



THE LORD COMES
Robert Payne



လာမြင်းတော်းသောအရှင်

မြသန်းတင့်

ထွန်းယူနည်ပ



ကောင်းတော်ဝိဇ္ဇာရှုစွဲ
မြသန်းထင့်

THE LORD COMES

Robert Payne

စာအုပ်အမှတ် (၁၅၀)



Quality Publishing House

**စာအုပ် ၁၅၁၊ ၅(က) ရွှေ့ကာလိုင်း၊
ဘဏ္ဍာက်တံတားမြို့၊ နယ်ကုန်မြို့၊
ရန်း – ရုပ်ပိုင်းရုပ်ပိုင်း၊ ၂၈၂၆၀၄။**

နိဂုံးပါမ်းမှုပေးပို့ဆောင်ရွက်မှုများ

- | | |
|--|---------------------------------------|
| * ပြည်ထောင်စု မပြီးကွဲပေး | နိဂုံးပါမ်းမှုပေးပို့ဆောင်ရွက်မှုများ |
| * တိုင်းရင်းသားစည်းလုံးညီညာတ်မှု မပြီးကွဲပေး | နိဂုံးပါမ်းမှုပေးပို့ဆောင်ရွက်မှုများ |
| * အချုပ်အခြားအာဏာ တည်တဲ့ခိုင်မြေပေး | နိဂုံးပါမ်းမှုပေးပို့ဆောင်ရွက်မှုများ |

ပြည်တွင်းပို့ဆောင်ရွက်မှုများ

- * ပြည်ပအားကို ပုသိနိန့် အဆိုးမြင်ဝါဒများအား ဆန္ဒကျင်ကြ။
- * နိုင်ငံတော် တည်ပြုစွာအောင်ရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နောက်ယူက်ဖျက်ဆီးသူများအား ဆန္ဒကျင်ကြ။
- * နိုင်ငံတော်၏ ပြည်တွင်ရေးကို ဝင်ရောက်စွာစုံကြနောင့်ယူက်သော ပြည်ပိုင်းများအား ဆန္ဒကျင်ကြ။
- * ပြည်တွင်ပြည်ပ အဖျက်သမားများအား ဘုရားသူအဖြစ် သတ်မှတ်ချေမှုပြု။

နိုင်ငံပို့ဆောင်ရွက် (၅) ရှိ

- * နိုင်ငံတော်တည်ပြုစွာ ရပ်စွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးစိုးရေး။
- * အမျိုးသားပြန်လည်စည်းလုံးညီညာတ်ရေး။
- * ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဖြစ်ပေါ်လာရေး။
- * ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့် အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ်တည်ဆောက်ရေး။

နိုင်ငံပို့ဆောင်ရွက် (၅) ရှိ

- * စိုက်ပျိုးရေးကို အခြေခံချုပ် အခြားစီးပွားရေးကဏ္ဍများကို လည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင် တည်ဆောက်ရေး။
- * ဧရာဝတီစီးပွားရေးစွာနှင့် ပြည်စွာဖြစ်ပေါ်လာရေး။
- * ပြည်တွင်ပြည်ပမှ အတတ်ပညာနှင့် အရင်းအနှံးများဖိတ်ခေါ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောင်ရေး။
- * နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွဲများအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့၏လက်ဝယ်တွက်နှုန်း။

လူ့ဝန်ဆောင်ရွက် (၅) ရှိ

- * တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္ထမြင့်များရေး။
- * အမျိုးဂုဏ်၊ အတိဂက်မြင့် မားရေးနှင့် ယဉ်ကျေးမှုအမွှာအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပေါ်ပျက်အောင် ထိန်းသိမ်းစောင့်ရောက်ရေး။
- * မျိုးချို့စိတ်ဓာတ် ရှင်သနထုတ်ပြုရေး။
- * တစ်မျိုးသားလုံး ကျန်းမာရ်ခိုင်ရေးနှင့် ပညာရည်မြင့်များရေး။

ထောက်တရာ့သုတေသန

ပြသန်းတင့်

THE LORD COMES

by
Robert Payne

စာမျခိုင်ပြုချက်အမှတ် - ၅၅၀ / ၂၀၀၃ (၅)
မျက်နှာဖုံးခွင့်ပြုချက်အမှတ် - ၉၈၀ / ၂၀၀၃ (၈)



ပုနိပ်ခြင်း

တတိယအကြိမ် - (၂၀၀၃၊ နိုဝင်ဘာလ)
အပ်ရေး - (၅၀၀)



မျက်နှာဖုံး - မြင့်မောင်ကျော်
ကွန်ပျူးတာစာစီ - *Quality*
အတွင်းဖလင် - *Quality*



ပုနိပ်သူ

ဒေါ်စိန်စိန် (ရောင်စဉ်အော့ဖ်ဆက်) (၀၅၄၀၄)
အမှတ် (၁၆၃)၊ (၄၈) လမ်း၊ ရန်ကုန်မြို့။



ထုတ်ဝေသူ

ဦးမြင့်ထွန်း၊ ယာယီ (၇၁၆)
၁၅၃၊ ၅(က)လွှာ၊ ဆိပ်ကမ်းသာလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။



တန်ဖိုး - ၁၂၀၀ ကျပ်

ပြန်ဖြန်သူ၏ အမှု

‘လာခြင်းကောင်းသောအရှင်’ သည် ဝတ္ထဲဆန်ဆန် ရေးထားသော ဗုဒ္ဓဝင်အကျဉ်းချုပ်ဖြစ်သည်။ သိဒ္ဓတ္ထမင်းသား ဖွားတော်မူခန်းမှစ၍ တော ထွက်ခန်း၊ ဘုရားဖြစ်တော်မူခန်း၊ ဒေသစာရီကြွေခန်း၊ ပရီနိဗ္ဗာန်စံတော်မူခန်း အထိ ဖြစ်သည်။ တစ်နည်းပြောရလျှင် ဝတ္ထဲဆန်ဆန်ရေးထားသော ဗုဒ္ဓ၏ ထေရာပွဲတိဖြစ်သည်။ ဝတ္ထဲဆန်ဆန်ဟုဆိုရခြင်းမှာ အခြားကြောင့် မဟုတ်။ ခေတ်စကားပြေဖြင့် ရေးထားခြင်းကို ဆိုလိုခြင်းဖြစ်သည်။

မူရင်းရေးသူမှာ အမေရိကန်သတင်းဆရာနှင့် စာရေးဆရာ ရော ဘတ်ပိန်းဖြစ်သည်။ သူသည် တရုတ်ပြည်မှ နာမည်ကြီး တက္ကသိုလ်များဖြစ် သော ဖူတန်တက္ကသိုလ်နှင့် လိယန်တာတက္ကသိုလ်များတွင် အက်လိပ်စာပေ ပါမောက္ဗအဖြစ် ဆောင်ရွက်ခဲ့သည်။ စစ်ဖြစ်လာသည့်အခါတွင် သူသည် ချုံ ကင်းတွင် ယဉ်ကျေးမှုဆက်သွယ်ရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။ တရုတ် ပြည်တွင်း စစ်ကာလတုန်းက သတင်းထောက်တစ်ယောက်အဖြစ် မော်စီတုန်း နေထိုင်ရာ ယင်အန်းရှိ ကျောက်ရုများဆီသို့ သွားရောက်ကာ မော်စီတုန်းနှင့် တွေဆုံးပြီး သူ့ဘဝအကြောင်းကို မေးမြန်းပြီး မော်စီတုန်း၏ အထွေဖွဲ့တို့ကို ရေးခဲ့သည်။ ထိုပြင် လိန်င်၊ စတာလင်၊ အာရော့မှ လောရင့်စ် စသူတို့၏ အထွေဖွဲ့တို့များ၊ ဝတ္ထဲများ၊ ခရီးသွားမှတ်တမ်းများ၊ ကဗျာများစသည်တို့ကို စာအုပ်ပေါင်း ၆၀ ကျော်မျှ ရေးသားခဲ့သည်။

ယခုစာအုပ်မှာ ရောဘတ်ပိန်း၏ ‘အရှင်ကြွေတော်မူလာပြီ’ဆိုသည့် အက်လိပ်ဘာသာဖြင့် ရေးထားသော စာအုပ်မှ မြန်မာပြန်ခြင်းဖြစ်သည်။ ရော ဘတ်ပိန်းသည် ဗုဒ္ဓဝင်ကျမ်းများ၊ ပိဋကတ်တော်များကို လေ့လာကာ ယင်းတို့ ကို အခြေတည်၍ ဗုဒ္ဓ၏ ဘဝဖြစ်စဉ်ကို ရေးပြထားခြင်းဖြစ်သည်။

ရောဘတ်ပိန်း၏ စာအုပ်ကို မြန်မာပြန်ရန် ပြင်ဆင်သည့်အခါတွင် ကျွန်းတော်သည် ကျိုးသဲလေးထပ်ဆရာတော်ကြီး၏ မိန္ဒာပကာသနီကျမ်း၊

J ၁၁ မြတ်စွာ

ခုတိယမဲထိုး ဆရာတော်၏ မာလာလက္ဌာရ ဝတ္ထုတော်ကြီး၊ ကျိုးသဲလေးထပ် ဆရာတော်ကြီး၏ မဟာဝင်ကျမ်း၊ မဲထိုးဆရာတော်၏ ထေရဝါဒ သာသနာ ဆက်အလင်းပြုပံ့သီပနီ၊ အရှင်ကပိန္ဒာဘိဝံသမဟာထေရ်ရေးသားပြု စုသည့် ငါးရွှေငါးဆယ်ဘာတ်ဝတ္ထုများ၊ အရှင်စန္ဒိမာပြုစုသည့် ဓမ္မပဒဝတ္ထုတော်ကြီး အပ်တွဲများ၊ ဦးဝိစိတ္ထသာရာဘိဝံသပြုစုသည့် မဟာဗုဒ္ဓဝင်ကျမ်းအတွဲများ၊ မင်းကွန်းအရှင်သူန္ဒာရာဘိဝံသဆရာတော်ပြုစုသည့် သီရိလလီတိတ္ထာရကျမ်း၊ ဝဏ္ဏ သီပြုစုသည့် ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းစသည့် ကျမ်းများ နှင့် တိုက်ဆိုင်ညီနှင့်ပါသည်။

ဤစာအုပ်မှာ သက်ရွယ်အိမင်းလှပြုဖြစ်သော ညီတော်အာနန္ဒာက သူနှင့်နောင်တော် သီခွဲတွဲတို့ ငယ်ငယ်ကတည်းက နှစ်းတော်ထဲတွင် အတူ ကြီးပြင်းခဲ့ကြပုံ၊ တော့လည်ထွက်ကြပုံ၊ မမြှုပ်သောတရားကို ငယ်ရွယ်စဉ်က တည်းက နောင်တော်သဘောပေါက်ခဲ့ပုံ၊ နှစ်းစည်းစိမ်ကို စွန်းပုံ၊ ဒုက္ခရာစရိယ ကျင့်ခဲ့ပုံ၊ ညာ၏အလင်းရခဲ့ပုံ၊ သူနှင့်အတူ ဒေသစာရီကြချိခဲ့ပုံ၊ ပရိနိဗ္ဗာန်စံတော် မူပုံတို့ကို ပြန်ပြောင်းသတိရကာ အမှတ်တရမှတ်တမ်းပုံစံဖြင့် ရေးထားခြင်း ဖြစ်သည်။

ဤစာအုပ်တစ်နေရာ၌ အနေကောတိသံသာရုံအစချိသော ဥဒါန်း ဂါထာတော်ကို မြန်မာပြန်ရာတွင် ကျွန်ုတ်သည် မူကွဲနှစ်ခုကို ဖော်ပြထားပါသည်။ တစ်ခုမှာ မင်းကွန်းဆရာတော် ဦးဝိစိတ္ထသာရာဘိဝံသ၏ ဘာသာပြန်ချက်ဖြစ်ပြီး ခုတိယတစ်ခုမှာ ဆရာကြီးမင်းသုဝဏ်၏ ဘာသာပြန်ချက်ဖြစ်ပါသည်။

သဘင်မဂ္ဂဇင်းတွင် ဖော်ပြခဲ့စဉ်က ‘အတိတ်ကို ဆောင်သည်ရှိသော်’ ဟူသော အမည်ဖြင့် ဖော်ပြခဲ့သော်လည်း စာအုပ်ထုတ်ဝေသည့်အခါ၌ ‘လာခြင်း ကောင်းသော အရှင်’ဟူသော အမည်ဖြင့် ထုတ်ဝေခဲ့ပါသည်။ ယခုလည်း ထို အမည်အတိုင်း ထုတ်ဝေပါသည်။

ဤစာအုပ်ကို ပြန်ဆိုရာတွင် ကူညီခဲ့ကြသည့် ကဗျာဆရာမောင်မြင့်မြတ်၊ မဂ္ဂဇင်းဝတ္ထုရှည်အဖြစ်ဖော်ပြပေးခဲ့သော သဘင်မဂ္ဂဇင်း၊ ပထမအကြိမ်ပုံနှိပ်ထုတ်ဝေသော မြတ်စုမွန်စာပေတိုက်နှင့် ခုတိယအကြိမ်ထုတ်ဝေသော Crystal Palace စာအုပ်တိုက်တို့ကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြပါသည်။

မြတ်စွာ

ဘုရာ ချု နတ်တော်လဆန် ဂ ရှုံးနော်
ဘုရာ ချု ခီးငော်ဘာ ဂ ရှုံးနော် ရရှိနော်မြို့။



ဘုရားရှင်ဗုဒ္ဓ၏ ဝမ်းကွဲညီတော်ဖြစ်၍ နှစ်လိုသူဟု အဓိပ္ပာယ်ရသော ကျျပ်အာနန္တသည် အိမင်းစပြုပြီ။ ထို့ကြောင့် သတိကောင်းစဉ် ဗုဒ္ဓအရှင်တော်သည် ပန်းကုံးတို့ဆင်ယင်၍ တောင်ထွတ်တို့၏ ဌီမ်းချမ်းမှုကို လက်ဖြင့်ကိုင်လျက် ကမ္မာလောကြီးထဲသို့ မည်သို့မည်ပုံ ဝင်ရောက်လာခဲ့ကြောင်းကိုနှောင်းသူတို့ သိစေခြင်းနှင့် ဤစာများကို ရေးခဲ့ခြင်းဖြစ်၏။

ဤချမ်းချိန်ရောက်သည်နင့် ရဟန်းသံယာတို့သည် ကျျပ်၏ ကမ္မာန်းကျောင်းသို့ရောက်လာကြကာ ဗုဒ္ဓရှင်တော်ဘဝနှင့် ပတ်သက်၍ ထိုအချက်၊ ဤအချက်တို့ကို ပြောပြရန် တောင်းပန်ကြ၏။

အရှင်သည် ဗုဒ္ဓရှင်တော်၏အကြောင်းကို အခြားသူထက် သိသူဖြစ်ပေ၏။

ယခုပင်လျှင် အရှင်၏ မှတ်ညာ၏တို့သည် မွေးမိန်စပြုပြီ။ မကြာမိပင် အရှင်သည်လည်း ခန္ဓာဝန်ကို ချရပေတော့မည်။ ထိုအခါတွင် ဗုဒ္ဓရှင်တော်သည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်သည်ကို ကျွန်ုပ်တို့ မည်သို့ သိနိုင်တော့မည်နည်းဟု ရဟန်းတို့က မကြာခဏလျှောက်တင်ကြ၏။

တစ်ခါတစ်ရုတွင်မူ ကျျပ်သည် ရဟန်းတို့ စကားကို နားထောင်ပြီး နောက် ဗုဒ္ဓရှင်တော်ပြောသည့်နည်းတူ သူတို့အား ဥပမာလက္ားများဖြင့် ပြောပြ၏။

ကျျပ်သည် စီမံးလန်းသော မြေက်ရွက်ကလေးတစ်ရွက် ကိုကိုင်ပြသည်။ သို့မဟုတ် နှင်းပွင့်တစ်ဆုပ်ကို ကောက်ပြသည်။ သို့မဟုတ် ရှုံးကလေးတစ်ကောင်၊ ကျားသစ်ငယ်တစ်ကောင် စသည်ဖြင့် မွေးကင်းစ တိရစ္ဆာန်ငယ်ကလေးတစ်ကောင်ကို ပြမည်။ မည်သို့မျှကား မပြောချေ။ ကျျပ်ပြောလိုသည့်အဓိပ္ပာယ်ကို သူတို့နားလည်မည်ထင်၍ ဤသို့ဘာမျှမပြောဘဲ ဥပမာလောက်မျှသာ ပြခြင်းဖြစ်၏။

ဗုဒ္ဓရှင်တော်မြတ်သည် လောကြီး၏ ထွန်းသစ်စ မနက်ခင်းသန် စင်မှုထဲတွင် မွေးဖွားသူဖြစ်ပေ၏ဟု ကျူပ်စိတ်ထဲတွင် ကျူပ်ဘာသာကျူပ် ပြော နေမိ၏။

ယခုမှ ကျူပ်သည် အသက်ကြီးလာပြီဖြစ်သည့်အလျောက် ဉာဏ်တွင် ကောင်းစွာ အိပ်မပျော်တော့။ ထိုအခါ့၌ ဗုဒ္ဓရှင်တော်နှင့် ပတ်သက်သည့် သတိ ရဖွယ်တို့သည် ကျူပ်မှတ်ဉာဏ်ထဲသို့ ရောက်လာကြကာ လုပ်တင့်တယ်မှတို့ ဖြင့် ကျူပ်ကို အိပ်မပျော်အောင် လုပ်နေကြသကဲ့သို့ရှိ၏။

ဗုဒ္ဓရှင်တော်၏ ဂုဏ်ကျက်သရေကို မြင်သည့်အခါတွင် ကြည့်နှုံးခြင်းကြောင့် ကျူပ်သည် အသက်ကိုပင် အနိုင်နိုင်ရှုရရ၏။ ပြန်တွေးလိုက်သည့် အခါတွင် ပန်းကုံးတို့ကို ဆင်ယင်လျက် တော့အပ်တို့အလယ်တွင် လျောက် သွားနေသည့် နှစ်ယုံပျို့မျှစွာသော လုလင်တစ်ယောက်၏ သဏ္ဌာန်ကို ကျူပ် ပထမဆုံးမြင်တတ်သည်။ သို့မဟုတ်လျှင်လည်း ကချေသည်တို့အလယ်၌ နှုတ် ခမ်းတွင် ပျားဖယောင်းနှုတ် စွန်းထင်လျက်၊ မျက်ခွံတွင် ဒန်းစီမံးတို့ဆိုးကာ ရောင်စုံပိုးထည်တို့ကို ဝတ်ဆင်ထားသည် မင်းပျို့တစ်ဦး၏ သဏ္ဌာန်ကို မြင် ယောင်နေတတ်ပြန်သည်။ တစ်ခါတစ်ရုံတွင်လည်း ထိုးနှုန်းစည်းစီမံးတို့ကို စွန်းလွတ်ပြီးနောက် နံရုံးတို့သည် ထက်လျစွာသော ဓားများကဲ့သို့ အရေကို စူး ဝင်သည်အထိ ပိန်ချုံးကာ ဒုက္ခရာရစရိယ ကျင့်တော်မူခဲ့သည့် ကာလကသဏ္ဌာန် ကို မြင်ယောင်တတ်ပြန်သည်။

သို့ရာတွင် ကျူပ်မျက်စိတဲ့၌ အထင်အရှားဆုံး သဏ္ဌာန်မှာ ဝါချွေ သော သက်န်းကိုဆီးထားလျက် သက်ရွယ်ကြီးရင့်တော်မူပြီဖြစ်သည့် ဗုဒ္ဓရှင် တော် သွေ့ညာတရွေ့ဉာဏ်တော်ရတော်မူပြီးနောက် လူအပေါင်းတို့အား တရား ရေအေးတိုက်ကျွေးနေသော ဗုဒ္ဓရှင်တော်၊ ဝေဒနာအပေါင်းတို့ ချုပ်ပြုမံးရာ နိုဗ္ဗာန်သို့ ဝင်ရန် ပြင်ဆင်လျက်ရှိသော ဗုဒ္ဓရှင်တော်ကိုသာ ကျူပ် ပြက်ပြက်ထင် ထင် မြင်ယောင်နေတတ်သည်။

ဤစာကို ရေးနေစဉ် တစ်ခါတစ်ရုံးကျူပ်သည် ဗုဒ္ဓရှင်တော်၏ အသက်ကို ကြားမိသည်ဟု ထင်၏။ ပရိနိုဗာန် စံတော်မူပြီးသည်မှာ နှစ်အတန် ငယ်ကြာပြီဖြစ်သည့်တိုင် ရှင်တော်သည် ကျူပ်ကမ္မဋ္ဌာန်းကျောင်းလေးထဲတွင် ရောက်နေသည်ဟု ထင်မိ၏။

ကျူပ်သည် ဗုဒ္ဓအရှင်၏အကြောင်းကို မည်သို့ပြောရမည်နည်း။ ဗုဒ္ဓရှင်တော်၏ စိတ်ကို ဉာစ်ညားနောက်ကျိုနေခဲ့သည့် သောကတို့ကို မည်သို့ရေးပြရမည်နည်း။ ဗုဒ္ဓရှင်တော်၏ နာကျည်းမှာ၊ တိတ်ဆိတ်မှာ၊ ဗုဒ္ဓရှင်တော်၏ အပြီးတို့ ချိုမြုပုံကို မည်သို့ ရေးပြရမည်နည်း။ သံမဏီတို့ထက် မာကျောသော

အရှင်၏ လက်တော်တို့အကြောင်းကို ရေးပြရမည်လော်။ ကြေးနီကဲသို့၊ တောက်ပသည့် ဦးခေါင်းတော်အကြောင်းကို ရေးပြရမည်လော်။ တစ်ခါတစ်ရုတွင်မူ ကျူပ်သည့် မျက်လုံးကို မိတ်၍ စဉ်းစားရာမှ ဖွင့်ကြည့်လိုက်မိသည်။ ထိုအခါမျိုးတွင် ကျူပ်၏ ကမ္မဋ္ဌာန်းကျောင်း နံရုတောင့်တွင် မလှပ်မယ်က် ရပ်တော်မူလျက်ရှိသည်ကို မြင်ရ၏။

ဗုဒ္ဓအရှင်သည် မည်သို့မျှ ပြောဆိုခြင်းမရှိ။ မျက်လုံးတော်တို့ကို မဖွင့်။ လက်တော်တို့ကို ဘေးသို့ချထားလျက်ရှိ၏။ ထိုအခါမျိုး၌ ကျူပ်သည် မျက်နှာတော်၏ တည်းခြံမြှင့်ခြင်းနှင့် အပြီး၏ လျှို့ဝှက်ဆန်းကြယ်ခြင်းကို ကြည့်ရာမှ ဗုဒ္ဓရှင်တော်သည် ကမ္မာကြီး ကျွတ်တမ်းဝင်မည့်အချိန်ကို စောင့်ဆိုင်းလျက်ရှိသည်တကားဟု အောက်မေ့မိ၏။

ကျူပ်သည် အိုလှပြီ။ ကလောင်ကိုင်ထားသည့် ကျူပ်လက်တို့သည် လည်း တုန်ချိစပြုပြီ။ ကျူပ်မျက်လုံးတို့သည်လည်း မူးနဲ့သီဝေစပြုကြပြီ။

နောင်ဆိုလျှင် ကျူပ်သည် အခြားသံယာနှစ်ပါး သုံးပါးတို့ကို နှုတ်မှ ချု၍ အရေးခိုင်းတော့မည်။ ယခု ကလောင်ကိုင်ထားသည့် အချိန်ထိမူကား ဗုဒ္ဓရှင်တော်သည် ကျူပ် ကမ္မဏာန်းကျောင်းကလေးထဲတွင် ကိုယ်တော်တို့င်ရပ်တော်မူလျက် ရှိသေးသည့်အတွက် ကျူပ်အား အဆုံးတို့င်ရေးနိုင်အောင် စောင်မတော့မည်ဟု ကျူပ်ယုံကြည့်လျက်ရှိ၏။



ဉာဏ်နက်လျှပြီ။

ကျောက်ခုံပေါ်တွင် ထွန်းထားသည့် ဖယောင်းတိုင်သည် တောက်လျက်ရှိသည်။ ညောင်ပင်မှ ညောင်ကိုင်းတို့သည် ကျူပ်ကျောင်းပြတင်းပေါက်ကို လာ၍ ရှိက်ပုတ်လျက် ရှိနေ၏။ အပြင်တွင်ကား လရောင်သည် ဝင်းပလျက်ရှိ၏။ လသည် ပန်းပွင့်များပေါ်မှ ထွက်လာခဲ့လေပြီ။

ဆိတ်ကျောင်းသူငယ်၏ ပလွှာသံမှာပ ကျောင်းအရာတစ်ခုလုံးသည် တိတ်ဆိတ်လျက်ရှိ၏။ ဆိတ်ကျောင်းသူငယ်သည် အဘယ်ကြောင့်ကျောင်းဝင်းထဲတွင် ရောက်နေသည်ကို ကျူပ်မသိ။ ဆိတ်ကျောင်းသူငယ်သည် ဗုဒ္ဓအရှင်ကို အောက်မှုကြည်ညိုခြင်းပြုစေရန် ကျူပ်ကို သတိပေးဖို့ လာလေသလော။

ထို့ကြောင့်ပင် ကျူပ်သည် ကြည့်လေရာတွင် ဗုဒ္ဓအရှင်၏ တင့်တယ်သော အသရေကို မြင်လျက်ရှိနေခြင်းလော။ နောင်တော်သိဒ္ဓတ္ထသည်လည်း ငယ်စဉ်ကပင် ဤဆိတ်ကျောင်းသူငယ်ကဲ့သို့ပင် ပျိုမျှစွန်ယ်နေခဲ့၏။ ကျူပ်ကိုယ်တိုင်သည်လည်း ထိုစဉ်က သွက်လက်ပေါ့ပါးခဲ့၏။

ထိုစဉ်က ကျူပ်တို့သည် ပြောမှုပိုင်းသော ဟိမဝန္တာ တော့အုပ်အလယ်တွင် လှည့်လည်ခဲ့ကြ၏။ တစ်နေ့လုံး တစ်ညွှန်လုံး စကားပြောခဲ့ကြ၏။ ထိုစဉ်က ကျူပ်တို့သည် နှစ်းမြှုံရှိးသက်ဆီမှ ခရာသင်းသံများနှင့် ကျူပ်တို့ကို လိုက်ရှာနေသော လယ်သမားများ၏ ခေါ်သံကို ကြားနေကြရသည်။ သို့တိုင်အောင် ကျူပ်တို့သည် မပြန်ကြသေးဘဲ မြက်ရှည်တော်တွင် တိတ်တဆိတ် ထိုင်နေကြကာ အရှက်တက်သည့်အခါတွင်မှ နှစ်းတော်သို့ ပြန်ခဲ့ကြသည်။

ဆိတ်ကျောင်းသူငယ်သည် ကျောက်ဖျာထက်တွင် ထိုင်ကာ လမင်းကို ကြည့်၍ ပလွှာမှုပုတ်လျက်ရှိ၏။ ကျူပ်တို့သည်လည်း ဤကျောက်ဖျာထက်တွင် တေးဆိုခဲ့ကြဖူး၏။ ထိုစဉ်က နောင်တော် သိဒ္ဓတ္ထသည် ပလွှာကို မှတ်

လျက်၊ ကျူပ်က ကျူရှိးကို မှတ်လျက် အင်ကြင်းတို့ ပင်လုံးဝေအောင် ပွင့်နေသည့် တောင်ခြေကို လုမ်းမျှော်ကြည့်ရင်း ကြည့်နှုံးခဲ့ကြဖူး၏။

ထိုစဉ်ကမှ နေမင်းသည် ကောင်းကင်တွင် ယခုအချိန်ထက် ထွန်းလင်းသည်ဟု အောက်မေ့မိ၏။ သစ်ရွက်တို့သည်လည်း ယခုထက်ပို၍ စိမ်းသည်ဟု ထင်ခဲ့မိ၏။ ရေသည်လည်း ယခုထက် ငွေရောင်တောက်ပသည်ဟု မှတ်ခဲ့ကြ၏။

ထိုစဉ်က အရာအားလုံးသည် ယခုထက်ပေါ်များ၏။ အစာင်တိမှတ်သူဟူ၍လည်း မရှိ။ ရေတ်သူဟူ၍လည်း မရှိ။ ယခုမှ ကမ္ဘာကြီးသည် ပြောင်းခဲ့ပြီ။ လရောင်အောက်တွင် တေးဆို၍ ကခုန်နေသော ဆိတ်ကျောင်းသူငယ်ကို မြင်သည့်အခါ၍ သိုက်မြှုတဲ့တွင် အိပ်နေသည့် ကျူကျောင်းဆက်ရက်ကလေးတွေ လန်းနှီးအောင် ကျူပ်တို့တစ်တွေ ကခုန်မြှုံးထူးခဲ့ကြသည်ကို ကျူပ်အမှတ်ရ၏။

အခုဆိတ်ကျောင်းသူငယ် တေးဆိုရပ်၍ ပြန်သွားသည့်အခါတွင် လမိုက်သည့် ညာတစ်ညာကို ကျူပ်ပြန်သတိရ၏။ နှေလယ်ဖြစ်၏။ ကျူပ်တို့သည် ခိုလုံရာကိုရှာရန် တောထဲသို့ သွားခဲ့ကြသည်။ ထိုစဉ်က နောင်တော်သိဒ္ဓတ္ထမှ တစ်ဆယ့်ခုနှစ်နှစ်ရှုလေပြီ။ ကျူပ်ကမှ သူ့ထက်လေးနှစ်ခန့်ငယ်၏။ နောင်တော်သိဒ္ဓတ္ထသည် ပိုးဝတ်ရုံကို ဝတ်ထားပြီး ခါးတွင် အပြောရောင်ခါးပတ်ကို ဝတ်ထား၏။

မောင်မိုက်လျက်ရှိသဖြင့် တစ်ယောက်ကို တစ်ယောက် သဲကွဲစွာ မမြင်ကြရ။ တစ်ခါတစ်ခါမှ တော်က်အုပ်များ အော်သံကို ကြားရပြီး၊ တစ်ချီတစ်ချီတွင်လည်း ကျားချင်းတစ်ကောင့်တစ်ကောင် မာန်ဖီဟိန်းဟောက်နေသံများကြား၏။ တစ်နေရာမှ တိရှိနာန်များ အစွယ်သွေးနေသံတို့ကိုလည်း ကြားရတတ်သေး၏။

နောင်တော်သိဒ္ဓတ္ထသည် ကျူပ်ရှေ့မှ ထွက်သွား၏။ ကျူပ်က သူ့ကိုလုမ်းခေါ်သည်။ သို့ရာတွင် ထူးသံမကြားရ။ ညက မောင်မိုက်လျက်။ ကျူပ်သည် သူ့ကို တစ်ကြော်ကြော်ခေါ်၏။

ကျူပ်အနီးတွင်ပင် ရှိလိုမည်ဟု ထင်သဖြင့် ခေါ်ခြင်းဖြစ်၏။ သူ့အသက်ရှုံးသံကို ကြားနေရသည်ဟု ကျူပ်ဘာသာ ကျူပ်ထင်နေ၏။ ထိုကြောင့်ကျူပ်သည် သူ့ကိုအသံကုန်အော်ဟစ်၍ ခေါ်၏။ သို့ရာတွင် ထူးသံမကြားရ။ အဝေးမှ ဝံပုလွှေတစ်ကောင်၏ အုံသံကိုသာ ခပ်သဲသဲကြားရသည်။

ကျူပ်သည် ဘယ်လောက်ကြာအောင် အော်ခေါ်နေသည်မသိ။ သတိရ၍ မေ့ကြည့်လိုက်သည့်အခါတွင် ကောင်းကင်သည် မြေခွေးမြေးဖြင့် အုပ်ထား

၈ မြတ်စွာနှင့်

သကဲ့သို့ မည်းညီသော တိမ်တိက်တိုဖြင့် ဖုံးလျက်ရှိသည်ကို မြင်ရ၏။ မိုးက လည်း သစ်ရွက်များပေါ်သို့ တဖြောက်ဖြောက် ရွာချလျက်ရှိသည်။ ကျူပ်တစ်ကိုယ်လုံး စိန္တဲ့ကာ ကိုယ်ပေါ်တွင် ပုဂ္ဂက်ဆိတ်တွေ တွားသွားလျက်ရှိသည်ကို တွေ့ရသည်။

ကျူပ်သည် ကြောက်လွန်းသဖြင့် မိန်းမပျို့တစ်ယောက်လို ရှိက်ကြီး တင်ငါးနေမိသည်။ ကျူပ်တွင် ဖိနပ်ခြေနှင့်လည်း မရှိတော့။ ကျူပ်ခြေထောက်တို့သည် ပွန်းပဲကုန်ကြဖြီ။ မိုးကလည်း သဲသဲမဲမဲရွာချနေဆဲ။ ကျားဟိန်းသံများ ကိုလည်း ကြားနေရသည်။ တစ်စာ တစ်စနှင့် ကျူပ်တစ်ကိုယ်လုံး ခိုက်ခိုက်တုန်အောင်ချမ်းစပြုလာပြီ။ သားရဲတိရွှေ့နှင့်များသည် ကျူပ်အနီးသို့ ရောက်လာပြီဟု ကျူပ်စိတ်ထဲတွင် ထင်မိ၏။ မြက်တောထဲရှိ တရဲရှိမြည်သံများကို ကြားနေရသည်။

သစ်ကိုင်းတို့သည် လေပြင်းထဲတွင် ကျိုးကျိုးကျည်ကျည် မြည်လျက်ရှိ၏။ အဝေးရှိ မြက်ရှည်တောပေါ်သို့ မိုးစက်တို့ကျသံ၊ အနီးရှိ သစ်ရွက်များပေါ်သို့ မိုးပေါက်များကျသံတို့သည် ကျူပ်နားတွင် ဆူညံလျက်ရှိ၏။

ကျူပ်စိတ်ထဲတွင် အရာအားလုံးတို့ကို မြင်လိုက်ရသည်ဟု ထင်၏။ ကျားတစ်ကောင်၏ အနီးရောင်မျက်လုံးကြီးများ၊ ကျားသစ်တစ်ကောင်၏ အစိမ်းရောင် မျက်လုံးကြီးများတို့နှင့် ခြေသံ့တစ်ကောင်၏ အဝါရောင်လည်ဆံ မွေးများကို မြင်လိုက်သည်ဟု စိတ်ထဲတွင် ထင်မိ၏။ စိတ်တွင်ထင်၏ဟု ကျူပ်ပြောသော်လည်း ကျူပ်စိတ်ထဲတွင် တကယ်အမှန်ဟုပင် ထင်မိသည်။

ကျူပ်သည် ကိုယ့်ကိုယ်ကို ယို့ကာ မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်သည်။ သူတို့စားသောက်ဝါးမြှုပြင်းကို ခံရတော့မည်ဟု တွေးမိ၏။ သို့ရာတွင် ထိအရာများ ကျူပ်အနီးသို့ ရောက်မလာခဲ့ကြ။ သူတို့သည် ကျူပ်နှင့် မလှမ်းမကမ်းတွင် ရှိနေကြသော်လည်း ကျူပ်ကို မမြင်ခဲ့ကြ။ ထိုနောက်တွင်မူ ကျူပ်သည် အိပ်ပျော်သွားသည်ဟု ထင်လိုက်၏။ ကျူပ်တို့သည် ကြောက်သောအခါတွင် မေ့မြေသွားတတ်ကြသည်ကို ကျူပ်မြင်ဖူး၏။

အိပ်ရာမှ ပြန်နိုးလာသည့်အခါတွင် ကျူပ်သည် မနောက် မြင်ခဲ့သော ခြောက်အိပ်မက်များကို ပြန်၍ အမှတ်ရလျက်ရှိကာ ကျူပ်တစ်ကိုယ်လုံးသည် အေးစက်တောင့်တင်းလျက်ရှိ၏။ ကျူပ် ပြန်နိုးလာသည့်အချိန်တွင် နေမင်းသည် ရွှင်လန်းလျက်ရှိလေပြီ။ ရူခင်းသည် ရွှေရောင်နှင့် မြရောင် ပိုးဝါးရောထွေးလျက် ရှိ၏။

မြက်ရှည်တောထဲတွင် နှင့်မြှုတို့ ထွေးလျက်ရှိပေ၏။ မေ့ကြည့်လိုက်သည့်အခါတွင် ကိုယ်အထက်ပိုင်း ဗလာဖြင့် ခေါင်းတွင် တောပန်းတွေ

ကို ဝေနေအောင် ပန်ထားသည့် နောင်တော် သိဒ္ဓတ္ထကို တွေ့ရသည်။ နောင် တော် သိဒ္ဓတ္ထသည် ပြီးလျက်ရှိ၏။

“ကြောက်နေသလား အာနန္ဒာ၊ နောင်တော်ရှိနေတာပဲ၊ ဘာ ကြောက်စရာရှိလဲ”

ဟု ကျူပ်ကို မေး၏။ ကျူပ်သည် သူ့အမေးကို မဖြေမိုး။

“မျာ်ကိုတွေက အော်လို့၊ မြှုစိမ်းတွေက မြက်တောထဲမှာ ခွဲလို့၊ အန္တရာယ်ဟာ အမြိတ်မ်းရှိနေတယ် ညီတော်၊ သို့သော်လည်း အန္တရာယ်အပေါင်းတို့အနက် အကြီးဆုံးအန္တရာယ်ဟာ ကြောက်ခြင်း ဖြစ်တယ်။ ဘာဖြစ်လို့ ဒီလောက်တောင် ကြောက်နေရတာလဲ အာနန္ဒာ”

“အသံမျိုးစုံကို ကျွန်ုပ်ကြားရတယ် နောင်တော်၊ ဟိုမဝန္တာ တောင်ရှိုးပေါ်က ဝံပူလွှေတွေရဲ့ အော်သံတွေလည်း ကြားတယ်။ ကျားတွေနဲ့ ကျားသစ်တွေရဲ့ မျက်လုံးတွေလည်း မြင်ရတယ်။ ဒါ ပေမဲ့ အဆိုးဆုံးကတော့ အအေးအကျိုး သစ်ကိုင်းတွေရဲ့ ကျိုးကျိုး ကျည်ကျည် မြည်သံတွေပဲ”

“အသက်မျှည်းမျှည်းရှုံးသံကိုရော မကြားမိဘူးလား”

“မကြားမိဘူး နောင်တော်”

နောင်တော်သိဒ္ဓတ္ထ ရယ်လိုက်၏။

“ညီတော် အနားမှာ နောင်တော် တစ်ချိန်လုံး ရှိနေပါတယ် ညီတော်၊ ညီတော်ကို လက်နဲ့ လုမ်းထိလိုက်ရင် အနီးကလေးရယ်၊ ညီတော် ငိုနေတာကိုဖြင့် နောင်တော် အံ့သြလို့ မဆုံးပါဘူး၊ ညီတော် ဟာ တစ်ခါတစ်ခါမှာ မျက်နှာကို လက်ဝါးနဲ့ အပ်လို့၊ ယောက်ဗျားဆိုတာ ဒီလိုပဲ ကြောက်ရသလား ညီတော်၊ သင်ဟာ မိန်းကလေးတစ်ယောက်နဲ့ တူမနေဘူးလား”

“ကျွန်ုပ် မကြောက်ပါဘူး နောင်တော်၊ နောင်တော် ထွက်ထွက် သွားတဲ့အတွက် ပူဇွဲးမိတာပါ”

“ဒါဖြင့် ငါထွက်သွားတိုင်း သင် ပူဇွဲးနေမှာလား ညီတော်”

“ဟုတ်တယ် နောင်တော်၊ ကျွန်ုပ်ပူဇွဲးနေမှာပဲ”

ကျူပ်က ဖြေလိုက်သည်။ နောင်တော်သိဒ္ဓတ္ထသည် ကျူပ်၏ အဖြေကိုကြားလျှင် ပြီးနေလိမ့်မည်ဟု ကျူပ်ထင်လိုက်သည်။ သို့ရာတွင် နောင်တော်သိဒ္ဓတ္ထ၏ မျက်နှာသည် လေးနက်တည်ပြုမည့်သွား၏။ ထို့နောက် အနီးရှိ တောပန်းဂိုင်းတစ်ပွင့်ကို ရူးလိုက်သည်။

“ပန်းပွင့်တွေဟာ ပူဇ္ဈိုးကြသလား အာန္ဒါ့”

“မပူဇ္ဈိုးကြပါဘူး နောင်တော်၊ သူတို့မှာ ဝေအနာရယ်လို့ မရှိ
ကြပါဘူး”

“သစ်ပင်တွေဟာရော ပူဇ္ဈိုးကြသလား”

“သစ်ပင်တွေဟာ ညီတော်တို့ ပူဇ္ဈိုးကြသလို ပူဇ္ဈိုးခြင်း မရှိ
ကြပါဘူးဆိုတာ ညီတော်သိသလို နောင်တော်လည်း သိပါတယ်၊
သို့သော်လည်း မိုးကြီးခတဲ့ သစ်ပုတ်ပင်ကြီးတွေကို ညီတော် မြင်ခဲ့
ဖူးပြီ၊ အသီးအပွင့်မဝေတော့တဲ့ သစ်ခြောက်ပင်ကြီးတွေလည်း မြင်ခဲ့
ဖူးပြီ၊ ညီတော် စိတ်ထဲမှာတော့ သူတို့ဟာလည်း ပူဇ္ဈိုးနေကြတယ်
လို့ ထင်မိတာပဲ”

ကျူပ်က ဤသို့ ပြောလိုက်သည့်အခါတွင် နောင်တော်သိဒ္ဓတ္ထသည်
လက်ထဲတွင်ရှိသည့် ပန်းပွင့်မှ ပန်းလွှာကလေးများကို ခြေမွေပစ်လိုက်သည်။

“ဆင်းရုံကွဲဟာ အဆုံးမရှိလေဘူး အာန္ဒါ့၊ ပန်းလွှာတို့ဟာ
ကြောကြရတယ်၊ မီးဟာ လောင်ကျေမးရတယ်၊ နေမင်းဟာ ကောင်း
ကင်က ကွယ်ရတယ်၊ သို့တိုင်အောင် ဒီအရာအားလုံးဟာ ဘယ်
လောက်တင့်တယ်ပြီး ဂုဏ်ကျက်သရေရှိသလဲ အာန္ဒါ့၊ ပန်းလွှာကို
သင့်လက်ထဲမှာ ခြေကြည့်စမ်း၊ သင်မွေးလို့မဝေအောင် မွေးပျုံးတဲ့
ရန်းတွေ ထွက်လာလိမ့်မယ်၊ လောကမှာ ရက်စက်ကြမ်းကြုတ်ခြင်း
ရှိတယ် အာန္ဒါ့၊ သို့သော်လည်း အဲဒီရက်စက်ကြမ်းကြုတ်မှုတွေထဲ
ကနေပြီး ချို့မြှန်ခြင်းတွေ ပေါ်လာတယ်၊ သင်ဟာ တော်ကြီးမျက်
မည်းထဲမှာ တစ်ယောက်တည်း အိပ်ခဲ့တယ်၊ တော်တိရှစ်ဦးနှင့် မန်ကို
အသံတွေကို ကြားခဲ့ရတယ်၊ သို့သော်လည်း နောက်တစ်နေ့ မန်ကို
လင်းလို့ ရောက်လာတော့ စိတ်သက်သာမှုဟာ သင့်အကြောက်ထက်
ကြီးကျယ်ခမ်းနားလာတယ်၊ သင်ဟာ သိဒ္ဓတ္ထကို ပိုပြီးတွယ်တာလာ
တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါဟာ သင်နဲ့အတူ မရှိလို့ဖြစ်တယ်၊
ငါကို ဒီလိုဘာဖြစ်လို့ ကြည့်နေရတာလဲ အာန္ဒါ့၊ လောကကြီးမှာ
သံယောဉ်ကင်းပြတ်ပြီး ရက်စက်ရမယ်ဆိုလို့ ထူးဆန်းနေသလား၊
သင်ဟာ မနေ့ညာက တစ်ညာလုံး ငါခဲ့တယ်၊ ခုတော့ သင်ရယ်နေပြီ”

“ဟုတ်တယ် နောင်တော်၊ ကျွန်ုပ်ရယ်တယ်၊ ဘာဖြစ်လို့လဲဆို
တော့ နေမင်းကြီးထွက်လာလို့ ကျွန်ုပ် ရယ်တယ်”

“မဟုတ်ဘူး ညီတော်၊ သင်လိမ့်မပြောနဲ့၊ သင့်အနားကို ငါပြန်
ရောက်လာလို့ ရယ်တာ”

ကျူပ်သည် မည်သို့မှ ပြန်မပြောတော့။ နောင်တော်သိဒ္ဓတ္ထကို ဤသို့
တစ်ခါမှ မမြင်စဖူး။ နောင်တော်သည် အလွန်စိတ်သဘာထားနှုန်းညုံး၏။ ယခု
မှ နောင်တော်သည် ချက်ချင်း အိုစာရင့်ရော်သွားခဲ့ပြီ။ နှုတ်ခမ်းပေါ်တွင် ချွဲ
ရောင်မွေးညှင်းနှကလေးကို ကျူပ်ပထမဆုံးမြင်လိုက်ရ၏။ ညက မိုးရွာပြီး
နောက်တစ်နေ့မနက်တွင် ပန်းပွင့်သည် ပွင့်အာလာသကဲ့သို့ နောင်တော်
သိဒ္ဓတ္ထ၏ အရပ်အမောင်းသည်လည်း ချက်ချင်း မြင့်မားလာသည်ဟု ကျူပ်
စိတ်ထဲတွင် ထင်မိသည်။

“နောင်တော် ပြောင်းလဲသွားတယ်နော်”

“ဘယ်လိုများ ပြောင်းလဲသွားလို့လဲ အာန်နာ၊ အရာခပ်သိမ်း
ဟာ ပြောင်းလဲနေကြတာပဲ၊ နောင်တော်ဟာ အခုမှ ပြောင်းလဲသွား
တာ မဟုတ်ဘူး၊ အရင်တုန်းကလည်း ပြောင်းလဲခဲ့တာပဲ”

နောင်တော်၏ ရုပ်အဆင်း တင့်တယ်ခြင်းကို ထိနေ့မနက်မှစ၍
ကျူပ်စတင် သတိပြုမိခဲ့သည်ဟု ထင်ပါသည်။ သူ့ ရုပ်ဆင်းတင့်တယ်မှုကို
ကြည့်၍ ကျူပ်တို့ ဝမ်းမြောက် ကြည်နှုန်းခဲ့ကြသည်မှာလည်း နောင်တော်သိဒ္ဓတ္ထ
အင်ကြင်ပင်တစ်ပင်ကို မို၍ရပ်ရင်း မျက်လုံးကို မိုတ်ထားလေရာ နောင်တော်
သိဒ္ဓတ္ထ၏ ရုပ်အဆင်းသည် ကျက်သရေရှိလှပေ၏ဟု ကျူပ် အောက်မေ့မိ
သည်။

နောင်တော်သိဒ္ဓတ္ထသည် မျက်လုံးကို ဖွင့်လိုက်လျက် ကြေမွန်သည့်
ပန်းဝတ်လွှာကို ကိုင်ထားသည့်လက်ကို ကျူပ်ဆီသို့ ဆန်းတန်းလိုက်ရင်း

“အလှဟာလည်း တစ်နေ့မှာ မေ့မိန်ပျောက်ကွယ်ရတာပဲ အာ
န်နာ၊ လေခြွှေရမယ့် ပန်းပွင့်လွှာကလေးကို ငါခြွှေခဲ့ပြီ အာန်နာ၊
အရာခပ်သိမ်းတို့ ဟာလည်း မေ့မိန်ညိုးစွမ်းကြရတယ်၊ ပန်းပွင့်ဟာ
ရိုးတံက ကြွေကျရတယ်၊ ကြေသွားတဲ့ ပန်းဝတ်လွှာဟာ နောက်ဆုံး
မှာ ရှုံးနှစ်ရောင်ပေါက်သည်အထိ ညိုမည်းသွားရတယ်၊ ကြည့်စမ်း
အာန်နာ၊ ပန်းဝတ်လွှာကလေးတစ်လွှာကို သွေးထွက်သွားသည် အထိ
သင်ရူးစိုက်ကြည့်ဖူးရဲ့လား၊ ဟုတ်တယ် အာန်နာ၊ ထူးဆန်းလည်း
ထူးဆန်းတယ်၊ ကြောက်စရာလည်း ကောင်းတယ်၊ လောက မှာ
ဒီလောက် ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးရယ်လို့ ရှိတယ်
ပြောရင် သင် ယုံမှာတောင် မဟုတ်ဘူး၊ လွန်ခဲ့တဲ့ တစ်ခဏာတုန်းက
ဒီပန်းဝတ်လွှာကလေးဟာ အလွန်လှတယ်၊ ခုတော့ ဒီပန်းဝတ်လွှာ
ကလေးဟာ အရောင်တွေ မေ့မိန် သွားကြပြီ၊ ကြည့်စမ်း အာန်နာ၊
သူ့မှာ အသက်မရှိတော့ဘူး၊ မီးပုံတစ်ခုကို ကြည့်ပြီး အဲဒီမီးပုံ

၁၂ မြတ်စွာ

လောင်ကျမ်းကုန်ခန်းသွားတာကို သင်ကြည့်ဖူးရဲ့လား၊ အရာဝတ္ထာ တစ်ခုလောင်ကျမ်းကုန်ခမ်းသွားတာကို သင်ကြည့်ဖူးရဲ့လား၊ ဒီအရာဟာ ပျောက်ကွယ်သွားတာ၊ ပြောမှုန့်နဲ့ မိုးသွေးဖြစ်သွားတာကို သင် မြင်ဖူးရဲ့လား၊ ပန်းပွင့်တွေလည်း ကြွောကျရတယ်၊ ပန်းလွှာတွေဟာ လည်း ညီးနှစ်းသွားကြရတယ်၊ အဆုံးမှာတော့ ဘာမှ မဟုတ်ဘူး အာနန္ဒာ၊ ဘာမှ မဟုတ်ပေဘူး”

နောင်တော်သိဒ္ဓတ္ထ၏ မျက်လုံးများသည် ပြန်၍ မိုတ်သွားကြကာ ပါးစပ်မှ တစ်စုံတစ်ရာကို ပေါ်တိုးတိုးရွှေတို့လျက်ရှိ၏။ နေရာင်လင်းလာ သည့်အတွက် တောအလုံးသည် ရွှေရောင်၊ မြေရောင်ဖြင့် လင်းလျက်ရှိသည်။ နောင်တော်သိဒ္ဓတ္ထသည် သစ်ပင်ကို မြို၍ရပ်ရင်း လက်ထဲတွင် ကြွောက်နေသည် ပန်းဝတ်လွှာကလေးကို ကြည့်လျက်ရှိသည်။

နေရာင်ထဲတွင် သစ်ပင်တို့သည် စိမ်းမြေကာ မြက်ရည်ပင်များလည်း ထိမ်းနဲ့လျက်ရှိသည်။ အင်ကြင်းပင် ပင်စည်များအပေါ်တွင် ပုရွှေက်ဆိတ်အနီကြီး များသည် တက်လျက်ဆင်းလျက် ပြုနေကြသည်။ အနီးရှိ သစ်ပင်များပေါ်တွင် မျောက်တို့က အော်မြည်လျက်ရှိပြီး မြေဇွေးမြို့နှင့်တူသည့် တိမ်တိုက်များသည် ကောင်းကင်တွင် တိုက်လျေတပ်ကြီးများသဖြယ် ရွက်တိုက်လျက်ရှိကြ၏။

အာရုဏ်သည် မောင်းထုသံကဲ့သို့ တဖြည်းဖြည်းပေါ်လာကာ ပတ်ဝန်းကျင် စေစည်လျက်ရှိ၏။

“လောကကြီးမှာ ဘယ်ဟာတွေ ရက်စက်တယ်ပဲပြောပြော၊ မနေ့သာက ကျွန်ုပ်ကို ထားခဲ့တာလောက်တော့ ရက်စက်တာမျိုး မရှိဘူး နောင်တော်”

ကျွန်ုပ်က မကျော်ပံ့ဖြင့် ပြောလိုက်သည်။ နောင်တော်သိဒ္ဓတ္ထက ပေါ်တိုးတိုးရပ်လိုက်လျက်

“ဟုတ်တယ် အာနန္ဒာ၊ ဒီလိုလုပ်တာဟာ ကောက်ကျွေရာလည်း ရောက်တယ်၊ မြက်ရည်ထဲမှာ ပုန်းနေတဲ့ မြေဟာ ကောက်ကျွေသလို ဒီလိုလုပ်တာဟာလည်း ကောက်ကျွေရာရောက်တယ်၊ ဟုတ်တယ် ငါဟာ ကောက်ကျွေတယ်၊ ငါဟာ သင့်အနားကိုလာတယ်၊ ပြီးတော့ တွက်ပြီးသွားတယ်၊ ငါကို သင်မတွေ့ဘူးနော်၊ တစ်ခါမှာတော့ ငါက ညီတော်ကို လက်နဲ့ လှမ်းထိလိုက်ပါသေးတယ်၊ ဒါပေမဲ့ ညီတော်လန်းပြီး ညီတော်က အိပ်မက်တွေမက်လို့၊ ညီတော်က အိပ်ပျော်လို့၊ ချောက်အိပ်မက်တွေမက်လို့၊ ညီတော် နောင်တော့ လက်မောင်းပေါ်မှာ အိပ်ပျော်နေတာလား”

“အိပ်မပျော်ပါဘူး နောင်တော်၊ သားရဲတိရွှေ့နှင့်တွေကို တွေးနေတာ”

“သူတို့လည်း အတူတူပါပဲ အာနှစ်၊ သားရဲတိရွှေ့နှင့်တွေဟာ လည်း လောင်ကျမ်းကြရတယ်၊ ချစ်သူတွေဟာလည်း လောင်ကျမ်းကြရတယ်၊ လောင်ကျမ်းခြင်းဟာ အဆုံးမရှိလေဘူး၊ အကာယ်၍သာ ငါသာ ညီတော့အနားကို ရောက်လာခဲ့ရင် ညီတော်ဟာ အကြောက် ကို သိတော့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဆာလောင်နေတဲ့ ကျားငယ်တစ်ကောင်သာ ညီတော့အနားကို ရောက်လာခဲ့ရင် ညီတော်ဟာ ဒါ အကြောက်ကို ဘယ်လိုနာမည်ပေးရမှန်းတောင် သိမှာမဟုတ်ဘူး၊ သားရဲတိရွှေ့နှင့်ရဲ့၊ အစွယ်တွေဟာလည်း မီးလျှံတွေသာဖြစ်တယ်၊ ပန်းဝတ်လွှာတွေဟာလည်း မီးလျှံတွေသာ ဖြစ်တယ်၊ အားလုံးဟာ လောင်ကျမ်းကြရတယ်”

“ဟုတ်တော့ ဟုတ်ပါတယ် နောင်တော်၊ နေမင်းကြီးဟာလည်း လောင်ကျမ်းရတာပါပဲ”

ပူပြင်းသော နေမင်းသည် တော့အပ်ထိပ်သို့ ရောက်နေလျှော့။

ကျော်သည် ဆာလောင်စ ပြုလာ၏။ နောင်တော်သိဒ္ဓတ္ထသည် ပြီး

လိုက်လျက် သူ့ခေါင်းတွင်ရှိသည့် ပန်းပွင့်များကို ဖြုတ်ယူနေသည်။

“တကယ်လို့ နောင်တော်များ သင့်ကို ပစ်ပြီး ထွက်ပြေးရင်ဘယ် လိုနေမလဲ ညီတော်၊ နောင်တော်က သင့်ထက်မြန်အောင် ပြေးနိုင်တယ်၊ သင် လိုက်မိမှာ မဟုတ်ဘူး၊ ပူလောင်တဲ့ နေမင်းကြီးကလည်း သင့်ကို အစာရှာကျွေးမှာ မဟုတ်ဘူး၊ အဲဒီအခါမှာ ငတ်လို့ သေရ လိမ့်မယ်၊ တော့ထဲမှာ အရိုးတွေ တောင်လိုပုံနေတာ ငါတွေခဲ့ဖူးပြီ”

နောင်တော်သိဒ္ဓတ္ထသည် ကျော်ကို ကျိုစယ်သောအားဖြင့် ပြီးလိုက်၏။

“ဟုတ်တယ် နောင်တော်၊ ညီတော်လည်း မြင်ခဲ့ဖူးတယ်။ ဒါ ကြောင့် မနေ့ညတုန်းက ညီတော်ကြောက်တာပါ”

“အရိုးတွေထက်ဆိုးတဲ့အရာလဲ ရှိသေးတယ် အာနှစ်”

“ဘာတွေလဲ နောင်တော်”

“အသားတွေနဲ့ ကပ်ပြုဖွဲ့စည်းထားတဲ့ အရိုးတွေလေ”

“ကျွန်ုပ်လည်း မြင်ခဲ့ဖူးပါတယ် နောင်တော်”

“ပန်းဝတ်လွှာကလေးတစ်လွှာ သွေးထွက်သွားတာကို သေသေ ချာချာ မြင်ဖူးရဲ့လား ညီတော်”

ဟု နောင်တော်သိဒ္ဓတ္ထ ဖြည့်ည်းစွာ ပြော၏။

ကျူပ်စိတ်ထဲတွင် နောင်တော်သိဒ္ဓတ္ထသည် စိတ်ဖောက်ပြန်သွားလေ ပြေလောဟု ထင်မိသည်။ သူပြောသည့် စကားက ပန်းဝတ်လွှာတစ်လွှာ သွေးထွက်သွားသည်ကို ကြည့်ရမည်ဆိုပါတကား။ သူ့စကားကို ကျူပ်နားမ လည်။

ကျူပ်အသက်သည် တစ်ဆယ့်လေးနှစ်လောက်မျှသာ ရှိသေး၏။ နောင်တော်သိဒ္ဓတ္ထသည် လုပတင့်တယ်သည့် မင်းပျီမင်းလွင်တစ်ပါးဖြစ်သည့် အတွက် ကျူပ်သည် သူ့ကို ချုစ်၏။ သူ့လို လုပတင့်တယ်သည့် မင်းပျီမင်းလွင် တစ်ပါးဖြစ်ချင်၏။ ထို့ကြောင့် ကျူပ်သည် သူ့ကို အတုစိုး၏။ ယပ်တောင်ကို ကိုင်လျှင် သူကိုင်သလို ကိုင်၏။ လမ်းလျှောက်လျှင် သူလျှောက်သလို အရိပ် တစ်ခုလို လုနေအောင် လျှောက်၏။ အစာစားလျှင် သူစားသလို နှုတ်ခမ်းအစုံ ကို သိမ်းဆည်း၍ စား၏။ အိပ်လျှင် သူအိပ်သလို ခြေအစုံကို ဆန့်၍ အိပ်၏။ နေရာတကာတွင် သူ့ကို လိုက်၍ အတုယူရ၏။ သို့ရာတွင် အတွေးအခေါ်တွင် မူကား သူ့ကို လိုက်၍ ကျူပ်မတုနိုင်ချောကား။

ကျူပ်တို့အားလုံးသည် အရေပါးပါးကလေးဖြင့် ဖုံးအုပ်ထားသည့် အရိုးစုကြီးမျှသာ ဖြစ်သည်ကို ကျူပ်ကောင်းကောင်းသိပါ၏။ သို့ရာတွင် သိရုံးသာသိ၍ ကျူပ်မပြောတတ်ချောကား။ ယခု နောင်တော်သိဒ္ဓတ္ထသည် ထိုအ ကြောင်းကို သူပြောပြနေလေပြီ။ အရိုးစုများနှင့် သွေးထွက်သော ပန်းပွင့်အ ကြောင်းကို သူပြောပြနေပုံမှာ လေးနှက်လှသည့်အတွက် ကျူပ်ကြောက်လာ၏။

“ညီတော် ခွန်အားကြီးအောင် ဘယ်လိုလုပ်ရမလဲ နောင်တော်”

“ချုစ်ခြင်းကို ပယ်ရလိမ့်မယ် ညီတော်”

ဟု ဆိုကာ နောင်တော်သိဒ္ဓတ္ထသည် ချုစ်ခြင်းကို တပ်မက်သူတို့၏ ရက်စက်ကြောက်ဖွယ်ကောင်းပုံကို ပြောပြ၏။

“ငါကို သတို့သမီးကယ်တစ်ယောက်ကို ရှာပေးတယ် ညီတော်၊ ကစားမြူးထူးဖို့ သတို့သမီးကယ်တစ်ယောက်ကို ရှာပေးတယ်။ ဒါပဲမဲ့ ဒါဟာ ကစားမြူးထူးခြင်း မဟုတ်ဘူး ညီတော်၊ လောင်ကျမ်းခြင်းဖြစ်တယ်၊ ဒါကြောင့် လောင်ကျမ်းခြင်းကင်းမဲ့တဲ့နေရာ၊ မိုးစက်တွေလို အေးမြတဲ့နေရာဖြစ်တဲ့ တောထဲကို ငါထွက်လာတာ ဖြစ်တယ်၊ ဒီမီးထဲမှာ ငါမနေတာဟာ အကောင်းဆုံးပဲ ညီတော်၊ ကြည့်စမ်း ဘယ်လောက်အေးမြေသလဲ”

နောင်တော်သိဒ္ဓတ္ထသည် ထိုအကြောင်းကို မပြောလိုသကဲ့သို့ ခေါင်းကို ယမ်းလိုက်သည်။

“ဒါဖြင့် ကျွန်ုပ်တို့ ဘယ်မှာနေကြမှာလဲ နောင်တော်”

“ဒီမှာ မနေဘူး ညီတော်၊ လောင်ကျမ်းခြင်းရှိရာမှာ မနေဘူး၊
ပန်းပွင့်ကို ခြေမွေပစ်လိုက်လို့ အရောင်ပြောင်းသွားတဲ့နေရာမှာ မနေ
ဘူး၊ အရာအားလုံးတို့ ပျက်စီးခြင်းမရှိတဲ့ နေရာမှာ တို့နေကြရမယ်၊
အေးလေ တကယ်တော့ ဒီလိုနေရာမျိုးဟာ လောကကြီးမှာ ရှိချင်မှ
ရှိမှာပါ”

နောင်တော်သိဒ္ဓတ္ထသည် တစ်ယောက်တည်း စကားပြောနေသကဲ့သို့
ပြောဆိုလျက်ရှိ၏။ ထိုအခါကျမှ ကျူပ်တို့နှစ်ယောက်တောထဲသို့ ထွက်လာခဲ့
ကြပုကို ကျူပ်သတိရတော့သည်။

ယနေ့သည် နောင်တော်သိဒ္ဓတ္ထ၏ မွေးနေ့ဖြစ်၏။ နှစ်းမြို့ထဲတွင်
ပျော်ပွဲချင်ပွဲများ၊ လေးတင်ပွဲများ ကျင်းပလျက်ရှိ၏။ ယခုအချိန်အထိ နောင်
တော်သိဒ္ဓတ္ထအတွက် ကြင်ဖော်ကို ရွှေးချယ်ခြင်း မပြုရသေး။ ထိုနေ့တစ်နေ့လုံး
နောင်တော်သိဒ္ဓတ္ထသည် နေမထိထိုင်မသာဖြစ်လျက်ရှိ၏။ နေ့လယ်ပိုင်းအ
ရောက်တွင် နောင်တော်သိဒ္ဓတ္ထက တောထဲသို့သွားရန် ခေါ်သဖြင့် ကျူပ်လိုက်
လာခဲ့သည်။ ကျူပ်တို့သည် တံခါးမျှူးတို့ မမြင်အောင် အရှေ့မြို့တံခါးမှ တိတ်
တဆိတ်ထွက်လာခဲ့ကြသည်။ သတို့သမီးများအကြောင်းကို ပြောသည့်အခါ
တွင် နောင်တော်သိဒ္ဓတ္ထသည် ဆံချည်မျှင်ကို ပါးစပ်မှ ချုံရှုစွာ ထွေးထုတ်သကဲ့
သို့ စက်ဆုတ်စွာပြော၏။ သို့ရာတွင် ထိုအကြောင်းကို ရည်ဝေးစွာ ပြောဆိုခြင်း
မပြုချေ။

“ကျားတွေကို သတိထားနော်”

ဟု ကျူပ်ကို ပြောတတ်သည်။

ကျူပ်သည် မိုးစက်တို့ တဖြောက်ဖြောက်အောက် မြည်ရှည်တောထဲ
တွင် လဲလျောင်းရင်း တစ်ညာလုံး ထိုစကားများကို ကြားယောင်နေသည်။

“ဘယ်လိုကျားမျိုးလဲ နောင်တော်”

“အသားဖြူတဲ့ ကျားတွေ”

ကျူပ်သည် မြက်တောရည်ထဲတွင် လွှဲရင်း တစ်ညာလုံး ထိုအသားဖြူ
ဖြူနှင့် ကျားများအကြောင်းကို တွေးနေမိသည်။

နောင်တော်သိဒ္ဓတ္ထက နေရောင်ထဲတွင် ရှုတ်တရက် ရပ်လိုက်သည်။

“သတို့သမီးငယ်တစ်ယောက် ဒီတောကြီးမျက်မည်းထဲကို လာ

တာမြင်ဖူးသလား ညီတော်”

“မမြင်ဖူးဘူး နောင်တော်”

“အဘားအိုကြီးတွေ လာတာကိုရော”

“မြင်ဖူးပါတယ်၊ ထင်းခွေ လာကြတာလေ”

၁၆ မြန်မာ

“ဟုတ်တယ်၊ သစ်မြစ်ကြီးတွေလို အိမင်းရွတ်တွဖြစ်တော့မှ
တောထဲကို လာရဲကြတယ်နော်”

“ဟုတ်တယ် နောင်တော်”

“ဒါကြောင့်မို့ ငယ်ရွယ်တုန်းမှာ သတ္တိနည်းကြတယ်၊ ကြီးလာ
တော့ သားရဲတိရွှောန်တို့၊ ဘာတို့ မကြောက်တော့ဘူး”

“ဟုတ်တယ် နောင်တော်”

“ပြီးတော့ ငယ်ရွယ်တဲ့ သတို့သမီးငယ်များကျတော့ သူတို့အ
သားဟာ သိပ်နဲ့ည့်တယ်၊ ဆူးရူးမှာကို ကြောက်ကြတယ်၊ နေပူစပ်
ခါးကို ကြောက်ကြတယ်၊ နှင်းတွေချဲ့မှာကို ကြောက်ကြတယ်၊ သူတို့
ဘဝဟာ အကာအကွယ်တွေနဲ့ ဖုံးကာထားတဲ့ ဘဝဖြစ်တယ်၊ အမွှေး
နှုံးသာတွေနဲ့ ဖျော်ပက်ထားတဲ့ ဘဝသာဖြစ်တယ်၊ ပိုးပျော်တွေနဲ့ လွှမ်း
ခြေထားတဲ့ ဘဝဖြစ်တယ်၊ သူတို့ရဲ့ နီရဲတဲ့လျှောတွေဟာ မြေတွေရဲ့
လျှောတွေလို လူပ်ယမ်းပြီး မမှန်တဲ့စကားကို ဆိုကြတယ်၊ သူတို့တစ်
တွေဟာ အကာအကွယ်နဲ့ ဖုံးထားကြတယ်၊ အရာအားလုံးက ပြောင်း
လဲနေတဲ့အချိန်မှာ သူတို့တစ်တွေဟာ သူတို့ကိုယ်ကို သူတို့ မပြောင်း
လဲအောင် ကြိုးစားနေကြတယ်၊ သူတို့ဟာ ပန်းပွင့်တစ်ပွင့်ကို လိုက်အတုခိုးနော်
ကြတယ်၊ ဒါပေမဲ့ အာန့်ဘာ ပန်းပွင့်တစ်ပွင့်ကို လိုက်အတုခိုးနေတာ
ထက် အဲဒီပန်းပွင့်ဖြစ်တာက ပိုပြီး မကောင်းပေဘူးလား၊ တကယ်
တော့ သူတို့ဟာ စက်ဆုပ်စရာကောင်းပါတယ် အာန့်ဘာ”

ထိုအခါကျမှ အဘယ်ကြောင့် ပန်းဝတ်လွှာကလေးကို ခြေမှုပစ်
ကောင်း ကျပ်သဘောပေါက်တော့သည်။

“ဘယ်လိုပြောလိုက်တာလဲ နောင်တော်၊ ရွှေနှုန်းတော်ကြီးထဲမှာ
ရှိတဲ့ သတို့သမီးငယ်တွေကို နောင်တော် အကုန်လုံးသိလို့လား၊
တရာ့က ဆိုးပေမဲ့ တရာ့က ကောင်းကြပါတယ်၊ ပြီးတော့”

“သူတို့ဟာ အနားမနေကြဘူး ညီတော်၊ သူတို့အရိပ်ကို သူတို့
ရေကန်ထဲမှာ ပြန်ပြန်ကြည့်ကြတယ်၊ သူတို့အလှကို သူတို့မှန်ကြေး
မုပ်ငှာ ပြန်ကြည့်ကြတယ်၊ သူတို့အလှကို အစစ်အမှန် ထင်နေကြ
တယ်၊ မျက်လုံးတွေကို အလှခြေပ်ကြတယ်၊ လက်တွေကို ည့်တော်
ကကြတယ်၊ ခြေတွေကို ကနဲ့ကလျှလှမ်းကြတယ်၊ ခန္ဓာကိုယ်ကို
ဟိုယိမ်းသည်နဲ့ လုပ်ကြတယ်၊ တင်ပါးတွေကို လုပ်ကြတယ်၊ လက်
မောင်းတွေက ထောပတ်ဆီလို နဲ့ည့်နေကြတယ်၊ ဟုတ်တယ်၊ သူတို့
ဟာ အနားမနေကြဘူး”

နေရာင်သည် နောင်တော်သိဒ္ဓတ္ထ၏ မျက်နှာနှင့် ပခုံးပေါ်သို့ ဖြာ
ကျလျက်ရှိ၏။ သိဒ္ဓတ္ထသည် ပင်စည်ကိုမြှုပ် ရပ်နေရင်းက

“ထောပတ်ဆီလို နှဲးည့်တဲ့ သတို့သမီးကယ်နဲ့ အိမင်းရွတ်တွေနေ
တဲ့ ထင်းခွေမိန်းမအိုကြီးတို့ ဘယ်သူက ပိုသာမယ်ထင်သလဲ အာ
နန္ဒာ”

“နောင်တော်ကတော့ အိမင်းရွတ်တွေနေတဲ့ ထင်းခွေမိန်းမကြီးက
သာတယ်လို့ ပြောမှာပဲ၊ ကျွန်ုပ်ကတော့ သတို့သမီးကယ်က”

“အင်း ညီတော်က ငယ်ပေသေးတာကိုး၊ ဒါပေမဲ့ အာနန္ဒာ၊ နေ
လောင်ပြီး သောကတွေပိနေလို့၊ ပခုံးကိုင်းကိုင်းနဲ့ ခဲလုံးတွေ ကျောက်
တုံးတွေကြားမှာ သွားနေတဲ့ မိန်းမအိုရွတ်တွေကြီးဖြစ်ရတာက သူ့
ကိုယ်သူ အမွှေးနဲ့သာတွေ ပက်ဖျုန်းနေတဲ့ သတို့သမီးကယ်ဖြစ်ရတာ
ထက် ပိုကောင်းတယ်”

နောင်တော်သိဒ္ဓတ္ထသည် စကားလုံးများကို တရစပ်ပြောလိုက်ရာမှ
လေးနက်တည်းပြုမဲ့စွာဖြင့်

“အေးလေ ဘယ်တော့မှ ဒေါသမထွက်နိုင်ရင် အကောင်းဆုံး
ပါပဲ”

ထို့နောက်တွင် ကျွန်ုပ်တို့သည် တော့အပ်ထဲမှ ဖြတ်၍ ပြန်လာခဲ့ကြ
သည်။ တစ်ခါတစ်ရုံတွင် ကျွန်ုပ်သည် သူ့ကို မသိမသာ လှမ်းကြည့်မိလိုက်
သည်။ နောင်တော်သိဒ္ဓတ္ထ၏ ပခုံးသည် ကျယ်ပြန်၍ ကိုယ်ခန္ဓာသည် သေး
သွယ်သည်။ တင့်တယ်ပြုပြစ်သည့် အသရေကို ဆောင်သည်။

သစ်ပင်များအောက်တွင် လျှောက်လာကြစဉ် နေရာင်သည် သစ်ပင်
များကြားမှနေ၍ သူ့လက်မောင်းများပေါ်၊ သူ့ပခုံးပေါ်သို့ ပြောက်ကျား ဝေဖြာ
ကျလျက်ရှိသည်ကို ကြည့်ရခြင်းလောက် တစ်ခါမှ လှပတင့်တယ်ခြင်းမရှိစ
ဖူး။ ဂိုင်းသော မျက်ခွံတို့အောက်မှ မျက်လုံးများက ပြုးကျယ်လှပနေသည်။
မျက်လုံးများ၏ အရောင်က ပြာလဲနက်ရှိုင်းနေကြသည်။ ဆံပင်တို့က ကြေးနှီ
ရောင်သမ်းနေသည်။ နှုတ်ခမ်းများကို လှုပ်၍ တိတ်ဆိတ်စွာ လျှောက်လာနေပုံ
မှာ တစ်စုံတစ်ရာကို လေးနက်စွာ ဆင်ခြင်စဉ်းစားနေသကဲ့သို့ ရှိသည်။

နေမြင့်လာခဲ့ပေပြီ။ သစ်ရွှေက်များပေါ်တွင် နှင့်စက်တို့မရှိတော့။ တစ်
ခါတစ်ရုံတွင် နောင်တော်သိဒ္ဓတ္ထသည် ခါးကြားတွင် ထိုးလာသည့် ပလွှေကို
မှုတ်လိုက်သည်။ တစ်ခါတစ်ရုံတွင် အပွင့်ဝါဝါတွေပွင့်နေသော မာလာနှယ်များ
ကို လှမ်းကြည့်ရင်း ပြုးသည်။ သို့ရာတွင် အများအားဖြင့် တိတ်ဆိတ်လျက်
လိုက်ပါလာသည်။ နောင်တော်သိဒ္ဓတ္ထသည် ယခင်ကနှင့်မတူ။ စကားနည်းလာ

သည်ကို ယခုတစ်လောတွင် ကျူပ်သတိထားမိခဲ့သည်။

နေသည် အလျှောက်သော ဖန်လုံးကြီးတစ်လုံးကဲ့သို့ ဖြစ်လာခဲ့လေပြီ။ ခဏကြာလျှင် နေလောင်သဖြင့် သူ့ပရုံးပေါ်တွင် အနိပြောက်တွေပေါ်လာကြ၏။ ပြာမွဲမွဲ ပုတ်သင်တစ်ကောင်သည် လမ်းမှဖြတ်၍ ပြေးသွား၏။ နောင်တော်သိဒ္ဓတ္ထသည် အလျားထိုးကာ ပုတ်သင်ကို ဖမ်းလိုက်သည်။ ပုတ်သင်သည် တောက်ပနီရဲသည့် မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။ ခဏ အကြာတွင် ပုတ်သင်သည် ဤမ်းသက်သွား၏။ နောင်တော်သိဒ္ဓတ္ထသည် ပုတ်သင်ကို အိပ်ပျော်သွားအောင် ပွဲတ်သပ်ပေးပြီးနောက် ပခုံးပေါ်သို့ တင်လာခဲ့သည်။

နန်းတော်သို့အပြန် လမ်းတစ်လျောက်လုံးတွင် နောင်တော်သိဒ္ဓတ္ထသည် ထူးဆန်းသည့် စကားများကိုသာ ပြောလာခဲ့သည်။ တစ်ခါတစ်ရုံတွင် လည်း

“ပန်းပွင့်လေးတွေဟာ သွေးထွက်ကြတယ်။ ပြီးတော့ ငိုက်တယ်”

ဟု ဆိုတတ်၍ တစ်ချီတစ်ချီတွင်မူ

“အားလုံး ဤမ်းသက်နေရင်၊ လေရယ်လို့မရှိရင်၊ ပြောင်းလဲမှုတွေအားလုံးချုပ်ဤမ်းသွားရင်” ဟု တစ်ယောက်တည်း ပြောဆိုကာခေါင်းကို ဘယ်ညာယမ်းလျက်ရှိ၏။

“အရာဝတ္ထုတွေအားလုံးဟာ ပြောင်းလဲခြင်းမရှိ၊ လူပ်ရှားခြင်းလည်း မရှိရင် ပိုမကောင်းပေဘူးလား၊ တောင်ထိပ်တွေပေါ်က နှင်းပွင့်လေးတွေလို့ ထာဝရ ဤမ်းသက်နေရင် မကောင်းပေဘူးလား”

အဘယ်ကြောင့်မသိ။ နောင်တော်သိဒ္ဓတ္ထသည် နှင်းပွင့်ဟူသော စကားကို ကြားလိုက်သည့်အခါတွင် အနည်းငယ်တုန်လှပ်သွား၏။ သူသည် နှင်းပွင့်ဟူသော စကားလုံးကို ရော့တ်နေသည်။

“နှင်းပွင့်တွေကတော့ မပြောင်းဘူးပေါ့ ညီတော်၊ ဒါပေမဲ့ နေမင်းက သူတို့ကို ပြောင်းလဲသွားအောင် လုပ်ပေးတယ်၊ တို့တစ်တွေကိုတော့ နေမင်းလည်း ကြီးရင့်သွားအောင် လုပ်ပေးတယ်၊ နှင်းပွင့်တွေကတော့ အိုမင်းမသွားကြဘူးပေါ့”

“ဒါပေမဲ့ နှင်းပွင့်တွေဟာလည်း အရည်ပျော်ရတာပဲ မဟုတ် လား နောင်တော်”

ကျူပ်သည် သူနှင့်စကားပြောရင်း ကြီးရင့်လာသည်ဟု ထင်ရကာ အိုမင်းမည်ကိုလည်း များစွာ စိုးရိမ်ခြင်းမဖြစ်တော့။

“မဟုတ်ဘူး ညီတော်၊ ဟိမဝန္တဘတောင်ထိပ်ပေါ်က နှင်းပွင့်တွေ
ဟာ ဘယ်တော့မှ အရည်မပျော်ဘူး၊ ငါ့ဆရာက ပြောဖူးတယ်၊ နှင်း
ပွင့် တွေဟာ အသက်ရှုံးတယ်တဲ့၊ ပူဇ္ဈိုးတယ်တဲ့၊ နှင်းပွင့်တွေမှာ
အရောင်မပြောင်းဘူးတဲ့၊ သူတို့မှာ အရောင်မရှိဘူးတဲ့၊ ဟုတ်တယ်
အာနာနာ၊ နှင်းပွင့်တွေလိုဖြစ်ရရင် သိပ်ကောင်းမှာပဲ”

ကျျ်ပ်က သူ့မျှက်နှာကို ကြည့်၍ ရယ်လိုက်သည်။

“မထူးပါဘူး ထင်ပါရဲ့ နောင်တော်၊ မြည်းတစ်ကောင် ဒါမှမ
ဟုတ် မျောက်တစ်ကောင် ဖြစ်ရတော့ရော ဘာထူးဦးမှာလဲ၊ ရေးက
ရှိခဲ့တဲ့ ဂါထာတွေ အလိုအရဆိုရင် အားလုံးဟာ အသက်ရှင်ပြီး၊ အ
သက်ရှုံးပြီး ရှင်သန်နေကြတယ်၊ နောင်တော် ဒီနေ့ ဘာဖြစ်နေတာ
လဲဟင်၊ နောင်တော်ဟာ အရင်နေ့တွေတုန်းက ပျော်လို့ ပါးလို့၊ ဒီ
နေ့တော့လည်း ဒီပျော်ဆွင်မှုတွေ ကင်းမဲ့လို့”

နောင်တော်သိဒ္ဓတ္ထသည် ကျျ်ပုံးပေါ်သို့ လက်တင်ပြီး ရယ်လိုက်
သည်။ သူရယ်သည်ကို မြင်ရသဖြင့် ကျျ်ကျေနပ်သွားသည်။

“ပုတ်သင်လေးကို ကြည့်စမ်း၊ ညီတော်၊ မျက်လုံးတွေက တဖျပ်
ဖျပ် တောက်ပလို့၊ မျက်လုံးတွေ ဘာဖြစ်လို့ ဒီလောက် တဖျပ်ဖျပ်
တောက်ပနေသလဲ သိရဲ့လား၊ ရုံးစမ်းနေလို့ တောက်ပနေတာ ညီ
တော်၊ သူ့အရေခွဲကို ပူဇ္ဈိုးစေတဲ့ အပူရှိန်ရဲ့အကြောင်းကို သူရုံးစမ်း
နေတယ်၊ ဒီအပူရှိန်ဟာ ငါ့ခန္ဓာကိုယ်က ဖြာထွက်လာတယ်ဆိုတာ
တော့ သူသိမယ်မဟုတ်ဘူးပေါ့၊ သူရေးမှာ လာလာပြီး နေရောင်ကို
ကွယ်တဲ့ ညီညိုဝါဝါအရာဟာ ဘာလဲဆိုတာကို ရုံးစမ်းနေတယ်၊
ဒီအရာဟာ သင့်မျက်နှာဖြစ်တယ်ဆိုတာတော့ သူမသိဘူးပေါ့၊ သူ
မျက်နှာရေးမှာ ရှေ့တိုးနောက်ငင် လှပ်ရှားနေတဲ့အရာဟာ သင့်လက်
ချောင်းတွေဖြစ်တယ်ဆိုတာကိုတော့ သူမသိဘူးပေါ့၊ သူဟာ”

“နော်းနောင်တော်၊ ကျွန်ုပ်ပြောမယ်၊ လောက်ကြီးဟာ ချစ်ခြင်း
နဲ့ ဖွဲ့နောင်ထားတာဖြစ်မယ်၊ ပန်းပွင့်တွေ၊ သစ်သီးတွေ၊ နှင်းပွင့်တွေ
ဒါတွေအားလုံးဟာ ချစ်ခြင်းနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်၊ ဒါကြောင့်
ဘာကိုမှ ကြောက်စရာမရှိဘူးလို့”

“ပန်းပွင့်တွေဟာ ချစ်ခြင်းနဲ့ ဖွဲ့စည်းထားတယ်ဆိုတာဟုတ်တယ်
ညီတော်၊ သို့သော်လည်း ချစ်ခြင်းရှိတာထက် ချစ်ခြင်းမရှိတာက ပို့
မကောင်းပေဘူးလား၊ ကချေသည်တွေစတဲ့ ခြေရုံးသင်းပင်းတွေ ဂိုင်း
ဂိုင်းလည်နေတာထက် တစ်ယောက်တည်း အထိုးကျွန်ုပ်နေနေရတာ

က ပိုမကောင်းပေဘူးလား၊ တော့အပ်ထဲမှာ သတို့သမီးကယ်ဖြစ်ရတာထက် ထင်းခွေတဲ့ အမယ်အိုဖြစ်ရတာက ပိုမကောင်းပေဘူးလား”

နောင်တော်သိဒ္ဓတ္ထသည် ကျော်ကို ပြီး၍ ထူးဆန်းစွာ ကြည့်နေသည်။

ထိုစဉ်တွင် လယ်ကွင်းထဲကို ဖြတ်ကာ ကျော်တို့ထဲ ဗုံမောင်းတို့ဖြင့် ပြေးလာသော ကချေသည် တစ်သိုက်ကို မြင်ရ၏။ ကျော်တို့နှစ်ယောက် ပျောက် သဖြင့် လိုက်ရှာနေကြရာမှ တွေ့သဖြင့် သူတို့အားလုံး ဝမ်းသာအားရဖြစ်နေ ကြသည်။

“ဟော သူတို့ လိုက်ရှာနေကြပြီ၊ သူတို့ ခြေထောက်တွေမှာ လည်း ချွဲ့တွေပေနေမှာပဲ၊ ဒီလိုပေကျော်နေတာပဲ ကောင်းပါတယ် ညီတော်၊ ခဏနေရင် သူတို့ဟာ သူတို့ကိုယ် သူတို့ အမွေးနှံသာတွေ ခြယ်သကြော်းတော့မယ်”

နောင်တော်သိဒ္ဓတ္ထသည် သူတို့ထံသို့ ကျားသစ်ပျို့တစ်ကောင်ကဲ့သို့ လျှောက်လာခဲ့သည်။

“သင်တို့ ငါတို့ကို လိုက်ရှာနေကြသလား”

“မှန်ပါတယ် အရှင်”

ကချေသည်တို့က ခေါင်းဦးညွတ်၍ ပြော၏။

“ဘယ်လောက်ကြာပြီလဲ”

“မနေ့ညာက တစ်ညာလုံးပါအရှင်”

“သင်တို့ကို ဘယ်သူက အရှာခိုင်းလိုက်လို့လဲ၊ သင်တို့ကို ဘယ်သူက ကြောက်ချွဲ့ခန့်ညားမှာလဲ၊ ကြည့်စမ်းညီတော်၊ ဘယ်လောက် အံ့သြစရာကောင်းသလဲ၊ တကယ်တော့ ဒီကချေသည်တွေဟာ ကျားတွေလိုပဲ ရက်စက်ကြမ်းကြုတ်ကြပါကလား ညီတော်”

“နောင်တော်ရယ်၊ သူတို့ကို စီတ်ပင်ပန်းညွှေ့ဆဲရာရောက်အောင် မပြောပါနဲ့” ဟု ကျော်က တားလိုက်သည်။

“မဟုတ်ဘူး ညီတော်၊ ငါကိုယ်ငါ ညွှေ့ဆဲနေတာ”

အဝေးတွင် မုန်နှစ်ရောင်ရှိသည့် နှစ်းမြို့ရှိးတို့ကို မြင်နေရလေပြီ။ လယ်ကွင်းများနှင့် အဝေးတောင်စောင်းများပေါ်ရှိ လျေကားထစ် လယ်ကွင်းများတွင် လယ်သမားများသည် လွှဲပ်လွှဲပ်ရှားရှား အလုပ်လုပ်လျက်ရှိ၏။

ကလေးအမေများသည် လယ်ကန်သင်းတွင်ထိုင်ကာ ကလေးကယ်များကို ထိန်းကျောင်းလျက်ရှိကြ၏။ တံစဉ်များသည် နေရောင်တွင် လက်ခနဲဝင်းပြက်သွားကြ၏။ ကြေးနှံရောင်ကျောပြင်များသည် နေရောင်တွင် ပြောင်လက်နေကြ၏။ ကချေသည်များမှာ ကျော်တို့ ပြန်ရောက်လာကြောင်းကို

အကြောင်းကြားရန် နှစ်းမြို့ရှိးဘက်သို့ ပြန်သွားကြလေသည်။

ကျေပ်တို့နှစ်ယောက်သည် ခရောင်းထနေသာ မြန်မာလမ်းတစ်လျှောက်တွင် လျှောက်လာခဲ့ကြသည်။ နောင်တော်သိဒ္ဓတ္ထဗျားကိုယ်ပေါ်တွင် နေလောင်သည့်အတွက် အနီပိမ့်ကြီးများသည် ပို၍ ထင်ရှားလာခဲ့လေသည်။ သူ့ပခုံးပေါ်တွင် လိုက်လာသည့် ပုတ်သင်သည် တစ်ချက်နှစ်ချက် မြည်လိုက်၏။ သို့ရာတွင် နောင်တော်သိဒ္ဓတ္ထက လက်ချောင်းဖြင့် အသာမွတ်လိုက်သည် တွင် ပုတ်သင်သည် ပြန်၍ ပြီမြတ်သွားသည်။

အရှိန်ရှိန်ထနေသာ အပူရှိန်ထဲတွင် သစ်ပင်တို့ကို မမြင်ရ။ အရိပ်တို့မရှိ။ လေညင်းလေပြည်မလား၊ မှန်တိုင်းတိုက်ပြီးစ န္တရက်တစ်ရက်ဖြစ်၏။

လေသည် တိတ်လျက်ရှိကာ နေမင်းသည် အရည်ပျော်နေသည့် ဖန်တုံးကြီးတစ်တုံးနှင့်တူနေသည်။ ကောက်ရိတ်နေသွားများသည် ကျေပ်တို့ကို မကြည့်ကြ။ လယ်ကန်သင်းတွင် စာမြောက်နေသည့် သူငယ်ကလေး၏ အုန်းမောင်းခေါက်သံမှုအပ အခြားဘာသံမှ မကြားရ။ အုန်းမောင်းခေါက်သံမှုမှ ပုံတင်သံကိုပင် မကြားရ။ လယ်ကန်သင်းများပေါ်တွင် လျှောက်သွားနေသည့် ကျေပ်တို့ခြေသံမှုများသည် တိတ်ဆိတ်နေကြသည်။

ကျိုလဝတ်ကို သဲသဲကွဲကွဲမြင်ရလေပြီ။ ပစ္စ်များ၊ မြို့ရှိးများ၊ ပြသုဒ်များပေါ်တွင် တလူလူလွှင့်နေသည့် တံခွန်ကုတ္တားများကို မြင်ရလေပြီ။ တော့အုပ်သို့သွားသည့်လမ်းကိုလည်းကောင်း၊ ဗာရာဏာသံသို့သွားသည့် လမ်းကိုလည်းကောင်း မြင်နေရလေပြီ။

လမ်းမများသည် မိုင်းပြာလျက်ရှိကြ၏။ တောင်တို့သည်လည်း မိုင်းပြာလျက်ရှိကြလေ၏။ န္တလယ်၌ အဝေးတောင်ထွတ်များပေါ်ရှိ နှင့်ပွင့်များသည်ပင် ပြာမိုင်းနေတတ်သည်ကို ကျေပ်မကြာခေါ် သတိပြုခဲ့မိ၏။

နောင်တော်သိဒ္ဓတ္ထသည် ကချေသည်တို့ကို မေ့သွားခဲ့ချေပြီ။ သူတို့၏ ပါးပြင်မှ မှန်နဲ့သာတို့ကိုလည်း မေ့သွားလေပြီ။ မြင်းကသည့်နှယ် သူတို့ခြေဖမိုးကို ခုံ၍ လုပစွာ လမ်းလျှောက်ပုံတို့ကိုလည်း မေ့သွားလေပြီ။ ထိုအခါ နောင်တော်သိဒ္ဓတ္ထ၏ အပြီးသည် ပို၍ ချိုသာလာ၏။ နူးညံ့လာ၏။

နောင်တော်သိဒ္ဓတ္ထသည် နှစ်းတော်သို့ မပြန်ဘဲ တခြားတစ်နေရာသို့ သာ စိတ်ရောက်လျက်ရှိကြောင်းကို ကျေပ် သတိထားလိုက်မိသည်။ ကျေပ်တို့နှစ်ယောက်သည် ဘယ်ဆီသို့ သွားမည်ဟု မစဉ်းစားမိကြဘဲ ပြသုဒ်များရှိရာသို့ဦးတည်လျှောက်လာခဲ့ကြသည်။ လယ်ကွင်းများသည် ကျိုလဝတ်ပြည် မြို့ရှိးအခြေအထိ တစ်မျှော်တစ်ခေါ်ကြီးရှိနေကြ၏။

“နားစရာ ခိုစရာရယ်လို့ ဘယ်နေရာမှ မရှိပါလား အာနန္ဒာ”

နောင်တော်သီဒ္ဓတ္ထက စိတ်ပျက်လက်ပျက်ဖြင့် ညည်းလိုက်သည်။ ကောက်ရိုက်နေသည့် လယ်သမားတစ်ယောက်သည် နောင်တော်သီဒ္ဓတ္ထကို မှတ်မိလိုက်သဖြင့် ဒူးတုပ်၍ အရိအသေပေး၏။ သူက ပြောလိုက်သဖြင့် အခြား လယ်သမားများလည်း နောင်တော်သီဒ္ဓတ္ထမှန်း သီသွားကြကာ ဒူးတုပ်၍ စေးကြသည်။ နောင်တော်သီဒ္ဓတ္ထသည် ထိုအခြင်းအရာကို မြင်လိုက်သည်တွင် စိတ်အနှောင့်အယုက်ကြီးစွာ ဖြစ်ရသည်။

“ဘာဖြစ်လို့များ ငါကို ဒူးတုပ်ခစားနေကြသလဲမသိဘူးညီတော် ရယ်၊ စိတ်ပျက်လိုက်ပါဘီ၊ တကယ်ဆို သူတို့ကို အလင်းပေးနေတဲ့ နေမင်းကြီးကို ခစားပါတော့လား၊ ဘာဖြစ်လို့ ငါကို ခစားနေကြ တာလဲ”

“နောင်တော်က သူတို့သခင်ကိုး၊ ဘုရင့်သားကိုး”

“သူတို့သခင် ဘုရင့်သားဖြစ်ရတာနဲ့ ငါကိုခစားရမှာလား၊ ငါ ကရော သူတို့ သခင်အစစ်ဖြစ်ရဲ့လား၊ ငါအမည်ဟာ သီဒ္ဓတ္ထတဲ့၊ မိမိ ရည်ရွယ်ချက်ကို ပြီးမြောက်စေသူတဲ့၊ ဒါပေမဲ့ ငါမှာ ဘာရည်ရွယ် ချက်များရှုပြီး ပြီးမြောက်ခဲ့လို့လဲ၊ ကချေသည်တို့ရဲ့ အလယ်မှာ ထိုင် ပြီး သူတို့ ကခုန်နေကြတာကို ကြည့်ခဲ့တယ်၊ ငါဆရာဗဗ္ဗားကို သင် ပေးတဲ့ ရှေးဟောင်းဂါထာတွေ မန္တာန်တွေကို ကျက်ခဲ့ရတယ်၊ ဒါဟာ ရည်ရွယ်ချက်ပြီးမြောက်တာလို့ ခေါ်နိုင်ပြီလား”

ခါးအထိ နှဲ.တွေ ပေကျံလျက်ရှိသော လယ်သမားလုလင်တစ်ယောက်သည် ရှေ့သို့တိုး၍ ခစား၏။ တံစဉ်သည် သူခါးစည်းကြီးအောက်သို့ တွဲလဲကျနေသည်။ သူကိုယ်တိုင် စုတ်ပြတ်နေသော အဝတ်အစားတို့ကို ဝတ်ဆင်ထား၏။ လူရှုယ်သည် နှဲဗုက်ထဲမှ တစ္ဆိပ်စွဲက်လျောက်လာကာ ရှေ့သို့ တိုး၍ ခစားလိုက်၏။ သူနောက်မှလည်း သားသည်အမေများနှင့် ဆံပင်တို့ ဖြာဖွေးနေသည့် သက်ကြီးရှုယ်အိများ လိုက်ပါလာကြသည်။

“သူတို့ ဘာကိုလိုချင်လိုလာကြတာတုန်း”

“အရှင်ကို ကြည့်ချင်လို့ မြင်ချင်လို့ လာကြပါတယ်”

“ဘာကြောင့် ကြည့်ချင်မြင်ချင်ရ ဖူးချင်ကြရတာလဲ”

“ဘာကြောင့်မှတော့ မဟုတ်ပါဘူး အရှင်”

အသက်ကြီးကြီး လူတစ်ယောက်က နောင်တော်သီဒ္ဓတ္ထကို လက်ဖြင့် ထိရန် လက်ကို ဆန့်ရင်းပြော၏။

“ပျော်လို့ ကြည့်ချင်ကြတာပါ အရှင်”ဟု မိန်းမင်္ဂလာယ်တစ်ယောက်က ပြန်ပြီးပြော၏။

“အင်းသတ္တဝါတွေ၊ ဘာမှ မသိကြပါကလား၊ ငါက သူတို့ဖျော်အောင် တစ်နေကုန်ရပ်အကြည့်ခံရတော့မှာတဲ့လား၊ သူတို့ဟာ ဘာမှ မသိကြဘူး။ သူတို့က ငါရှင်းကျက်သရေတို့ကို ချီးမွမ်းနေကြပေမဲ့ သူတို့အရှင်ဖြစ်တဲ့ ငါဟာလည်း အပုပ်ကောင်ကြီးပါလား၊ အရှိုးစုံကြီးပါလားဆိတာ သူတို့ဘာမှ မသိကြလေဘူး၊ ဒီအပုပ်ကောင်ကြီးကိုပဲ သူတို့အရှင်သခင် ထင်နေကြတယ်၊ ငါဟာ ဒီလောက်ပဲ ရပ်ဆင်းကြန်အင်တင့်တယ်သတဲ့လား၊ မဟုတ်ဘူး၊ မတင့်တယ်ဘူး၊ သူတို့ကလည်း ငါလိုပဲ တင့်တယ်ခြင်းမရှိကြဘူး၊ ရောဂါတွေ ပြည့်နှက်ပြီးနေတဲ့ အပုပ်ကောင်များသာဖြစ်ကြတယ်”

သူတို့အားလုံးသည် ကျွန်းမာသနစွမ်းသူများချည်းဖြစ်ကြသည့်အတွက် ကျူပ်သည် သူစကားကို ကြားသည့်အခါတွင် ရယ်လိုက်၏။ ကျူပ်သည် နောင်တော်သိဒ္ဓတ္ထအကြောင်းကို ခပ်စောစောကတည်းကပင် ရိပ်မိခဲ့သော်လည်း ထိအခါမှပင် နောင်တော်သိဒ္ဓတ္ထသည် သာမန်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်မှန်းကို ပြက်ပြက်ထင်ထင် သိလာခဲ့သည်။ နောင်တော်သိဒ္ဓတ္ထသည် သူ့ကိုယ်ဟန် တင့်တယ်ခြင်းကို ရှုက်ယူ၏။ သို့ရာတွင် တစ်ချိန်တည်း၌ ထိအဖြစ်ကို စက်ဆုပ်၏။

နောင်တော်သိဒ္ဓတ္ထသည် တစ်ခါတစ်ရုတွင် သူ့အဖြစ်ကိုတွေး၍ ၀မ်းနည်း၏။ တစ်ခါတစ်ရုတွင်လည်း ရေကန်ထဲတွင် သူ့အရိပ်ကို ရှာပြန်ကြည့်ကာ သူ့အတ္ထကို လိုက်ချုပ်ရှုကြည့်၏။ ထိုအရာများကို ကျူပ်သည် ထိုစဉ်ကတည်းက သိခဲ့သည်ဟု ကျူပ်ပြောရုပါသည်။ သို့ရာတွင် ကျူပ်သည် နောင်တော်သိဒ္ဓတ္ထထက် ငယ်သူဖြစ်သောကြောင့် ထိုအရာများကို ပညာသိဖြင့် သိခြင်းမဟုတ်ဘဲ ပြကတွော်၏ဖြင့် အလိုလိုသိ ခြင်းဖြစ်ရာ သူဘာမှ အကူအညီမပေးနိုင်ခဲ့။ ကျူပ်သည် တစ်ချိန်လုံးလုံး သူ့အပေါင်းအဖော်ဖြစ်ခဲ့၏။ သူနှင့် ကျူပ်သည် တစ်ဖအောက်တည်းမှ ပေါက်ဖွားခဲ့သော အဖေတူအမေဂွဲ ညီအစ်ကို များဖြစ်ကြ၏။ သို့တိုင် ကျူပ်တို့နှစ် ယောက်ကြားတွင် အသွင်တူသည့် အချက်ဟူ၍ သိပ်မရှိလှု။ နောင်တော်သိဒ္ဓတ္ထ၏မယ်တော် နောင်တော်သိဒ္ဓတ္ထကို မွေးပြီး နောက်မကြာမိတွင် ကွယ်လွန်သွားခဲ့ရာ သူ့ကို ကျူပ်၏မယ်တော်ကပင် ကျွေးမွေးစောင့်ရှုာက်ခဲ့ရ၏။

နောင်တော်သိဒ္ဓတ္ထတွင် အထူးခြားဆုံးအချက်မှာ သူ့ဘဝနှင့်သူ၏ကိုယ်ဟန်တင့်တယ်ပြပြစ်မှုတို့ကို ဥပေက္ဗာပြနိုင်ခြင်းပင် ဖြစ်၏။ တစ်ခါတစ်ခါတွင် သူ့ဥပေက္ဗာပြလွန်းသဖြင့် နောင်တော်သိဒ္ဓတ္ထသည် စိတ်မှမှန်ပါ၏လောဟုပင် ကျူပ်သံသယဖြစ်မိသေးသည်။

နောင်တော်သီဒ္ဓတ္ထသည် စိတ်နာမ်နှင့် ပတ်သက်သည်တို့မှ လွှဲလျှင် ကျိန်အရာအားလုံးတို့ကို လျှစ်လျှော်စုံ၏။ နောင်တော်သီဒ္ဓတ္ထသည် အမျှက်ကြီး မည်ဆိုကြီးနိုင်သူဖြစ်သည်။ အတိုင်းအဆမရှိ သည်းခံမည်ဆိုလျှင်လည်း သည်းခံနိုင်သူဖြစ်စုံ၏။ သို့ရာတွင် တစ်ခါတစ်ရုံးလည်း နောင်တော်သီဒ္ဓတ္ထ သည် ယခင်ဘဝက ပြုခဲ့ဖူးသည့် အပြစ်တို့အတွက် နောင်တာသံဝေဂရသည့် နှယ် မလျှပ်မယ့်ကိုထိုင်ကာ ဝမ်းနည်းငေးမောနောတတ်သည်။

မြို့ရှိုးဘက်သို့ လျှောက်လာခဲ့စဉ် နောင်တော်သီဒ္ဓတ္ထက သူ့အတိတ် ဘဝအကြောင်းကို ပြန်ပြောသည်။

“ငါဟာ အမြိုတမ်း မင်းသားဖြစ်ခဲ့တယ် အာန္ဒါန၊ ဟောဟိုက လယ်သမားတွေလို လယ်ကွင်းထဲမှာ အလုပ်မလျှပ်ခဲ့ဖူးဘူး၊ ငါခေါင်း ပေါ်မှာ အမြိုတမ်းသရဖူးနဲ့ မကိုင့်ကိုသာဆောင်းခဲ့ရတယ်၊ ဒါကြောင့်မို့ သူတို့ကို တန်ဖိုးမထားတတ်ဘူး၊ ငါဟာ မာနကြီးတယ်၊ သူတို့ကို အ ထင်သေးတယ်၊ ဒါပေမဲ့ သူတို့ကို ဘာအထင်သေးစရာရှိသလဲ အာ န္ဒါန၊ ငါဟာ ဓာတ္ထိယန္တယ်ဝင်တစ်ဦး ဖြစ်တယ်၊ ဟိုရှေးအစဉ်အဆက် ကတည်းက လေးမြားလက်နက်တွေနဲ့ တိုက်ခိုက်နိုင်အောင် သင်လာ ခဲ့ရတဲ့ သာကိန္တယ်ဝင်တစ်ဦး ဖြစ်တယ်၊ တကယ်တော့ သူတို့ကို ကာ ကွယ်ဖို့အတွက် ငါဟာ ဒီအတတ်တွေကို သင်ခဲ့ရခြင်းဖြစ်တယ်၊ ဒါ ဖြင့်ရင် ဘာကြောင့် သူတို့ကို အထင်သေးရမှာလဲ အာန္ဒါန၊ ပင်ပန်း ဆင်းရဲစွာ အလုပ်လုပ်ရတာဟာ ဘယ်လောက်ကြီးတဲ့ ဒုက္ခလည်းဆို တာကို မသိဘဲ ငါတို့တစ်တွေ အချိန်ကုန်ခဲ့ကြတယ်၊ ဟုတ်တယ် ညီ တော်၊ ငါတို့ဟာ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကြရမယ်၊ ပြီးတော့”

“နောင်တော်ဟာ နှင်းပွင့်တွေလို ဖြစ်ချင်တယ်ဆို၊ နောင်တော် စောစောကပဲ ပြောခဲ့တယ်လေ၊ ခုတော့လည်း နောင်တော်ရဲ့ စိတ် ဟာ ပြောင်းသွားပြန်ပါပကော”

“ဟုတ်တယ်၊ နောက်ဆုံးတော့ နှင်းပွင့်တွေလိုဖြစ်ချင်တာပါပဲ၊ နှင်းပွင့်တွေဟာ ဘယ်တော့မှ ပြောင်းလဲခြင်းမရှိဘူး၊ ငါကတော့ ပြောင်းလဲနောတယ်၊ တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ မင်းသား တစ်ပါးဖြစ်ခဲ့ဖူးတယ်”

“နောင်တော်ရဲ့ အတိတ်ဘဝအကြောင်းကို မှတ်မိသလား”

“မှတ်မိတာပေါ့၊ အဲဒီမှာ လွင်ပြင်ကြီးတွေချည်းပဲ ရှိတယ်၊ တောင်တွေလည်းမရှိဘူး၊ မြင်းသည်တော်တွေ ရှိတယ်၊ ရေပြာအိုင် ကြီးတစ်အိုင်ရှိတယ်၊ လွင်ပြင်ကြီးတွေထဲမှာ မြင်းကို ဒုန်းစီးရင် လေ

တွေက နားထဲမှာ တရာ့မြတ်စွာလည်း ဒါပေမဲ့ တစ်ခြားဘဝတွေကိုလည်း ငါမှတ်မိပါတယ် ညီတော်၊ တောတွေထဲမှာ၊ တောင်တွေပေါ်မှာ တစ်ခါက သဲကန္တာရကြီးတွေထဲမှာ သဲတွေက ရွှေရောင်ဝင်းလို့၊ အဲဒီတုန်းက ငါဘဝဟာ တိုတိကလေးရယ်၊ ငါဟာ အဆိပ်သင့်ခံရပြီး ငယ်ငယ်နဲ့ သေခဲ့ရတယ်၊ ငါဟာ ဆယ်ဘဝကိုပဲ မှတ်မိတယ် အာန္တာ၊ ဒါပေမဲ့ အဲဒီဘဝတွေဟာ ငါကိုယ်ပိုင်ဘဝ မဟုတ်ဘူး၊ ငါဟာငါဘဝကို ငါနေပြီး ငါသေခြင်းထဲမှာ ငါနေချင်တယ်၊ တကယ်တော့ ငါတို့ဟာ ငါတို့သေခြင်းထဲမှာ နေကြရမယ်၊ ညီတော် အတိတ်ဘဝကိုဘယ်နှစ်ခုမှတ်မိသလဲ”

“မမှတ်မိဘူးနောင်တော်၊ ကျွန်ုပ်မှာ အရင်ဘဝကို မှတ်မိနိုင်စွမ်းရှိတဲ့ ဉာဏ်ပါမလာဘူး”

“ဘာကိုမှ မမှတ်မိဘူးလား”

“ဟုတ်တယ် မမှတ်မိဘူး”

“သင်ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေ အပြုံတွေကိုရော”

“ဘာကိုမှ မမှတ်မိဘူး၊ ကြောက်စရာကြီး နောင်တော်ရယ်၊ ပြစ်မှုတစ်ခုခုတော့လည်း ရှိချင်ရှိမှာပေါ့”

“သွေးစွန်းခဲ့တဲ့ ပြစ်မှုမျိုးလား”

“ဟင့်အင်း၊ ဘာကိုမှ ကောင်းကောင်းမမှတ်မိဘူး၊ ကျွန်ုပ်စိတ်ဟာ ဟာလာဟင်းလင်းဖြစ်နေတော့တယ်၊ နောင်တော် ကျွန်ုပ်က ထုတိုင်းတယ်၊ ကျွန်ုပ်တို့ရဲ့ဆရာ ဗုဒ္ဓကြီးက ပြောတယ်၊ ညီတော်ဟာ ထုတိုင်းတယ်တဲ့၊ သူသင်ပြတာတွေကို ညီတော်ဘာမှ နားမလည်ဘူး”

ကျူးပ်သည် ဆရာဗုဒ္ဓကိုသင်ပြသည်ကို ခက်ခဲသော သင်ခန်းစာများကို အမှတ်ရရှု ပြော၏။ ထိုပြင် ကျူးပ်သည် နောင်တော်သိဒ္ဓတ္ထ၏ အရှိန်အဝါအောက်တွင် မှုခိုနေထိုင်သူဖြစ်ရာ၊ သူနှင့်ယုံ့လျှင် ထုတိုင်းသည်သာ ဖြစ်ကြောင်း ကျူးပ်သဘောပေါက်၏။

“ဘာကိုမှ မမှတ်မိဘူးဆိုရင် အိပ်မက်တွေ ဘာတွေကော မမကဘူးလား”

“ဟင့်အင်း မမက်ဖူးဘူး၊ ချောက်အိပ်မက်တွေသာ မက်ဖူးတယ်”

“အင်း ညီတော် ကံကောင်းတာပဲ၊ ဒီလောက်ကြီးထဲမှာတင် မိုတင်းနေထိုင်နိုင်ပြီး ပြောင်းလဲခြင်းဆိုတာကို မသိဘူးဆိုတာ ကံကောင်းတယ်လို့ပဲ ပြောရတော့မယ်ထင်တယ်၊ ငါမှာတော့ ဘဝမျိုးစုံ

၂၆ မြန်မာစာ

ကျင်လည်ခဲပြီ အာနန္ဒာ၊ ဒါပေမဲ ဘဝတိုင်းမှာ ငါအဖို့ အကျိုး မရှိခဲ ဘူး၊ ဘဝတိုင်းမှာ ငါဟာ ပင်ပန်း ဆင်းရဲစွာမနေခဲရဘူး၊ ငါအတွက် မကောင်းပေဘူး အာနန္ဒာ၊ ငါအတွက် မကောင်းဘူး”

နောင်တော်သိဒ္ဓထူသည် အတိတ်ဘဝတစ်ခုကို ပြန်တွေးနေသကဲ့သို့ အဝေးသို့ ငေးကြည့်နေသည်။

ကျူပ်တို့သည် လယ်ကွင်းများအဆုံးသို့ ရောက်လာခဲကြသည်။ လမ်းတို့သည် သွေးရောင်တောက်ပနေကြ၏။ အချို့ကမူ တို့လမ်းများပေါ်တွင် စစ်ပွဲတိုက်ခိုက်ခဲကြသောကြောင့် နိုင်ခြင်းဖြစ်သည်ဟု ဆိုကြ၏။ အချို့ကလည်းမိုးနိုင်းရွာသောကြောင့် နိုင်ခြင်းဖြစ်ပါသည်ဟု ပြောကြ၏။ သို့ရာတွင် ကျူပ်ကိုယ်တိုင်ကား မိုးနိုင်းရွာသည်ကို တစ်ခါမှ မမြင်ဖူးသေး။ မြေကြီးထဲရှိသွေ့တို့ကြောင့် နိုင်းလည်းဖြစ်နိုင်သည်ဟု ကျူပ်ထင်၏။

ကျူပ်တို့ကို တိုင်းသူပြည်သားများက မှတ်မိမည်စုံသည့်အတွက် လမ်းမအတိုင်း လျောက်သွားနေ၍ မဖြစ်။ သို့ရာတွင် ပုန်းကွယ်စရာလည်းမရှိ။ တစ်ခါတစ်ရုတွင် စစ်ရထားများသည် ကျူပ်တို့အနီးမှ ဖြတ်သွားကြသည်။ သို့ရာတွင် ကုန်သည်တို့၏ လှည်းတန်းများကို မတွေ့ရ။ လှည်းတန်းကြီးများရှုလျင်မူ ထိုလှည်းတန်းများနောက်မှ ကပ်လိုက်သွားလျှင် ဖြစ်နိုင်သည်။ ကျူပ်တို့ကို ပြန်ရောက်လာကြောင်း ကချေသည်များက တွေ့သွားပြီ။ သို့ဆိုလျင် တံ့ခါးဝတွင် ရှိနေသည့် တံ့ခါးမျှူးတို့ကလည်း စောင့်နေတော့မည်။ တံ့ခါးဝတိုင်းတွင် ကျူပ်တို့ကို ရွှေနှစ်းတော်ကြီးပေါ်သို့ ခေါ်ဆောင်ရန် ရထားတို့ စောင့်နေကြတော့မည်။ ဘုရင်၏ အမိန့်ကို ပယ်လှန်၍ မရစကောင်း။

“ငါတို့ တစ်နေရာရာမှာ ပုန်းနေရရင် မကောင်းပေဘူးလား”

နောင်တော်သိဒ္ဓထူက မေးသည်။

“ဘယ်လိုပုန်းမှာလဲ”

“ပုန်းစရာတွေ အများကြီးပါ ညီတော်၊ ညီတော်က မိန်းကလေးအယောင်ဆောင်၊ အိုးမြှုပ်နှံသေးပါဘူး၊ လယ်သမားယောင်ဆောင်ကြမယ်”

“ညီတော်တို့ကိုယ်မှာ ပိုးဖဲတွေ ဝတ်ထားတာ၊ ဘယ့်နှယ်လုပ်ပြီး လယ်သမားယောင်ဆောင်လို့ရမလဲ”

နောင်တော်သိဒ္ဓထူသည် လယ်ကွင်းထဲသို့ ဆင်းသွား၏။ လယ်ထဲတွင် လယ်သမားတို့သည် ဗျားတို့ပေကျံလျက်ရှိသော အဝတ်အစားများဖြင့် အလုပ်လုပ်နေကြ၏။ ကျူပ်တို့သည် သူတို့အဝတ်အစားများဖြင့် လဲ၍ ဝတ်ဆင်လာခဲကြသည်။

နွဲလယ်သို့ ရောက်ပြီ။ လမ်းမတွင် ဖုန်မှုန်တို့ ပူလောင်လျက်ရှိကြ၏၏။ ယင်ကောင်တို့သည် တစိတိဝဲပုံလျက်ရှိကြ၏။ တံတိုင်းကြီးများသည် မှုံးကြီးမတ်ရာ၏ အိမ်များ၊ ဥယျာဉ်များကို ဖုံးကွယ်ထားကြသည်။

မြို့ရှိုးပတ်ပတ်လည်တွင် နှစ်းသို့ ထုတ်ချင်းပေါက်သည့် မင်းလမ်းမကြီးများရှိကြ၏။ ခါတိုင်းဆိုလျှင် ကျော်တို့သည် ထိမင်းလမ်းမကြီးများအတိုင်း ရွှေနှစ်းတော်သို့ ဝင်မြှုဖြစ်သည်။ သို့ရာတွင် ယနေ့ခြားမှ နောင်တော်သိဒ္ဓတ္ထသည် လူတွေ ရုတ်ရုတ်သဲသဲသွားလာနေကြသည့်အတွက် မြို့တွင်းလမ်းမများအတိုင်း ဝင်မည်ဟု ပြောလေသည်။ ကျော်တို့သည် ညုစ်ပတ်မည်းမောင်သည့် လမ်းကြားများအတိုင်း ကျွေပတ်ကာ ရွှေနှစ်းတော်သို့ မှန်းဆလာခဲ့ကြသည်။

ဈေးကွက်တွင် ထမင်းဟင်းချက်ပြုတ်နေသည်တို့ကို ကျော်တို့မြင်ခဲ့ကြသည်။ စားဖို့များတွင် နားဈေးမီးထည့်၍ ချက်ကြခြင်းဖြစ်သည်။ ကုန်သည် တို့၏ လူည်းတန်းကြီးများသည် ဖုန်ထူသော လမ်းမများတစ်လျှောက်တွင် တအိအိနှင့် မောင်းနှင့်သွားကြ၏။

ကျော်တို့သည် မြို့ကြီးထဲတွင် နှစ်းတော်သို့ သွားသည့် လမ်းကို ရှာမတွေ့ဘဲ ဖြစ်နေကြသည်။ နောင်တော်သိဒ္ဓတ္ထက လမ်းတွေသူတို့အား နှစ်းတော် သို့ သွားသည့် လမ်းကို မေးကြည့်၏။ သို့ရာတွင် ပေရော့စ်ပတ်နေသော ကျော်တို့ အဝတ်အစားများကို ကြည့်၍ ကျော်တို့ကို မည်သူကမှ အဖက်မလုပ်ကြချေ။

“ကြည့်စမ်း အာနန္ဒာ၊ လွှန်ခဲ့တဲ့အချိန်လေးလောက်တုန်းက လယ်သမားတွေဟာ ငါတို့ကို သိပြီး ဒူးတုပ်ခစားခဲ့ကြတယ်၊ ဟောခု တို့မှာ နှဲ့တွေပေတဲ့ အဝတ်တွေလည်း ဝတ်လာပါရော၊ တို့ကို ဘယ် သူကမှ မမှတ်မိတော့ဘူး”

“နောင်တော်ဟာ ဟိုအတိတ်ဘဝတွေကို မှတ်မိတယ်ဆိုရင် နောင်လာမယ့် ဘဝကိုရော မြင်နိုင်သလားဟင်္မာ့ဟု ကျော်က သူ့အနား သို့ ကပ်၍ ခပ်တိုးတိုးလေး မေးလိုက်သည်။”

“ဟင့်အင်း ခုထိတော့ ငါ မမြင်ရသေးဘူး၊ ငါအထင်တော့ ငါ ဘဝဟာ ဒီမှာတင် ဆုံးမယ်ထင်တာပဲ”

နောင်တော်သိဒ္ဓတ္ထသည် ထိုစကားများကို ပြောရာတွင် စိတ်ပျက်ငြီး ငွေသံလည်းမပါ။ ယူကျျှုံးမရဖြစ်သံလည်းမရှိ။

“ကြည့်စမ်း အာနန္ဒာ၊ ငါက ခရီးသွားတွေကို ရွှေနှစ်းတော်ကြီး သွားတဲ့လမ်းကို မေးတယ်၊ တစ်ချို့က ငါကို တစ်ရပ်တစ်ပါးက လာတယ်ထင်ပြီး၊ မဟုတ်တဲ့ဘက်ကို လမ်းညွှန်လိုက်ကြတယ်၊ ငါဟာပိုးဖတွေနဲ့လာခဲ့ရင် မင်းသားဆိုတာ ချက်ချင်းသိမှာပဲ”

“ခုလို အဝတ်အစား အစုတ်အပြတ်တွေ ဝတ်လာတော့ရော၊
မင်းသားဖြစ်သေးသလား”

“ငါမိတ်ထဲမှာတော့ ငါဟာ ရွှေနှစ်းတော်ထဲမှာ ကြီးလာပေမဲ့
မင်းသားတစ်ပါးလို့ မထင်ဘူး ညီတော်၊ လယ်ကွင်းတွေထဲမှာ
ရောက်နေတယ်လို့ပဲ ထင်မိတယ်၊ ရေက ငါခြေချောင်းတွေ ကြားမှာ
ကိုးလို့၊ ငါပခုံးတွေဟာလည်း ကောက်လိုင်းစည်းတွေနဲ့ တံစဉ်တွေနဲ့
လေးနေတယ်ထင်မိတယ်၊ ခုလည်း တို့တစ်တွေဟာ လယ်သမားတွေ
လို့ ခဏရပ်ဖျက်လာကြတာပေါ့၊ ဒီနေ့ ဒီအချိန် ဒီနေရာမှာတော့ တို့
ဟာ လယ်သမားတွေပဲပေါ့”

“အဲဒီအခါမှာ လယ်သမားတွေက နောင်တော့ကို ရေချမ်းတွေ
ကမ်းလှမ်းကြမှာပဲနော်”

“ဒါပေါ့ အမောပြီအောင် ကမ်းလှမ်းကြမှာပေါ့၊ ဒါပေမဲ့ လယ်
သမားဖြစ်ရခြင်းဟာ လောင်ကျွမ်းကြရတာပါပဲ အာန့်ဘာ၊ အရာအား
လုံးဟာ လောင် ကျွမ်းကြရတာပါပဲ၊ ဒါပေမဲ့ အာန့်ဘာ လောကမှာ အ
ရေး ကြီးဆုံးက ကိုယ်ရှေးရှုနေတဲ့အရပ်ကို သိဖို့လိုတယ်၊ ကိုယ်သွား
နေတဲ့ ဒေသကို သိဖို့လိုတယ်၊ ကိုယ် ဘယ်အရပ်ကို ရှေးရှုသွားနေ
သလဲဆိုတာကို သင့်ကို ဘယ်သူများ ပြောမယ် ထင်သလဲ အာန့်ဘာ၊
တော့မိတဲ့ ယောကိုရသေ့တွေက ပြောမယ်ထင်သလား၊ သူတို့ဟာ
တော်ထဲမှာလှည့်လည်ပြီး ယောကိုအကျင့်ကို ကျင့်ကြတယ်၊ တို့ဆရာ
ဗုဒ္ဓဘိရော ပြောနိုင်မယ် ထင်သလား၊ သူလည်း မပြောနိုင်ဘူး၊ တို့
ဆရာဟာ ကျမ်းစာတွေထဲများမှာပဲ နှစ်မြှုပ်နေကြတယ်”

စင်စစ်အားဖြင့် ရွှေနှစ်းတော်ကြီးသည် မြောက်ပိုင်းတွင်ရှိ၏။ ယခု
ကျူပ်တို့ သွားနေသည့်အရပ်မှာ တောင်အရပ်ဖြစ်သည့်အတွက် ကျူပ်တို့ကို
တမင်သက်သက်လမ်းလွှဲ၍ ညွှန်လိုက်ပြောင်း ကျူပ်တို့ သိကြသည်။

“အာန့်ဘာမြင်တယ်မဟုတ်လား၊ လောကမှာ အရေးအကြီးဆုံး
က ကိုယ်သွားနေတဲ့အရပ်ကို သိဖို့လိုတယ်ဆိုတာ မြင်ပြီမဟုတ်
လား”

“နောင်တော်ပြောတဲ့ အေးချမ်းတယ်ဆိုတဲ့ နှင်းပွင့်တွေရော သူ
တို့ သွားနေတဲ့အရပ်ဒေသကိုရော သူတို့ဘာသာ သူတို့ သိကြသာ
လား”

“နှင်းပွင့်တွေအဖို့တော့ ဒါတွေဟာ အရေးမဟုတ်တော့ပါဘူး
ညီတော်၊ နှင်းပွင့်တွေထဲမှာ အရပ်ဒေသအားလုံး ပေါင်းခြုံပါဝင်နေ

ကြတယ်၊ နှင်းပွင့်တွေဟာ အရပ်ဒေသအားလုံးကို ညွှန်ပြနေကြ တယ်၊ ဒါကြောင့် နှင်းပွင့်တွေကို နောင်တော် သဘောကျတာပေါ့”

ကျူပ်တို့သည် လမ်းတစ်လမ်းကို တွေ့လိုက်ကြ၏။ ရွှေနှစ်းတော်ကြီးကို မြင်နေရလေပြီ။ နှစ်းတော်ကြီးတစ်ခိုက်တွင် တံခါနတွေ တလူလူလွင့်နေသည်ကို မြင်တွေ့နေရ၏။

ခထိုယန္တယ်ဝင် ဘုရင်မင်းများ၏ အစိမ်းရောင်များတွင် ရွှေနားကွပ်ထားသည့်အလုံများ၊ ကျူပ်တို့ ခမည်းတော်မင်းကြီး၏ ရွှေချည်မျင်ဖြင့် ရက်ထားသည့် အလုံများကို မြင်ကြရသည်။

တပ်မှူးများ၊ ကိုယ်ရုတော်တပ်သားများသည် မြင်းကြီးများပေါ်တွင် အဲမောင်း၊ လုံ၊ လေး၊ မြေားစသည်တို့ကို ကိုင်စွဲလျက် ကိုယ့်တာတွင် ကိုယ်ရပ်စောင့်လျက်ရှိနေကြသည်။ သူတို့ကို ကြည့်ရသည်မှာ ကျောက်ရပ်ကြီးတွေနှင့် တူနေကြသည်။

နောင်တော်သိဒ္ဓတ္ထသည် သူတို့အနီးသို့ လျှောက်သွားကာ

“ဗိုလ်မှူးတို့၊ ဗိုလ်မှူးတို့၊ ရွှေနှစ်းတော်ကြီးကို ဘယ်ဘက်ကနေ ဝင်ရပါသလဲ”

ဟု မေးသည်။

သို့ရာတွင် တစ်ယောက်မှ ပြန်မဖြေကြ။ မြင်းကျောကုန်းပေါ်တွင် မလူပ်မယ်ကိုထိုင်ကာ ရှေ့တူရှုသို့သာ စိုက်ကြည့်လျက်ရှိကြ၏။ သို့ဖြင့် ကျူပ်တို့သည် ရှေ့သို့ တက်လာခဲ့ကြသည်။

“ငါကိုတောင် မမှတ်မိဘူး”

“ဘယ်မှတ်မိနိုင်မလဲ နောင်တော်၊ နောင်တော်က အဝတ်အစား တွေကလည်း စုတ်ပြုတဲ့၊ ပြီးတော့ သူတို့ကို ကြည့်ရတာလည်း အိပ်ပျော်နေကြသလိုပဲ”

“အိပ်ခြင်းဟာလည်း မကောင်းပေဘူး ညီတော်”

ဤစကားများသည် ဘာမှ အသစ်အဆန်းမဟုတ်။ သို့ရာတွင် ယနေ့နောင်တော်သိဒ္ဓတ္ထပြောနေသည် စကားလုံးတိုင်းသည် လေးနက်တူးဆန်းသည် အဓိပ္ပာယ်တစ်မျိုးကို ဆောင်နေသည်ဟု ကျူပ်ထင်မိသည်။

ဝင်လုဆဲ နေရောင်သည် ကျောက်ပြားခေါင်မိုးပေါ်တွင် တလက်လက် တောက်ပလျက်ရှိနေ၏။ အပူရှိန်ထဲတွင် လမ်းများသည် ပြောက်သွေ့ကာ အရောင်အဆင်းကင်းမဲ့နေကြသည်။ စားဖို့ဆောင်မှ မီးများသည် တောက်လျက်ရှိနေကြပြီး ကောင်းကင်တွင်လည်း မီးသည် ရှိန်ရှိန်တောက်လျက်ရှိရှိ၏။

ကလေးငယ်များသည် အဝတ်မပါ ဗလာကိုယ်တီးဖြင့် ရေကန်များ

တွင် ဆောကစားနေကြသည်။ တစ်ခါတစ်ရုတွင် ရေတွင်းသို့ ရေခပ်ဆင်းရန် လာသည့် လုံမင်္ဂလာက်တလေကို တွေ့ရတတ်သည်။

ရထားကြီးများသည် ကျူပ်တို့အနီးမှ ဖြတ်သွားကြ၏။ ရထားထဲတွင် မှားမတ်တို့သည် ယပ်တောင်တဖျတ်ဖျတ် ခတ်လျက်လိုက်ပါသွားကြ၏။

ကုပ္ပါလဝတ်မြို့ကြီးသည် အကျဉ်းထောင်ကြီးနှင့် တူလှချေ၏ဟု ကျူပ်စိတ်ထဲတွင် အောက်မေ့မိ၏။

စင်စစ် ကျူပ်တို့သည် ကုပ္ပါလဝတ်မြို့ကြီးအကြောင်း ကောင်းကောင်း မသိခဲ့ကြ။ ဉာဏ်တိုင်ဆိုလျှင် မြို့ဘက်ဆီမှ အုတ်အုတ်ကျက်ကျက်အသံများသည် ရွှေနှစ်းတော်ကြီးဆီသို့ လွင့်ပါလာကြသည်။ ကျူပ်တို့သည် မီးတိုင်ဘေးတွင် ထိုင်ကာ ကျူပ်တို့ဆရာ ဗမ္မားကြီးပြောပြသော ပုံပြင်များကို နားထောင်ရင်း ထို အသံများကို ကြားနေရသည်။ သူပြောပြသည့် သာမန်လူများ၏ အကြောင်း ကိုသာ နားထောင်ကြရသည်။

ရွှေနှစ်းတော်ကြီးတွင် နေထိုင်ရသည်မှာ မည်မျှ ကုသိုလ်ထူးကြောင်း၊ ရွှေနှစ်းတော်ကြီးတစ်စိုက်တွင် ပန်းမာန်ဥယျာဉ်တို့ဖြင့် တင့်တယ်ကြောင်း၊ ရေ ကန်တို့မည်မျှသာယာကြောင်း စသည်တို့ကို ပြောဆိုပြီးနောက် ‘တပည့်တို့ လေးမြားအတတ်ကို သင်ကြ၊ နှီးည့်သည့် ခန္ဓာကိုယ်ကို ပေါင်းဖော်ကြ၊ သူရိယ နေမင်းကြီးကို ကိုးကွယ်ဆည်းကပ်ကြ”ဟု ကျူပ်တို့ကို ဆုံးမသွန်သင်သည်။ ကျူပ်တို့သည် သူပြောသည့် စကားများကို ဘဝင်မကျနိုင်ဘဲ ဖြစ်နေကြသည်။

ယခုမှ ကုပ္ပါလဝတ်မြို့ကြီးကို ကျူပ်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ကြရပြီ။ ကျူပ်တို့ဆရာ ဗမ္မားကြီးပြောသည့်အတိုင်း မှန်နေပြီ။ မြို့ကြီးသည် ဉာဏ်ပတ်၏။ ဖရိုဖရိုနိုင်၏။ လမ်းတွေကလည်း စနစ်မရှိ။ ပန္နက်မရှိ။ သွားချင်သည့် သွားချင်ရာ သွားကာ ဆုံးချင်ရာ ဆုံးသွားတတ်၏။

အိမ်များထဲတွင်လည်း လူတွေ ဖြေတ်သိပ်လျက်။ အညစ်အကြေးတို့ ကလည်း တစ်ပုံတစ်ပင်။ အချို့နေရာများတွင် နံစောင့်လွန်းလှသဖြင့် ကျူပ်တို့ သည် နာခေါင်းကို လက်ဖြင့်ပိတ်၍ သွားခဲ့ကြရသည်။

သို့ဖြင့် နောင်တော်သိဒ္ဓထူးနှင့် ကျူပ်သည် ဦးတည်ရာ အသမရှိဘဲ မြို့ကြီးထဲတွင် တဲ့လည်လည်ဖြစ်နေကြသည်။ ဉာဏ်ပတ်လှစာသော သူရာအိုးကြီး တစ်အိုးနှင့်တူသည့် မြို့ကြီးထဲတွင် လမ်းလျောက်နေကြသည်။

“ညီတော်ရေ၊ နောင်တော်တို့တော့ လမ်းပျောက်နေကြပြီ၊ လမ်းစရှာရတာ ခက်သလောက် လမ်းပျောက်ဖို့ကတော့ အလွယ် ကလေးပါလား ညီတော်”

နောင်တော်သိဒ္ဓထဲက ညည်းညှုသည်။

“ဒီလမ်းက မရောက်ရင်လည်း တစ်လမ်းလမ်းတော့ ရှိရမယ်”

ဟု သိဒ္ဓထဲဆိုသည်။

နောက်ဆုံးတွင် ကျူပ်တို့သည် ရွှေနှစ်းတော် အရှေ့တံခါးကို ရှာတွေ
ကြ၏။ ညချမ်းချိန်သို့ရောက်လေပြီ။ ကျူပ်တို့သည် နိုက်ခိုက်တုန်စပြုလာ၏။
နောက်များဖြစ်သည့်တိုင် ကုပ္ပါလဝတ်၏ ညများသည် အေးစိမ့်နေကြ၏။

နောင်တော်သိဒ္ဓထဲ၏ အကြောင်းကိုရေးလျှင် ကျူပ်သည် နတ်
လုလင်တစ်ပါးအဖြစ်မှာပ အခြားနည်းဖြင့် ရေးတတ်မည်မထင်။

ထိုအချိန်က ကျူပ်တို့နှစ်ယောက်သည် အမြဲတမ်း မခွဲမခွာ ရှိခဲ့ကြ၏။
ကျူပ်တို့သည် ပိုးစောင်အထည်ထည်ကို ခြို၍ အပိုခဲ့ကြ၏။ တစ်ယောက်လက်
ကို တစ်ယောက်တဲ့၍ လျှောက်လည်ခဲ့ကြ၏။ ကျူပ်တို့နှစ်ယောက်ကြားတွင်
လျှို့ဝှက်ချက်ဆို၍ ဘာမှမရှိ။ သူသည် ကျူပ်ထက် အသက်ကြီးသည့်တိုင်
အမြဲတမ်း ကျူပ်ကိုသာ အဖော်ပြုခဲ့၏။

ထိုစဉ်က ကျူပ်တို့သည် ငယ်ကလည်း ငယ်ရွှေယ်၍ သန်ရှင်းခဲ့ကြ၏။
လောကကြီး၏ မြန်မှန်တို့ဖြင့် ပေကျံခြင်းမရှိခဲ့ကြသေး။ ကျူပ်တို့သည် အတူ
ဝမ်းနည်းခဲ့ကြ၏။ အတူ ရယ်မောခဲ့ကြ၏။ ငုက်တစ်ကောင် ချုပ်ထဲမှ ထပ်သွား
လျှင်၊ ပန်းတစ်ပွင့် ကြွေကျသွားလျှင် ကျူပ်တို့နှစ်ယောက်သည် အတူပြီးကာ
လောကကြီးကို လုပ်အောင် လုပ်ပေးသည့် ဤအရာများကို ဘယ်သူကစား
မြင်သနည်းဟု မေးသည့်အနေဖြင့် တစ်ယောက်ကိုတစ်ယောက် လုမ်းကြည့်မီ
ကြသည်။

ကျူပ်တို့နှစ်ယောက်သည် ရွှေနှစ်းတော်မြို့ရှိုးမှ တိတ်တဆိတ်ထွက်
ကာ အပြင်သို့ လျှောက်လည်ရသည့်အရသာကို တွေ့နေကြပြီ။ ကျူပ်တို့သည်
တံခါးမှုဗ္ဗားကို တံစိုးလက်ဆောင်ပေးကာ သွားချင်ရာကို သွားတတ်ကြပြီ။
တစ်ခါတစ်ရုတွင် ကျူပ်တို့သည် ကုန်သည်များဖြစ်သော ဝသုမျိုးနှယ်များ
ဟန်ဆောင်ကြ၏။ တစ်ခါတစ်ရုတွင် ကျူပ်တို့သည် ဖုန်းတောင်းယာစကာများ
သဖွယ် ရုပ်ဖျက်၍ သွားကြ၏။ တစ်ခါတစ်ရုတွင်လည်း သုဒ္ဓမျိုးနှယ်ဝင်များ
ဟန် ဝတ်ဆင်၍ သွားကြ၏။

ထိုအချိန်ကို ပြန်စဉ်းစားလိုက်သည့်အခါတွင် ကျူပ်သည် နောင်တော်
သိဒ္ဓထဲ၏ ရပ်ဆင်းကြန်အင်တင့်တယ်မှာ၊ သွားလာလှပ်ရှားမှာ၊ ကျက်သရေရှိမှာ၊
သူ့အပြီး၏ တည်းပြုမှုတို့ကို ယခုတိုင် မြင်ယောင်လျှက်ရှိသေး၏။

တစ်ခါတစ်ရုတွင် ကျူပ်တို့သည် အရပ်တစ်ပါးသို့ လှည့်လည်နေ
သည့် ပန်တုဘာသည်များ ဟန်ဆောင်ကြ၏။ တစ်ခါတစ်ရုတွင် လူလေလူလွင့်

များ ဟန်ဆောင်ကြသည်။ အများအားဖြင့်ကား ကျူပ်တိုကို လူမသီစေရန် သာမန်ဆင်းရသားများကဲ့သို့ပင် သွားလာလေ့ရှိကြသည်။ ကျူပ်တို့သည် လမ်းမတွင်နေကြသည့် ဆင်းရသားတို့၏ ဝါဘာရများကို နားလည်ခဲ့ကြပြီ။ ဈေးကွက်လပ်တွင် တင်ပျဉ်ဖွဲ့စွဲထိုင်ကာ မျက်မမြင်အဘိုးကြီးပြောသည့် ပုံပြင် အသွယ်သွယ်တို့ကိုလည်း နားထောင်ခဲ့ဖူးကြပြီ။

ပွဲတော်နေ့များတွင် ကျူပ်တို့သည် မျက်နှာကို နဲ့သာတို့ လိမ်းခြယ် ကာ မီးပုံးများ၏ အလယ်တွင် ကခုန်ခဲ့ကြသည်။ ကျူပ်တို့ ကိုယ်တိုင် ကျူပ် တို့ကိုယ်ကို ကျူပ်တို့မည်သူကမှ မသိဟု ထင်ခဲ့ကြ၏။ ကျူပ်တို့အား မင်းသား တွေဖြစ်ကြောင်းကို အခြားသူများ သိနေကြသည်ကို ကျူပ်တို့ သတိမပြုမိခဲ့ကြ။

နောင်တော်သိဒ္ဓတ္ထသည် နှစ်းတော်မှ ရထားဖြင့် ထွက်လာသည့်အခါ ဦးသူအို၊ သူနာ၊ သူသေနှင့် ရဟန်းတို့ကို မြင်ခဲ့ရကြောင်း၊ ထိုအရာများကို ယခင်က တစ်ခါမှ မမြင်ခဲ့ဖူးကြောင်းဖြင့် နောက်တွင် ပြောဖြစ်ခဲ့ကြ၏။

အမှန်အားဖြင့်ကား ကျူပ်တို့သည် ထိုအရာများကို မြင်ဖူးခဲ့လေပြီ။ သေအုံမူးမူးလူကိုလည်းကောင်း၊ မီးဖားအုံဆဲဆဲ မိန်းမကိုလည်းကောင်း၊ ညာအ မှားကြောင်း၊ အိမ်ထဲမှ ပေါ်ထွက်လာသော ကြောက်ဖွယ်အော်သံကိုလည်းကောင်း၊ မြစ်ဘေးတွင် မီးသြို့ဟ်လျက်ရှိသော အလောင်းကောင်တို့ကိုလည်းကောင်း ကျူပ်တို့ မြင်ဖူးခဲ့ပြီ။

ကျူပ်တို့ကို အခြားသူများက မသိဟု ထင်ခဲ့ကြသူဟူ၍ သုံးယောက် သာရှိသည်။ ယင်းမှာ နောင်တော်သိဒ္ဓတ္ထ၊ ကျူပ်နှင့် ခမည်းတော်မင်းကြီးတို့သာ လျှင် ဖြစ်ကြသည်။

မှူးမတ်တို့သည် မင်းကြီးမသီအောင် အစစအရာရာတို့ကို ဖုံးကွယ် ထားကြ၏။ ကျူပ်တို့ မသီအောင် ကွယ်ရှုက်ထားခဲ့ကြ၏။ ထိုစဉ်က ကျူပ်တို့ သည် နေမထွက်မီ နှစ်ဂါတိက အလိုတွင် အိပ်ရာမှ ထကြရ၏။ အိပ်ရာမှ နိုးသည်နှင့် ကျူပ်တို့သည် ညောင်စောင်းပေါ်တွင် လုံလျောင်းကာ တစ်ယောက် မက်သည်အိပ်မက်များကို တစ်ယောက်ပြန်မက်တတ်သည်။ အိပ်မက်မမက်ခဲ့လျှင်လည်း နောက်နေ့ဘယ်သွား၍ ဘာလုပ်ကြမည်ကို တိုင်ပင်တတ်ကြသည်။ အခြေအရုံတို့သည် ရောက်လာကြကာ ကျူပ်တို့ကို ရော့ကမ်းလှမ်းကြပါသည်။ ကျူပ်တို့သည် ရော့ဖြင့် ကိုယ်လက်သန့်စင်ကြ၏။ ဆေးမြစ်ဆေးမှုန့်တို့ဖြင့် သွားတို့က်ကြ၏။ ပုံမော်ပွဲတွင် လှူဖွယ်ဝွေးတို့ဖြင့် လှူဒါန်းကြ၏။ ထို့နောက် တွင် ကျူပ်တို့ကိုယ်ကို ကျူပ်တို့အမွှေးနဲ့သာများဖြင့် လိမ်းကျူပ်သည်။ နှုတ် ခမ်းတွင် ဖယောင်းနှုန်ဖြင့် ဆိုးကြသည်။ အစွန်းအပြောက်ဟူ၍ မြှေ့မရှိသော

အဝတ်အစားတို့ကို ဝတ်ဆင်ကြသည်။

ထိုစဉ်က ကျူပ်တို့ ပခုံးတွင် ရွှေကြီးဖြင့် သိုင်းထားသည့် ကြော်တစ်လုံးနဲ့ အမြဲပါ၏။ ထိုကြော်တဲ့တွင် ကွမ်းနှင့် အာခံတွင်းတို့ကို မွေးစေသည့် အမွှေးအကြိုင်တို့ကို ထည့်ထားလေ့ရှိကြသည်။

တစ်ခါတစ်ရုတွင် ပူဇော်ပွဲ၏ ပူဇော်ပသမှုပြဿနာများကို လုပ်လိုက်နည်းဆိုင်ရေး၊ အစိတ်အသာဆုံးလုပ်လုပ်သည့်အချိန်၏ မနက်စာကို စားကြသည်။

ଶ୍ଵା:ଫ୍ଳିପିବୟନ୍ତ ଯାରୁଥମନ୍ଦଃକୁ । ଫ୍ଳିଥମନ୍ଦଃକୁଣ୍ଡ ପଞ୍ଚଃପେଇନ୍ ଯୁଧିତ୍ତିଷ୍ଠିତ୍ରେଗ୍ରୂ
ତତ୍ତ୍ଵଲିତତ୍ତ୍ଵର୍ତ୍ତୁନ୍ତିଲନ୍ତ୍ବଃ । ମୁଣ୍ଡିପ୍ରାଣି । ମୁଣ୍ଡିମୁଣ୍ଡିକୁଣ୍ଡ ତନ୍ତରଲେତ୍ତିକି ତାଃଗ୍ରୀବ୍ୟନ୍ ॥

ယခုအချိန်တွင် ဓလေ့ထုံးစံတို့ ပြောင်းကုန်ကြပြီ။ သို့တိုင်အောင် ရွှေနှစ်းတော်ကြီးမှ အဆောင်အယောင်တို့ကား ပြောင်းလဲခြင်း မရှိကြသေး။ ဖြို့ရှိးထိပ်သို့ နေလုံးရောက်သည့်တိုင်အောင် ကျူပ်တို့သည် အဆုံးအမကိန္ဒာခံရန်၊ ခမည်းတော်နှင့် မှူးကြီးမတ်ကြီးတို့ ဆွေးနွေးတိုင်ပင်ကြသည်ကို နားထောင်ရန် ညီလာခံခန်းမကြီးသို့ ဝင်ကြရသည်။ ခမည်းတော်မင်းကြီးအပါး တွင် ခစားရသည့် ဝန်တို့မှာ ဆယ့်လေးပါးနှင့်နှင့်ရှို၏။ ကျူပ်တို့ဆရာ ဗျားကို မှာ အတိုင်ပင်ခံဖြစ်သည်။

ဗုဒ္ဓဘိသည် ခမည်းတော်မင်းကြီး၏ ခြေတော်ရင်းရှိ စဉ်ခုတစ်ခု
တွင် နေရာယူရ၏။

နောင်တော်သိဒ္ဓတ္ထမှာ ခမည်းတော်မင်းကြီး၏ သလွန်တော်နောက်
တစ်ဆင့်တွင် ရွှေသလွန်ဖြင့် ထိုင်ရ၏။

ကျိပ်မှာကား မင်းသားငယ်ဖြစ်သည့်အလျောက် ပဋိမအဆင့်တွင်
နေရာယူရ၏။ ကျိပ်ကား ညီလာခံဝင်ရသည်ကို စိတ်ပျက်လှပြီ။ ညီလာခံတွင်
ဆွေးနွေးတိုင်ပင်ကြသည့်အကြောင်းများမှာလည်း ဘာမှမထူးခြားလှ။ ကုန်စည်
ဈေးနှုန်းကိစ္စ၊ ကူးသန်းသွားလာရေးကိစ္စ၊ ဆည်မြောင်းကိစ္စ၊ လမ်းပန်းဆက်
သွယ်ရေးကိစ္စ၊ လေးမြားပြိုင်ပဲကိစ္စ၊ အလှုပါတော်ပေးရေးကိစ္စ၊ ဂါထာမန္တာန်များ
၏ ကိစ္စနှင့် ရွတ်ဖတ်သရဣာယ်ခြင်းကိစ္စ စသည်တို့သာ ဖြစ်သည်။

ອມညໍ:ຕົວໆມັດ:ຕີ:ວညໍ ກິົນ:ມາ: ດັກົນ:ມາ:ກິ ມຕັງວະຄາ
ແມ:ຕົວໆມຸຕັດຕົວວညໍ|| ມູ॥:ຕີ:ມຕົມຕີ:ມາ:ກ ບຸບົດິ່ມາ:ເປົົກ:ກ ເຕັງວະກ
ເຕັງວະກົດ ສູດຕົວຕົວລູກກົດຕັດຕັງວະກົດ|| ມາ:ລູດ ປຸດຕົກສັກຕັງວະມညໍ
ເປົົກວະນູ້:ອລູກກົດ ມູ॥:ຕີ:ມຕົມຕີ:ມາ:ມາ ລູກກົດຕັດရູຕູດ ມຣ.|| ຊະ
ເຕັງວະກົດເຕັງວະກົດ ອະສຸ.ສຸ.ເປົົກວະນູ້ກິ ດັບວະທິປຸ່ມືໂລ||

ကျေပ်တို့သည် ခတ္ထိယန္တယ်ဝင်များဖြစ်၏။ ကျေပ်တို့သည် ကွိုလ ဝတ်ပြော်ကို အတင်းသိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။ ယခုအခိုန်တွင် ခတ္ထိယမျိုး

၃၄ မြန်မာ

နှယ်တို့သွေးသည် ကပ္ပါလဝတ်ပြည်သူများ၏ သွေးနှင့် သွေးရောနောသွားခဲ့ကြ
ပြဖြစ်သည့်တိုင် အချို့သော နယ်စွန်နယ်ဖျားတွင် သူပုန်သူကန်တို့ ထောင်ထား
ခြားနားကြသဖြင့် နိမ့်နှင်းရသည့်အခါများလည်း ရှိတတ်သေးသည်။ ထို့
ကြောင့် အရှေ့ဖျားနယ်စွန်ကို အပ်ချုပ်ရသည့် မျှုံးမတ်က မိမိနယ်တွင် ဖြတ်ခဲ့ရ
သော ခေါင်းများ၏ အရေအတွက်ကို အထစ်ထစ်အငြောက်ဖြင့် လျှောက်တင်
လျက်ရှိကြ၏။

“ဘယ်လို လျှောက်တင်လိုက်တယ်၊ လူခုနစ်ယောက် သတ်ခဲ့ပြီ
ဟုတ်စ”

ခမည်းတော်မင်းကြီးက မေး၏။ မျှုံးမတ်က ဟုတ်မှန်ကြောင်း
လျှောက်တင်သည်။

ထိုအချိန်တွင် နောင်တော်သိဒ္ဓတ္ထသည် သမ်းဝေလျက်ရှိကာ ညီလာခံ
ဝင်လျင် ဝတ်လေ့ရှိသော သူ၏ ရွှေဝတ်ရုံကြီးကို ငံကြည့်လျက်ရှိ၏။

ညီလာခံပြီးသည့်နောက်တွင်ကား ကျူပ်တို့အဖို့ သာ၍ ဆိုးသေး၏။
ထိုအချိန်မှာ ကျူပ်တို့ သင်ခန်းစာ လေ့ကျင့်ချိန်ဖြစ်သည်။ ကျူပ်တို့ဆရာ ဗမ္မာ့
ကိုသည် စာသင်ကောင်းသူ တစ်ယောက်မဟုတ်။ ဆရာသည် ကျူပ်တို့ကို
ဂါထာမဏ္ဍာန်တို့ကို သင်ကြားပေး၏။ မွှေ့ဖိုပ်ကျွန်း၏ ပထဝိကို သင်ကြားပေး
၏။ နိတိများကို သင်ကြားပေး၏။ မင်းညီမင်းသားတို့ကို သင်ကြားပေးရသည့်
အတွက် ဆရာသည် အနည်းငယ်တုန်လှပ်ရောက်ချားကာ မျှက်နှာမှာ ဖျော့
တော့နေသည်ကို ကျူပ်သတိပြုမိသည်။ နောင်တော်သိဒ္ဓတ္ထသည် လက်နှစ်ဖက်
ဖြင့် မေးကို ထောက်၍ နားထောင်နေသည်။ စကားသိပ်မပြောလှု။

တစ်ခါတစ်ရုံတွင် ဗမ္မာ့ကိုသည် ကျူပ်တို့ကို မေးခွန်းတွေမေး၏။
ကျူပ်တို့ကား သင်ခန်းစာပြီးဆုံးကာ အပြင်သို့ ထွက်ချင်လှပြီ။ နောင်တော်
သိဒ္ဓတ္ထကို ကျူပ်အဲသွားသည့် တစ်ချက်မှာ သူ၏ ဉာဏ်ပညာပြည့်စုံခြင်းကြောင့်
ထက် အရာကိစ္စများစွာကို ထိုးထွင်းဆင်ခြင်နှင့်ခြင်းတို့ကြောင့်ဖြစ်သည်။ တစ်
ခါတွင် ကျူပ်တို့ဆရာက

“ငုက်တွေမှာ ဘာကြောင့်အမွေးအတောင်တွေ ရှိနေတာလဲ”

ဟုမေး၏။ နောင်တော်သိဒ္ဓတ္ထက

“ငုက်အမွေးအတောင်ဆိုတာ လူမှာရှိတဲ့ ဆံပင်မွေးတွေလိုပဲ။

တစ်ခါတုန်းက လူတွေဟာလည်း ကောင်းကင်မှာ ပုံသန်းနိုင်ကြ
တယ်”ဟုပြောသည်။

“ကျမ်းစာတွေထဲမှာ ပါသလား”

ဗမ္မာ့ကို မေးသည်။

“ကျမ်းစာတွေထဲမှာတော့ မပါပါဘူး၊ ဒါပေမဲ့ ဟိုရှေးတုန်းက
လူတွေဟာ ကောင်းကင်မှာ ပုံသန်းနိုင်တယ်လို့ ကျွန်ုပ်ထင်တယ်”

ဟု နောင်တော်သီခွဲတွေက ပြောသည်။

အမျှောက်သည် ခေါင်းညီတ်ပြုပြီးနောက် ကျွန်ုပ်တို့ကို ပြန်လွတ်လိုက်
သည်။ ဆရာသည် နောင်တော်သီခွဲတွေပြောသည့်အတိုင်း မှန်မမှန်ကို ကျမ်းစာ
တွေထဲမှာ လိုက်ရှာတော့မည်ဖြစ်ကြောင်းကို ကျွန်ုပ်သီလိုက်သည်။

ကျွန်ုပ်တို့တွင် အခြားဆရာများလည်း ရှိသေးသည်။ ပန်တျောဆရာမှာ
အသက်ကြီးကြီးဖြစ်ပြီး မကြာခဏလည်း လည်ပင်းကို ဆတ်ခနဲ့ ဆတ်ခနဲ့
ယမ်း၍ ချိုးရင်း အမြဲတမ်း နာရာ၍တတ်သည်။ အကသင်သည့် ဆရာမှာ သန်
သန်မာမာ ငယ်ငယ်ရွယ်ရွယ်ဖြစ်သည့်တိုင် ပခုံးပေါ်တွင် ဝဲကျနေသည့် ဆံပင်
များသည် ဖြူဖွေးလျက်ရှိ၏။

ကျွန်ုပ်တို့ကို ယခုအထိ အတတ်ဟု ခေါ်သည့် တရားဥပဒေမွှေ့သတ်
သင်ပေးသည့် ဆရာလည်းရှိသေးသည်။ မွှေ့သတ်ဆရာသည် မျက်နှာတွင်
ပြာမှန်တို့ လူးထားပြီး လည်တွင် ပြဟန္တကဗျိုးဆင်လေ့ရှိသည့် လက်ဖွဲ့တစ်ခု
ဆင်ထား၏။ ထို့အပြင် ကျွန်ုပ်တို့မှာ ရှေးပဝေသကိုကျမ်းများကို သင်ပေးသည့်
ဆရာလည်း ရှိသေးသည်။ သူကား ရှေးပဝေသကိုက ထုံးစံလေ့များကို ပုရပိုဒ်
မကြည့်ဘဲ အာရုံဆောင်နိုင်သူဖြစ်၏။

မှန်းတည့်ချိန်တွင် ကျွန်ုပ်တို့ သင်ခန်းစာများ ပြီးဆုံးလေပြီ။

ကျွန်ုပ်တို့သည် အဆာခံကာ မွန်းတိမ်းသို့မဟုတ် ဉာနေစောင်းအစာ
စားကြ၏။ ဆာလောင်မွတ်သိပ်လျှင် ရဲရင့်သည်ဟူသော ခဲ့ဗျိုယ် အနွယ်တို့၏
အယူအဆကြောင့်ဖြစ်၏။

“ဆာလောင်တယ်၊ ငတ်မွတ်တယ်ဆိုတာ ကောင်းတယ်၊ ဘာ
ဖြစ် လို့လဲဆိုတော့ ဆာလောင်တဲ့အခါကျမှ အာရုံကြောတွေဟာ
ထက်မြိုက်လာကြလို့ ဖြစ်တယ်”ဟု နောင်တော်သီခွဲတွေက ကျွန်ုပ်ကို
ပြောဖူးသည်။

ကျွန်ုပ်ကား အမြဲဆာတတ်သူတည်း။ ထို့ကြောင့် ကျွန်ုပ်တွင် စားစရာ
တစ်ခုခုအမြဲပါလေ့ရှိသည်။

ဉာနေစောင်းလျှင် ကျွန်ုပ်တို့သည် ကန်တွင် ရေခါးကြ၏။ လေးမြား
အတတ်ကို လေ့ကျင့်ကြ၏။ ဥယျာဉ်ထဲတွင် စစ်ရထားမောင်းကြ၏။

တစ်ခါတစ်ရုတွင်လည်း ရွှေနှုန်းတော်ကြီးတွင် ကျင်းပသော ပျော်ပွဲ
ချွင်ပွဲများသို့ တက်ရောက်ကြသည်။ သို့ရာတွင် သွားခလှပါသည်။ တစ်ခါတစ်
ရုတွင်မူ ကျွန်ုပ်တို့သည် သာလိုကာ၊ ကြက်တူရွေးစသည်တို့ကို စကားပြောသင်

၃၆ အောင် မြန်မာနှင့်

ပေးကြသည်။ ကြက်ပွဲကို ကြည့်ကြသည်။ စစ်တုရင် သို့မဟုတ် ကြွေအန် ကစားကြသည်။

ဉာဏ်စောင်းလျှင် ကျူပ်တို့သည် နောက်တစ်ကြိမ် ရေမိုးချိုးသန့်စင် ကာ ပူဇော်ပွဲကို တက်ကြရသည်။

ထို့နောက်တွင်မူ ကျူပ်တို့ခန်းမဆောင်သို့ ပြန်လာခဲ့ကြ၍ အဝတ် အစားလဲလှယ်ကြပြီးနောက် ဝိဇ္ဇာကခေါ် နှန်းတွင်းအပျို့တော်ဆက်တို့သည် ကျူပ်တို့ ခန်းသာဆောင်သို့ အချိန်းအချက်မရှိကြဘဲ ရောက်လာကြကာ မီးတောက်ကို စားပြခြင်း၊ သူတို့ ကိုယ်ခန္ဓာကို ဓားနှင့်ပိုင်းပြခြင်း စသည်တို့ကို ပြလှပ်ဖျော်ဖြေကြသည်။ သို့မဟုတ်လျှင်လည်း ကချေသည်တို့ လာရောက် ဖျော်ဖြေကြသည်။

ဉာစစားသုံးပြီးသည့် နောက်တွင် ကျူပ်တို့သည် လရောင်ထဲတွင် လေးမြားပြုပွဲကို ကျင်းပကြပြန်သည်။ ထိုစဉ်က ကဗိုလဝတ်ပြည်တွင် လရောင်ထဲ၌ ပျော်ပွဲဆွင်ပွဲများ ကျင်းပကြလေ့ရှိသည့် ခေတ်စားနေကြောင်းကို ကျူပ်အမှတ်ရနေမီသည်။

လရောင်ထဲတွင် ပန်းချီရေးသူက ရေးကြသည်။ ဉာဉ်ငှက်တို့ကို လေ့လာသူက လေ့လာကြသည်။ ကဗျာရေးသူတို့ကလည်း ရေးကြသည်။ ဂိုတော်းမှုတ်သူတို့ကလည်း တီးကြ မှုတ်ကြသည်။

တစ်ခါတစ်ရုတွင်မူ ခမည်းတော် မင်းကြီးကိုယ်တိုင် မောင်းမမိသုံး ခြေရုတို့ဖြင့် ကြရောက်လာကာ ကြည့်ရှုတတ်သည်။ ထိုသို့ လူရှုပ်၍ အုတ်အုတ် ကျက်ကျက်ဖြစ်နေပြီဆုံးလျှင် ကျူပ်တို့ ညီနောင်နှစ်ယောက်သည် ကဗိုလဝတ် မြို့ကြီးထဲသို့ လျှောက်လည်တတ်ကြသည်။





ထိစဉ်က ကျပ်အသက်သည် တစ်ဆယ့်ငါးနှစ်ရှုပြီ။

ထိအချိန်တွင် ဒေဝဒတ်သည်လည်း ရွှေနှစ်းတော်ကြီးသို့ လာရောက် နေထိုင်လျက်ရှိ၏။ ဒေဝဒတ်သည်လည်း နောင်တော်သိဒ္ဓတ္ထဗုဒ္ဓ၏ ဝမ်းကွဲညီ နောင်ဖြစ်၏။ ဒေဝဒတ်မှာ အသားညီညီနှင့်ဖြစ်သည်။ သူ့အသားသည် နွေ့နောင်း အင်ကြင်းခေါက်ကဲ့သို့ ညီမောင်လျက်ရှိ၏။

ဒေဝဒတ်သည် ဗာရာဏသီတွင် ငယ်စဉ်က ကြီးပြင်းခဲ့သူပိုပို တောင် ပိုင်းသားတို့ ပြောလေ့ရှိသည့် ရန်ရင်းကြမ်းတမ်းသော စကားများကို ပြောဆို တတ်သည်။

သို့ရာတွင် အားခွန်ဗလကောင်း၍ သတိကောင်းသူတစ်ယောက် ဖြစ် သည်။ ရွှေနှစ်းတော်တွင်း၌ လေးမှားအတတ်တွင် သူ့လောက်ကျမ်းကျင်သူ မရှိ ဟူ၍လည်း နာမည်ကြီး၏။

လက်ပန်းပေါက်ခတ်ခြင်းအတတ်တွင်လည်း ကျမ်းကျင်သည်ဟု ဆို၏။ ဒေဝဒတ်သည် ကျပ်တို့နှင့် ပညာပြိုင်ရန် မမည်းတော်မင်းကြီးက ခေါ်သ ဖြင့် လှည်းတန်းကြီးဖြင့် ရောက်လာခဲ့လေသည်။

ကျိုလဝတ်ပြည်သို့ ရောက်လာသည့်အချိန်မှာ မနက်ဝေလီဝေလင်း ဖြစ်၏။ အလင်းရောင်ပင် ကောင်းကောင်းမလာတတ်သေး။ မြို့တံခါးအပြင် ဘက်မှ လှည်းသံများ၊ ခြားသံများကို ကျပ်တို့ ကြားရသည်။ အစေအပါးတို့၏ ကြမ်းတမ်းစွာ ပြောဆိုသံ၊ ကိုယ်ရံတော်များ၏ ရိုင်းပျစွာ ပြောဆိုနေသံများကို လည်း ကျပ်တို့ကြားနေရသည်။ ခဏကြာလျှင် မြို့တံခါးအပြင်ဘက်တွင် တန့်ရပ်လိုက်သော အသံများကြားရသည်။

“ဘယ်သူလာလိုလဲ နောင်တော်”

ကျပ်က နောင်တော်သိဒ္ဓတ္ထကို မေးသည်။ နောင်တော်သိဒ္ဓတ္ထက အေးစက်သည့် လေသံဖြင့်ပြောသည်။

“ဒေဝဒတ်ရယ်၊ ငါတော့ ခုက္ခပဲ ညီတော်၊ ခု တို့တစ်တွေနေရ တာ ဘယ်လောက်ပျော်စရာကောင်းပြီး ဘယ်လောက်လွှတ်လပ်သ လဲ၊ ခုတော့ တို့ဆရာ ဗမ္မာကြီးက ထိုးနှစ်းကိုဆက်ခံမယ့် မင်းညီမင်း သားဆိုတာ ဆွေတော်မျိုးတော်၊ မင်းမျိုးမင်းနှယ်တွေရဲ့ အလယ်မှာ နေရမယ်လို့ ပြောလို့ တစ်ရပ်တစ်ပါးက ဆွေတော်မျိုးတော်တွေကိုပါ ခမည်းတော်က ခေါက်နှစ်ပြီ၊ ဒီမင်းမျိုးမင်းနှယ်တွေကြားထဲမှာ ငါတစ် သက်လုံး ဒီလိုပဲ နေရတော့မှာလား ညီတော်၊ ငါတို့ ညီနောင် နှစ် ယောက်တည်းနေရရင် ပျော်ပါပြီ”

ကျော်က အိပ်ချင်မှုးတူးဖြင့် ခေါင်းညီတ်လိုက်သည်။

မြို့တံခါးဝမှ အတွင်းနှင့်အပြင် စကားပြောနေသံများကို ကြားနေရသည်။

ပိုက်ဆံချင်ချင်မြည်သံ၊ ခြားသံ၊ မြင်းနှင့် ကုလားအုပ်သံတို့ ခွာရှုပ်သံ များနှင့် အမိန့်ပေးသံများ စသည်တို့ ထွက်ပေါ်လာသည်။ နှစ်များမကြာမိတုန်းက ပွဲတော်တစ်ခုတွင် ဒေဝဒတ်ကို ပထမဆုံးအကြိမ် မြင်ဖူးလိုက်ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ဒေဝဒတ်သည် ဝတ်ရုံရည်ကြီးကို ဝတ်ကာ တိုတ်ဆိတ်စွာ နေသည်။ သူ့မျက်လုံးများသည် နောင်တော်သိဒ္ဓတ္ထု၏ မျက်လုံးများကဲ့သို့ ပြောလဲခြင်းမရှိဘဲ မီးပြီးမြို့ပြီးသော မီးသွေးခဲကဲ့သို့ နက်မည်းမောင်လျက်ရှိ၏။ ထိုနောက် နှစ်းမြို့ရှိးများ တံခါးဖွင့်သံ၊ နှစ်းမြို့ထဲတွင် ဤအားပြားသော မြင်းနှင့် ကုလားအုပ်များကို ထားရန်အတွက် ဇော်းများမရှိကြောင်း လျှောက်ထားနေသံ၊ ဖရာသုဝါစာစကားသံများကို ကြားလိုက်ရသည်။

“ဟုတ်တယ် ဒေဝဒတ်ရယ်၊ ဒေဝဒတ်ကလွှဲရင် ဘယ်သူ့ စကားမျိုး ပြောရဲမလဲ ညီတော်”

နောင်တော်သိဒ္ဓတ္ထုသည် အိပ်ရာမှ ထလိုက်ပြီးနောက် အနီရောင် ဝတ်ရုံကို ပခုံးပေါ်သို့ လွှားတင်လိုက်သည်။

နောင်တော်သိဒ္ဓတ္ထုသည် တံခါးကို ပိတ်ရန် တံခါးမျှူးများကို အမိန့်ပေးလိုက်သည်။ တံခါးကြီးသည် ဂျိမ်းခနဲမြည်၍ ပြန်ပိတ်သွားသည်။

“ဘာဖြစ်လို့ အပိတ်ခိုင်းတာလဲ နောင်တော်”

“ချွေနှစ်းတော်မှာ ထုံးစံရှိတယ် ညီတော်၊ နှစ်းမြို့တံခါးကို နေမထွက်မိ မဖွင့်ရဘူးဆိုတာ ခမည်းတော်ဘုရားရဲ့ အမိန့်ပဲ၊ ခမည်းတော်ဘုရားရဲ့အမိန့် ဆိုတာဟာ ဥပဒေပဲ၊ ဟုတ်တယ် ဘုရင်နေတဲ့ နှစ်းမြို့တံခါးဆိုတာ အချိန်အခါမဟုတ် ဖွင့်ပေးလို့မဖြစ်ဘူး ဒေဝဒတ်

က ငါကို ဘယ်သူလဲလို့ မေးတယ်၊ ငါက တံခါးမျှူးလို့ ပြောလိုက်တယ်၊ အမောင်ထဲမှာ သူငါကို မဖြင်ပါဘူး ညီတော်၊ သူတို့လက်ထဲမှာ မီးအိမ်တွေ၊ မီးတုတ်တွေ၊ မီးစည်းတွေ ကိုင်ထားကြပေမဲ့ ငါတို့အတွင်းတံခါးဘက်မှာတော့ မီးတွေ ငြိမ်းထားကြတယ်၊ ဒီတော့ ဒေဝတ်က ငါကို ကျိန်ဆဲပြီး ကြာဗွတ်နဲ့ ရိုက်မယ်လုပ်တယ်၊ ဒါပေမဲ့ ရိုက်တော့ မရိုက်ပါဘူး”

“ဒေဝတ်ရော ဟုတ်ရဲ့လား နောင်တော်”

“သေချာပါတယ် ညီတော်ရယ်၊ အသားက မည်းလိုက်တာ၊ မီးသွေးရောင်ပေါက်နေတာပဲ၊ သူ့အဘွားက အာရေ့ပျော်၊ ကဲ အိပ်တော့ အာနှစ်”

ကျူပ် အိပ်မပျော်တော့။ ကျူပ်တို့တစ်တွေနဲ့အတူ လာရောက်နေထိုင်ကာ ကျူပ်တို့ ပျော်ရွှေ့မှုဟူသမျှကို ခွဲဝေပေးရတော့မည့် အခြားမင်းပျိုးမင်းလွင်တစ်ယောက်အကြောင်းကို ကျူပ်တွေးနေမိသည်။

ဒေဝတ်သည် ကျူပ်ထက် အဆင့်အတန်းမြင့်၏။ ကျူပ်ထက် အသားလည်းမည်း၏။ ကျူပ်ထက် အားခွန်ဗလကောင်း၏။ ကျူပ်အထင်ပြောရလျင်တော့ ကျူပ်ထက် အသက်နှစ်နှစ်လောက်ကြီးပြီး နောင်တော်သိဒ္ဓတ္ထနှင့် ရွယ်တူလောက်ရှိလိမ့်မည်။

မိုးလင်း၍ အရှင်ဖျော့ဖျော့လာသည့်အခါး၌ ဒေဝတ်သည် ကျူပ်တို့နှစ်ယောက်အကြားတွင် ရောက်လာတော့မည်။ ကျူပ်လည်း ဘာမှ မတတ်နိုင်တော့ဟု တွေးမိသည်။ သူရောက်လာလျှင် နောင်တော်သိဒ္ဓတ္ထသည် ကျူပ်ကို အပေါင်းအဖော်မလုပ်တော့ဘဲ သူနှင့်ရွယ်တူ ဒေဝတ်နှင့်အတူ ပွဲလမ်းသဘင်များသို့ သွားတော့မည်။

သူနှင့်အတူ စစ်ရထားအစီးပြိုင်ကြလိမ့်မည်။ အခမ်းအနားများတွင် သူနှင့်အတူ ယဉ်၍ ရပ်ကြတော့မည်။ ကြာကန်တွင် သူနှင့်အတူ ရေကူးကြတော့မည်။ ထိုကြာကန်တွင် ကျူပ်နှင့်နောင်တော်သိဒ္ဓတ္ထတို့ အတူ ရေကူးခဲ့ကြမှုးသည်။

ကြာကန်ထဲတွင် ကြာနီး၊ ကြာစိမ်း၊ ကြာနှင်တို့ ဝေနေအောင် ပွင့်နေကြသည်။

ဒေဝတ်ရောက်လာလျှင် ကျူပ်တို့ညီနောင် နှစ်ယောက်သည် ဝေးကွာ၍ သွားကြတော့မည်။ ဤသည်ကို ကျူပ်သိပြီ။

အနားသို့ နောင်တော်သိဒ္ဓတ္ထရောက်လာတော့မှ ကျူပ်သည် ငါတော့ မလိုဖြစ်နေသည်ကို ကိုယ့်ဘာသာကိုယ် သတိပြုမိတော့သည်။

“ဘာဖြစ်လို့လဲ အာန္ဒါး”

“ညီတော်ကြောက်တယ် နောင်တော်၊ ဘာကြောင့် ကြောက်
မှန်းတော့ ညီတော်မပြောတတ်ဘူး၊ ကြောက်နေတယ်”

ကျျပ်မေးများသည် တဆတ်ဆတ်တုန်နေသည်။ ကျျပ်မျက်ခွံတွင်
ဆိုးထားသည့် ဆေးစိမ်းများသည် မျက်ရည်ကြောင့် ပျော်ကျလာ၏။ နောင်
တော်သိဒ္ဓတ္ထသည် ရယ်မောကာ ကြေးမှုတစ်ချပ်ကို ကျျပ်ရှေ့တွင် ထောင်ပြ၏။

“တို့ ညီနောင်နှစ်ယောက်ကြားမှာ ဒေဝဒတ်ရောက်လာတော့
မယ်ဆိုပြီး ကြောက်နေတာ မဟုတ်လား”

“နောင်တော် ဘယ်လိုလုပ်ပြီး သိသလဲ”

“ညီတော်က မေးတစ်ဆတ်ဆတ် တုန်ပြီး အံတွေကို ကြိတ်နေ
တယ်၊ ပါးစပ်ကလည်း ဒေဝဒတ်၊ ဒေဝဒတ်နဲ့ ရွှေတိလို့၊ ဘာကြောက်
စရာရှိသလဲ ညီတော်”

နေရောင် ဖြာကျလာပြီ။ နေရောင်သည် တောင့်တင်းခိုင်မာသည့်
နောင်တော်သိဒ္ဓတ္ထ၏ ပခုံးများပေါ်သို့ ကျလာသည်။

နောင်တော်သိဒ္ဓတ္ထသည် ကျျပ်ညာင်စောင်းပေါ်တွင် ထိုင်ရင်း မျက်
လုံးများကို မိတ်ထားကာ သူ့နှုတ်ခမ်းများတွင် လျှို့ဝှက်တည်းပြုမြင်သော အပြီး
ရစ်ပဲလျက်ရှိ၏။

ယခုအချိန်တွင် နှစ်းမြို့တံ့ခါးတွင် ဖွင့်လိုက်လေပြီ။ မိုးမခပင်များ
ကို ကျော်ကြည့်လိုက်သည့်အခါတွင် နှစ်းမြို့ထဲသို့ ဝင်လာနေကြသော လူည်း
တန်းများ ကုလားအပ်များကို တွေ့မြှင်နေရသည်။

“ကြောက်နေတုန်းပဲလား”

“ဟုတ်တယ် နောင်တော်”

“ကြောက်စရာမရှိပါဘူးလို့ နောင်တော် ပြောပြီးပြီပဲ၊ လောက
မှာ အဆိုးဆုံးပြစ်မှုဆိုတာ ကြောက်ခြင်းပဲ အာန္ဒါး”

ကျျပ်သည် ခတ္တိယန္တယ်ဝင်ဖြစ်သည့်အတိုင်း မခံချင်စိတ် ဖြစ်လာသ
ဖြင့်

“ဒဏ်ရာအနာတရဖြစ်မှာကို ကျွန်ုပ်မကြောက်ပါဘူး နောင်
တော်၊ ဒါပေမဲ့ နောင်တော် ဆုံးရုံးရမှာတော့ ကျွန်ုပ်ကြောက်တယ်၊ ဒါ
ထက် နောင်တော်ကို ချုစ်နေရတဲ့ ကျွန်ုပ်အချုစ် ဆုံးရုံးသွားမှာကိုတော့
ပိုကြောက်တယ်၊ ညီတော်တို့နှစ်ယောက်ဟာအတူနေကြတယ်၊ နောင်
တော်ဟာ ပညာရပ်တွေကို၊ အသိတွေကို ဆရာဗုံးအီ သင်ပေးတာ
ထက်တောင် ညီတော်ကို ပိုပြီးသင်ပေးခဲ့တယ်၊ ခု သူ ရောက်လာပြီ

ဆိုရင် ညီတော်တို့၊ နောင်တော်တို့လို ဝါရွှေတဲ့အဆင်းမရှိ၊ မည်းနက်
တဲ့အဆင်းနဲ့ ကျွန်ပ်တို့နှစ်ယောက်ကြားမှာ ဝင်ရပ်မှာတော့ မြင်
ယောင်နေမိတယ်၊ ပြီးတော့ ဒေဝဒတ်ဟာ ကျွန်ပ်ကိုစကား မပြော
ဘူးနောင်တော်၊ ကျွန်ပ်ကို သူဘာဖြစ်လို့ စကားမပြောတာလဲဟင်”

နောင်တော်သိဒ္ဓထွေက မည်သို့မှ မပြော။ ပန်းတစ်ကုံးကို သရဖူပုံသီ
နေသည်။ နောင်တော်သိဒ္ဓထွေသည် ပန်းသီခြင်းကို ရပ်၍ ပြီးလိုက်၏။ အတန်
ကြာမှ တည်းပြုမြှုပ်စွာ မြှုက်ဟသည်။

“နောက် ညီတော် သီလာမှာပေါ့”

အစတွင် ကျူပ်ထင်သည့်အတိုင်း ဒေဝဒတ်သည် ကျူပ်တို့နှစ်
ယောက်ကြားတွင် အတားအဆီးဖြစ်လာခဲ့လေပြီဟု ထင်မိသည်။ ကျူပ်တို့နှင့်
အမြဲ တတဲ့တဲ့လုပ်နေသဖြင့် ဒေဝဒတ်သည် ကျူပ်တို့နှစ်ယောက်ကြားတွင်
အတားအဆီးဖြစ်ခဲ့လေပြီဟု ကျူပ်တွက်ခဲ့သည်။

ဒေဝဒတ်သည် ကျူပ်ထင်သလောက် အသားမည်းခြင်းမရှိ။ သူတို့
ဗာရာကာသီပြည်တွင် လူ့အသားကို ဖြူဖော်သည့် နားနှီးနှီးရှိသည်ဟု ပြော
ကြသည်။ ထို့ကြောင့်များလား မပြောတတ်။ ဒေဝဒတ်၏ အသားများသည်
ကျူပ်ထင်သလောက် မည်းခြင်းမရှိသည်ကို တွေ့ရသည်။ သို့ရာတွင် သူ့
မျက်လုံးများကား မီးသွေးကဲ့သို့ မည်းမောင်နေကြသည်။ လမ်းလျောက်ပုံက
လည်း တင့်တယ်ခန်းညားခြင်းမရှိ။ ခြေလှမ်းပုံက တောင့်နေသည်။

ကျူပ်သည် သူ့ကို အမြဲသတိဖြင့် စောင့်ကြည့်သည်။ ဒေဝဒတ်ကမူ
ကျူပ်ကို စာရင်းထဲ ထည့်ဟန်မတူ။ ကျူပ်မသိအောင် တစ်စုံတစ်ရာကို ဖုံးကွယ်
ထားသည်ဟုလည်း ကျူပ်က ထင်မိသည်။ နောင်တော်သိဒ္ဓထွေကို ‘နောင်တော်’
ဟု ခေါ်ပြီး ကျူပ်ကိုမူ ‘ဝမ်းကွဲညီ’ဟုခေါ်၏။ ဒေဝဒတ်သည် ခမည်းတော်မင်း
ကြီးကို အရိုးအသေပေးပုံကို ကြည့်၍ ကျူပ်တို့မှာ ပါးစပ်ကို ပိတ်ကာ တစ်ဘက်
သို့ လှည့်၍ ရယ်မိကြသည်။

အချိန်မှာ မိုးမချုပ်မိ နွေနောင်းရာသီဖြစ်၍ ရာသီပူးပြင်းလှ၏။

နေမင်းသည် မော်ပြင်ကို အနီးရောင် ရောင်ခြည်များဖြင့် လွမ်းခြေထား
သည်။

မြေအပြင်သည် ပန်းနဲ့တို့ဖြင့် မေးစိုက်နေသည်ဟု ထင်ရ၏။

ကန်ထဲတွင် ကြားပွင့်တွေ ဝေနေအောင် ပွင့်ကြလေပြီ။ မီးပူဇော်သည့်
ခန်းဆောင်မှ အစိမ်းရောင် အုတ်ကြပ်မိုးများသည် နှင့်မြှုတဲ့တွင် အရောင်လက်
နေကြ၏။ ကျူပ်တို့သည် မြင်းစီးကျင့်ကြပြီး နှစ်းမြို့ရှိးထဲတွင်ရှိ ရေကန်တစ်
ကန်ဘေးတွင် မောမောနှင့် လဲလျောင်းနေကြသည်။

နောင်တော်သီဒ္ဓတ္ထကမူ ကန်ထဲတွင် ရေခါးလျက်ရှိ၏။ သူ့ပခုံးပေါ် တွင် ရေစက်ရေ့များတင်နေသည်ကို မြင်ရသည်။ ထို့နောက် ရေထဲမှ တက် လာကာ ကျူပ်ကို ကျောပေး၍ ပုရပိုဒ်ပေါ်တွင် တစ်စုံတစ်ရာကို ရေးနေသည်။ ဒေဝဒတ်မှာမူ ရေကန်ထဲတွင် ရေကူးလျက်ရှိနေသည်။

“ဒေဝဒတ်ဟာ နောင်တော် ထင်သလောက်တော့ မဆိုးရှာပါဘူး ကွယ်၊ ညီတော်လည်း ဘာမှ မစိုးရိမ်ပါနဲ့၊ သူဟာ ညီတော်နဲ့ နောင်တော်ကြားမှာ အတားအဆီး မဖြစ်နိုင်ပါဘူး”ဟု ကျူပ်ကို တိုးတိုးလေး လုမ်းပြောသည်။

“နောင်တော် ဘာတွေရေးနေတာလဲဟင်”

“ဘာမှ မဟုတ်ပါဘူး ညီတော်၊ မကြည့်ပါနဲ့၊ ကလေးကလား ဆန်လှပါတယ်၊ နောင်တော်ဟာ ကဗျာလက်ာကို ရေးတတ်တော့မှာ မဟုတ်ဘူးထင်ရဲ့”

ကျူပ်က သူ့ပခုံးပေါ်မှ ကျော်၍ ပုရပိုဒ်ကို လုမ်းကြည့်လိုက်သည်။

ကြာပန်းဝတ်လွှာပေါ်မှ နှင်းစက်လျှောကျသကဲ့သို့၊

မျက်နှာဖုံးပဝါသည် စုတ်ပြီသွားသကဲ့သို့၊

နှုတ်ခမ်းအစုံသည် ကြောက်ဖွယ်ဖြူဖွေးရသကဲ့သို့၊

ဝါတို့နှစ်ဦးကြားတွင်လည်း ပျက်ပြန်းခြင်း ရှိရမည်သာ။

နောက်က ကျူပ်ရပ်၍ ကြည့်နေသည်ဟု သတိပြုမိပုံရသည်။ နောင်တော်သီဒ္ဓတ္ထသည် ပုရပိုဒ်ကို အေးသို့ချကာ ကြာကန်ကို ငေးကြည့်နေသည်။ ပန်းဝတ်လွှာများမှ ထွက်နေသည့် ဇွဲမြှော်နှုန်းတို့ကို ငေးကြည့်နေသည်။

ဒေဝဒတ်သည် ကျူပ်တို့ကို ရယ်မောကြည့်ကာ ကမ်းသို့ ကူးလာသည်။ ထိုအခါကျမှပင် ဒေဝဒတ်သည် ကျူပ်တို့နှင့် သွေးမည်မျှ နီးကြောင်းကို ကျူပ်သတိပြုမိတော့သည်။ ဒေဝဒတ်ကို လုမ်းကြည့်လိုက်သည်တွင် ဒေဝဒတ်သည် ဒေဝဒတ်မဟုတ်တော့။ ကမ်းဆီးသို့ ကူးလာနေသော ကျူပ်ကိုယ်တိုင်ပင် ဖြစ်နေသည်ဟု ထင်လိုက်မိသည်။

ဟုတ်သည်။ ဒေဝဒတ်မဟုတ်။ ကျူပ်ကိုယ်တိုင်ဖြစ်နေသည်။ ရွှေနှစ်းတော်ကြီးထဲမှ ကြေးမုံများတွင် ပြန်မြင်ရသော ကျူပ်ကိုယ်တိုင်ပင် ဖြစ်နေသည်။

ကျူပ်လို အပြီးမျိုးကို ပြီးလျက်၊ ကျူပ်လိုပင် မျက်ခွံတွင် ခနောက်စိမ်းတို့ကို ဆိုးလျက်၊ ကျူပ်လိုပင် သန်မှာတောင့်တင်းသည့် ပခုံးကို မတလျက်။

ထိုအခါကျမှ ကျူပ်နှင့်ဒေဝဒတ်သည် သွေးအရ မည်မျှနီးစပ်ကြောင်းကျူပ်သောပေါက်တော့သည်။

ကျူပ်သည် နောင်တော်သိဒ္ဓတ္ထကို လှည့်ကြည့်လိုက်သည်။ နောင်တော်သိဒ္ဓတ္ထကို ကြည့်လိုက်လျှင် ကျူပ်ကိုကျူပ် ပြန်မြင်ရသလိုရှိလိမ့်မည်ဟု ကျူပ်ထင်သည်။ သို့ရာတွင် မဟုတ်ချောက်ကား။

နောင်တော်သိဒ္ဓတ္ထ၏ ရပ်သွင်သည် ကျူပ်စိတ်ထဲတွင် အဆမတန် ကြီးမားနေသည်ဟု ထင်လိုက်သည်။ မိုးထိမြင့်သော ကြေးရပ်ကြီးတစ်ရပ်နှင့် တူသည်ဟု အောက်မေ့မိသည်။

သို့ရာတွင် ကျူပ်တို့ ကပ္ပါလဝတ်ပြည်ရှိရာ မြောက်ပိုင်းတွင် နောရာသီ ဆိုလျှင် ထိုသို့ တံလျှပ်ထင်သည်မှာ မဆန်းပါ။ ဉာဏ်သလောက၏ ရောင်စု ပြီးပြောက်သော တင့်တယ်မှာ၊ ကြီးကျယ်ခမ်းနားမှုတို့ကြောင့် စိတ်တန်ခိုး သတ္တိတို့ သည် တစ်ခါတစ်ရုံတွင် ညီးငယ်သွားတတ်ကြသည်။

ကျူပ်စိတ်ထဲတွင် ပို၍ ထူးဆန်းသွားသည်မှာ အေဝတ်သည် နေးကျေးလေးလံသွားပြီး မျက်နှာပေါ်တွင် ရေစက်တွေ သီးနေသည့်အတွက် ခါ တိုင်းလောက် အသားမည့်တော့ခြင်းဖြစ်သည်။

ပန်းဝတ်လွှာကလေးများသည် မလွှုပ်မရှား ဌီမ်သက်သွားသည်ဟု ထင်ရကာ သံဖြင့် သွေန်းသည့်နှယ် မာကျောသွားသည်ဟု ထင်ရခြင်းဖြစ်သည်။

ကျူပ်တို့ရောက်နေသည့် မီးပူဇော်သော ခန်းမဆောင်ကြီးသည်လည်း အစစ်အမှန်မဟုတ်ဘဲ ပုရပိုဒ်ချပ်ပေါ်တွင် ရေးထားသည့် အရှပ်သဖွယ် ဖြစ်နေသည်။

“အင်း အရာအားလုံးဟာ အစစ်အမှန် မဟုတ်သလိုပဲလား”

ဟု ကျူပ်တစ်ယောက်တည်း ညည်းနေသည်။ သို့ရာတွင် နောင်တော်သိဒ္ဓတ္ထသည် ကျူပ် ညည်းသံကို ကြားသွားဟန်တူ၏။

“လူပျို့ဘဝမှာ တစ်နေရာရာမှာ ပျက်စီးချုပ်ပြီမ်းခြင်းဆိုတာ ရှိတယ်၊ ဘယ်အရာမှ မတည်မြှို့လေဘူး ညီတော်၊ ကြာပန်းပေါ်မှာ တင်နေတဲ့ နှင့်းစက်များလိုပဲ တစ်နေ့မှာ ချုပ်ပြီမ်းပောက်ကွယ်သွားရတာပဲ”

နောင်တော်သိဒ္ဓတ္ထသည် စကားကို မဆက်တော့ဘဲ ကျူပ်တို့ဆီသို့ ဖြည့်ညွှေလွှာ လှမ်းလာနေသည့် အေဝတ်ကို လှမ်းကြည့်လိုက်သည်။ ရေစိနေသဖြင့် ဆံပင်များသည် သူ့ပခုံးပေါ်သို့ ဝဲကျလျှက်ရှိ၏။

“နောင်တော် ခုနကစပ်တဲ့ လက်ဗြီးသွားပလားဟင်”

“ဟင့်အင်းပြီးအောင် မစပ်ဘူး ညီတော်၊ ဒီနေ့ နောင်တော် မြင်နေရတဲ့ အရာအားလုံးဟာ အတုအယောင်တွေချည်းပဲ ဖြစ်နေတယ်လို့ ထင်တယ်၊ မနက်ဖြန်ကျတော့မှာ အစစ်အမှန်ကို”

“ရေတဲက ရေးတွဲနဲ့ အပူဇ္ဈိတွေကြောင့် ကြည့်ရတာ တစ်မျိုး
ဖြစ်နေတာ ထင်ပါတယ် နောင်တော်ရယ်”

“မဟုတ်ဘူး ညီတော်၊ ရေးရေဇ္ဈိတွဲနဲ့ အပူဇ္ဈိတွေဟာ နေ့
တိုင်းလည်း ကန်နားတစ်ပိုက်မှာ ရှိနေတာပဲဟာ”

ဒေဝဒတ်သည် ကန်ထဲမှ ဖြည့်းညွှဲးစွာ တက်လာသည်။ ကချေ
သည်တစ်ယောက်က ပဝါတစ်ထည်လာပေး၏။ ဒေဝဒတ်သည် ကိုယ်ကို ပဝါ
ဖြင့် ပွဲတိုက်ပြီးနောက် ဝတ်ရုံတစ်ထည်ကို ကောက်ဝတ်လိုက်သည်။ ပိုးခါး
စည်းကြီးကို စည်းလိုက်၏။ ကျေပ်တို့ကို စကားတစ်ခွန်းမှ ပြောဆိုခြင်းမပြုချေ။

ကျေပ်တို့စိတ်တွင် ဒေဝဒတ်သည် နှစ်းတော်တို့ ပြန်လိမ့်မည်ဟု ထင်
လိုက်ကြသည်။ သို့ရာတွင် ခဏကြာလျှင် မြို့ရှိးဘေးမှ စစ်ရထားအပြေးမောင်း
သွားသံနှင့် ခြားသံများကို ကြားလိုက်ရသည်။ ထိုစဉ်က ကျေပ်တို့သည် ဥယျာဉ်
ထဲတွင် ရထားပြိုင်မောင်းရသည်ကို အလွန်ပင် ပျော်မိသည်။

ဥယျာဉ်ထဲတွင် လင်းလွန်းပင်၊ သပြေပင်စသည့် အပင်များဖြင့် ၁၀
ဆာလျက်ရှိ၏။ စစ်ရထားများမှာ ခပ်သေးသေးများဖြစ်သည့်အတွက် သစ်ပင်
များကြားတွင် မောင်း၍၍၏။

“ဥယျာဉ်ထဲက ပန်းသစ်ပင်တွေမှာ အပွင့်တွေ မကြွေကြသေး
ဘူး၊ သူလုပ်တာနဲ့ပဲ ပန်းတွေ ကြွေကျတော့မယ်၊ ဒါပေမဲ့”

ရထားပြိုင်ပွဲများ ကျင်းပသည့်အခါတွင် ရထားမောင်းသဖြင့် ပန်း
ပွင့်တွေ ကြွေကျခြင်းမရှိစေရဟု ပြိုင်ပွဲစည်းကမ်းတစ်ခုရှိ၏။ ထို့ကြောင့်နောင်
တော်သီခွဲ့တွေက ဤစကားကို ပြောခြင်းဖြစ်၏။

“တစ်ခုတော့ ရှိပါတယ်လေ၊ ဒေဝဒတ်ဟာ ရထားမောင်းတော့
ကျမ်းကျင်ပါတယ်၊ ဒေဝဒတ်ဟာ လေးမြားအတတ်ကလွှဲလို့ရှိရင်
ကျွန်းတဲ့အတတ် ပညာတွေမှာတော့ တော်တော်ကျမ်းကျင်ပါတယ်”

“ကျွန်းပို့ကတော့ ဒီလို့မထင်ဘူး နောင်တော်၊ ဒေဝဒတ်ဟာ
လေးမြားအတတ်မှာ ပိုလိုတောင် ကျမ်းကျင်တယ်လို့ ထင်ပါတယ်”

“ဒါပေမဲ့ ဒေဝဒတ်ဟာ စိတ်မရှည်ဘူး ညီတော်၊ ဒေဝဒတ်ဟာ
စိတ်တို့တတ်သူတွေရဲ့ မကောင်းတဲ့ လက္ခဏာချက်တွေ အပြည့်ရှိ
တယ်၊ ရွှေနှစ်းတော်အစဉ်အလာများထဲမှာ စိတ်ကို တည်းပြုမောင်စေရ
မယ်လို့ သတ်မှတ်ချက်ရှိတယ် မဟုတ်လား”

ကျေပ်တို့မှာ ခတ္တိယန္ဓယ်ဝင်များဖြစ်ကြောင်း၊ ထို့ကြောင့် ကျေပ်တို့
တောင် စိတ်တည်းပြုမောင်စွာထားရန် ခဲယဉ်းကြောင်း ကျေပ်က ပြန်ပြောမည်ပြု
သည်။ သို့ရာတွင် နောင်တော်သီခွဲ့တွေက စကားဆက်လိုက်၏။

“တစ်ခါတလေတော့ နောင်တော်တွေးမိတယ်၊ စိတ်မရည်ခြင်း ဟာ
ပြစ်မှုတာကာတို့အနက် အကြီးဆုံးပြစ်မှု ဖြစ်လိမ့်မယ်ထင်တယ်”

“သူတစ်ပါး အသက်သတ်တာထက်တောင် ကြီးလေးသေးသ
လား နောင်တော်”

“ကြီးတာပေါ့၊ စိတ်မရည်မှုထဲမှာ သူတစ်ပါးအသက်ကို သတ်
တာလည်း အကျိုးဝင်နေတယ် ညီတော်”

နောင်တော်သိဒ္ဓတ္ထသည် ကျျှပ်ကိုကျောပေးကာ ပုရပိုဒ်ပေါ်တွင် တစ်
ဗုံတစ်ရာကို ရေးခြစ်နေသည်။

ခဏကြာလျှင် ဥယျာဉ်ဘက်သို့ ဟသာ့အုပ်များ ပုံသန်းလာသည်ကို
တွေ့ရ၏။ ဟသာ့အုပ်များသည် မြားတစ်စင်းလို့ ရင်ပေါင်တန်း ပုံလာကြ သည်။
နေဝင်လုန်းလေပြီ။ အနောက်ဘက်ကောင်းကင်သည် နှီရဲလျက်ရှိ၏။
ဟိမဝန္တာတောင်တန်းကြီးသည် ဝင်လုဆဲနေရာင်အောက်တွင် ညီမြိုင်းလျက်
ရှိ၏။

အေးမြေသော လေသည် မိုးမခပင်များကြားမှ ဖြတ်သန်းတိုက်ခတ်
လာသည်။ နောင်တော်သိဒ္ဓတ္ထမှာ ပုရပိုဒ်ပေါ်တွင် ရေးလျက်ရှိနေပြီး ကျျှပ်ကမူ
ကန်ထဲသို့ ဆင်း၍ ရေကူးနေသည်။ ရေထဲမှ ကောင်းကင်သို့ မျှော်ကြည့်လိုက်
လျှင် ဟသာ့အုပ်များ လည်ကိုဆန့်တန်းကာ အတောင်တိုကို တဖျ်ဖျပ်ခတ်၍
ပုံသန်းသွားကြ၏။

“နောင်တော်ရော့၊ ဟသာ့တွေ ပုံသွားတာ နိမ့်နိမ့်လေးနော်၊ ပစ်
လိုက်ရရင် အသာကလေးရယ်”

ဟု ကျျှပ်ပြောလိုက်သည်။

ပြော၍မှ မဆုံးမိ မြားတိုလေးမှ လွှတ်လိုက်သည့်အသံ ပေါ်လာကာ
မြားတစ်စင်းသည် တက်လာသည်ကို တွေ့မြင်လိုက်ရသည်။

ထိုနောက် တစ်စင်းပြီး တစ်စင်းတက်လာသော မြားတို့ကို မြင်ရ၏။
ထိုအချိန်တွင် ဥယျာဉ်ထဲ၌ နောင်တော်သိဒ္ဓတ္ထ၊ ဒေဝဒတ်နှင့် ကျျှပ်တို့ သုံးဦး
သာ ရှိနေသဖြင့် ထိုမြားသည် မြှော်ရှိုးတစ်ဘက်တွင် လေးမြားအတတ်တို့ကို
သင်နေကြသည့် ခတ္တိယန္တယ်ဝင်တစ်ယောက်ယောက်က ပစ်လိုက်ခြင်းဖြစ်လိမ့်
မည်ဟု ကျျှပ်ထင်လိုက်၏။

နောင်တော်သိဒ္ဓတ္ထကား ပုရပိုဒ်ပေါ်တွင် စာရေးနေဆဲဖြစ်၏။ ကျျှပ်
တို့၏ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်လျက်ရှိ၏။ ထိုစဉ်ဟသာ့တစ်ကောင်မှာ
ချာချာလည်၍ ကျလာသည်ကို တွေ့ရသည်။ ဟသာ့၏ အတောင်ကြားတွင်
မြားတစ်စင်း စိုက်လျက်ရှိသည်ကိုလည်း ကျျှပ်မြင်လိုက်သည်။

၄၆ မြန်မာ

ဟသံသည် ကျူပ်ရပ်နေရာနှင့် မလုမ်းမကမ်း ကြာကန်အစပ်တွင် ကျလာသည်။ နောင်တော်သီဒ္ဓတ္ထကား ဟသံငှက်ကျလာသည့်တိုင် စာကို ဆက်လက်ရေးနေဆဲဖြစ်သည်။

နောင်တော်သီဒ္ဓတ္ထသည် မြေပေါ်သို့ တစ်စုံတစ်ရာ ကျလာသံကို ကြားလိုက်ရ၏။ သို့ရာတွင် အနီးရှိ သပြေပင်များမှ အသီးများကြွကျသံလော သို့မဟုတ် အောင်းထဲရှိ စစ်ရထားပေါ်မှ အစေတော်တစ်ဦး မတော်တစ်ဆလဲကျ သည့် အသံပေလောဟု ထင်နေပုံရ၏။

ထိုစဉ် ကြာကန်အနီးရှိ ချုံကြားမှ တဖျပ်ဖျပ် အတောင်ရှိက်နေသံ ကြားလိုက်ရသည်။ ထိုကန်မှာ ကြာနက်တို့ စိုက်ပျိုးထားသည့် ကြာကန်ဖြစ်၏။ မဟုရာရောင် ကြာဖူးတို့သည် ရေပေါ်သို့ ထိုးထွက်နေကြသည်။

နောင်တော်သီဒ္ဓတ္ထကြားဖြင့် ထရပ်လိုက်ကာ တစ်စုံ တစ်ရာကို အော်ဟစ်ပြောလိုက်၏။ သဲကဲ့စွာ ကြားပင်မကြားလိုက်ရ။ သို့ရာ တွင် ဟသံငှက်ကို ပြန်လွှတ်ရန်ကား ပြောနေမှန်း ကျူပ်သတိပြုလိုက်မိသည်။ မည်သူ့အား ပြောနေသည်ကိုမှ ကျူပ်ကောင်းကောင်းမသိချေ။

ဟသံသည် သနားစဖွယ် အတောင်တဖျပ်ဖျပ် ခတ်လျက်ရှိ၏။ လည်ပင်းသည် ဆန့်လျက်ရှိ၏။ ဟသံ၏ လည်ပင်းတွင် ချုံတွေပေကျံလျက်ရှိပြီး မြားသည် စိုက်လျက်တန်းလန်းမှ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။

“ဟု ဟသံကို ဒီအတိုင်းကြည့်နေရသလား၊ ဘယ်သူပစ်လိုက် တာလဲ”

ဟ အနီးရှိ ကချေသည်တစ်ဦးကို မေးမြန်းလျက်ရှိသည်။

ကချေသည်ကား ကြောက်လန့်လျက်ရှိလေပြီ။ ထိုစဉ် ဥယျာဉ်ထဲသို့ မောင်းလာသော စစ်ရထားတစ်စင်းမှ ခြောသံများကို ကြားလိုက်ရသည်။

“ပျားရည်နဲ့ ဆေးမြစ်ယူခဲ့ကြပါ၊ မြားကိုတော့ နတ်ပစ်လိုက်ပြီး ပါပြီ”

မြားမှာ မြားရွက်ကြီးကြီး၊ မြားတံတိတိနှင့် ဖြစ်ပြီး မြားတံနောက်ပိုင်း တွင် ငှက်မွေးများတပ်ထားသဖြင့် ကျူပ်တို့ သုံးလေ့သုံးထရှိသော မြားမျိုး မဟုတ်ချေ။ ပျားရည်နှင့် ဆေးမြစ်ရည်ရောက်လာသည့်အခါတွင် နောင်တော် သီဒ္ဓတ္ထသည် ဟသံ၏ တောင်ပဲမှ ဒဏ်ရာကို ဆေးမြစ်ရည်ဖြင့် ဆေးကြောပေး၏။ ထို့နောက် ဒဏ်ရာကို ပျားရည်ဖြင့် သိပ်ကာ နှိပ်နယ်ပေး၏။

“ဘယ်သူ ပစ်လိုက်တာလဲ”

အစေတော်များက မည်သို့မှ မပြောကြချေ။ နောင်ဆုံးတွင် ဒေဝဒတ်၏ အစေခံတစ်ဦးဖြစ်သည့် ဒဗ္ဗာဆိုသည့် သူငယ်လေးတစ်ဦး ပြေးလာသည်။

ဒုတိသည် ရွှေ့မောခန့်ထည်သော်လည်း ခြေခွင်ခွင်နှင့်ဖြစ်၏။ ဒုတိသည် မြင်းစီးယောကျားတို့ဝတ်သည့် ချပ်ဝတ်တန်ဆာတို့ကို ဝတ်ဆင်ထားပြီး သတ္တု ခြေနှင်းကို စီးကာ လည်တွင် ပဝါနီတစ်ထည်ဖြင့် ရစ်ပတ်ထားသည်။ သူ့ သွောင်သည် ပခုံးပေါ်သို့ လျှောကျလျက်ရှိ၏။

ဥယျာဉ်မှာ အတန်ငယ်ဝေးသည့်အတွက် ကျော်တို့အနီးသို့ သူရောက် လာသည့်အခါတွင် သူအတော်မောလျက်ရှိနေပြီ။ ဒုတိသည် နောင်တော်သီဒ္ဓတ္ထ အနားသို့ရောက်လျှင် ဈူးတုပ်ခစားလိုက်သည်။ ဒုတိသည် နောင်တော်သီဒ္ဓတ္ထ ကို မျက်နှာမကြည့်ရဘဲ မျက်နှာကို တဗြားသို့ လွှဲထားလိုက်သည်ကို ကျော် သတိထားလိုက်မိသည်။

“အကြောင်းကိစ္စကို ဆိုစမ်း ဒုတိ”

“မှန်လှပါ၊ ကျွန်တော်မျိုး၏ အရှင်မင်းသားပစ်လိုက်တဲ့ ဟသာ့
ဟာ အရှင့်ဥယျာဉ်ထဲ ကျွေားပါတယ် အရှင်၊ ကျွန်တော်မျိုးအရှင်က
ဟသာ့ကို ချက်ချင်းပြန်ပေးလိုက်ဖို့ တောင်းခိုင်းလိုက်လို့ပါ”

ဟသာ့ငှါ်မှာ နောင်တော်သီဒ္ဓတ္ထ၏ ပေါင်ပေါ်တွင် ဌာမ်သက်လျက် ရှိလေ၏။ နောင်တော်သီဒ္ဓတ္ထသည် ဟသာ့ငှါ်တောင်ပံများနှင့်ရှည်သော လည် တိုင်ကို လက်ဖြင့် အသာအယာပွတ်သပ်ပေးလျက်ရှိ၏။

“သင့်အရှင်က ဘယ်သူလဲ”

“ဒေဝဒတ်မင်းသားပါ အရှင်”

“ငါကို သင်သိတယ် မဟုတ်လား၊ သင်တို့အရှင် ဒေဝဒတ်
မင်းသားကို ပြောလိုက်၊ ဟသာ့ငှါ်ဟာ သူ့မြားချက်ကြောင့် သေ
သွားခဲ့ရင် ငါက်သေကို ငါပေးလိုက်ခွင့်ရှိတယ်၊ ဒါပေမဲ့ ဟသာ့ငှါ်
ဟာ မသေသေးတဲ့အတွက် သူပိုင်ခွင့်မရှိဘူးလို့၊ ငါက ပြော
လိုက်ကြောင်း သင့်အရှင်ကို ပြောလိုက်”

ဒုတိသည် လက်အုပ်ချိထားရာမှ မျက်နှာကို တဗြားသို့ လွှဲထား
လိုက်သည်။ စင်စစ် ဒုတိတွင် ပြန်ကြားခွင့် ဘာမှမရှိ။ အရှင်စေခိုင်းသည်ကို
လုပ်ရုံသာရှိသည်။ ဒုတိသည် အတန်ကြာမျှ ဆုတ်ဆိုင်းကာ နေးကွွားသည်
ခြေလှမ်းများဖြင့် ဥယျာဉ်တံခါးမှ ပြန်ထွက်သွားခဲ့သည်။

ထိုအချိန်ဖြုံးကား ကျော်မှာ ရေကူးပြီး၍ အမွှေ့နံသာများ လိမ်းကျံကာ
ဝတ်ရုံကို ဝတ်ပြီးလေပြီ။ အပေါ်ရုံအကြိုမှာ ရတနာတို့ စီခြေယ်ထားပြီး လက်
မောင်းနှင့် ပခုံးတို့ကို ရွှေ့မျှုပ်များဖြင့် ရက်ထား၏။

“ဘယ်က အစေအပါးလဲ ညီတော်၊ ဒီသူငယ်ကို မြင်လည်း မမြင်
ဘူးပါလား၊ စကားအပြောဆိုကလည်း ရှိုင်းစိုင်းပါဘိသနဲ့”

“ဟာရာဏသီကလေ၊ နောင်တော်ရဲ့”

ကျုပ် ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

နောင်တော်သီဒ္ဓတ္ထသည် မျက်မောင်ကို ကုတ်ကာ ကချေသည်များ
ကို အဝေးသို့ သွားစေရန် ပြောလိုက်ပြီး ကျုပ်ကို အနီးသို့ ခေါ်လိုက်၏။
ဟသာ့ငှက်အချို့သည် နှစ်းတော်အနီးတွင် ဝပံ့လျက်ရှိကာ အသံပေးလျက်ရှိ
၏။

“ငါ့ဥယျာဉ်ထဲမှာ ကျလာတဲ့ ပစ္စည်းဟာ ငါ့ပစ္စည်းဆိုတာ သူ
မသိဘူးလား ညီတော်၊ ဟသာ့က တောင်ပဲမှာ ထိထားတာ၊ မကြာ
ခင် ဒဏ်ရာပျောက် သွားမယ်လို့ ငါထင်တယ်၊ ဒေဝဒတ်လက်ထဲကို
ပြန်ပေးလိုက်ရင် ဒေဝဒတ်ဟာ ဒီဇိုင်ကလေးကို လည်လိမ့်သတ်ပစ်
တော့မှာ သေချာတယ်”

ကျုပ်သည် ဘာမှ ပြန်မပြောတော့ဘဲ သူ့အနီးတွင် ရပ်ကာ ငှက်မွေး
များကို လက်ဖြင့် တယ့်တယ်သပ်ပေးနေမိသည်။

အမောင်စပျိုးလာပြီဖြစ်သဖြင့် အစေတော်များသည် မီးအိမ်များဖြင့်
ရောက်လာကြ၏။ မီးရောင်ထဲမှာ ကြည့်လိုက်သည့်အခါကျမှ ဟသာ့ငှက်မှာ
အတော်ကြီးသည့် ငှက်ဖြစ်နေကြောင်း သိရ၏။ တဖျ်ဖျပ်ခတ်လျက်ရှိသော
တောင်ပဲစွန်းနှစ်ဖက်အထိ အလျားသုံးထွာခန့် ရှိပေါ်လိမ့်မည်။

နောင်တော်သီဒ္ဓတ္ထက ဆက်၍

“ဒီဇိုင်တွေအကြောင်းကို ဗမ္မားအိုးမယ်၊ ဟသာ့
ငှက်တွေဟာ ဟိမဝန္တာရဲ့ တစ်ဖက်က လာကြတာ၊ အဲဒီမှာ ကန္တာရ
တွေလည်း ရှိတယ်”

ဟုဆိုကာ ဟသာ့ငှက်တို့၏ ဥ္ဓသားပေါက်သည့် အလေ့အထများအ
ကြောင်းကို ပြောတော့မည်ပြုစဉ် ကျွန်ုင်ယ်ဒ္ဓတ္ထသည် ပြန်ရောက်လာ၏။ သူ့
ကိုယ်တွင် ဆွတ်ဆွတ်ဖြောသည့် ဝတ်ရုံကို ခြိထားသည့်အတွက် ပထမသော်
ကျုပ်သည် သူ့ကိုအခြားကျွန်ုင်ယ်တစ်ယောက်ဟု ထင်မိသေးသည်။ သည်
တစ်ကြိမ်တွင်မူ ဒေတာကို ကြည့်ရသည့်မှာ ပြင်းစွာ ရှိက်နှက်ခံထားရသည်နှင့်တူ
၏။ ထိုဒဏ်ရာများကို ဖုံးရန်အတွက် ကိုယ်တွင် ဝတ်ရုံကို ခြဲလာခြင်းဖြစ်နိုင်
သည်။ ဒေတ္ထသည် ငါကြွေးလျက်ရှိရာ အပေါစား ပုလဲလုံးများနှင့်တူသည် မျက်
ရည်များသည် မျက်လုံးများမှ စီးဆင်းကျလာ၏။

“ဘာဖြစ်လို့ ငါနေတာလဲ ဒေတ္ထ”

“ဟသာ့ငှက် သေသလား၊ ရှင်သလားဆိုတာ ဒေဝဒတ္ထကုမ္မာက
အကြည့်ခိုင်းလိုက်လိုပါအရှင်၊ အဲဒီ ဟသာ့ငှက်ဟာ သူပိုင်ပစ္စည်း

ဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်၊ ဒီငှက်ကို သူပစ်လိုက်တာတဲ့ ဘာဖြစ်လို့ ပြန်မပေးတာလဲလို့ အမေးခိုင်းလိုက်ပါတယ် အရှင်”
“ဒုတ္ထသည် ယဉ်ကျေးသိမ်မွေဟန်ကိုပင် မပြနိုင်တော့ဘဲ ပြောနေသည်။”

နောင်တော်သိဒ္ဓတ္ထပြီးလိုက်သည်။

“ထိုင်း ဒုတ္ထင်ယ်၊ မင်းကို ငါသေသေချာချာ ရှင်းပြမယ်၊ ဒီဟသံဃာကို ငါယူထားလိုက်ရာမှာ အကြောင်းနှစ်ကြောင်းရှိတယ်၊ ပထမအချက်အားဖြင့် ဒီငှက်ဟာ ဥယျာဉ်ထဲကို ကျလာခဲ့တယ်၊ ပန်းပွင့်ကလေးတစ်ပွင့်ဖြစ်စေ၊ ကျွန်းကယ်တစ်ယောက်ဖြစ်စေ၊ မိုးစက်တစ်စက်ပင်ဖြစ်စေ ဒီဥယျာဉ်ထဲကို ကျလာတယ်ဆိုရင် ငါပိုင်တယ် ဒုတ္ထ၊ ဒုတ္ထသိအချက်ကတော့ တဗြားမဟုတ်ဘူး၊ ငါဟာ ပြည့်စုံခြင်းကို ရောက်အောင် ကျင့်နေသူဖြစ်တယ်၊ ငါကျင့်နေတဲ့ ပြည့်စုံမှုကို ရလို့ရှိရင် ငါဟာ သတ္တဝါအပေါင်းကို ကယ်တင်စောင့်ရှောက်မယ်၊ သင်ပြောတဲ့အတိုင်း ဒီဟသံဃာင်းကို ငါမပိုင်ဘူးဆိုရင် ခဲ့တိုယ် အမျိုးမှာရှိတဲ့၊ ပညာရှိတဲ့ ကပိုအပေါင်းတို့ကို ခေါ်ပြီး အဆုံးအဖြတ်ခိုင်းပါလို့ သင့်ရာဇ်မွှာရကို ပြောလိုက်ပါ”

ကျွန်းကယ် ဒုတ္ထသည် ခေါင်းကို ညီတ်ကာ ဋီယိုလျက် ထွက်သွားမည် ပြုသည်။ နောင်တော်သိဒ္ဓတ္ထက သူ့ကိုလှမ်းတားလိုက်လျက်

“သင့်သခင် ရာဇ်မွှာရအကြောင်းကို ငါပြောစမ်းပါ ဒုတ္ထင်ယ်၊ သင့်သခင်ဟာ သင့်ကိုရော ရိုက်နှက်သေးသလား” ဒုတ္ထက ခေါင်းကို ညီတ်ပြလိုက်သည်။

“တော်တော်တော့ ဆန်းသားပဲ ဒုတ္ထင်ယ်၊ သင့်သခင်ဟာ အစွယ်ခုနစ်ချောင်းပါတဲ့ ကြောမွတ်နဲ့ ရိုက်တယ်၊ ဒီလို့ရိုက်လျက်သားနဲ့ အမျှန်ကို ပြောရတာကတော့ တော်တော်တော့ ဆန်းတာပဲ၊ ငါပြောတဲ့အတိုင်း ပြန်ပြောလိုက်တဲ့အတွက် သင့်ကို ရိုက်နှက်တာလား”

“မှန်ပါတယ် အရှင်”

“ခုလည်း ငါဆီကို နောက်တစ်ခေါက် လွတ်လိုက်ပြန်ပြီ၊ သင်လည်း နောက်တစ်ခါ အစွယ်ခုနစ်ချောင်းပါတဲ့ ကြောမွတ်နဲ့ အရိုက်ခံရှိုးမှာပေါ့”

“မှန်ပါတယ်အရှင်”

“ဒီလို့ဆိုရင် နားထောင်း ဒုတ္ထ၊ ကိုယ်ခန္ဓာကို ရိုက်နှက်ခြင်းပြုလျှင် နာကျင်တဲ့ ဝေဒနာကို ခံစားရမှာ မမှတာပဲ၊ ဒါဟာ ပြစ်မှု

မဟုတ်ပေဘူး၊ သို့သော်လည်း အကျိုးမရှိတဲ့အလုပ်အတွက် သင့်ကို သွားချည် ပြန်ချည်၊ ကူးချည်သန်းချည် စေခိုင်းခြင်းကတော့ ပြစ်မှု ဖြစ်တယ်၊ ငုက်တစ်ကောင်ကို ဒဏ္ဍရရဖြီး အဲဒီငုက်သေမယ်လို့ မျှော်လင့်ဆုတောင်းနေခြင်းဟာလည်း ပြစ်မှုဖြစ်တယ်၊ ကြည့်စမ်း အတွင်ယ်၊ ဒီငုက်ငယ်ရဲ့ အမွေးအတောင်တွေဟာ ဘယ်လောက်များ နဲးည့်သလဲ၊ ပိုးမျှင်ပိုးသားတွေလို နဲးည့်တယ်၊ ဒီငုက်ငယ်ဟာ ဘယ် လောက်မြင့်မြတ်လိုက်တဲ့ ငုက်လဲ၊ ဒီလိုငုက်မျိုးကို သေစေချင်သလား အတွေ့”

“မသေစေချင်ပါ အရှင်”

“ဒါဖြင့်ရင် သူ့အမွေးအတောင်ကို လိုချင်ရုံမျှဖြင့် သို့မဟုတ် ရှင်လျက်ရှိသော အရာတစ်ခု သေသွားသည်ကို ကြည့်ရခြင်းအားဖြင့် ပိတိဖြစ်လိုရုံနဲ့ အခြားတစ်ပါးသော သတ္တဝါတစ်ခုကို သင်သတ်စေ ချင်သလား အတွင်ယ်၊ ဒါမှမဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် ရော သတ်ချင်သေးသလား”

“မသတ်စေချင်ပါ အရှင်”

“ဒီလိုဆုံးရင် သင့်သခင်ကို ပြောလိုက်ပါ၊ ငုက်ကို လိုချင်ရင် ငါ ဆီကို လာခဲ့ပါ၊ သင့်ကို ကြာဗွဲတ်နဲ့ ရိုက်ရင် ငါကလည်း သူ့ကို ရိုက်မယ်၊ ပန်းပွင့် တစ်ပွင့်ဖြစ်စေ၊ ကျွန်းငယ်တစ်ယောက်ဖြစ်စေ ဗာရာဏာသီက ရာဇော်မွာတစ် ယောက်ဖြစ်စေ၊ ဘယ်အရာမဆို ငါ ဥယျာဉ်ထဲကို ကျေလာတယ်လို့ဆုံးရင် ငါပိုင်ပါတယ်လို့လည်း ပြော လိုက် အတွေ့”

အတွော် နိုင်းလျက်ရှိ၏။ ရေကန်များ တစ်စိုက်တွင် ထွန်းည့် ထားသည့် မီးပုံများမှ အရောင်သည် သူ့ပုံးဝတ်ရုံဖြာဖြာကို ထိုးကျနေသည်။ သူ့ကိုယ်သည် တုန်ယင်လျက်ရှိနေ၏။

ကောင်းကင်တွင် တိမ်တိုက်တို့သည် မည်းမောင်စ ပြုလာခဲ့သည်။ ကချေသည်များသည် ပခုံးတွင် ကြိမ်ခြင်းတောင်းများကို ထမ်းကာ ပစ္စည်းများ ကို ထိုမှုပြုမှ သယ်ဆောင်သွားနေကြလေပြီ။ အဝေးမှ ခေါင်းလောင်းသံများ ကို ကြားနေရပါသော်လည်း မည်သည့်နေရာမှ လာနေသည်ကို ကျူပ်မပြော နိုင်။ အတန်ကြာလျှင် အဆောင်ဆောင် အခန်းခန်းတို့မှ မီးများ လင်းလက်စ ပြုလာပြီ။ ကချေသည်ပုံးတစ်ယောက်သည် ကျားသစ်ရေ လည်းစည်းကို ယူလာ ကာ နောင်တော်သိဒ္ဓတ္ထ၏ ပခုံးတွင် ခြုံပေးလိုက်၏။

နောင်တော်သိဒ္ဓတ္ထက ငုက်ငယ် ဒဏ္ဍရပျောက်သည်အထိ ထားရန်

ငုက်လျှောင်အိမ်တစ်လုံးကို ယူခိုင်းလိုက်သည်။ ဒုတ္ထမှာ အမောင်ထဲတွင်ပင် ပျောက်ကွယ်သွားပြီ။ ကျူပ်တိနှစ်ဦးသည် မြက်ခင်းပြင်တွင် ထိုင်ကာ ရွှေငါးကလေးများ ကူးခတ်နေသည့် ရေကန်ကို ငေးကြည့်နေကြ၏။ အမောင်ထဲတွင် ဒုတ္ထ၏ ခြေသံများသည် တဖြည့်းဖြည့်း ပျောက်ကွယ်သွားကြလေသည်။

“ငါလည်း ငါလကံာကို ဘယ်တော့မှ စပ်လို့ ပြီးမှာ မဟုတ်တော့ဘူး အာနန္ဒာ၊ ဒါပေမဲ့ သင်ခန်းစာတစ်ခုတော့ ရလိုက်တယ်၊ မြတ်နိုးစွာ ကျွေးမွေးပြုစု စောင့်ရှောက်သူဟာ ပိုင်ရှင်ဖြစ်ပြီး ပစ်ခတ်ဖျက်ဆီးသူဟာ ရူးနိမ့်သူနဲ့ ပြီကွဲသူဖြစ်တယ်ဆိုတဲ့ သင်ခန်းစာကို ရလိုက်တယ်၊ မထူးဆန်းဘူးလား အာနန္ဒာ၊ ပစ်ခတ်ခြင်း၊ ဖျက်ဆီးခြင်းအားဖြင့် ငါတို့ဟာ ငါတို့ကိုယ်ကို ငါတို့ပစ်ခတ်နေကြတယ်၊ ဖျက်ဆီးနေကြတယ်၊ ချစ်ခင်ခြင်း၊ မြတ်နိုးခြင်းအားဖြင့် ငါတို့ဟာ ငါတို့ရယ်လို့ ဖြစ်လာကြတယ်”

ကျွန်ုင်ယ်တစ်ယောက်က ကျူပ်ထံ အဖျော်ယမကာများ ယူလာ သည်။ ဟသာ့ငုတ်ငယ်မှာ လည်ကို ဆန့်တန်းစပြုလာပြီ။ မီးရောင်ထဲတွင် ဟသာ့၏ တောင်ပံ့များသည် နေမွန်းတည့်ချိန် တော့အုပ်၏ အရောင်ကဲ့သို့၊ စိမ်းပြာရောင်ကို ဆောင်လာကြ၏။ အမွေးအတောင်များထဲ၌ မရမ်းရောင်နှင့် မူးပြာသော အရောင်တို့သည် တလက်လက် လူပ်ရှားနေကြကာ နှုတ်သီးသည် ရွှေရောင်တော်က်ပလာ၏။

“ဒီဟသာ့ငုတ်ကို ဘာလုပ်ရမလဲ နောင်တော်”ဟု ကျူပ်က မေးလိုက်သည်။

“သူ့ဘာသာသူ ပျုသွားသည်အထိ ငါနဲ့အတူ ထားရမှာ ညီတော်၊ သို့သော်လည်း ဒီဟသာ့ငုတ်ဟာ သူ့ဗြာနကို ပျုတော့မယ်လို့ ငါမထင်တော့ဘူး၊ တိရစ္စာန်တွေဟာ ကျေးဇူးတရားကို သိတတ်ကြတယ်၊ အဲဒီကျေးဇူးကို ပြန်ဆပ် တတ်တယ်လို့ ညီတော်သိတယ် မဟုတ်လား၊ သူတို့ဟာ ပြီးကြတယ်၊ ပြေးကြတယ်၊ ငါတို့လူတွေထက် တဏ္ဍာရာဂါရင်းစင်ကြတယ်”

နောင်တော်သိဒ္ဓတ္ထသည် မောင်ထဲတွင် ခေါင်းကို ငုံနေသဖြင့် သူ့မျက်နှာကို ကျူပ်မဖြင့်ရ၊ ကျူပ်သည် အသံထွက် ရယ်လိုက်သဖြင့် နောင်တော်သိဒ္ဓတ္ထက ကျူပ်ဘက်လုညွှေ့ကာ

“ငါလုပ်တာ မှန်တယ်မဟုတ်လား ညီတော်”

“လုပ်တာကတော့ မှန်ပါတယ် နောင်တော်၊ ဒါပေမဲ့ တိရစ္စာန်တွေမှာ ညီတော်တို့လို့ လူတွေထက် တဏ္ဍာရာဂါရင်းစင်တယ်ဆို

တာတော့ မဟုတ်ဘူး ထင်တာပဲ၊ မိတ်လိုက်ချိန်ရောက်ရင် ငှက်တွေ
ဟာလည်း မြှေးထူးပျော်ပါးကြတာပဲ မဟုတ်လား နောင်တော်၊ ညီ
တော်တို့ကမှ သူတို့ထက် တဏ္ဍာရာဂ ကင်းစင်လိမ့်ဦးမယ်၊ ဂိုတကို
နားထောင်လိုက်ရရင် ညီတော်တို့ရဲ့ စိတ်ဟာ တည်ဌြိမ်သွားတယ်
မဟုတ်လား၊ တည်ဌြိမ်တဲ့ စိတ်ထားကို ထားနိုင်တာဟာ မကောင်း
ဘူးလား၊ ဒါတွေကို နောင်တော့ဆီက သင်ယူခဲ့တာပါ နောင်တော်၊
ဟသံ့ကို နောင်တော်မွေးထားချင်တယ်ဆိုရင်လည်း မွေးထားပါ၊
အန္တရာယ် မဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ ဒေဝဒတ်ကတော့ ကျေနပ်မှာ
မဟုတ်ဘူး နောင်တော်”

နောင်တော်သိဒ္ဓတွေက ပြီးလိုက်ပြီးလျှင် ဟသံ့ငှက်၏ တောင်ပံများ
ကို အသာအယာပွတ်သပ်ပေးနေသည်။ မည်သည့်နေရာတွင် ဒေဝဒတ်ရှိမှန်းပင်
မသိရတော့။

နောက်တစ်နေ့မနက်၌ သူထံသို့ ဒေဝဒတ်ရောက်လာပြီး ဟသံ့ကို
ပြန်တောင်းကြောင်း ကျူးကို ပြောပြသည်။ နောင်တော်သိဒ္ဓတွေက ငြင်းသည့်
အခါး ဒေဝဒတ်က

“တို့နှစ်ယောက်ဟာ ဟသံ့တစ်ကောင်အတွက် မိတ်ပျက်ရ^၁
တော့မလား ညီတော်”

“ခု ပြသုနာက ညီတော်တို့နှစ်ယောက်ရဲ့ မိတ်ဖြစ် မိတ်ပျက်
ပြသုနာ မဟုတ်ဘူးနောင်တော်၊ ငှက်တစ်ကောင်ရဲ့ အသက်ကိစ္စပါ၊
ပြီးတော့ ငှက် အားလုံးရဲ့ အသက်အန္တရာယ်ကိစ္စပါ၊ ဒါတင်မကဘူး
ညီတော်ရဲ့ ဥယျာဉ်ထဲကို ကျလာတဲ့ ပစ္စည်းကို ညီတော်ပိုင်ခွင့်မရှိဆို
တဲ့ ပြသုနာပါ”

“ဒါဖြင့် ညီတော်ဥယျာဉ်ထဲကို နောင်တော်ကျလာမယ်ဆိုရင်
နောင်တော့ကိုလည်း ပိုင်တယ်ပေါ့”ဟု ဒေဝဒတ်က မေးသည်။

“ဒီလိုတော့လည်း မဟုတ်ပါဘူးလေ နောင်တော်၊ ကျရင်တော့
ခွန်အားနဲ့ အနိုင်ယူပြီးမှ ပိုင်နိုင်တော့မှာပေါ့”

ထို့နောက်တွင် သူတို့နှစ်ဦးသည် ကြောနက်တွေ ဖူးလျှက်ရှိသည့် ကန်
ဆီသို့ သွားကြပြီး တစ်မောင်းကြောမျှ နပန်းသတ်ကြသည်။ ရေကန်ထဲသို့ ပစ်
ချိန်သွေ့က အနိုင်ရကာ ငှက်ကို ယူကြစတမ်းဟု လောင်းကြေးထပ်ကြသည်။
သူတို့အနီးတွင် ကျွန်းတစ်ချို့သာ ရှိကြသည်။ သူတို့နှစ်ယောက် နပန်းသတ်နေ
ကြသံ့ကို ကြေားသည့်အခါတွင် ကချေသည်များမှာ ကြောက်လန့်သည့်အတွက်
ပုန်းနေကြသည်။

တစ်ယောက်က သူတို့ဆရာ ဗမ္မာဏီကို သွားတိုင်သော်လည်း မည် သူမှ ရောက်မလာကြ။ သူတို့နှစ်ဦးသည် နှင်းစိုက့်နေသဖြင့် ချောကျိုနေသည့် မြေက်ခင်းပေါ်တွင် အတန်ကြောမျှ နပန်းသတ်နေကြသည်။

နှစ်ဦးစလုံးမှာ လက်ရွှေ့ပေါက်ပန်းအတတ်တွင် ကျမ်းကျင်ကြသူများ ချည်းဖြစ်သည်။ ဒေဝဒတ်မှာ ခြေတံအနည်းငယ်တို့သည့်တိုင် သူ၏ ညီမောင်းသော ကိုယ်ခန္ဓာမှာ တောင့်တင်းကြုံခိုင်သည်။ ပခုံးများက သန်မာပြီး ကျွဲ့ပေါက်တစ်ကောင်ကဲ့သို့ အားကောင်းသည်။

ပန်းတစ်ပွင့်သည် နေရာင်ထဲသို့ ထိုးထွက်သည့်နှယ်၊ သစ်ပင်တစ်ပင်ကို တွယ်တာနေသည့်နှယ် ဒေဝဒတ်သည် မြေကြီးထဲသို့ ခြေဖျားများကို နစ်ဝင်အောင် ရပ်လျက်ရှိ၏။ ဒေဝဒတ်ကို မြှင့်လျင် ကျူပ်သည် အရိပ်တို့ဝေဆာကာ မြစ်ပျဉ်းတို့ ရှုပ်လိမ်နေသည့် ညောင်ပင်ကြီးတစ်ပင်ကိုအမှတ်ရလိုက်သည်။

ဒေဝဒတ်သည် ကျား၏ အသည်းနှလုံးမျိုးရှိပြီး ကျားသစ်၏ ကောက်ကျစ်ပါးနှင်းမှုမျိုးရှိသူဖြစ်သည်။ သို့ရာတွင် နောင်တော်သိဒ္ဓတ္ထသည် သူထက်အရပ်ပိုမြင့်ပြီး ခြေတံလက်တံလည်းရှည်သည်။ ခြေထောက်များသည် နိုင်မှ တောင့်တင်း၍ သွယ်ဖြောင့်ကျစ်လျှစ်သည်။ သူတို့နှစ်ယောက်သည် နာရီတစ်မောင်းမျှ နပန်းသတ်ကြသည်။ သို့ရာတွင် မည်သူမှ ရေကန်ထဲသို့ ကျလာခြင်းမရှိကြ။ နောင်တော်သိဒ္ဓတ္ထသည် နပန်းသတ်ပြီး တံခါးအနီးရှိ တဲ့နီးအောင်ကလေးသို့ ရောက်လာပြီး ထိုအဖြစ်အပျက်ကို ကျူပ်အားပြောပြ၏။ သူ့ပခုံးပေါ်တွင် သွားရာတွေထင်လျက်ရှိ၏။ အသားအရေပေါ်တွင်လည်း ဒဏ်ရာတို့ဖြင့် ညီမည်းလျက်ရှိ၏။ ချွေးတို့ ခန်းခြောက်သွားသည့်နှယ် သူ့အသားသည် ခြောက်သွေ့လျက်ရှိ၏။

နောင်တော်သိဒ္ဓတ္ထသည် မောပန်းနှမ်းနယ်ခြင်းမရှိလေဟန်ဆောင်နေသည်။ သို့ဆောင်ရင်းဖြင့် နောက်ဆုံးတွင် သူ့ကိုယ်သူ မောပန်းနေခြင်းမရှိဟု တကယ်ပင် ယုံကြည်သွားဟန်တူသည်။

“နောင်တော် သူ့ကိုရေကန်ထဲပစ်ချတော့မလို့ လုပ်တုန်းမှာ သူက နောင်တော့ပခုံးနဲ့ ဝမ်းဖိုက်ကို ကိုက်လိုက်တယ်လေ၊ တို့နှစ်ယောက် နပန်းသတ်နေလိုက်ကြတာ ညီတော်ရာ၊ နှစ်ယောက်စလုံးကို မောနေတာပဲ၊ နောင်တော်တို့ နပန်းသတ်နေကြသံကို ညီတော်မကြားဘူးလား”

“ညီတော် အိပ်ပျော်သွားတယ် နောင်တော်”

“ညီတော် အာနန္တာဟာ အချိန်အခါမဟုတ် အိပ်တတ်တဲ့ အကျင့်ကို သိပ်ခုံမင်တာကိုး”

“နောင်တော်အတွက် စိုးရိမ်နေတယ် နောင်တော်၊ ပြီးတော့ ကျွန်ုင် ဒေသ အတွက်လည်း စိုးရိမ်တယ်၊ ဒေသတစ်ယောက် နောက်ထပ် များ ကြိမ်ရိုက်ခံရသေးသလား မဆိုနိုင်ဘူး”

“နောက်ထပ် အရိုက်ခံရတော့မှာ မဟုတ်ဘူး ညီတော်”

နောင်တော်သိဒ္ဓတ္ထသည် သူထိုင်နေကျပုံစံအတိုင်း ဒူးတစ်ဖက်ကို ထောက်၍ တစ်ဖက်ကို လျှောင်း ကျူပ်အိပ်ရာပေါ် အစွန်းတွင်ဝင်ထိုင်လိုက်သည်။

“တကယ်လား နောင်တော်”

“တကယ်ပါ၊ ဒေသတော် အုပ်ထိန်းမှုအောက်မှာ ခေါ်ထားလိုက်ပြီလေ၊ နောင်တော် မြင်းဂောင်းတွေမှာ မြင်းထိန်း အဖြစ် ခေါ်ထားလိုက်တယ်”

ထိုကိစ္စသည် ပေါ့တန်သော ကိစ္စမဟုတ်ကြောင်းကို ကျူပ်သဘော ပေါက်လိုက်လေသည်။

နောင်တော်သိဒ္ဓတ္ထနှင့် ဒေဝဒတ်တို့သည် နာပန်းသတ်ကောင်း သတ် ကြမည်။ ခိုက်ရန်ဖြစ်ပွားကောင်း ဖြစ်ပွားကြမည်။ ဤသည်ကို စိုးရိမ်ခြင်းမရှိ။ သို့ရာတွင် တစ်ယောက်၏ ကျွန်ုင်ကို တစ်ယောက်က သိမ်းယူငင်ခြင်းမှာ ပေါ့တန်သည့် ကိစ္စမဟုတ်။ နောက်တွင် အကျယ်အကျယ် မြှုပ်းဖွယ် ဖြစ်လာနိုင်သည့် ကိစ္စဖြစ်သည်။

သူတို့နှစ်ဦးသည် တစ်ဦးကို တစ်ဦး ယဉ်ကျေးစွာ နှုတ်ဆက်ကောင်း နှုတ်ဆက်ကြမည်။ နာပန်းသတ်ခဲ့ကြသည်ကို မေ့ပျောက်ကောင်း မေ့ပျောက် ကြလိမ့်မည်။ နှစ်ဦးအတူ စစ်ရထားအပြိုင်မောင်းကောင်း မောင်းကြလိမ့်မည်။ စွန်လွှတ်တမ်း ကစားကောင်း ကစားကြလိမ့်မည်။ သို့ရာတွင် သူတို့နှစ်ဦး၏ ဆက်ဆံရေးသည် သာမဏ်မဟုတ်တော့၊ တင်းမာသွားကြပြီ။

တစ်နေ့တွင် မီးလျှံ့တစ်ခုအဖြစ် ပေါက်ကွဲလာနိုင်သည့် အခြေအနေ တွင်ရှိနေသည်။ နောင်တော်သိဒ္ဓတ္ထသည် ခေါင်းတွင် ဆောင်းလာသည့် ပန်းသရဖူကို မျက်နှာကြက်ဆီသို့ မြောက်ပစ်ရင်း ပန်းပွင့်လေးများ ကြွကျလာ သည်ကို ကြည့်နေသည်။

နောက်တစ်နေ့တွင် ဒေဝဒတ်သည် ဗာရာဏသီမှ ရောက်လာသည့် သစ်သီးများကို လက်ဆောင်လာပေး၏။ သစ်သီးဟု ဆိုရသည့်တိုင် လတ် ဆတ်သော သစ်သီးများ မဟုတ်တော့။ ပျားဖယောင်းတို့လိမ်းကျံကာ ပျားရည် စိမ်ထားသည့် သစ်သီးများသာဖြစ်၏။ ဟသံ့ာကို ပစ်ချလိုက်သောနေ့က ဗာရာဏသီမှ ရောက်လာသည့် သစ်သီးများ ဖြစ်ဟန်တူသည်။ နောင်တော် သိဒ္ဓတ္ထက ကျူပ်ကို သစ်သီးအချို့ကို လုမ်းပေးရင်း

“သတင်းတွေ ဘာတွေကို ကြားပြီးပလား ညီတော်၊ နောင်တော်
ကို လက်ထပ်ပေးမယ်တဲ့၊ ဗမ္မားကြီးက ပြောတယ်”

“နောင်တော်ကရော လက်ထပ်ထိမ်းမြားချင်ပြီလား”

“နောင်တော်သဘောကတော့ လက်မထပ်ချင်သေးဘူးလေ၊ အ
ခုတော့ လက်ထပ်ရတော့မယ်၊ အကယ်၍သာ ဗမ္မားကြီးက တိုက်တွန်း
ခြင်း မပြုသေးဘူးဆိုရင်၊ နောင်တော်လက်ထပ်ချင်မှ လက်ထပ်ရှုံး
မှာ၊ ခုတော့ စကားကမ်းလှမ်းဖို့ စေတမန်တွေ လွှတ်လိုက်ပြီတဲ့၊ အင်း
ကြာက်စရာကောင်းလှတယ် ညီတော်ရယ်”

နောင်တော်အဖို့ လက်ထပ်ထိမ်းခြင်း ကိစ္စသည် အဘယ်ကြာင့်
ကြားက်စရာကြားကြားနေကြားကြား ကျေပ်မသိ။ ကျေပ်နားမလည်။ ယခုဆိုလျှင်
နောင်တော်သည် အချိန်အရွယ်သို့ပင် ရောက်နေပြီ။

ကျေပ်တို့ နိုင်ငံတော်သည် သာယာစည်ပင်လျက်ရှုံး၏။ ထိုနိုင်ငံတော်
ကို အုပ်ချုပ်ဖို့အတွက် ထိုးမွေနန်းမွေကို ဆက်ခံဖို့အတွက် သားစဉ်မြေးဆက်
တို့ကို ထားခဲ့ရလိမ့်မည်။

နောင်တော်သည် ကိုယ်ဟန်တင့်တယ်လုပသည်ဟုလည်း ကျော်စော်
သည်။ လွန်ခဲ့သည့်လအနည်းငယ်က ကောလိယမင်းမျိုးတို့၏အန္တယ် မင်း
သမီးတစ်ပါး ကျေပ်တို့တိုင်းပြည်သို့ လာရောက်လည်ပတ်ခဲ့ရာ၊ နောင်တော်
သည် ထိုရာကျေမွာရှိအကြားကို ပြောခဲ့ဖူးသည်။

လရောင်တွင် ရေချိုးနေသည့် မင်းသမီးငယ်ကို မြင်ခဲ့ကြား၊ ထို
မင်းသမီးငယ်နှင့် ဖြူဝင်းသော အသားအရေနှင့် နှိုင်းစာလျှင် ကောင်းကင်တွင်
ခါးလက်နေသည့် လဝန်းကြီးသည် ကွဲအက်နေသော ကျောက်ဆောင်ကြီး တစ်
ဆောင်နှင့်သာ တူတော့ကြားဖြင့် ကျေပ်ကို ပြောခဲ့သေးသည် မဟုတ်လော့။

“ဘာဖြစ်လို့ ကြားက်စရာ ကောင်းရတာလဲ နောင်တော်”

နောင်တော်သိဒ္ဓတ္ထက မျက်မွှောင်ကုတ်သည်။

“ညီတော်က ငယ်သေးတယ် အာန္တာ၊ ဒါတွေကို နားလည်း
မှာ မဟုတ်သေးဘူး၊ ငယ်စဉ်တောင်ကျေးကလေးအရွယ်ကတည်းက
ငါဟာ ဘာလဲ၊ ဘယ်သူလဲဆိုတာနဲ့ ငါရဲ့ အတ္ထကို ငါပြန်ကြည့်ဖို့
ကြိုးစားခဲ့တယ်၊ ခုတော့ ငါကိုယ်ကိုပြန်ပြီးမြင်ရတဲ့အရွယ်ကိုရောက်
နေပြီ၊ ငါကိုယ်ငါ ကြေးမှုထဲမှာကြည့်ရင် ခတ္တိယန္တယ်ဖွားဖြစ်တဲ့ ရာဇ်
ကုမ္မာရတစ်ဦးဖြစ်တဲ့ ငါ သိဒ္ဓတ္ထမင်းသားဟာ တစ်နှုန်းမှာ ဒီတိုင်း
နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရတော့မယ်၊ ဒါပေမဲ့ ငါဟာ ဒီလောက်နဲ့
တင် မကျေနပ်သေးဘူး ညီတော်၊ ညောင်စောင်းပေါ်မှာ ထိုင်နေတဲ့ငါ

၁၆ မြန်မာစာ

ဟာဘာလ၊ ဘယ်သူလဲဆိုတာ ပြည့်ပြည့်စုစု သိချင်တယ်၊ ခုခိုရင် ငါဟာ လက်ထပ်ထိမဲးမြားရတော့မယ်၊ သားငယ် သမီးငယ်လေးတွေ ရတော့မယ်၊ ဒီလိုဆိုရင် ငါဟာ ငါအတွက် ငါဘယ်မှာ ထိန်းသိမ်းနိုင် ပါတော့မလဲ၊ ငါကလေးတွေဟာ ငါအတွက်လား၊ ငါကြင်ရာတော်ရဲ့ အဖွဲ့ အပိုက်ထဲမှာ နှစ်များသွားတဲ့ ငါဟာ ငါဘယ်သူလဲ၊ ငါအမိ ထောင်ရက်သားကျေလာလို့ရှိရင် ငါဟာ ကြင်ယာတော်အတွက်၊ သား သမီးတွေအတွက် အချိန်ပေးရတော့မယ်၊ ဒီလိုမှ အချိန်မပေးဘူး ဆိုရင် ငါသားသမီးတွေဟာ ဘာကိုမှ စဉ်းစား တွေးခေါ်ခြင်းမပြုနိုင် တဲ့ ကျောက်တုံးကျောက်ခဲတွေဖြစ်နေမှာပေါ့၊ သူတို့အတွက်ငါဘဝကို ပုံပြီးပေးရတော့မယ်၊ ဒါပေမဲ့ ငါအတွက်တော့ မပေးနိုင်ဘူးညီတော်”

ကျူပ်သည် ထူးဆန်းသော သူ့စကားများကို ကောင်းစွာနားမလည်နိုင်။
“ကြင်ရာတော်လောင်းကို ရွှေးပြီးပြီတဲ့လား”

“ရွှေးပြီးပြီ ညီတော်၊ ငါဆရာ ဗုဏ္ဏာဏိက မသိချင်ယောင်ဆောင် နေတာပါ၊ သူ့ဦးနှောက်ကို ခွဲစိတ်ကြည့်ရင် ဦးနှောက်ရဲ့ အကန့်တွေ ထဲမှာ သူ အကန့်နဲ့ သူသီးခြားနေတာကို တွေ့ရမှာပါ၊ တစ်ကန့်မှာ မင်းသားငယ်တွေကို ပညာသင်ကြားရေး၊ နောက်တစ်ကန့်မှာ တိုင်းရေးပြည်ရေးကိစ္စစ်တဲ့ အကြောင်း အရာတွေဟာ သူ အကန့်နဲ့ သူ ရှိပြီးသားပါ ညီတော်၊ ဒီနေ့ ထုံထိုင်းလှချည်လား ညီတော်”

“ညီတော် သိပါတယ် နောင်တော်၊ ဒါပေမဲ့ ညီတော် သော ပြောရမယ်ဆိုရင် နောင်တော့ကို လက်မထပ်စေချင်သေးဘူး”

ဒေဝဒတ်က ရန်ပြုလေမည်လောဆိုသည့် ကျူပ်၏ စိုးရိမ်မှုသည် အခြေအမြစ်မရှိကြောင်း ကျူပ်သဘောပေါက်လိုက်သည်။

ယခုအဖြစ်ကမူ ထိုအဖြစ်ထက်ပင် ကြောက်စရာကောင်းနေသေးသည်ဟု ထင်မိသည်။ နောင်တော်သိဒ္ဓတ္ထသည် ကျူပ်နှင့်ခွဲရတော့မည်။ နောင်တော်သိဒ္ဓတ္ထကို ကျူပ်မပိုင်တော့ဘဲနှင့် သူကြင်ရာတော်ကသာ ပိုင်တော့မည်ကို တွေးမိကာ ကျူပ်စိုးရိမ်ထိတ်လန်ခြင်း ဖြစ်မိသည်။

“ဒီအတိုင်းဆိုရင် ညီတော်နဲ့ နောင်တော် တောတောင်တွေထဲမှာ လျှောက်လည်ကြရတော့မှာ မဟုတ်ဘူးနော်၊ နောင်တော်နဲ့လည်းစစ်ရထားပြိုင် မောင်းကြရတော့မှာ မဟုတ်ဘူး၊ မနက်လင်းရင် ညီတော့အိပ်ရာသေးမှာ လာထိုင်နေတဲ့ နောင်တော့ကိုလည်း မြင်ရတော့မှာ မဟုတ်ဘူး၊ နောင်တော်နဲ့ အတူတူ ဝတ်ကျောင်းကိုလည်း သွားရတော့မှာ မဟုတ်ဘူး၊ မီးရှူးပူဇော်တဲ့ပဲ ကိုလည်း သွားရတော့မှာ

မဟုတ်ဘူး၊ အမှန်ကတော့ ညီတော့စကားဟာ ကိုယ်ကျိုးကြည့်ရာ ရောက်နေတယ် နောင်တော်၊ ဒါပေမဲ့ ဖြစ်နိုင်မယ်ဆိုရင် နောင်တော် တစ်ယောက် ရုတ်တရက်တော့ ချက်ချင်း လက်မထပ်စေချင်သေး ဘူး၊ ဖြစ်နိုင်ရင် နည်းနည်းလောက် ဆိုင်းပါဉိုးလား နောင်တော်”

နောင်တော်သိဒ္ဓတ္ထက ပြုးလိုက်သည်။

မိမိလက်ထပ်ရေးကိစ္စအတွက် စီစဉ်ပြီးသားဖြစ်သည်ဟု မင်းလုလင် များထံမှ ကြားသိရကြောင်း၊ ဘတာတို့ကိုပါ တိုက်ဆိုင်ညိုနိုင်းပြီးကြောင်း၊ မျှုးကြီးမတ်ကြီးများ လျှို့ဝှက်တိုင်ပင်ပြီးကြောင်း၊ မျှုးမတ်တို့ တိုင်ပင် စည်းဝေးကြရာ သို့စိစားပွဲတွင် စည်းဝေးတိုင်ပင်ကြကြောင်း၊ တစ်ခါတစ်ရုတွင် ဗမ္မားကြိုက သဘာပတိအဖြစ် ဆောင်ရွက်သည့်တိုင် အများအားဖြင့်မူ ခမည်းတော် သူဖွေ့စေနမင်းကြီးကိုယ်တိုင် ကြီးမျှုးလေ့ရှိကြောင်း၊ ဆောင်းရာသီ ပထမလ လပြည့်ကျော်နှစ်ရက်နေ့တွင် မဂ်လာအခမ်းအနားကို ကျင်းပရန် စီစဉ်ထားကြောင်း၊ မိမိအား တရားဝင် ထုတ်ဖော်အသိပေးခြင်းမရှိသေးသည့်တိုင် မင်းလုလင်များထံမှ ကြားသိပြီးဖြစ်ကြောင်းဖြင့် ပြောပြသည်။

“ကြင်ရာတော်လောင်းကရော”

“ဘယ်သူဖြစ်ရညီးမှာလဲ ညီတော်၊ ယသော်ခရာပေါ့၊ ကောလိယ နှယ်ဖွားတွေနဲ့ လက်မထပ်သေးဖူးတဲ့ ကောလိယမင်းသမီးတစ် ပါးနဲ့ လက်ထပ်မှာကို မလျှောမင်းမျိုးမင်းနှယ်တွေက တယ်ပြီး သဘောမကျလှေဘူးတဲ့၊ ကောလိယ မင်းသမီးတစ်ပါးနဲ့ လက်ထပ်တာဟာ နှစ်ပြည့်တစ်ပြည် သဟာယ မိတ်မဟာဖွဲ့ဖို့ လက်ထပ်လိုက်တာလို့ သူတို့က ယူဆကြတယ်လေ၊ ပြီးတော့ ယသော်ခရာက ချောလည်း ချောပေသကိုး ညီတော်ရဲ့၊ ယသော်ခရာရဲ့ လက်မောင်းတွေဟာ မတ်မံပွင့်များလိုပဲ တယ်ပြီး နှုံးည့်တယ်တဲ့”

ကျော်က ရယ်လိုက်ရင်း

“ဒါတွေကို နောင်တော် ဘယ်လိုလုပ် သိသလဲ”

“ညီတော်ဟာ ဒီနေ့မနက်မှာ အလွန်ကို ထုတိုင်းနေပါလားဟင်၊ နောင်တော့မှာလည်း အထောက်တော်တွေ ရှိနေတာပေါ့၊ ကချေသည်တွေကို မေးကြည့်လိုက်ရင် ဒါတွေ အကုန်သိတာပေါ့၊ ညီတော်ဟာ ကချေသည်တွေနဲ့ နေပေမဲ့ သူတို့နဲ့ လေးလေးနက်နက် စကားပြောတာကို တစ်ခါမှ မမြင်ဖူးဘူး၊ ဒီလိုကိစ္စမျိုးမှာ ကချေသည်တွေဟာ ဗမ္မားကြိုက ပိုပြီး တတ်ကျမ်းတယ် ညီတော်၊ သူတို့ပြောတဲ့ စကားတွေကို သိပ်ပြီး အထင်မသေးနဲ့ ညီတော်”

၅၀ နဲ့ မြတ်စွာ

ထိုနောက်မှစ၍ ကျူပ်သည် ကချေသည်များ၏ စကားကို အလေး အနက်ပြ၍ နားထောင်တော့မည်ဟု ပိုင်းဖြတ်လိုက်၏။ သို့တိုင်အောင် နောင် တော်သိဒ္ဓထွေနှင့် ခဲ့ခွာရတော့မည်ဟု တွေးလိုက်မိတိုင်း ကျူပ်ရင်ထဲတွင် နှင့်ခနဲ့ဖြစ်သွားတတ်သည်။

လက်ထပ်သည့်အချိန်အထိ သူနှင့်ပျော်ပျော်ပါးပါးနေမည်ဟု ကျူပ် အတွေးပေါက်လိုက်သည်။ ထို့ကြောင့် ကျူပ်တို့နှစ်ယောက် မြှုပ်နှံဘက်တောင် ခြေသို့သွားရန် ပြော၏။

“ဒီလိုဆိုရင် ဒေဝဒတ်ကိုလည်း ခေါ်မှ ဖြစ်မယ်”

“ဘာဖြစ်လို့လဲ နောင်တော်”

“သူ့ကိုမှ မခေါ်ရင် နောင်တော်က သူ့ကို စစ်ကြပြာတယ်လို့
သူထင်သွားလိမ့်မယ်”

နောင်တော်သိဒ္ဓထွေသည် အတန်ကြာ စဉ်းစားလျက်ရှိ၏။

“ဒီတော့ ဒီလိုလုပ်မယ်လေ။ သူနဲ့အတူတူ တစ်နေရာရာကို သွားပြီး
ပြန်လာကြတာပေါ့။ ပြီးတော့မှ ညီတော်နဲ့နောင်တော် နှစ်ယောက်တည်း လယ်
သမားယောင်ဆောင်ပြီး သွားကြတာပေါ့”

ကျူပ်သည် အပိုရာပေါ်တွင် လဲလျောင်းရင်း ဒေဝဒတ်မပါဘဲ သွား
နိုင်သည့်နည်းလမ်းများကို စဉ်းစားကြည့်၏။ နောက်ဆုံးတွင် အခြားနည်းမရှိ
တော့သည့်အတွက် ထိုအတိုင်းပင် သဘောတူလိုက်ရသည်။

ကျူပ်သည် နောင်တော်ကို ယသော်ခရာနှင့်သော်လည်းကောင်း၊ ဒေ
ဝဒတ်နှင့်သော်လည်းကောင်း ကွဲအောင် မလုပ်နိုင်ပါ။

တစ်နေ့တွင် နောင်တော်သည် ကျူပ်အား မှူးကြီးမတ်ရာတစ်နေရာ
ရာကို ပေးကောင်းပေးမည်။ တစ်ဦး၏ ဥယျာဉ်သို့ တစ်ဦးအပြန်အလှန်လည်
ပတ်ခွင့်ရကောင်းရမည်။ သို့ရာတွင် ငယ်စဉ်ကကဲ့သို့ အပူအပင်ကင်းသော
ပျော်ရွင်မှုမျိုးကိုမှ ရနိုင်တော့မည် မထင်တော့။

ကျူပ်က မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါ့ဗြှုံး နောင်တော်သိဒ္ဓ
သည် ကျူပ်အနားမှ တိတ်ဆိတ်စွာပင် ပျောက်ကွယ်သွားခဲ့လေပြီ။



ကျုပ်သည် အိပ်ရာမှထကာ အဝတ်အစားများကို ခပ်သုတ်သုတ်လဲသည်။
နောင်တော်နှင့်တွေ့ဖို့ အချိန်လိုနေသေးသဖြင့် ကျုပ်သည် ကျုပ်အ
တွေးများကို ပြန်၍ ဆက်၏။

ကျုပ်သည် နောင်တော်သိဒ္ဓတ္ထကို ကျုပ်နှင့် မကွေမကွာရှိရအောင်
မည်သို့ လုပ်ရမည်နည်း။ မည်သည့်အခွင့်ကောင်းမျိုးကို စောင့်ရမည်နည်း။
ကျုပ်တို့ ဘိုးဘေးများ လက်ထက်ကဆိုရင် ယသော်ဓရာတို့ကိုအဆိပ်
ခတ်၍ သတ်ရန် ကြံကောင်းကြံလိမ့်မည်။ သို့ရာတွင် ကျုပ်အဖို့ ဤသို့ လုပ်၍
မဖြစ်။ အောင်တော်ကို အဆိပ်သတ်ရန်လည်း မဖြစ်နိုင်။ သို့ဆိုလျှင် ကျုပ်ကိုယ်
ကျုပ် အဆုံးစီရင်လျှင်ရော်။ ဤသည်မှာ သာ၍ပင်မဖြစ်နိုင်။ သူတို့နှစ်ယောက်
စလုံးနှင့်ဖြစ်စေ၊ တစ်ယောက်ယောက်နှင့်ဖြစ်စေ နောင်တော်သိဒ္ဓတ္ထကို မရင်းနှီး
အောင် လုပ်ရမည်လော်။ သို့မဟုတ်လျှင်လည်း စစ်ပွဲတစ်ပွဲဖြစ်လာကာ ကျုပ်တို့
နှစ်ဦးစလုံးဖြစ်စေ၊ တစ်ဦးဦးဖြစ်စေ ဂုဏ်ရှိရှိဖြင့် စစ်မြေပြင်တွင် ကျသွားလျှင်
လည်း အကောင်းသားဟု ကျုပ်တွေးမိသည်။ အခြားနည်း လမ်းများစွာရှိသည့်
တိုင် ထိနည်းလမ်းများသည်လည်း ဖြစ်နိုင်သော နည်းလမ်းများ မဟုတ်။ နောင်
တော်သိဒ္ဓတ္ထက ကျုပ်အပေါ်တွင် ချစ်ခင်မှု လျော့ပါးသွားမည်ကို စိုးရိမ်နေ
သည်။ သို့ဖြစ်လျှင် ကျုပ်သည် နှစ်းတော်ကြီးမှ တွက်ခွာသွားလျှင် အရည်ဝါသီ
အဖြစ် ပျော်မွေ့လျှက် မိမိ၏ လွှတ်မြောက်ရေးလမ်းကို ရှာရမည်လော်။

“အင်း ဒါလည်း ငါအဖို့ အကျိုးမရှိပါလား၊ အရည်ဝါသီအဖြစ်
နဲ့ နေရင် အစားအသောက်ကိုလည်း မြို့ခြီးရတော့မယ်၊ မိုးထဲလေထဲ
မှာလည်း နေရှိုးမယ်၊ ဆန္ဒတွေကို ချိုးနှိမ်ထားရတဲ့အတွက် ငါမှာ
ဆန္ဒတွေဟာ ပိုပြီး ပြင်းပြလာဦးမယ်၊ ရွှေနှစ်းတော်ကြီးမှာရှိကြတဲ့
နှစ်းတော်သူ နှစ်းတော်သားတွေကိုလည်း တွေ့ရမှာ မဟုတ်တော့ဘူး၊
စစ်ရထားလည်း အပြိုင်စီးရတော့မှာ မဟုတ်ဘူး၊ ဟုတ်တယ်၊ အရ

ညဝါသီအဖြစ် ဝါရွှေတဲ့ သက်န်းကို ခြုံပြီး တရားကျင့်ရင်လည်း ငါ
လည်း အခြားသော နေကိုးကွယ်သူများလို နေလုံးကြီးကို မျက်တောင်
မခတ်ကြည့်ရင်း မျက်လုံးတွေ လောင်ကျမ်းရတော့မယ်”

“မျက်လုံးတွေ မလောင်ကျမ်းဘူးဆိုရင်လည်း မဖွေရစိတ်တွေ၊
အမျန်းတရားတွေနဲ့ လောင်ကျမ်းရှိုးမှာ၊ ရွှေနှစ်းတော်ကြီးကို လွမ်း
ဆွတ်အောက်မေ့တဲ့စိတ်နဲ့သောကတွေဖြစ်နေရှိုးမှာ ကြာကာန်တွေ၊ အ^၁
မွေးနဲ့သာတွေဆွတ်ဖျုန်းထားတဲ့ အဝတ်အထည်တွေ၊ ပန်းသရဖူတွေ
ကို တောင့်တနော်းမှာ၊ ဒေဝဒတ်ကတော့ ဗာရာဏသီကိုပြန်သွားမှာ၊
သူက အရေးမကြီးဘူး၊ ငါအဖို့ တို့ညီနောင်နှစ်ဦးရဲ့ ချစ်ခြင်းကိုခဲ့မှာ
ကယော်ခရာရယ်၊ ယယော်ခရာက ငါအဖို့ဒေဝဒတ်ထက် အန္တရာယ်
ပိုကြီးတယ်၊ မဖြစ်ဘူး၊ ဒီလက်ထပ်ပွဲနဲ့ ပတ်သက်လို့ စိတ်ပျက်သွား
အောင်တော့ နောင်တော့ကို ပြောမှဖြစ်မယ်၊ ဒါပေမဲ့ ငါစိတ်ထဲမှာရှိနေ
တာကို နောင်တော် မရိုပ်မိအောင်တော့ သတိတော့ထားမှ ဖြစ်မယ်”

ဟု ကျူပ်ဘာသာ ကျူပ်တွေးနေမိသည်။

တိုစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။

ကျွန်တစ်ယောက်က ကျူပ်တို့ ခရီးသွားရန် အချိန်ရောက်ပြုဖြစ်
ကြောင်း လာရောက်ပြောကြားသည်။ ကျူပ်သည် လယ်သမားတစ်ယောက်
ဝတ်ဆင်သော နှဲ့တို့ဖြင့် ပေကျံ့နေသည့် အဝတ်အစားတို့ကို ဝတ်၍ ထွက်လာ
ခဲ့သည်။ ကျူပ်တို့သည် ဟိမဝန္တာတောင်တန်းကြီးဆီသို့ ဦးတည်ကာ လယ်ကန်
သင်းများအတိုင်း လျောက်လာခဲ့သည်။ တော်ပွဲက်တွင် တောင်လေပဲပန်း
များ၏ ပတောင်းခတ်အောင် ပွင့်နေကြသည်ကို တွေ့မြင်ရ၏။

အချို့လယ်ကွင်းများတွင် နှီရဲသော မှယောနဲ့၊ ဘူးဆတ်နဲ့များကို
မြင်နေရသည်။ တိမ်တိုက်တို့မှာ အုံဆိုင်းလျက်ရှိသည့်တိုင် အထက်တွင် နေ
ခြည်ဖျုန်းသဖြင့် တိမ်လိုင်းများသည် မကန်းကွက်ထနေသည်။ မိုးရွာပြီးစဖြစ်၍
မော်အပြင်သည် ကြည်လင်သန့်စင်လျက်ရှိနေ၏။ နေရောင်သည် ပြာလဲသော
ကောင်းကင်မှ နေ၍ မြေပေါ်သို့ ထိုးကျလျက်ရှိသည်။

တောင်ကြားမြေပြန်သည် ဟိမဝန္တာမှ ကျလာသော ပိုးမျှင်ကဲသို့
နှုံးညှုံသည့် စမ်းရေတို့ကြောင့် အရောင်အသွေးတို့သည် တောင်ပိုင်းမှာထက်
ပို၍ တောက်ပနေသည့်တိုင် အရိုပ်များသည် ပို၍ မည်းနက်နေကြ၏။

ကျူပ်တို့ရှေ့တွင် အနိုးအငွေပုံးတက်နေသော တော်ခုပ်တစ်ခုရှိ၏။

စိမ်းမောင်သော ကုတို့ပင်များ၊ ရွှေရောင်တောက်နေသော သစ်ဖြူပင်
များနှင့်ရဲရဲနိုးနေသော စိန်ပန်းပင်များသည် တစ်ပင့်တစ်ပင် ကိုင်းချင်းယှက်ကာ

တောင်တန်းတွေအပေါ်ထိ မြင့်တက်သွားကြသည်။ ထိုတောအုပ်များတွင်မူဖြူလည်းမဖြူ။ ပြာလည်းမပြာ တိမ်ခြည်တို့ ကာဆီးပိတ်ဖုံးထားခြင်းမရှိဘဲ မှန်သားရောင်ကဲ့သို့ ကြည်လင်နေသော ဟိမဝဏ္ဍာတောင်ထိပ်များကို မြင်ရသည်။ ကျူပ်တို့သည် လယ်ကန်သင်းများပေါ်တွင် လျင်မြန်သွက်လက်သော ခြေလှမ်းများဖြင့် လျှောက်လာခဲ့ကြ၏။ စကားများများ မပြောမိကြ။ နှစ်းတော်ထဲမှ ထွက်ကာ လွှတ်လပ်စွာနေရသည့်အတွက် ဝမ်းသာနေကြသည်။

ကြာကန်တို့ကို မမြင်ရဘဲ လယ်ကန်သင်းများဘေးတွင် ထွန်းနေသည့် ပြာလုံသော ရေအိုင်များကို မြင်ရသည့်အတွက် ဝမ်းသာနေကြသည်။

ဟိမဝဏ္ဍာတောင်ထွတ်များကို ရေးရေးရိပ်ရိပ်မြင်ရသည့်အတွက် ဝမ်းသာနေကြသည်။

“ဘယ်နှုန်ယ်လဲ နောင်တော်၊ ခုလည်း နောင်တော်ဟာ ပရမတ္ထာကို ရှာနေတုန်းပဲလား”ဟု ကျူပ်မေးလိုက်သည်။ နောင်တော်သိဒ္ဓတ္ထသည် အတန်ကြာစဉ်းစားနေလိုက်ပြီးနောက်

“ဟုတ်တယ် ညီတော်၊ ငါ လက်ထပ်ရလိမ့်မယ်၊ ခတ္ထိယမျိုး နှယ်ရဲ့ အစဉ်အလာအတိုင်း ငါ လက်ထပ်ရလိမ့်မယ်၊ ဒါပေမဲ့ ငါရဲ့ ပရမတ္ထာဟာ ငါကို နောင့်ယုက်နေတုန်းပဲ၊ ဒီနေ့မနက်လင်းအားကြီး ကချေသည်တွေ အိပ်ပျော်နေတုန်းမှာ ငါဟာ အိပ်ဆောင်ထဲက ထွက်ပြီး ကြာကန်ဘာက်ကို လာခဲ့တယ်၊ ကန်ဘားမှာ ရပ်နေတုန်း ဘာ ရယ်လို့ မပြောတတ်တဲ့ အရာတစ်ခုဟာ ကောင်းကင်ထဲက ကျလာပြီး ငါဝိတ်ညာဉ်ထဲကို ဝင်ရောက်သွားတယ်၊ အဲဒီ အချိန်ကလေးမှာ ငါဟာ ဘယ်လိုဖြစ်သွားတယ် မသိဘူး၊ စိတ်ဟာ အလွန်တုန်လှပ်ချောက်ချားပြီး အလွန်လည်း တည်ပြုမြှင့်သွားတယ်၊ ငါဟာ ပရမတ္ထ ဆိုတဲ့ အတ္ထကိုတွေပြီးလို့ ထင်တယ်”

“တွေတော့ ဘာဖြစ်လဲ နောင်တော်”

“ဘာမှ မဖြစ်ဘူးဆိုရင်လည်း ဟုတ်တယ်၊ ဖြစ်တယ်ဆိုရင်လည်း ဟုတ်တယ်”

ထိုစကားကြာင့် ကျူပ်ဝမ်းသာသွားသည်။ ကျူပ်စိတ်ထဲတွင် အတန်ကြာစဉ်းစားထားသည့် ကိစ္စတစ်ခု ကျူပ်သတိရလိုက်မိသည်။ ယင်းမှာ အခြား မဟုတ်။ ကျူပ်တို့တစ်သက်လုံး မိန်းမနှင့် ကင်းကွာစွာ နေထိုင်သွားရန် အကြပြုသည်။

“တကယ်တော့ မိန်းမတွေနဲ့ ကင်းရှင်းအောင်နေတာဟာ အ ကောင်းဆုံးပါပဲ နောင်တော်၊ မိန်းမနဲ့ ကင်းရှင်းစွာနေတာက ပိုပြီး

၆၂ မြန်မာစာ

မြတ်ပါတယ်၊ မိန်းမတို့ရဲ့ အနဲ့ဟာ ကြောက်စရာကောင်းလှပါတယ်၊
ဖုံးကွယ်လို့လည်း မရဘူး”

နောင်တော်သီဒ္ဓတ္ထက ပြီးလိုက်သည်။

ကျျှပ်တို့သည် စပါးနဲ့များ၊ ဒူးဆစ်လောက်ရှိသည့် လယ်ကွင်းထဲကို
ဖြတ်လာကြသည်။ လယ်ကွင်းထဲတွင် မိန်းမပျို့တစ်ယောက်သည် ပလွှမှတ်
လျက်ရှိ၏။ နောင်တော်သီဒ္ဓတ္ထသည် သက်ပြင်းကြီးတစ်ချက် ချလိုက်ရင်း

“အကောင်းဆုံးကတော့ တဏ္ဍာပေမဆိုတဲ့ ချစ်ခြင်းမရှိတာဟာ
အကောင်းဆုံးပါပဲ အာန္ဒြာ၊ ဒါပေမဲ့ တဏ္ဍာပေမမပါတဲ့ ချစ်ခြင်း
မေတ္တာကတော့ အကောင်းဆုံးပေါ့၊ ညီတော်ဟာ တဏ္ဍာပေမ မပါဘဲ
နဲ့ မချစ်တတ်သေးဘဲကိုး၊ တဏ္ဍာပေမနဲ့ ညွှန်ထဲမှာ နစ်ခဲ့တာကြော
တော့ ဒီတဏ္ဍာပေမကို ဖြူစွင်သန့်ရှင်းတယ်လို့ ထင်ခဲ့တယ်၊ တ
ကယ်တော့ တဏ္ဍာပေမနဲ့ယူဉ်တဲ့ အချစ်ဟာ သန့်ရှင်းခြင်းမရှိဘူး၊
ချစ်ခင်နှစ်သက်ပြီး ပိတိဖြစ်နေတဲ့ မိန်းမတစ်ယောက်ရဲ့ မျက်နှာကို
သင်မကြာခဏ မြင်ဖူးတယ် မဟုတ်လား၊ သူဟာ ရေပန်းတွေလည်း
ချစ်တယ်၊ သစ်ပင် တောကောင်တွေကိုလည်း ချစ်တယ်၊ သူကိုယ်
လက်အကိုး တွေ့ကိုလည်း ချစ်တယ်၊ သူမြင်သမျှ၊ သူသိတွေရသမျှ
အရာအားလုံးကိုလည်း ချစ်တယ်”

“တောင်တွေပေါ်က နှင်းပွင့်လေးတွေဟာ သူ့အဖို့ သဘာဝရဲ့
ရတနာတွေနဲ့ အလားသဏ္ဌာန်တူတယ်”

သစ်ပင်တွေပေါ်မှာ ဖူးပွင့်နေတဲ့ အဖူးအပွင့်တွေဟာ သူ့အဖို့တော့
မွေ့ဒီပိုကျွန်းက ရတနာတွေထက် ပိုပြီး အဖိုးတန်သလို အဲဒီအရာတွေဟာ
လည်း အခြားအရာတွေထက် သူ့အဖို့ အဖိုးတန်နေတယ်။

“မိမိချစ်သူ လာမယ်ဆိုတာ သိတဲ့အခါမှာ အလာကို စောင့်မျှော်
နေတဲ့ မိန်းမငယ်တစ်ယောက်ရဲ့၊ မျက်နှာကို သင်မြင်ဖူးရဲ့လား အာ
န္ဒြာ၊ ဘယ်လောက် မြတ်နီးစရာကောင်းသလဲ၊ ချစ်သူလာမယ့်လမ်း
ကို မျှော်နေတဲ့ သူ့မျက်လုံးဟာ ဘယ်လောက်နဲ့သွဲသလဲ၊ ဒါပေမဲ့
အာန္ဒြာ၊ ကာမပိုင် ယောကျားရှိတဲ့ မိန်းမတစ်ယောက်ရဲ့ မျက်လုံး
တွေကိုရော သင်မြင်ဖူးရဲ့လား”

“ဟုတ်တယ်၊ သူတို့မျက်လုံးတွေဟာ သိပ်ကြောက်စရာ ကောင်း
တာပဲ” ကျျှပ်က ဝမ်းသာအားရပြောလိုက်သည်။

နောင်တော်သီဒ္ဓတ္ထ ဤသို့ ထင်နေလျှင် ယသော်စရာနှင့် လက်ထပ်
ထိမ်းမှားရေး ကိစ္စကို ဖျက်ရန် ပို၍ လွယ်သွားပြီဟု ကျျှပ်ထင်လိုက်၏။

နောင်တော်သိဒ္ဓတ္ထက ပြီးလိုက်လျက်

“မဟုတ်ဘူး ညီတော်၊ သူတို့မျက်လုံးတွေဟာ တစ်ခါတစ်ရုံမှာ ကြောက်စရာကောင်းတာ မှန်ပါတယ်၊ ဒါပေမဲ့ သူတို့မျက်လုံးတွေ ဟာ အနောင်အဖွဲ့ကင်းကင်းနဲ့ ချစ်နေကြတယ်၊ သူနဲ့ သူ့ယောကျား ကြားမှာ သံမဏီတံတိုင်း ကြီးတွေနဲ့တူတဲ့ သားငယ်သမီးငယ်လေး တွေ ရလာတဲ့ အခါကျတော့ သူတို့အချစ်ဟာ အနောင်အဖွဲ့ကင်းတယ်၊ ဒီတော့ ကာမပိုင်ရှိနေတဲ့၊ လင်ရှိနေတဲ့ မိန်းမတွေရဲ့ အချစ်ဟာ အနောင်အဖွဲ့ကင်းတယ်၊ ဒါကြောင့် ငါတို့ဟာ သူတို့ဆီက လေ့လာသင်ယူကြရမယ်”

နောင်တော်သိဒ္ဓတ္ထသည် အားရပါးရ ရယ်မောလျက်ရှိနေသဖြင့် သူရင်သည် လိုင်းထသည့်နှယ် ခုန်လျက်ရှိနေ၏။

“ဘယ်လို လေ့လာရ သင်ယူရမလဲ နောင်တော်”

“စောင့်ကြည့်ခြင်းဖြင့် သင်ယူရမယ် အာန္တာ၊ အခြားသူများ လေ့လာသလို ငါတို့လည်း လေ့လာရမယ်၊ အမှန်ကတော့ လေ့လာ သင်ယူခြင်းဆိုတာဟာ သင်ယူစောင့်ကြည့်ခြင်းပဲ”

ထိုအချိန်၌ ကျူပ်တို့သည် လယ်သမားများကို ကျော်လွန်ခဲ့ကြကာ တော့စပ်သို့ ရောက်လာခဲ့ကြပြီး တော့စပ်အနီးတွင် ရွှေနှစ်းတော်ကြီးမှ အစောင့်အရှောက်များဖြင့် ထားသည့် ရေကန်များ ရှိသည်။

တစ်ခါတစ်ရုံတွင် ကျားသစ်များလာ၍ ရေသောက်တတ်ကြသည်။ မိုးပါး၍ ရေမရှိသည့်အခါများ၌ ကျားသစ်များသည် မြို့ထဲသို့ ဝင်၍ ရေသောက်ကြသည့်အတွက် ယခုကဲ့သို့ ရေကန်များကို တူးပေးထားခြင်းဖြစ်သည်။

ရှေ့တွင် ခရီးဆက်စရာများ ရှိနေသေးသဖြင့် ရေကန်တစ်ခုတွင် ရေခါးရန် နောင်တော်သိဒ္ဓတ္ထက ပြောလေသည်။

“ညီတော်တို့ သွားရမယ့် ခရီးက ဘယ်လောက်ဝေးသလဲ”

“မိုးချူပ်မှ ရွှေနှစ်းတော်ကြီးကို ပြန်ရောက်မယ်၊ ဉာဏ်ရင်လည်း မပူပါနဲ့ ညီတော်ရယ်၊ ညီတော်အနားမှာ နောင်တော်ရှိပါတယ်”

ကျူပ်တို့သည် အဝတ်အစားများကို ချွှတ်၍ ရေကူးကြ၏။

ဝမ်းကျယ်ကျယ်နှင့် ဖားခံည်းကြီးများအလယ်တွင် ဖားပြုပ်ငယ် တစ်ကောင်ကို နောင်တော်သိဒ္ဓတ္ထက မြင်လိုက်ရသည်။

အရောင်မှာ သစ်ပင်အရောင် စိမ်းမြေလျက်ရှိနေပြီး ယွန်းဖြင့် ပြုလုပ်ထားသည့်နှယ် ဖြစ်၏။ ဖားပြုပ်ငယ်မှာ တစ်ညိုသာသာခန်းများသာ ရှိပေသည်။

၆၄ မြတ်နောက်

နောင်တော်သိဒ္ဓတ္ထသည် အားပြုပိုင်ယ်၏ တောက်ပလျက်ရှိနေသော ကျောကုန်း မှ အရောင်နှင့် ဖြူဖွေးလျက်ရှိသည့် ဝမ်းပိုက်တို့ကို စိုက်ကြည့်လျက်ရှိနေ၏။ တို့နောက် အားပြုပိုင်ယ်ကို ရေကန်ထဲ ပစ်ချလိုက်သည်။

အားပြုပိုင်ယ်သည် ကောင်းစွာပင် ရေကူးတတ်ခြင်းမရှိသည်ကို တွေ့ရသည့်အခါ နောင်တော်သိဒ္ဓတ္ထသည် အားပြုပိုင်ယ်ရှိရာသို့ ကူးသွားကာ လက်ဖြင့် မြောက်၍ ယူလာပြီး ကူးလာခဲ့ပြန်သည်။

နောင်တော်သိဒ္ဓတ္ထသည် ကမ်းသို့ ရောက်လျှင် အားပြုပိုင်ယ်ကို ပါးစပ်ဝတ္ထ် တွေ့ကာ

“ဒီအားပြုပိုင်ယ်မှာရော ပရမတ္ထရှိသလား၊ သူတို့ပြောနေတဲ့ ပြဟ္မာကို ဘယ်သူများ မြင်ဖူး၊ တွေ့ဖူးကြသလဲ၊ အဲဒီ ပြဟ္မာဆိုတာ ဘယ်သူလဲ၊ ဘယ်ကို ပျောက်သွားသလဲ၊ ပြဟ္မာဆိုတာဟာ လူလား၊ ဒါမှမဟုတ်ဘူရားသခင်တစ်ပါးလား”

နောင်တော်သိဒ္ဓတ္ထသည် ပါးစပ်မှ တတ္တတ်တွေ့ပြောကာ အားပြုပိုင်ကို လက်မှ လွှတ်လိုက်သည်။ အားပြုပိုင်ယ်သည် တောင့်ပျောက်ကွယ်သွား၏။

အတန်ကြောသည့်အခါတွင် နောင်တော်သိဒ္ဓတ္ထက

“တိရှစ်နှစ်တွေ့မှာရော၊ ပရမတ္ထဆိုတာ တွေးနေကြသလား ကျား တွေ့နဲ့ နှင့်ဖြူတွေ့၊ ကျားသစ်တွောကတော့ ပရမတ္ထဆိုတာကို သိချင်မှ သိမှာပါ၊ သူတို့က လူတွေထက်တောင် အရင်သိချင် သိုံးမယ်။ ဟိမဝန္တာတောင်တန်းကြီးဟာလည်း သူတို့ကို သိမှာပါပဲ၊ ဒါပေမဲ့ အားပြုပိုင်ယ်တစ်ကောင်သာ သူတို့ကို သိသလား၊ သိဖို့ကော လိုသေးသလား၊ ကိုယ်ခန္ဓာရဲ့ လှပ်ရှားမှုနဲ့ စိတ်ရဲ့ ပျော်ဆုံးကြည်နဲ့ မှုကိုသိရင် ပရမတ္ထကိုသိတာပဲ မဟုတ်လား၊ မိမိရဲ့ အတ္ထကို သတိမပြုမိဘဲ ပရမတ္ထဆိုတဲ့ တစ်ခုလုံးထဲမှာ ပေါင်းစည်းနိုင်တယ်ဆိုရင် ပြဟ္မာကို သိတော့တာပဲ မဟုတ်လား၊ ငါတို့တစ်တွေဟာ တစ်ခုလုံးထဲမှာ ပေါင်းစည်းနေတယ်လို့ သိတာဘယ်သူလဲ၊ တစ်ခါတလေ မှာတော့ တို့ကိုယ်တိုင်ဟာ တစ်ခုတည်းရှိတယ်ဆိုတာကို သိလိုက်ကြတယ် မဟုတ်လား၊ မနေ့သာကဆိုရင် ငါဟာ တိမ်တို့က်တွေကို ကြည့်ပြီး ငါကိုယ်ငါ မရှိဘူးလို့လည်း ထင်လိုက်တယ်၊ ရှိတယ်လို့ လည်း ထင်လိုက်မိတယ်”

“လူတစ်ယောက်ဟာ ဘယ်ကိုယ်ခန္ဓာ အစိတ်အပိုင်းနဲ့ အသက် ရှင်နေနိုင်တာလဲ နောင်တော်”

နောင်တော်သိဒ္ဓထွက အံသိစွာဖြင့်
 “ဘာဖြစ်လို့ မေးတာလဲ ညီတော်”
 “တကယ်လို့သာ ညီတော်တို့ရဲ့ ကိုယ်ခန္ဓာအတွေးဘေးကို
 တဖြည်းဖြည်း အချိန်သလို နှာကြည့်လို့ နောက်ဆုံးနှာလို့ မရတော့
 တဲ့ အစိတ်အပိုင်းကို ရောက်ရင် ဝိညာဉ်ဆိုတာကို တွေ့လိမ့်မယ်ထင်
 တယ်၊ ခြနဲ့လက်မှာတော့ ဝိညာဉ်မရှိတာ သေချာတယ်၊ ဘာဖြစ်လို့
 လည်းဆိုရင် ခြနဲ့လက်ကို ညီတော်တို့ ဖြတ်ပစ်လို့ရနေတာပဲ၊ ဒါ
 တော့ ညီတော်အထင်ကိုပြောရရင် ဒီဝိညာဉ်ဟာ ဝမ်းပိုက်နဲ့ ဦး
 နောက်ထဲမှာ ရှိနေတယ်ထင်တယ်၊ ဒါပေမဲ့ ခြေထောက်နဲ့ လက်တို့
 မှာတော့ ရှိချင်မှ ရှိမှာပေါ့နော်၊ အဲဒီ ပရမတ္တဆိုတဲ့ ဝိညာဉ်တိုင်းမှာ
 လည်း အခြားသော သန်းပေါင်းများစွာသော ဝိညာဉ်ရှိရမှာပေါ့၊
 နေမင်းကြီးဟာ မြင်းကြီးတစ်ကောင်လို့ ကျမ်းပေါင်းများစွာထဲမှာ
 ဆိုတယ်၊ ဒီလိုဆိုရင် နေမင်းကြီးက သူ့ရဲ့ဝိညာဉ်ကို သိလား၊ ဒါမှ
 မဟုတ် နေမင်းကြီးရဲ့ရောင်ခြည်တွေက သူတို့နေမင်းကြီးရဲ့ ဝိညာဉ်
 ကို သိတာလား”

ဤသို့ ပြောနေစဉ် လိပ်ပြောများ ပုံသန်းလာသည်ကို ကျေပ်တို့ဖြင့်
 လိုက်ကြရသည်။ နောင်တော်သိဒ္ဓထွက

“ပရမတ္တတွေ ဘာတွေ အသာထားလိုက်စမ်းပါဦး ညီတော်
 ကြည့်စမ်း ဟိုမှာလိပ်ပြောတွေ”

ကျေပ်သည် ထိုင်ရာမှ ထား နောင်တော်သိဒ္ဓထွေပြရာသို့ လုမ်းကြည့်
 လိုက်သည်။

ထောင်ပေါင်း သောင်းပေါင်းများစွာသော ပန်းနရောင်၊ အဝါရောင်
 လိပ်ပြောများသည် သစ်ပင်ထိပ်ဖျားသာသာမှ မြောက်ဘက်သို့ ပုံသန်းသွားကြ
 သည်ကို မြင်ရသည်။ လိပ်ပြောအုပ်ကြီးများ ကြည့်ရသည်မှာ လေထဲတွင် ပန်း
 ဝတ်ရည် စီးကြောင်းကြီးတစ်ခု စီးဆင်းနေသည်နှင့်တူနေသည်။ လိပ်ပြောများ
 သည် တစ်ကောင့်တစ်ကောင် တိုးတွေပုံသန်းလျက်ရှိနေရာ တောင်ပံ့များသည်
 လမ်းတွင် ပြုတ်ကျကျန်ခဲ့လေသည်။

ကျေပ်သည် ဤမှာများပြားသော ဤသို့ တစ်ကောင့်တစ်ကောင် တိုး
 တွေပုံသန်းနေသော လိပ်ပြောအုပ်များကို တစ်ခါမှ မမြင်ဖူးခဲ့။

ဟိုမဝေနဲ့တောင်တန်းကြီးများသည် ပေပေါင်း တစ်သောင်းခုနှစ်
 ထောင်မျဲ မြင့်ရာ ထိုတောင်တန်းကြီးများ၏ တစ်ဖက်တွင် ကျေပ်တို့ လူပြည်
 ထက် သာယာသော ဘုံးတစ်ခုရှိနေလိမ့်မည်ဟု ကျေပ်စိတ်တွင် ထင်မိ၏။

ကျုပ်သည် လိပ်ပြာအပ်ကြီးများကို လှည့်၍ ပုံသန်းကြည့်မည်ဟု ထင်မိသေးသည်။ သို့ရာတွင် မဟုတ်ချေတကား။ လိပ်ပြာအပ်ကြီးများသည် ဟိမဝန္တဘတောင်တန်းကြီးများသို့ တည့်တည့်ကြီး ပုံသန်းနေသည်ကို တွေ့ရသည်။

“ကြည့်စမ်းပါဉီး နောင်တော်ရယ်၊ ဒီလောက်များတဲ့ လိပ်ပြာ တွေကို ညီတော်တစ်ခါမှ မမြင်ဖူးပါဘူး၊ တံလျှပ်လားဟင် နောင်တော်၊ ကြည့်စမ်းပါဉီး၊ လေရှုရာကို လွင့်ပါသွားကြတာ ဘယ် လောက်လှသလဲ၊ ညီတော်အထင်တော့ လိပ်ပြာတွေဟာ အသိန်း အသန်းတော့ ရှိမယ်ထင်တယ်၊ ဒီလောက်လှတဲ့ ရူခင်းကို ညီတော်ဖြင့် တစ်ခါမှ မမြင်ဖူးသေးဘူး”

“မြစ်နားရောက်လိုရှိရင် သူတို့တစ်တွေ ဖြတ်သန်းပျေသွားတာ ကို ညီတော် သတိထားကြည့်စမ်း”

ဟု နောင်တော်သိဒ္ဓတ္ထက ပြောသည်။

ကျုပ်သည် လိပ်ပြာများကို စောင့်ကြည့်သည်။ နောင်တော်သိဒ္ဓတ္ထက ပြောသည့်အတိုင်းပင်။ ပန်းနှုရောင်နှင့် အဝါရောင် လိပ်ပြာများ၏ အရိပ်များ သည် ရေထဲတွင် ထင်လျက်ရှိနေ၏။ လိပ်ပြာအပ်ကြီးပုံသန်းနေသည်မှာ အချိန် အနည်းငယ်အတွင်းမျှ ကြာမြင့်လေရာ မြစ်တစ်ပြင်လုံး ပန်းနှုရောင်နှင့် ရွှေဝါရောင်ကလေးများ ကူးနေသည်ထင်ရေ၏။ ကြီးမားလှသော ဟိမဝန္တဘတောင်တန်းဆီသို့ ဦးတည်ပုံသန်းနေသောပုံကို ကြည့်ရသည်မှာ ကြောက်စရာကောင်း နေသည်။

“ညီတော်တော့ ဒါမျိုးကို တစ်ခါမှ မမြင်ဖူးသေးဘူး”ဟု ကျုပ်က ပြောလိုက်သည်။

“နောင်တော်ကတော့ မနှစ်က မြင်လိုက်ရဖူးတယ်၊ ဒီအတိုင်းပါပဲ၊ ဒီလိပ်ပြာအပ်က ပိုကြီးပြီး အဲဒီတုန်းက တိမ်တိုက်တွေဖုံးနေပြီး လေထန်တာ တစ်ခုပဲကွာတယ်၊ နောင်တော်လည်း နောက်က လိုက်ကြည့်တာ မျက်စိတစ်ဆုံးမှာ ပျောက်ကွယ်သွားတာပဲ၊ လိုက်လို့ မမီတော့မှ ပြန်လာရတော့တယ်၊ နောက်တော့ ငယ်ကျွန်တွေကို လွှတ်လိုက်ပြီး တောင်ရှိုးတွေပေါ်ကို လိုက်ကြည့်ခိုင်းတယ်၊ လေးရက်ကြာလို့ သူတို့ပြန်လာတော့မှ ကျိုးနေတဲ့ လိပ်ပြာတောင်ပဲတွေ ကောက်လာကြတာ ခြင်းတောင်းနဲ့အပြည့်ပဲ၊ လိပ်ပြာတွေဟာ ဟိမဝန္တဘတောင်နဲ့တွေ့နဲ့တိုက်မိပြီး သေကုန်ကြတာပေါ့”

“ဒါဖြင့် သေကုန်ကြတာပေါ့”

“ဒါပဲ့ သေကုန်တာပဲ့၊ ဟိမဝန္တဘ တောင်တန်းတွေရဲ့ တစ် ဖက်မှာ
သဲကန္တာရတွေ ရှိတယ်လို့ ညီတော်ကို ပြောခဲ့ဖူးတယ် မဟုတ် လား၊
ဒီမှာ ကြည့်စမ်း၊ လောကမှာ ဘာမှ တည်မြှုပြင်း မရှိဘူး၊
ဟိမဝန္တဘတောင်တန်းကြီးသည်ပင်လျှင် တည်မြှုပြင်းမရှိဘူးဆိုတာ ကို
သက်သေတွေ နေပြီမဟုတ်လား”

နောင်တော်သိဒ္ဓတ္ထသည် ခြေရင်းသို့ ကျလာသော လိပ်ပြာတောင်ပံ
ကျိုးကလေးကို ကောက်၍ လက်ညိုးနှင့် ထိုး၍ ပြလိုက်သည်။

“မဟုတ်တာ နောင်တော်ရယ်၊ နောင်တော်စိတ်မှ ကောင်းသေး
ရဲ့လား၊ ဒီလိပ်ပြာတောင်ပံလေးတွေတောင် တည်မြှုသေးတာဆိုရင်
ဟိမဝန္တဘတောင်တန်းကြီးက ဘာဖြစ်လို့ မတည်မြှုရမှာလဲ၊ ဒီ
ဟိမဝန္တဘတောင်တန်းကြီးက ကပ်ကမ္မာဆုံးသည့်တိုင်အောင် တည်
မြှုနော်းမှာလို့ ညီတော်ထင်ပါတယ်”

“မမြှုဘူး ညီတော်၊ ကပ်ကမ္မာတွေ ဆုံးတဲ့အခါ ဟိမဝန္တဘတောင်
တန်းကြီးလည်း ရှိတော့မှာ မဟုတ်ဘူး၊ ဒီတောင်တန်းကြီးတွေသာ
ထာဝရရှိနေခဲ့ရင် ဒီလိပ်ပြာတွေ၊ တောင်ပံတွေဟာ ဘယ့်နှယ်လုပ်ပြီး
ဒီကိုရောက်လာနိုင်မှာလဲ၊ လိပ်ပြာတွေဟာ ဟိုအရင်တုန်းကတည်းက
သဲကန္တာရကြီးတွေဆီကို သွားနေခဲ့ကြတာဆုံးရင် ဟိုတုန်းက
ဟိမဝန္တဘတောင်တန်းကြီးတွေ မရှိခဲ့လို့သာ ဖြစ်ရမှာပါ” နောင်တော်
သိဒ္ဓတ္ထ၏စကားကို ကျူပ်မယုံနိုင်။ ကျူပ်တအုံတည်ဖြင့်

“မဖြစ်နိုင်တာ နောင်တော်ရယ်၊ လိပ်ပြာတစ်ကောင်က
ဟိမဝန္တဘတောင်တန်းကြီးတွေထက် သက်တမ်းပိုရည်တယ်ဆိုတာ
ဖြစ်နိုင်ပါမလား”

ကျူပ်က အကြောကလေးတွေ ယုက်သန်းနေသည့် လိပ်ပြာတောင်ပံ
ကို အလင်းရောင်ထဲတွင် ထောင်ကြည့်လိုက်၏။

နေရောင်ခြည်သည် လိပ်ပြာ တောင်ပံလေးကို ဖောက်ထွင်း၍ လက်
ပေါ်သို့ ကျလာသည်။ လိပ်ပြာတောင်ပံတွေ တင်နေသည့် နှီးညံ့သည့် အလွှာ
ကလေးသည်လည်း ကျူပ်လက်ပေါ်သို့ ကျလာသည်။ သို့ရာတွင် ထိုမျှနှင့်
မပြီးသေး၊ အတွေးပေါင်းစုံသည် ကျူပ်ခေါင်းထဲသို့ ရောက်လာကြ၏။

လိပ်ပြာကလေးတွေ သက်တမ်းရည်ပြီး ထာဝရ ရပ်တည်သည်ဆို
လျှင် အရည်ဝါသီ တောမှုသည့် ပုဂ္ဂိုလ်များရော မည်သို့ရှိမည်နည်း။

လိပ်ပြာဝါဝါကလေးတွေသည် နှင့်တို့ဖြင့် ပြာလဲနေသည့် တောင်
တန်းကြီးများကို ဝင်၍တိုးမြှုကြလေသည်။

၆၈ မြတ်စွာနှင့်

အရည်ဝါသီ ပုဂ္ဂိုလ်တိမျာမူ နှင်းထုသည် တောင်တန်းကြီးများတွင် လှည့်လည်၍ ြမ်းချမ်းမှုကို ရှာကြသည်။ ရုများထဲတွင် တရားအားထုတ်ကြသည်။ နှင်းရည်ကိုသာ သောက်ကြသည်။ သို့ဖြစ်လျှင် အရည်ဝါသီ ပုဂ္ဂိုလ်များသည်လည်း လိပ်ပြာများလို သေတွင်းသို့ ဆင်းကြသည်လော်။

ဟိမဝန္တာတောင်တန်းကြီးများ တစ်ဖက်တွင် သဲကန္တာရတို့ ရှိသည်ဆိုခြင်းမှာ တကယ်ပင်လော်။

နောင်တော်သီဒ္ဓတ္ထပြာသည်အတိုင်း လိပ်ပြာကလေးများသည် ဟိမဝန္တာတောင်တန်းကြီးများထက် တာရှည်ခံသည်ဆိုလျှင် ကြယ်ပွင့်တို့သည် ထိုထက်ပို၍ တာရှည်မခံနိုင်ပါသလော်။

ကမ္မာကြီးသည်လည်း ထို့ထက်ပို၍ သက်တမ်းမရှည်နိုင်ပါသလော်။ မြစ်ရောင်းသမုဒ္ဓရာတို့သည်လည်း ထို့ထက်ပို၍ သက်တမ်းမရှည်နိုင်ပါသလော်။

မြို့ကြီးများသည် ပျောက်ကွယ်ပျက်စီးသွားကြသည်ကို ကျူပ်သိ၏။ လယ်ကွင်းများထဲတွင် မြို့ပျက်နေသော မြို့ရိုးပျက်များကို ကျူပ်မြင်ခဲ့ဖူး၏။ တစ်ခါတစ်ရုတွင် လယ်သမားများသည် မည်သူမျှ မဖတ်တတ်သည့် စာများကို ရေးထားသည့် ကျောက်ပြားအပဲအစများကို ယူလာတတ်ကြသည်။

ထိုအရာများသည် မည်သည့်နေရာတွင် အဆုံးစွန်သို့ရောက်၍ ပျက်စီးသွားကြသနည်း။ ကမ္မာမြေကြီးသည် အရှိန်အဟုန်ပြင်းစွာဖြင့် ဈေးလျားလာကာ ဟိမဝန္တာတောင်တန်းကြီးများနှင့် ဝင်တိုက်ပြီး ပျက်စီးသွားရတော့မည်လော်။

“နောင်တော်ပြာတာ မဖြစ်နိုင်ဘူး။ လိပ်ပြာတွေ သေသွားရတာဟာ လေတို့ဘာတို့နဲ့ တိုက်မိပြီး၊ မတော်တဆ တောင်ကြီးတွေနဲ့ တိုက်မိပြီး သေသွားတာလည်း ဖြစ်နိုင်တယ်၊ ဒါမှ မဟုတ် မျက်စီမြင်လို့ ဝင်တိုက်မိတာလည်း ဖြစ်နိုင်တာပဲ၊ ခုထိ ဒါမျိုးဖြစ်တာနှစ်ခါလောက်ပဲ ဖြစ်ဖူးသေးတယ် မဟုတ်လား”

“နှစ်ခါတော့ မကတော့ဘူး ညီတော်၊ နောင်တော် မွေးပြီးက တည်းက နှစ်တိုင်းဖြစ်နေတဲ့ ဥစ္စာ”

“နေပါဦး နောင်တော်ရယ်၊ ညီတော် ပြာပါရစေဦး၊ ဒီကိစ္စဟာ ညီတော်အဖို့ အလွန်အရေးကြီးနေပါတယ်၊ ငုက်တွေဟာ သူတို့နားခို နေကျအသိုက်မှာပဲ နားကြတယ်၊ ဒီတော့ လိပ်ပြာကလေးတွေဟာ လည်း သူတို့သိနေတဲ့ သိုက်မြှုကို ပုံတယ်ပေါ့၊ အဲဒီသိုက်မြှုဟာ ဟိမဝန္တာတောင်တန်းကြီးရယ်လို့ မရှိခဲ့သေးဘူးပေါ့ ဟုတ်လား”

“ဟုတ်တယ်”

“ဒါဖြင့် အဲဒီလိပ်ပြာတွေမှာ အရင်တုန်းကလို ခွန်အားတွေ မရှိ ကြတော့ဘူးပေါ့၊ ဟိုတုန်းကတော့ သူတို့ဟာ အမြင့်ကြီးပုံနှင့်ကြတယ်၊ ခုတော့ သူတို့တောင်ပံ့တွေမှာလည်း အရင်တုန်းကလောက်အားမရှိတော့ဘူးပေါ့”

နောင်တော်သိဒ္ဓထူက အဝတ်အစားများကို ပြန်လဲကာ ပြီးလိုက်ရင်း

“ဒါတွေကို ဒီလောက်မတွေးပါနဲ့ ညီတော်ရယ်၊ လိပ်ပြာကလေးတွေရဲ့ တောင်ပံ့တွေဟာ ဟိုမဝန္တာ တောင်တန်းကြီးများထက် ပိုပြီး ခံနှင့်ရည်ပိုရှိလို့ နေမှာပေါ့၊ နောင်တော်ကတော့ အရာဝတ္ထုအားလုံးဟာ ခံနှင့်ရည်ရှိတယ်လို့ ထင်တာပဲ၊ နောင်တော်တို့လည်း ဒီအတိုင်းပဲ၊ နောင်တော်တို့ သေသွားရင် နောင်တော်တို့ဟာ ပိုခံနှင့်ရည်ရှိတာပဲ၊ ပန်းပွင့်ဟာ သွေးထွက်ပြီး ပျက်သွားတယ်၊ ဒါပေမဲ့ ပန်းကတော့ ကျေန်ရစ်ဉ်းမှာပဲ၊ ပျက်စီးသွားတဲ့ ပန်းပွင့်ထဲကနေ ပြီး နောက်ထပ်ပန်းပွင့်လေးတွေပေါ်လာဉ်းမှာပဲ။ ပန်းလွှာဟာ မြေကြီးပေါ်ကို ကြောက်စုံပေါ်လာတယ်၊ မြေကြီးရဲ့ အစာအာဟာရကိုရပြီး ပန်းပွင့်ဟာ ပြန်ရှင်လာတယ်၊ နောင်တော် တို့တစ်တွေဟာလည်း ဘဝတွေ၊ ဘဝတွေဖြတ်သန်းပြီး နောက်တော့ ပြန်ပြီးရှင်သန်လာကြတာပဲ မဟုတ်လား”

ကျျပ်တို့၏ အတိုတ်ဘဝများ အကြောင်းကို ကျျပ် မမေးချင်တော့။ ထိုအကြောင်းများကို ကျျပ်တို့ မကြာခဏ ပြောခဲ့ဖူးကြပြီ။ ကျျပ်ခုတင် အိပ်ရာအစွန်းတွင် တင်ပလွှင်ခွေဗျာ ထိုင်ရင်း နောင်တော်သိဒ္ဓထူသည် မိုးရောင်များကို ရှုံးစိုက်ကြည့်လျက်ရှိရာမှ ယခင်ဘဝများစွာမှ အသေးစိတ်များကို ပြန်၍ စဉ်းစားခဲ့ဖူးသည်။

“ဒါဖြင့် ဟိုမဝန္တာတောင်တန်းကြီးတွေရဲ့ တစ်ဖက်မှာ ကန္တာရကြီးတွေ ရှိနေတယ်ပေါ့၊ ကြောက်စရာကြီး နောင်တော်၊ ဒီလိုဆိုရင် ညီတော်တို့ဟာ ကမ္မာကြီးရဲ့ အစွန်းမှာ နေနေကြတာပေါ့ မဟုတ်ဘူးလား”

နောင်တော်သိဒ္ဓထူက မည်သို့မှ မဖြေ။ နောက်ထပ် မေးနေလျှင်လည်း အကျိုးထူးမည်မဟုတ်ကြောင်းကို ကျျပ် သိလိုက်ပြီ။

ထို့ကြောင့် ကျျပ်က မနှစ်ကတွေခဲ့သည့် လိပ်ပြာအတောင်များအကြောင်းကို မေးကြည့်ပြီး ယခုနှစ်တွင်လည်း ကျွန်များကို လွှတ်၍ လိပ်ပြာအတောင်များကို ကောက်ခိုင်းရန် ပြော၏။

“အဲဒီ လိပ်ပြာအတောင်တွေဟာ ရေခဲတွေဖူးနေလို့ သိပ်မာ

ကျောနေကြတယ်၊ လူတော့ သိပ်လှတာပဲ၊ နောင်တော့မှာ ခုထိ
ရှိနေသေးတယ် ညီတော်၊ ကဲပါလေ ဒါတွေ တွေးမနေပါနဲ့တော့”

“ဘာဖြစ်လို့လဲ နောင်တော်”

“ဒီအကြောင်းတွေ တွေးရတာ မီးလျှံကို ကြည့်ရသလို အန္တရာယ်
များလှပါတယ်၊ ဒါတွေတွေးရင် စိတ်ပုံးလွင့်တယ်၊ တစ်စုံတစ်ခုကို
စူးစိုက်စွာ တွေးရင် စိတ်ခိုင်တယ်”

ကျျပ်တို့သည် ကုလိုဏ်တောအစပ်တွင် ထိုင်နေကြခြင်းဖြစ်၏။ ပတ်
ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လျက်ရှိသဖြင့် ကျျပ်တို့နှစ်ယောက်သားလည်း
နှုတ်ဆိတ်လျက်ရှိသည်။ မှယောခင်းများနှင့် ထူးသတ်ခင်းများသည် လေထဲ
တွင် လိုင်းအီခြင်းများထကာ ထိမ်းနဲ့လျက်ရှိသည်။ နီကြန်ကြန် မြို့ရှိးများနှင့်
ဗဟိုရှစည်စင်များ၊ မြစ်နီကြီးနှင့် မြစ်ပြာနှစ်သွယ်တို့ မြင်ကြရ၏။

ကျျပ်တို့နှစ်ယောက်သည် ကုလိုပင်များအောက်ရှိ တော့အုပ်ကလေး
များအတိုင်း လျော်လာခဲ့ကြသည်။ လမ်းကလေးသည် ချော်ကျိုလျက်ရှိ၏။
ငှက်စိုးစုးစီစီမြည်သံကို မကြားရ။ ပုရွှေအော်သံ၊ အားအော်သံ၊ တောာဝက်တစ်
ကောင်အော်သံနှင့် အစွယ်သွေးနေသံများကို ကြားရသည်။ တစ်ခါတစ်ရုံတွင်
သစ်ကိုင်းများပေါ်မှ သစ်ကျျှတ်ငှက်တစ်ကောင် ပြေးလွှားနေသံကို ကြားရ
သည်။ တော့အုပ်သည် ဉာဏ်ချိန်ကျမှုသာ စစ်တလင်း၏ အသံများကို ကြား
ရတာတ်သည်။ ကတိုးကောင်၏ စွာရှုပ်သံ၊ ပွေးတစ်ကောင်၏ ကျွဲ့သံကိုလည်း
ကြားရ၏။

ဉာဏ်လွှား ကန်ထဲမှ ငါးများ၏ ရေကူးသံ၊ ပိုးစုန်းကြားတို့၏ အ^၁
တောင်ခတ်သံများကို ကြားရလိမ့်မည်ဟု ကျျပ်ထင်သည်။ သို့ရာတွင် ကြောက်
စရာအကောင်းဆုံးအသံများမှာ ဆင်အုပ်တို့၏ သစ်ခေါက်စွာသံ၊ တော့နှင့်
ပျောပင်တို့ကို ချိုးသံများ ဖြစ်သည်။

ထိုအသံများသည် ကျားဟိန်းသံနှင့် ကျားသစ်ဟောက်သံတို့ထက်ပင်
ပို၍ကြောက်စရာကောင်းသေးသည်ဟု ထင်သည်။

တော့ထဲတွင် မောင်လျက်ရှိ၏။ သို့ရာတွင် သစ်ပင်ထိပ်ဖျားကြားမှ
အလင်းရောင်သည် ပြောက်တိပြောက်ကျား ထိုးကျလျက်ရှိ၏။ အမောင်ထဲကို
မြင်ရသည့်အခါတွင် ကျျပ်စိတ်သည် ဒေဝဒတ်အကြောင်းဆီ အလိုလိုရောက်
သွား၏။ ထို့နောက် ကြာကန်တော်၊ ကျောက်တုံးပေါ်တွင်ထိုင်ရင်း နောင်တော်
လက်ာစပ်နေသည်ကို သတိပြုမိသည်။ ထို့ကြောင့် ကျျပ်က

“ကဗျာလက်ာစပ်တွေကို ဘယ်လိုစပ်ရသလဲ နောင်တော်”

“ကဗျာလက်ာစပ်ရတာဟာ မိမိကိုယ်ထဲကို ပရမတ္တဆင်းသက်

လာတာနဲ့တူတယ် ညီတော်၊ ပရမတ္ထကတော့ ဝိညာဉ်ထဲရောက်သွားတယ်၊ ဒါပေမဲ့ ကဗျာလက်ဗျာဉ်ကတော့ စိတ်စေတသိက်တွေ၊ ခံစားချက်တွေကို ရောက်သွားတယ်၊ အဲဒီလို ရောက်သွားပြီဆိုရင် ကဗျာလက်ဗျာဉ် မစပ်ဘဲ မနေနိုင်တော့ဘူး၊ တစ်ခါတစ်ရုံများ အဲဒီ ကဗျာဉ်ဝင်လာရင် ကိုယ်က တွေးအရာကို တွေးတောနေ သည့်တိုင်အောင် လက်ဗောဓိကြောင်းလေးတွေဟာ ခေါင်းထဲကို ရောက်လာကြတယ်”

နောင်တော်သိဒ္ဓတ္ထသည် အတန်ကြာများ တွေးနေပြန်သည်။ ကျူပ်က ကြာကန်ဘေးတွင် သူရေးခဲ့သည့် လက်ဗျာဉ်မေးကြည့်၏။

နောင်တော်သိဒ္ဓတ္ထက ကောင်းစွာ ဖြေဆိုခြင်းမပြု။

ကျူပ်တို့ တောထဲသို့ လျှောက်သွားနေသည်မှာ နာရီတစ်မောင်းခန့် ရှိလေပြီ။ လေသည် စွတ်စို ထိုင်းမှိုင်းလျှောက်ရှိသဖြင့် ကျူပ်တို့၏ အဝတ်အစား များသည်လည်း စိုစွတ်လျှောက်ရှိနေသည်။

အမောင်သည် ကျူပ်တို့ကို လွမ်းခြားပြုလာ၏။

သစ်ရွှေက်များပေါ်သို့ နှင်းစက်များ တဖြောက်ဖြောက် ကျေနေသံကို ကြားရသည်။

ကျူပ်တို့သည် တောင့်ပျောရွှေက်များကို ခေါင်းတွင်ဆောင်းထားကြသည်။ တစ်ခါတစ်ရုံတွင် ပေါင်းမြေက်တို့ ဖုံးကာနေသည့် ကန်ကြီးများကို တွေ့ရသည်။ ကျူပ်တို့သည် တောထဲတွင် လမ်းစရာမရဘဲ ဖြစ်နေကြသည်။

“နောင်တော်ဒေဝဒတ်နဲ့ ချိန်းထားတယ်လေ၊ သူနဲ့ညီတော်တို့ ဘယ်နားမှာ တွေ့မလဲ၊ ဟို ကျောက်တောင်နိနိကြီးတွေ နားမှာလား”

နောင်တော်သိဒ္ဓတ္ထက ပြီးလျှက်

“ဟုတ်တယ် ဟောဟိုနားက မြို့ရိုးပျက်ကြီးတွေနားမှာပဲ ချိန်းထားတာပဲ၊ ညီတော် မှတ်မိသေးသလား၊ အဲဒီနေရာကို တို့တစ်ခါက်ရောက်ဖူးသေးတယ်လေ၊ တချို့ကျောက်ဆောင်ကြီးတွေဟာ တောဝက်တွေရဲ့ အစွဲယ်တွေ၊ သွားတွေ သွေးထားကြလို့ လွှာသွားလို့ ထက်နေကြတာပဲ”

ဟုတ်သည်။ ထိုနေရာကို ကျူပ်လည်း မှတ်မိသည်။ သို့ရာတွင် ကျူပ်တို့ နှစ်ဦးသည် ကိုယ့်အတွေးဖြင့် ကိုယ် လျှောက်လာခဲ့ကြသည့်အတွက် မည်သည့်နေရာတွင် ကျုန်ရစ်ခဲ့မှန်း မသိတော့။

“ဒေဝဒတ်ကတော့ စိတ်ဆိုးနေတော့မှာပဲနော်၊ သူကို မဟုတ်ဘဲနဲ့ တမင်သက်သက် ချိန်းတယ်လို့ ထင်မှာပဲ”

ကျုပ်တို့သည် မြို့ရှိုးပျက်ကြီးနေရာကို ပြန်ရှာကြ၏။ သို့ရာတွင် ခရီးမတွင်။ တောကြီးမျက်မည်းထဲတွင် လျောက်နေရသည့်အတွက်ကြောင့် တစ်ကြောင်း၊ လူသွားလမ်းကလေးမှာ နှံတွေ မြေက်တွေနှင့် ချောကျိုးနေသည့် အတွက်ကြောင့်တစ်ကြောင်း ပေါ်သွက်သွက် မသွားနိုင်ဘဲ ပေါ်ဖြည့်းဖြည့်းသာ သွားနိုင်သည်။ ထိုအထဲတွင် ပျားအုံကို တက်၍ ဖူးနေသော ဝက်ဝံများကိုလည်း မကြာခဏတွေရသေးသည်။

သူတို့ရန်ကိုလည်း သတိထားရသေးသည်။ တစ်ခါတစ်ရုတွင် ဈွေ ရောင်တောက်ပနေသော ဒေါင်းမြိုးကွက်များကို ဖြန်၍ ကနေကြသော ဒေါင်းများကို တွေ့ကြရသည်။ ကျုပ်တို့သည် လာလမ်းအတိုင်း ပြန်လှည့်ခဲ့ကြကာ မြို့ရှိုးပျက်နေရာကို ရှာကြသည်။ သို့ရာတွင် အရိပ်အယောင်ပင် မတွေ့ရ။ သစ်ပင်ထိပ်ဖျားများအကြားမှ မီးစုန်းဓာတ်ကြောင့် တလက်လက်ဖြစ်နေသော သစ်ခွာပန်းများကို တွေ့ရသည်။

တစ်ခါတွင်မူ ကျုပ်တို့သည် ကျွဲ့သေကောင်ကြီး တစ်ကောင်တွေ့ရ၏။ ကျွဲ့ကြီးတွင် ထွန်တုံးတပ်လျက် ပုပ်စောကလည်း နံလှသည်။ သေနေသည့်ကြားမှ ကျွဲ့၏ ချိုကားကြီးနှင့် ခေါင်းသည် တင့်တယ်သော လူမြန်ကို ဆောင်လျက်ရှိနေ၏။ လယ်ကွင်းထဲမှ ထွက်၍ တောထဲသို့ အရောက်တွင် ကျားကိုက်သွားပုံရသည်။

ခဏကြာလျှင် ကျုပ်တို့သည် မြို့ရှိုးပျက်ကြီးအနီးရှိ ပေါင်းမြေက်တို့ဖုံးနေသော ကန်ကြီးတစ်ကန် တွေ့လိုက်ရ၏။ ထိုနေရာတစ်ရုံးတို့ကိုတွေ့ရသည့်အတွက် မရှိဘဲတော့။ အောက်သို့ ကိုင်းတွေတဲ့လကျနေသည့် ညောင်မှတ်ဆိတ်များကို တွေ့ရသည်။

“ဒီနေရာဟာ တစ်ခါတုန်းက နှန်းတော်ရာဖြစ်ခဲ့လိမ့်မယ ညီတော်၊ တွေ့လား လောကားထစ်ခုနစ်ထစ်နဲ့နေရာ၊ နေနာရီတိုင်ကြီးနဲ့”

ဟု နောင်တော် သို့ခွဲတွေ့က ပြောသည်။

“ညီတော်တော့ ဘာမှ မမြင်ရဘူး”

ကျုပ်တို့သည် ထိုနေရာအနီးတစ်ရုံးတို့ကိုတွင် ရပ်၍ ဒေဝဒတ်ကို ရှာကြသည်။ သို့ရာတွင် ဒေဝဒတ်၏ အရိပ်အယောင်ကိုပင် မမြင်ရ။ ရေကန်ဟောင်းထဲမှ စီးကျနေသည့် ရေကျသံမှ လွှဲ၍လည်း အခြားဘာမှ မမြင်ရ၊ မကြားရ။ မြို့ရှိုးပျက်ကြီးထဲတွင်တော့ ငှက်ပျောပင်တွေ ပေါက်နေကြသည်။

ကျောက်တုံးများပေါ်တွင် ရေညီတို့ဖြင့် ချောနေကြသည်။ ထိုစဉ် နောင်တော်သို့ခွဲတွေ့သည် မြေကြီးဦးကုန်း၍ တစ်စုံတစ်ခုကို ကောက်လိုက်ပြီး

ကြည့်လိုက်သည့်အခါတွင် သူ့လက်ထဲ၌ မြေအိုးကလေးတစ်လုံး တွေ့လိုက်ရသည်။

အိုးထဲတွင် ကျောက်မျက်ရတနာများကို တွေ့လိုက်ရသည်။ ကျူပ်သည် ဝစ်းသာအားရဖြင့် သူ့ထံသို့ ပြေးလာခဲ့သည်။

နောင်တော်သိဒ္ဓတ္ထက

“ဒီနေရာဟာ သူတော်စင်တစ်ပါးပါးအတွက် ဆောက်ခဲ့တာ မဟုတ်ဘူး ညီတော်၊ အာဇာနည်တစ်ယောက်ယောက်၊ သူရဲကောင်းတစ်ယောက်ယောက်အတွက် ဂုဏ်ပြုတည်ဆောက်ထားတဲ့နေရာ၊ ဒီကျောက်မျက်ရတနာတွေဟာ နှစ်ပေါင်းများစွာ ကြာလှရော့မယ်၊ အဲဒီတိန်းကတည်းက ဒီနေရာမှာ ရှိနေခဲ့တာ ထင်တယ်”

နောင်တော်သိဒ္ဓတ္ထ၏ လက်ထဲတွင် အနီရောင်၊ အစိမ်းရောင်၊ အဖြူရောင်၊ အပြာရောင်ကျောက်မျက်များသည် နေရောင်ကြောင့် အရည်ယိုစီးကျ မည်ကဲ့သို့၊ တလက်လက် ဖြစ်နေကြသည်။ ဆားငန်ရည်မပါသည့် မိုးရေတဲ့ တွင် အနေကြာခဲ့သည့် ပုလဲလုံးများသာလျှင် မိုန်ဖျော့ဖျော့ဖြစ်နေကြ၏။

“ဟောဒီ နှစ်းတော်ရာထဲမှာ နောက်ထပ် ရတနာတွေ ဘယ် လောက်များရှိနိုးမှာလဲ ညီတော်၊ ဘယ်နှယ့်လဲ ဒီရတနာတွေကို ဒီအ တိုင်းထားပစ်ခဲ့ရ မလား၊ တို့တစ်တွေ ကျားထိုးရအောင် ယူခဲ့ရမလား”

“ယူခဲ့ရင်ကောင်းတာပေါ့ နောင်တော်၊ ညီတော်တို့နှစ်ယောက် ဒီတော်ထဲကို ရောက်ခဲ့တယ်ဆိုတာလည်း အသိအမှတ် အမှတ်တရ ဖြစ်အောင်ပေါ့”

ကျူပ်တို့သည် တွေ့သမျှ ကျောက်မျက်ရတနာများကို သိမ်းကျိုးယူကြသည်။ တော့စောင့်နတ်၊ တော်စောင့်နတ်တို့ စိတ်ဆိုးမည်စိုး၍ သူတို့အဖို့လည်း အနည်းငယ် ချုန်ထားခဲ့၏။ နှစ်းတော်ရာထဲတွင် နောက်ထပ် ကမ္မည်းကျောက်စာအမှတ်အသားတို့ကို ရှာကြည့်ရသေး၏။ သို့ရာတွင် ဘာမှမတွေ့ရတော့ပြီ။

ကျူပ်တို့ အဝတ်အစားမှာ ချုံနှုန်းတို့ ြို့သဖြင့် စုတ်ပြတ်နေကြသည်။

ဝစ်းပို့က်ကလည်း ဆာလောင်လှပေပြီ။ ကျူပ်တို့သည် ကျောက်စာများကို တွေ့ရလိုတွေ့ရငြား ရေညီများကို ပွတ်တိုက်ကြည့်ရသေး၏။ သို့ရာတွင် ရေညီများစင်သွားသည့်အခါ၌ မည်းနက်နေသည့် ကျောက်တုံးများကိုသာ တွေ့ရသည်။

ရေညီမှ အမြစ်များသည် ကျောက်သားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိနေပြီး လူတို့ရေးထွင်းခဲ့သည့် ကျောက်စာများကို တိုက်စားဖျက်

၃၄ မြန်မာ

ဆီးခဲ့လေပြီ။ လိပ်ဖြာတောင်ပံသည် ဟိမဝန္တဘတောင်တန်းကြီးထက် ခိုင်ခဲ့သည် ဟု နောင်တော်ပြောခဲ့စဉ်က ကျူပ်သည် သံသယရှိခဲ့၏။

သို့ရာတွင် ရော်ကလေးတို့သည် အရှည်ကြာအောင် လူတို့ရေးထွင်း ခဲ့သည့် ကျောက်စာများကို ဖျက်ဆီးပစ်ခဲ့ပြီး ရော်က မဖျက်ဆီးနိုင်ခဲ့သဖြင့် ကြွင်းကျုန်ခဲ့သည့် အရာတို့ကိုလည်း ရေက တိုက်စားဖျက်ဆီးပစ်ခဲ့ကြောင်းကို ကျူပ်တွေလာခဲ့ရသည်။ တစ်ခါကမှ လုပသည့် ကျောက်စာများသည် ထို ကျောက်တုံးများပေါ်တွင် အရာထင်ကျုန်ခဲ့ပေလိမ့်မည်။ ယခုမှထိုကျောက်စာ များကို မတွေ့ရတော့။ ပုံသဏ္ဌာန်ပျက်လျက်ရှိနေသော ကျောက်တုံးကြီးများသာ လျှင် ကျုန်ရှစ်ခဲ့တော့သည်။

ထိုနေရာတစ်စိုက်တွင် ဆင်ချေးပုံးများ၊ တောတိရွှောန်ရိုင်းများ မရှိ သည့်အတွက် သာယာသည့် နေရာကလေးဖြစ်၏။

လေသည် ချိုအေးမွေးလျက်ရှိ၏။ လေတိုးသဖြင့် သစ်ရွက်များ လှပ် နေသံသည် ပိုးဝတ်စုံမြည်သံကဲ့သို့ တိုးတိတ်ညင်သာလှ၏။

ကျူပ်တို့၏ ခေါင်းထက်တွင် တောပန်း၊ တောင်ပန်းတို့သည် ပန်း ဆိုင်းဆွဲထားသကဲ့သို့ တွဲလဲကျေနေသည်။ နောင်တော်သီဒ္ဓတ္ထမှာ မြို့ရှိုးပျက်ကို ရှာမတွေ့နိုင်သဖြင့် စိတ်ပျက်လျက်ရှိနေပြီ။ ရွှေနန်းတော်ကြီးမှ မင်းမှုထမ်းများ၊ အလုပ်သမားများ၊ ခေါ်အရှာခိုင်းမည်ဟု ပြောသည်။ သို့ရာတွင် ကျူပ်သည် အားမလျှော့သေးဘဲ မြို့ရှိုးပျက်ကြီးများကို နောက်တစ်ကြိမ် ပတ်ရှာပြန်သည်။ ကံအားလျှော့စွာပင် မြို့ရှိုးပျက်ကြီးကို တွေ့ရသဖြင့် လျောကားအတိုင်း တက် လာခဲ့ကြသည်။

မိုးရွာထားသဖြင့် မြို့ရှိုးတံတိုင်းများမှာ ချံ့နှုန်းပိတ်ပေါင်းများ ဖုံး လွှမ်းလျက်ရှိနေသည်။

သစ်ခွပန်းများ၊ အမျိုးအမည်မသိသော တောပန်းများသည် ဝေနေ အောင်ပွင့်ကြ၏။

ကျူပ်တို့သည် ဒေဝဒတ်ကို ရှာကြသော်လည်း သူ့အရိပ်အယောင်ကို သော်မှ မမြင်ကြရ။ ကျောက်ဆောင်တစ်နေရာတွင် ပိုးလည်စည်းနီနီတစ်ခုကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဒေဝဒတ်သည် ကျူပ်တို့ကို စောင့်ဆိုင်းသွား ကြောင်း ကျူပ်သီလိုက်သည်။

“ညီတော်တို့ ရောက်တယ်ဆိုတာ သက်သေပြတဲ့အနေနဲ့ ဒီပဝါနီနီ လေးကို ယူသွားကြရင် မကောင်းပေဘူးလား”ဟု ကျူပ်က မေးသည်။

နောင်တော်သီဒ္ဓတ္ထသည် လက်တွင်ကိုင်လာသည့် ကျောက်မျက် ရတနာများကို ပဝါဖြင့် ထုပ်၏။

ထိစဉ် ထူးဆန်းသည် အခြင်းအရာတစ်ခု ပေါ်ပေါက်လာလေသည်။ ထူးဆန်းသည်ဟု ပြောရခြင်းမှာ ကျူပ်တစ်သက်တွင် ထိအဖြစ်မျိုးကို တစ်ခါမှ မတွေ့ဖူးသောကြောင့်ဖြစ်သည်။

ထိကွက်လပ်ကလေးသို့ ကျူပ်တို့ ရောက်လာသည်မှာ ဘာမှ မကြာသေး။ ဗီဇာအနည်းငယ်များသာ ရှိခိုးမည်။ ကျောက်မျက်ရတနာများသည် ပဝါနီနီလေးထဲတွင် တဖျ်ဖျုပ်တောက်ပနေသည်။ ထိပဝါနီနီလေးမှာ ကချေသည် တစ်ဦး၏ ပဝါလေးပင်ဖြစ်ပေလိမ့်မည်။

“ဒေဝဒတ်လာရင် ကောင်းမှာပဲ ညီတော်၊ ဒေဝဒတ်ဟာ သူ ကတိအတိုင်း လာမှုလာပါတော့မလားမသိဘူး၊ ဘာဖြစ်လို့များတို့ကို ဒီနေရာကို ချိန်းသလဲ မဆိုနိုင်ဘူး” နောင်တော်သိဒ္ဓတ္ထက ခပ်တိုးတိုးပြောသည်။

ထိနောက် ကျောက်မျက်ရတနာအကြောင်းကို ပြောဆိုကြသည်။ ထိစဉ် ရယ်သံသံသံကို ပါသစ္စာ ကြားလိုက်ရသည်။ မည်သို့သော ရယ်သံမျိုးဖြစ်သည်ကိုမှ ကျူပ်ရှင်းမပြတတ်။ သို့ရာတွင် ထိရယ်သံသည် လျှောင်ပြောင်သည့် ရယ်သံ၊ မကောင်းကြုသည့် ရယ်သံဖြစ်ကြောင်းကို ကျူပ်သိလိုက်၏။

တော့အပ်တစ်ခုလုံးမှာ ကြောက်စဖွယ်ကောင်းနေပြီး အမောင်ရိပ်များသည် တဖြည်းဖြည်းလွမ်းခြားပြုလာ၏။ ထိရယ်သံသည် အရပ်တစ်မျက်နှာလည်းမှ မဟုတ်ဘဲ အရပ်ရှစ်မျက်နှာတိုင်းမှ ပေါ်ထွက်လာခြင်းဖြစ်၏။

“ဒေဝဒတ်ထင်တယ် နောင်တော်၊ အော်ခေါ်လိုက်ရင် မကောင်းဘူးလား”

ရယ်သံသည် တဖြည်းဖြည်းကျယ်လောင်လာခဲ့ပြီး လေသည် တိတ်လျက်ရှိ၏။ တော့အပ်တစ်ခုလုံးသည် ရယ်သံဖြင့် ဖုံးလျက်ရှိ၏။ ရယ်သံမှအပ အခြားဘာသံများ မကြားရ။

“ဘယ်သူလဲ၊ နောင်တော်ဒေဝဒတ်လား”

နောင်တော်သိဒ္ဓတ္ထက မေးသည်။ နောင်တော်၏ အသံသည် အနည်းငယ်ကဲ့အက်နေသည်ကို ကျူပ်သတိပြုမြတ်၏။ နဖူးပြင်တွင် ချွေးသီးတို့စို့နေသည်ကိုလည်း ကျူပ်မြင်လိုက်ရသည်။

“သူတို့တစ်တွေဟာ တို့ကို သေကြောင်းကြုချင်ရင် ဒီနေရာမှာ ကြံမှာပဲ ညီတော်၊ တို့ကို သေကြောင်းကြုပြီးရင် ကန်ထဲမှာ ပစ်ချထားခဲ့မယ်၊ ပြီးတော့ ညကြီးမင်းကြီးမှာ လမ်းမှားပြီး ကန်ထဲလိမ့်ကျတယ်လို့ ပြောမယ်၊ ဒဏ်ရာမပေါ်အောင် ပစ်တဲ့ မြားတွေရှိတယ်မဟုတ်လား ညီတော်”

၃၆ မြန်မာစာ

နောင်တော်သိဒ္ဓတ္ထ၏ အသံသည် ပို၍ တိုးသွား၏။ ထိုစဉ် ဒေဝဒတ်၏ ရယ်သံမှာ ပို၍ ကျယ်လောင်သည်ထက် ကျယ်လောင်လာခဲ့လေသည်။

သူတို့တစ်တွေ သေကြောင်းကြံကောင်း ကြံနိုင်သည်ဟု နောင်တော် သိဒ္ဓတ္ထက ပြောခဲ့ရာ ‘သူတို့’ဆိုသည်မှာ မည်သူတွေနည်း။ ဟုတ်ပြီ။ ဒေဝဒတ် သည် ခရီးသွားလျှင် ဗာရာဏသီမှ ခေါ်လာသည့် သူ့နောက်လိုက် နောက်ပါ လက်နက်ကိုင်တို့ အမြဲတမ်းပါကြသည် မဟုတ်လော်။

ရယ်သံသည် ရုတ်တရက် တိတ်သွားသည်။ ကျူပ်တို့နှစ်ဦးသည် မြားများ၏ ရန်ကို ရှောင်သည့်အနေဖြင့် မြေကြီးတွင်ဝပ်၍ ကိုယ်ကို ကျျှေးထား လိုက်ကြသည်။

ချုံကြားတွင် အသားမည်းမည်းဖြင့် ကိုယ်အထက်ပိုင်း ဗလာဖြစ်နေ သော သူ့နောက်လိုက် နောက်ပါတွေ ချောင်းမြောင်းနေသည်ဟု ကျူပ်၏ စိတ် တွင် ထင်မီသည်။ ကျူပ်တို့နှစ်ဦး ဝတ်ကျောင်းပျက်ထဲမှ ထွက်လာစဉ်ကတည်း ကပင် ဒေဝဒတ်နှင့်သူ့လူများသည် ကျူပ်တို့နောက်မှ နောက်ယောင်ခံ၍ လိုက် လာခဲ့လေသော်လော်။ ရယ်သံတိတ်နေသဖြင့် ကန်ပေါက်မှ စီးဆင်းနေသော ရေ ကျသံနှင့် သစ်ရွက်သံတို့ တဖျေပျေပြည်သံများကိုသာ ကြားနေရသည်။

“တို့အနားကို ရောက်လာကြတော့မယ် ထင်တယ်။ သူတို့ ခြေသံတွေကို ကြားမိသလိုလိုပဲ”ဟု နောင်တော်သိဒ္ဓတ္ထက ပြော၏။

“ဘာသံလဲ နောင်တော်”

“တော်တိရွှောန်တွေရဲ့ ချောင်းမြောင်းပြီး လာတဲ့ အသံမျိုးပဲ”

ကျူပ်သည် ကောင်းကင်ကို မေ့ကြည့်လိုက်သည်။ ကောင်းကင်တွင် အနိရောင်သည် တဖြည်းဖြည်း မှေးမြိုန်စပြုကာ အမြောင်သည် တဖြည်းဖြည်း နက်ရှိုင်းလာခဲ့လေပြီ။

ယနေ့ညာတွင်လည်း ယမန်နေ့က ညကဲ့သို့ပင် မိုးသက်မှန်တိုင်းကျ မည်လော် မဆိုနိုင်။ ကျူပ်တို့နှစ်ဦးသည် ကိုယ်ကို ကုန်းကာ နွယ်ပင်တွေ၊ ချုံတွေကြားမှ တိုးပေါ့၍ ပြေးလာခဲ့ကြသည်။ သို့ရာတွင် အနည်းငယ်ပြေးမိရုံ မျှော်သေး။ ကျူပ်တို့သည် ရယ်သံကြံးကို ကြားလိုက်ရပြန်သည်။ ခြေလှမ်းတဲ့ သွားကြသည်။

ထို့နောက် ကျူပ်တို့မမျှော်လင့်သော တစ်နေရာဆီမှ တော်တိရွှောန် တိုးသကဲ့သို့ ချိုးချိုးဆွဲတွေ့မြော်သော အသံများကို ကြားလိုက်ရသည်။

ကျူပ်တို့ကို ကျားနှင့် လိုက်လဲ သတ်လေမည်လောဟု တွေးလိုက်မိ သဖြင့် ကျူပ်သည် အမြဲဆောင်ထားသည့် ခါးကြားမှ ကောလိယဓားမြောင်ကို ဆွဲထုတ်လိုက်သည်။ ကျူပ်ဓားမြောင်မှာ အသွားငါးလက်မခန်းရှိပြီး အကွဲးတွင်

ရွှေကွပ်ထား၏။ ဓားသွားမှာ သံမဏီသွားဖြစ်သည့်အတွက် ပြောင်လက် ပြာလဲ
လျက်ရှိနေသည်။

ထို့နောက် ကျူပ်တို့ဆီမှ တစ်ဟုန်ထိုး ပြေးလာသံကို ကြားလိုက်ရပြီး
လျင် စိမ်းမောင်သော ချိုကြားမှ တိုးထွက်လာသော နှင်းဖြူကျားသစ်ကြီးကို
မြင်လိုက်ရသည်။ နှယ်ပင်များအကြားမှ ထိုကျားသစ်ဖြူဖြူကြီး တိုးထွက်လာ
သည့်အခါ ရယ်သံကြီးမှာ နားကွဲမတတ် ဆူညံလျက်ရှိပြီး တစ်တောလုံးကို
ဖုံးအုပ်သွားခဲ့လေပြီ။

ကျူပ်သည် ဓားမြောင်ကို တင်းကျူပ်နေအောင် ထုတ်ကိုင်၍ အသင့်
ပြင်ထားသော အနေအထားဖြင့် ရပ်နေသည်။ ကျူပ်တို့ရပ်နေသည့် မြို့ရှိုးပျက်
နီနီနှင့် နှယ်ပင်ကြီးများမှာ ကိုက်နှစ်ဆယ်လောက်သာ ဝေးပေလိမ့်မည်။

ဝါထိန်သော မျက်လုံးကြီးများ၊ ဖြူဖြူဗွေးသော အစွယ်ကြီးများနှင့် နီရဲ
သော လျာကြီးကို မြင်နေရသည်။

ကျူပ်သည် ကြောက်ကြောက်နှင့် မျက်လုံးကို စုံမှိုတ်လိုက်ရသည်။
မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်နှင့် နောင်တော်သီဒ္ဓတ္ထသည် မြေကြီးပေါ်တွင်
လဲလျက်ရှိကာ ကျားဖြူကြီးသည် သူ့ကိုယ်ပေါ်သို့ ရောက်နေသည်ကို မြင်လိုက်
ရသည်။

ကျူပ်သည် နှုံးညွှေ့သော ကျားသစ်မွေးများနှင့် ပုပ်ဟောင်သော အနဲ့
ကြီးကို ထိတွေ့ခဲ့စားလိုက်ရသည်။

ရယ်သံကြီးမှာလည်း နောက်တစ်ကြိမ် ပေါ်လာပြန်သည်။ သို့ရာတွင်
ထူးဆန်းသည်မှာ နောင်တော်သီဒ္ဓတ္ထသည် ထိုကျားသစ်ဖြူကြီးကို တစ်စုံတစ်
ရာ ခုခံခြင်းမရှိဘဲ မြေကြီးပေါ်တွင် ြိမ်သက်စွာ လဲလျောင်းနေခြင်းပင် ဖြစ်
သည်။ လက်မောင်းမှာ ကျားသစ်ကိုက်ထားသဖြင့် သွေးတို့ဖြင့် ယိုစီးလျက်
ရှိနေ၏။ ကျားသစ်ဖြူကြီးသည် သူ့ကို နမ်း၍ အနဲ့ခံလျက်ရှိသည်။

ကျူပ်သည် နောင်တော်သီဒ္ဓတ္ထလောက် သတ္တိကောင်းသူမဟုတ်။ သို့
ရာတွင် ကျူပ်သည်လည်း ခတ္တိယသွေးပါသူတစ်ဦးမဟုတ်လော့။

ကျူပ်သည် နောင်တော်သီဒ္ဓတ္ထ၏ လက်မောင်းမှ သွေးတို့ ယိုစီးနေ
သည်ကို မြင်ရသည့်အတွက်ကြောင့် တစ်ကြောင်း၊ ကျားသစ်ဖြူကြီး၏ အနဲ့
ကို မခံနိုင်တော့သည့်အတွက်ကြောင့် တစ်ကြောင်း သည်းမခံနိုင်တော့ဘဲ
သတ္တိကြီးကို ခုန်အုပ်ကာ ဓားဖြင့် ထိုးစိုက်ချလိုက်သည်။

ကျူပ်သည် ကျားသစ်၏ လည်မျိုးကို ဓားဖြင့် အချက်ပေါင်းများစွာ
ထိုးချလိုက်၏။ ဖြူဖြူဗွေးသော အမွေးသည် နီရဲသော သွေးတို့ဖြင့် ခြင်းခြင်းနှဲ
လျက်ရှိနေ၏။

နောင်တော်သိဒ္ဓထူသည် ညည်းတွားကာ ဘေးသို့ လိုမ်ချလိုက် သည်။ ကျူပ်သည် ကျားဖြူ၏ နှလုံးကို တည့်တည့်စိုက်ရန် ကြီးစားသော် လည်း အခွင့်မသာဘဲဖြစ်နေသည်။ သို့ဖြင့် ကျူပ်သည် ကျားသစ်ဖြူကြီးကို အချက်ပေါင်းများစွာ ထိုးစိုက်လျက်ရှိရာ နောက်ဆုံးတွင် ကျားသစ်ဖြူကြီးသည် တစ်ချက်မျှ အော်ဟစ်ရှု လဲကျသွားသည်။ ထိုစဉ် နောင်တော်သိဒ္ဓထူသည် လဲနေရာမှ ထပြေးလာကာ ကျူပ်လက်ထဲမှ ဓားမြှောင်ကို ယူပြီး အဝေးသို့ လွှင့်ပစ်လိုက်၏။

“ဒေဝဒတ်ရဲ့ လက်ချက်ပဲ ထင်တယ် နောင်တော်”

“ဟုတ်ချင်လည်း ဟုတ်မှာပေါ့ ညီတော်၊ သူ့ကို မသတ်ပါနဲ့၊ တော်တော် ချစ်စရာကောင်းတဲ့ သတ္တဝါကြီးတစ်ကောင်ပါ”

နောင်တော်သိဒ္ဓထူသည် သွေးတို့ဖြင့် စွန်းပေလျက်ရှိသော ကျားသစ် ဖြူကြီးကို င့်ကြည့်ပြီးနောက် ထိုင်လိုက်ကာ ကျားသစ်ဖြူကြီး၏ နှုတ်ခမ်းနှင့် ကျားပြင်တို့ကို အသာအယာပွဲတ်သပ်ပေးနေသည်။ ထို့နောက် အနားတွင်ရှိ သည့် ပနိုင်းချက်များကို ရူးကာ ဒဏ်ရာကို အုံပေးနေသည်။

“နောက်တစ်ခါဆိုရင် တို့ကို ရန်ပြုတော့မှာ မဟုတ်ပါဘူး ညီ တော်”

ကျူပ်တို့နှစ်ညီးစလုံးမှာ အသက်ကိုမျှ မရှုနိုင်အောင် မောပန်းနှမ်းနယ် နေကြသည်။ အမောင်မှာလည်း ပို၍ နက်ရှိင်းလာခဲ့ပြီ။ အမောင်ထဲတွင် နောင် တော်သိဒ္ဓထူ၏ ရွှေရောင်တောက်ပသော အသားအရေနှင့် ကျားသစ်ကြီး၏ ကိုယ်လုံးသာလျှင် အထင်းသားပေါ်နေကြသည်။

တောာအုပ်တွင် မောင်သည်ဆိုလျှင် ဖြည့်ဖြည့်ညွှေ့ညွှေ့ညွှေ့မောင် သည်မဟုတ်။ ပြီကျေလာသလို ရှတ်တရက် ချက်ချင်း မောင်လာသည်။

တပေါင်းလလယ်မျှသာ ရှိသေးသည့်အတွက် မိုးမရွာသေး။ လေတဲ့ တွင် နှယ်ပင်ကြီးများသည် နှယ်ချင်း ရိုက်နေသည်။ ယခုအချိန်တွင် ရယ်သံ ကြီးမှာ ပျောက်ကွယ်သွားခဲ့လေပြီ။ ခေါင်းပေါ်တွင် မြားသဏ္ဌာန် ပျံသန်းသွား သော ဟသံ့အုပ်ကြီးများကို မြင်နေရသည်။

ကျူပ်သည် ရွှေနှစ်းတော်ကြီးထဲက ကြာကန်ကို အမှတ်ရလာကာ အီမံသို့ ပြန်ချင်လာသည်။ နောင်တော်သိဒ္ဓထူမှာ ကျားသစ်ဖြူကြီးကိုလက်ဖြင့် ပွဲတ်ပေးနေဆဲဖြစ်သည်။ ဒဏ်ရာများမှာ ကျက်သွားပြီဟု ထင်ရသည်။

နောင်တော်သိဒ္ဓထူသည် လည်းပင်းတွင်ရသည့် ဒဏ်ရာများကို သစ် ရွှေက်များအုံကာ ကျူပ်စည်းပေး၏။ နှုတ်သီးတစ်လျှောက်အတိုင်း ဖြည့်ညွှေ့စွာ ပွဲတ်သပ်ပေးကာ နောက်တွင် လက်ဖုံးရှိုးကြားရှိ ကျိုးသွားသော အရိုးတစ်

ရွှေ့င်းနေရာကို ဖြည့်ဖြည့် ပွတ်သပ်ပေးနေ၏။ တစ်ခါတစ်ရုံတွင်လည်း
လက်သည်းများကို ပွတ်သပ်ပေးကာ ကြင်နာစွာ စကားပြောလျက်ရှိ၏။

မိမိကို ကိုက်သတ်မည့် တိရစ္စာန်တစ်ကောင်အား အဘယ်ကြောင့်
ဤများကြင်နာယုယလျက်ရှိနေကြောင်းကို ကျူပ်စဉ်းစား၍မရ။ သို့ရာတွင် နောင်
တော်သီခွဲ့ထွေသည် မိမိအား မကောင်းကြံးသည် အရာများအားလုံးကို ချစ်ခင်
ခွင့်လွတ်တတ်ကြောင်း နောင်တွင် ကျူပ်သီလာရသည်။

“ဒီကျားသစ်ဖြူ၍ကို နှစ်းတော်ကြီးထဲ ယူသွားရရင် မကောင်းဘူး
လား ညီတော်”

“နှစ်းတော်ကြီးထဲရောက်တော့ ဘာလုပ်မှာလဲ နောင်တော်၊
နှစ်းတော်ထဲမှာ မွေးထားတဲ့ တိရစ္စာန်တွေကို အများချည်းဖြစ်နေဖြီ၊
ခုပဲကျားပေါက်စလေးတစ်ကောင်ရှိနေတာ၊ မမြေပါတစ်ကောင်လည်း
ရှိတယ်၊ လင်းယုန်ငှက်တစ်ကောင်လည်းရှိတယ်၊ ဒီပြင်လည်း အ
များကြီးပဲ၊ ဒီလောက်များတဲ့အထဲမှာ ဘာဖြစ်လို့များ ဒီကျားသစ်ကြီး
ကို မွေးနေရည်းမှာလဲ”

“ကျားသစ်ဖြူ၍လေးတစ်ကောင်မွေးထားတော့ ကောင်းတာပေါ့
ညီတော်ရ”

“ဘာ ကျားသစ်ပေါက်စလေး ဟုတ်လား၊ နောင်တော်ရဲ့ ကျား
သစ်ပေါက်စကာလည်း ကြောက်စရာကြီး၊ ခုတောင် ကျားကြီးတစ်
ကောင်သာသာလောက် ရှိနေတယ်”

“အေးလေ၊ ဟိုကျတော့ ကျားသစ်လေးတွေ ပေါက်လာမှာပေါ့”
နောင်တော်သီခွဲ့ထွေသည် ပြီးနေ၏။

အမှောင်ထဲတွင် စုတိပြုနေသော သူ့ဝတ်စုံကို မြင်ရသည်။ နောင်
တော်သီခွဲ့ထွေ၏ ဒဏ်ရာမှာ သွေးတိတ်စပြုနေဖြီ။ ထိုဒဏ်ရာများကိုလည်း
တောသစ်ရွှေက်များဖြင့် အံ၍၍ ကျူပ်စည်းပေးခဲ့ခြင်းဖြစ်၏။

နောင်တော်သီခွဲ့ထွေသည် ဒူးတုပ်ထိုင်ချလိုက်ဖြီး ကျားသစ်ကို တီးတိုး
ညှင်သာစွာ စကားပြောနေ၏။ ထိုနောက် နောင်တော်သီခွဲ့ထွေသည် နှယ်များကို
လိမ်၍ ကြိုးကျစ်လိုက်ဖြီး ခေါ်လာခဲ့၏။

ကျူပ်မှာ ဒေဝဒတ်ကို ကြောက်လန့်နေဆဲဖြစ်၏။ ရယ်သံကြီးကို
မကြားရတော့။ တောသည် မည်းမောင်လျက်ရှိ၏။

လလည်းမသာ၊ ကြယ်လည်းမဖြာသဖြင့် တောအုပ်သည် မည်းလျက်
ရှိနေ၏။ ကျူပ်တို့သည် မြို့ရှိးပျက်ကြီးအတိုင်း သွားသည့်လမ်းကို သီသော်
လည်း ထိုနေရာကို ဒေဝဒတ်ရောက်လာခြင်း ရှိ၊ မရှိကိုမှ မသိနိုင်ဖြီ။ မြို့ရှိး

ပျက်ဘေးကျောက်တုံးပေါ်တွင် တင်ထားခဲ့သည့် ပဝါနီလေးနှင့် ကျောက်မျက်ရတနာလေးမှာ ယခုတိုင် ရှိနေသေးသည်။ ကျောက်မျက်ရတနာများသည် စပျစ်သီးများပမာ တောက်ပနေ၏။ ကျားသစ်ဖြူ၏ အနဲ့၊ ကျားသစ်ဖြူ၏ ခြေသံတို့ကို ကျူပ်ထိတွေ့ ကြားမြင်နေရသည်။

“မစိုးရိမ်ပါနဲ့ ညီတော်ရဲ့၊ ဒေဝဒတ်ကိုလည်း နောင်တော်မြင်ရမှာ မဟုတ်ပါဘူး၊ သူကလည်း နောင်တော်တို့ကို မမြင်နိုင်ပါဘူး”

ဟုပြောသည်။ အတန်ကြာလျောက်လာခဲ့သည့်အခါ နောင်တော်သိဒ္ဓတ္ထက

“ရယ်သံဟာ ဒေဝဒတ်ရဲ့ ရယ်သံ ဟုတ်ချင်မှုလည်း ဟုတ်မှာပါ ညီတော်၊ ဒေဝဒတ်မှာ အပြစ်ရှိချင်မှုလည်း ရှိမှာပါ၊ သူရောက်လာပြီး နောင်တော်ကို မတွေ့တော့ သူရောက်တဲ့အကြောင်းသိအောင်ဆိုပြီး ပဝါနီလေး ချသွားတာလည်း ဖြစ်ချင်ဖြစ်မှာပါပဲ၊ ဒါမှမဟုတ် တြေားလူတစ်ယောက်ယောက်ရဲ့ ပဝါဖြစ်ချင်လည်း ဖြစ်မှာပေါ့၊ နန်းတော်ကြီး ရောက်တဲ့အခါ ဒေဝဒတ်ကို မေးကြည့်လိုက်ရင် သိမှာပါ”

“ကျွန်ုင်ယ်ဒ္ဓတ္ထကို မေးရင်လည်း သိရမှာပါ၊ သူ့ကိုတော့ ညီတော်တို့ စိတ်ချရတယ်”

နောင်တော်သိဒ္ဓတ္ထက ခေါင်းညီတ်လိုက်၏။ ထို့နောက် ဒေဝဒတ်၏ ကြမ်းတမ်းပြင်းထန်သော ဘဝအကြောင်းကို ပြောပြနေသည်။

“ဒေဝဒတ်က ယသော်ရရာရဲ့ ဝမ်းကွဲအစ်ကိုတော်လေ”

ထိုစကားကြောင့် ကျူပ်သည် ပို၍စိုးရိမ်သွား၏။

“ဟုတ်ရဲ့လား နောင်တော်ရယ်”

“ဟုတ်ပါတယ် ညီတော်၊ သူလည်း မရွှေ့တိုင်းက မင်းသား တစ်ပါးပါပဲ”

“ဒါဖြင့် နောင်တော်ကို ဘာကြောင့် သူမကောင်းကြံးနေတာလဲဟင်”

ညင်သာသော သူအသက်ရှာသံနှင့် ကျားသစ်ဖြူ၏ ခြေသံကိုအမှာင်ထဲတွင် ကြားရသည်။

နောင်တော်သိဒ္ဓတ္ထသည် ရတ်တရက် စကားပြန်မပေးသေး။ အတန်ကြာမှ မိမိမယုံကြည့်ရသော အကြောင်းအရာများကို ပြောသကဲ့သို့ ဖြည့်ညွှေးစွာ ပြောနေပြန်သည်။

“နောင်တော်ကို သေကြောင်းကြံချင်တဲ့ စိတ်မျိုးး သူမှာ ရှိဟန် မတူပါဘူး၊ ဟုတ်ပါတယ်၊ ဟသံဃာက်ကိစ္စကြောင့်တော့ နောင်တော်

ကို သူဒီလောက်ထိ ကြံမှာ မဟုတ်ဘူး၊ ဒါပေမဲ့ မနာလိုဝန်တိမှု ကြောင့် မကောင်းကြံချင်တော့ ကြံနိုင်တယ်၊ အရင့်အရင်ဘဝတုန်း တွေက သူဟာ ရှင်ဘုရင်ဖြစ်ချင်တယ်၊ ဒါပေမဲ့ မဖြစ်ခဲ့ရဘူး၊ နောင် တော်ကသာ ရှင်ဘုရင်ဖြစ်ခဲ့တယ်”

ကျေပ်တိနှစ်ယောက်သည် စကားမပြောမိတော့ဘဲ ဆက်လာခဲ့ကြသည်။

အတန်ကြာလျှင် နောင်တော်သိဒ္ဓတွေက

“နောင်တော်လက်ထပ်မှ ဖြစ်မယ် ညီတော်၊ လက်ထပ်ပြီး သား တွေသမီးတွေ မွေးရမယ်၊ ဒါပေမဲ့ သူအပေါ်မှာတော့ သံယောဇ္ဈာ မတွယ်မိအောင် လုပ်ရမယ်၊ ပန်းပွင့်တွေဟာ သွေးထွက်တယ် ညီတော်၊ ဒီတော့ ဒီပန်းပွင့်တွေကို တပ်မက်ခြင်းမဖြစ်အောင် လုပ်ရမယ်”

ထို့နောက် ကျားသစ်၏ လျင်မြန်သော ခြေသံနှင့်အညီလိုက်၍ စကားပြောလိုသည့်နယ် ခပ်သွက်သွက်ဖြင့်

“ကမ္မာကြီးတစ်ခုလုံး လောဘတွေကုန်ဆုံးပြီး ဌ်မဲးချမ်းတဲ့အဖြစ်ကို ငါရောက်စေချင်တယ် အာန္နာ၊ ကမ္မာလောကကြီးမှာ လောဘ၊ ဒေါသတွေ ကုန်ဆုံးပြီး လူအချင်းချင်း ခင်စေချင်တယ်၊ ဒါပေမဲ့ တဏ္ဍာပေမ ယုဉ်တဲ့အချစ် မဖြစ်စေရဘူး၊ တဏ္ဍာပေမဟာမီးလိုပဲ လောင်ကျမ်းစေတယ်၊ ငါဖြစ်စေချင်တာက လူတွေအားလုံးဟာ တပ်မက်ခြင်း၊ စွဲလန်းခြင်းမရှိဘဲ တစ်ဦးကိုတစ်ဦး မေတ္တာသက်ဝင်တဲ့ အချစ်မျိုးကို လိုချင်တာ၊ လောကကြီးဟာ တပ်မက်တဲ့ ချစ်ခြင်း ကြောင့် ဒုက္ခတွေနဲ့ ဖြမ်းတီးနေရခြင်းဖြစ်တယ်”

ကျေပ်သည် ထိုစကားများကို နောင်တော့ထံမှ မကြာခဏ ကြားခဲ့ဖူး ခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် ယခုအမောင်ထဲတွင် ပြောနေသော စကားများ သည် ကျေပ်နားထဲတွင် အထူးအဆန်းဖြစ်နေသည်။

“ဘာဖြစ်လို့ အချစ်ရယ်လို့မရှိရမှာလဲ နောင်တော်၊ လောကကြီးမှာ အချစ်ရှိရမယ်၊ အဲဒီလောင်ကျမ်းမှုထဲမှာ အသွေးအရောင်ရှိတယ် လို့ နောင်တော်ပဲ ပြောဖူးတာပဲလေ”

“ဟုတ်တယ်၊ အချစ်မှာ အသွေးအရောင်ရှိနေတယ်၊ ဒါပေမဲ့ အဲဒီ အသွေးအရောင်ဟာ မီးစုန်းစာတ်ရဲ့၊ အသွေးအရောင်မျိုးဖြစ်တယ် အာန္နာ၊ အချစ်ဆိုတဲ့ ပေါင်းအိုးကြီးထဲမှာ အရာအားလုံးဟာ ပျက်စီး ကြွေမွေသွားကြရတာပဲ၊ ငါကတော့ အဲဒီအရာတွေကို ကြွေမွေပျက်စီး မသွားစေချင်ဘူး”

“ညီတော်ကတော့ နောင်တော်ပြောတဲ့ အရှည်တည်တန်ခြင်းကို အာရုံစိုက်ပြီး စိတ်ကိုရှုတယ်၊ ဒါပေမဲ့ သိပ်တော့ သဘောမပေါက်လှဘူး နောင်တော်၊ အရာအားလုံးဟာ မကြေပြန်နိုင်ဘူးတဲ့၊ နောင်တော်က ပြောတယ်၊ ညီတော်ကတော့ သိပ်နားမလည်ဘူး၊ လိပ်ပြောလေးတစ်ကောင်ရဲ့ အသက်ဟာ လူတစ်ယောက်ရဲ့၊ အသက်ထက်ကြာရှည်ခံနိုင်ပါမလား၊ အရာအားလုံးဟာ တင်စားမှုသာ ဖြစ်တယ်လို့ နောင်တော်ပြောခဲ့တယ်၊ ဒါပေမဲ့ ဟောဒီအာကာသဟင်းလင်းပြင်ကြီးဟာ တင်စားမှုမဟုတ်ဘူး နောင်တော်၊ ဒါပေမဲ့ အချိန်ကာလကတော့ တင်စားမှုသာဖြစ်တယ်”

နောက်ဆုံးတွင် ကျျှပ်တို့သည် တော်အပ်အပြင်ဘက်သို့ ရောက်လာခဲ့သည်။ ကောင်းကင်မှ ကြယ်ရောင်များနှင့် သူရဲခိုများမှ တလက်လက်ဖြစ်နေသော မီးရောင်များကို မြင်ရလေပြီ။ တော်အပ်အပြင်ဘက်တွင် လူအရိပ်အယောင်များကို မမြင်ရ။ ဒေဝဒတ်အရိပ်အယောင်လည်း မမြင်ရ။ ကျျှပ်တို့ဆဲလာသည့် ကျားသစ်ဖြူသည် အနဲ့ခံရင်း ရှေ့သို့ တိုးသွားနေသည်။

“ဒေဝဒတ်ဟာ ခပ်စောစောတုန်းက ဒီနားက ဖြတ်သွားခဲ့ဟန် တူတယ် နောင်တော်၊ ကျားသစ်ဖြူအနဲ့ရလို့ ရှေ့ကို အတင်းဆွဲနေတာ”

ဒေဝဒတ်သည် ကျျှပ်တို့ကို အဘယ်ကြောင့် ကျားသစ်ဖြူဖြင့် တိုက်သတ်ချင်ရသနည်း။

ကျျှပ်တို့ကို တကယ်လို့ သတ်လိုလျှင် သူ့နောက်ပါနောက်လိုက်များကို အသတ်ခိုင်းလိုက်ရုံးသာ။ ကျျှပ်တို့အလောင်းများကို တော့ချုံများအောက်တွင် မြှုပ်ပစ်လိုက်ရုံးသာ။ သို့ဆိုလျှင် ခမည်းတော် သူနွေ့စေနမင်းသည်ပင် စစ်တပ်ကြီးများဖြင့် လိုက်ရှာသည့်တိုင်အောင် ကျျှပ်တို့အလောင်းများကို တွေ့နိုင်စရာအကြောင်းမရှိ။ ကျျှပ်သည် ထိုသို့ စဉ်းစားရင်း ဒေဝဒတ်၏ ကြံခိုင်သောကိုယ်ခန္ဓား၊ တောင့်တင်းသော ပခုံး၊ ညီမဲ့သော အသားနှင့် ထူထဲသော မျက်လုံးများကို မြင်ယောင်နေသည်။ ကျျှပ်သည် သူကိုပင် ကြောက်ရမည်လော့။ သို့တည်းမဟုတ် သူကို ကြောက်နေသည့် ကျျှပ်အကြောင်းကိုပင် ပြန်၍ ကြောက်ရမည်လောဟု ဝေခွဲမရအောင် ရှိနေသည်။

ကြယ်ရောင်တို့ကို မြင်ရသည့်အခါတွင် ကျျှပ်တို့အကြောက်ပြေသွားကြသည်။

လယ်ကွင်းများထဲမှ ပုဂ္ဂစ်မြေည်သံများ ရူည်နေ၏။ တစ်ခါတစ်ရုံ တွင် လယ်ကွင်းထဲမှ မီးရောင်လက်လက်ဖြင့် မြင်ရသည်။ လယ်စောင့်နေသော

လယ်သမားတစ်ယောက်လော့။ သို့တည်းမဟုတ် အိမ်တစ်လိမ်စုနှုန်းလောဆို သည်ကို ကျူပ်တို့ မပြောနိုင်ပြီ။

တစ်ခါတစ်ရုတွင်မှ အုပ်လိုက်ပုံသန်းနေကြသော ပိုးစုန်းကြားများကို မြင်ရ၏။ တစ်ချိန်တစ်ချိန်တွင်လည်း မြို့ရုံးမည်းမည်းကြီးနှင့်တကွ မြို့သို့ လာနေကြသော လှည်းတန်းများကို တွေ့ရသည်။ တစ်ခေါ်တွင် ကျူပ်တို့နှစ် ယောက်တည်း မြို့ထဲဝင်လာကြသည်။

ကျားသစ်ဖြူဗိုလ် လျောင်အိမ်ထဲတွင် ထည့်လိုက်ပြီးနောက် ရွှေနှုန်း တော်ကြီးသို့ ဒေဝဒတ်ပြန်ရောက်လာခြင်း ရှိ မရှိကို အစေတော်တစ်ယောက် အား မေးမြန်းကြည့်သည်။

“ပြန်ရောက်ပါပြီ အရှင်၊ လွန်ခဲ့တဲ့ လေးမောင်းလောက်က တည်းက ပြန်ရောက်ပါတယ်”

“သေချာရဲ့လား မောင်မင်း”

“မှန်ပါတယ် အရှင်၊ အရှင်သိဒ္ဓတ္ထမင်းသားရဲ့ စံခန်းဆောင်ကို လာပြီး နောင်တော်သိဒ္ဓတ္ထပြန်ရောက်ပြီးလားလို့ မေးပါတယ်၊ ပြန်မ ရောက်သေးဘူး လို့ ပြောတော့ ဒါကို ပေးလိုက်ပါဆိုပြီး ပြောသွားပါတယ်”

အစေတော်သည် မှန်နှုန်းဆောင်ထဲသို့ ပြေးဝင်သွားကာ နိုရဲသော ပဝါတစ်ထည်ကို ယူလာသည်။ ပဝါမှာ ကျူပ်တို့နှစ်ဦး တော်ထဲတွင် တွေ့ခဲ့ရ သည့် ပဝါနိနိနှင့် တစ်သွေးတည်း၊ တစ်ပုံစံတည်း၊ တစ်ရွယ်တည်းဖြစ်နေ၏။ နောင်တော်သိဒ္ဓတ္ထသည် မည်သို့မှ မပြောနိုင်ချေ။ ကျူပ်တို့နှစ်ဦးမှာ ဆာလောင် မှတ်သိပ်နေ၏။

ထိုပြင် တော်ထဲတွင် ရလာသည့် ဒဏ်ရာများကိုလည်း သမားတို့ထဲ သွား၍ ပြသရေးမည်။ နောင်တော်သိဒ္ဓတ္ထသည် မီးတုတ်မီးစည်းတို့၏ အလင်း ရောင်ထဲတွင် ပြီးနေသည်။

ရွှေနှုန်းတော်ကြီးတစ်ခုလုံးမှာ အုတ်အုတ်ကျက်ကျက်ဖြစ်လျက်ရှိနေ၏။ နှုန်းရင်ပြင်တစ်နေရာဆီမှ တေးဆိုသံများကို ကြားနေရပြီး အဝေးရှိသစ်ပင် များပေါ်တွင် မီးပုံးများ ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ လမသာသည့်တိုင် ကြယ်ရောင်များသည် တောက်ပစ္စာ ပြီးပြောနေကြသည်။

နိုးငွေတန်းကြီးကြောင့် ကောင်းကင်တစ်စွင်လုံးတွင် ထောပတ်ဆီ ဦးတို့ဖြင့် ပက်ဖျုန်းထားသည့်နှင့် ဖြူဖွေးနေသည်။

အတန်ကြာလျှင် နောင်တော်သိဒ္ဓတ္ထသည် ကျူပ်ခန်းဆောင်ထဲသို့ ရောက်လာကာ သူ့ကိုယ်အနုံအပြားတွင် ပတ်တီးတွေ့စည်းထားသည်ကို တွေ့

ရလေသည်။ နောင်တော်သိဒ္ဓထူသည် အဖြူရောင်ပိုးဝတ်စုံကို ဝတ်ထားပြီး ခါးဘွင် ပဝါနီလေးကို ညျှပ်ထား၏။ ကျျပ်တို့နှစ်ယောက်သည် မီးပူဇော်ပွဲသို့ မသွားရန် ဆုံးဖြတ်လိုက်ကြသည်။

“ဂိုတထဲကို ရောပါသွားတာထက် ဂိုတကို နားထောင်ရတာပို့ပြီး
ကောင်းတယ်။ မိုးရောတ လမ်းလျှောက်ရတာထက် ဝါးပင်ပေါ်ကို
မိုးရောစက်တွေ ကျတာက ပိုပြီး နားထောင်ရတာ ပိုကောင်းတယ် ညီ
တော်”

ကျျပ်တို့ညီနောင်နှစ်ဦးသည် ညောင်စောင်းပေါ်ဘွင် လဲလျောင်းနေ
ကြသည်။

တစ်ခါတစ်ရုတွင် ကျားသစ်ဖြူလေး၏ ဟိန်းသံကို ကြားရ၏။
တစ်ခုချီချီဘွင်လည်း ကျောက်တုံးရင်ပြင်ပေါ်ဘွင် အသာအယာပြီး
ဆင်းသွားသော အစေတော်များ၏ တဖျော်ဖျော်ခြေသံများ ကြားကြရသည်။

တစ်တုံးတစ်တုံးတွင်မူ ဗုံးတီးသံများကြားရသည်။

တစ်ကြိမ်တစ်ကြိမ်တွင်မူ သပြေပင်ထိပ်ဖျားသို့ တက်လာသော မီး
ရူးမီးပန်းများကို မြင်ရတတ်သည်။

“တို့များ သေသွားရင် ဘယ်လိုနေမလဲ မသိဘူးနော် ညီတော်၊
ဆိုပါစို့ သူလက်ချက်ကြောင့် တို့နှစ်ယောက်သေသွားခဲ့ရင် ဘယ်လို
များနေမလဲ မသိဘူး”

“နောင်တော်ကတော့ နောင်တော့ဘဝမှာ ဘုရင်ကြီးဖြစ်မှာပေါ့၊
ညီတော်ကတော့ ငရဲကိုလားမှာပဲ”

ကျျပ်သည် ကျားသစ်၏ လည်မျို့ကို ဓားဖြင့် စိုက်ခဲ့ရာဘွင် ကျား
သစ်ဖြူမဟုတ်ဘဲ ဒေဝဒတ်ဖြစ်နေခဲ့လျှင် မည်မျှကောင်းမည်နည်းဟု မကောင်း
သော စိတ်ထားခဲ့ဖူးသည်။ သို့ရာဘွင် နောင်တော်သိဒ္ဓထူကမူ ကျျပ်ပြောသည်
ကို ကြားဟန်မတူပေါ့။

“တကယ်လို့များ ငါသေသွားခဲ့ရင် ယသော်ဓရာကရော ဝမ်း
နည်းပူဆွေးနေမှာလား၊ ခမည်းတော်ကရော ဝမ်းနည်းပူဆွေးမှာ
လား၊ မူးမတ်ကြီးတွေကရော ဝမ်းနည်းပူဆွေးမှာလား၊ ငါသေ
သွားခဲ့ရင် သူတို့ဟာ ပူဆွေးတဲ့ အဆင်အယင်တွေကို ဝတ်ဆင်
ကောင်း ဝတ်ဆင်ကြလိမ့်မယ်၊ ရွှေနှစ်းတော်ကြီးမှာလည်း နန်းဘွင်း
သူတွေ၊ နန်းဘွင်းသားတွေပါ ဝမ်းနည်းပူဆွေးတဲ့ အထိမ်းအမှတ်နဲ့
သိတင်းပတ်လုံး သူတို့ရဲ့ နဖူးတွေ၊ ပါးပြင်တွေမှာပြောမှုနဲ့တွေ လူး
ထားကောင်း လူးထားကြမယ်၊ ကချေသည်တွေဟာလည်း သည်း

ထန်စွာ ငိုကြွေးကြပြီး ရင်ကို ထုကောင်းထုကြလိမ့်မယ်၊ အစေတော် တွေကလည်း သူတို့ရဲ့ အရှင်သခင်သစ်ဟာ ဘယ်သူဖြစ်မလဲလို့ တွေးတော်ကြလိမ့်မယ်၊ နေမင်းကြီးကွယ်ပြီးလေဆိပြီး အောင်လံ တွေ့ စစ်တံခွန်တွေ၊ စစ်တလေးတွေကို အောက်သို့ လှဲချုပြီး မြင်းမွေး တွေနဲ့ ဖုံးကောင်းဖုံးကြလိမ့်မယ်၊ ဒါပေမဲ့ ဒါတွေဟာ ဘယ်လောက် ကြာကြာလုပ်ကြမှာလဲ ညီတော်၊ နက်စွာသော ရေကန်ထဲကို ကျောက် စရစ်ခဲကလေးတစ်လုံးပစ်ချုပြီး ပြန်မပေါ်လာတော့သလို သူတို့ရဲ့ ဝမ်းနည်းပူဇွေးမှုတွေဟာလည်း ပျောက်ကွယ်သွားကြမှာပါ၊ ဟုတ် တယ် လောကကြီးမှာ ပူဇွေးသောကဆိုတာ ရှိအပ်တာ မဟုတ်ဘူး၊ မရှိသင့်ဘူး”

“တဏ္ဍာပေမရယ်လို့ ရှိခဲ့ရင်၊ သံယောဇ်ရယ်လို့ရှိခဲ့ရင် ပူဇွေး သောကဟာ ရှိနော်းမှာပဲ၊ ငါတို့ဟာ ငါတို့နဲ့ ရင်းနှီးကျွမ်းဝင်သူ တွေကို ချစ်ခင်ကြတယ်၊ ငါတို့တစ်တွေ အိမ်ထောင်သားမွေးမှုပြုပြီး ငါတို့ သေဆုံးသွားသည့်တိုင် ငါတို့သားသမီးတွေဟာ ငိုကြွေးကြ ရှိုးမယ်၊ ဟုတ်တယ်၊ ချစ်ခြင်းနဲ့ ပူဇွေးခြင်းဟာ ခွဲခြားလို့မရဘူး”

နောင်တော်သိဒ္ဓတ္ထသည် ကျူပ်ပြောသည့် စကားများကို ကြားဟန် မတူဘဲ တစ်ယောက်တည်း ပြောနေသည်။

ကျူပ်တို့နှစ်ဦးသည် အတန်ကြာမျှ တိတ်ဆိတ်နေကြသည်။

နွေရောက်လုနီးသဖြင့် ညာသည် တိတ်ဆိတ်ပူလောင်အိုက်စပ်နေသည်။ မကြာမိဆိုလျှင် မိုးထားချုပ်းရွာတော့မည်။

ထိုညာအကြောင်း ပြန်တွေးလိုက်လျှင် ကျူပ်သည် ကျူပ်တို့နှစ် ယောက်၏ စိတ်များ ပုံးလွင့်နေကြပုံး၊ နောင်တော်သိဒ္ဓတ္ထ၏ ခါးတွင် ပဝါနီနီ သည် ဒက်ရာတစ်ခုသဖွယ် ဖြစ်နေပုံး၊ လျှောင်အိမ်ထဲမှ ကျားသစ်ဖြူ၏ ဟိန်းသံနှင့် ထောပတ်ဆိတ်ဖြင့် ထွန်းသို့ထားသော မီးရွှေးမီးပန်းများထဲတွင် ထိုင်လျက် ရှိနေကြရင်း သောကနှင့် ပရိအေဝများအကြောင်းတွေးနေပုံး စသည်တို့ကိုသာ ကျူပ်အမှတ်ရမိတော့သည်။

တစ်ခါတစ်ရုတွင် ကျူပ်သည် ချုံး၍ ကျနေသည့်၊ ရှည်လျားနေသည့် ဒေဝဒတ်၏ မျက်နှာညီညီသည် အမောင်ရိပ်ထဲမှ ရုတ်တရက်ပေါ်လာမည် လောဟု ကျူပ်စိတ်ထဲတွင် တွေးမိသေး၏။

ထိုသို့ တွေးမိသည်နှင့် ကျူပ်သည်ခါးကြားတွင် ထိုးထားသည့် ဓားမြှောင် လက်ကိုင်ကို ဆုပ်ကိုင်မိပြီး ဒေဝဒတ်ကိုပင် လာပါစေပုံ ဆုတောင်းမိသေးသည်။

၀၆ အောင်မန္တ

ကျူပ်သည် ထိုသို့တွေးရင်းနှင့် အိပ်ပျော်သွားရာမှ အိပ်ရာနီးသည်
အခါတွင် ခန်းဆောင်ထဲတွင် နောင်တော်သိဒ္ဓလ္လာမရှိတော့။

နန်းရင်ပြင်တစ်နေရာဆီမှ တေးသံ၊ ဂီတသံများတို့သည် တိတ်ဆိတ်
သွားခဲ့ကြပြီ။ တစ်ခါတစ်ရုံတွင်မူ ရယ်မောနေသံများကိုသာ ကြားရတော့သည်။





နွေပေါက်လာသည်နှင့် တဖြည်းဖြည်းပူစပြုလာသည်။

ခြောက်သွေ့သော လေပူကြီးများသည် အရှေ့ဘက်မှ တိုက်ခတ်စပြုလာသည်။

ကျျပ်တို့ခန်းဆောင် ဆက်ရာများပေါ်ရှိ ပုလဲသီ ကန့်လန့်ကာများ တွင် ရောင့်တွေ သီးစပြုလာပြီ။ တိမ်တိုက်ကြီးများသည် ဟိမဝန္တာ တောင်ထိပ်ပေါ်တွင် စုရုံးနေလျက်ရှိကြသည်။

လယ်ကွင်းများမှာ ခြောက်သွေ့ကာ ပတ်ကြားအက်များသည် ပင့်ကူအိမ်များကဲသို့ လယ်ကွင်းများထဲတွင် အထင်းသား ပေါ်နေကြသည်။

ထယ်များ၊ ထွန်များ၊ ကောက်ဆွဲများမှာလည်း သုံးစွဲမည့်သူမရှိ။ လယ်သမားများမှာ အားလပ်လျက်။ ကြာကန်မှ အပူဇွဲတထောင်းထောင်းထလျက်။ ကြာပွင့်တို့လည်း ညီးနွမ်းကုန်ကြလေပြီ။

ကျျပ်တို့သည် မိုးကိုသာ မျှော်နေကြသည်။

ကိုယ်တစ်ပိုင်းဗလာကျင်းထားသည့် အစေတော်များက ကျျပ်တို့ကို ယပ်ခတ်ပေးကြသည်။

နောင်တော်သီဒ္ဓာသည် ကျောက်ဖြူသား ကန်ပေါင်ပေါ်တစ်ခုတွင် ထိုင်လျက်ရှိ၏။ ထိုမျှလောက်တင့်တယ်သော ကိုယ်ခန္ဓာကို ကျျပ်တစ်ခါမျှ မမြင် ဖူးသေး။ သူ့ကိုယ်တွင် ဆီမွေးများ လိမ်းကျံလျက်။ သေးသွယ်ပြောင့်စင်းသော ပေါင်တံများသည် ကျောက်ဖြူသားနှင့် တစ်သားတည်းရှိနေကြသည်။

တစ်ခါတစ်ရုတွင်လည်း ကျျပ်တို့ညီနောင်နှစ်ဦးသည် ပိဋ္ဌကတ်တိုက်ထဲတွင် စာပေများကို ဖတ်ရှုကြ၏။ ပေရွက်များကို လှန်သည့်အသံကို ကျျပ်တို့နည်းနည်းကလေးမျှ သည်းမခံနိုင်။ ထို့ထက် အနီးတွင် ကျျပ်တို့ဆရာ ဗုဒ္ဓာဏီရှိနေခြင်းက ပိုဆိုးသည်။ ကျျပ်တို့ဆရာက ကျျပ်တို့အား ဝေဒကျမ်းများ ဖတ်ရန်တိုက်တွန်းသည်။ ကျျပ်တို့ဆရာက ဝန်ဆောင်များကို ရွတ်

သည့် အခါတွင် ကျူပ်တို့သည် သူခြေရင်းတွင်ထိုင်ကာ သူရွတ်သံကို နား
ထောင်ကြရသည်။

ကျူပ်တို့ ခေါင်းပေါ်တွင် ပိန်ညှင်းငါကမွေးယပ်များသည် လုပ်ယမ်း
လျက်ရှိသည်။ ကျူပ်တို့ဆရာသည် မန္တာန်များကို ရွတ်ဆိုသည့်အခါတွင် မျက်
နှာကို ဟိမဝန္တဘတောင်တန်းဘက်သို့ မူထားတတ်သည်။

ဆရာသည် အိုလှပြီ။ မကြာမိဆိုလျှင် ဘဝတစ်ပါးသို့ ပြောင်းသွား
တော့မည်။ မန္တာန်များကို ရွတ်ဆိုပြီး၍ လက်အုပ်ချိသည့်အခါများတွင် သူ
လက်မောင်းများကို မြင်ရတတ်သည်။

သူက မန္တာန်များကို ရွတ်ဆိုနေသည့် အချိန်၌ကား ကျူပ်တို့သည်
ကြာကန်ပေါ်တွင် ဖြာကျနေသည့် အလင်းရောင်တို့ကိုလည်းကောင်း၊ ရေကူးနေ
ကြသော ကချေသည့်များကိုလည်းကောင်း၊ တိတ်ဆိုတို့မြှင့်သက်လျက်ရှိသော
ဥယျာဉ်ကိုလည်းကောင်း ငြေးကြည့်နေတတ်သည်။

ကျူပ်တို့ဆရာ ဗမ္မာဏီက ဝရဏန်တ်မင်းအကြောင်းကို မေးမြန်း
သည့်အခါတွင် ကျူပ်တို့မဖြေနိုင်။ ယင်ကောင်များသည် ရွှေနှစ်းတော်လေသာ
ပြတင်းတံခါးကို တိုးဝင်လျက်ရှိကြပြီး၊ ဖျော့တော့စိမ်းပြာသည့် အလင်းရောင်
သည် မေ့ထားသော ဗမ္မာဏီ၏ မျက်နှာပေါ်သို့ ထိုးကျလျက်ရှိ၏။

သူမျက်နှာသည် ပြောက်သွေးရှုံးတွေ့လျက်ရှိလေရာ လူသေ၏ မျက်နှာ
နှင့် တူသည်ဟုပင် ကျူပ်စိတ်တွင် အောက်မေ့မိသေးသည်။ ထိုအခါမျိုးတွင်
ကျူပ်တို့သည် ပိဋကတ်တိုက်ထဲတွင် မနေနိုင်တော့ဘဲ အပြင်ဘက်နေရောင်
ထဲသို့ ခုန်ပေါက်ကစားချင်နေကြသည်။

ကျူပ်တို့ ရွှေနှစ်းတော်ဝင်းထဲရှိဝိတ်ကျောင်းတွင် မကြာခဏပူဇော်ပဲ့
များ ကျင်းပလေ့ရှုံးရာ၊ ထိုအခါများတွင် ဝတ်ကျောင်းထဲမှ မိုးရှားမိုးတိုင်များ
အလယ်တွင် ခတ္တိယမျိုးနှယ်တို့၏ ရပ်တုများ စံပယ်လျက်ရှိကြ၏။

တစ်ခါတစ်ရုတွင်လည်း ဆုတောင်းပွဲများ ကျင်းပကြသည်။ ဆု
တောင်းများမှာ ဝေဒကျမ်းလာ မန္တာန်များထက်ပို၍ ရေးကျသည့်အတွက် ကျူပ်
ကောင်းကောင်း မမှတ်မိတော့ပြီ။ ထိုးအပြင် ဝတ်ကျောင်းထဲတွင် ရွှေသက်နှစ်းကို
စီးထားသည့် ဘုန်းကြီးတစ်ပါးလည်း ရှိသေး၏။ ဘုန်းကြီးသည် ကျူပ်တို့လို
ပင် ခတ္တိနှယ်ဝင်တစ်ဦးဖြစ်သည်ဟု သိရပြီး ကျူပ်တို့ကဲ့သို့ ဝါလဲသော ဆံ
ပင်များရှိ၏။

လမ်းလျောက်သည့်အခါတွင် တင့်တယ်သော အသရေကို ဆောင်နေ
သည့်တိုင် အိုမင်းလှပပြီ။ နောင်တော်သိဒ္ဓတ္ထသည်ကား နေကို ချစ်မြတ်နှီးသူ
ဖြစ်၏။ ထို့ကြောင့် နေရောင်ခြည်ကို ချိုးကျျုးသော ဂါထာများကို ရေးလေ့ရှုံး

သည်။ နေမင်းအကြောင်းကို ရေးသားထားသည့် စာပေများကို ဖတ်ရှုလေ့ လာဖြီး အထူးသဖြင့် နေမင်းကို ချီးကျူးဖွဲ့ဆို ထားသည့် ဥပါနီသူကျမ်းကို အမြှဖတ်ရှုတတ်သည်။ တစ်ခါ၌ နောင်တော်သိဒ္ဓတ္ထသည် ကျပ်အနီးတွင် လဲ လျောင်းရင်း

“တစ်ခါတလေကျတော့ နေမင်းကြီးဆီကို အရောက်သွား ချင်တယ် အာနှစ်ဗာ။ နေမင်းကြီးလိုပဲ လောကအလုံးကို အလင်းရောင် ပေးချင်တယ်။ ပြီးတော့ နေမင်းကြီးလိုပဲ မိမိကိုယ်မိမိ လောင်ကျမ်း စေပြီး ဘယ်တော့မှ ကုန်ခန်းခြင်းမရှိတဲ့ အဖြစ်မျိုးကိုရောက်ချင်တယ်”

ကျပ်ခပ်တိုးတိုးရယ်လိုက်မိသည်။

နောင်တော်သိဒ္ဓတ္ထသည် တစ်ခါတစ်ရုတွင် နှင်းပွင့်တွေလိုဖြစ်ချင် တယ်ဟု ပြောတတ်၏။

တစ်ခါတစ်ရုတွင် နှင်းဆီပွင့်လို ဖြစ်ချင်တယ်ဟု ပြောတတ်၏။

တစ်ခါတစ်ရုတွင် သရက်ပင်အိုမှ ရွက်ကျင်ရွက်ဟောင်းကဲ့သို့လည်း ကောင်း၊ ဟိမဝန္တာတောင်တန်းကြီးများထက် အဓန်ရှည်သော လိပ်ပြောကလေး တစ်ကောင်ကဲ့သို့လည်းကောင်း ဖြစ်လိုသည်ဟု ပြောတတ်ပြန်သေး၏။

“နေမင်းကြီးကရော ထာဝစဉ်ရပ်တည်မှာတဲ့ လား နောင်တော်”

“နေမင်းကြီးကတော့ ထာဝရရပ်တည်မှာ မဟုတ်ဘူးပေါ့၊ ဒါပေ

မဲ့ တစ်ခြားနေမင်းကြီးတွေရှိသေးတယ်၊ အစိတ်အပိုင်းတွေက ပျက်စီးရွှေ့လျောသွားကြပေမဲ့ တစ်ခုလုံးကတော့ ပျက်စီးခြင်းမရှိတတ်ပါဘူး၊ ညအခါမှာ ကြယ်တွေ ထွန်းလင်းတောက်ပနေတဲ့ အခါ ည ကောင်းကင်ကြီးကို ညီတော်မော်ပြီး မကြည့်ဖူးဘူးလား၊ အာကာသဟင်းလင်းပြင်ကြီးဟာ ဘယ်မှာများ အဆုံးအစရယ်လို့ ရှိလို့လဲ၊ အရာအားလုံးဟာ အတည်မမြှုပ်ခြင်းပြောင်းလဲနေကြပေမဲ့ အာကာသဟင်းလင်းပြင်ကြီးကို ကြည့်လိုက်တဲ့ အခါမှာတော့ အရာအားလုံးဟာ ပြောင်းလဲခြင်းမရှိ၊ တည်နေတယ်လို့ မထင်ရပေဘူးလား”

နောင်တော်သိဒ္ဓတ္ထသည် ထိုသို့ ပြောဆိုပြီးနောက် ပြီမ်သက်သွားကာ စဉ်းစားလျက်ရှိပေ၏။

လယ်ကွင်းတို့ ပြောက်ယောင်းနေကာ ကြာကန်မှ အငွေတွေ ပုံတက် ထွက်လာသည့်အခါမျိုးတွင် ကြယ်ပွင့်တို့သည် ခါတိုင်းထက် ပို၍တောက်ပိုင်းလက်လာကာ ပို၍ကြီးမားနေသည်ဟု ထင်ရ၏။

လောကတည်းဟူသော စက်ကြီးသည် လည်ပတ်လျက်ရှိသည်ဟု ထင်ရကာ လရောင်သည် မှိုင်းမှုန်သွားသည်ဟု အောက်မေ့ရသည်။

ထို ညချမ်းချိန်မျိုးတွင် ကျပ်တို့နှစ်ဦးသည် ကြာကန်ဘေးတွင် ထိုင်ရင်း ညိုးရော်နေသာ ကြာချက်များပေါ်သို့လည်းကောင်း၊ ကျပ်တို့၏ ကိုယ်ခန္ဓာပေါ်သို့လည်းကောင်း၊ ရေစက်ဖြင့် ရေကန်မှ တက်လာသော မောင်းမရံရွှေတော်များ၏ ကိုယ်ပေါ်သို့လည်းကောင်း ဖြာကျနေသာ ကြယ်ရောင်များကို ငါးကြည့်နေမိ၏။

“ကြည့်စမ်း ညီတော်၊ ကြယ်ရောင်တွေဟာလည်း စီးဆင်းနေကြတယ်၊ ငါတို့ရဲ့ ခန္ဓာကိုယ်တွေကတော့ နေမင်းကြီးနဲ့တူတယ်၊ ရေကန်ထဲက တက်လာတဲ့ ရုံရွှေတော်တို့ရဲ့ ခန္ဓာကိုယ်တွေပေါ်မှာ စီးဆင်းနေကြတယ်၊ သူတို့ရဲ့ ပခုံးတွေပေါ်မှာ၊ ဆံပင်တွေပေါ်မှာ ရင်မြှာတွေပေါ်မှာ၊ သူတို့ရဲ့ လက်မောင်းတွေပေါ်မှာ ကြယ်ရောင်တွေ စီးဆင်းနေကြတယ်”

သို့ရာတွင် မိုးရာသီဝင်လာသည့်အခါး ကျပ်တို့နှစ်ဦးမှာ အပြင်သို့ ထွက်ချုံမရတော့။ ဒေဝဒတ်မှာ ဗာရာဏာသီသို့ ပြန်သွားခဲ့လေပြီ။

ယသော်ဓရဘသည် ကျပ်တို့ ချွောန်းတော်သို့ မကြာမိ ရောက်လာတော့မည်။ နယ်စပ်တစ်လျောက်တွင် စစ်ပွဲများဖြစ်ပွားနေသည်ဟု ကြားရသဖြင့် ကျပ်တို့ စိုးရိမ်သည်ထက် စိုးရိမ်လာခဲ့သည်။

ကျပ်မှတ်မိသည်ကား အခြားအဖြစ်အပျက်များ ရှိသေး၏။

တစ်ခါတွင် ကျပ်တို့သည် မြို့ပြင်ဘက်ရှိလှသတ်ကုန်းသို့ အသည်သားအယောင် ရုပ်ဖျက်ချုံ သွားကြလေသည်။ ပြစ်မှုကြီးလေးသည့်အတွက် ရာဇ်တ်သားကောင်ကို ကြိမ်ရှိက်ချုံ သေစားသေစေရန် အမိန့်ချထားသည်။ ဤသို့သော အဖြစ်အပျက်များ ကျပ်တို့ ကပ္ပါလဝတ်ပြည်တွင် ဖြစ်တောင့်ဖြစ်ခဲသော အဖြစ်ဖြစ်၏။

ကျပ်တို့သည် ခတ္တိယမျိုးနှယ်ပို့ စစ်တိုက်သည့် လူမျိုးဖြစ်သည့် တိုင် စစ်ပြုခြင်းအမှုကို စွန်းပစ်ထားခဲ့သည်မှာ ကြာလေပြီ။ စစ်ရထားမောင်းခြင်းနှင့် လေးမှားအတတ်ကို သင်ကြားခဲ့ရသည့်တိုင် အရေးကိစ္စကြိုလာသည့် အခါတွင်မှုအပ အခြားအချိန်များတွင် လက်နက်တို့ကို စွန်းပစ်ထားခဲ့သည်သာ ဖြစ်၏။

ရာဇ်တ်သားဖြစ်သည့် ကျွန်ုတ်ကို ကားစင်တွင် ချည်နောင်ထား၏။ ရာဇ်တ်သားမှာ အသက်သုံးဆယ်အရှယ်မျှသာ ရှိသေးသည်။ ချောမောခန့်သြားသော မျက်နှာပေါ်တွင် ခိုင်ခဲ့သော မေးရိုးနှင့်ကားသော ပါးရိုးတို့ရှိ၏။

အာဏာသား သုံးယောက်တို့က မှန်စတို့ စီထားသော သားရေကြာပွတ်ဖြင့် တာဆေးရွှေမှုံးရွှေမှုံးရှိက်၊ အဆက်မပြတ် ရှိက်နေသည့်တိုင် ရာဇ်တ်သားမှာ

တစ်ချက်မျှ ရုံးမဲ့ခြင်းမရှိရုံးမှာမက ထိမျှပြင်းပြသော ဝေဒနာကို အရသာခံနေသည့်နှယ်ရှိနေ၏။ ကျူပ်တို့သည် မကြည့်ရက်သဖြင့် မျက်နှာကို လက်ဝါးဖြင့် အပ်ထားလိုက်မိသည်။ ရာဇ်ဝါးသားသည် အံကို ကြိတ်လိုက်သေး၏။ သူ၏ ဗလာဖြစ်နေသော သူ့ကိုယ်လုံးပေါ်တွင် သွေးစီးကြောင်းတို့ စီးကျနေပုံမှာ ဖဲကြီးများသဖွယ် အစင်းစင်းဖြစ်လျက်ရှိနေ၏။

တစ်ခါတစ်ရုံးတွင် သားရေကြားပွဲတ်တွင် တပ်ဆင်ထားသော မှန်စတို့ သည် မျက်နှာကို သွားရောက်ရိုက်မိကြသဖြင့် သွေးအလိမ်းလိမ်းတို့ဖြင့် ယိုစီးကျလာသည်။ သို့ရာတွင် ရာဇ်ဝါးသားသည် ကြိတ်မိတ်ခံကာ မြေပေါ်သို့ လကျမသွားအောင် ကိုယ်ကို တောင့်တင်းထားသည်။

ထိန္ဒေါတစ်မနက်လုံးနှင့် တစ်ညနေလုံးတွင် အာဏာသားများသည် ရာဇ်ဝါးသားကို သားရေကြားပွဲတ်ဖြင့် တရစပ် ရိုက်နှုက်လျက်ရှိနေ၏။

ရာဇ်ဝါးသားသည် မိမိကိုယ်ပေါ်သို့ ကျရောက်လာသော ဒဏ်ရာ ဒဏ်ချက်များကို ကြိတ်မိတ်ခံရင်း နေလုံးကြီးကို မေ့ကြည့်နေသည်။ သူ့တစ်ကိုယ်လုံးမှာ သွေးတို့ဖြင့် ခြင်းခြင်းနှင့်လျက် ရှိနေရုံးမှာမက သွေးတို့သည် အောက်မြေကြီးပေါ်တွင် ယိုစီမံလျက်ရှိနေ၏။ သွေးစီးကြောင်းတို့အကြားတွင် ဖွေးဖွေးကြီးပေါ်နေသော သူ့အဆီပြားကြီးကိုလည်း ဖြင့်နေရသည်။

နောင်တော်သိဒ္ဓတ္ထသည် ရာဇ်ဝါးသားကို ကြင်နာစွာဖြင့်စိုက်ကြည့်လိုက်သည်။ တစ်ခါတစ်ရုံးတွင် ပြင်းစွာသော ဒဏ်ချက်ကြောင့် ရာဇ်ဝါးသား၏ ကိုယ်ခန္ဓာသည် တွန့်လိမ်သွားသည့်အခါ နောင်တော်သိဒ္ဓတ္ထသည် ယောင်၍ မအော်မိစေရန် ပါးစပ်ကိုလက်ဖြင့်အပ်ထားလိုက်သည်ကိုကျူပ်သတိပြုမိသည်။

နှစ်ဦးတော်ကြီးသို့ ပြန်လာသည့်အခါတွင် လူသတ်ကုန်းတွင် ကျူပ်တို့ နှင့်အတူ လူသတ်ပွဲကို ကြည့်ခဲ့သည့် သမားတော်ထံဝင်၍ လူနာ၏ အကျိုးအကြောင်းကို မေးကြည့်ရာ ရာဇ်ဝါးသားမှာ ယနေ့မနက်ကပင် သေဆုံးသွားပြီဖြစ်ကြောင်း ကြားခဲ့ရသည်။ ထိုနောက ရာဇ်ဝါးသားသည် ကိုယ်ကို ကြံကြံခိုင်ကာ နေမင်းကိုကြည့်ရင်း အရိုက်ခံခဲ့ခြင်းဖြင့် ဖြစ်သော်လည်း ထိမျှခံနိုင်ခြင်းမှာ နေမင်း၏ တန်ခိုးကြောင့် မဟုတ်ဘဲ သေကာနီး သွေးရူးသွေးတန်းဖြင့် ပြုမှုခြင်းသာ ဖြစ်ကြောင်း ပြောပြလေသည်။

“ဒါဖြင့် သူ့ဒီလောက်ခံနိုင်တာဟာ နေမင်းရဲ့ တန်ခိုးကြောင့် မဟုတ်ဘူးပေါ့။ နေမင်းကို ကိုးကွယ်ခြင်းအားဖြင့် သေခြင်းကိုလည်း မကျော်လွှားနိုင်ဘူးပေါ့”ဟု နောင်တော်က မေးသော်လည်း သမားတော်ကြီးကမူ မည်သို့မျှ မဖြေတော့ဘဲ မျက်နှာတစ်ဖက်သို့သာ လွှဲထားလိုက်လေသည်ကို တွေ့ရသည်။

ထိုညက ကျူပ်တို့သည် ကောင်းစွာ အိပ်မပျော်နိုင်ကြ။

ခြောက်သယောင်းနေသော လူသတ်ကုန်း၊ မည်းနက်နေကြသော ကျိုးများ၊ ဖြူဖွေးသော အဆီပြင်ကြီးနှင့် ခြင်းခြင်းနှင့်နေသော သွေးများကိုသာ မြင်ရလေသည်။

ကျူပ်တို့ ညီနောင်နှစ်ဦးသည် နောက်တစ်ကြိမ်တွင် တောသို့ထွက်ခဲ့ ပြန်သည်။ သည်တစ်ကြိမ်တွင်မူ ကျူပ်တို့ချည်းမဟုတ်တော့။ အခြေအရာများ ဖြင့် ထွက်လာခြင်းဖြစ်၏။ ကျူပ်တို့ စားဖွယ်သောက်ဖွယ်များကို ဆင်ပေါက်စ လေးဖြင့် တင်ယူလာခဲ့ကြသည်။

တစ်ခါက ကျူပ်တို့ ရပ်နားခဲ့ရာ ကျောက်ဆောင်အနီးသို့ရောက်သည့် အခါတွင် ရပ်နားကြသေးသည်။ သို့ရာတွင် ကျူပ်တို့ထားပစ်ခဲ့သော ပဝါနီနီ နှင့် မြကျောက်တုံးများကိုမူ မတွေ့ရတော့ပေါ့။ လယ်သမားများ တွေ့သွားပြီ ဖြစ်ဟန်တူ၏။

နောင်တော်သိဒ္ဓတ္ထ လွှင့်ပစ်ခဲ့သည့် ကျူပ်ဓားမြောင်ကို လိုက်ရှာသည့် အခါတွင် ချုံနွယ်များကြားတွင် သွားတွေ့ရ၏။ ထိုနေရာသို့ အရောက်တွင် ကျူပ်တို့ မသိသေးသောအချက်တစ်ရပ်ကို ရုံချွေတော်တစ်ဦးထံမှ သိရသည်။

ကျားသစ်ဖြူကို တွေ့လာသည့်ညက ဒေဝဒတ်သည် ရွှေနှစ်းတော်သို့ ပြန်ရောက်သည့်အခါတွင် ကျူပ်နှင့် နောင်တော်သိဒ္ဓတ္ထတို့နေသည့် အခန်း ဆောင်သို့ ရောက်လာခဲ့သည်ဆို၏။ ထိုစဉ်က သူ့လက်ထဲတွင် ငွေဆူးတွေ တပ်ထားသည့် သားရောက်မှတ်တစ်ချောင်းကို ကိုင်လာကြောင်း၊ ဒေါသအ မျက်ခြောင်းခြောင်းထွက်နေကြောင်း၊ ပါးစပ်မှလည်း ကျိုန်ဆဲလျှက်ရှိနေ ကြောင်း၊ နောင်တော်သိဒ္ဓတ္ထသည် မိမိအဆောင်မှ တိုက်သိန်းငှက်တစ်ကောင် ကို ခိုးယူသွားခဲ့ကြောင်း၊ သူကိုယ်တိုင်မဟုတ်လျှင်လည်း သူ့အစေတော်တစ် ပောက်ယောက် ခိုးယူခဲ့ကြောင်း၊ ခိုးယူသည်ဟု ဆိုသည့်စကားကို တိုက်ရိုက် မပြောသော်လည်း ပျောက်ဆုံးသွားသည်ဟု ပြောခဲ့ကြောင်း၊ သိန်းငှက်ကို နောင်တော်သိဒ္ဓတ္ထ၏ ခန်းဆောင်တွင်တွေ့မည် ထင်သဖြင့် လာရှာခြင်းဖြစ် ကြောင်း၊ ဒေဝဒတ်သည် သိန်းငှက်များအကြောင်းကို အတန်ကြာများပြောဆို နေကြောင်း၊ ထိုသို့ ပြောနေခြင်းမှာ ကချေသည်များက သူ့ကိုစိတ်ဝင်စားအောင် ပြောနေခြင်းသာဖြစ်ကြောင်း ကျူပ်တို့ကို ပြောပြ၏။

နောင်တော်သိဒ္ဓတ္ထမင်းသားသည် သိန်းတိုက်ခြင်းကို ဝါသနာပါခြင်း မရှိကြောင်းကို လူတိုင်းအသိပင်ဖြစ်၏။

ထို့နောက် ဒေါသအမျက်ခြောင်းခြောင်းထွက်နေလျက် ပြန်သွားကာ ဥယျာဉ်ထဲတွင် ကချေသည်များနှင့် ပျော်ပါးလျက်ရှိကြောင်းဖြင့် ပြောဆိုခြင်း

ပြုလေသည်။ ဒေဝဒတ်သည် နှစ်းတော်သို့ ပြန်လာသည်ဆိုလျှင် တောထဲတွင် အဘယ်ကြောင့် ကျားသစ်ဖြူကို တွေ့ရသနည်း။ မှာ်ဝင်စပျိုးချိန်တွင် အဘယ် ကြောင့် သူ့ရယ်သံကြီးကို ကြားရသနည်း။

နောင်တော်သို့ တွေ့က ကျူပ်တို့တစ်ခါက ထိုင်နေခဲ့ရာ ကျောက် ဆောင်နိုက်းခြေရင်းတွင် တင်ပျဉ်ခွေထိုင်ရင်း

“ဘယ်အချိန်လောက်မှာ သူနှစ်းတော်ကြီးကို ပြန်လာသလဲ”

နေမဝင်မီ နှစ်ဂါတိက အလိုလောက်တွင် ပြန်လာသည်ဖြစ်မည် ထင် ကြောင်းပြော၏။

“သိမ်းငှက်ပျောက်လို့ လိုက်ရှာတယ်ဆိုတာရော သေချာရဲ့လား၊ ကျားသစ်ဖြူလို့များ မပြောဘူးလား”

“သိမ်းငှက်အရှင်ပျောက်တယ်လို့ ပြောတာ သေချာပါတယ် အရှင်”

နောင်တော်သို့ တွေ့သည် ကျူပ်ဘက်သို့ လှည့်လိုက်လျက်

“ဘယ်လိုလဲ ထူးဆန်းပါလား ညီတော်၊ ကချေသည်ရဲ့ စကား ကိုသာ မကြားရရင် ငါဒီလောက် စိတ်ပူမယ် မဟုတ်ဘူး၊ ခုတော့ သိမ်းငှက်ပျောက်နေတယ်တဲ့”

တောထဲတွင် ပူလောင်အိုက်စပ်လျက်ရှိနေသဖြင့် ရုံချွေတော်များက ရောက်ညွှန်တော်ဆက်ကြော်၏။

နောင်တော်သို့ တစ်နောက်ကို စူးစိုက်ကြည့်ရင်း ဒေဝဒတ်နှင့် ရန်စကို ပြန်၍ တွေးနေဟန်တူသည်။ တောထဲသို့ ရုတ်တရက်ရောက်လာ သော ကျားသစ်ဖြူ။ တောအုပ်ထဲမှ ကြောက်ဖွယ်ရယ်သံကြီး၊ သူတို့ဆီမှ ပုံပဲလာသည့် ဓားမြှောင်တစ်ချောင်း၊ ကျားသစ်ဖြူ၏ လည်မျို့မှ ယိုစီးခဲ့သည့် မြက်ခင်းထဲမှ သံချေးနီရောင်သွေးကွက်များ။

နောင်တော်သို့ အတန်ကြောမျှ ကျောက်ဆောင်နိုက်ရှုံးတွင် ခေါက်တုံးခေါက်ပြန်လျောက်နေပြီးနောက် တောထဲသို့ ပြန်ဝင်သွားသည်။ ခဏကြောမျှ ပြန်ထွက်လာသည့်အခါတွင် သူ့ကိုယ်တွင် သစ်ချွေက်တို့ကပ်လျက်ရှိသည်ကို တွေ့ရသည်။

“ကျားသစ်ဖြူဆိုတာ တော်တော်ဖြူသလား ညီတော်၊ နှင့်ပွင့် တွေ့လိုပဲ ဖြူသလား”

ကျူပ်က ခေါင်းညီတ်ပြလိုက်၏။ နောင်တော်သို့ ပူလောင်လှသဖြင့် မျက်နှာကို ရေဖြင့် ဆွတ်လိုက်ပြီး

“ဖြူမှာပေါ့ ညီတော်သူ့ကိုလောင်အီမဲ့ထဲမှာလောင်ထားတာကိုး၊

ဒါပေမဲ့ ဒီလျှင်အိမ်ကို ဘယ်သူကများ ဖွင့်လိုက်သလဲ မသိဘူး”

“ဒေဝဒတ်ပဲ ဖြစ်မှာပေါ့”

“မဟုတ်ဘူး ညီတော်၊ ငါပြောတာက သိမ်းငှက်ကို ပြောနေတာ၊ အေးလေခဲ့တော့ ရှင်းသွားပါပြီ”

“ဘယ်လိုရှင်းသွားတာလဲ နောင်တော်”

“ဒေဝဒတ်ဟာ ကောက်ကျစ်တယ်၊ စဉ်းလဲတယ် ညီတော်၊ သူ ဒီကို အစောကြီးရောက်နှင့်နေပုံရတယ်၊ ကျားသစ်ဖြူကိုလည်း သူယူလာတာပဲဖြစ်ရမယ်၊ ဒါမှမဟုတ်ရင်လည်း စောစောကတည်းက ကျားသစ်ဖြူကို ဒီနေရာမှာ လာထားခဲုပုံရတယ်၊ အစာရေစာမကျွေးဘဲ အင်တ်ထားပြီး ငါအဝတ်အစားတွေကိုပေးထားတော့ ဒီအဝတ်တွေကို ကိုက်ဖြေနေလိမ့်မယ် ထင်ရတယ်၊ ဒီတော့ ကျားသစ်ဖြူဟာ ငါအနဲ့ကို သိနေတာပေါ့၊ ဒီတုန်းမှာ သိမ်းငှက်ကို လွှတ်လိုက်တယ်၊ သိမ်းငှက်ဟာ သူ့လျှင်အိမ်ကို ဖွင့်ပေးပါလိမ့်မယ်၊ ဒေဝဒတ်နဲ့ သူ့အပေါင်းအသင်းများက ငါကို မကောင်းကြုံစွဲအတွက် သေသေချာချာပြင်ဆင် ထားခဲ့ကြလိမ့်မယ်၊ ဒါပေမဲ့ သူတို့မေ့နေတဲ့ အရာတွေရှိနေတယ်၊ ငါတို့မှာ လက်နက်တွေ ပါလာနိုင်တယ်ဆိုတာ သူတို့မေ့နေကြတယ်၊ နှစ်းတော်ကို ပြန်လို့ ကျားသစ်ဖြူကို ခေါ်လာတဲ့အခါမှာ ဘယ်လောက်ယဉ်ပါးနေတဲ့ တိရှိနှစ်လည်းဆိုတာ ညီတော်မြင်တယ် မဟုတ်လား”

မှာ်ပိရိတ္တာင် ကျူပ်တို့နှစ်ဦးသည် ရွှေနှစ်းတော်သို့ ပြန်လာခဲ့သည် ကို ကျူပ်သတိရနေသည်။

ထိစဉ်က ကျူပ်တို့သည် ကျားသစ်ဖြူကို လက်ကောက်ဝတ်ခန့်ရှိသော မြေက်ကြီးများဖြင့် ချည်၍ ပြန်လာခဲ့ကြသည်။ သို့ရာတွင် သိမ်းငှက်ကိစ္စကိုမှ ကျူပ်နားမလည်။ ကျားသစ်ဖြူကို လျှင်အိမ်မှ ဖွင့်လှစ်လိုက်သည့် ကိစ္စကိုလည်း ကျူပ်နားမလည်။ ကျူပ်တို့အား မည်သူက မည်သည့်အကြောင်းကြောင့် သေကြောင်းကြိုနေသည်ကို ဆိုသည်ကိုလည်း ကျူပ်နားမလည်။ နောင်တော်သည် ကျူပ်ကို လက်ဖြင့် ဆွဲခေါ်ကာ တောထဲသို့ ခေါ်သွား၏။

တောထဲသို့ ရောက်သည့်အခါ ကျားသစ်လျှင်အိမ်ကို တွေ့ရ၏။ တံခါးမှာ အရှင်လုပ်ထားပြီး ငှက်ကြီးကြီးတစ်ကောင် အပေါ်တွင် နားလိုက်ရုံမျှဖြင့်ပင် တံခါးပွင့်သွားအောင် လုပ်ထားခြင်းဖြစ်သည်။

“ဒီလိုဆိုရင် ကျားသစ်ဖြူ ဟိန်းနေတာကို ညီတော်တို့ ကြားနိုင်တာပဲ၊ ဒါပေမဲ့ ညီတော်တို့ မကြားခဲ့ဘူး၊ ပြီးတော့ ရယ်သံကရော

ဘယ်ကပေါ်လာတာလဲ၊ မဖြစ်နိုင်ဘူးထင်တယ် နောင်တော်၊ လျှောင်
အိမ်က ကြိမ်နဲ့ရက်ထားတဲ့ လျှောင်အိမ်ကလေးပဲ၊ ကျားသစ်ကြီး
တစ်ကောင် ရှုန်းထွက်လိုက်ရင် အသာကလေးပျက်သွားမှာပေါ့”

ကျူပ်က လျှောင်အိမ်တွင်ရက်ထားသည့် ကြိမ်စလေးများကို ကိုင်
ကြည့်ရင်း ပြောသည်။ သေချာစွာကြည့်သည့်အခါတွင် လျှောင်အိမ်အဆုံးတွင်
ကြိမ်တစ်ရွောင်းရှိနေပြီး ကြိုးအဖျားတွင် ကြက်တူရွေးတစ်ကောင် ဆွဲထား
သည်ကို တွေ့ရသည်။ ကြက်တူရွေးဟုပင် ကျူပ်စိတ်ထဲတွင် ထင်မိသည်။
ကြက်တူရွေးအသေကောင်မှာ နှီးရဲသည့် နှုတ်သီးနှင့် ခေါင်းခွံတို့သာလျှင် ကျုန်
တော့သည်။ ကျုန်အသားများကိုမူ တော့ပုရွှေက်တို့က စားသောက်သွားခဲ့ကြလေပြီ။

ကျူပ်တို့သည် ရံရွေ့တော်များရှိရာသို့ ပြန်လာခဲ့ကြသည်။

သိမ်းငှက်အကြောင်းကို ကျူပ်မပြောချင်တော့။ ဒေဝဒတ်သည် ကျူပ်
တို့ကို အဘယ်ကြောင့် အကောက်ကြံရသနည်း။ အဘယ်ကြောင့် ကျျားများ စီ
စဉ်ထားခဲ့ရှု သေကြောင်းကြံရသနည်း။ ဤသည်ကို ကျူပ်မယုံနိုင်အောင် ဖြစ်
ခဲ့ရသည်။ နှစ်းတော်သို့ ကျူပ်တို့ ပြန်ရောက်လာသည့်အခါတွင် ကျူပ်တို့အား
အတွေ့မခံရ။ အဘယ့်ကြောင့် ရှောင်နေကြောင်းကို ယခုမှုပင် ကျူပ်သော
ပေါက်မိတော့သည်။

ဒေဝဒတ်သည် ကျူပ်တို့ ဥယျာဉ်ထဲသို့ ကျလာသော ဟသာ့ကိစ္စ
ကြောင့် ကျူပ်တို့အပေါ်တွင် ဤမျှအဋီးကြီးနေခြင်းဖြစ်သလော့။ ကျူပ်သည်
ထိုအဖြစ်ကို တွေးလိုက်မိရင်း တစ်ကိုယ်လုံး တုန်သွားလေသည်။

ကျူပ်တို့သည် တော့ထဲသို့ လာခဲ့ကြသည်။ မြို့ရှိုးပျက်ကြီးနားရောက်
သည့်အခါတွင် ကျောက်မျက်ရတနာတို့ထည့်ထားသော မြေအိုးများကို တွေ့ရ
သည်။

အစေတော်များတွင် တူရွှင်းများ ပါလာသည့်အတွက် နောင်တော်
သိခွဲထွက် ထိုနေရာတစ်ရိုက်သို့ အတူးခိုင်းကြည့်ကြသည်။ သို့ရာတွင် နောက်
ထပ်ဘာမှ မတွေ့တော့။ ရှေးတုန်းက ကျုန်ခဲ့ဟန်ရှိသည့် အရိုးပုတီးတစ်ကုံးကို
သာလျှင် တွေ့ရတော့သည်။

ထိုစဉ် မိုးကြီးရွာချုလိုက်၏။ မှောင်မည်းနေသော ကောင်းကင်မှ
ရတ်တရက်ရွာချုလိုက်သော မိုးဖြစ်လေသည်။ မိုးရေကြောင့် မြေကြီးမှ အငွေ့
တွေ ပုံးတက်လာရာ ကျူပ်တို့နေရာလေးတစ်ရိုက်သည် စီမံတော့ကြီးတစ်တော်
နှင့် တူနေသည်။

ထိုအထဲတွင် မုန်တိုင်းကလည်း မဆင်ဘဲနှင့် တိုက်ခတ်လာပြန်
သည်။ ကုလ္လာပိုင်ကြီးများသည် မြေအိုးပေါ်တွင် ဆူးခက်ထည့်၍ ခြစ်သည့်နှယ်

၉၆ အဲ မြတ်စွာနှင့်

တရာစိရှစ်မြည်လျက်ရှိကြပြီး နယ်ငန်းကြီးများကလည်း မြေကြီးပေါ်သို့ ကျလာကြသည်။

နိုင်ရဲသော မြေပြင်ပေါ်တွင် မိုးရေများသည် သွေးကဲ့သို့ နိုင်နေ၏။ တိမ်တိုက်များသည် တဖြည့်ဖြည့်ပြေဆင်းလာခဲ့ရာ နောက်ဆုံး၌ သစ်ပင်ထိပ်များပေါ်တွင် ဝဲနေသည်ဟု မှတ်ထင်ရလေသည်။

တောတိရွှေနှင့်များသည်ပင်လျှင် မိုးသံကို ကြောက်လန့်လျက်ရှိကာ မိုးရေထဲတွင် ဟိန်းဟောက်သံများကို ကြားနေရသည်။

ကန်များထဲတွင် ရေတွေ ပြည့်လျုံကုန်ကြပြီ။

သန်းပေါင်းများစွာသော ဖန်ကျည်တောက်တို့ ပေါက်ကွဲသကဲ့သို့ ရှိသော လွှာပ်စစ်ရောင်၊ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မိုးကြီးသံတို့ကြောင့် မောင်းမမြှော်ရုံတို့ သည်လည်း လန့်ဖျော်ကာ ဟိုမှုသည်မှ ပြေးလွှားကြကုန်၏။

အချို့သည် နယ်ငန်းကြီးများနှင့် ြိုကာ လဲကျသွားကြသည်။ အချို့သည် ကြီးစွာထိတ်လန့်ခြင်းဖြစ်လျက် နှဲ့ဗွက်ကြီးများထဲတွင် ငုတ်တုတ်ထိုင်လျက်နေကြသည်။

မိုးပေါက်များသည် သံခဲများသဖွယ် ကျူပ်တို့ ကိုယ်ပေါ်သို့ ကျရောက်လာကြ၏။ ဆင်ပေါက်ကလေးမှာ နှုံးမောင်းကို မြှောက်ကာ အလန် တကြားဖြင့် ကျည်ကျည်အော်မြည်လျက်ရှိ၏။

ရံရွှေတော်များသည် ကျူပ်တို့ထံ ပြေးလာကာ သူတို့ကို အကာအကွယ်ပေးရန် နောင်တော်သီဒ္ဓတ္ထကို တောင်းပန်ကြသည်။ သို့တိုင်အောင် မိုးမှာ သဲသဲမဲမဲ ရွာမြှေ့ရွာသွားကြသည်။ အငွေ့များက တောတစ်ခုလုံးကို ဖုံးအပ်လျက်ရှိပြီး ကန်ပေါက်သဖြင့် ရေများသည် တဝါဝေါအော်မြည်စီးကျလာကြသည်။

ဤအချိန်တွင် ဘာကိုမျှ ဆုတောင်း၍ ရမည်မထင်။ မိုးနတ်က္ခနာ သည် အေါ်သာမျက်ခြောင်းခြောင်းထွက်လျက်ရှိစဉ် မည်သည့် ဆုတောင်းပတ္တနာသံကိုမျှ ကြားဟန်မတူတော့။ ကျူပ်တို့သည် နောက်ထပ်သုံးရက်ခန့်ရာသီဥတုကြည်လင်မည်ဟု ဟောလိုက်သော ရွှေနှင့်းတော်ကြီးမှ ဟူးရားတို့ကို ကျိုန်ဆဲကာ မိုးကြီးလေကြီးထဲတွင် လာလမ်းအတိုင်း စမ်းတဝါးဝါးဖြင့် ပြန်လာခဲ့ကြသည်။

ကျူပ်သည် ကြောက်ဖွယ်အိမ်ပြန်ခရီးကို လာရင်း ပိုးပုရွက်တို့ကိုက်သဖြင့် အရိုးစုချည်းသာ ကျုန်တော့သော ခန္ဓာကိုယ်နှင့် နိုင်ရဲသော နှုတ်သီးရှိသည့် ကြက်တူရွေးကယ်ကိုလည်းကောင်း၊ ဂျိုးပဲ့ပျက်စီးလျက်ရှိသော ကြိမ်လျောင်အိမ်ကယ်ကိုလည်းကောင်း၊ ကျူပ်တို့မမြင်လိုက် မကြားလိုက်ရသော သိမ်းငုက်ကိုလည်းကောင်း သတိရနေမိသည်။

တော်သလင်းလကုန်သည်အထိ မိုးရွာလျှက်ရှိ၏။

တိမ်တိုက်များသည် ကြောက်ဖွယ် မြည်ဟည်းလျက်ရှိရာ တစ်ခါတစ်ရုတွင် ဟိမဝန္တဘတောင်တန်းကြီး ပြောကဲ့သို့သော မြည်ဟည်းသံကြီးကို ကြားရတတ်သည်။

ကျူပ်သည် ရွှေနှုန်းတော်ကြီး ပြတင်းဝတွင် ရပ်ရင်း မိုးနက်ကြီးအောက်တွင် ဖုံးကွယ်နေသော ကြာကန်ကိုလည်းကောင်း၊ ကောင်းကင်မှ ကျလာသော ဝတ်ရုံဖြူဖြူများအောက်တွင် ဖုံးကွယ်နေသည့် သရက်ဥယျာဉ်ကိုလည်းကောင်း လုမ်းမျှော်ကြည့်နေတတ်၏။ သို့ရာတွင် တစ်ခါတစ်ရုတွင်မူမိုးရွာပြီးသည်နှင့် နေရာင်တို့ ဝင်းလက်ဝင်းပြက်လာတတ်လေရာ ထိအခါများတွင် ရွှေနှုန်းတော်ကြီးသည် နေရာင်ထဲတွင် မိုးရေတို့ဖြင့် စိန့်ကာ တင့်တယ်သော အသရေကို ဆောင်လျှက်ရှိ၏။

သပြေပင်၊ သုဇာပင်၊ သလဲပင်၊ ရှောက်ပင်တို့တွင်လည်း အပွင့်တွေ ဝေဆာကြလေပြီ။ ကြာကန်တို့တွင်လည်း ရေဖြင့် ပြည့်နေလေပြီ။

ထိအချိန်သည် အပြည့်ပြည့်မှ သံတမန်တို့ ရောက်ရှိလာချိန်ဖြစ်၏။ နိုင်ငံတော်စာရင်းအင်းများ စစ်ဆေးချိန်ဖြစ်၏။ ဆင်များယဉ်ပါးအောင် သွန်သင်ချိန်ဖြစ်၏။ နောင်တော်သံခွွဲတွေမှာ အသက်တစ်ဆယ့်ကိုးနှစ်ရှိလေပြီ။ ထိကြောင့် အပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ရ၏။ နောင်တော်သည် မနက်လင်းလျှင် ညီလာခံဝင်ရခြင်း၊ စည်းဝေးတိုင်ပင်ရခြင်းတို့ လုပ်ရသည်ကိုငြီးငွေနေဟန်ရှိသည်။

ယခုအချိန်တွင် ငယ်ငယ်ကကဲ့သို့ ဝတ်ရုံတို့ကို ဝတ်ဆင်ခြင်းမပြုတော့ဘဲ၊ မှူးကြီးမတ်ရာတို့၏ အဆောင်အယောင်ဖြစ်သော ရွှေအနားသပ် ဝတ်ရုံနိုတို့ကို ဝတ်ဆင်ရပြီး ပုလဲစီအကျိုတို့ကို ဝတ်ဆင်ရသည်။ နောင်တော်သည် သဟာယမဟာမိတ်နိုင်းများမှ သံတမန်များကို လက်ခံတွေ့ဆုံးရခြင်း၊ လွတ်တော်တက်ရခြင်း၊ ညီလာခံဝင်ရခြင်း၊ တိုင်းရေးပြည့်ရေး ကိစ္စရပ်များကို စီမံခန့်ခွဲရခြင်းတို့ကို ငြီးငွေသည့်တိုင် သူ့မျှက်နှာတွင် ငြီးငွေသည့် အရိပ်အယောင်များကို မဖြင့်ရ။ ပကတီ တည်းပြုမြို့သောအမှုအရာကိုသာ မြင်ရသည်။

ဝါခေါင်လကုန်လောက်တွင် ဒေဝဒတ်သည် ဗာရာဏသီမှ ကျူပ်တို့ နေရာ ကပိလဝတ်ပြည့်သို့ ရောက်ရှိလာခဲ့ရာတွင် နောင်တော်သံခွွဲတွေအား စုလျားရှစ်ပတ်လက်ထပ်ပေးတော့မည်ဟူသော ကောလာဟလများကို ပို၍ ကျယ်လောင်စွာ ကြားလာရသည်။

ထိစဉ်က ယသော်ဓရာသည် ကျူပ်တို့ရွှေမြို့တော်တွင် သူ့ခမည်းတော်နှင့်အတူ လာရောက်နေထိုင်လျှက်ရှိ၏။

၉၀ အဲ မြတ်စွာနှင့်

နှစ်းတွင်းပန်းချီကျော်တို့ ရေးဆွဲထားသော ယသော်ဓရာဇ်၏ ပုံတူပန်းချီတစ်ခု နောင်တော်ထံတွင်ရှိရာ တစ်ခါတစ်ရုံ ကျူပ်ရောက်သွားသည့်အခါတွင် နောင်တော်သည် ထိုပုံတူကို ကြည့်နေသည်ကို တွေ့ရ၏။ ယသော်ဓရာမှာ ဈေးအဆင်းကဲ့သို့ ဝါဝင်းသော အသားအရေရှိဖြီး လုပေချေမောသည့် သတို့သမီးတစ်ယောက်ဖြစ်သည်ကို တွေ့ရသည်။ ယသော်ဓရာဇ်၏ မျက်နှာသည် ပကတိအပြစ်ကင်း သန့်စင်လျက် ကြည်လင်သော အမူအရာတို့ရှိ၏။

“နောင်တော်ဟာ ယသော်ဓရာကို တကယ်ပဲ မြတ်နီးသလား၊ ဒါမှမဟုတ် မင်းပျို့မင်းလွင်တို့ထုံးစံ အရွယ်ရောက်လို့ ကြင်ရာတစ်ယောက်ကို ကောက်ယူလိုက်တာမျိုးလား”

ကျူပ်က မေးလိုက်သည့်အခါတွင် နောင်တော်သိဒ္ဓတ္ထသည် ခေါင်းကို မေ့၍ ပြီးလိုက်သည်။ ထိုပြီးပုံကို ကျူပ်ဘယ်တော့မှ မူနိုင်တော့မည် မထင်။

“မြတ်နီးလို့ လက်ထပ်တာပဲ ဖြစ်ဖြစ်၊ လက်ထပ်ချင်လို့ လက်ထပ်ဖြစ်ဖြစ်၊ ထုံးတမ်းစဉ်လာမို့လို့ လက်ထပ်တာပဲဖြစ်ဖြစ် ဒါတော့အားလုံးဟာ နေရောင်ခြည်အောက်မှာ ခဏလက်လိုက်တဲ့ ရေပွက်ကလေးတစ်ပွက်လောက်ပဲ ရှိပါတယ် ညီတော်”

ကျူပ်က မည်သို့မှ မပြောတော့သည့်အခါ၌ နောင်တော်သိဒ္ဓတ္ထသည် နိုင်ငံတော်မှတ်တမ်းကို ဖတ်နေလေသည်။

တစ်ညွှန်း၌ အဝဒတ်သည် ကျူပ်တို့ ခန်းမဆောင်သို့ ရတ်တရက်ပေါက်ချလာသည်။ သူနှင့်အတူ သူနှုန်းရန်နှင့်လည်း လိုက်ပါလာ၏။ ကျူပ်တို့သည် သူနှုန်းရန်ကို စိတ်ဝင်စားနေ၏။

သူနှုန်းရန်သည် တစ်ခါက မင်းညီမင်းသားတစ်ပါးဖြစ်ခဲ့သော်လည်း နှစ်းတော်မှ ထွက်ပြီးကာ နာပန်းသမားအဖြစ် တိုင်းပြည်တစ်ဝန်းတွင် လျှောက်သွားပူးသောကြောင့်ဖြစ်၏။ သူ့အားအပြစ်ပေးသည့်အနေဖြင့် အဆောင်အပောင်နှင့်ဘွဲ့မည်များအားလုံးကို ရုပ်သီမ်းကာ ဗာရာဏသီအနီးရှိ ပါချမည် သော ရွာကလေးသို့ ပို့ထားခဲ့ပြီး ကန္တရမည်သော ဆာဒူးကြီးတစ်ပါးထံတွင် ပညာသင်စေခဲ့သည်။

သူနှုန်းရန်မှာ အရပ်ထောင်ထောင်မောင်းမောင်းကိုယ်လုံးကိုယ်ပေါက်တောင့်တင်းသည့်တိုင် အနည်းငယ်ဝသည်ဟု ထင်ရသည်။ သူ့တစ်ကိုယ်လုံးသည် အမွေးအမျှင်တွေ ဖုံးအုပ်လျက်ရှိရာ သူနှုန်းရန်သည် ထိုအချက်ကိုလည်း များစွာ ဂုဏ်ယူလျက်ရှိဟန်တူသည်။ ကိုယ်လုံးကိုယ်ပေါက် ကြမ်းတမ်းခက်တရော်ရှိသည့်တိုင်အောင် တောင်ပိုင်းပြဟနာတို့၏ စံချိန်ဖြင့်ကြည့်လျှင် အတော်အတန်ပညာတတ်သည့် လူငယ်တစ်ဦးဖြစ်သည်ဟု ဆိုရမည်ဖြစ်၏။

နောင်တော်သီဒ္ဓတ္ထမှာ ကပိလဝတ်ပြည်၏ အပြင်သို့ မရောက်ဖူးသော်လည်း ဗာရာကာသီပြည်အကြောင်း၊ တောင်ပိုင်းသားတို့၏ ထုံးခလေ့များအကြောင်း မေးမြန်းသည့်အခါတွင် သုန္ဓရနန္ဒသည် လေးစားစွာဖြေဆိုခြင်းပြု၏။ အမှန်အားဖြင့် ကျူပ်နှင့်တကွ ဒေဝဒတ်၊ သုန္ဓရနန္ဒတို့သည် နောင်တော်သီဒ္ဓတ္ထထက် အဆင့်အားဖြင့်လည်းကောင်း၊ မျိုးရိုးအားဖြင့်လည်းကောင်း၊ နိမ့်ကျေသူများဖြစ်သည့်အတွက် ကျူပ်တို့အားလုံးကပင် နောင်တော်ကို ရိုသေစွာဆက်ဆံကြရသည်။

ပထမတွင် နောင်တော်သီဒ္ဓတ္ထက သလွန်ပေါ်တွင် လဲလောင်းလျက်ရှိသည့်အတွက် သုန္ဓရနန္ဒသည် ထိုင်ခြင်းမပြုဘဲ မတ်တတ်ရပ်နေသည်။ နောင်တော်က ယဉ်ကျေးသမှုအနေဖြင့် သလွန်မှထသည့်အခါတွင် သုန္ဓရနန္ဒသည် ထိုင်၍ စားခြင်းပြုသည်ကို ကျူပ်သတိထားမိသည်။

ကျူပ်တို့သီသို့ သုန္ဓရနန္ဒ ပထမဆုံးရောက်လာပုံကို ကျူပ်မျက်စိတဲ့တွင် ယခုတိုင် မြင်ယောင်လာ၏။ ထိုစဉ်က သုန္ဓရနန္ဒသည် ရွှေ့ပေသော အဝတ်အစားတို့ဖြင့် ခရီးရောက်မဆိုက် ကျူပ်တို့ထံသို့ အခစားဝင်လာခြင်းဖြစ်သည်။ နောင်တော်ကလည်း အထူးအခွင့်အရေးပေးသည့်အနေဖြင့် သူ့အားထိအဝတ်အစားများဖြင့်ပင် စားခွင့်ပြုလိုက်သည်။

ကျူပ်တို့တစ်တွေ စကားပြောဆိုနေကြစဉ် နောင်တော်သီဒ္ဓတ္ထက ဝတ်ကောင်းစားလုပို့ကို လဲလှယ်ဝတ်ဆင်ရန် ပြော၏။ နောင်တော်သီဒ္ဓတ္ထကိုယ်တိုင်မှာလည်း ထိုအချိန်က မှူးဗြီးမတ်ရာဝတ်စုံတို့ကို ချွတ်ကာ ခါတိုင်းဝတ်နေကျ ပိုးဝတ်ရနှင့် ပုလဲတို့ကို ဝတ်ဆင်ထားသည်။

“မှန်ပါ အရှင်ခွင့်ပြုမည်ဆိုလျှင်”

သုန္ဓရနန္ဒသည် စကားထစ်နေသည်။ ထိုစဉ် အစေတော်တစ်ယောက်ရောက်လာပြီး သူ့အတွက် ပိုးဝတ်စုံတ်ထည်၊ ဝက်ဝံရေကွပ်ထားသည့် ရွှေ့ခြေနှင့်တစ်စုံနှင့် ပခုံးပေါ်တွင် လွှားတင်ရန်အတွက် ပိုးမွေးခြေထည်တစ်ထည်ကို ယူလာသည်။ အခြားအစေတော်တစ်ယောက်ကလည်း နှဲသာမွေးသပ်ထားသည့် ရေဇ်လုံနှစ်လုံးသုံးလုံးနှင့် ရောင်စုံမျက်နှာသုတေဝန်ပါ နှစ်ထည်သုံးထည်တို့ကို ယူလာ၏။

သုန္ဓရနန္ဒသည် ထိုပစ္စည်းများကို အတန်ကြာမျှ ငေးကြည့်နေသည်။ ထိုပစ္စည်းများနှင့် ထိုတွေ့ခြင်းမပြုသည်မှာ ကြာခဲ့လေပြီ။ သုန္ဓရနန္ဒသည် ရွှေ့နှင့်တော်သုံးစကားများကိုလည်း ကောင်းစွာ မှတ်မိခြင်းမရှိတော့ဘဲ မနည်းစဉ်းစားပြောနေရ၏။

ဒေဝဒတ်သည် သုန္ဓရနန္ဒအား ဆက်ဆံသည့်အခါတွင် အပေါ်စီးယူ

၍ ဆက်ဆံသော်လည်း နောင်တော်သိဒ္ဓတ္ထကမူ သူ့ကိုအရိုအသေပေးခြင်း မဟုတ်သည့်တိုင် ယဉ်ကျေးစွာ ဆက်ဆံခြင်းပြဿည်ကို တွေ့ရသည်။ သုန္တရန္တန္တသည် သူ့တွင်ခြေလာသည့် ညီစ်ပတ်သော သားရေဝတ်ရုံကို ဆွဲတိလိုက်ပြီး နောက် ရေမွေးသပ်ထားသည့် အင်းထဲတွင် ဆင်း၍ ရေချိုးသည်။

ထို့နောက် နောင်တော်က သူ့ကို စားကောင်းသောက်ဖွယ်များဖြင့် ကျွေးမွေး၏။ သုန္တရန္တန္တသည် ခရီးပန်းလာသည့်အတွက် များစွာဆာလောင်နေသည့်တိုင်အောင် ဆာလောင်ခြင်းမရှိလေဟန်ဆောင်လျက် အစားအသောက်များကို တို့ကာပင့်ကာသာစားသည်။ သို့ရာတွင် သူ့မျှက်လုံးများက စားကောင်းသောက်ဖွယ်တို့ထည့်ထားသည့် ပန်းကန်ပြားကြီးဆီသာ ရောက်နေ၏။ သူ့မျှက်လုံးများသည် ထောပတ်ဆီများ၏ အရောင်ထဲတွင် ရွှေရောင်တောက်ပနေသည်ဟု ထင်ရ၏။

နောင်တော်သိဒ္ဓတ္ထက သူ့နပန်းသမားတို့ ဘဝအကြောင်း မေးမြန်းသည့်အခါ့် သုန္တရန္တန္တသည် ထိုအကြောင်းကို များစွာ ဖြေချင်ဟန်မတူ။ သုန္တရန္တန္တသည် သူ့ဘဝအကြောင်းကို ပြောလျှင် ထိုအကြောင်းကို ချုန်လုပ်ထားလို ဟန်ရှိနေသည်ဟု အောက်မေ့မိ၏။

နပန်းသမားများသည် အများအားဖြင့် မီးကို စားကြေသူများဖြစ်ကြကြောင်း၊ နပန်းသတ်သည့်အခါ့်တွင် သူတို့ကိုယ်တွင် ဆီများရဲ့နေအောင် လူးထားတတ်ကြကြောင်း၊ မိမိသည် တစ်ခါက နပန်းသတ်ရင်း နပန်းသမားတစ်ယောက်၏ လည်ကို လိမ်ချိုးလိုက်မိသဖြင့် နောင်တကြီးစွာ ဖြစ်ခဲ့ရကြောင်း၊ ထို့နောက်မှ စ၍ နပန်းသတ်ခြင်းအလုပ်ကို စွန်းလွတ်လိုက်ကြောင်း၊ အပျော်သဘောမျိုးဖြင့် နပန်းသတ်ခြင်းသာရှိတော့ကြောင်းဖြင့် ပြောပြသည်။

“သင်ရော မီးကို စားပြနိုင်သလား”

နောင်တော်က မေးသည်။

“စား စားပြနိုင်ပါတယ် အရှင်၊ အရှင်ကြည့်ချင်လို့လား”

“ကြည့်ရရင်တော့ ကောင်းမှာပဲ သုန္တရန္တန္တ”

“အမှန်ကတော့ လိမ်လည်လှည့်ဖြားတဲ့ အတတ်ပညာတစ်ရပ်

ဖြစ်ပါတယ် အရှင်၊ ပါးစပ်ထဲကို စွဲ့တွေ့င့်ထားပြီးမှ စားပြတာပဲ၊ မီး

ဟာ ဘယ့်နှယ်လုပ် လောင်နိုင်ပါတော့မလဲ”

သုန္တရန္တန္တသည် ထိုအတတ်ပညာကို ပြချင်ဟန်မတူ။ တဖျော်ဖျစ်တောက်လောင်နေသော ထောပတ်ဆီမိုးခွက်များကို ဝေးကြည့်နေသည်။ သုန္တရန္တန္တ စကားထစ်နေခြင်းမှာ မီးစားပြသည့်အတွက် ထိုဒဏ်ရာများကြောင့် ဆွဲအနေခြင်းဖြစ်သည်ဟု ကျူးပ်ထင်လိုက်မိသည်။

နောင်တော်သိဒ္ဓတ္ထကမူ စားပြရန် တိုက်တွန်းနေသည်။

နောင်တော်က သူ့တစ်သက်တွင် မီးကိုစားနိုင်သောသူဖြစ်လိုကြောင်း
ဖြင့် ဟန်ဆောင်၍ ပြောသည်ကို ကျေပ်သိလိုက်၏။ သုန္တရန္တနှင့်မှာ မငြင်းသာ
တော့ဘဲ အစေတော်တစ်ယောက်ကို ခေါ်ယူကာ ဥယျာဉ်ထဲမှ နှံ့စေးခဲ့တစ်ခဲကို
အယူခိုင်းလိုက်ပြီးနောက် ထောင့်တစ်ထောင့်သို့ သွားကာ ဂါထာမန္တရားများ
ကို ရွှေတ်နေသည်။ ထို့နောက် မီးတုတ်တစ်ခုဖြင့် မီးညိုခိုင်းလိုက်သည်။ အားလုံး
ပြင်ဆင်ပြီးသည် အခါတွင် သုန္တရန္တနှင့်သည် ကြမ်းပြင်ပေါ်တွင် ပက်လက်လှန်
အိပ်လိုက်ပြီး မီးတုတ်များကို သူ့မျက်နှာပေါ်သို့ ရွှေယမ်းလိုက်သည်။ ပါးစပ်မှ
လည်း တောင်ပိုင်းသားတို့အသံမျိုးဖြင့် ဂါထာများကို ရွှေတ်ဆိုလျက်ရှိရာ မီး
ဟုန်းဟုန်းတောက်လျက်ရှိသော မီးတောက်များကို ပါးစပ်ထဲသို့ သွင်းလိုက်ရာ
မီးတောက်များသည် ဟုတ်ခနဲ့ ဌိုမ်းသွားတော့မည်လောဟု ထင်လိုက်ရသည်။

သူ့ရင်ထဲတွင် မီးတောက်များ တောက်နေသံကို ကြားနေရသည်ဟု
ကျေပ်ထင်လိုက်သည်။ သုန္တရန္တနှင့်သည် ပါးစပ်စွေထားသည်တွင် မီးတောက်များ
သည် သူ့ရင်ထဲတွင် တဗုံးဟုန်းဟုန်းတောက်နေသည်ဟု ကျေပ်ထင်လိုက်သည်။

သူ့မျက်လုံးများသည် ပြု၍ထွက်လာကာ ခေါင်းကို ဟိုဘက်သည်
ဘက် ယမ်းလျက်ရှိနေ၏။ ထို့နောက်တွင်မူ အသံတစ်ခုကို ပြုကာ မီးတောက်
ကို ပါးစပ်ထဲမှ ပြန်ထုတ်လိုက်သည်။ စောစောက ကျေပ်ပြောခဲ့သည့်အတိုင်း
ကျေပ်တို့အခန်းမှာ မောင်လျက်ရှိရာ အခန်းထဲတွင် ကိုယ်တစ်ပိုင်းဗလာဖြင့်
အမွေးအမျှင်တွေ ဖုံးနေသော သုန္တရန္တနှင့်သည် မီးတုတ်မှ မီးရောင်များအောက်
တွင် ဟိုသည်ယိမ်းလျက်ရှိနေသည်ကိုသာ ခပ်ဝါးဝါးမြင်ရတော့သည်။ ထို့
နောက် သူ့ရင်ထဲမှ မီးတောက်များ ရယ်သံကို ကြားရပြန်ရာ ဒုတိယမီးလျှံ့တစ်
ခုကို အန်ထုတ်လိုက်ပြန်သည်။

မကြာခင်တွင် မီးလျှံ့တစ်ခုပေါ်ထွက်လာပြန်သည်။ သို့ဖြင့် သူ့ပါး
စပ်ထဲမှ မီးတောက်များ ငါးကြိမ်ထွက်လာသည်ကို မြင်ရသည်။ နောက်ဆုံး
မီးလျှံ့မှာကား ခပ်စောစောပိုင်းက မီးတောက်များလောက် အရှိန်မပြင်းတော့ဘဲ
ဖျောတော့သွားခဲ့လေပြီ။ မီးတောက်များကို အန်ထုတ်ပြလိုက်ပြီးနောက် သုန္တရ
န္တနှင့်သည် လာရောက်ခစားသည်အခါ နောင်တော်သိဒ္ဓတ္ထသည် ဝမ်းမောက်ဝမ်း
သာ ဖြစ်နေပုံရသည်။

“မီးမျိုးတဲ့ အတတ်ပညာနဲ့ နပန်းသတ်တဲ့ အတတ်ပညာကိုကျွန်ုပ်
ကိုရော သင်မပေးနိုင်ဘူးလား”

“ကျွန်ုပ် မသင်တတ်ပါဘူး အရှင်၊ ကျွန်ုပ်ဒီလောက်လည်း အ
စွမ်းအစမရှိသေးပါဘူး”

သုန္တရန္တန္တသည် သူခေါင်းကို လက်သီးဆပ်ဖြင့် ထုနေသည်။

“ကျွန်ုပ် အလေးအနက်ပြောနေတာပါ သုန္တရန္တန္တ၊ ကျွန်ုပ်တစ်သက်မှာ ဒီလောက်တစ်ခါမှ လေးလေးနက်နက် မရှိခဲ့သေးပါဘူး၊ သင်သိတဲ့အတိုင်း ကျွန်ုပ်ဟာ ရွှေနန်းတော်ကြီးထဲမှာချည်းပဲ အချိန် ကုန်ခဲ့တယ်၊ လောကအကြောင်းကို ဘာမှ ကောင်းကောင်းမသိသေးဘူး၊ မှန်ပါတယ်၊ ကျွန်ုပ်နဲ့ ညီတော် အာနန္တဘို့ဟာ တစ်ခါတစ်ရုံမှာ ရွှေနန်းတော်ကြီးရဲ့ အပြင်ဘက်ကို ထွက်ပြီး ပျော်ရွှေ့မှုကို ရှာခဲ့က တဲ့အခါတွေ ရှိတယ်၊ ဒါပေမဲ့ ဈေးကွက်တို့မှာ ညီတော် အာနန္တဘို့အတူ သွားပြီး ညီတော်က သူကိုယ်မှာ သံချွန်တွေစိုက်ပြု ကျွန်ုပ်က မီးကိုမျိုးပြုရင် ဘယ်လောက်များကောင်းမလဲ မသိဘူး သုန္တရန္တန္တ၊ နိုင်ငံတော်စိရင်အုပ်ချုပ်ပုံစာတမ်းတွေ ဖတ်ပြီးတဲ့နောက် ဒီလိုများ ပျော်ရွှေ့မှုရှာလာရင် ဘယ့်ကလောက်များကောင်းလိုက်မလဲ၊ အသင်ရော ဒီမှာ ဘယ်လောက်ကြာကြာ နော်းမှာလဲ”

“ကျွန်ုပ်ဟာ မီးကို ဝါးမျိုးရအောင် ဒီကိုလာတာ မဟုတ်ပါဘူး အရှင်၊ ယူဉ်ပြုပွဲအတွက်လာတာပါ”

“အလို ဘာတွေများ ယူဉ်ပြုပြုးမလဲ သုန္တရန္တန္တ၊ ညြို့ ကျွန်ုပ်သိပြီ၊ အမတ်ချုပ်ကြီးပြောထားပေသားပဲ၊ ကျွန်ုပ်လည်း အဲဒီယူဉ်ပြုပွဲမှာ ပါဝင်ရမယ်တဲ့၊ ယူဉ်ပြုပွဲတွေကတော့ လေးမြားအတတ်ရယ်၊ စစ်ရထားမောင်းတဲ့ အတတ်ရယ်၊ နပန်းအတတ်ရယ်၊ ပန်တျာအတတ်ရယ် မဟုတ်လား၊ ပြီးတော့ နိုင်တဲ့သူတွေကို အုချိုးမြှင့်ကြမယ်၊ ပြီးတော့လည်း ပြီးတာပဲ မဟုတ်လား၊ သူတို့ကတော့ မင်းညီမင်းသားတွေ တတ်အပ်တဲ့ပညာတွေကို တတ်အောင်သင်မယ်ဆိုပြီး သင်နေတာပဲ၊ ဒါပေမဲ့ ဒီအတတ်တွေကို တတ်တော့ရော ဘာလုပ်မှာလဲ၊ တကယ်တော့ ကျွန်ုပ်တို့ကို ဒီအတတ်တွေ သင်ပေးနေရအောင် ကျွန်ုပ်တို့ဟာလည်း သူငယ်လေးတွေ မဟုတ်တော့ဘူးလေ”

ခန်းဆောင်ထဲတွင် အလင်းရောင်မို့နှင့်သွားပြန်သဖြင့် နောင်တော်သိဒ္ဓတ္ထက မီးတိုင်များကို အယူခိုင်းလိုက်ပြန်သည်။ ခဏကြာလျှင် မီးတိုင်များရောက်လာ၏။ သုန္တရန္တန္တ၏ ခြေသလုံးပေါ်ရှိ အမွေးအမှင်များသည် ရွှေနန်းကြီးကဲ့သို့၊ မီးရောင်တွင် ပြီးပြက်တောက်ပနေကြသည်။

ခဏအကြော၌ သုန္တရန္တန္တနှင့် ထွေရာလေးပါး စကားပြောနေကြစဉ် နောင်တော်က ကျူပ်တို့နှစ်ယောက် တောလည်သွားကြသည့် အကြောင်းကို အမှတ်မထင်ပြောမိရာမှ တောထဲတွင် ကြက်တူရွေးအသေကောင်လေးကို တွေ့

ခဲ့ရသည့်အကြောင်း၊ ထိုကြက်တူရွေးအသေကောင်မှ နှုတ်သီးလေးကို အမှတ်တရသိမ်းထားကြောင်း၊ သိန်းငှက်တစ်ကောင်ကြောင့် ကျားသစ်ဖူးတစ်ကောင်ကိုလည်းတွေ့၍ ဖမ်းလာခဲ့ကြောင်း၊ လက်ကိုင်ပဝါနီနီလေးတစ်ထည်ကို တွေ့ခဲ့ကြောင်း ပြောမိသည်။

ထိုသို့ပြောဆိုနေစဉ် ဒေဝဒတ်သည်လည်း ကျူပ်တို့ ခန်းဆောင်ထဲသို့ ရောက်လျက်ရှိ၏။ ထိုအကြောင်းများကို ပြောဆိုနေစဉ် ဒေဝဒတ်သည် မျက်နှာကို မကြည့်ဘဲ မီးတောက်များကိုသာ ကြည့်နေသည်။

ဒေဝဒတ်သည် အစေတော်တစ်ယောက်ပေးသော သူရာခွက်ကို လုမ်းယူကာ သူရာရည်ကို အရသာခံသောက်ရင်း ပြီးနေသည်။

ကြက်တူရွေးအသေကောင်လေးအကြောင်းကို ပြောလိုက်သည့်အခါ တွင် ဒေဝဒတ်၏ မျက်နှာသည် မဲ့သွားသည်ကို ကျူပ်သတိထားလိုက်မိသည်။ သို့ရာတွင် အခြားအချိန်များတွင်မှ တစ်ချက်မှ မျက်နှာပျက်ခြင်းမရှိ။

သုန္တရန္တနှင့်ကမူ ကြိုးပိုင်းထဲမှ နပန်းသတ်သမားဘဝသည် အောက်တန်းကျေကြောင်း၊ တဲ့ကုပ်တွင်နေပြီး နွားချေးစောနဲ့လှကြောင်း၊ မီးစားပြသည့်အလုပ်သည် လှည့်ဖြားမှုသာဖြစ်ကြောင်း၊ ထိုအတတ်ပညာမျိုးကို တစ်ခကာအတွင်း၌ လေ့ကျင့်လျှင် ဖြစ်နိုင်ကြောင်းဖြင့် ပြောပြသည်။

သို့ဖြင့် ကျူပ်တို့ စကားပြောပိုင်းမှာ ညျဉ်နှက်လေပြီ။ သုန္တရန္တမှာ လည်း ခရီးပန်းလာသည့်အတွက် အနားယူချင်လှလေပြီ။

သို့ရာတွင် ဒေဝဒတ်မှာ မပြန်သေးဘဲ ကျူပ်တို့နှင့်စစ်တူရင်ကစားရန် ပြောနေသည်။ ဒေဝဒတ်သည် တော်ထဲတွင် ဖြစ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ နောင်တော်သိဒ္ဓထူး မည်မျှ သိရှိကြောင်းကို သိလိုဟန်တူ၏။

ဒေဝဒတ်သည် သွေးရိုးသားရိုးဖြင့် စစ်တူရင်ကစားရန်ပြောခြင်းလည်း ဖြစ်နိုင်သည်။ သို့ရာတွင် စစ်တူရင်ကစားခြင်းတွင် လူတစ်ယောက်၏ စိတ်နေစိတ်ထားကို အကဲခတ်နိုင်သည် မဟုတ်ပါလော့။ ဒေဝဒတ်သည် တစ်ညနေလုံး စကားမပြောဘဲ တုံးကိုဘေးလုပ်နေခဲ့ပြီး ယခုအချိန်တွင်မူ သူချည်းစကားပြောလျက်ရှိ၏။ ဤအပြုအမှုသည်လည်း ကျူပ်အဖို့ တူးဆန်းနေသည်ဟု ထင်မိသည်။

“သုန္တရန္တဟာ ကန္တရဆရာကြီးဆီမှာ အတွက်လမထအကျင့်တွေကို ကျင့်ခဲ့ဖူးတယ်”

ဒေဝဒတ်က ပြောသည်။

“အတွက်လမထအကျင့်ဆိုတာ ဘယ်လိုဟာမျိုးလဲ”

“အို အဖို့ပေါ့၊ သံချွန်တွေပေါ်မှာ အိပ်တာ၊ အစာမစားဘဲနေ

တာ၊ လူ၊ အညစ်အကြေးတွေနဲ့ သူကိုယ်သူ သုတ်လိမ်းတာ”

“ဒီတော့ သူကိုယ်ဟာ ဘာဖြစ်သွားသလဲ”

“ဘာမှ မဖြစ်ဘူး၊ နုဂ္ဗာတိုင်းပဲ ရှိနေတယ်၊ သူမွေးလာကတည်း

က ဒီအတိုင်းပဲ မွေးလာတာကိုး၊ သုန္တရန်န္တဟာ အားသန်တယ်၊ သူနှင့်လုံးသားဟာလည်း ကျွေတစ်ကောင်ရဲ့ နှင့်လုံးသားလိုပဲခိုင်ခဲ့တယ်”

ဒေဝဒတ်သည် စစ်တုရင်ရပ်များကို ဈေးလိုက်ပြီးနောက် မီးလင်းဖို့

၅။ မီးခဲများကို ကြည့်နေသည်။

“တစ်ခုတော့ ရှိတယ်ပေါ့လေ၊ အဲဒီလို အကျင့်တွေကို ကျင့်နေတုန်းမှာ ခေါင်းကိုက်တဲ့ ဒေဝဒနာတော့ ပြင်းပြင်းထန်ထန်ခံစားရသတဲ့၊ နာကျင့်လွန်းလို့ တစ်ခါတလေမှာ အော်တောင်နေရသတဲ့၊ အဲဒီလိုအခါမှာတော့ သူကို ဘာခိုင်းခိုင်းလုပ်တော့တာပဲတဲ့၊ မိန်းမတွေ အပေါ်မှာ ငဲ့ ညာသလောက် ယောကျားအချင်းချင်းဆိုရင် ရက်စက်တတ်တယ်၊ သူကိုလူတွေက အထင်သေးဟန်နဲ့ ပိုင်းပြီး နှိမ့်ချုပ်ရင် ‘ငါကို ဘယ်သူမှတ်သလဲ၊ ငါဟာခဲ့လိုပူးနှုန်းကလာတဲ့ လူ’လို့ ထုတ်ပြောတတ်တယ်၊ ပြီးတော့ သုန္တရန်န္တဟာ ဝက်ဝံလိုက်ဝါသနာပါတယ်၊ အရင်ဘဝတုန်းက ဝက်ဝံဖြစ်ခဲ့ဖူးတယ်လို့ သူထင်တယ်”

“ဒါဖြင့် အရင်ဘဝတုန်းက ဝက်ဝံဖြစ်ခဲ့ဖူးတဲ့ သူက အခုဝက်ဝံတွေကို သတ်တယ်ပေါ့”

ဒေဝဒတ်က တအုံတော်ဖြင့် ပြောသည်။

“ဒါပေမဲ့ ဝက်ဝံတွေကိုတော့ မသတ်ပါဘူး၊ သူက ကြိမ်လျောင်အိမ်တွေကို ရက်ပြီး ဖမ်းရုံပဲ ဖမ်းတာပါ၊ ကြိမ်ရက်ရာမှာ အင်မတန်လက်ရာမြောက်တယ်လို့ ပြောကြတယ်၊ သူရက်တဲ့ ကြိမ်လျောင်အိမ်ထဲကို ရောက်ရင် တော်တော်အားကောင်းတဲ့ တိရစ္စာန်များတောင်ရန်းထွက်လို့ မရဘူးတဲ့”

ကျူပ်သည် ဝါစာအဂ်အတတ်ကို ငယ်ငယ်ကတည်းက သိခဲ့ပြီးဖြစ်သည်။ ကျူပ်တို့ ဈေးနှုန်းတော်ကြီးတွင် သစ္စာဖောက်မှာ၊ လိမ်းလည်မှာ စသည်တို့ ရှိခဲ့လျှင် ထိုအတတ်ဖြင့် ကျူပ်တို့သည် လှည့်ပတ်မေးမြန်း၏ အဖြရာခဲ့ကြသည်။

ယခုအချိန်တွင်မူ ကျူပ်တို့ ဈေးနှုန်းတော်တွင် ထိုသို့သော သစ္စာဖောက်မှာများ၊ လိမ်းလည်မှာများ မရှိတော့သည့်အတွက် ထိုအတတ်ပညာကို မသုံးခဲ့သည်မှာ ကြာခဲ့လေပြီ။ ဒေဝဒတ်သည် သူအကြံအစည်းကို နောင်တော်ဘယ်မျှအထိ သိသနည်းဟု စူးစမ်းနေသည်။ သို့ရာတွင် နောင်တော်များကိုနှာမှာ

တစ်ချက်မျှ လူနှိမ်ပျက်ခြင်းမရှိ။ ပကတိတည်းဖြစ်လျက်။ နောင်တော်သည် ကြာကန်ဘေးတွင် ထိုင်ရင်း သမထအကျင့်ကို ကောင်းစွာကျင့်ခဲ့ဖူးဖြီးဖြစ်သည့် အတွက် တော်တော်တန်တန်နှင့် သတိဆုတ်ယွင်းမှုမရှိတော့။

ခန်းမဆောင်ထဲတွင် အလင်းရောင် မှန်တိမှန်များသာ ကျန်တော့သည်။ သို့ရာတွင် စစ်တုရင်ခုမှာ နိုလာနှင့် ပတ္တဗြားတို့ကို စီဉ် အကွက်ဖော်ထားခြင်းဖြစ်သည့်အတွက် ထိုကျောက်များမှ ပြန်ဟပ်သော အရောင်များသည် သူတို့နှစ်ဦး၏ မျက်နှာများကို ကောင်းစွာ မြင်ရသည်။ ဒေဝဒတ်၏ နှုတ်ခမ်းသည် မဲ့လျက်ရှိနေသည်ကို ကျူပ်သတိပြုမိသည်။ ဤတွင် ဒေဝဒတ်သည် စစ်တုရင် အရွှေမှားသွားရာ နောက်ထပ် နှစ်ကွက်သုံးကွက် ရွှေလိုက်မိသည် နှင့် ပွဲလည်း ပြီးသွားတော့သည်။ နောင်တော်သည် ထိုပွဲတွင် အနိုင်ရလိုက်ပြီ။ ဒေဝဒတ်သည် ရွှေစအချို့ကို စားပွဲပေါ်သို့ ပစ်ကြော်ပေးလိုက်၏။

နောင်တော်က ထိုရွှေစတို့ကို တိတ်ဆိတ်စွာ ကောက်ယူကာ သူ့ကိုယ်တွင် အမြို့ဆောင်ထားသော ပဝါနီနိုလေးတို့ဖြင့် ထုပ်လိုက်သည်။

အတန်ကြာမျှ စကားမပြောဘဲ ဌီမံသက်နေကြသည်။ နောင်တော်သိဒ္ဓတ္ထသည် အမောင်ရိပ်ထဲသို့ လျောက်သွားကာ ရှူးလွန်လေပြီးသော သူ့အတိတ်ဘဝတစ်ခုအကြောင်းကို ပြောဆုံးလျက်ရှိ၏။

ငါဟာ လွန်လေပြီးသော ဘဝတစ်ခုတုန်းက ဟိမဝန္တာတောမှာ ကျားတစ်ကောင်ဖြစ်ခဲ့ဖူးတယ်၊ အဲဒီတောမှာ အလွန်လှတဲ့ ကျားမတစ်ကောင်လည်း ရှိခဲ့တယ်၊ တော်တိရှစ်ဗုံးတွေဟာ ဒီကျားမကို နှစ်သက်ကြလွန်းလို့ တစ်ကောင်နဲ့တစ်ကောင် မာန်ဖြီး ကိုက်ခဲ့သတ်ဖြတ်ကြတယ်၊ ဒီလိုနဲ့ တော်တိရှစ်ဗုံးတွေတွေဖြည့်ဖြည့်နည်းပါးလာတဲ့အခါကျတော့ သူတို့အချင်းချင်း တိုင်ပင်စည်းဝေးပြီး ‘အချင်းတို့၊ ငါတို့သည် ကျားမအတွက်တစ်ကောင်နှင့်တစ်ကောင်ကိုက်ခဲ့ခဲ့ကြ၏။’ ဒီလို ကိုက်ခဲ့သတ်ဖြတ်နေမည့်အစား ကျားမကိုယ်တိုင် သူကြိုက်တာကြုင်ဖက်အဖြစ် ရွှေးချယ်ခိုင်းရရင် မကောင်းပော့ဗုံးလား”လို့ အချင်းချင်းတိုင်ပင် စည်းဝေးကြတယ်။ အဲဒီတုန်းက ငါဟာ တိရှစ်ဗုံးအပေါင်းတို့ရဲ့ဘုရင်ဖြစ်တယ်။ ပထမဆုံး ကျွဲရှိင်းတစ်ကောင်က ကျားမအနားကို တိုးလာပြီး “အသင်ကျားမ၊ ငါရဲ့အည်စ်အကြေးဟာ လူတွေအတွက် အလွန်အသုံးဝင်ပေတယ်၊ ဒါကြောင့် ငါကို ကြုံဖက်ဖက်အဖြစ်ရွှေးပါ”လို့ ပြောတယ်။ ဒီတော့ ကျားမက “သင့်ပခုံးပေါ်မှာ ဘုကြီးရှိနေတယ်၊ အဲဒီလိုဘုကြီးပေါ်မှာ ထမ်းပိုးတပ်ကြမယ်၊ စစ်ရထားတွေ တပ်ကြမယ်၊ ဒီလိုဆုံးရင် သင့်ကို ငါဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နိုင်တော့မလဲ”လို့ ကျားမက ပြန်ပြောလိုက်တယ်။ အဲဒီနောက်မှာ ကျားမဆိတ်ကို ဆင်ဖြူဗြိတစ်ကောင်ပေါက်လာပြီး “ငါဟာ နှင့်တောင်တွင်နေသည့်

သတ္တဝါတို့တွင် အကြီးဆုံး၊ အမြတ်ဆုံးဖြစ်တယ်၊ ကြီးလျစွာသော သစ်ပင်တို့ ကို အမြစ်ကနေ ကျေတ်ထွက်အောင် နှတ်ယူပြီး ငါရဲ့ နှာမောင်းနဲ့ ယူနောပေါင်း တစ်သောင်းအဝေးကို ပစ်နိုင်တယ်၊ အစာအာဟာရ မိုးခြင်းမပြုဘဲနဲ့လည်း ယူနောပေါင်း တစ်သောင်းပြီးနိုင်တယ်၊ ငါဟာ ခံနိုင်ရည်အရှိဆုံးဖြစ်ပြီး စစ်ပွဲ တွေ့မှာလည်း အားအကြီးဆုံးဖြစ်တယ်၊ ဒါကြာင့် ငါကို သင့်ခင်ပွန်းအဖြစ် ရွှေးပါ”လို့ ပြောသတဲ့။

ဒီတော့ ကျားမက ‘အို ဆင်ဖြူ။ သင်ဟာ ဘယ်လောက်ပဲအားကြီး တယ်လို့ ပြောပေမဲ့ ခြေသံ့ဟောက်သံ့၊ ကျားဟိန်းသံ့တို့ကြာင့် သင်ဟာ ကြာက်လန့်ပြီး ပြီးတာပဲ မဟုတ်လား၊ ဒီတော့ သင့်ကို ဘယ့်နှယ်လုပ်ပြီး ခင်ပွန်းအဖြစ် ရွှေးရမှာလဲ’လို့ ပြောပြန်သတဲ့။

ဒီတော့မှ ကျားမင်းဟာ တိရဇ္ဇာန်အပ်ထဲကနေပြီး တည်ြိမ်တဲ့ လူ၏နဲ့ ကျားမထတ်လျောက်လာခဲ့ပြီး ‘အသင်ကျားမ ငါခန္ဓာကိုယ် အချိုးအစားကို သေချာစွာကြည့်လေ့၊ ငါဟာ အချိုးအစားပြေပြစ်သူဖြစ်တယ်၊ ငါ၏ ရှုံးလက် တို့သည် သန်မာတွားကျိုင်း၍ အားကောင်းမောင်းသန်ရှိကုန်၏။ ငါ၏ကိုယ် သည် ရှည်လျားသေးသွယ်ပြီး ချောမွှေ့ခြင်းရှိ၏။ ငါသည် နှင့်တောင်ထဲတွင် နေ၍ လွှတ်လပ်စွာ အကြာက်အချို့မရှိ အသက်ထက်ဆုံး နေထိုင်ခြင်းပြု၏။ အခြားသော တိရဇ္ဇာန်တို့၏ ရန်ကိုလည်း ငါသည် ကာကွယ်နိုင်၏။ ငါသည် တိရဇ္ဇာန်အပေါင်းတို့၏ အရှင်သင်ဖြစ်၍ မည်သူမျှ ငါအား ယဉ်ပြုြင်နိုင်စွမ်း မရှိကြ၊ ငါ၏ ဟိန်းသံ့ကို ကြားသည်နှင့် တိရဇ္ဇာန်အပေါင်းတို့သည် ကြာက် လန့်ထွက်ပြီးကြကုန်၏။ ငါ၏ခွန်အားနှင့် ငါ၏တည်ကြည်မှုတို့ကို ထိုထက် ပို၍ ငါမပြောနိုင်တော့ပြီ၊ ထိုအရာတို့ကိုမူ အသင်သိပြီးဖြစ်၍ ငါပြောဖွယ် မရှိပြီ၊ ထိုကြာင့် ငါအားခင်ပွန်းအဖြစ် ရွှေးပါလေ့’လို့ ပြောသတဲ့။ ဒီတော့ ကျားမက “မှန်ပေ၏ အသင်၏ ခွန်အားသည် ကြီးမား၏။ အသင်၏ စိတ် ဓာတ်သည် မြင့်မြတ်ရဲရင့်၏။ အသင်၏ ကိုယ်ခန္ဓာနှင့် ကိုယ်လက်အကိုတို့ သည် ကြီးစွာသော ကျက်သရေကို ဆောင်ပေ၏။ ထို့ကြာင့် အသင့်အား ခင်ပွန်းအဖြစ် ရွှေးချယ်အံ့”လို့ ပြောလိုက်သတဲ့။

ကျူပ်တို့သည် အတန်ကြာတိတ်ဆိတ်သွားကြသည်။ မီးတောက်များ လည်း ြိမ်းခဲ့လေပြီ။ မီးလင်းဖိုတဲ့မှ မီးကျိုခဲများ၏ အရောင်ကိုပင်လျှင် မမြင် ရတော့။

ကျူပ်တို့သည် ဝတ်ရုံကြီးများကို ခြိုကာ ထိုင်ခုံပေါ်တွင် ြိမ်သက်စွာ ထိုင်လျက်ရှိကြရာမှ ည၏ အသံးပါးများကို နားထောင်နေကြသည်။

အမိုးပေါ်သို့ ကျေနေသော မိုးစက်များ၏ အသံ့ကို ကြားနေရ၏။

ကျုပ်တိသည် ရှတ်တရက်ရောက်လာသော သူနှစ်ရနှစ်အကြောင်းကိုလည်း ကောင်း၊ ခပ်စောစောက ကစားခဲ့သည့် စစ်တုရင်ပွဲများအကြောင်းကိုလည်း ကောင်း၊ ဒေဝဒတ်၏ မကောင်းကြံမှုများကိုလည်းကောင်း တွေးမိကြသည်။

ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည့်အခါတွင် လရောင်မှုနှင့်ရီရိ သာရှိနေသည့်အတွက် မိုးစက်များသည် ငွေရောင်သမ်းနေကြသည်။

တစ်ခါတစ်ခါတွင် လျှပ်ပြက်လိုက်သဖြင့် သရက်ပင်များသည်လည်း ကောင်း၊ သလဲပင်များသည်လည်းကောင်း မရမ်းရောင်သို့ ပြောင်းသွားကြသည်။

ကျုပ်သည် နောင်တော်သိဒ္ဓတ္ထ၏ ညင်သာသော အသက်ရှု။သံကို ကြားနေရသည်။

နောင်တော်သိဒ္ဓတ္ထသည် ထိုကြောင်းကို ဒေဝဒတ်အား အဘယ် ကြောင့် ပြောသည်ကို စဉ်းစားမရအောင် ရှိရသည်။

ထောပတ်ဆီခွက်ထဲတွင် ထည့်ထားသည့် မီးစာမှာ ကုန်ခန်းသွားကာ ဆီထဲသို့ နှစ်မြုပ်သွားခဲ့လေပြီ။ တိတ်ဆီတ်လျက်ရှိသော အမှာ်ထဲတွင် ကျား သစ်ဖြူ၏ ဟိန်းသံကို ကြားရသည်။





နောက်သီတင်းပတ်များတွင် တဖြည့်းဖြည့်းမိုးပါးသွားခဲ့သည်။

ကျူပ်တို့မှာ ပြိုင်ပဲများအတွက် အမြဲတမ်းလေ့ကျင့်နေခဲ့ရ၏။ တစ်ခါ
တစ်ရုံတွင် မိုးဖွဲ့ထဲ၌ စစ်ရထားမောင်းရသည့်အခါများလည်း ရှိသည်။

စိစစ်သော သစ်ရွက်များက ကျူပ်များကို လာရောက်ရိုက်ခတ်
ကြပုံ၊ မြစ်မီးရောင်မြက်ပင်များပေါ်တွင် ငွေရောင်မိုးစက်များ သီးနေပုံ၊ သလဲ
သီးများအခွဲမှ ပေါက်ထွက်တော့မတတ် မှုည့်ဝင်းနေကြပုံ၊ လေးညို့မှ ပစ်လိုက်
သော မြားတို့ တစိတ်မြည်နေကြပုံ၊ ခန်းဆောင်များမှ တေးဂိတ်သံများ စသည်
တို့ကို ကျူပ်ကောင်းစွာ အမှတ်ရနေမိသည်။

ထိုအချိန်က ကျူပ်တို့သည် မိုက္ဂောင်းတီးသည့် အတတ်နှင့် ပလွှ
မှုတ်သည့်အတတ်တို့ကိုလည်း သင်ကြားနေရ၏။

ထုံးစံအတိုင်းဆိုလျှင် ကျူပ်တို့သည် ထိုအတတ်ပညာကို ဆရာနှင့်
သော်လည်းကောင်း၊ မိမိဘာသာလည်းကောင်း၊ ဥယျာဉ်ထဲတွင် သင်ကြားလေ့
ကျင့်ရခြင်းဖြစ်သည်။ သို့ရာတွင် ကျူပ်တို့၏ ဥယျာဉ်များမှာ တစ်ခုနှင့်တစ်ခု
ကပ်လျက်ရှိနေသည့်အတွက် တစ်ယောက်ကို တစ်ယောက်မြင်ရသည့်တိုင်
အသံများကို ကြားနေရသည်။

ကျူပ်မှာ ထိုအချိန်က နောင်တော်နှင့်အတူ နေထိုင်လျက်ရှိပြီး ကျူပ်
တို့ ဥယျာဉ်မှာ သုန္ဓရနှစ်နေထိုင်ရာ ဥယျာဉ်နှင့် ငါးရာတွင်းခန့်ဝေး၏။

ကျူပ်သည် သုန္ဓရနှစ်၏ အသံကို မကြားရသော်လည်း ဒေဝဇတ်၏
လှပ်ရှားသံကိုမှ အမြဲကြားနေရသည်။ မြားကို လေးညို့မှ ပစ်လိုက်သံ၊ ဒေဝဇတ်
၏ စစ်ရထားဘီးတို့ တကျည်ကျည် မြှည်နေသံများကို အမြဲတစေကြားနေရ၏။

သုန္ဓရနှစ်၏ အသံကိုမှ ဘာမှ မကြားရချေ။ သူ၏ တိတ်ဆိတ်နေ
မှုသည် ဒေဝဇတ်ဆူညံနေခြင်းထက် ပို၍ ဆိုး၏ဟု ကျူပ်စိတ်ထဲတွင် ထင်နေ
သည်။

သုန္တရန္တန္တသည် ဝတ္ထုတ်သော ခန္ဓာကိုယ်ရှိသည့်တိုင် အားချွှန်ဗုံလလ
ပြည့်စုံသည်ဟု ထင်မိသည်။ ထိုအချိန်မှာ နက္ခတ်တာရာများ ပူးချိန်ဖြစ်သည့်
အတွက် မင်းညီမင်းသားများသည် အပျော်အပါးတို့ကို ရောင်ကြည့်ရသည့်အချိန်
ဖြစ်သည်။

ညချမ်းချိန်သို့ ရောက်လျှင် ကျျပ်တို့သည် နောင်တော်သိဒ္ဓတ္ထ၏
ဥယျာဉ်ထဲရှိ ကြာကန်တစ်ခုဘေးတွင် ထိုင်ကာ စကားစမြည်ပြောကြသည်။
ကြာရွှေက်တို့မှာ စီမံးလျက်ရှိ၏။ ကြာပွင့်တို့မှာ ထွားထွားပေပွင့်လျက်
ရှိပြီး အချို့မှာလည်း ပန်းနရောင်၊ မဟူရရောင်တို့ဖြင့် ဝေလျက်ရှိကြသည်။
ကြာ ဖူးနက်နက်များကို ကြည့်ရသည့်မှာ အမဂ္ဂာဖြစ်သည်ဟု ကျျပ်စိတ်တွင်
ထင်မိသေးသည်။ မိုးရွာသည်ဖြစ်စေ၊ မိုးမရွာသည်ဖြစ်စေ ကျျပ်တို့သည် ကြာ
ကန်ဘေးရှိ ကျောက်ဖြူကမ်းပါးပေါ်တွင် ကျားသစ်ရေခင်း၍ ထိုင်တတ်ကြ
သည်။

တစ်ခါတစ်ရုတွင်လည်း ကြေးနီရောင် ငါးများချိတ်များဖြင့် ငါးများ
တတ်ကြသည်ဟုဆိုရာတွင် ငါးကောင်းကောင်းရသည်ဟူ၍ မရှိ။ ရလျှင်လည်း
ကျျပ်တို့သည် ထိုငါးများကို ရေကန်ထဲသို့ ပြန်လွှာတ်လိုက်ကြသည်သာဖြစ်
သည်။ တစ်ခါတစ်ရုတွင် ကျျပ်တို့သည် ရေကူးကြသည်။ ကျျမ်းဘားအတတ်
တို့ကိုလည်း လေ့ကျင့်ကြသည်။ ဇြိမ်သက်လျက်ရှိကြသော ရေကန်ထဲတွင်
ရေကူးနေကြသည့် တိမ်တိက်များကို ငြေးမောက်ည့်နေတတ်ကြသည်။

ကျျပ်တို့တွင် ကိုလေသာအညွစ်ကြေးများ ကပ်ငြုမည်စိုးသည့်အ
တွက် ထိုအချိန်များတွင်ဆိုလျှင် ကချေသည်များ၊ ရုံချွေတော်များကို အနားသို့
ပင် လာခွင့်ပင် ပေးခြင်းမပြုချေ။

ထိုအတောအတွင်းတွင် ကျျပ်သည် သုန္တရန္တန္တအကြောင်းကို ပို၍သိ
လာခဲ့ရခြင်းဖြစ်သည်။

တစ်ညနေ့ တိမ်တိက်တို့ နိမ့်လျှော့၍ မိုးစက်ကန့်လန့်ကာပါးပါးတို့
က ဥယျာဉ်ကို လွှာမ်းခြုံထားသော အချိန်၌ မြှင့်မသက် လိုင်းကယ်တို့ပွဲက်
လျက်ရှိသော ရေကန်ကို ကသိုက်းရှု၍ သမထကျင့်ရန် နောင်တော်သိဒ္ဓတ္ထက
အကြံပေးသည်။ ကျျပ်တို့သည် ဇြိမ်သက်နေသည့် ရေပြင်ကို ကသိုက်းရှု၍
သမထကျင့်ခဲ့ဖူးပြီ။ ထိုအခါများ၌ သုန္တရန္တန္တသည် ကိုယ်ဝတ်ဗုံလာဖြင့် တင်ပျော်
ခွဲထိုင်ကာ ရေကသိုက်းရှုလျက်ရှိ၏။

ကြာကန်မှ အငွေ့များတက်ကာ အထက်သို့ ပုံတက်လျက်ရှိကြပြီး
ကြာရွှေက်များသည် လှပ်ရှားနေကြသည်။ ကန်ရေပြင်တွင် ငွေဝလုံးလေးများ
ရေးထားသည့်နှယ် ကယ်ထဲနေကြသည်။

မိုးဖွဲ့ကလေးများ ရွှေနေသည့်တိုင် ကောင်းကင်တွင် တိမ်တိုက်တို့ ထူထပ်စွာ ပုံးအုပ်ထားခြင်းမရှိ။

တစ်ခါတစ်ရုတွင် ကြာဝတ်ဆံတို့ကို စားလျက်ရှိသော လိပ်ပြာ ကလေးများသည် ကြာမွင်းများပေါ်တွင် အုပ်ဝလျက်ရှိကြပြီး၊ တစ်ချီတစ်ချီတွင်လည်း ငါက်ကလေးတစ်ကောင်သို့မဟုတ် အားယောက်တစ်ကောင် ကြာရွက်ပေါ်ခုန်တက်လိုက်သဖြင့် ရေပြင်သည် ပွက်ခနဲ့ဖြစ်သွား၏။

နောင်တော်သိဒ္ဓတ္ထသည် ရွှေဝတ်ရုံကို ပခုံးထက်တွင် လျော့ရှိလျော့ရဲ တင်ထားပြီး လည်တွင် ပုလဲသွယ်ကြီးတစ်ကုံးကို ဝတ်ဆင်ထားရင်း ကျောက်ဖျာတစ်ချပ်ပေါ်တွင် တင်ပျဉ်ဗွဲစွေထိုင်လျက်ရှိရာ သူ့ရပ်လက္ခဏာသည် တင့်တယ်သော အသရောက် ဆောင်လျက်ရှိနေသည်။

သီတင်းသုံးလေးပတ်လောက် လေ့ကျင့်လိုက်ခြင်းဖြင့်လည်းကောင်း၊ ဂိုတွင် မွေ့လျော့ခြင်းကြောင်းလည်းကောင်း သူ၏ ခန္ဓာကိုယ်သည် ပို၍လှပတင့်တယ်လာသည်ဟု ကျူပ်ထင်သည်။ ရပ်မှာမူ အနည်းငယ်အိုစာသွားသည်ဟု ထင်ရှုံး မျက်လုံးများသည် ပို၍ တည်းပြုလေးနက်ကာ မျက်တွင်းထဲသို့ အနည်းငယ်ချိုင့်ဝင်သွားသည်ဟု ထင်ရသည်။

နောင်တော်သည်လည်း သမထအကျင့်ကို ကျင့်နေကြောင်း ကျူပ်သိလိုက်ပြီ။ သမထအကျင့်တစ်မျိုးကို ကျင့်ရာတွင် ကြာမွင်းကို ကြည့်၍ ကျင့်ခြင်းသည် အကောင်းဆုံးဟု ကျူပ်ထင်သည်။

ကြာရွက်၏ စိမ်းမြေသောအရောင်သည် စိတ်စေတသိကို ြိမ်းအေး၍ ကြော်းတို့သည် မနောဝိညာဉ်ကို နိုးကြားစေသည်ဟု ကျူပ်ထင်သည်။

ထိုအချိန်က ကျူပ်တို့သည် သမထကျင့်လျင် ပထမအဆင့်၌ ရေအောက်တွင် မြှုပ်နေကြသော ကြာမြှုပ်များဆီသို့ အာရုံလွှတ်၍ ကျင့်ကြသည်။

ခုတိယအဆင့်၌ ရေထဲမှ ထိုးထွက်နေသည့် ကြာရှိးကြာစွယ်ဆီသို့ အာရုံလွှတ်သည်။

တတိယအဆင့်တွင် ကြာရှိးတို့အပေါ်တွင် ြိကပ်နေသော အမြှေးက ကလေးများသို့ အာရုံလွှတ်သည်။ ထိုအမြှေးကလေးများသည် ကြာမွင်းတို့ စားသုံးသည် အာဟာရများ မဟုတ်လော်။

စတုတ္ထအဆင့်တွင် ဖြာထွက်လာသော ကြာရွက်များ၊ ထိုကြာရွက်များပေါ်တွင် ထိုးကျသော နေရောင်ခြည်နှင့် ကြာရွက်တို့ကို လူပ်ခတ်ကစားရသော လေပြေလေည်းတို့ဆီသို့ အာရုံလွှတ်သည်။

ပွဲမအဆင့်တွင် ကြာမွင်းကြာချပ်တို့အပေါ်တွင် တင်နေသော နှင့် စက်များသို့ အာရုံလွှတ်သည်။

ဆင့်မအဆင့်တွင် ဖူးငံစပြနေသော ကြာဖူးများနှင့် ကြာပွင့်များထိ သို့
အာရုံလွှတ်သည်။

နောက်ဆုံးအဆင့်တွင်မူ ကျေပ်တို့သည် မနောဝိညာဉ်ကို ကြာဖူးကြာ
င့်တို့အထဲတွင် ကိန်းအောင်းသွားစေကာ ကောင်းကင်ကျယ်ကြီးသို့ အာရုံလွှတ်
၏။ ထိုအခါးနှင့်ကား ကျေပ်တို့ကိုယ်တိုင် ပန်းပွင့်၏ အရိပ်၊ ပန်းပွင့်၏ ကိုယ်
ထည်များ ဖြစ်သွားကြသည်။ ကျေပ်တို့၏ အခြေအမြစ်သည် ကြာခံအောက်နှင့်
ထဲတွင်ရောက်နေကာ ကျေပ်တို့ကိုယ်တိုင်သည် စကြေဝှာကြီးဖြစ်သွားသည်ဟု
ထင်ရသည်။

ထိုသို့ ကျေပ်သမထကျင့်နေစဉ် အမောင်သည် တဖြည်းဖြည်း ပြီ
ဆင်းလာခဲ့သည်။ ထိုစဉ် သုန္တရန်နှင့်မှ ထူးဆန်းသော အသံတစ်ခုကို ကျေပ်
ကြားလိုက်ရသည်။ ထိုအသံမှာ ကလပ်ကလပ် မြည်သော အသံဖြစ်၏။

ထိုအချိန်၌ ကျေပ်မှာလည်း သမထ တစ်မျိုးကို ပေါက်နေပြီဖြစ်သည်
အတွက် သူ့ကို ကောင်းစွာ သတိမထားမိ။ ကျေပ်သည် ကြာရွှေက်တစ်ဝက်၊
လူတစ်ဝက်ဖြစ်နေသည်။

ကြာကန်အောက်ရှိ နံတဲ့မှ သစ်ရည်တစ်မျိုးသည် ကျေပ်ကိုယ်လက်
အကိုထဲသို့ စီးဝင်နေသည်ဟု ကျေပ်ထင်မှတ်လိုက်ရသည်။

နေရောင်သည် ကျေပ်ကိုယ်ထဲသို့ စီမံဝင်လာသည်ဟု အောက်မေး
လိုက်ရသည်။

နောက်တစ်ခက္ခာ ကျေပ်သည် ကြာရွှေက်လုံးလုံးဖြစ်သွားပြီး၊ ထိုမှ
တစ်ဆင့် အဖူးဖြစ်သွားပြီး၊ တစ်ဖန် အပွင့်အဖြစ်သို့ ပြောင်းသွားပြန်သည်။
သို့ရာတွင် ကလပ်ကလပ်မြည်သံကိုမူ ကျေပ် ကြားနေရဆဲဖြစ်သည်။

အစတွင် ထိုအသံသည် အစေတော်တစ်ယောက်ပါးစပ်မှ မြည်နေ
ခြင်းဖြစ်သည်ဟု ကျေပ်ထင်မိသေးသည်။

ကျေပ်သည် ထိုအသံလာရာသို့ လုမ်းကြည့်လိုက်သောအခါ လက်နှစ်
ဖက်ကို ရွှေ့ယမ်းကာ

“ကျွန်ုပ် ငှက်ဖြစ်သွားပြီ၊ ကျွန်ုပ်ဖြစ်သွားပြီ” ဟူသော သုန္တရ
နှန့်၏ အသံကို ကြားလိုက်ရသည်။

မိုးမှာ တိတ်သွားခဲ့ပါပြီ။ စာကလေးတစ်ကောင်သည် ကြာရွှေက်များ
ပေါ်တွင် နားကာ မိုးရေတို့ စိန္တဲ့ကာနေသည့် အတောင်ပံကို ခါချေလျက်ရှိနေ
၏။ စာကလေးက တောင်ပံကို ခါလိုက်ရင် သုန္တရန်နှင့်က တောင်ပံကို ခါချေဟန်
ပြု၏။ သူ့မျှက်လုံးများကမူ မိုတ်ထားလျက်။ ကျေပ်သည် သူ့ကို ကြည့်၍
ရယ်ချင်လာ၏။

နောင်တော်ကို လှမ်းကြည့်လိုက်သောအခါတွင် နောင်တော်သည် မလူပ်မယ်က်။ နောင်တော်သည် သမထအကျင့်တွင်တည်ကာ ကမ္မာလောက ကြီးတစ်ခုလုံးနှင့် အဆက်ပြေတ်နေသည်ဟု ထင်ရသည်။

နောင်တော်သိဒ္ဓတ္ထကို ကြည့်ရှုရသည်မှာ အာနာပါန ကမ္မာဌာန်းနှင့် ကသိက်းရှုခြင်းကိစ္စတည်းဟူသော တောင်တန်းနောင်အိမ်ကြီးထဲတွင် မိမိကိုယ် ကို အကျဉ်းချထားသည်နှင့်သာ တူတော့သည်။

“သုန္တရန်နှု အသင် ဘယ်ကို ရောက်သွားသလဲဟင်၊ ငှက်တစ် ကောင်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားသလား”

ကျျ်ပ်က ခပ်တိုးတိုးလေး မေးလိုက်သည်။ သမထအကျင့်ကို ကျင့်နေ သူတစ်ဦးအနီးတွင် အော်ဟစ်ပြောဆိုခြင်းသည် အန္တရာယ်များတတ်ကြောင်း ကို သိပြီးဖြစ်သည့်အတွက် ခပ်တိုးတိုးလေး မေးလိုက်ခြင်း ဖြစ်သည်။

ကျျ်မေးခွန်းကြောင့် သုန္တရန်နှုသည် သမထမှ ပြန်လည်နီးထလာ ဟန်ရှိသည်။ သုန္တရန်နှုသည် မျက်လုံးကို မဖွင့်ဘဲ ကျျ်ဘက်သို့ လှည့်လိုက်ပြီး လျှင် ပါးစပ်မှ ကလပ်ကလပ်မြေည်သော အသံကို ပြပြန်သည်။ ထိုအချိန်၌ ငှက်ငယ်သည် သရက်ပင်ကိုင်းကြားထဲတွင် တစ်ကိုင်းမှ တစ်ကိုင်းသို့ ကူးပုံ လျက်ရှိနေ၏။ သစ်ရွက်များသည် လှပ်ရှားလျက်ရှိနေပြီး ငှက်ငယ်မှာမူ ဝင်လှ ဆဲဆဲနေရောင်အောက်တွင် အတောင်ကို ဖြန့်ကာ ကိုယ်ကို အခြားကိုလှန်း လျက်ရှိနေသည်။

“သုန္တရန်နှု အသင်ဟာငှက်ငယ်လေးဖြစ်သွားသေးသလာဟင်”

ကျျ်ပ်က ခပ်တိုးတိုးလေး မေးလိုက်သည်။ ထိုအခါကျမှ သုန္တရန်နှု သည် မျက်လုံးကို ဖွင့်ကာ ကန်ရေပြင်ကို လှမ်းကြည့်ရင်း

“ဟင် ကျွန်ုပ် ဘယ်ကို ရောက်သွားသလဲ မသိဘူး၊ ကျွန်ုပ်ဟာ ငှက်ငယ်လေးတစ်ကောင် ဖြစ်သွားတယ် ထင်တယ်”

သတိပြန်ရလာသည့်အခါ၌ သူ့မျက်နှာသည် သံမျက်နှာဖုံးကို စပ်ထားသည့်နှယ် ထိတ်လန့်ကြောက်ရွှေ့သည့် အသွင်ပေါ်နေ၏။ သို့ရာတွင် တစ်ခဏာအကြာတွင် သုန္တရန်နှုသည် မျက်လုံးများကို ပြန်၍ မိတ်သွားပြန်သည်။ ထိုစဉ် သူ့အနီးသို့ လိပ်ပြာကလေးတစ်ကောင်ရောက်လာရာ သုန္တရန်နှုသည် လိပ်ပြာတောင်ပံာတ်သကဲ့သို့ လက်နှစ်ဖက်ကို မြောက်ချည်ချချည်ပြုလုပ်နေ၏။ ဤသို့လုပ်နေသည်မှာ အတန်ငယ်ကြာသွား၏။ ကျျ်သည် သူ့ကိုမထိရဲ ဘဲ အသာကြည့်နေသည်။

သုန္တရန်နှုသည် ထိုင်ရာမှ ထလာသည်။ မြက်ခင်းပေါ်တွင် ရပ်ရင်း လက်နှစ်ဖက်ကို လိပ်ပြာတောင်ပံာတ်သည့်နှယ်ပြုလုပ်လျက်ရှိလျှော့လေရာ မြင့်မား

သော သူအရပ်အမောင်း၊ ထွားကျိုင်းသော သူခန္ဓာကိုယ်နှင့် အမွေးအမှင်တို့ ထူထပ်စွာ ဖုံးအုပ်နေသည့် သူခန္ဓာကိုယ်ကို ကြည့်ရသည်မှာ ကြောက်စရာ ကောင်းလှသည်။

သုန္ဓရန္တန္တသည် လိပ်ပြာလေးတစ်ကောင်အဖြစ် ပြောင်းသွားလေပြီ လောဟု မဆိုနိုင်။ ကျူပ်သည် ရေကန်ထဲ လိမ့်ကျသွားမည် နိုးသည့်အတွက် နောက်သို့၊ ပြေးလိုက်သွား၏။ သုန္ဓရန္တန္တသည် သစ်တုံးတစ်တုံးကို တိုက်မိပြီး လဲကျသွားကာ ညည်းလျက်ရှိသဖြင့် အစေတော်တစ်ယောက်ပြေးလာရင်း သူ ကို ဝတ်ရုံခြုံပေး၏။

သုန္ဓရန္တန္တသည် လက်ကို မြှောက်ချည်ချချည်ပြုရင်း လိပ်ပြာလေးသ ကဲ့သို့၊ ပြုနေဆဲပင် ရှိသည်။ အတန်ကြောသည့်အခါ၌ နောင်တော်သီဒ္ဓတ္ထသည် လည်း သမထအကျင့်မှ နိုးလာခဲ့သည်။

ကျူပ်တို့သည် သုန္ဓရန္တကို ပွဲချီကာ အတွင်းသို့ သယ်လာခဲ့ပြီး ထိုင်ခုံတစ်ခုပေါ်တွင် တင်ထားလိုက်ကြသည်။ သုန္ဓရန္တန္တသည် ပြင်းစွာ အ သက်ရှူးလျက် ရှိရာမှ လှပ်ရှားလူးလွန်းလာခဲ့ကာ မျက်လုံးများကို ဖွင့်ကြည့် လိုက်သည်။

“ကျွန်ုပ်ဘာဖြစ်သွားတာလဲ ဟင်”

သုန္ဓရန္တက ခိုက်ခိုက်တုန်နေလျက် မေးသည်။

“ကျွန်ုပ်စိတ်ထဲမှာ ကျွန်ုပ်ဘာ လိပ်ပြာ၊ ပန်းပွင့်နဲ့ ကြယ်ပွင့်လေး

တွေ ဖြစ်သွားတယ်လို့ ထင်ရတယ်၊ ခုတော့ ဒီချမ်းသာ သူခတွေ ကျွန်ုပ်မှာ မရှိတော့ဘူး”

နောင်တော်သီဒ္ဓတ္ထကမူ

“ကျွန်ုပ်စိတ်ထဲမှာတော့ အရာအားလုံးဟာ ပန်းဖူးပန်းငံးလေး တွေထဲကို ရောက်သွားတယ်လို့ ထင်လိုက်တယ်၊ ဒါပေမဲ့ ကြယ်ပွင့် ကလေးတွေတော့ အာရုံထဲမှာ မပေါ်လာပါဘူး”

“ကျွန်ုပ်စိတ်ထဲမှာတော့ ကြယ်ပွင့်တွေဟာ သိပ်အေးမြတာပဲလို့ ထင်တာပဲ”

သုန္ဓရန္တက ပြောသည်။

ထိုစဉ် အစေတော်များသည် အဖျော်ယမကာများကို ယူလာကြသည်။

“ကြယ်တွေထဲရောက်သွားတော့ ဘယ်လို့များ ခံစားရသလဲ ပြော စမ်းပါဦး”

“ကြယ်တွေဟာ အာပေါ်နဲ့ ဖွဲ့စည်းထားတဲ့ အရာတွေ ဖြစ်တယ် အရှင်၊ အရောင်က စိမ်းတဲ့အခါ စိမ်းပြီး ဖြူတဲ့အခါ ဖြူတယ်၊ ဒါပေ

မဲ ပန်းလိပ်ပြာကတော့ ရွှေရောင်တောက်ပနေတယ်၊ ကျွန်ုပ်ရင်ထဲကို
ရောက်သွားတဲ့ အခါမှာတော့ ကြယ်ပွင့်တွေက လိပ်ပြာအဖြစ်ပြောင်း
သွားတယ်လို့ ထင်မိတယ်၊ ဒါနဲ့ အဲဒီ လိပ်ပြာကို ဝမ်းထဲက ပြန်
ထုတ်ဖို့ ကျွန်ုပ်ကြိုးစားတယ်၊ အဲဒီအခါမှာ လိပ်ပြာဟာ ငါက်တစ်
ကောင် ဖြစ်သွားပြန်တယ်၊ ဒါနဲ့ ကျွန်ုပ်ဟာ ငါက်လို့မြည်ပြီး ပုံသန်းဖို့
ကြိုးစားကြည့်ပြန်တယ်၊ ဒါပေမဲ့ မရဘူးအရှင်၊ ဒီတော့ ကျွန်ုပ် ကြိုး
စားရည်းမယ်၊ လမ်းကိုတွေဖို့ ကြိုးစားရည်းမယ်”

“ဘယ်လိုလမ်းများလဲ သုန္ဓရန္တ္တာ”

“လေထဲမှာ ရှိတဲ့ လမ်းပါ အရှင်၊ အဲဒီလမ်းတွေကလည်း အစိမ်း
ရောင်နဲ့ အပြာရောင်ဖြစ်နေကြတယ်၊ အစိမ်းရောင်လမ်းတွေကတော့
လေထဲမှာ ကျွေကောက်နေကြတယ်၊ အပြာရောင်လမ်းတွေကတော့
ပင့်ကူမျှင်များလိုပဲ အထက်ကို တက်သွားနေတယ်၊ ဒီလိုလမ်းတွေကို
ကြည့်နေတုန်းမှာ ရှေ့နဲ့နောက်ကိုလည်း လှမ်းမြင်ရပါတယ်၊ တစ်ခါ
တလေကျတော့လည်း လမ်းမကြီးတွေဟာ လျင်မြန်စွာ ရွှေလျားနေ
ကြတယ်၊ အဲဒီအခါမှာ ကျွန်ုပ်နှင့်သားတွေဟာ တဒိတ်ဒိတ်ခုန်နေ
တယ်”

နောင်တော်သိဒ္ဓတွေက ယပ်တောင်ကို ဖြန့်လိုက်ပြီး

“သုန္ဓရန္တ္တာ ဘာတွေ ပြောနေသလဲ၊ ငါက်တစ်ကောင်ရဲ့ အသွင်
ပြောင်းသွားတယ်ဆိုတာကို ကျွန်ုပ်နားလည်နိုင်ပါတယ်၊ ကျွန်ုပ်
ကိုယ်တိုင်လည်း အဲဒီလို အာရုံမျိုးကို ရခဲ့ဖူးပါတယ်၊ ငါက်တစ်ကောင်
ရဲ့ အသွင်ပြောင်းသွားတာနဲ့ တစ်ပြီးငါက် ဝိဉာဉ်ဟာလည်း မွန်း
ကျပ်ပိတ်ပြီး ထွက်ပေါက်ရှာမရအောင် ဖြစ်သွားတယ်၊ လေထဲမှာ
အစိမ်းရောင်၊ အပြာရောင်၊ စက်မျဉ်းတွေ ပေါ်လာတယ်ဆိုတာကို
လည်း ကျွန်ုပ်နားလည်နိုင်ပါတယ်၊ ဒါပေမဲ့ ဘာဖြစ်လို့ သွေးတွေ သံ
တွေ အကြောင်းကို ပြောရတာလဲ၊ ကဲ ပြောစမ်းပါရှိုး၊ သင်ဟာ
ကြယ်ဖြစ်သွားတယ်၊ လိပ်ပြာဖြစ်သွားတယ်၊ ပြီးတော့ သစ်ရွက်ဖြစ်
သွားတယ် နောက်တော့ရော”

သုန္ဓရန္တ္တာသည် ခြေထောက်ကို ဆန့်ကာ ပြန်၍ ငုံကြည့်နေသည်။

“နောက်တော့ လိပ်ပြာဖြစ်သွားတယ်၊ သစ်ရွက်ဖြစ်သွားတယ်”

နောင်တော်သိဒ္ဓတွေသည် ထိုအချိန်မှစ၍ သုန္ဓရန္တ္တာကို အယုံကြီးယုံ
သွားတော့ကာ သူ၏အတွင်းရေးများကို ပြောပြတတ်သည်။

သုန္ဓရန္တ္တာသည် ရွှေနှစ်းတော်ကြီးမှ ထွက်ခွာကာ နပန်းသမားအဖြစ်

အသက်မွေးခြင်းမှာ မည်မျှ မှန်ကန်ကြောင်းဖြင့် ပြောပြသည်။ ကျေပ်ကိုယ်တိုင် ပင် နောင်တော်ကဲသို့ သုန္ဓရနန္ဒကို အထင်ကြီးလျက်ရှိနေပြီ။

ကျေပ်တို့ မင်းညီမင်းသားများ၏ ပြိုင်ပွဲသို့ တဖြည့်းဖြည့်းနီးလာခဲ့ပေပြီ။ ထိုအတောအတွင်း၌ ကျေပ်သည် နောင်တော်သိဒ္ဓတ္ထ၏ ခန်းဆောင်သို့ သိပ်မသွားဖြစ်တော့ဘဲ နောင်တော်မှာ သုဇာတိအမည်ရှိ နပန်းသမားကလေး နှင့်သာ နပန်းကျင့်ရင်း အချိန်ကုန်တတ်သည်။

သုဇာတိမှာ အရပ်အမောင်းသင့်သင့်၊ အသားညီညီ။ ဆံပင်နက် နက်နှင့်ဖြစ်ပြီး ပျော်ပျောင်းသော ကိုယ်ခန္ဓာရှိသူဖြစ်ရာ တစ်ခါတစ်ခါတွင် သူကိုယ်ထဲတွင် အရိုးမှ ရှိပါလေစဟုပင် ကျေပ်စိတ်တွင် ထင်မိလေသည်။

သုဇာတိသည် ဗြဟ္မာနတော်သာတရားကို အလွန်ကိုင်းရှိင်းသူဖြစ်ပြီး ခါးတွင် ဗြဟ္မာနမျိုးနယ်တို့ ဝတ်သော စလွယ်ကို အမြိုက်ဆင်တတ်သည်။ ကိုယ်တွင်လည်း ဗြဟ္မာနတို့ ဝတ်ဆင်သော အဖြူရောင်ခါးစည်းကို အမြိုက် ဆင်တတ်ချေသည်။ သုဇာတိသည် ကျမ်းကျင်သော ကချေသည်တစ်ဦးလည်း ဖြစ်၏။

တစ်နေ့သို့ ကျေပ်သည် သုဇာတိနှင့်အတူ ဥယျာဉ်ထဲရှိ သရက်ပင် အောက်တွင်ထိုင်ရင်း သုဇာတိတေးဆိုသည်များကို နားထောင်နေစဉ် သူလက် ချောင်းကလေးများကို အမှတ်မထင် ကြည့်လိုက်မိသည်။

ကျေပ်သည် သရက်ကိုင်းများတွင် ချိတ်ဆွဲထားသည့် ဆီမီးများ၏ အရောင်တွင် သူလက်များကို ကြည့်နေသည်။ ထိုကြည့်လိုက်သည့်အခါတွင် ကြာကန်ဘေးတွင် ထိုင်၍ ကြာဗွင့်များကို ကြည့်ကာ သမထကျင့်ရသည်ထက် သူလက်ချောင်းများကို ကြည့်၍ သမထကျင့်ရခြင်းက ပို၍ အာရုံရသည်ကို ကျေပ်သတိပြုမိတော့သည်။

သူလက်ချောင်းများသည် အမှန်အားဖြင့် အသက်ဝင်လှပ်ရှားနေကြသည်။ အမှန်အားဖြင့် ကျေပ်တို့ဆရာများက သက်ရှိသွေဝါများကို ကြည့်၍ သမထကျင့်ရမည်ဟု ပညတ်ထားခဲ့သည်။ သို့ရာတွင် ကျေပ်သည် ထိုပညတ် များကိုလည်း သတိမရတော့။ ဆီလူးထားသဖြင့် ပြောင်လက် ညီမောင်းသော လက်မောင်းအဖျားရှိ သွယ်ပျောင်းနေသော လက်ချောင်းများကိုသာ စိုက်ကြည့်မိသည်။

သုဇာတိသည် တေးဆို၍ ကလျက်ရှိသော သူလက်ချောင်းများသည် ကွွေးချည်ဆန့်ချည်၊ ညွှတ်ချည်ဆန့်ချည်ဖြစ်လျက်ရှိကြကာ အမြိတစေ လှပ်ရှားလျက်ရှိကြ၏။ လှပ်ရှားနေကြသည့်တိုင် သူတို့လှပ်ရှားပုံမှာ လွန်စွာမှပင် ကျက်သရေရှိရကား ကျေပ်သည် ထိုလက်များ လှပ်ရှားနေခြင်းကိုပင် သတိမရ

၁၁၆ အဲ မြတ်စွာနှင့်

တော့။ သို့ဆိုလျှင် လက်ချောင်းများ၏ သူတို့ကိုယ်ပိုင် ဝိဉာဏ်ရှိသလော။ ဝိဉာဏ်သည် လက်ချောင်းများအဖြစ် ကူးပြောင်းသွားနိုင်သလော။ မိမိကိုယ်ကို လက်ချောင်းအဖြစ် ပြောင်းလဲသွားအောင် လုပ်နိုင်လျှင် အကုသိုလ်ဖြစ်စေသ လော။ ကျူပ်အထင်တွင်မူ ထိုသို့မဖြစ်မိ။ သို့ဖြင့် ကျူပ်သည် သူလက်ချောင်း များကိုသာ ကသိုက်းရှုကာ သမထကျင့်နေသည်။ သို့ကျင့်သည့်အခါတွင် ကျူပ်အာရုံသည် တည်ြှင့်လျက်ရှိနေ၏။

ကျူပ်၏ ပတ်ဝန်းကျင်တွင် မမြင်ရသော အတားအဆီးတစ်စုံတစ်ခု သည် ရှိနေသည်ဟု ကျူပ်ထင်နေသည်။

ထိုအတားအဆီးကို လွန်မြောက်နိုင်လျှင် ထိုအတားအဆီး၏ အခြား တစ်ဖက်တွင် နယ်တစ်နယ်ရှိနေသည်ဟု ထင်နေသည်။ သို့ရာတွင် ထိုအတား အဆီးသည် မည်သို့သော အတားအဆီးနည်း။

ထိုအတားအဆီး၏ တစ်ဖက်တွင် မည်သို့သော နယ်ပယ်ရှိနေသ နည်း။

ထိုနယ်ပယ်ကို ကျူပ်သည် မပြောတတ်နိုင်ပြီ။ ကျူပ်သည် သမထ အကျင့်ကို ထိုထက်ပို၍ ကျင့်ခြင်းမပြုတော့သဖြင့် ထိုအရာများကိုလည်း မမြင် ရတော့ပြီ။ တစ်ခါတစ်ရုံတွင်မူ ထိုသို့ လက်ချောင်းများကို ကြည့်၍ သမထ ကျင့်လျှင် ဘုန်းတန်ခိုးစွမ်းပကား တစ်စုံတစ်ခုရလိမ့်မည်ဟု ကျူပ်ထင်နေ သည်။

ကျူပ်သည် နောင်တွင် ကာလအတန်ကြာသည့်အခါ ကောင်းကင် ဟင်းလင်းပြင်ကြီးရှိ ကြယ်ပွင့်လေးများအကြားတွင် ထိုလက်များ လုပစ္စာ လူပုံ ရှားနေကြပုံကို အိပ်မက်ထဲတွင် မြင်မက်နေဆဲပင် ရှိသေးသည်။ ယခုပင်လျှင် မီးပွင့်တွေ ထွန်းထားသည့် သရက်ကိုင်းများနှင့် ကြယ်ပွင့်ကလေးများ နောက ခံတွင် လူပုံရှားနေကြသော သုဇာတိ၏ လက်ညီညီများသည် လုပသော ပန်း ပွင့်များ အသွင်ကို ဆောင်နေကြသည်။

ပြိုင်ပွဲမတိုင်မိ တစ်ညုံးနောင်တော်သိဒ္ဓတ္ထ၏ ခန်းဆောင်သို့ ရောက လာခဲ့သည်။

နောင်တော်သည် ကျားရေခေါ်းထားသည့် ဖုံးတစ်လုံးပေါ်တွင် လ လျောင်းလျက်ရှိနေသည်။ ကျူပ်တို့သည် ဦးရိုးတော်မင်းကြီးပိုင်သော ရွှေနှစ်း တော်ကြီးမှ မြို့ရိုးအထိ ကျယ်ပြန်သည့် ဥယျာဉ်ထဲတွင် ကျင်းပမည့် ပြိုင်ပွဲ ကြီးအကြားကို ပြောနေကြသည်။ ယခုအချိန်တွင် အန်စာများကို ခေါက်၍ မဲနှိုက်ပြီးဖြစ်သဖြင့် ကျူပ်မှာ ဒေဝဒတ်နှင့် ယုံြှင့်ပြိုင်နပန်းသတ်ရန် မဲကျကြား သိရ၏။

ခန်းဆောင်ထဲရှိ ထောင့်တစ်ထောင့်တွင်မူ ဟိန်းနေသော ကျားသစ်ဖြူလေးကို မြင်ရသည်။ နောင်တော်သည် ကျားသစ်ကို ယဉ်ပါးအောင် လုပ်ခဲ့ဖြီးပြီလော့။ သို့တည်းမဟုတ် ကျားသစ်ဖြူ၏ ပါးစပ်ကို ဝါးချပ်တင်ထားသည် လောဆိုသည်ကိုမူ ကျူပ်သည် မပြောတတ်ဖြီ။ ထိုစဉ် နောင်တော်က ယုဉ်ဖြုံးပွဲတွင် အနိုင်ရသူအား ယသော်ဓရာဒေဝိနှင့် ပေးစားရန် အစီအစဉ်ရှိသည်ဟု ကြားရကြောင်း ပြောသဖြင့် ကျူပ်သည် အံ့အားသင့်ရသည်။

ကျူပ်က ထိုသတင်းမှန်မမှန်ကို ထပ်၍ မေးလိုက်၏။

“သေချာပါတယ် ညီတော်ရာ၊ ဒီအစီအစဉ်ကို ယသော်ဓရာဒေဝိကလည်း လက်ခံတယ်၊ အမှန်ကတော့ ယသော်ဓရာဟာ တစ်ဦးတည်းသော ခတ္တိယန္ဓယ်ဖွားမင်းသမီးတစ်ပါးပဲ မဟုတ်လား၊ ခုခိုရင် သူလည်း အသက်ဆယ့်ငါးနှစ်ရှိပြီဆိုတော့ စုလျားရစ်ပတ်လက်ထပ်ဖို့ အချိန်ရောက်ဖြေပေါ့၊ သူကို မာန်နတ်မင်းသားကလည်း လိုချင်နေတယ်”

“နောင်တော်မစိုးရှိမဲ့ဘူးလား”

ယသော်ဓရာ၏ ပုံတူကို သူမြတ်မြတ်နိုးနိုးကြည့်ခဲ့ဖွားသည်ကို သတိရသဖြင့် ကျူပ်က မေးလိုက်သည်။

“မစိုးရှိမဲ့ပါဘူး ညီတော်၊ ငါမှာ တဏ္ဍာပေမနဲ့ ပတ်သက်တဲ့ အချစ်ရယ်လို့မှ မရှိတာ၊ ငါဟာ ယသော်ဓရာဒေဝိကို ကြင်နာကောင်းကြင်နာမယ်၊ မေတ္တာသက်ဝင်ကောင်း သက်ဝင်မယ်၊ ဒါပေမဲ့ တဏ္ဍာပေမနဲ့ ယုဉ်တဲ့စိတ်မျိုးရယ်လို့ မရှိပါဘူး၊ မြတ်နိုးစုံမက်တာမျိုး မရှိပါဘူး၊ ငါဟာ စကြဝြောကြီးကို မြတ်နိုးကောင်းမြတ်နိုးမယ်၊ ဖြစ်ခဲ့တဲ့နေရာတွေ၊ ဖြစ်ပျက်နေတဲ့အရာတွေနဲ့ ဖြစ်လတ္တာ။ သောအရာတွေကို မြတ်နိုးကောင်းမြတ်နိုးမယ်၊ ဒါပေမဲ့ တစ်ယောက်တည်းသော မိန့်းမကိုမှ မြတ်နိုးတယ်ဆိုတာမျိုးကတော့ ကြောပွင့်တစ်ပွင့်ကို မြတ်နိုးတာမျိုးလို့ အမိဘာယ်ကင်းမဲ့ရာ ရောက်တော့မှာပေါ့၊ ယသော်ဓရာဒေဝိကို ညီတော်ဖြစ်စေ၊ ဒေဝဒတ်ဖြစ်စေ၊ သူနှစ်ရနှစ်ဖြစ်စေ ပိုင်ဆိုင်သွားတယ်ဆိုရင်လည်း ငါအဖို့တော့ သိပ်ပြီးမထူးလှပါဘူး”

ကျူပ်က ယခုကဲ့သို့ ပြုံးဝင်၍ ကြင်ယာတော်ရွေးခြင်းကိစ္စမျိုးမှာ ယခင်က တစ်ခါဖွားမျှ ရှိသည်ဟု မကြားဖွားခဲ့ကြောင်း၊ ဤသို့ ယုဉ်ဖြုံးပြုံးသည် ယုဉ်ဖြုံးပွဲကိုပါ ပျက်စီးစေတတ်ကြောင်းဖြင့် ညည်းတွားပြောဆိုသည့်အခါ နောင်တော်သည် နတ်ဘုရား ကရိသျိုးနှင့် ဂေါ်တို့၏ ပုံတော်များကို ရေးခြယ်ထားသည့် အစီမံရောင်နှင့် ဈေးရောင်မျက်နှာကြက်ကို မေ့ကြည့်ရင်း

“ဒီလိုဆိုရင် အားလုံးပျက်စီးသွားတော့မှာပေါ့”

“ဘာဖြစ်လို့လဲ နောင်တော်”

“သော် နောင်တော်တို့တစ်တွေ ဝင်ပြီး ယဉ်ပြုင်ခြင်းမပြုတော့ ဘူးဆိုရင် ကြည့်တဲ့လူတွေမှာ အရသာ ပျက်ကုန်တော့မှာပေါ့၊ သူတို့ ကတော့ မင်းသားဟာဖြင့် စစ်ရထားကို ဘယ်လို့မောင်းတာ၊ ဘယ် မင်းသားကဖြင့် လေးညိုကို ဘယ်လို့ဆင်တာ၊ ဘယ်မင်းသားကဖြင့် ဆင်ကို ဘယ်လို့ချွန်းဖွင့်တာစသည်ဖြင့် ကြည့်ပြီး မျက်စီအရသာ ပါးစပ်အရသာ ခံချင်ကြတာ မဟုတ်လား၊ ညီတော်တို့၊ နောင်တော် တို့ ဝင်မပြုင်ဘူးဆိုရင် သူတို့ ဘယ်မှာ အရသာခံလို့ရပါမလဲ၊ ပြုင့်ပဲ ရဲ့ အဓိပ္ပာယ်ဟာလည်း အလကားဖြစ်သွားတော့မှာပေါ့”

“ဒါတော့ နောင်တော်က တမင်သက်သက် ရွှေပြောတာ ထင် တယ်”

“ရွှေပြောတာ မဟုတ်ဘူး အာနန္ဒာ၊ တကယ်ပြောနေတာ၊ အမှန် ပြောရရင် ငါဟာ ဘုရင်လုပ်ရမှာကို ဌီးငွေနေပြီ၊ ဘုရင့်သားတော်ဖြစ် ရတာကိုလည်း ဌီးငွေနေပြီ၊ ငါရဲ့ အတိတ်ဘဝတွေမှာ ဘုရင်ဖြစ်ခဲ့တဲ့ ဘဝတွေကို များလှပြီ၊ တိရှိဘန်ဘဝမှာတောင် ငါဟာ ဘုရင်ဖြစ်ခဲ့ဖူးတာပဲ၊ ဘုရင်ဖြစ်ရတာဟာ တယ်ပြီးတော့ နှစ်းနယ်ကုန်ခမ်းစရာ ကောင်းတဲ့ဘဝပေပဲ အာနန္ဒာ၊ ဘုရင်များမှာ ပြည်သူတွေနဲ့ပတ်သက်လို့ လေးနက်ကြီးလေးတဲ့ တာဝန်ဝေါယာရားကြီးတွေရှိသည့်တိုင် ပြည်သူတွေကို ကျေနပ်အောင် လုပ်နေရတာကိုက ဌီးငွေစရာ ကောင်းလှ တယ်၊ ငါဟာ ဒီလူတွေကို ပျော်ဆွင်နေရအောင် လုပ်ရတာမျိုး မလုပ်ချင်ဘူး အာနန္ဒာ၊ ငါဟာ လူတွေကို မေတ္တာထားပါတယ်၊ လူတွေမှာ ရှိတဲ့ အရည်အချင်းတွေ၊ ထူးခြားချက်တွေကိုလည်း တန်ဖိုးထားပါတယ်၊ ဒါပေမဲ့ အာနန္ဒာ ငါခမည်းတော်နဲ့တကွ ငါခွေတော်မျိုးတော်တွေဟာ လူတွေကို ဘယ်လို့ကျေနပ်အောင် လုပ်ခဲ့ကြတယ်၊ သူတို့ ကိုယ်တိုင် ဖြောက်ပင့်ခံရရင်လည်း သူတို့ဘယ်လောက် ကျေနပ်နေတယ်ဆိုတာကို မြင်ခဲ့ဖူးပေါင်းများလှပြီ၊ ဒီတော့ ဒါတွေ ကိုကြည့်ပြီး ဘုရင်မျိုးနယ် ဖြစ်ရမှာကို စက်ဆုပ်လာတယ်၊ ဒါကြောင့် နောင်ဘဝများမှာ ရှင်ဘုရင်မဖြစ်ပါစေနဲ့လို့ ငါဆုတောင်းတယ်”

“ဒီလိုဆိုရင် မေးပါရစေဦး နောင်တော်၊ ညီတော်တို့အားလုံးရဲ့ တာဝန်ဟာ ညီတော်ရဲ့ ဘိုးဘွားတွေ၊ မိဘတွေ၊ ပညာရှိသူခမိန်တွေ၊ လူတွေ၊ နတ်တွေကို ပျော်ဆွင်မှု စည်းစိမ်ပေးဖို့ပဲ မဟုတ်လား”

“မဟုတ်ဘူး အာန္တာ၊ ပျော်ဆှင်မှု စည်းစီမံကို ဌီမ်းအောင်လုပ်ဖို့၊
ပျော်ဆှင်မှုစည်းစီမံကို သတ်ပစ်ဖို့”

ကျားသစ်ဖြူလေးမှာ ခန်းဆောင်ထဲတွင် ထိမှုဗြိမှ သွားလာလျက်
ရှိ၏။

ပုလဲကန့်လန့်ကာကွယ်မှ အဖျော်ယမကာတို့ကို ငွေခွက်ထဲသို့ ငဲ့နေ
သံများကို ကြားနေရသည်။

ကျူပ်သည် ထိုင်ခုပေါ်တွင် တင့်တယ်စွာ လဲလျောင်းလျက်ရှိနေသည့်
နောင်တော်ကို ကြည့်ရင်း နောင်တော်သည် အဘယ်ကြောင့် ထိုစကားမျိုးကို
ပြောနေသနည်းဟု စဉ်းစားမရနိုင်အောင် ဖြစ်ရသည်။

နောင်တော်သည် ပင်ပန်းလွန်းသောကြောင့် ထိုစကားမျိုးကို ပြော
လေသလော်။ ယခင်တုန်းက နောင်တော်သည် လေးတင်ပွဲကျင်းပမည့်ရက်ကို
စောင့်မြှော်ကာသာ စိတ်အားထက်သနဲ့ခဲ့၏။

နောင်တော်တွင် အဘယ်ကြောင့် ထိုစိတ်အားထက်သနဲ့မှုတို့ ရတ်
ခြည်း လျော့ပါးသွားလေခဲ့ရသနည်း။ ယခုမှ နောင်တော်သည် လေးတင်ပွဲကို
လည်း တန်ဖိုးထားဟန်မတူတော့။

အရင်တုန်းကလည်း နောင်တော်သည် ထိုသို့လောကီကို ဤးငွေသည့်
စကားများကို ဆိုခဲ့ဖူးပြီ။ ဘုရင်၏ သားဖြစ်ရခြင်းသည် စိတ်ပျက်ဖွယ်ကောင်း
ကြောင်း၊ ကံကြမ္ဗာ၏ ဝန်ထုပ်ဝန်ပိုးမည်သည် အလွန်လေးလှကြောင်း၊ မိမိ
သည် နိုင်ငံတာဝန်များကို ဤးငွေလာကြောင်း၊ နပန်းသမားတစ်ယောက်ဖြစ်
ကာ နိမ့်မြင့်မရွေး လူအားလုံးနှင့် ရောနောနေရခြင်းက ပို၍ကောင်းကြောင်း၊
ပရမတ္တဟူသော အရာနှင့်ပေါင်းစည်းရန် အစဉ်အမြဲအားထုတ်ကြိုးပမ်းနေခြင်း
ကို စိတ်ပျက်ကြောင်း၊ လောကကြီးတွင် အထိုးတည်းနေရခြင်းသည် မကောင်း
ကြောင်း၊ နောက်ဆုံး၌ ပန်းပွင့်၊ နေစကြာ၊ ကြာဖူး၊ ဦးခဲ့ စသည့်အရာများ
အပါအဝင်ဘာမှ ဖြစ်လိုစိတ်ပင်မရှိတော့ကြောင်းဖြင့် အလျှင်းသင့်သလို ကျူပ်
ကို ပြောခဲ့ဖူးသည်။

ထိုစဉ်တုန်းက ကျူပ်သည် သူ့စကားများကို အရေးတကြီးမထားခဲ့။

သူ့နှုတ်ခမ်းပေါ်မှ အပြီးသည် ပျောက်ကွယ်သွားသကဲ့သို့ ထိုစိတ်ကူး
များသည်လည်း အချိန်တန်လျှင် ပျောက်ကွယ်သွားလိမ့်မည်ဟု ကျူပ်ထင်ခဲ့
သည်။

သို့ရာတွင် ယခုမှ နောင်တော်သည် “သံယောဇ် အနောင်အဖွဲ့တို့ကို
ဖြတ်တောက်ပစ်ရမည်ဟူ၍လည်းကောင်း၊ ကာမဂ္ဂန်စည်းစီမံချမ်းသာတို့ကို
သတ်ပစ်ရမည်”ဟူ၍လည်းကောင်း ပြောဆိုလာပြန်သောအခါတွင် နောင်တော်

၁၂၀ မြန်မာ

တွင်ရှိခဲ့သော စိတ်ကူးတို့သည် ပိမိ၏ ကြီးမားသော ထုထည်ဖြင့် ပြန်လည်ပေါ်ပေါက်လာကပြန်လေပြီဟု ကျေပ်သံသယစိတ်ဖြစ်လာမိသည်။

ကျားသစ်ဖြူလေးမှာ သူ့ခြေရင်းတွင် ဆောင့်ကြောင်ထိုင်ကာ သူ့အူးကို လျှောဖြင့် လျက်လျက်ရှိနေ၏။ ဆီမိုးများသည် လင်းထိန့်စွာ တောက်ပလျက်ရှိပြီး အုတ်ကြွပ်မိုးပေါ်သို့ မိုးစက်များ တဖြောက်ဖြောက်ကျသံကို ခပ်ညင်းညင်းလေး ကြားနေရသည်။

“ကာမဂ္ဂ၏ စည်းစိမ်ချမ်းသာတွေကို သတ်ပစ်ရမယ်ဆိုတာ တကယ်ပြောတာလား နောင်တော်။ ဒါဖြင့်ညီတော်တို့မီးထွန်းပွဲတော်ကို မသွားသင့်တော့ဘူးပေါ့။ ဝတ်ကောင်းစားလှတွေကို မဝတ်သင့်တော့ဘူးပေါ့။ ပိုးဖက္ခာဗီပါတွေ ကျောက်မျက်ရတနာတွေကို မဆင်သင့်တော့ဘူးပေါ့။ ညီတော်တို့ တစ်တွေလည်း ပျော်ပျော်ပါးပါး မနေသင့်တော့ဘူးပေါ့”

“ဟုတ်တယ် ညီတော်၊ လောကမှာ ကာမဂ္ဂ၏စည်းစိမ်ချမ်းသာနဲ့ ဆင်းရဲ့ခုက္ခန္တခုစလုံးဟာ ကြောက်စရာကောင်းတာချည်းပဲ၊ ဒါပေမဲ့ ကာမဂ္ဂ၏ စည်းစိမ်ချမ်းသာက ဆင်းရဲ့ခုက္ခန္တက် ပိုပြီး နာကျင်စေတယ်၊ လောကကြီးမှာ ကာမဂ္ဂ၏စည်းစိမ်ချမ်းသာလည်း မရှိ၊ ဆင်းရဲ့ခုက္ခန္တလည်း မရှိတဲ့ နေရာများမှာ နေချင်စမ်းပါဘိတော့ ညီတော်ရယ်၊ လောကမှာ အဲဒီလို နေရာမျိုးများရှိရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲ”

“နှုတ်တွေမှာရော ကာမဂ္ဂ၏စည်းစိမ်းချမ်းသာ ရှိတယ်မဟုတ်လား”

“မိမိကိုယ်ကို မိမိ မြှတ်တယ်လို့ ထင်နေတာဟာ စည်းစိမ်ချမ်းသာ လို့ထင်နေရင် နတ်တွေမှာလည်း အဲဒီစည်းစိမ်ချမ်းသာရှိတယ် ညီတော်၊ ဒီလိုချည်းသာနေရရင် ဘယ်လောက်များ ဌီးငွေစရာကောင်းလိုက်မလဲ၊ ငါကတော့ လောကသစ်တစ်ခု၊ ကမ္မာသစ်တစ်ခု၊ ဘုံသစ်တစ်ခု ရောက်ချင်တယ်၊ အဲဒီဘုံဟာ နတ်တွေရဲ့ဘုံလည်း မဟုတ်ဘူး၊ အဖန်ဖန်အလဲလဲ ပြန်ပြီး မွေးဖွားနေတဲ့ ဘုံလည်းမဟုတ်ဘူး။ လူတွေ မှီတင်းနေထိုင်တဲ့ ဟောဒီလောကီဘုံကြီးလည်း မဟုတ်ဘူး။ ဒီဘုံတွေကို ငါပြန်မရောက်ချင်ဘူး”

နောင်တော်သည် ရှုံးရှုသည့် အသံတော်ဖြင့် ထိုစကားများကို လေးနက်စွာ ပြောဆိုနေလျက်ရှိ၏။

ကျေပ်သည် မည်သို့ပြုရမည်မသိဘဲ နောင်တော်ကို ၃၃:ကြည့်ရင်း

“နောင်တော် ညီတော်ရယ်လေ၊ အာနန္ဒာလေ၊ သတိထားလေ
နောင်တော်”ဟု ပြောနေမိသည်။

ကျိုပ်သည် နောက်ဆုံး၌ ဘာမှ မတတ်နိုင်တော့ဘဲ မနက်ဖြန်လေး
တင်ပွဲအကြောင်းကိုသာ တွေးနေမိသည်။

တလူလူလွှင့်နေသော တံခွန်များ၊ ခရာသင်းသံများ၊ လေးတင်ပွဲမှ
ညာသံများ၊ စစ်ရထားဘီးသံများ၊ ဓားလုံတို့၏ တချွင်ချွင်မြည်သံများကို မြင်
ယောင်ကြားယောင်လာသည်။

အတန်ကြာတော့မှ နောင်တော်သည် မိမိစိတ်ကို ပြန်၍ သိမ်းဆည်း
ဟန်ဖြင့် ငြိမ်ကျသွားသည်။ ကျားသစ်ဖြူမှာ သူ့ခြေရင်းတွင် ထိုင်နေရင်း သူ့
ခြေထောက်များကို လျက်ပေးနေသည်။

“နောင်တော်အနားမှာ ညီတော်ရှိနေတဲ့အတွက် နောင်တော်ဝမ်း
သာတယ် အာနန္ဒာ၊ ငါ့ခေါင်းထဲမှာလည်း ထူးဆန်းတဲ့ အတွေးတွေး
ပေါ်နေတယ်၊ အိပ်လို့လည်း မရဘူး၊ လေးတင်ပွဲမှာ ငါအနိုင်ရလိမ့်
မယ်လို့ ထင်နေပေ့ ဒီလိုအနိုင်ရတာဟာ အချည်းနှီးပဲလို့ ငါစိတ်
ထဲမှာ ထင်နေတယ်၊ ရှေ့ကို ငါခြေလှမ်းသုံးလှမ်း လှမ်းလိုက်ရင်
ဘယ်တော့မှ မဆုံးနိုင်တဲ့ လမ်းကြီးကို တွေ့ရတော့မယ်၊ ဒါပေမဲ့
ဘယ်ဘက်ကို ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ရင် အင်မတန်နက်တဲ့
ချောက်ကမ်းပါးကြီးကို တွေ့ရတော့မယ်၊ လူသွားရယ်လို့ ဖြစ်
လာတော့ တွေးတယ်၊ ကြံတယ်ဆိုတာတွေ ပေါ်လာတယ်၊ တိရစ္ဆာန်
များမှာတော့ တွေးလည်း မတွေးဘူး၊ ပူပင်သောကလည်း မရှိဘူး၊
ဝမ်းသာတာလည်း မရှိဘူး”

“သိပ်ပြီးတော့လည်း တွေးမနေပါနဲ့ နောင်တော်ရယ်၊ တွေး
တောာတာဟာ ပင်ပန်းပါတယ်”

“မတွေးလို့မရဘူး ညီတော်၊ ငါတွေ့ကြံ့နေရတဲ့ အဖြစ်တွေ့ကို
ဘယ်မှာ မတွေးဘဲ နေလို့ရပါမလဲ၊ ခု ငါကို ကြည့်စမ်း၊ ငါက ထိုင်ခုံ
ပေါ်မှာ လဲလျော်းလို့၊ အစေတော်တွေက ငါကို ယပ်ခတ်ပေးကြပြီး
ငါအနားမှာ ခစားကြလို့၊ ဒီတော့ ငါရောက်နေတဲ့ ပတ်ဝန်းကျင်ကိုငါ
မသာယာဘဲ၊ မပျော်မွေ့ဘဲ နေနိုင်ပါမလား၊ လူတိုင်းပဲ ဒီလိုပဲ သာ
ယာမြှောမှာပဲ၊ ဒါပေမဲ့ တကယ်တွေးကြည့်လိုက်တဲ့အခါကျတော့
ဒီအရာတွေဟာ ဘာမှ မက်မောစရာ မဟုတ်ပေဘူး ညီတော်၊ ငါဟာ
သူ့ဝန်တ်မင်းလိုပဲ အဆိုပ်ရည်များကို သောက်သုံးမိလို့လားမသိဘူး၊
ငါစိတ်တွေဟာ မငြိမ်သက်ဖြစ်လွန်းတဲ့အခါမှာ ငါဟာ မောပန်း အား

ကုန်သွားစေတဲ့ အတ္ထကိလမထအကျင့်တွေ ကျင့်ရတယ်၊ အဲဒါ
အခါကျတော့ ငါစိတ်ဟာ အနည်းငယ်တည်ပြုမဲ့သွားတယ်၊ ဒီတော့
ငါစိတ်ကို ထာဝရ ပြုမဲ့ချမ်းရအောင် အတ္ထကိလမထအကျင့်ကိုပဲ
ကျင့်ရတော့မလား၊ ဒါမှမဟုတ် ကဗျာလက်းတွေကိုပဲလေ့လာနေရ
မလား၊ ဒါမှမဟုတ်ရင်လည်း ကြင်ဖက် သက်နှံတွေကို ရှာရမလား၊
ကလေးတွေကို မွေးပြီး ပျိုးထောင်ပေးရမလားဆိုပြီး ငါစဉ်းစားကြည့်
နေတယ်၊ ဒါပေမဲ့ ဒီအရာတွေဟာလည်း စိတ်ကိုတည်ပြုမဲ့အောင်၊
တကယ် ပြုမဲ့ချမ်းအောင် တတ်နိုင်မှာ မဟုတ်ပါဘူးလို့ ငါထင်တယ်
ညီတော်”

“ဉာဏ်နက်ပြီ နောင်တော်၊ အမိန်ကြစိုး၊ မနက် အရာက်တက်ကျရင်
လေးတော်တင်ပွဲကို ဝင်ရှုံးမယ်၊ လေးတင်ပွဲမှာ နောင်တော်မပါဘူး
ဆိုရင် ဦးရီးတော်မင်းကြီး စိတ်ဆိုးလိမ့်မယ်”

သို့ရာတွင် နောင်တော်သည် ကျေပ်စကားကို ကြားဟန်မရှိ။

ထိုမနက်ခင်းလောက် သာယာသော မနက်ခင်းရှိမည် ကျေပ်မထင်။

မြက်ခင်းတို့သည် ငွေရောင်တောက်ပသော အခိုးအငွေတွေ ပုံးနေလျက်ရှိ၏။

သစ်ပင်များသည် အသီးတို့ဖြင့် ပြေတ်သိပ်လျက်ရှိ၏။

မြို့ရီးမှ ရွှေနန်းတော်ကြီးတိုင် ကျယ်ဝန်းသည့် ဥယျာဉ်ကြီးထဲတွင်
ပန်းနဲ့၊ သစ်သီးနဲ့ စသည့် အနဲ့ပေါင်းစုတို့နှင့် လန်းဆန်းမှုသည် တစ်ခါမျှ
သည်မျှ မရှိစကောင်း၊ သရက်ပင်များအောက်တွင် ထိုးထားသည့် ရွှေက်ထည်တဲ့
အြို့အြို့လေးများကို မြင်ရ၏။

တံခါနရောင်များနှင့် အဝါရောင်ပိုးသားအောင်လုံကြီးများသည် ပြုခိုး
များပေါ်တွင် တလူလူလွှဲပျက် ရွှေရောင်၊ စီမံပြာရောင်၊ နီညိုရောင်တို့ ရော
စွက်နေသည့် ဒေါင်းများက အတောင်တို့ကို ဖြန့်ကာ သရက်ပင်များအောက်
တွင် လမ်းသလားနေကြသည်။

ရေကန်ထဲတွင် ငန်းနက်တို့က ကူးခတ်လျက်၊ ဥယျာဉ်ကြီးထဲတွင်ရှိ
သည့် ကန်ကြီးလေးကန်မှာ မြစ်နီမြစ်ကို သွယ်ယူထားသည့်အတွက် ကန်ရေ
ပြင်သည် အုတ်ခဲနီရောင်ရဲလျက်၊ နန်းဆောင်များ၊ ပြုခိုးများ၊ ပန်းဦးစမှတ်
ဆောင်များသည်လည်း ဆေးသစ်ခြေယ်ထားသည့်အတွက် သစ်လွင်တောက်ပ
နေကြ၏။ ပန်တူာသည်တို့မှာ သားမင်းအကြိုများဝတ်ကာ ခါးတွင်ဓားများကို
ချိတ်ထားကြသည်။

ကျောက်သံပတ္တော်မှားတို့ စီခြေယ်ထားသည့် ဓားနောင့်များသည် ဂိုတ်
ကို စည်းလိုက်ပေးသည့်နှယ် တစ်ချက်တစ်ချက်တွင် ပြီးခနဲ့ပြက်ခနဲ့တောက်

ပသွားကြ၏။ ခရာအသံများကို ကြားရပြီးနောက် လေးတင်ပွဲစသည်နှင့် တစ်ကွင်းလုံးတိတ်ဆိတ်သွားသည်ကို ကျေပ် ယခုတိုင်ပင် သတိရနေသေးသည်။

ကျေပ်တို့မှာ နောက်ဆုံးမှ ယုံ့ဖြုံ့ရ၏။ မနုမင်းသားမှာ လေးတင်ပွဲကို ကြီးကြပ်သူဖြစ်ပြီး ထိအခမ်းအနားတွင် ရွှေကြေတောင်၊ ရွှေကိုယ်ကျပ်အကျိုး၊ ဒုံးကျေဘောင်းသိနှင့် ရွှေခြေနင်းစသည့် စစ်သူရဲအယောင်အဆောင်အပြည့်ဝတ်ဆင်ထား၏။ အချို့မင်းသားများမှာ သွေးစပ်ထားကြသဖြင့် အချို့က ဆံပင်ဝါလဲ လဲ၊ အချို့က ဆံပင်ကြေးနဲ့ရောင်၊ အချို့က ဆံပင်နက်နက်စသည်ဖြင့် အရောင်အသွေးများစုံလျှောက်ရှိကာ ငါက်တောင်စိုက်မောက်လူများကို ဆောင်းထားကြပြီး ကျော်တွင် ကျေည့်တောက်ဘူးများကို လွယ်ထားကြသည်။

ရူခင်းတစ်ခုလုံးသည် မူးယစ်ဝေရီစရာကောင်းလောက်အောင်ပင် ကြီးကျေယ်ခမ်းနားနေသည်။ ဂိတ်သံကြောင့်လော်၊ ကန်ကြီးလေးကန်မှ ရေတို့၏ အရောင်ကြောင့်လော်၊ ဤမျှများပြားသော မင်းပျို့မင်းလွင်တို့ကြောင့်လော် ကျေပ်မသိနိုင်ပြီး။

လေးတင်ပွဲသို့ အနိုင်နိုင်ငံမှ သံတမန်များလည်း လာရောက်ကြသည်။ မင်းဝင်းအတွင်း၌ မြှင့်းချေကြီးများကို စီးကာ အထူးထူးသော ဝတ်စုံများကို သက်ဆိုင်ရာနိုင်ငံအလိုက် ဝတ်ဆင်ထားကြသည်။

မင်းဝင်းထဲတွင် ရာဇ်ပြည့်ဘုရင် ဗိမ္မာသာရမင်းကြီးကိုလည်း ကောင်း၊ ကောလိယမင်းသားများကိုလည်းကောင်း၊ မလ္လာမင်းများကိုလည်းကောင်း၊ အပြည့်ပြည့်မှ သံအဖွဲ့များကိုလည်းကောင်း မြင်ရသည်။

အချို့က ကျွန်းများကို လက်ဆောင်ပန္တာအဖြစ် ယူလာခဲ့ကြ၏။

အချို့ကလည်း ဝက်ဝံရေကြီးများကို ခြိုကာ မှတ်ဆိတ်ကျင့်စွယ်များအပြိုင်းပြိုင်းဖြင့် သူတို့ ကိုးကွယ်သော ပုစ္စာန်းဆရာများကို ပင့်လာခဲ့ကြ၏။

အသားညီညီး လင်းယုန်မျာ်လုံး၊ ကျဲရှိုင်းတို့၏ ပခုံးမျိုးဖြင့် သန်မှာ တောင့်တင်းသော သာဂလတိုင်းသားတို့ကိုလည်း တွေ့ရသည်။ ယင်းတို့အား လုံးသည် မိမိတို့ မျိုးရိုး၏ ဝတ်စုံကို ဝတ်ဆင်ကာ လေးတင်ပွဲသို့ လာနေကြသည်။ ရောက်ပြီးဖြစ်သူများတွင်လည်း အချို့က သစ်ရိပ်တွင် ထိုင်လျှက်၊ အချို့က ကွမ်းဝါးလျှက်၊ အချို့က ရပ်လျှက်။

သို့ရာတွင် ထိုအရာများထက် လုပ်သည့်အရာမှာ မြို့ရိုးမှသည် ရွှေနှစ်းတော်ကြီးတိုင်အောင် ကျယ်ပြန့်သည် ဥယျာဉ်ကြီးဖြစ်လျက် ထိုဥယျာဉ်ထဲရှိ သစ်ပင်ရိပ်များအောက်တွင် ဒရယ်များသည် ဟိုမှသည်မှ သွားလာမြူးထူးနေကြသည်။

၁၂၄ မြန်မာစာ

ဒေါင်းများကလည်း ပြိုင်ပွဲတွင် ပါဝင်ယူဉ်ပြိုင်မည့် သူများနှင့်
အတောင်ကို ဖြန့်ကာ လူးလားလျက်ရှိကြသည်။

မိုးစက်များမှာ သစ်ရွက်များပေါ်တွင် တင်နေဆဲဖြစ်ပြီး ငွေရည်ကို
လောင်းချလိုက်သကဲ့သို့ နေခြည်တို့ ဖြာကျသည့်အခါတွင်မူကား အရာအားလုံး
သည် သတ္တုကဲ့သို့ တလက်လက်တောက်ပနေကြသည်။

ရေပန်းရေမြောတို့က ဖြာထွက်လျက်၊ မြင်းများက ခေါင်းလည်တဆန့်
ဆန့်ဖြင့်ရှိကြသဖြင့် ချူးသံတို့က တချွင်ချွင်မြည်လျက်။

ထိုနေ့ကို ကျူးပြန်စဉ်းစားလိုက်လျင်ပင် ကျူးစိတ်ထဲတွင် ယခုတိုင်
လှပ်ရှားနေဆဲဖြစ်သည်။

အရောင်အသွေးတို့ကြောင့်လည်း မဟုတ်။

အန့်အသက်တို့ကြောင့်လည်း မဟုတ်။

ပြိုင်ပွဲကြောင့်လည်း မဟုတ်။

အသံတို့ကြောင့်လည်း မဟုတ်။

နေရောင်တွင် တပြောင်ပြောင်လက်နေသော သတ္တုရောင်တို့ကြောင့်
လည်းမဟုတ်။

ပြောလဲတောက်ပနေသော ကောင်းကင်းကြီးအောက်တွင် ထိုအရောင်၊
ထိုအသွေး၊ ထိုအန့်၊ ထိုအသံပေါင်းစုတို့၏ အစုအဝေးကြီးနှင့် အဝေးသို့တိုင်
မူးပြာနေသည့် သစ်ပင် မဟာတောက်တောင်ရောမြစ်သည့် ရပ်ခြပ်အပေါင်းတို့
ကြောင့် ကျူးပြုသည် ရွှေခင်းတို့ကို ယနေ့တိုင် မမေ့နိုင်သေး။ ကျူးပြုတို့ရပ်နေရာ
အမြင့်မှ ကြည့်လိုက်သည့်အခါ၌ အရာအားလုံးတို့သည် သေးငယ်လျက်ရှိကာ
စစ်တုရင်ခုပေါ်မှာ တင်ထားသည့် အသွေးအရောင်စုံ ကျောက်မျက်ရတနာပွင့်
များနှင့်တူနေသည်။

အချိန်များ မနက်ဆယ်မောင်းခန်းရှိလေပြီ။

ထိုစဉ် ဘာကြောင့်မှန်းမသိ။ ရှုတ်တရက်နှင့်တွေ တဖွဲ့ကျလာကာ
လူများ၊ အသံများ၊ တံခွဲန်များသည် မှုန်ဝါးဝါးဖြစ်သွားကြသည်။

ဆင်များ၊ ကုလားအုပ်များပေါ်တွင် စိုက်ထားသော အသံများသည်
နှင့်ဖြူဖြူများကြားတွင် ဟိုမှ သည်မှ ရွှေလျားလျက်ရှိနေကြသည်။

ပန်းပွင့်များ၊ သစ်ပင်များ၊ ကြီးဝိုင်းထားသည့် စင်မြင့်များကိုလည်း
မမြင်ရတော့။ သံခမောက်မည်းမည်းနှင့် မြင့်မားသော ကိုယ်လုံးကိုယ်ထည်ရှိ
သည့် သတ္တုဝါကြီးများကိုသာ မြင်ရတော့သည်။

ကန်ကြီးလေးကန်မှာမူ အရိပ်ကြီးများသဖွယ် ဖြစ်နေသည်။

နောင်တော်သိဒ္ဓတွေက

“ကြည့်စမ်း ညီတော်၊ စောစောက မြင်လိုက်ရတဲ့ အရာတွေဟာ
မှန်ဝါးသွားကြတယ်၊ စောစောက ထင်ထင်ရှားရှားမြင်ရတဲ့ အရာတွေ
ဟာ ပုံသဏ္ဌာန်တစ်မျိုးကို ဆောင်သွားကြတယ်၊ အဲဒါ ဝိပလ္ာသပဲ၊
မာယာပဲ၊ နောက်ပြီး ဘာဖြစ်ဦးမလဲ မသိသေးဘူး၊ နှင်းတွေပျောက်
သွားရင် ဆင်တွေ၊ မြင်းတွေဟာ ပြောင်းပြန် အောက်ထိုးတွေ ဖြစ်ကုန်
ကြမလား မသိဘူး”

သို့ရာတွင် ဘာမှမဖြစ်။ နှင်းများသည် ရုတ်တရက်ဝေဆိုင်းလာသ
ကဲ့သို့ ယခုချိန်တွင်လည်း ရုတ်ခြည်းပျောက်ကွယ်သွားကြသည်။ နှစ်းတော်နှင့်
တက္က ဥယျာဉ်ရှုခင်းကြီးတစ်ခုလုံးမှာ ထင်ထင်ရှားရှားမြင်လာရသည်။

သည်လိုအဖြစ်မျိုးသည် တောင်ပိုင်းရာသီဥတုတွင် ဖြစ်လေ့ဖြစ်ထရို
သည်ကို ကျူပ်သိပြီးဖြစ်သည်။ အထူးသဖြင့် ဗာရာဏသီပြည်တွင် ဖြစ်မြိုဖြစ်
၏။

ထိုအရာမျိုးကို ကျူပ်တို့တောင်ပိုင်းသားတို့က နှင်းတံလျှပ်တစ်မျိုး
ဟု ခေါ်ကြသည်။ ရုတ်တရက် နှင်းမြှေတို့ ဝေဆိုင်းလာကြပြီးနောက် ရုတ်တ
ရက်ကြည်လင်သွားခြင်းဖြစ်သည်။ သို့ရာတွင် ယခုလို ပြိုင်ပွဲကျင်းပချိန်တွင်
တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာခြင်းကမူ အံ့ဩစရာကောင်းနေသည်။

ထိုအချိန်မှာ နှစ်လည်းမင်္ဂလာအခါ တစ်ခုနှင့်လည်း တိုက်ဆိုင်နေ
သည်ဟု ကျူပ်မှတ်မိ၏။

စစ်ပွဲတစ်ပွဲအောင်သည့် နှစ်လည်းအထိမ်းအမှတ်လော၊ သို့တည်း
မဟုတ် ခမည်းတော် သုဒ္ဓိဓရနမင်းကြီး၏ မင်္ဂလာနှစ်ပတ်လည်လော ဆိုသည်
ကိုမူ ကျူပ်ကောင်းကောင်း မမှတ်မိတော့ပြီ။ ပြိုင်ပွဲများမှာလည်း အထူးထူးအ
ဆန်းဆန်းသော ပြိုင်ပွဲများဖြစ်သည်။ အချို့ပွဲများမှာ ရက်စက်ကြမ်းကြုတ်
သည်ဟုပင် ကျူပ်စိတ်ထဲတွင် ထင်မိသေးသည်။

ဥပမာအားဖြင့် ကွင်းထောင့်တစ်နေရာတွင် နံပါယ်ပိုင်းကိုသာ ဝတ်
ဆင်ထားသည့် လူတစ်ယောက်သည် ဝက်ဝံတစ်ကောင်ဖြင့် သတ်ပုတ်နေ
သည်။ အခြားတစ်နေရာတွင် လက်ရွှေသည်များက လက်ရွှေသတ်နေကြ သည်။
ကန်အနီးရှိ ကြီးပိုင်းတစ်ခုထဲတွင် ဓားချင်းယျဉ်၍ ခုတ်နေကြသည်။

တစ်နေရာတွင် မိန်းမင်္ဂလာယ်တို့သည် ပန်းချင်းပြိုင်ပေါက်နေကြသည်။
ပန်းချင်းပြိုင်ပေါက်ပွဲတွင်လည်း ပန်းတို့ဖုံးမိ၍ သေသူတွေရှိတတ်ကြောင်း
ကျူပ်သတိရမိ၏။

ဤသည်တို့မှာ အပြင်ဘက်ကွင်းများတွင် ကျင်းပနေသည့် ပြိုင်ပွဲ
များဖြစ်၏။

၁၂၆ အဲ မြတ်စွာနှင့်

မင်းစင်ရှိရာ တောင်ကုန်းအောက်ခြေတွင်မူ အဓိက ပြိုင်ပွဲများရှိ သည်။ ပထမပွဲများ ဆင်ချင်းစီးထိုးပွဲများဖြစ်သည်။ ဆင်အပေါ်တွင် လိုက်ပါ လာသည့် စစ်သူရဲများသည် လုံများဖြင့် တစ်ယောက်ကို တစ်ယောက်ထိုးကြ သည်။

နောက်တစ်ပွဲများ လုံကိုင်သူရဲများနှင့် ဆင်တို့၏ ထိုးပွဲဖြစ်သည်။ ကျေပ်သည် ထိုဆင်စီးချင်းထိုးပွဲများကို ယခင်က တစ်ခါမှ မမြင်ဖူးသည့်အတွက် ဆင်ကြီးများ၏ ထူထဲသော အသားအရေပေါ်များ နှစ်ရဲသော သွေးတို့၏ ယိုစီးမှုများကို မြင်ရသည့်အခါတွင် မကြည့်ရဲ မကြည့်ရက်နိုင်အောင် ဖြစ်နေရ သည်။

အချို့ဆင်ကြီးများ နာမောင်းကြီးများကိုမကာ ကျဉ်းကျဉ်းကျာကျာ အော်မြည်လျက် မိမိတို့၏ ရန်သူများကို ထိုးအုံဟု လိုက်ရင်း မြေပေါ်သို့ ဗုံးဗုံးလဲကျသွားကြရသည်။

ဆင်များ၏ ခြေတွင် ခဲကြီးများဆွဲထားသည့်တိုင် ထိုပြိုင်ပွဲများများ အန္တရာယ်များလှသည်ဟု ကျေပ်စိတ်ထဲ ထင်မိ၏။

ထို့ပြင် အလားတူ မြင်းစီးချင်းထိုးပွဲများလည်း ရှိသေးသည်။ ပြောင် ချောကာ လည်ဆံမွေးတို့ဖာလန်ကြီးလျက် အမြိုးတွင် ပန်းပွားတို့ ဆွဲထားသော မြင်းချောကြီးများပေါ်၍ ကိုယ်တစ်ပိုင်းဗလာဖြင့် လည်တွင် ပုလဲသွယ်ကြီးများ ကို ဆွဲကာ လုံကြီးတွေကိုင်လျက် လိုက်ပါလာကြသော မြင်းစီးသူရဲများကို လည်း မြင်ရ၏။

နောင်တော်သိဒ္ဓတ္ထကား ထိုအရာများကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ ဖူးပြီးဖြစ်သည့်အလျောက် ပြီးငွေနေလေပြီ။

နောင်တော်သိဒ္ဓတ္ထသည် ယနေ့ခြား ပို၍ တင့်တယ်သော အသရေကို ဆောင်လျက်ရှိ၏။ ခေါင်းပေါင်းပေါ်တွင် ပုလဲသွယ်များသည် အပြိုင်းအရိုင်း ပဲကျလျက်ရှိကြပြီး လည်တွင် ကျောက်မျက်ရတနာတို့ စီခြယ်အပ်သော လည် ဆွဲတို့ကို ဝတ်ဆင်လျက် ခါးတွင် အနီရောင်ကိုယ်ကျေပ်အကျိုဝတ်စုံကို ဝတ်ဆင် ထားသည်။

အဖျားတွင် ဦးချွန်သော ရွှေအိရောင် နှန်းစဉ်ခြေနှင်းကိုလည်း စီးထားသေးသည်။ ထိုနှန်းစဉ်ခြေနှင်းများမှာ ရာဝောင်ရှိသော ခြေနှင်းများဖြစ်ကြ၏။

ကျေပ်တို့ခွဲ့ထွေ့ယန်ယ် ဘိုးတော်ဘေးတော်များ လက်ထက်က စစ် ထွက်သွားလွှုင် ခြေနှင်းတွင် သံချုံများတပ်ဆင်ထားကာ ထိုသံချုံများဖြင့် ရန်သူမင်းတို့ကို ထိုးနှင့်သတ်ဖြတ်ကြသည်ဟုဆို၏။

ယခုမှ ကျေပ်တို့ ခြေနှင်းများတွင် သံချိုးများ မရှိတော့သော်လည်း ဦးဆုံးများကိုမှ ထားမြို့ထားနေရသေးသည်။ ကျေပ်တို့ ခတ္ထိယမျိုးတွင် ဦးဆုံး ခြေနှင်းများကိုသာ စီးခွင့်ရသည်။ ကျေပ်မှာမှ ထိုဦးဆုံးခြေနှင်းကို ဝတ်ဆင်ထားသည့်တိုင် ပထေမဆုံးအကြိမ် ဝတ်ဆင်ရခြင်း ဖြစ်သည့်အတွက် ချော်လဲမည်ကဲ သို့ဖြစ်သဖြင့် မနည်းကြီး သတိထားနေရသည်။

နောင်တော်သိဒ္ဓတ္ထကား သူ့ကိုယ်ဟန်တင့်တယ်ခြင်းကို သတိပြုမိပါ မရ။

ပရီသတ်များသည် သူ့ကို မြင်လျှင် သတိမထားမိကဲ။ သေးသွယ် ဖြောင့်စင်းသော အရပ်အမောင်း၊ တောင့်တင်းကျစ်လျှစ်သော ကိုယ်၊ နှီးည့် သော အသားအရော၊ ပခုံးထိုးကျနေသော ရွှေရောင်ဆံပင်များနှင့် လူရွယ်တစ် ဦးကို မြင်ရသည်ဟုပင် သာမန်မျှသာ အောက်မေ့ကြလေသည်။

နောင်တော်သည် ခမည်းတော် သူဒွေးနေမင်းကြီးကဲ့သို့ တည်ပြုမြတ်စွာ ရပ်လျက်ရှိသည့်တိုင် တစ်ခါတစ်ရုတွင် ပြုပွဲကို အားပေးသည့်နှယ် သာဘာ လက်ခုပ်ပေးသည်ကို ကျေပ်မြင်လိုက်ရသည်။ တစ်ခါတစ်ရုတွင်လည်း ကျောက် ဖြူသားလက်ရန်းမှနေ၍ ငံကြည့်ရင်း

“ကြည့်စမ်း ညီတော် လုံကိုင်သူရဲကို ကြည့်လိုက်စမ်း ဆင်ကြီး ဘာမှ မတတ်နိုင်တော့ဘူး”

ကျေပ်ကို လှမ်းပြောလိုက်သည်။ လုံကိုင်သူရဲသည် သွက်လက်ပေါ့ပါးစွာဖြင့် ဆင်ကြီးလိုက်ထိုးသည်ကို ရှောင်ကာ ချက်ကောင်းကို စောင့်နေသည်။

ခဏကြာသည့်အခါတွင်မှုကား လုံကိုင်သူရဲကို ဆင်ကြီးက နာ မောင်းဖြင့်ဖွေယူကာ နင်းချေပစ်လိုက်လေပြီ။ ထိုအခါမျိုး၌ နောင်တော်သိဒ္ဓတ္ထသည် မျက်နှာကို လက်ဝါးဖြင့် အပ်လိုက်ပြီး ငိုကြေးဟန်ဖြင့် ပခုံးစများ လှပ်နေသည်ကို မြင်ရသည်။

လုံကိုင်သူရဲမှာကား ဆင်ကြီး၏ ခြေဖဝါးအောက်တွင် သွေးခြင်းခြင်းနှင့် စက္စၢ၍ချုပ်ကြီးကဲ့သို့ ပြားကပ်လျက်ရှိလေပြီ။

နောင်တော်သည် မင်းချင်းတို့ကို ခေါ်ကာ လုံကိုင်သူရဲ၏ မိသားစုများ အကြောင်းကို မေးမြန်းစုစမ်းခြင်းပြုသည်။

လုံကိုင်သူရဲမှာ တောင်ပေါ်အေသမှ မီးသွေးဖုတ်သမား၏ သားတစ် ပောက်ဖြစ်သည်ကို သိရသည့်အခါတွင် နောင်တော်သည် ထိုလုံကိုင်သူရဲ၏ ဆွဲမျိုးသားချင်းများကို စောင့်ရှောက်ခြင်းပြုရန် မှာကြားနေသည်။

ထိုစဉ် ခရာသင်းမှုတ်သံများကို ကြားရပြီးလျှင် မင်းစင်မဏ္ဍာပ်ပေါ်

၁၂၈ မြတ်စွာနှင့်

သို့ ယသော်ဓရာဒေဝိရောက်လာသည့်အတွက် သူ့ကိုယ်ပိုင်သုံးတံခွန်တစ်လက် ကို ဖိုက်ထူလိုက်သည်။

ကျျပ်တို့အားလုံးသည် ယသော်ဓရာရှိရာသို့ မသိမသာလှည့်ကြည့် လိုက်သည်။ ထိုခေတ်က မိန်းမပျို့တစ်ဦးအား ယောကျားပျို့တစ်ဦးက ဆိုးခနဲ့ဆတ်ခနဲ့လှည့်ကြည့်ခြင်းသည် ရိုင်းပျသည့် အပြုအမှုဖြစ်သည်ဟု ယူဆကြသည့် အလျောက် ထိုသို့ မသိမသာ စောင်းငဲ့ကြည့်ခြင်းဖြစ်သည်။

ယသော်ဓရာဒေဝိ၏ အလှထက် ယသော်ဓရာ၏ အပြီးက ကျျပ်ကို ပို၍ ကွဲကြောဝေဖြစ်စေကြောင်းကို ကျျပ်ဝန်ခံလိုပါသည်။ ထိုအချိန်က ယသော်ဓရာသည် မျက်နှာမှပဝါကို လုပ်ထားကာ သေးသွယ်သည့် ခြေထောက်များကို ရွှေပြားပါးပါးလေးဖြင့် ခုပ်ထားပြီး ဘေးတစ်ဖက်တစ်ချက်တွင် ရွှေည်ပေးများဖြင့် တွယ်ညှပ်ထားသည်။

သူ့ဝတ်ထားသည့် ဝတ်စုံမှာ အရောင်သုံးမျိုးဖြင့် ရက်ထားသည် တိုင်းခြားဖြစ် ပစ္စည်းဝတ်စုံဖြစ်လျက် ကျောက်မျက်ရတနာတို့စီခြေယ်ထားသည့် ခါးစည်းကို ခါးတွင်စည်းကာ ရင်မြှောနှစ်စုံတွင်မူ ပန်းပြောက်ပန်းပွင့်တို့ရေးခြေယ်ထားသည့် ရွှေခွက်ရင်စည်းများဖြင့် ဖုံးထားသည်။

သို့ရာတွင် ကျျပ်အုံအားအသင့်ဆုံးမှာ သူ့အပြီးနှင့်စောင်းတွင် မကိုင့်အစားပန်ထားသော ပန်းပွင့်ကလေးတစ်ပွင့်ပင် ဖြစ်သည်။

နောင်တော်သိဒ္ဓတ္ထနှင့် သုန္တရန္တတို့သည် ယသော်ဓရာဒေဝိအနီးသို့ သွား၍ နှုတ်ဆက်ကြသည်။

ကျျပ်အာရုံသည် သူ့အပြီးဆီမှ သူ့မျက်လုံးဆီသို့ ရောက်သွားကြသည်။ ယသော်ဓရာ၏ မျက်လုံးများသည် ကျျပ်တို့ ခဲ့ထိယမျိုးနွယ် အမျိုးသမီးများ၏ မျက်လုံးများထက် ပို၍ နက်မှောင်သည်ကို တွေ့ရသည်။ ယသော်ဓရာသည် သူ့မျက်လုံးများကို ငွေပြာရောင်ခြယ်သာထားသည်ကို ကျျပ်သတိပြုမိ၏။

“ဒီနေ့ လေးတင်ပွဲမှာ ယသော်ဓရာဒေဝိကို ဘယ်သူရမယ်ထင်သလဲ”

ဟု ဒေဝဒတ်က ကျျပ်နားကပ်၍ ခပ်တိုးတိုးမေးလိုက်သည်။

သို့ရာတွင် ဒေဝဒတ်သည် နောက်ပြောင် ကျိုစယ်ပြောခြင်းဖြစ်သည့် အတွက် ကျျပ်ကလည်း အမူမဲ့ အမှတ်မဲ့သာနေလိုက်၏။

ပြိုင်ပွဲများမှာ ပြီးဆုံးကာနီးလာပြီ။ အစေတော်များသည် ချိုချို့ခဲ့ဖွယ်များကို ယူလာကြ၏။ အချို့ရုံရွှေတော်များမှာ ပြိုင်ပွဲသို့ ယသော်ဓရာဒေဝိရောက်လာရသည့်အကြောင်းကို ယခုမှုပင် သိရှိကြသည့်အတွက် သူတို့အချင်းချင်းတစ်ဦးကို တစ်ဦးတိုးပြောလျက်ရှိကြသည်။

ထိုစဉ် ကျပ်တို့ မင်းစင်အောက်ရှိ ပရီသတ်ဆီမှ ခပ်ကြိတ်ကြိတ်ထဲ
ဘာသံများကြားလိုက်ရသဖြင့် အောက်သို့ ကျပ်လှမ်းကြည့်လိုက်သည်။ ကျဉ်း
မြောင်းသည့် ခြိကလေးထဲတွင် ကျဲရှိင်းတစ်ကောင်ကို လျှောင်ထားရာမှ လွှတ်
လိုက်သည့်အခါတွင် ကျဲသည် တစ်ဟုန်ထိုးပြီးထွက်လာသည်ကို မြင်လိုက်ရ
၏။

ခြိန့် မလှမ်းမကမ်းတွင်မူ လူတစ်ယောက်သည် ဓားမြှောင်တစ်
ရွောင်းကိုကိုင်၍ ဒူးထောက်ကာ အဆင်သင့်စောင့်နေသည်။ ကျဲရှိင်းသည်
လူကိုမြင်သည့်နှင့် ဖုန်တထောင်းထောင်းထအောင် ခွာကို ရှုပ်လိုက်ပြီးနောက်
ထိုင်စောင့်နေသည့် လူငယ်ကလေးဆီသို့ တစ်ဟုန်ထိုးပြီးလာခဲ့သည်။

လူငယ်ကမူ သူ့နေရာမှာပင် မလှပ်မယ့်က်ထိုင်မြို့ထိုင်နေသည်။

ကျဲရှိးကြီးသည် တစ်ဟုန်ထိုးပြီးလာကာ လူငယ်ကို ချိဖြင့် ပင့်ကာ
ခတ်ချလိုက်၏။ လူရွှေယ်သည် တိမ်းရောင်ပေးပြီး ကျဲ၏ လည်မျိုးကို ဓားဖြင့်
တစ်အားစိုက်ချလိုက်သည်။ ခဏကြာလျှင် လူရွှေယ်သည် သွေးသံရဲရဖြင့် ဓား
မြောင်ကို ကောက်မြှောက်ပြလိုက်သည်။ ကွင်းပြင်ထဲမှ ထွက်လာသည်။

ထိုနေ့မှာ ရာသီဥတု သာယာသည့် နေ့တစ်နေ့ဖြစ်သည်။

ကျဲပြနေထိုင်ရာ မင်းစင်မလွှာပ်မှာ ဝေးသဖြင့် မြင်ကွင်းကို ကောင်း
စွာ မမြင်ရခဲ့။ နောင်တော်သည် ငယ်စဉ်တောင်ကျေးကတည်းကပင်လျှင်
သွေးသံရဲရဲကို နှလုံးနာသူဖြစ်သည်။ နောင်တော်ဖွားမြင်ပြီးနောက် မကြာမ
တင်မှာပင် ငွေလင်ပန်းတစ်ချပ်ကို နောင်တော်ရှေ့သို့ ချပြကြသည်ဟုဆို၏။

ငွေလင်ပန်းထဲတွင် ဓားမြောင်များ၊ လက်ဝတ်တန်ဆာများ၊ ဝါးပါတီး
စွေများ၊ မင်းမြှောက်တန်ဆာများနှင့် ဘုရင်တို့ဆောင်းလေ့ရှိသည့် သင်းကျွေ
တော်စသည်တို့ ထည့်ထားသည်ဆိုသည်။ နောင်တော်အား ထိုအရာများနှင့်
ကစားရန် ပေးသည့်အခါတွင် နောင်တော်သည် ထိုအရာများကို လက်ဖြင့်ပင်
တို့ထိခြင်းမပြုဟု ကျဲပြကြားဖူးသည်။

နောင်တော်သည် မိန်းကလေးတို့ဆွဲသည့် ပုလဲပုတီးတစ်ကုံးကို
ကောက်ယူမည့်ဟု လက်တပဲပဲလေးလုပ်သေးသော်လည်း ထိုအရာကိုလည်း
လက်ဖြင့်ပင် ထိုတို့ခြင်း မပြုတော့ဘဲ နောက်ဆုံးတွင် ငွေလင်ပန်းတစ်ချပ်လုံး
ကို ကောက်ယူ၍ သွန်ပစ်လိုက်သည်ဟု ကျဲပြကြားဖူးသည်။

ယခုပွဲတွင်လည်း နောင်တော်သည် ထိုပြိုင်ပွဲများကို ထုံးစံရှိ၍သာ
ကြည့်နေရသည့်တိုင် များစွာနှစ်ခြိုက်ပျော်ရွှင်ခြင်းရှိပုံမရ။ နောင်တော်သည်
ကွင်းပြင်ကြီးထဲတွင် ကျဲရှိင်းများ၊ ဆင်များနှင့်ယဉ်ပြိုင်သတ်ပုံတ်နေကြသည့်
လုံကိုင်သူရဲများကို ကြည့်မည်ဆိုရုံးများကြည့်၏။

ကျိုပ်တို့ထံ အမွှေးနဲ့သာရည်တို့ လာရောက်ဆက်သသည့် အစေ
တော်တို့ကို ကြည့်သကဲ့သို့ သာမန်ဖြစ်သော ကြည့်ခြင်းမျိုးဖြင့်သာ ကြည့်နေ
သည်။

“ယသော်ခရာဒေဝိဟာ တော်တော်အဲ ပြနိုင်ကောင်းတဲ့ အမျိုးသ
မီးပေပဲ ညီတော်၊ သူ့ကို ကြည့်ရတာ နည်းနည်းလေးမှ လူနှိမ်ပျက်
ခြင်းမရှိဘူး၊ တို့ကိုကြည့်တဲ့နေရာမှာလည်း မဆွဲမင်းသားတွေကို
ကြည့်သလို ရဲရဲရင့်ရင့် ကြည့်တာပါပဲ၊ ဒီလိုကြည့်တတ်အောင်
အကျင့်ရခဲ့ဟန်တူတယ်၊ တို့တစ်တွေ နန်းတော်ကြီးထဲမှာကြည့်ရင်
အားလုံးဟာ စိတ်ဝင်စားစရာကောင်းတဲ့ သတ္တဝါတွေ သို့မဟုတ်ရင်
လည်း အားလုံးဟာ စိတ်ဝင်စားစရာ မကောင်းတဲ့သတ္တဝါတွေအဖြစ်
တစ်မျိုးတည်းပဲ ကြည့်တတ်အောင် သင်ပေးကြတယ် ထင်တယ်၊
ဒီလိုကြည့်ရတာ တယ်ပြီး ဤဗုံးငွေစရာကောင်းပေတာပဲ ညီတော်ရယ်၊
တကယ်ကတော့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် တူမှ မတူ
ကြတာကလား၊ ပရမတ္တကို သွားရာမှာလည်း ကိုယ့်နည်းနဲ့ကိုယ်၊
ကိုယ့်လမ်းနဲ့ကိုယ် သွားကြတာပဲ မဟုတ်လား၊ ဒီတော့ မတူတဲ့
လူတွေကို မတူတဲ့အမြင်နဲ့ ကြည့်မှသာလျှင် မှန်ပေမပေါ့”

နောင်တော်သည် သက်ပြင်းချလိုက်၏။

ပြိုင်ပွဲများမှာ ပြီးဆုံးခါနီးလေပြီး၊ နောက်ထပ်ပြိုင်ပွဲအနည်းငယ်မျှ
သာ ကျွန်တော့သည်။ ထို့နောက်တွင်မူ မင်းညီမင်းသားများချည်း ယျဉ်ပြိုင်ရန်
အတွက် အချက်ပေးခရာသင်းသံများ ကြားရသည်။

ကျိုပ်တို့သည် စားသောက်ပွဲတွင် အစာကို အနည်းငယ်မျှသာ စား
သောက်ထားကြ၏။ ကျိုပ်အထင်တွင် သုန္ဓရနှစ်သည် အနည်းငယ်မျှ စိတ်လှပ်
ရှားနေဟန်ရှိပြီး မကြာခဏဆိုသလိုပင် ယသော်ခရာရှိရာသို့ လှမ်းမျှော်ကြည့်
တတ်သည်ကို မြင်နေရသည်။

ထိုမျှမက

“တယ်ပြီးလှပေတာပဲ၊ တယ်ပြီး ကျက် သရေရှိပေတာပဲ”

ဟု ပါးစပ်မှ တတ္တတ်တွေတ်ခွဲတွေတ်ခွဲနေသဖြင့် ကျိုပ်က ကျိုပ် စားဖြင့်
သူ့လက်ကောက်ဝတ်ကို နာနာကလေးရှိက်၍သတိပေးလိုက်သည့်အခါတွင်မှ
ရပ်သွားတော့သည်။

“ဘာဖြစ်လို့ လက်ကောက်ဝတ်ကို ရိုက်ရတာလဲ”

မျက်လုံးများကို ယသော်ခရာထံမှ လွှဲဖယ်ခြင်းမပြုဘဲ ကျိုပ်ကို မေး
သည်။

“မတော်လို့ ခိုက်မိသွားတာပါများ ဒါပေမဲ့ နောက်မှာတော့ ဒီလို့
အင်မ်းမရတဲ့မျက်နှာနဲ့ သိပ်မကြည့်နဲ့ဖျှ၊ ကြည့်ရင် ဒီလိုပဲ မတော် တဆ
ချိတ်မိတာတွေ ဖြစ်ချင်ဖြစ်ဦးများ”

ကျူပ်က ထိုသို့ ပြောလိုက်သည့်အခါတွင် သုန္ဓရနန္ဓသည် စိတ်ဆိုးရ
မည့်အစား ရှုက်အမ်းအမ်းဖြင့်

“ကျွန်ုပ်ကိုလည်း သူက အရေးမစိုက်ပါဘူးများ”

ဟု ခံပိုးပိုးပြောသည်။

မင်းသားများ၏ ယဉ်ပြုင်ပွဲစသည့်အချိန်တွင် ညနေသုံးမောင်းရှိက်
ပြီးခဲ့လေပြီ။

ယင်းပြုင်ပွဲများ ရေးထုံးစံစလေ့အတိုင်း အစဉ်အလာများကို ပြုလုပ်နေ
ရသည့်အတွက် လွန်စွာ ပျင်းရို့ပြီးငွေဖွယ်ဖြစ်သည့် ယဉ်ပြုင်ပွဲများဖြစ်လေ
သည်။

ပြုင်ပွဲစခါနီးတွင် အစီအစဉ်ကို ပြောင်းပစ်လိုက်ပြီး ပန်တျာပြုင်ပွဲ
ကို စတင်လိုက်၏။ ကျူပ်တို့သည် ကျူပ်တို့ဖွဲ့စွဲထားသော တေးသီချင်းများကို
ပလွှာများဖြင့် တီးမှုတ်သီဆို၏။

ကျူပ်တို့တစ်တွေ ကောင်းစွာ တတ်ကျမ်းခြင်းမရှိသည့်တိုင် အများ
ကမူ ကျူပ်တို့ကိုခွင့်လွှာတ်၍ နားထောင်ကြပါသည်။ ဖွဲ့စွဲသည့် စာသားများမှာ
ရွှေနန်းတော်ကြီးကို ဖွဲ့ဆိုသည့် အကြောင်းများဖြစ်ပြီး စာသားများကို ရွှေနန်း
တော်ကြီးတွင် ရှိသည့် ပန်တျာဆရာများက ပေထက်အကွာရာတင်၍ ရေးမှတ်
ထားကြသည်။ ထိုပြုင်ပွဲတွင် ထူးထူးဆန်းဆန်း ဒေဝါဒတ်က အနိုင်ရသွား
သည်။

နောက်ပြုင်ပွဲတစ်ခုများ လူဝံပစ်ပြုင်ပွဲဖြစ်သည်။

လူဝံပစ်ပြုင်ပွဲတွင် လူဝံဆိုသော်လည်း အရှင်မဟုတ်ပါ။ သံဖြင့်သွန်း
ထားသည့် လူဝံရုပ်ကြီးများကို ထောင်ထားပြီး အဝေးမှ သံမဏီမြားဖြင့် ပစ်
ခတ်ရခြင်းဖြစ်သည်။

ပစ်ခတ်နေစဉ်အတွင်း ပန်တျာသည်များက တီးမှုတ်ပေးကြရသည်။
လူဝံရုပ်တွင် ရူးဝင်နေအောင် မြားကို ပစ်လွှာတ်ရမည်ဖြစ်သည့်အတွက် လေး
ကြီးများကို အခိုင်ဆုံးသမင်အူများဖြင့် ငင်ထားကြရသည်။

ထိုအချိန်က ကျူပ်တို့အထက် ကောင်းကင်တစ်ခို့တွင် မြားများ တာနှီး
နှီး ပုံပေသံများဖြင့် ကျူပ်တို့အား သုဘာပေးသံများဖြင့် ဆူညံနေတော့သည်။

အမှန်အားဖြင့် ထိုမျှ အားကောင်းသော လေးကြီးများကို ကျူပ်တို့
ညိုနိုင်ခြင်းများ အခြားကြောင့် မဟုတ်။ ကျူပ်တို့တစ်တွေ ထိုသို့အားကောင်း

၁၃၂ မြန်မာစာ

သော လေးကြီးများကို ညိုရန် ကလေးဘဝကတည်းက လေ့ကျင့်ခဲ့ကြသော ကြောင့်ပင်ဖြစ်သည်။

ဤလေးတင်ပွဲတွင် အားလုံးက မျှော်မှန်းထားကြသည့်အတိုင်း သုန္ဓရ နှစ်က အနိုင်ရသွားသည်။

ထို့နောက် နပန်းပြိုင်ပွဲ ကျင်းပသည်။ တစ်ကိုယ်လုံး ဆီတွေ သုတ် လိမ်းကာ နပန်းသမားတို့ ဝတ်နေကျအဝတ်နှင့် နံငယ်ပိုင်းကလေးကိုသာ ဝတ် ဆင်ရသည်။ နောင်တော်က သုန္ဓရနှစ်နှင့် နပန်းသတ်ရန်မဲကျပြီး ကျူပ်မှာမူ ဒေဝဒတ်နှင့် နပန်းသတ်ရန် မဲကျသည်။

ကျူပ်သည် ဒေဝဒတ်နှင့် နပန်းသတ်ခါနီးတွင် ဒေဝဒတ်၏ သစ္ာမဲ့ မှုကို တွေးတော်မိသဖြင့် စိတ်ကိုတည်ပြုမြှင့်အောင် မထိန်းနိုင်ဘဲ ဒေါသတွက်နေ သည်။ ဟသာ့ငှက်ကိစ္စ၊ တော်တဲ့တွင် ကျူပ်တို့အား လုပ်ကြံရန် အကောက် ကြံခဲ့ပုံ၊ ကျားသစ်ဖြူကလေးကို လွှတ်ထားခဲ့ပုံကို ကျူပ်အမှတ်ရနေသည်။

သို့ဖြင့် ကျူပ်သည် စိတ်တို့နေချုပ်လော မပြောတတ်။ ခွန်အားတွေ့ တိုးလာသည်ဟု ထင်လိုက်ရကာ ဒေဝဒတ်ကို ကောင်းစွာ အနိုင်ရလိုက်သည်။

ကျူပ်တို့နှစ်ဦး၏ နပန်းပွဲသည် တော်တော်နှင့်မပြီးနိုင်။ ကျူပ်တို့နှစ် ဦးသည် တစ်ယောက်ကို တစ်ယောက် တကယ်ပင် နာကျင်အောင် နပန်းသတ် ကြခြင်းဖြစ်သည်။

ဆီတို့ သုတ်လိမ်းထားသည် ဒေဝဒတ်၏ ခန္ဓာကိုယ်သည် ကျူပ် လက်ကြားထဲမှ မကြာခဏ လွှတ်ထွက်သွားတတ်သည်။ သို့ရာတွင် ကြာလာ သောအခါတွင် ကျူပ်သည် ဒေဝဒတ်၏ ကြွက်သားများပုံစံကို ကျူပ်မှတ်မိနေ လေပြီ။ ဤတွင် ကျူပ်သည် ဒေဝဒတ်၏ ဆီချွဲနေသည့် ကိုယ်လုံးကို မဖမ်း တော့ဘဲ အရေခံအောက်ရှိ သန်မှသည့် ကြွက်သားများကို ဖမ်းယူနိုင်ခဲ့သည်။

သူ့လက်မောင်းမှ ကြွက်သားများသည် ငွေရောင်နှင့် သွေးရောင်၊ သူ့ကိုယ်ခန္ဓာမှ ကြွက်သားများမှာမူ ငွေရောင်နှင့် အပြောရောင်၊ သူ့ခြေထောက် မှ ကြွက်သားများမှာမူ ငွေရောင်နှင့် အနက်ရောင်တို့ ထွက်နေသည်ကို ကျူပ် သတိပြုမိသည်။

ကျူပ်သည် ငွေရောင်နှင့် အနက်ရောင်ရောနေသည့် သူ့ပေါင်သားကို အလိုလိုမှန်းနေသည်။ ထို့ကြောင့် ကျူပ်သည် သူ့ပေါင်ကြွက်သားများကို ဖမ်းဆုပ်၍ ကိုင်ပေါက်လိုက်သည်တွင် ကျူပ်မျှော်လင့်ထားသည်ထက် လွယ်ကူစွာ အနိုင်ရလိုက်သည်ကို တွေ့လိုက်သည်။

အမှန်အားဖြင့် ကျူပ်နပန်းသတ်ပုံသည် စည်းကမ်းနှင့် ဆန့်ကျင်ခြင်း မရှိသည့်တိုင် ကျူပ်တို့လိုက်နာရမည့် ရေးထုံးစံလေ့များနှင့် ဆန့်ကျင်နေ

သည်။ ဒေဝဒတ်သည် နှာခေါင်းမှ သွေးပိုစီးနေလျက် မြတ်ပေါ်တွင် လဲကျနေသည်။ ပုန်းပဲနေသာ အရေခံအောက်တွင် ကြွက်သားများသည် တုန် ယင်လျက်ရှိသည်။

နောက်များ မကြာမိတွင် ကျူပ်သည် သုန္တရန်နှင့် မျက်နှာချင်းဆိုင် ၍ ရပ်လိုက်ကြသည်။

သုန္တရန်သည် ကြမ်းတမ်းခိုင်မှာသော ခွန်အားရှိသူဖြစ်သည်။ ညီမည်းလျက်ရှိသော ဝမ်းပိုက်သည် အမွေးအမျှင်တို့ဖြင့် ဖုံးအပ်လျက်ရှိပြီး ရင်အပ်သည် သားမွေးပြီးကာစ မိန်းမ၏ ရင်ကဲ့သို့ မို့မောက်ကားထွက်လျက်ရှိနေသည်။ ခြေထောက်များမှာမူ သေးငယ်သည့်အတွက် သူ့ခန္ဓာကိုယ်ကြီးကို အနိုင်နိုင်ထမ်းထားရသကဲ့သို့ရှိနေသည်။

သုန္တရန်သည် ကျူပ်ထက် အဆမတန် ခွန်အားသာလွန်ကြောင်းကို ကျူပ်သိပါသည်။

သူနှင့် ယူဉ်ပြုင်ပြီး သတ်ရာတွင် ကျူပ်သည် ခွန်အားကို အားကိုး၍ မဖြစ်တော့။ ပရီယာယ်ကိုသာ အားကိုးရမည်။ သို့မှာသာ သူ့ကိုအနိုင်ရတော့မည်။

သို့တိုင်အောင် ကျူပ်သည် ဆင်ခြေဖဝါးအောက်တွင် ရောက်နေသည့် လုံကိုင်သူရဲ့ယ်ကလေးကဲ့သို့ အားကိုးရာမဲ့ဖြစ်နေသည်။ သို့ရာတွင် ကံအား လျော့စွာပင် ကျူပ်သည် သူ့ခြေထောက်ကို တစ်ချက်ခုတ်လိုက်ရာ သုန္တရန်သည် ဒေဝဒတ်ကဲ့သို့ပင် မြတ်ပေါ်သို့ ဖိုင်းခနဲ့ လဲကျသွားတော့သည်။

ထို့နောက်တွင် စစ်ရထားပြုင်ပဲကျင်းပရာ ထိုပွဲ၌ နောင်တော်သိဒ္ဓနဗ္ဗာ မှာ အလွယ်တကူပင် အနိုင်ရခဲ့သည်။

နောင်တော်အနိုင်ရခဲ့ခြင်းမှာ နောင်တော်၏ ကျွမ်းကျင်မှာ၊ ရဲရင့်မှုတို့ နှင့်တကွ ရထားမောင်းကျွမ်းကျင်မှုတို့ကြောင့်သာမက နောင်တော်၏ အနိစ အုပြောက်မြင်းကြီး၏ လျင်မြန်ခြင်းကြောင့်လည်းဖြစ်နိုင်၏။ ကျူပ်တို့အား စစ်သူရဲများ၊ မိုလ်ပါပရီသတ်များက သောင်းသောင်းဖျဖျ သိဘာပေးကြကာ ပန်းကုံးများ၊ ပန်းသရမှုများ ဆင်ယင်ပေးကြသည့်တိုင် ကျူပ်တို့ နှစ်ဦးစလုံး၏ စိတ်ထဲတွင် ထိုအောင်ပဲသည် ကြောကန်ထဲတွင် တိတ်ဆိတ်စွာ သမထကျင့်ရင်း ရခဲ့သည့် ကျူပ်တို့အောင်ပဲများနှင့် နှိုင်းစာလိုက်လျင် အသေးအဖွဲ့ကလေးမျှသာဖြစ်နေကြသည်။

ပြုင်ပဲတွင် အနိုင်ရသူကို ယသော်စရာအော်နှင့် လက်ဆက်ပေးမည် ဆိုသော စကားကို ထိုအချိန်တွင် မေ့နေကြသည်။

ကျူပ်နှင့် နောင်တော်သိဒ္ဓနဗ္ဗာသည် မင်းမဏ္ဍာပ်ဆီသို့ စစ်ရထားကိုယ်

၁၃၄ မြန်မာ့နှင့်

စီဖြင့် မောင်းလာခဲ့ကြရာတွင် များကြီးမတ်ကြီးများ စည်းဝေးတိုင်ပင်နေကြ သည်ကို မြင် ရသည့် အခါတွင် အံ အားသင့် နေကြသည်။ မန်မင်းသားသည် သူ့နှုတ်ခမ်းမွေးများကို လိမ့်နေရင်းက တစ်စုံတစ်ရာကို စဉ်းစားနေပုံရလေ သည်။ ကျူပ်စိတ်ထဲတွင်မူ သူ့မျက်နှာသည် အကောက်ကြံးသည့် လက္ခဏာကို ဖော်ပြနေသည်ကို ထင်မိသေး၏။

စည်းဝေးပွဲတွင် ခမည်းတော် သူ့ဖွေ့စေနမင်းကြီးကို မတွေ့ရချေ။ ယသော်ခရာဒေဝိကိုလည်း မမြင်ရချေ။ သို့ရာတွင် တစ်ဖက်ပခုံးဆီမှ ယသော် ခရာ၏ ရယ်သံသံသံကို ကြားလိုက်ရသည်ဟု ကျူပ်စိတ်ထဲတွင် ထင်လိုက် မိသေးသည်။

တံခွန်များ၊ အလံများသည် လေပြင်းထဲတွင် တဖျပ်ဖျပ်လွင့်လျက်ရှိ နေ၏။

မကြာခင် မိုးရွာတော့မည်။ မိုးကောင်းကင်ကြီး တဖြည်းဖြည်းမောင် လာခဲ့ကာ မှုန်ဖျော့နေသည့် အလင်းရောင်ထဲတွင် အရာဝတ္ထုများသည် အိပ်မက် ထဲတွင် တွေ့ရသည့်နှယ် ဂိုးတိုးဝါးတားဖြစ်နေကြသည်။

ကျူပ်တို့နှစ်ဦးသည် ထိုရှုခင်းများကို ကြည့်ကာ သဘောကျနေကြ သည်။ ကျူပ်တို့ ကိုယ်ကျပ်အကျိုးများတွင် ဆင်ယင်ထားသည့် ကျောက်သံ ပတ္တေမြားတို့ အရောင်မှာ တဖိတ်ဖိတ်လက်နေကြ၏။

တံခွန်များ၊ အလံများသည် စိန်ပန်းခိုင်များသဖွယ် တလက်လက် တောက်နေကြသည်။

အဝေးကွင်းပြင်ကျယ်ကြီးများထဲတွင် စစ်သူရဲ့များ၊ ဆင်များ၊ မြင်းများ၏ အုတ်အုတ်ကျက်ကျက်အသံများကြားရပြီး၊ ထိုကွင်းပြင်ကျယ်ကြီးထဲတွင်ရှုံးကောင်းကင်တစ်ခို့တွင်မူ ကြီးမားတောက်ပသည့် သက်တန်းကြီးသည် ထင်းထင်းကြီး မိုးယုက်နေသည်ကို မြင်လိုက်ရသည်။

ထိုစွဲ မန်မင်းသားသည် ကျူပ်တို့အနီးသို့ ရောက်လာကာ

“ပြိုင်ပွဲမှာ အားလုံးအမှတ်တူနေကြတယ်၊ ဒီတော့ ယသော်ခရာ နှစ်သက်ရာကို ရွှေးဖို့ အမတ်ကြီးတွေက သဘောတူနေကြတယ်”ဟု လာပြောသည်။

ကျူပ်တို့နှစ်ယောက်ကလည်း အမတ်ကြီးများ၏ အစီအမံကို သဘောတူလိုက်ကြသည်။

ကျူပ်တို့အဆင့်အတန်းအရဝတ်သော ဂိုးဝတ်စုံများကို ဝတ်ရလျှင် ပိုကောင်းမည်ဖြစ်ကြောင်းဖြင့်လည်း ကျူပ်တို့ကို ပြောလိုက်ကြသည်။ သို့ရာတွင် ထိုဝတ်စုံများကို လဲလှယ်ရန် အချိန်မရှိတော့ပြီ။ မိုးစက်မိုးပေါက်များ

သည် တဖွဲ့ဖွဲ့ကျေစပြုလာ၏။ ကျူပ်တို့မှာ ကိုယ်တွင် ဈေးသံခွဲခြဲဖြစ်ကာ အစေ တော်များကလည်း ယခုတိုင် ဈေးသံတ်ပဝါများ ယဉ်ဆောင်လာခြင်း မရှိကြ သေး။

ထိုစဉ် ယသော်ဓရာဒေဝိသည် ကျူပ်တို့ရှိရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ ယသော်ဓရာသည် မည်သူမည်ဝါကို ဈေးမည်ဆိုသည်ကို နဂိုကတည်းကပင် ဆုံးဖြတ်ပြီးဖြစ်ခဲ့ဟန်တူသည်။

ကျူပ်တို့အားလုံးသည် သံချုပ်ဝတ်ရုံ၊ ပိုးပဝါရောင်းပေါင်းနှင့် ကျောက်မျက်ရတနာတို့ စီခြေယ်ထားသည့် အကျိုတို့ကို ဝတ်ဆင်ကာ မင်းစင်ပေါ်တွင် တန်းစီရပ်နေကြသည်။ ခါးတွင်လည်း ဓားများကို ချိတ်ထားကြ၏။

နောင်တော်သီဒ္ဓတ္ထမှာမူ လည်တွင် ပုလဲပုတီးတစ်ကုံးဆွဲထားသည်ကို ကျူပ်သတိပြုမိ၏။ ယသော်ဓရာသည် ကျူပ်တို့အနီးသို့ ရောက်လာခဲ့သည်။ ယသော်ဓရာသည် ကျောက်ဆစ်ဆရာတို့ ထုလုပ်ထားသော နှုံသာမိုးတိုင်ခွက်တစ်ခွက်နှုယ်တူနေသည်။

မိုးစက်မိုးဖွဲ့ကလေးများသည် ယသော်ဓရာ၏ ဆံပင်နှင့် ပခုံးပေါ်သို့ ကျနေကြသည်။

ယသော်ဓရာသည် ဒေဝဒတ်ရှေ့သို့ ရောက်သည့်အခါတွင် ဓာတ္ထများရပ်ပြီး ဦးတည်နှုတ်ဆက်လိုက်သဖြင့် ဒေဝဒတ်ကို ဈေးချယ်လိုက်လေပြီးလော ဟု ကျူပ်တို့စီတဲ့တွင် ထင်လိုက်မိ၏။

တစ်ဖန်ဆက်၍ လျှောက်လာခဲ့ရာ သုန္တရန္တရှေ့သို့ ရောက်သော်မျက်တောင်များကားမှနေ၍ ကျူပ်တို့ကို ပြီးချုပ် ကြည့်နေသည်။ မည်သို့မျကားပြောဆိုခြင်းမရှိချေ။

နောက်ဆုံးမူ ယသော်ဓရာသည် နောင်တော်သီဒ္ဓတ္ထ၏ ရှေ့သို့ ဒုးထောက်ထိုင်ချလိုက်ပြီးလျှင် “နောင်တော်သီဒ္ဓတ္ထမင်းသားသာလျှင် ကျွန်ုပ်၏ အရှင်သခင်ဖြစ်ပေသည်”ဟု နှုတ်မှ ရွတ်ဆိုလိုက်သည်။

နောင်တော်သည် ဝမ်းသာသဖြင့် ကိုယ်ကို ရှေ့သို့ အနည်းငယ်ကိုင်းလိုက်သေး၏။ ထို့နောက်မှ သတိရသွားဟန်ဖြင့် ကိုယ်ကို ပြန်မတ်လိုက် သည်။ ထို့အချိန်၌ အစေတော်များ၊ ရုံရွှေတော်များမှာ တစ်ယောက်တစ်ပေါက်တီးတိုးပြောဆိုနေကြသဖြင့် အုတ်အုတ်ကျက်ကျက် ဖြစ်နေသောကြောင့် မှူးမတ်များက ရုံရွှေတော်များကို အော်ဟစ်ငောက်ငမ်းပစ်ရသေးသည်။

ယသော်ဓရာ၏ တံခွန်ကို နောင်တော်သီဒ္ဓတ္ထ၏ တံခွန်နှင့် ပေါင်းလိုက်ကာ ဝက်သစ်ချုတံခွန်တိုင်ကြီးတွင် ချလိုက်ပြီးနောက် တိုင်ထိပ်သို့ လွှင့်တင်လိုက်သည်။

၁၃၆ အဲ မြတ်စွာနှင့်

မင်္ဂလာမောင်နှုန်းတို့ကို နှုတ်ချုံးဆက်ရန်အတွက် အတိုင်းတိုင်းအပြည်
ပြည်မှ သံတမန်များလည်း ခရာသင်းတို့ကို မှုတ်စေလျက် မင်းနှစ်ပါးရှိရာ
စင်မြင့်မဏ္ဍာပ်သို့ လာရောက်ခဲ့ကြသည်။

မြို့တွင်းရှိ ရွှေနှင့်းတော်ကြီးသို့လည်း မင်းချင်းတမန်များကို ထွေတ်၍
ထိုသတင်းများကို အကြောင်းကြားလိုက်သည်။ နောင်တော်သည် မိမိလည်
တွင် ချိတ်ဆွဲထားသည့် ပုလဲကုံးကြီးကို ချွေတ်ယူလိုက်ပြီးနောက် ယသော်ဓရာ
၏ လည်တွင် ဆွဲပေးလိုက်သည်။

ထိုအချိန်ဖြူကား ထောင်ပေါင်းများစွာသော တိရစ္ဆာန်များ၏ ဟိန်း
သံတို့ကဲသို့လည်းကောင်း၊ ထောင်ပေါင်းများစွာသော စည်ကြီးတို့ကို အစဉ်
မပြတ်တိုးလိုက်သော အသံကဲသို့လည်းကောင်း၊ မြည်ဟည်းသော ညာဘသံ
ကြီးသည် မြို့ရှိးဘက်ဆီမှာ တစ်ခဲနှက်ပေါ်ထွက်လာခဲ့လေသည်။

တဖြည်းဖြည်းနှင့် မောင်စပြုလာခဲ့သည်။

နောင်တော်သံဒ္ဓတ္ထသည် ကြင်ရာတော်ယသော်ဓရာ၏ လက်ကို ဆွဲ
ကိုင်လျက် လက်တစ်ဖက်ဖြင့် လွယ်ထားသည် စားမှ ရွှေဓားနောင့်ကို ဆုပ်ကိုင်
ကာ ကြင်ရာတော်ကို ခမည်းတော် သုဒ္ဓိဗုဒ္ဓမင်းကြီးရှေ့တော်သို့ ခစားဝင်
ရောက်လိုက်သည်။

နောင်တော်သည် ဝမ်းသာဝမ်းနည်းဖြစ်နေသည့်အတွက် သူ့အေး
တွင် ယသော်ဓရာအောင် ငိုရှိက်နေသည်ကို သတိထားမိဟန်မတူ။ ရုရွှေတော်
များသည် ပန်းကုံးများကို ယူလဲကြကာ ယသော်ဓရာ၏ လည်တွင် ဆွဲပေး
ကြသည်။ အမွှေးနှုန်းသာများကို ပက်ဖျုန်းကြသည်။ အဝေးကွင်းပြင်ဘက်ဆီမှ
တိုက်ဆင်ကြီးများ၏ ကျည်ကျည်ကျာကျာ အော်မြည်နေသံများကို အတိုင်း
သား ကြားနေကြသည်။ တစ်မြို့လုံးအနဲ့အပြားရှိ မီးကျည်မီးပန်းများကို
တရစပ်ပစ်ဖောက်နေသံများနှင့် ခတ္တိယမျိုးနှယ်တို့၏ သီကျူးးလေ့ရှိသည့် ဂါ
ထာရွတ်ဖတ်သံများကိုလည်း ကြားနေရသည်။

ညရောက်သည့်အခါတွင် ကြယ်တို့သည် ခါတိုင်းထက် ဂိုးဂိုးဝင်းဝင်း
ပြီးပြက်လျက်ရှိပြီး နန်းမြို့ဥယျာဉ်ထဲမှ ရေပန်း ရေ့စွာတို့သည်လည်း ခါတိုင်း
ထက်ပိုမိုမြင့်ကာ ပန်းတက်လျက်ရှိကြသည်။

ကြယ်ရောင်၊ မီးရှူးးမီးပန်းတို့၏ အရောင်၊ ကောင်းကင်တွင် ပြု
ထွက်နေသော ဆန်းသစ်စ လရောင်များသည် ရေပန်းရေ့စွာများထဲတွင်လာ၍
အရိပ်ထင်နေကြသည်။

ထိုနေ့ညွှေ့ ခမည်းတော် သုဒ္ဓိဗုဒ္ဓမင်းကြီးသည် နန်းမြို့လေးပြင်
လေးရပ်တွင် စတုဒ်သာပွဲတော်ကြီးများကျင်းပကာ ယုတ်လတ်မြတ်မရွေးလာ

သမျှ လူအားလုံးတို့ကို အလှု။ကြီးပေး၏။ မြို့ရှိုးတံခါးများကို တစ်ညလုံး
ဟင်းလင်းဖွင့်ပေးထားကြကာ ပျော် ပဲချောင်ပဲသို့ တံခါးမရှိ ဓားမရှိ ဝင်စေထွက်စေ
၏။

တံခါနတိသည် လေတွင် တဖျပ်ဖျပ်လှပ်ရားကြုံ၏။

ခရသင်းတို့သည်လည်း အဆက်မပြတ် မြည်ကျိုးကြ၏။

ଲମ୍ବାମପେଟୀତ୍ତୁଳ୍ଡ ଗବ୍ବା, ରକ୍ଷିତ୍ତା, ବୀଜ୍ବା, ଶୀତାତ୍ତ୍ଵପ୍ରଦ୍ଵ୍ୟ ପ୍ରଭୃତିଙ୍କର୍ଣ୍ଣି ॥

အမှာင်ရိပ်များတွင် ချစ်သူတို့သည် တစ်ယောက်ကို တစ်ယောက်ကယုကယင် ချစ်တို့တင်ကြ၏။ ထိုညသည် ကပိလဝတ်၏ မက်လာအခါတော်ကြီးမဟုတ်လော်။ ကျူပ်တို့ ပြည်ထောင်တွင် ထိနေ့ညကလောက် ပျော်ဆွင်မြှုံးထူးဖွယ် ကောင်းသည့် ညမျိုး၊ ထိနေ့ညကလောက် ပျော်ဆွင်စရာ လုလင်းယ်လုံမင်ယ်တို့ ပျော်ဆွင်သည့် ညမျိုးဟူ၍ တစ်ခါဖူးမျှ မရှိဖူးသေး။

အလို အလို မက်လာစိတန်း လှည့်လည်ပွဲကြီး စတင်နေပါပကော။ ဗဟိုရိစည်စင်ကြီးများပေါ်တွင် မီးတုတ်စည်းကြီးများသည် ထိန်ထိန်ညီးညီး တောက်ပလျက်ရှိနေကြသည်။ တွေ့သမျှ မြင်သမျှ လူအပေါင်းတို့သည် အဝတ် အစား သစ်သစ်လွှင်လွင် တောက်တောက်ပပတို့ကို ဝတ်ဆင်ထားကြသည်။

ရွှေမြို့တော် ရွေးကျက်လမ်းတွင်းရှိ ရေပန်းရေမြှေတို့သည် ခါတိုင်း
ကဲ့သို့ ပန်းထုတ်ခြင်း မပြုကြတော့ဘဲ ယမကာများနှင့် နံသာရည်များကိုသာ
ပန်းထုတ်နေကြသည်။

သန်းခေါင်သို့ ရောက်သည့်အခါ၌ကား ရတနာဆင်တော်ကြီးများ
သည် ရွှေနန်းတော်၏ အနောက်တံခါးပေါက်မှ ထွက်ကာ မြို့ထဲသို့ ထွက်လာ
ခဲ့ကြသည်။

ဆင်ကျောကုန်းများပေါ်တွင် တင်ထားသည့် ဆင်ကများအားလုံးမှာ ရွှေသားအတိပြီးသည့် ရတနာဆင်ကများဖြစ်ကြသည့်အလျောက် လွန်စွာမှုပင် အလေးချိန်စီးသည့်အတွက် ထိုဆင်ကြီးများသည်ပင်လျှင် ထိုဆင်ကကြီးများ အောက် ပိုကျနေသည်ဟု ထင်ရတော့သည်။ ထိုဆင်ကတို့အထက်တွင်မူ ရတနာ ဖိမာန်ကျက်ထားသည့် ရွှေသံလျင်း၊ ထိုအထက်တွင်မူ ရွှေထီးတို့ကို စိုက်ထားသည်။ ရှေ့ဆုံးမှ ရတနာဆင်တော်များပေါ်တွင် မမည်းတော် သုဇ္ဈာဒါဓနမင်းကြီးနှင့် နောင်တော်အား ငယ်စဉ်တောင်ကျေး ကလေးအရွယ်ကစာ၍ နှဲချိတိုက ကျေးမွှေးမြှေးမြှေးလာခဲ့သည့် မိတ္ထွေးတော် ပဇာပတိဂေါတမိတို့ လိုက်ပါလာက သည်။

ထိုနောက် ဆင်အသီးသီးပေါ်တွင် ဒေဝဇယ်၊ သုန္ဓရနန္ဒန္ဒန့် ကျပ်အန္နာတို့ လိုက်ပါလာကြသည်။ နောက်ဆုံးဆင်တော်ပေါ်မှ နောင်တော်သိဒ္ဓတ္ထ

၁၃၈ နှင့် မြတ်စွာနှင့်

နှင့် ယသော်ခရာတို့ လိုက်ပါလာကြသည်။ ဘေးပတ်ဝန်းကျင်တွင် ပစ်လွှတ် လိုက်သော မီးရူ။မီးပန်းများမှ အရောင်ဝါဝါများတွင်လည်းကောင်း၊ ဆင်က ပေါ်တွင် ယိမ်းလှပ်နေကြသည့် မီးအိမ်များပေါ်မှ အရောင်ဝါဝါများတွင်လည်း ကောင်း ယသော်ခရာ၏ ဝင်းဝါကျော်ရှင်းသော မျက်နှာကို မြင်ရ၏။

နောင်တော်သည် တစ်ခါတစ်ရုတွင် အရိပ်ထဲသို့ တိုး၍ သူ့မျက်နှာ ကို ကွယ်ထားလိုက်ပြီးနောက် သူ့လည်တွင် ဆွဲထားသော ပန်းကုံးမှ ပန်းပွင့် ကလေးများကို ခြေထွက်လိုက်ကာ လမ်းပေါ်တွင် ကခုန်နေကြသူများထဲသို့ ကြီးချလိုက်ကြသည်။

သို့ဖြင့် ရတနာဆင်တန်းကြီးသည် မြို့တွင်းသို့ လူညွှန်လည်လျက်ရှိ လေရာ တအိအိသွားနေသော ဆင်ခြေသံများကို ကျယ်လောင်စွာ ကြားရခြင်း မှာ ကျူပ်တို့အဖို့ ထိုအကြိမ်သည် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ မြို့လယ်သို့ ရောက်လျှင် ထာဝစဉ် မီးတောက်လျက်ရှိသည့် ဝတ်ကျောင်းတန်ဆောင်းပေါ် တွင် ရပ်၍ လူဗွှုယ်ဝွေ့တို့ကို လှူဒါန်းသည်။ ထို့နောက်အချို့သော မျှူးကြီး မတ်ကြီးများ အိမ်ရှေ့တွင် ရပ်သည့်အခါ ရပ်သည်။ တစ်ခါတစ်ရုတွင် အချို့ သော ဆရာရဟန်းတို့ သီတင်းသုံးရာအရပ်တွင် ရပ်သည်။ တစ်ခါတစ်ရုတွင် လည်း နောင်တော်သို့ဒွဲတွေ၏ မျက်နှာကို မြင်ဖူးရန် စောင့်ကြည့်ကြသည့် ပရီ သတ်လူထုများသည် အတိတ်ဆိတ်ကြီး တိတ်ဆိတ်နေကြသည်။

ထိုည ချစ်သူတို့ အိပ်စက်နေကြသည့် အချိန်အထိ မြို့သူမြို့သား များသည် “နောင်တော်သို့ဒွဲ၊ ယသော်ခရာ၊ နောင်တော်သို့ဒွဲ၊ ယသော်ခရာ”ဟု မြည်တမ်းရွတ်ဆိုနေသံများကို ကျူပ်ကြားနေရသည်။





နောက်နှစ်များ၌ ကျူပ်သည် သံအဖွဲ့တစ်ဖွဲ့ကို ခေါင်းဆောင်ကာ မလ္လာမင်းတို့၏ ၈၁
တိုင်းပြည်သို့ ထွက်လာခဲ့သည်။

ကျူပ်တို့သည် ဘုရင်ဆင်ကျိုးပေါ်မှ စွယ်စုံဆင်ကြီးများတို့တွင် ရွှေ
ချည်တိုး ပိုးနီစအုပ်သည် ဆင်ကများကို တင်ကာ အခမ်းအနားဖြင့် အဆောင်
အယောင်အပြည့် ထွက်လာခဲ့ကြသည်တွင် ရောက်လေရာရာ ပြည်နယ်များ၌
ကျူပ်တို့အား သံတမန် အဆောင်အယောင်အပြည့်ဖြင့် ဆီးကြိုခြင်းပြကြလေ
သည်။ ရောက်လေရာရာတွင် ကျူပ်တို့အား လက်ဆောင်ပလ္လာများ၊ ရုံရွှေတော်
များ ဆက်သကြလေသည်။ ဂို့မြှစ်ရေထည့်ထားသည့် ရွှေခွက်များ ဆက်သ
ကြသည်။

မလ္လာမင်းတို့၏ ရွှေနှစ်းတော်ထဲသို့ ရောက်သည်နှင့် ကျူပ်တို့သည်
ပစ္စည်းတစ်ခုကိုမျှပင် ယောင်ရွှေပင် မကြည့်ရဲ့။ ကြည့်မိသည်နှင့် ခဏကြာလျှင်
ထိပစ္စည်းကို အခြေအရုံများက လာရောက်ဆက်သတော့သည်။

လောကတွင် ဤမျှလိုတိုင်းရနေလျှင် မကောင်းတော့။ အမောင်ဖုံးစ
ပြုလာဖြီ။ ကာမဂ္ဂတ်ချမ်းသာကို ခံစားခံစားသည်နှင့်အမျှ စိတ်ဓာတ်လည်း
အားနည်းဖျော့တော့လာသည်။

ကျူပ်တို့သည် မနက်အစောကြီး အိပ်ရာမှ နိုးသည်နှင့် ကိုယ်လက်
သန့်စင်ပြီးနောက် ကြာကန်ဘေးတွင် ထိုင်ရင်း အဖျော်ယမကာတို့ကို သောက်
သုံးကြသည်။

ဥဇ္ဈာတိုင်းလျှင် တောင်နှီး၊ ရေဘဲ၊ တောဝက်စသည်တို့ကို လိုက်လံ
ပစ်ခတ်ကြသည်။ မောပန်းရှိ ပြန်လာလျှင် မလ္လာမင်းတို့က ချစ်ခင်မြတ်နိုးခြင်း
မှုအပဖြစ်သော အခြားသော ကြမ်းတမ်းခက်ထန်သည့် ပျော်ရွင်မှုအမျိုးမျိုးကို
ဖန်တီးပေးကြသည်။

ညချမ်းတိုင်လျှင် ကျူပ်တို့သည် ပါးလွှာသော ပန်းဝတ်ရုံတို့ကိုသာ ဝတ်ဆင်ထားသည့် ကချေသည်တို့ မီးပုံဘေး၊ မီးတုတ်မီးစည်များဘေးတွင် ကရန်ကြသည်ကို ကြည့်ကြသည်။

ထိုအခါ၌ မလွှာမင်းတို့သည် ထိုင်ခုကြီးများပေါ်တွင် လဲလျောင်း ကာ ရေသွင်းသည့် ဆေးတံရည်ကြီးများကို ရှုနေကြသည်။

မျက်လုံးတွင် အစိမ်းရောင်နှင့်အဝါရောင်များဆိုးထားပြီး နားထင် တွင် ဆေးနိုးဆိုးထားရင်း တစ်ဦးကို တစ်ဦး ကဗျာလက္ဌာများအကြောင်းကို ပြောဆိုနေကြသည်။

သူတို့၏ နှလုံးသွေးများသည် ထိုဆေးနီများကဲ့သို့ပင် နီရဲနေကြ လိမ့်မည်ဟု ကျူပ်ထင်သည်။ အကြောင်းမှ ညအခါများ၌ မီးတုတ်မီးစည်းများ အောက်တွင် ဓားများ မကြာခဏလက်သွားသည်ကို ကျူပ်တို့မြင်နေရသော ကြောင့် ဖြစ်သည်။

မင်းညီမင်းသားတစ်ပါးသည် အသွင်တစ်မျိုးမျိုးဖြင့် ရပ်ပြောင်းရပ် လွှဲလုပ်နိုင်ရမည်။ အရာအားလုံးကို မြင်နိုင်စွမ်းရှိရမည်။ အရာအားလုံးကို သိ နိုင်စွမ်းရှိရမည်ဟု နောင်တော်သီဒ္ဓတွက ပြောဖူးသည်။

သို့ရာတွင် ပိုးဝတ်ရုံတို့ကို ဝတ်ဆင်ထားကာ ခါးတွင် ပြောင်လက် သော ဆေးဓားတို့ကို ချိတ်ထားသော ဆေးနံရုံတွင် တင့်တယ်လျောက်ပတ်ခြင်း မရှိ၊ ညစ်ညမ်းသော ပန်းချိတို့ကိုသာ ရေးဆွဲထားသည့် နန်းထဲတွင် ကြီးပြင်း လာခဲ့သော မလွှာမင်းသားတို့မှာလည်း ဘာကိုမှုလည်း မသိ၊ ဘာကိုမှုလည်း မမြင်၊ ဘာကိုမှုလည်း နားမလည်ကြပေတကား။

ကျူပ်တို့ သံအဖွဲ့သည် ကိစ္စပြီးသည်နှင့် ကပိလဝဝတ်ပြည်သို့ ပြန် လာခဲ့ကြသည်။ မြတ်နိမ်စိုးကို ကျော်၍ အဝေးရှိတောင်တန်းကြီးများကို မြင်ရ သည့်အခါတွင် ကျူပ်တို့သည် ဝမ်းမြောက်ဝမ်းသာနှင့် ဆင်များကို အပြင်းနှင့် ကာ မြို့တံရါးသို့ ဝင်ကြသည်။

ဆင်ကြီးများ၏ တခုတ်ခုတ်မြည်သော ခြေသံများနှင့် ဝါကြန်းသော ဖုန်လုံးကြီးများအောက်တွင် မြေကြီးသည် ပင့်သက်ရှုနေသည်ဟု ကျူပ်စိတ် ထဲတွင် ထင်လိုက်မိသေးသည်။

ကျူပ်တို့သံအဖွဲ့သည် မလွှာမင်းတို့၏ တိုင်းပြည်တွင် လေးနှစ်ကြာ ခဲ့သည်။ ကျူပ်ပြန်ရောက်သည့်အခါတွင် နောင်တော်က ဝမ်းသာအားရဖြင့် ကြိုဆိုခြင်းပြု၏။

သို့ရာတွင် အမူအရာသည် တစ်စုံတစ်ရာကို ဤးငွေသည့်နှယ် ဖြစ်နေ ခြင်းကို ကျူပ်သတိပြုမိသည်။

နောင်တော်သိဒ္ဓထူကို ကြည့်ရသည်မှာ ရင့်ရော်သွားခြင်းမရှိ။ မျက်လုံးအောက်တွင်လည်း အရေးအစင်းများစွာ မရှိသေး။ နှုတ်ခမ်းမှာလည်း ခါတိုင်းထက်ပင် ခိုင်မာဖြောင့်တန်းနေသည်ဟု ထင်ရ၏။

ကျော်တိုက မလွှာမင်းတို့၏ စလေ့ထုံးစံများကို ပြောပြသည့်အခါ တွင် နောင်တော်၏ မျက်နှာပေါ်တွင် မနှစ်မြို့သည် အရိပ်အယောင် များကို ကျော်သတိပြုလိုက်မိသည်။

“မလွှာမင်းသားတွေဟာ သူရာရည်ကို တစ်နေ့လုံး သောက်သုံး ကြပေမဲ့ မူးယစ်ခြင်းမရှိကြဘူး နောင်တော်၊ ပြီးတော့လည်း ကာမ

ဂုဏ် စည်းစီမံချမ်းသာဆိုတာကို အချိန်နဲ့အမျှ ခံစားစံစားနေကြတာပဲ၊ သူတို့မှာ အလိုရှိတာ၊ လိုချင်တာတွေ အကုန်ရတယ်၊ တစ်ခါတစ်ရုံမှာ တစ်ယောက်ကို တစ်ယောက် သတ်ကြဖြတ်ကြတယ်၊ သူတို့မှာ တဏောရမ္မက်ကလည်း ပြင်းထန်ကြတယ်၊ ပြင်းထန်တဲ့အတိုင်းလည်း အဲဒီတဏောရမ္မက်ရဲ့၊ အလိုကို လိုက်ပြီး အတတ်နိုင်ဆုံးလိုက်လျော့ကြတာပဲ၊ အဲဒီလိုလိုက်ပြီး ရမ္မက်ကုန်ခန်းသွားတဲ့ အခါမှာ သူတို့ဟာ ရမ္မက်ကုန်ခန်းတဲ့လူတွေလို ဖြစ်သွားကြတယ်၊ အာသဝါကုန်စင်တဲ့လူတွေလို ဖြစ်သွားကြတယ်”

နောင်တော်သည် နားစွင့်၍ ကျော်စကားများကို နားထောင်နေရာမှ ကျော်အား အခန်းတွင်းသို့ ခေါ်သွားသည်။

“ဒီလိုဆိုရင် နောင်တော်ကို သူတို့အကြောင်း သေသေချာချာပြောပြစ်မဲ့ ညီတော်၊ သူတို့ဟာ ရမ္မက်အလိုကိုလိုက်ပြီး ဘာဖြစ်သွားကြသေးလဲ၊ ကုန်ခန်းသွားကြသေးသလားဟင်၊ အဲဒီလို ရမ္မက်ကုန်ခန်းသွားပြီးတဲ့နောက်ရော ဘာဖြစ်သွားကြသေးလဲ”

“ဘယ်လိုမှ မဖြစ်ပါဘူး နောင်တော်၊ ကုန်ခန်းသွားပြီးတော့ နောက် တစ်ခါရမ္မက်တွေကို အလိုဆန္ဒထပ်ဖြစ်ပေါ်လာကြပြန်တယ်၊ ရမ္မက်အလိုကို လိုက်ကြပြန်တယ်၊ ကာမသုခလ္ားကန်ယောဂါအကျင့်ကို ကျင့်ကြပြန်ရော”

“သူတို့ရဲ့ ရပ်လက္ခဏာကရော ဘယ်လိုနေသလဲဟင်၊ သူတို့ မျက်နှာအမှုအရာတွေကရော”

“ဘယ်လိုမှ ထူးထူးမြားမြားတော့ မရှိဘူး နောင်တော်၊ သူရာရည်ကို အလွန်အကျိုးမြို့ဝဲခဲ့တဲ့သူတွေလိုပဲ၊ သူတို့မျက်နှာတွေဟာ ဖော သွာ်ပြီး ရယ်ချင်လို့ရယ်တာတောင်မှ ရယ်တဲ့အမှုအရာနဲ့ မတူတော့ဘဲ ငါကြွေးတဲ့မျက်နှာ အမှုအရာနဲ့ တူနေတယ်”

“အင်းသူတို့ကိုချည်း အပြစ်ပြောလို့ မဖြစ်ဘူးလေ”
ဟု နောင်တော်က ပဲတိုးတိုးပြောသည်။
ထို့နောက် နောင်တော်သည် ကျပ်မရှိသည့် အတောအတွင်း ခွဲနှစ်း
တော်ကြီးမ အဖြစ်အပူက်ကိုပြောပြု၏။

ယသော်ဓရာအကြောင်းကိုမူ များစွာပြောဆိုခြင်းမရှိပေ။ ကျူပ်မရှိသည့် နောက်ပိုင်းတွင် သုန္တရန်န္တသည် မာဂဓတိုင်းမှ မင်းသမီးတစ်ပါးနှင့် စုလျားရစ်ပတ်လက်ထပ်သွားခဲ့ကြောင်း၊ ကျူပ်ထွက်သွားပြီး တတိယမြောက်နှစ်တွင် ကျူပ်တို့ ကပိလဝတ်ပြည့်တွင် ခေါင်းပါးခြင်းဘေးကြီးဆိုက်ရောက်ကြောင်း၊ သို့ရာတွင် ငတ်မွတ်ခြင်းဘေးဆိုက်သည့်အထိမူ မဖြစ်ခဲ့ကြောင်း၊ နောင်တော်သည် သူ့နှစ်းရင်ပြင်ထဲက ဂျက်လပ်ထဲတွင် ဆန်ရေစပါးတို့ကို စိုက်ပျိုးစေ၍ လယ်သူ ကျေးလက်တောင်သူ မိလက္ခာတို့အား ပေးပေကြောင်းဖြင့်ပြောပြလေသည်။

“စပါးနဲ့တွေဟာ ပန်းပွင့်တွေထက် လူပေတာပဲ ညီတော်”

ထိုနောက် နောင်တော်က သူ၏ ကြာကန်ကြီးဘေး ကန်ကြီးတစ်ကန်ကို တိုးခဲ့၍ ဆောက်လုပ်လိုက်ဖြီးနောက် ထိုကန်ထဲတွင် လျှေလျှောကြာင်း၊ သို့ရာတွင် မြို့ရိုးကြီးများ ကာရံထားသဖြင့် လေကောင်းစွာ မရသောကြာင့် လျှောက်ကို ကောင်းစွာ မတိုက်ကြာင်း၊ လျှေဝမ်းထဲတွင် လဲလျောင်းကာ ကောင်းကင်ကြီးကို ကြည့်၍ သမကျင့်ကြာင်း စသည်ဖြင့် ပြောပြန်သည်။ နောင်တော်က ဖိတ်သဖြင့် ကျူပ်နှင့် နောင်တော်သည် သူ၏ ကြာကန်ကြီးတွင် လျှေစီးကြသေးသည်။

ကိုယ့်ရပ်ကိုယ့် ရွာသို့၊ ပြန်ရောက်သည့်အတွက် ကျူပ်ဝမ်းသာန်သည်။ ရွှေနှစ်းတော်ကြီးထဲတွင် များစွာ အပြောင်းအလဲမရှိသေးသည့် တိုင်ကျူပ်စိတ်တွင် အရာရာသည် ပြောင်းလဲနေသည်ဟု ထင်နေသည်။ ကျူပ်သည်အားလုံးကို မှတ်မိသည့်တိုင် ကျူပ်မရှိသည့်အတွင်း အချို့မှာ အညှစ်အကြေးတို့တက်သဖြင့် အနည်းငယ်ပောင်းနှစ်းနေသည်ကို ကျူပ်သတိထားမိသည်။

ကျူပ်တို့ စီးသောလျေမှာ ကျနစ္စာ ထွင်းထားသည် လျေတစ်စင်းဖြစ်
ပြီး ထိခိုအနိကြီးများကို ဇရာတွင် မြှုပ်၍ ခင်းထားပြီး၊ ရွှေပိန်းချ လင်းယဉ်တိုင်၊
နိလာကျောက်တို့ကို မြှုပ်ထားသည့် ရွှေက်တိုင်တို့ကို ထူထားလျက် ခတ်တက်
များမှာ ငွေပြားများကို ခပ်သွန်းထားသည့် ခတ်တက်များဖြစ်ကြသည်။

ခတ်ကွင်းများကို ကျောက်စိမ်းများဖြင့် ထုထားသည်။ လျှော်းက လုပ်တင့်တယ်သလောက် နှင်းဆီချုံတွေ ဂိုင်းပတ်ကာ ဝင်လုဆဲဆဲနေရာင် ခြည်တို့ ပက်ဖျွန်းထားသည့် ကြာကန်ကြိုးကလည်း လုပ်တင့်တယ်နေပါသည်။

ကြာကန်ထဲရှိ လျေပေါ်သို့ ကျူပ်တို့ ရောက်သွားသည့်အချိန်တွင် ဉာဏ်များအချိန်ဖြစ်ရာ ခဏကြာသည်နှင့် လစန်းသည် တံ့ဖို့ဖြို့ထွက်လာကာ ကျောက်ဖြူသား နှစ်းတော် နှစ်းဆောင်များကို လရောင်ဖြစ် လွှမ်းခြားလိုက် သည်။ လျေတော်သားတို့ ခတ်တက်သားများကို ခတ်လိုက်ကြသဖြင့် ငွေ ကွင်းကလေးများ ဆောင်ပေါင်းများစွာကို ပစ်ချုလိုက်သည့်နှယ် ကန်ရေပြင် တွင် လိုင်းကယ်များ ထလျက်ရှိ၏။ နောင်တော်သို့ခွဲထွေသည် ခါတိုင်းဝတ်နေ ကျ ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းပန်းပွားတစ်ခုကို တွဲလောင်းချ ထားသည့် မကိုဇ်ကို ဆောင်းထား၏။ ရင်တွင် ကျောက်များကို စီခြေယ်ထား သည့် ရင်လွှမ်းတန်ဆာကို ဝတ်ဆင်ထားသည်။

ကြားနီရောင် ပေါက်နေသော နောင်တော်၏ ရင်အုပ်ကို ကျောက် မျက်တို့ကြားမှ တစ်ပိုင်းတစ်စ မြင်နေရသည်။ ခါးတွင်လည်း ကျောက်မျက် တို့ စီခြေယ်ထားသည် ခါးစည်းကို ဝတ်ထား၏။

တစ်ခါတစ်ခါတွင် ကျောက်မျက်ချင်း ပုံတိုက်သဖြင့် ချင်ချင်မြည် သော အသံများကြားရတတ်သည်။ ကျူပ်တို့သည် ယသော်ဓရရ လျေပေါ်သို့ ဆင်းလာမည့်အချိန်ကို တောင့်ရင်း နောင်တော်က မိမိသည် တစ်ခါက စည်းစီမံ ချမ်းသာကို အလျှော်ပယ်ကြွယ်ဝသော ဘဝမျိုးကို တောင့်တဲ့ဖူးကြောင်း၊ သုံးရာ တွင် ယခုမှ ထိုအရာများကို မိမိသည် တောင့်တခြင်းမရှိတော့ကြောင်း၊ မိမိပိုင် သည့် ကျောက်မျက်ရတနာများ၊ လက်ဝတ်တန်ဆာများတို့ကို အခြားသူများ အား ပေးဝေလျက်ရှိကြောင်းဖြင့် ကျူပ်ကို ပြောပြသည်။

မိမိသည် ဟိမဝန္တာတော်တွင် သမထအကျင့်ကို ကျင့်လျက်ရှိသော ခတ္တိယအန္တယ်ဝင်တစ်ဦးကို တွေ့ခဲ့ကြောင်း၊ ဟိမဝန္တာတော်၌ နှင့်ပွင့်တို့သည် ထာဝစ်း ကျရောက်တတ်သည်ဖြစ်၍ သမထတရားအားထုတ်ရန် အလွန် ကောင်းမြတ်သော နေရာဖြစ်ကြောင်း၊ တစ်နေ့တွင် မိမိလည်း လိုက်ပါသွားရန် စိတ်ကူးလျက်ရှိကြောင်းဖြင့် ကျူပ်ကို ပြောပြနေသည်။

ထိုစဉ် ကျူပ်တို့နားသို့ ယသော်ဓရရ ရောက်လာသည်။

ကျူပ်တို့တစ်သက်တွင် မိန်းမပေါင်းများစွာကို မြင်ဖူးခဲ့သော်လည်း ယသော်ဓရရအော်လောက် လုပသည့် မိန်းမမျိုးကိုကား တစ်ခါမျှ မမြင်ဖူးခဲ့ချေး။

ယသော်ဓရရသည် ရိုးသား၏ အပြစ်ကင်း၏။ ဟန်ဆောင်ခြင်းကင်း၏။ အဆင်အပြင်အခြေယ်အသတို့ ကင်း၏။

ယသော်ဓရရသည် ပိုးဝတ်ရုံဖြူတစ်ထည်ကို ဝတ်ဆင်ထားကာ ရင်တွင် ဈေးပြားခွက်နှစ်ခွက်ကို လွှမ်းထား၏။ ဆံပင်နှင့် လက်တို့တွင်လည်း ကျောက်မျက်ရတနာတို့ ဆင်သထားခြင်းမရှိ။ ဝဲဘက်လက်ခလယ်တွင် ကြီး

၁၄၄ မြန်မာ

မားလှပသည့် ရွှေလက်စွပ်ကြီးတစ်ကွင်းကိုသာ ဝတ်ဆင်ထားသည်။

ထိုရွှေလပ်စွပ်ကြီးမှာလည်း လှပကျမ်းကျင်လှဖာသော ပန်းထိမ် သည်တို့ သွန်းလုပ်ထားခြင်းဖြစ်ပြီး နောင်တွင်မည်သည့်အခါမှ ချွတ်၍ ရမည့် မထင်ချေ။

ကျော်ကို မြင်လိုက်ရသည့်အခါ ယသော်ဓရရသည် ကိုယ်ကို ဗျွတ်၍ နှုတ်ဆက်လိုက်ပြီးနောက် ကျော်မရှိသည့်အတောအတွင်း မည်မျှ အမှတ်ရနေကြောင်း၊ မလ္လာမင်းသားတို့၏ အနေအထိုင်အကျင့်အကြံတို့ကို ကြားသိရသည့် အတွက် များစွာ အုံသမီးကြောင်းဖြင့် ပြောဆိုကာ ဟိုမဝန္တဘတောင်တန်းကြီးဆီ သို့ ၈၈းကြည့်နေလေသည်။

ထိုစဉ် အစေတော်များ ရောက်လာကြကာ ဒေါင်းမြီးယပ်များနှင့် ငွေချည်နှင်းကြီးတို့ဖြင့် ရက်လုပ်သည့် ပန်းကန်များတွင် ထည့်ထားသော သစ်သီး များကို ယူလာကြသည်။

ယသော်ဓရရသည် လျှောမ်းထဲသို့ ဆင်းလာသည်တွင် သူကိုယ်ထည် သည် အမွှေးဆီတို့ဖြင့် လိမ်းကျေထားသည့်အတွက် ကန်ထဲမှ လိုင်းကြက်စွပ် ကလေးများသည် သူကိုယ်တွင်လာ၍ ထင်နေကြသည်။

နောင်တော်က

“ညီတော် ပြည်တော်ကို ပြန်လာခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့”

ဟု ဆိုကာ ယမကာအဖျော်ရည်ခွက်ကို နှုတ်ခမ်းသို့ တေ့လိုက်သည်။ ထိုနောက် ယသော်ဓရရကို လုမ်းကြည့်လိုက်လျက်

“အာနန္တာဆိုတဲ့ အမည်ဟာ ချုစ်ခင်နှစ်သက်လို့တတ်သူလို့ အမိပ္ပါယ်ထွက်တယ် နှမတော်၊ ဒီနာမည်ဟာ ညီတော်နဲ့လည်း ကိုက်ညီပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ညီတော်က အရာရာ ဟာ ချုစ်ခင်နှစ်လိုဖွယ်ကောင်းခြင်း ဆိုတဲ့ မေတ္တာဓာတ်က ဖြာထွက် တယ်လို့ ယုံကြည်သူကိုး၊ ခု မလ္လာမင်းသားတွေက ရာကမှာ မူးမောက်တော်ကို မြှင့်တဲ့အခါကျတော့ အရာရာဟာ ချုစ်ခင်းက အစပြု တယ်လို့ ယုံကြည်သေးရဲ့လား”

“ချုစ်ခင်းဟာ အပြစ်မကင်းပော်းလား နောင်တော်”

ယသော်ဓရရက ခေါင်းညီတ်ပြကာ ကျော်ကို လေးနက်စွာ ကြည့်လိုက်သည်။

ရေပြင်တွင် လာထင်နေကြသော လိုင်းဂယက်စိမ်းကလေးများသည် မျက်နှာဖုံးဥပါးမှ လိုင်းတွန့်ကလေးများသဖွယ် သူပါးပြင်တွင် အရိပ်ထင်နေကြသည်။

“ဒါပေမဲ့ အပြစ်ကင်းစင်ခြင်းဆိုတာရော ဘာလဲ အာန္တာ၊ ပန်းပွင့်တစ်ပွင့်ဟာ အပြစ်ကင်းတယ်၊ ဂေါရိအရွယ်မိန်းကလေးက အပြစ်ကင်းတယ်၊ ဒါပေမဲ့ အဲဒီအပြစ်ကင်းစင်တဲ့ဟာလည်း ဘယ်မှာ များတာရှည်ခံလို့လဲ၊ ခဏကြာတော့ ပျက်စီးယို ယွင်းသွားတာပဲ မဟုတ်ဘူးလား၊ ပြည့်စုံခြင်းကို ရောက်ချင်တယ်ဆိုရင် အပြစ်ကင်းစင်တာထက် အရည်အချင်းတစ်မျိုးရှိဖို့ လိုလိမ့်မယ် အာန္တာ”

“ဒါဖြင့် အဲဒီအရည်အချင်းဟာ ဘာလဲ နောင်တော်”

နောင်တော်သီဒ္ဓတ္ထက ယသော်ခရာဘက်လည့်၏ ပြီးလိုက်ပြီး

“ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါတရားပေါ့ နမတော်၊ အဲဒီတရားဟာ

ဟိမဝန္တာက နှင့်ပွင့်နှင့်ခဲတွေထက် အသက်ရည်တယ်”

ကျိုပ်သည် သူပြောသည့်စကားကို ကောင်းကောင်းနားမလည်။
လင်းယဉ်တိုင်တွင် ချိတ်ထားရာမှ လူပ်ယမ်းနေသော မှန်အိမ်ကို ငြောက်ည့်နေသည်။

“ညିଟେର୍ବ ମାର୍ଗିତାଙ୍କ୍ଷଃ ମୁକ ଫୋର୍ଡ ଟେର୍ବ ରେବ ହାଯି ଲିପିବଳ୍ବମ୍ବିଃ ଟେର୍
ଵର୍ଦ୍ଦନ୍ୟାଶେପିଃ ପିଲା ହାଯି ଲି ଅବିଟେର୍ବମୁକଃ ରାଶେପିଲା”

“ကြာပွင့်ထဲမှာရှိတဲ့ ရတနာဟာလည်း တစ်နေ့မှာ ညိုးနှစ်များသွား
ရတယ်ဆိုတာကို ငါသိခဲ့တယ် အာနို့”

“**သို့** မောင်တော် မောင်တော်၊ မောင်တော့မှာလည်း အတွေး
တွေ ဖိစီးနိပ်စက်နေတာကိုပဲ ခံစားနေရပါလား”

ယသော်ဓရာက ခပ်တိုးတိုးလေး ဉာဏ်းတွားလိုက်သည်။ နောင်တော်သည် ကြင်ယာတော်၏ စကားများကို ကြားဟန်မတူ။

“ပေါ်ရပိုက်တွေထဲမှာ အသိဉာဏ်တရားမရှိပါဘူးနော် ယသော်
ရရာ၊ ကျမ်းစာတွေထဲက စာလုံးတွေဟာ ဗမ္မာဏီရဲ့မှတ်ဆိတ်က
အမြေးတွေနဲ့ အတူတူပါပဲ”

၁၄၆ အဲ မြန်းတိ

နောင်တော်သည် တစ်ခါက ရှုံးဟောင်းကျမ်းစာများတွင် ပါသည့်
ဂါထာမန္တာန်များကို ကိုးကွယ်ခဲ့သည်ကို အမှတ်ရသည့်အတွက် ကျူပ်က

“ဝေကျမ်းများထဲက စာတွေကိုရော နောင်တော်၊ ကျေးလက်
တောင်သူ မိလက္ခာများဟာ ဝေကျမ်းများတို့ထဲက ဂါထာတွေကို
ရွှေတ်ဖတ်နိုင်ကြပေမဲ့ ဘာမှ အဓိပ္ပာယ်မသိကြဘူး မဟုတ်လား”

“ကျေးလက်တောင်သူ မိလက္ခာတွေဟာ ဝေကျမ်းများမှာပါတဲ့
ဂါထာမန္တာန်တွေကို ရွှေတ်ကြသော်လည်း အနက်အဓိပ္ပာယ်ကို နား
မလည်ကြဘူး မဟုတ်လား၊ ဒီတော့ အမှန်တရားဟာ တစ်ခုတည်းပဲ
ရှိတယ် ညီတော်၊ ဟောဒီမှာ မြေကြီးရယ်လို့ ရှိတယ်၊ အရိုးရှိတယ်၊
အသားရှိတယ်၊ အရာအားလုံးဟာ လုပ်ကြတယ်၊ ဒါပေမဲ့ နောက်ဆုံး
မှာ ညီးနှစ်မ်းသွားရတာပါပဲ”

နောင်တော်သည် ထိုသို့ပြောကာ ကြာကန်ထဲသို့ ရေဆင်းချိုးသွား
သည်။ လျေပေါ်တွင် ကျူပ်နှင့် ယသော်ဓရာတို့ ကျုန်ရစ်ခဲ့ကြ၏။ ယသော်ဓရာ
က

“မတ်တော်မောင်ရော မလ္လာမင်းသားတွေနဲ့အတူ နေခဲ့တုန်းက
သမထတို့ကို ကျင့်ခဲ့သေးသလား”

ကျူပ်က မလ္လာမင်းသားတို့၏ တိုင်းပြည်တွင် ထိုသို့သော အလုပ်
များကို လုပ်ရန် အချိန်မရခဲ့ကြောင်း၊ ညတ္ထုင်သာ ခဏတဖြုတ်လေ့ကျင့်ခဲ့ရ
ကြောင်းဖြင့် ပြောပြသည်။

ကျူပ်လည်း ကန်ထဲသို့ ရေဆင်းချိုးကာ အတန်ကြာလျှင် နောင်
တော်နှင့်အတူ လျေပေါ်သို့ ပြန်တက်လာခဲ့ကြသည်။

ကျူပ်တို့ညီနောင်နှစ်ဦးသည် လျော့ဗြို့တွင် ဖိုးသည့် မီးဖိုးတွင် လုံ
၍ အချမ်းပြေဖော်ပြီးနောက် ကချေသည်များ ဖြဖော်သည်ကို ကြည့်ရှုကြသည်။

သံအဖွဲ့ဖြင့် ကျူပ်ခရီးမထွက်ခင်တုန်းက ကချေသည်၏ လက်များ
လုပ်ပုံကို ယသော်ဓရာကို ပြောပြဖူးသည်။ သူ့လက်ချောင်းများ၏ အကွေး
အညှတ်၊ သူ့လက်ချောင်းများ၏ အပြောပြန်၊ သူ့လက်ချောင်းများ၏ အသွယ်
အလျှေ၊ သူ့လက်ချောင်းများ၏ အဖြောင့်အစင်းတို့သည် နံရံပေါ်တွင် လာ၍၍
အရိပ်ထင်ကြသည့် သစ်ရွှေက်များ၏ အရိပ်ထက်လုပ်ကြောင်းဖြင့် ကျူပ်ပြောပြ
ခဲ့ဖူးသည်။

ယခုယသော်ဓရာက ထိုကချေသည်၏ အကကို ကြည့်လိုသည်ဟု
ဆိုသဖြင့် ကျူပ်သည် ကချေသည်လုလင်ကို အစေတော်တစ်ယောက်အား စေ
လွှတ်၍ ခေါ်ခိုင်းလိုက်သည်။ ကချေသည်ရောက်လာသည့်အခါတွင် ကချေ

သည်သည် ပလျေနှင့်ခွက်ခွင်းတို့၏ တူရိယာသံဖြင့် ကပြအသုံးတော်ခံသည်။

“ကြည့်စမ်းပါ၌ီး နောင်တော်၊ ဒီလက်ချောင်းလေးတွေဟာ ဘယ်လောက်များ အပြစ်ကင်းသလဲ၊ နောင်တော်ပြောတဲ့ ဟိမဝန္တာ ကန်းဖြူဖွင့်တွေထက် အပြစ်မကင်းပေဘူးလား”ဟု ကျူပ်စိတ် ထဲမှ ပြောနေမိသည်။

သို့ရာတွင် ကျူပ်အသံသည် ထွက်မလာ။ နောင်တော်သည် ကျူပ် ကို ထူးဆန်းစွာ ကြည့်နေသည်ဟု ကျူပ် စိတ်ထဲထင်လိုက်မိသည်။

ယသော်ခရာကမှ ထိုင်ခုတွင် ကိုယ်တစ်ပိုင်းမှုကာ ကြာဗွင့်ပေါ်တွင် နားနေသည့် ဗျိုင်းတစ်ကောင်ကို ငေးကြည့်လျက်ရှိ၏။

ပတ်ဝန်းကျင်တစ်ခုလုံးသည် အတိတ်ကြီးတိတ်လျက်ရှိရာ ကြောက် ဖွယ်တစ်စုံတစ်ရာ ဖြစ်လာတော့မည်ဟု ကျူပ်စိတ်တွင် ထင်နေသည်။ ကျူပ် သည် အသက်ရှုကျပ်လာသည်။ ကျူပ်သည် အသက်ရှုခြုံမဝတော့ဘဲ ရင်ထဲ တွင် လေးလံတင်းကျပ်လာသည်။

အမွှေးတိုင်ထည့်သည့်ခွက်များထဲမှ အမွှေးတိုင်များမှာ လောင်ကျမ်း လျက်ရှိသည့်တိုင် မီးလင်းဖို့မှ မီးတောက်မှာမှ ြိမ်းသွားခဲ့လေပြီ။ အမွှေးတိုင်မှ အုထွက်နေသည့် မီးခိုးများ၊ ထိုင်ခုပေါ်တွင် မိုထိုင်နေသည့် ယသော်ခရာ၊ ကြာဗွင့်ကြာဖူးများကြားတွင် နားနေသည့် ဗျိုင်းများ။

ကျူပ်မျက်စိထဲတွင် ထိုအရာများသည် ရောထွေးလျက်ရှိနေသည်ဟု ထင်မိသည်။ ထိုစဉ် အရိပ်တစ်ခုသည် ကချေသည်၏ အနီးသို့ ရောက်လာကာ လက်တွင်ကိုင်ထားသည့် ဓားဖြင့် ကချေသည်၏ လက်ကို ဓားဖြင့် ပိုင်းချ လိုက်သည်။ လက်မောင်းတစ်ဖက်သည် ပြတ်ထွက်သွားကာ လျေစရာကြမ်းပြင် သို့ ပြတ်ကျသွားသည်။ ပြတ်ကျသွားသောလက်သည် တဖျပ်ဖျပ်လှပ်ရှုံးကာ လက်ချောင်းကလေးများသည် ကွေးချည်ဆန်းချည်ဖြင့် ကနေကြဆဲဖြစ်သည်။

သွေးအိုင်ထဲတွင် ကနေသော လက်ချောင်းများပေါ်သို့ လရောင်သည် ချွန်းလင်းစွာ ဖြာကျလျက်ရှိနေသည်။ ညီမည်းသော သွေးများသည် ပြတ်ကျသွားသော လက်ကောက်ဝတ်နေရာတွင် ရေပန်းထွက်သည့်နှယ်ငောက်တော် ပန်းထွက်လျက်ရှိပြီး လက်ချောင်းများမှာလည်း ကနေကြဆဲဖြစ်၏။ သို့ဖြင့် လက်ချောင်းကလေးများသည် တလျှပ်လှုပ်တရာ့ဖြင့် ကလျက်ရှိကြရာမှ အတန်ကြတော့မှပင် ြိမ်းသက်သွားကြသည်။

“ဟင် ဘယ်လိုလုပ်ကြတာလဲ၊ အလုအပကို ဒီလိုပဲ ဖျက်ဆီးပစ်ကြတော့မှာလား”

ဟု ကျူပ်ကအော်လိုက်သည်။

၁၄၈ အဲ မြန်မာစာ

ကျူပ်သည် နောင်တော်ကို လုမ်းမေးလိုက်သည်။ သို့ရာတွင် နောင်
တော်က မည်သို့မှ မဖြေ။ ကျူပ်ကို စိုက်ကြည့်နေသည်။

ကန်ရေပြင်ကို လုမ်းကြည့်လိုက်သည့်အခါတွင် ဂယက်စိမ်းကလေး
များသည် ကမ်းခြေမှ ကန်လယ်သို့ တဖြည်းဖြည်းလာနေကြသည်ကို တွေ့ရ သည်။
ကြာပွင့် များပေါ်တွင် နားနေကြသည့် ဗျိုင်းများမှာ ပုံသွားကြလေပြီ။
ယသော်ဓရသည် မျက်နှာမှ ပဝါကို ခွာလိုက်ကာ မီးအီမဲထွန်းထားရာ
ကျောက်ဖြူခန်းဆောင်တစ်ခုဆီသို့ လုမ်းကြည့်လိုက်သည်။

“နောင်တော်တို့ ဘယ်လိုလုပ်ကြတာလဲဟင်။ အလှအပတစ်ခု
ကို ဒီလိုပဲ ဓားမြောင်တစ်လက်နဲ့ မျက်ဆီးပစ်လိုက်တော့မလို့လား”ဟု
ကျူပ်က မေးသည်။ သို့ရာတွင် ကျူပ်ပါးစပ်မှ ဘာသံမှ ထွက်မလာ။

ကျူပ်သည် အတန်ကြာများ သတိမေ့မြောသွားသည်ဟု ထင်၏။

ကျူပ်နှုံးပြင်သည် ရေအေးဆွတ်ထားသည့် အဝတ်ဖြင့် အပ်ပေးနေ
သည်ကို ကျူပ်တွေ့ရသည်။ ယသော်ဓရသည် ကျူပ်ကို သနားကြင်နာစွာဖြင့်
စိုက်ကြည့်နေသည်။ ကန်ရေပြင်မှ ဂယက်စိမ်းများပေါ်တွင် ပိုးသားမျှင်လို
နှုံးသုံးသော သူ့ကိုယ်ပေါ်တွင် အရိပ်ထင်ရွှေ့လျားနေကြသည်။

“ညီတော် ညီတော် ဘာဖြစ်လို့လဲ၊ ထတော့လေ၊ ညီတော်
လန့်ပြီးအော်နေတယ်၊ အိပ်မက်မက်နေတယ် ထင်တယ်”

ကျူပ်သည် မျက်လုံးများ ပွတ်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

လျော့ဥုံးသည် ကမ်းစပ်ကျူးပင်များအကြားထဲတွင် ထိုးဆိုက်ထား၏။
လျေတော်သားတစ်ယောက်က ခတ်တက်များကို အသာတင်ထားသည်။

“ညီတော် နေထိုင်ကောင်းရဲ့လားဟင်၊ ခရီးပန်းလာပုံရတယ်၊
ခန်းဆောင်ကို ပြန်ပြီး အနားယူလိုက်ပါလား”

ကျူပ်သည် နောင်တော်၏ခါးကို လုမ်းကြည့်လိုက်သည်။ နောင်
တော်၏ခါးတွင် စိန်လက်ကိုင်ရှိုးတပ် ဓားမြောင်မပါ။ သူ့ဝတ်စုံသည် ရေတို့ စိုး
ချွဲက်ရှိပြီး လိုင်းကြက်ခွပ်များမှ အရောင်သည် လက်တွင်ဆွဲထားသည့် စိန်
ပွင့်များပေါ်သို့ လာ၍ ကျေနေ၏။ နောင်တော်က ကျူပ်အနားသို့ ရောက်လာ
ကာ င့်ကြည့်လိုက်ပြီးလျှင်

“ညီတော်ဟာ ဘာများ အိပ်မက်မက်နေတာလဲဟင်၊ အလှအပ
တွေကို ဓားမြောင်တစ်လက်နဲ့ မျက်ဆီးတော့မှာလားတဲ့၊ ပြီးတော့
နောင်တော်ရဲ့ အမည်ကိုလည်း အော်ခေါ်နေသေးတယ်၊ ဘာတွေများ
မက်လို့လဲ”

“ညီတော်ခရီးပန်းသွားတယ်ထင်တယ် နောင်တော်၊ အိပ်မက်

အခြင်းကောင်းဆောင်ရွက် ၁၄၉

ဆိုးတွေ မက်တယ်၊ အဲဒီအပိုမက်ထဲမှာ နောင်တော်လိုလို၊ ဘယ်သူ ဘယ်ဝါလိုလို လူတစ်ယောက်က ကချေသည်ကလေးရဲ့လက်ကို ဓားနဲ့ဖြတ်ချလိုက်သတဲ့၊ ခရီးပန်းလာလိုပဲ ဖြစ်မှာပါ နောင်တော်၊ ညီ တော် ခန်းဆောင်ကို ပြန်ပြီး နားတော့မယ်”

နောက်ရက်များ မကြာမိတွင် ကျူပ်၏ကချေသည် သုဇေတိသည် အကတစ်မျိုးကို တိတွင်ကြောင်း၊ ထိုအကမှာ ပြတ်နေသော လက်၏ ကဟန် ဖြစ်ကြောင်းဖြင့် ကျူပ်သိရသည်။

“သုဇေတိဟာ အကတစ်မျိုးကို တိတွင်လိုက်တယ်လို့ ကြားရ တယ်၊ အဲဒီအကကတော့ ပြတ်သွားတဲ့လက်ချောင်းရဲ့ ကဟန်တဲ့၊ တော်တော်ထူးခြားတဲ့ ကဟန်ပဲ၊ ကနေတုန်းမှာ လက်ဟာ လက် ကောက်ဝတ်က ပြတ်သွားတဲ့ ဟန်ဖြစ်ပြီး လက်ချောင်းကလေးတွေ ချည်းပဲ ကနေတာတဲ့”

ကျူပ်သည် သုဇေတိ၏ တိတွင်ညာ၏ကို တအုံတွေဖြစ်နေသည်။ သုဇေတိသည် သူ့ခန္ဓာကိုယ်၊ သူ့စိတ်၊ သူ့ပို့ညာဉ်၊ သူ့အတွေးများအားလုံးကို သူ့လက်ချောင်းတို့၏ ကဟန်ဖြင့် သရုပ်ဖော်ပြနေသကဲ့သို့ရှိသည်။ တစ်နည်းပြောရလျှင် သုဇေတိလက်ချောင်းများသည် သူ့ကိုယ်နှင့် သီးခြားဖြစ်နေပြီးလျှင် ထိုလက်ချောင်းများတွင် ကိုယ်ပိုင်ပိုင်ညာ၍၊ ကိုယ်ပိုင် ဆန္ဒစသည်တို့ရှိသည့်နှင့် ထင်ရှု။ တစ်ခါသော ကျူပ်သည် မဟူရာကျောက် စားပွဲတွင် တင်ထားသော သူ့လက်ချောင်းများကို မသိမသာ စိုက်ကြည့်လိုက် သည်။ လှုလိုက်သည့် လက်၊ လက်ချောင်းများသည် အသက်ရှု၍နေသည်ဟု ထင်ရှု။

ယုံပါးနေသော သတ္တဝါတစ်ကောင်၊ ငုက်တစ်ကောင်ကို ပွတ်သပ် ပေးနေသကဲ့သို့ ပွတ်သပ်ပေးနေဖို့ ကောင်းသည့် လက်ချောင်းများဖြစ်သည်။ ကျူပ်သည် ထိုလက်ချောင်းများကို စိုက်ကြည့်နေစဉ် လက်ချောင်းများသည် တရာ့ဖြင့် မသိမသာ လူပ်ရှားစပြုလာကြသည်။

သူ့လက်ချောင်းများ လူပ်ရှားကခုန်နေပုံမှာ မသိမသာ လူပ်ရှားပုံမျိုး ဖြစ်သည်။ သူ့လက်ချောင်းများ တရာ့လူပ်ရှားပုံကို ကြည့်လိုက်လျှင် ပန်းပွင့် တစ်ပွင့်မည်သို့ပွင့်လာပုံ၊ သစ်ပင်တစ်ပင် မည်သို့ သစ်စွေ့မှ ပေါ်လာပုံတို့ကို ကောင်းစွာ နားလည်နိုင်သည်ဟုပင် ကျူပ်ထင်သည်။

ကျူပ်သည် တစ်ခါတစ်ရုံး မလွှာမင်းသားတို့ တိုင်းပြည်မှ စိတ်ညွစ် ညားဖွယ်ရာ အကြောင်းတို့ကို တွေးမြှုံး စိတ်ဝမ်းမကြည်မသာဖြစ်ပြီဆိုလျှင် သုဇေတိကို အခေါ်ခိုင်းပြီး အကခိုင်းသည်။

၁၅၀ မြတ်နောက်

တစ်တိုင်တည်းသော ဆီမိုးတိုင်အောက်တွင် သူကနေပုံကို ကြည့်ရသည့်မှာ စိတ်ချမ်းမြှေဖွယ်ရာကောင်းသည်။ သူ့လက်ချောင်းတို့မှ အရိပ်များ သည် ကန့်လန့်ကာပေါ်တွင် လာထင်ကာ အထူးထူးသော ပုံ သဏ္ဌာန်များကို ဖြစ်ပေါ်စေသည်။ သူ့လက်ချောင်းများသည် ဝါးပင်မှ ဝါးကိုင်းများဖြစ်သွားကြသည်။ တစ်ခါတစ်ရုတွင် တောင်ဟုနဲ့နေသော ငှက်များဖြစ်သွားကြသည်။ တစ်ခါတစ်ရု ကရောသည်၊ တစ်ခါတစ်ရုတွင် မြစ်ရေလျဉ်း၊ တစ်ခါတစ်ရုတွင် ထူထည်ကြီးမားသော တံခါးကြီးများ စသည်ဖြင့် ကျူပ်မျက်စိတဲ့တွင်ပုံသဏ္ဌာန်အမျိုးမျိုးဆောင်နေကြသည်။

သူ့လက်ချောင်းများက ဖော်ပြနိုင်စွမ်းမရှိသည့် အကမှာ တစ်မျိုးတည်းသာ ရှိ၏။ ယင်းမှာ အခြားမဟုတ်။ ပရမတ္တခေါ် ဝိညာဉ်လွတ်မြောက်မှုကို ဖော်ပြသည့်အမူအရာဖြစ်လေသည်။ ထိုအမူအရာကိုကား သူ့လက်ချောင်းများက အကမှားဖြင့် ဖော်ပြခြင်းမပြုနိုင်။





တစ်ခါတော် ကျူပ်နှင့်နောင်တော်တိနှစ်ဦးသည် ဥယျာဉ်ထဲတွင် မြင်းစီးနေကြသည်။

နောင်တော်က မြင်းပေါ်တွင် ထိုင်လိုက်လာရင်း:

“ငါဟာ မြင့်မြတ်တဲ့ လူတစ်ယောက်ဖြစ်ချင်သလား၊ စကြေတေးမန္တ်မှတ်မင်း ဖြစ်ချင်သလား၊ ကမ္မာမှာ အလုအပဆုံးဆိုတဲ့ မောင်းမတွေကို ပိုင်ဆိုင်ပြီး အကောင်းဆုံး၊ အဖိုးအထိုက်ဆုံးတွေဆိုတဲ့ ရတနာတွေကို ပိုင်ဆိုင်ချင်သလား၊ မပိုင်ဆိုင်လိုဘူး အာနန္ဒာ၊ ဒါတွေကို ငါတစ်ခုမှ မပိုင်ဆိုင်လိုဘူး”

“မြင့်မြတ်ခြင်းဆိုတာရော မပိုင်ဆိုင်လိုဘူးလား နောင်တော်”

“မြင့်မြတ်ခြင်းဟာ မတည်မြှုတဲ့အရာဆုံးလို့ရှိရင် အဲဒီအရာကိုလည်း ငါမပိုင်ဆိုင်လိုဘူး ညီတော်”

တစ်ခါတွင်လည်း ခမည်းတော် သူဇ္ဈိုဓာမင်းကြီးက

“သားတော်ဟာ မင်းစည်းစိမ်ကို တွယ်တာခြင်းမရှိဘူး၊ သူ့မှာအမြိုတစေလေ့လာနေတာနဲ့ပဲ အချိန်ကုန်နေတော့တာပဲ”ဟု ညည်းသည်တွင် နောင်တော်သည် ခမည်းတော်ကို ဂါရဝပြုရာမှ ခပ်တိုးတိုးဖြင့်

“မင်းသားအဖြစ်ကနေပြီး မင်းအဖြစ်ကို ခံရတာဟာ မြစ်ရေထဲကို အဝတ်ဗလာနဲ့ ဆင်းပြီး အလွန်လေးလံတဲ့ အဝတ်တန်ဆာတို့ကို ဝတ်ဆင်ပြီး ကမ်းပေါ်တက်လာရသည်နှင့် တူလှပါသည် ခမည်းတော်ဘုရား”

ဟု လျောက်တင်သံကို ကြားလိုက်ရဖူးသည်။

တစ်ညာနေ့ကျူပ်တို့သည် ကြာကန်ဘေးရှိ ထိုင်ခုံပေါ်တွင် ထိုင်ရင်းကချေသည်များ သီဆိုဖျော်ဖြေနေကြသည်ကို နားထောင်ရာမှ နောင်တော်

၁၅၂ အဲ မြတ်စွာနှင့်

သိဒ္ဓတ္ထသည် သစ္စာပန်းပွင့်များကို ရုံးကာ ပန်းလွှာကလေးများကို ရေတဲ့သို့
ပစ်ချလျက်ရှိ၏။ ထိုသို့ ပန်းလွှာကလေးများကို ခြေ၍ ပစ်နေရာမှ ကျူပ်ဘက်
သို့ လှည့်ကာ

“ကြည့်စမ်း ညီတော်၊ ရေကန်ထဲမှာဆိုတော့ ပန်းဝတ်လွှာက
လေးတွေဟာ ဘယ်ကိုမှ များမသွားကြဘ တစ်နေရာတည်းမှာပဲ
ပဲလည်နေကြတယ်၊ မြစ်ထဲမှာဆိုရင်တော့ ခုလောက်ဆိုမျာပါသွား
ကြပြီ၊ အဝေးကို ရောက်သွားလောက်ပြီ”

ထို့နောက် နောင်တော်သိဒ္ဓတ္ထသည် မဟုရာရောင်နက်မောင်နေသော
ရေကန်ထဲသို့ ကျောက်စရစ်ခဲလေးတစ်လုံးကို ကောက်၍ ပစ်ချလိုက်သည်။
ပုံစံစောက် ကန်ရေပြင်ထဲတွင် ရွှေနန်းတော် အဆောင်အဆောင်အနန်းနန်း
မှ ထွန်းညိုထားသော မီးရောင်တို့သည်လည်းကောင်း၊ ကချေသည်များ၏ အရိပ်
များသည်လည်းကောင်း၊ ကျူပ်တို့၏ အရိပ်များသည်လည်းကောင်း၊ ကန်ရေ
ပြင်တွင် ထင်လျက်ရှိကြ၏။ သို့ရာတွင် နောင်တော်သိဒ္ဓတ္ထက ကျောက်ခဲက
လေးများကို ပစ်ချလိုက်သောအခါးနှင့်ကား ထိုအရာအားလုံးတို့သည် မှန်ဝါး
ပျောက်ကွယ်သွားကာ ရေတဲ့တွင် ပိုးတိုးဝါးတားအရောင်များကိုသာ မြင်ရ
သည်။

ခဏကြာသည့်အခါတွင်မူ ကန်ရေပြင်သည် ပြန်၍ ဌိမ်သက်သွား
ကာ မီးရောင်များနှင့် အရိပ်များသည် ပုံစံစောက်အတိုင်း ပုံမှန်ပြန်၍ ပေါ်
လာကြ၏။

“မြင်တယ် မဟုတ်လား ညီတော်၊ ငါတို့ရဲ့ ဘဝတွေဟာလည်း
ဒီရေပြင်ထဲက အရိပ်တွေနဲ့ ဘာများထူးသေးလို့လဲ၊ သူ့ဝဟာ
ဖန်ဆင်းတယ်၊ ပြီးတော့ ဖျက်ဆီးပစ်တယ်၊ တို့တစ်တွေ သေ
လွန်တဲ့နောက်ပိုင်း တို့တစ်တွေဟာ ပြန်လည်မွေးဖွားလာကြပြန်
တယ်၊ ပျက်ချင်ရင်လည်း တစ်ခဏလေးပဲ၊ မိုးကြီး စက်ခမှု၊ ကမ္မာ
သေရည်ကို မျို့မှ မဟုတ်ဘူး၊ ခဲကလေးတစ်ဆုပ်ကြီးလိုက်ရှုနဲ့လည်း
တို့ဘဝတွေ၊ တို့ရှုပ်သွင်တွေဟာ ပျက်စီးသွားနိုင်တာပါပဲ”

ဤသည်တို့မှာ ထိုအချိန်လောက်က နောင်တော်သိဒ္ဓတ္ထပြောဖူးသော
စကားများကို ကျူပ်မှတ်မိသလောက် ပြန်ရေးပြခြင်းဖြစ်သည်။

ကျောက်စရစ်ခဲလေးများကို ကြိုပက်နေသော နောင်တော်၏ လက်
မောင်းညီညီများ၊ မဟုရာကျောက်နက်တို့ စီခြယ်ထားသည့် ကြာကန်၊ ရေတဲ့
တွင် အရိပ်တွေရောယူက်သွားသည့် ကချေသည်တို့ အရိပ်များနှင့် ဌိမ်သက်
သွားသည့်အခါတွင် တစ်ဖန် ပြန်ပေါ်လာသည်။

နောင်နှစ်များ၌ ကျူပ်သည် ဟိမဝတ္ထာတောင်ခြေရင်းရှိပြည်နယ်တစ် ခုသို့
သံအဖွဲ့တစ်ဖွဲ့ဖြင့် သွားနေရသည်။ ထိပြည်နယ်သို့ ရောက်သည့်အချိန် မှစ၍၍
ကျူပ်သည် နောင်တော်သီဒ္ဓတ္ထသို့ စာများရေးခဲ့သည်။ သို့ရာတွင်
နောင်တော်ထံမှမှ စာတစ်စောင်မှ ပြန်စာမရခဲ့။

မြှုပ်လေတိုင်းတွင် တောင်တန်းပြာကြီးများ၊ ဖြူပြာသော ကမ်းပါး
စောက်များ၊ အင်ကြားတော့များကိုသာ မြင်နေရသည်။ ကျူပ်သည် နေပြည်
တော်မှ သည်မျှကြာကြာထိ တစ်ခါမှ မခွဲစဘူး။ ထောပတ်ဆီတို့ဖြင့် ထွန်း
ထားသည့် ဆီမိုးခွက်များနှင့် အေးစက်သော လက်ဖက်ရည်ကြမ်းများကို
သောက်ရင်း ကျူပ်သည် လူဘဝမှ ပြောင်းလာကာ အခြားဘုံသို့ ရောက်နေ
သည်ဟုပင် ကျူပ်စိတ်ထဲတွင် ထင်လိုက်မိသေးသည်။

သို့ဖြင့် ကျူပ်သည် အားအားရှိလျှင် တင်ပျဉ်ခွဲထိုင်ကာ သမထကျင့်
သည်။

ဒဏီသားမင်တို့၏ ဈေးဖြင့် ရှို့သောမီးပုံဘေးတွင် ကျားရောကိုခင်း
၍ ထိုင်ရင်း နေပြည်တော်ကိုသာ သတိရနေခဲ့သည်။ အထူးသဖြင့် ကျူပ်သည်
နောင်တော်သီဒ္ဓတ္ထကို သတိရနေသည်။ တစ်ခါတစ်ရုတွင်မှ နောင်တော်သည်
ကျူပ်ဘေးတွင် လာရောက်ထိုင်နေတတ်သည်ဟုပင် စိတ်ထဲတွင် အောက်မှာ
လိုက်မိသည်။

တာဝန်ပြီးဆုံး၍ ကျူပ်တို့သံအဖွဲ့သည် ကပိလဝတ်ပြည်သို့ ပြန်လာ
ကြသည်။ ကျူပ်တို့သည် တောင်ကြားလမ်းများအတိုင်း ဆင်းလာခဲ့ကြစဉ် ကပိ
လဝတ်ပြည်အကြောင်းကို တွေးတောရင်း လိုက်လာခဲ့ကြသည်။

ကပိလဝတ်ပြည် နယ်စပ်အနီးရောက်သည့်အခါး တော့အုပ်များနှင့်
ကွင်းပြင်ကျယ်ကြီးများကို မြင်လိုက်သည့်အခါးတွင် ကျူပ်ဝမ်းသာပုံမှာ ဆိုဖွယ်
မရှိတော့ပြီ။ ကိုယ့်ဇာတ်ရပ်ရွာသာလျှင် ကိုယ့်ကိုပိုင်ဆိုင်သည်သာ။ လူတစ်
ယောက်၏ တစ်သက်တာတွင် ဇာတ်ရပ်ရွာသည် ကိုယ့်ကို အမြှုလက်ယပ်ခေါ်
လျက်ရှိသည်သာ။

နောင်တော်သီဒ္ဓတ္ထသည် သူကိုယ်တိုင် ကျူပ်ကို လာရောက်ကြီးဆို
ခြင်းပြုသည်။ ကျူပ်တို့ ဝန်တင်တိရွှောန်ဖြစ်သည့် ကုလားအုတ်များမှာ ခမည်း
တော်မင်းကြီးထံပေးပို့လိုက်သော လက်ဆောင်ပွဲ့ဗာများနှင့် ပြည့်လျက်ရှိနေ
၏။

သားမွေးများ၊ အမွေးနံ့သာများ၊ ပိုးထည်များဖြစ်၏။ လက်ဆောင်
ပွဲ့ဗာပေးလိုက်သည့် သားမွေးများသည် ကျူပ်တို့ရွှေနှုံးတော်ကြီးတစ်ခုလုံး
တွင်ရှိသည့် နှစ်းတွင်းသူ နှစ်းတွင်းသား အားလုံးဝတ်လောက်၏။ နှစ်းတွင်း

၁၅၄ အဲ မြန်းစာ

သူနှစ်းတွင်းသားအားလုံးခြေ၏ အိပ်လောက်၏။ သားမွေးသည် ဗာရာဏသီ
တစ်ပြည်လုံးတွင်ရှိသည့် သားမွေးများထက်ပင် များပြားသေး၏။

နောင်တော်သိဒ္ဓတ္ထ၏ တံခါနကို တလူလူမြင်ရသည့်အခါတွင် ကျူပ်သည်
မြင်းခံပုံတ်သုတ်စီးလာခဲ့သည်။ နောင်တော်သည်လည်း မြင်းတစ်စီး ဖြင့်
ကျူပ်တို့ဆိုသို့ ရောက်လာ၏။

မြင်းစီးလာခဲ့ရသည့်အတွက် ဖုန်းမှုန်းများပေကျေနေသည်မှာပ နောင်
တော်မှာ မည်သို့ ပြောင်းလဲခြင်း မရှိပေ။

ရွှေနှစ်းတော်ကြီးသို့ ပြန်ရောက်သည့်အခါတွင် ကျူပ်သည် ကြေးမှု
တွင် ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်မိသည်။ နေလောင်သဖြင့် ကျူပ်အသား
အရေတို့သည် ညီနေသည်။

သို့ရာတွင် နောင်တော်မှာမူ ကျူပ်နှင့်ကွဲကွာနေရသည့် လေးနှစ်အ
တွင်းမည်သို့မှ ထူးခြားစွာ ပြောင်းလဲဟန်မရှိ။ အနည်းငယ် အရပ်ပိုမြင့်လာ
သည်ဟုကား ကျူပ်စိတ်ထဲတွင် ထင်မှတ်လိုက်လေသည်။ သို့ရာတွင် နောင်
တော်သည် သားမွေးအကျိုးများကို ဝတ်ထားသည့်အတွက်ကြောင့် တစ်ကြောင်း၊
အရပ်ပိုမြင့်လာကြောင်းကိုမူ ကျူပ်ခန်းမှုန်းမရချေ။ နောင်တော်ကို ကြည့်ရသည်
မှာ နှစ်ယုံပျို့မျှစွာနေရုံမျှမက သေးသွယ်လျက်ရှိနေသည့်အတွက် ကျူပ်သည်
သူ့ကို လူငယ်လေးတစ်ဦးဟု ရှတ်တရက် ထင်လိုက်မိသေးသည်။ ထို့ကြောင့်
ကျူပ်တို့နှစ်ဦး တော့လည်သွားကြသည်ကို သတိရနေသည်။

ထိုစဉ် နောင်တော်က

“နှမတော် ယသော်စရာလည်း သားတော်တစ်ပါး ဖွားမြင်တယ်
ညီတော်”

ထိုစကားကြောင့် ကျူပ်ဝမ်းမြောက်ဝမ်းသာကြောင်း သူ့ကိုလှမ်းပြော
လိုက်သည်။ နောင်တော်ကို ကြည့်ရသည်မှာလည်း ဝမ်းမြောက်နေဟန်ရှိနေ
သည်။ သို့ရာတွင် နောင်တော်သည် ချက်ချင်းဆိုသလိုပင် မျက်မောင်ကုတ်
လိုက်သည်။

“သားတော်လေးကို ရာဟုလာလို့ အမည်ပေးထားတယ်၊ ရာဟု
လာဆိုတာ အတားအဆီးကိုခေါ်တာ” ဟု ပြောသည်။

ကျူပ်တို့နှစ်ယောက်သည် စကားတပြောပြောဖြင့် ရွှေနှစ်းမြို့တွင်း
ဝင်လာကြသည်။ နောင်တော်က ကျူပ်သွားရောက်ခဲ့စဉ်က သံအဖွဲ့အကြောင်း၊
ကျူပ်တွင် နေလောင်ထားသောအရေမှလွှဲ၍ အခြားမည်သည့်အန္တရာယ်မှ
ကပ်ပြုခြင်းမရှိဘဲ ပြန်ရောက်လာခဲ့သဖြင့် ဝမ်းသာကြောင်း စသည်တို့ကို ပြော
ဆိုလာသည်။ ထိုသို့ပြောရင်း ဒေဝဒတ်သည်လည်း လွန်ခဲ့သော သုံးလလောက်

ကပင် ဗာရာဏသီမှ ပြန်ရောက်ခြင်းဖြင့် ပြောပြု၏။

“ဒါပေမဲ့ ဒေဝဒတ်ကို ကြည့်ရတာ တော်တော်ကြီးကို ပြောင်းလဲ လာတယ်၊ လူက စကားပြောနည်းလာပြီး ပိုပြီးလည်း ကောက်ကျစ် လာတယ်၊ ခမည်းတော် နတ်ရွာစံရင် ထီးနှစ်းအရိုက်အရာကို ခဲ့ဗိုယ် မျိုးနှယ်ထဲက သူဆက်ဆံချင်တဲ့ပုံပဲ၊ သူဆက်ခံချင်တယ်ဆိုရင်လည်း နောင်တော်က ရှောင်ပေးဖို့ အဆင်သင့်ရှိပါတယ်၊ ဝမ်းအသာဆုံး ပေါ့၊ ဒါပေမဲ့ နှမတော် ယသော်ရောကတော့ သူ့သားတော် ရာဟုလာ ကို ထီးနှစ်းဆက်ခံစေချင်ပုံရတယ်၊ ဒီတော့ နောင်တော့အနေ့၊ ခမည်းတော်အရိုက်အရာကို မဆက်ခံလိုပေမဲ့ ရှောင်လွှဲလို့မရဖြစ် နေတာပေါ့၊ နောင်တော်တော့ အဲဒါကိုစိတ်အဆင်းရဲဆုံးပဲ ညီတော်”

နောင်တော်သိဒ္ဓထူသည် သက်ပြင်းကြီးတစ်ချက်ကို ချလိုက်၏။

ကပိလဝဝတ်ပြည်သည် ဘာမှ ပြောင်းလဲခြင်းမရှိ။ ရွှေနှစ်းတော်ကြီးမှာလည်း ယခင်အတိုင်းပင်။ ရွှေနှစ်းတော်မြို့ရှိုးရှေ့တံခါးမှ ကျူပ်တို့ဝင်လာ ကြသည်။

ကျူပ်တို့ဝင်လာသည့်အခါတွင် ပြအိုးများနှင့် ဗဟိုရှစည်ကြီးများပေါ်ရှိ အစောင့်များက ခရာသင်းများကို မှုတ်ကြသည်။ လူအများကလည်း ကျူပ်တို့ကို ငေးကြည့်နေကြသည်။

လမ်းမတွင် ယခင်ကကဲ့သို့ ဖုန်မှုနဲ့ခပ်ကျင်ကျင်များ၊ ယခင်ကကဲ့သို့ပင် ကလေးသူငယ်တို့ အော်ဟစ်ကစားကြမြို့၊ ယခင်ကကဲ့သို့ပင် မီးကိုမျိုးပြ သူများလည်း မျိုးပြကြလျက်၊ သြော် ကပိလဝဝတ်ပြည်သည် ဘာမှ ပြောင်းလဲခြင်း မရှိချေတကား။

ရွှေနှစ်းတော်သို့ ရောက်လျှင် ကျူပ်သည် ခမည်းတော် သူဒွေ့စေမင်းကြီးကို ဝင်၍ ဖူးမြော်သည်။ ဉာဏ်မျိုးချိန်ရောက်ပါပြီ။ ရွှေနှစ်းတော်ကြီးတစ်ခုလုံးသည် ရောင်စုံမီးပုံးများဖြင့် ပြီးပြီးပြက်ပြက်လက်လျက်ရှိ၏။ ကျူပ်သည် လက် ဆောင်များနှင့်တကွ တောင်ပေါ်ဒေသတို့မှ ခေါ်ဆောင်လာသော လက်အောက် ခံအကြီးအကဲများကို မင်းကြီးအား ဆက်သပြီးနောက် ကျူပ်ခန်းဆောင်သို့ ပြန်လာခဲ့သည်။

ခန်းဆောင်တွင် ကျူပ်ကို စောင့်ကြိုနေသည့် သုဇာတိကို မြင်တွေ့ရ၏။ သုဇာတိမှာ မှတ်ဆိုတို့ ဖူးဒွေးစပြုနေပြီ။

ထို့နောက်တွင် ကျူပ်တို့ သံအဖွဲ့ပြန်ရောက်သည့် အထိမ်းအမှတ်အဖြစ် ရွှေနှစ်းတော်ထဲတွင် ပျော်ပွဲရွှေငွဲ့များကို လေးရက်တိုင်တိုင်ကျင်းပကြသည်။

၁၅၆ အဲ မြတ်စွာနှင့်

လေးတင်ပွဲများ၊ ကြက်တောင်ရှိက်ပွဲများ၊ စစ်တုရင်ပြိုင်ပွဲများ ကျင်းပကြသည်။ စစ်တုရင်ကို ထိုးကြရင်း ကျူပ်က အချစ်သည် စစ်တုရင်ထိုးခြင်းနှင့်တူကြောင်း၊ စစ်တုရင်ထိုးရာတွင် မိမိ၏ ဉာဏ်နှင့်တစ်ဖက်လှု၏ ဉာဏ်ဘူ၍ ရှိကြောင်း၊ ယခုလည်း အလားတူပင်ဖြစ်ကြောင်း၊ မိမိကလည်း ချစ်၍ မိမိအချစ်ခံရသူလည်း ပြန်ချစ်ဖို့လိုကြောင်း။

မကြာမိတစ်ညာနေတွင် ကျူပ်တို့နှစ်ဦးသည် ဥယျာဉ်ထဲတွင် လမ်းလျောက်နေကြသည်။ ဤတွင် နောင်တော်က တုံးခနဲ့ ရပ်လိုက်ပြီးလျှင်

“မမည်းတော်တော့ ညီတော်တစ်ယောက်အတွက် ကြင်ရာတော်တစ်ယောက်တွေထားပြီ”

ကျူပ်မှာ ထိုစကားကြောင့် အဲ့အားသင့်လျက်

“ညီတော် လက်မထပ်ချင်သေးဘူး နောင်တော်၊ ညီတော်ဟာ ခုမှ နှစ်ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်။ ခုအချိန်မှာ သွားပြီးလက်ထပ်ရင် ညီတော်အဖို့ ဘာပျော်ဆွင်မှုရမှာလဲ နောင်တော်၊ အချိန်စေသေးတယ်လို့ ထင်ပါတယ်”

နောင်တော်ပြီးလိုက်၏။

“ညီတော်ဟာ မင်းညီမင်းသားတစ်ပါးမဟုတ်လား၊ ဒီတော့ မင်းညီမင်းသားတို့ရဲ့ တာဝန်ကို ယူရလိမ့်မယ်။ ဒီတော့ဘယ်လိုပဲ ဖြစ်ပါစာ၊ ညီတော်ဟာ မင်းသမီးတစ်ပါးပါးနဲ့တော့ စုလျားရစ်ရပေ လိမ့်မယ်”

“ဘယ်သူနဲ့တဲ့လဲ နောင်တော်၊ မလ္လာမင်းသမီးတစ်ပါးပါးနဲ့များလား မသိဘူး”

ကျူပ်က မဖြစ်နိုင်ဟု တွေးမိသဖြင့် နောက်ပြောင်၍ ပြောလိုက်ခြင်းဖြစ်သည်။ နောင်တော်က ခေါင်းညီတ်ပြောလိုက်၏။

ကျူပ်စိတ်ထဲတွင်မူ မလ္လာမင်းသားတို့ သေသောက်ကျူးပုံးပုံး၊ ကာမဂ္ဂ၏စည်းစိမ်တို့ကို အလွန်အကျိုးခံစားပုံတို့ကို မြင်ခဲ့ရကတည်းက စိတ်ပျက်လျက်ရှိရာ ယခု ကျူပ်အား မလ္လာမင်းသမီးတစ်ပါးပါးနှင့် လက်ထပ်ပေးတော့မည်ဟု သိရသည့်အတွက် များစွာ စိတ်ပျက်မိလေ၏။

ထိုစဉ်တစ်နေ့သွှေ့ နောင်တော်သိဒ္ဓတ္ထအတွက် ထူးဆန်းသည့် အခြင်းအရာတစ်ခု ပေါ်ပေါက်ခဲ့လေသည်။

နောင်တော်သည် မနက်လင်း၍ မြှေက်ခင်းများပေါ်တွင် နှင့်ပေါက်ကလေးများ သီးနှံချိန်မျိုးဆိုလျှင် ဥယျာဉ်တော်ထဲတွင် လမ်းလျောက်ထွက်တတ်၏။ ထိုအခါမျိုးတွင် ရထားထိန်းနှင့် ရထားတို့က ခပ်လှမ်းလှမ်းမှ လိုက်

ပါလာကြသည်။ နောင်တော်သည် အပြင်သို့ သွားရလျှင် ရထားထိန်းဆန္ဒက လိုက်ပါရမြိုဖြစ်သည်။ ထိုနေ့မနက်၌ နောင်တော်သည် ဆန္ဒကို ခေါ်လျက် ဥယျာဉ်တော်ထဲတွင် လမ်းလျှောက်ထွက်လာခဲ့သည်။

ဥယျာဉ်တော်ထဲတွင် နှင်းရည်တို့ကို ခံထားသည့် ကျောက်ကရား များချထားသည်ကို တွေ့ရသည်။ ထိုအချိန်က ဒေဝဒတ်လည်း နှစ်းမြို့ရိုး တွင်းရှိ ဥယျာဉ်တော်တစ်ခုမှ နှစ်းဆောင်တစ်ဆောင်တွင် တည်ခိုလျက်ရှိနေသည်။ (ထိုနေ့က နောင်တော်သိဒ္ဓထူတို့ ဥယျာဉ်ထဲတွင် လာရောက်နေသည့် အကြောင်းကို သူသိကြောင်း၊ ရထားမှ ခြားသံများကို အဝေးမှပင် ကြားနေရကြောင်းဖြင့် နောင်တွင် ကျော်ကို ပြောပြသည်။)

နောင်တော်သည် ဥယျာဉ်ထဲသို့ ဆင်းလာရာ ဆန္ဒမှာ ရထားပေါ်မှ ဆင်းသက်ကာ သူ့နောက်မှ လိုက်ပါလာ၏။

ရထားမြင်းမှ ကြိုးတန်ဆာများသည် နေရောင်တွင် ပြောင်လက်နေကြသည်။ နောင်တော်သည် ငုက်ငယ်များကိုလည်းကောင်း၊ ပန်းပွင့်များကို လည်းကောင်း ကြည့်ရှုရင်း ဥယျာဉ်ထဲသို့ လျှောက်လာခဲ့၏။ နှင်းတို့မှာ တဖြည်းဖြည်းလွင့်ပြယ်စပြုလေပြီ။ ထိုစဉ်တွင် သူ့စိတ်ထဲ၌ တစ်စုံတစ်ရာ ပြောင်းလဲသွားသည်ဟု ထင်လိုက်မိသည်။ မည်သည့်အရာပြောင်းလဲသွားခြင်းကို သူ လည်း ကောင်းကောင်းမသိ။ လေထဲတွင် တစ်စုံတစ်ရာ ပြောင်းလဲသွားသည်ကို သိလိုက်၏။ သစ်ပင်များကို ကြည့်သော်လည်း ပြောင်းလဲမှုကို မတွေ့ရ။ သစ်သီးများ၊ သစ်ရွှေက်များတွင်လည်း ဘာမျှ ပြောင်းလဲခြင်းရှိသည်ကို မတွေ့ရ။ သို့ရာတွင် တစ်စုံတစ်ရာပြောင်းလဲနေမှန်းကိုကား နောင်တော်သိလိုက်သည်။

လေထဲတွင် တစ်စုံတစ်ရာသော အနုံကိုရသည်ဟု ထင်လိုက်မိ၏။ ထိုကြောင့် နောင်တော်သည် ခြေလှမ်းများကို နေးလိုက်ကာ နောက်မှလိုက်လာသော ဆန္ဒကို စောင့်နေသည်။ သို့ရာတွင် ထိုအခြင်းအရာကို တစ်ယောက်တည်းမြင်လိုက်ရသည့်အတွက် ရှုံးသို့လည်း ခပ်သုတေသုတ်လျှောက်လာခဲ့သည်။ ထိုစဉ်တွင် နောင်တော်မြင်လိုက်ရသည့် အခြင်းအရာမှာ တြေားမ ဟုတ်။ သူ အိုကြီးတစ်ယောက်၏ပုံ ဖြစ်နေ၏။

သူ အိုကြီးမှာ အိုမင်းလှပြီဖြစ်သည့်အတွက် ဦးခေါင်းမှ အရေတို့ပင် လျှင် ဦးခေါင်းခွဲထဲသို့ ရုံးဝင်နေကြလေပြီ။ ဖြူဖွေးသော ဆံပင်တို့သည် အထွေးထွေးဖြစ်ကာ ပခုံးပေါ်သို့ ဝဲကျနေကြသည်။

ပထမသော် နောင်တော်သည် ပြန်၍လှည့်မည်ဟု စိတ်ကူးလိုက်သေးသည်။ စိတ်တွင် ထင်ခြင်းဖြစ်လေသလောဟု စဉ်းစားမိ၏။ သို့ရာတွင် မိမိနှင့် အတူလိုက်ပါလာသည့် ဆန္ဒမှာလည်း ပါးစပ်အဟောင်းသားဖြစ်ကာ ဥယျာဉ်

၁၅၈ အဲ မြန်မာစာ

တံတိုင်းအနီးရှိ သူအိုကို ကြည့်လျက်ရှိသည့်အတွက် ယခုမြင်ကွင်းမှာ မိမိ၏ စိတ်တွင်ပေါ်လာသည့် မြင်ကွင်းမဟုတ်ဘဲ တကယ့်အမှန်ဖြစ်ကြောင်းကို နောင် တော်သိလိုက်၏။ နောင်တော်၏ တစ်သက်တာတွင် ထိမျှလောက် အိုမင်းသော သူအိုတစ်ယောက်ကို မမြင်ဖူးသေးချေ။

“သူ ဘယ်ကလာတာလဲ၊ ဒီကို ဘာရည်ရှယ်ချက်နဲ့ လာတာလဲ”

ဟု နောင်တော်စိတ်ထဲမှ ရွှေတ်ဆိုနေသည်။

“သူတို့ရဲ့ အနဲ့ကြောင့် လေထဲမှာ အနဲ့တစ်မျိုးပြောင်းသွားခြင်း ဖြစ်ကြောင်းပါ”ဟု ဆန္ဒက လျောာက်လာသည်။

နောင်တော်သည် သူအိုတံသွား၍ မကြည့်တော့ဘဲ ဆန္ဒကို ခေါ်ကာ စေလွှတ်ပြီး လိုအပ်သည်ကို ထောက်ပံ့စေလိုက်သည်။

လူစိမ်းသူစိမ်းတို့ ဥယျာဉ်ထဲသို့ အဘယ်ပုံဝင်ရောက်လာကြောင်းကို စုစုမဲ့စစ်ဆေးရောက် မိမိနှန်းတော်သို့ ပြန်လာကြကာ သူအိုမှာ အသက်အရှယ် အလွန် အိုမင်းလျက်ရှိနေပြီဖြစ်သည့်အတွက် စကားကိုသော်မှ မပြောနိုင်တော့ ကြောင်း၊ ဥယျာဉ်တော်ထဲသို့ မည်သို့ဝင်ရောက်လာကြောင်း မည်သူမှ မသိ ကြကြောင်း၊ ထိမျှလောက်အိုမင်းရွှေတွေနေသူတစ်ဦးကို မည်သူမျှ မမြင်ဖူး ကြောင်း ပြောကြသည်။

“ငါကို တစ်ခုခု နိမိတ်ပြနေတာ ဖြစ်မှာပဲ”ဟု နောင်တော်တွေး နေသည်။

နောက်တစ်နေ့မနက်တွင် နောင်တော်သည် ဥယျာဉ်ထဲသို့ ဆင်းရ မည်ကို စိုးရှုံးလျက်ရှိနေ၏။ ယနေ့လည်း မနေ့ကကဲ့သို့ နိမိတ်တစ်မျိုးမျိုးကို မြင်ရလေနိုးမည်လောဟု စိတ်တွင်ထင့်လျက်ရှိရှိနေသည်။

ရာသီမှာ ကဆုန်လရာသီဖြစ်လျက် ညောင်ပင်တို့တွင် ညောင်ပွင့် တို့ ဝေစပြုလေပြီ။ ဒုတိယမြောက်နေ့တွင်မှ နောင်တော်သည် ခါတိုင်းကဲ့သို့ ပင် ဥယျာဉ်တော်ထဲသို့ ဆင်းလာခဲ့သည်။

နောင်တော်သည် ပထမသော် ဘာကိုမှ ကောင်းစွာ မမြင်ရ။ နှင်းမြှုတို့ ဝေဆိုင်းကာ သစ်ပင်များပေါ်တွင် ကျေးဇူးကိုတို့က အော်မြည်လျက်ရှိကြ၏။

ဆန္ဒကလည်း သူမြင်းများကို တီးတိုးစကားပြောလျက်ရှိနေသည်ကို တွေ့ရသည်။ ထိုစဉ်က နောင်တော်သည် တစ်နေရာတွင် မြေက်တော့ထဲ၌ အိုင်း အနာကြီးတို့ထကာ သွေးတွေ့၊ ပြည်တွေ အလိမ်းလိမ်းဖြင့်လဲကျနေသော လူ တစ်ယောက်ကို တွေ့မြင်ရလေသည်။ ထိုသူသည် မြေက်လျောာမြှေတစ်ကောင် ကဲ့သို့ သူတို့နှစ်ဦးအနီးသို့ တွားသွားနေသည်ကို မြင်ရ၏။ (ဤသည်တို့မှာ နောင်တော်က ပြန်ပြော၍ သိရခြင်းဖြစ်သည်။)

“အလို ဒီလိုအခြင်းအရာမျိုးဟာ မဖြစ်နိုင်တဲ့ အခြင်းအရာမျိုး ပဲ”

ဟု နောင်တော်က ပြောသည်။

“ဥယျာဉ်တော်ထဲကို ဘယ်လိုများ ရောက်လာတာတဲ့လဲဟင်”

နောင်တော်က ဆန္ဒကို လှမ်းမေးလိုက်သည်။ ဆန္ဒသည် ရထားအနီး

တွင် ရပ်နေရာမှ နောင်တော်ဆီသို့ လျှောက်လာသည်။

“အင်း တကယ်တော့ တို့များရဲ့ အဖြစ်ဟာလည်း ထောင်တန်း

နောင်အိမ်ထဲရောက်နေရတာနဲ့ အတူတူပဲကလား၊ နောက်မှာ ဆန္ဒက

စောင့်ကြပ်လို့၊ ရှေ့မှာ ပြည်ပုပ်ပြည်ဆွေးတွေပေကျိုးပြီး တစ်ကိုယ်လုံး

အိုင်းအနာတွေ စွဲနေတဲ့ သူနာကြီးက ရှေ့မြှက်တော်ထဲမှာလဲလို့”

မြက်တော်ထဲတွင် တရွေ့ရွှေ့တွား၍ လာနေသည့် သူနာသည် နောင်
တော့အနီးသို့ ရောက်လာသည်။ ကျောပြင်ကြီးတစ်ပြင်လုံးသည် အနာစိမ်းတွေ
ပေါက်ကာ သွေးသံတို့ဖြင့် ရဲလျှက်ရှိနေ၏။ တင်ပါး၊ လက်မောင်း၊ ဝမ်းပိုက်
စသည့်နေရာများတို့တွင်လည်း အနာများပြည့်လျက်။ ခြေထောက်များမှာလည်း
သွေးမရှိတော့သကဲ့သို့ ပြာမွဲလျှက်ရှိနေသည်။

ထိုအရာသည် ပါးစပ်မှ တအင့်အင့်ညည်းညူ၍ကာ သူတို့အနီးသို့
ရောက်လာသည်။

ခေါင်းကို မေ့၍ သူတို့ကို ကြည့်လိုက်သည်။ ထိုအခါ့ဗြာ့ကား ထိုသူ
နာ၏ မျက်နှာပေါ်တွင် အနည်းငယ်မျှ တင့်တယ်ခြင်းမရှိသော အနိုင်းရုံးကြီး
ကို ပြက်ပြက်ထင်ထင်မြင်လိုက်ရလေပြီ။ သူနာ၏ မျက်နှာတစ်ပြင်လုံးသည်
အနာကြီးတွေဖြင့် ထူပိန်းလျက်ရှိနေကာ မျက်ခံ့ကြီးတွေလည်း ဖူးယောင်လျက်
ရှိနေ၏။ ပါးစပ်ကိုကား ရှာ၍ပင်မတွေချေ။ နောင်တော်သည် ရှတ်တရက်
ယောင်၍ အော်လိုက်သည်။ ဆန္ဒသည် နောင်တော်၏ အော်သံကြောင့် ပြီး
လာခဲ့ရာ ထိုအနိုင်းရုံးကို မြင်လိုက်သည်နှင့် ပျို့တက်လာကာ တဝေါဝေါထိုး
အန်နေသည်။ မြင်းများမှာလည်း ထိုရှောင်းကို မြင်ကာ ကြောက်လန့်သွားဟန်
ဖြင့် အဝေးသို့ ထွက်ပြီးလေရာ ခြားသံများကိုပင် ခပ်သဲသံကြားရလေသည်။

နောင်တော်သံခွဲတွေသည် ကိုယ်ကိုယ်ကို အားတင်းကာ သူနာကို င့်
ကြည့်လိုက်သည်။ မည်သူမည်ဝါပင်ဖြစ်၍ မည်သည့်အရပ်မှ ဖြစ်ကာ မည်
သည့်အကြောင်းကြောင့် သည်နေရာသို့ ရောက်လာသနည်းဟု မေးမြန်းစုစမ်း
ချင်သည့်တိုင် ထိုသူနာထံမှ အဖြေကိုမကြားရ။ တအင့်အင့် ညည်းသံကိုသာ
ကြားနေရသည်။

မြက်တော်ထဲတွင် တွားသွားလျက်ရှိနေဆဲဖြစ်၏။ ပြည်တစိစိနှင့်

၁၆၀ မြန်မာ

ဖြစ်နေသော အနာကြီး ဖူးယောင်နေပုံ၊ ပုပ်မွန်ပုံကို ကြည့်ရသည်မှာ ကြက်သီးထစရာကောင်းလှသည်။

ဆန္တသည် အစေတော်များကို ပြေးခေါ်ကာ သူနာကို မွေရာ၊ ခေါင်းအုံ၊ စောင်တို့ဖြင့် လွှမ်းထားစေ၏။

ပြီးနောက် သူနာကို တဗြားသို့ သယ်ဆောင်သွားစေသည်။ နောင်တော်သည် ထိုမြင်ကွင်းကြောင်းများစွာ စိတ်တုန်လှပ်ရောက်ချားလာကာ နှစ်းတော်သို့ ပြန်လာခဲ့သည်။ မိမိမြင်ခဲ့ရသည့် ရူခင်းသည် တကယ့်ရူခင်းလော၊ မိမိစိတ်က ထင်ခြင်းလောဆိုသည်ကို ဝေခဲ့မရအောင် ဖြစ်နေသည်။ နောင်တော်သည် ဥယျာဉ်ထဲမှ နှစ်းတော်ဆီသို့ ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။

နှစ်းတော်သို့ ပြန်ရောက်သည့်အခါတွင် နောင်တော်သည် မိမိနှင့် လိုက်ပါလာသည့် ရုရွှေတော်များအား မည်သည့်ထူးခြားသော အခြင်းအရာမျိုး မြင်ခဲ့ရသနည်းဟု မေးကြည့်သည်။

ဘာမျှထူးခြားသော အခြင်းအရာကို မမြင်ခဲ့ရကြောင်းဖြင့် ရုရွှေတော်များက ဖြေကြသည်။ နောင်တော်သည် မကျေနပ်သည့်နှင့် မိမိနှင့်လိုက်ပါ၍ အခြားရုရွှေတော်များကိုလည်း မေးမြန်းကြည့်ပြန်သည်။

သူတို့ကလည်း အလားတူပင် ဘာမျှ မမြင်ခဲ့ရကြောင်း ဖြေကြသည်။

နောက်ဆုံး၌ သူနာကို ပြုစုကာ ပတ်တီးစည်းနောင်ပေးသည့် အစေခများကို တွေ့သည့်အခါမှ မိမိမြင်ခဲ့ရသည့် အခြင်းအရာသည် စိတ်ကထင်ခြင်းမဟုတ်ဘဲ တကယ်တွေ့ကြီးခဲ့ရခြင်းဖြစ်ကြောင်း နောင်တော်သည် သဘောပါက်တော့သည်။

အစေတော်များသည် သူနာအား မည်သည့်နေရာသို့ ခေါ်သွားမည်နည်း။ ဤနေရာသို့ မည်သို့မည်ပုံ ရောက်လာသနည်း။ ယခုကဲ့သို့ အနာရောဂါများကို မည်သို့မည်ပုံရလာသနည်းဟု အကျိုးအကြောင်းမေးမြန်းစုစမ်းသော်လည်း ဘာမှ မေးမြန်းစုစမ်း၍ မရချေ။ ဤတွင် အစောင့်များကို ဆင့်ခေါ်၍ စစ်ဆေးကြည့်သည်။

သူတို့သည် ယနေ့နံနက်တွင် မည်သည့်အခြင်းအရာကိုမှ ထူးထူးခြားမေးမတွေ့ရကြောင်း၊ နှစ်းတော်ဝင်းထဲတွင် ထိုသူနာမည်သို့ရောက်လာသည်ကိုလည်း မည်သူမှ မသိကြောင်းဖြင့် ပြောဆိုကြသည်။

ခဏကြောတွင် ယသော်ဓရာလည်း မျက်နှာဖြူရော်ကာ ပြန်ရောက်လာသည်။ နောင်တော်သည် သမားတို့ကို ပင့်၍ ထိုသူနာကို အီမံတွင် ပြုစုစေသည်။ ထိုသူ၏ အမျိုးအမည်ကိုလည်း မောင်းကြားနှင်းခတ်စေရန် ကပိလဝတ်ပြည်လုံးတွင် စုစမ်းစေသည်။

အခြင်းကောင်းဆောင်ရွက် ၁၆၁

သို့ရာတွင် ထိသူ၏ အမျိုးအနှစ်ကို မည်သူမှ မပြောနိုင်ကြ။

မိမိယဉ်ယဉ်ထဲသို့ ရောက်လာသည့် သူနာသည်လည်း ရေဆိုးမြောင်း အတိုင်းလိုက်လာကာ ဥယျာဉ်ထဲတွင် အေးအေးချမ်းချမ်းဖြင့် လာရောက်အပိုင် စက်နေသူတစ်ဦးဖြစ်လိမ့်မည်ဟုသော မျှော်လင့်ယူဆလိုက်၏။

လွန်ခဲ့သည့်နှစ်များ မကြာမိကလည်း အပြင်လူတစ်ယောက်သည် ရေဆိုးမြောင်းအတိုင်းလိုက်လာကာ မင်းသားငယ်တစ်ပါး၏ ဥယျာဉ်ထဲသို့ ရောက်လာခဲ့ဖူးသည် မဟုတ်လော။





နောင်တော်သည် အစေတော်တစ်ယောက်ကို လွှတ်ကာ သူ့ထံလာရန် ကျပ်ကို ခေါ်ခိုင်းလိုက်၏။ ကိစ္စအရေးကြီးသဖြင့် အမြန်လာရောက်ရန်လည်း မှာလိုက် လေသည်။

သူ့နှစ်းဆောင်သို့ရောက်လျှင် အမွှေးတိုင်များ ပတ်ပတ်လည် ထွန်းထားသည့် ဝက်ဝံရောက်အေပါ်တွင်ထိုင်ရင်း သူမြင်ခဲ့ရသည့် အခြင်းအရာ များကို ပြောပြလေသည်။

“ဒေဝဒတ်ကများ ဒီအခြင်းအရာတွေကို ငါမြင်အောင် ပြနေရ သလား မသိဘူး၊ တော်တော်ထူးဆန်းတယ် ညီတော်၊ ဥယျာဉ်တော် ထဲကို ထွက်တိုင်း ဒီအခြင်းအရာတွေကို မြင်နေရတယ်ဆိုတော့ ဆန်းလွန်းနေတယ်”

နောင်တော်သည် ထိုအခြင်းအရာများကြောင့် များစွာ နှလုံးမသာ မဟာဖြစ်လျက်ရှိနေသဖြင့် ကချေသည်များကိုခေါ်ကာ ကပြ ဖျော်ဖြေဖော်၏။

ကချေသည်များသည် တင်ပါးလှပ်ခြင်း၊ အမွှေးနဲ့သာရည်များဖြင့် ပစ်ပေါက်ခြင်း၊ ပခုံးတို့ကို လှပ်ပြခြင်း စသည့်နည်းအမျိုးမျိုးဖြင့် ကပြဖျော်ဖြေသည့်တိုင် နောင်တော်သည် ထိုအရာများကို စိတ်မဝင်စားနိုင်ဘဲ မြင်ခဲ့ရ သည့် ရှုခင်းကိုသာ တစ်ဖန်တဲ့လဲ စဉ်းစားနေဟန်တူလေသည်။

“ငါကိုမှ ဘာဖြစ်လို့ ဒီအဖြစ်မျိုးတွေ ခဏေခဏ လာတွေနေရ တာလဲ၊ ဒါဟာ ငါကို နိမိတ်တစ်ခုခု ပြနေတာလား၊ ငါများ တစ်ခုခု ပြုများတာ ရှိလို့လား”

နောင်တော်သည် ထိုအကြောင်းကိုသာလျှင် စိတ်ရောက်လျက်ရှိသ ဖြင့် အစေတော်တစ်ယောက်ကို ရွှေအိတ်ထဲတွင် ရွှေအပြည့်ထည့်စေပြီး ထိုသူ နာများ ရှိသေးသလောဟု အမေးခိုင်းလိုက်သည်။

ထိအခါတွင် အနာကြီးများပေါက်လျက်ရှိသည့် သူနာမှာ ခုတိုင်
သမားတော်ကြီးများ၏ ပြစ်စောင့်ရှောက်မှုအောက်တွင် ရှိနေသေးကြောင်း၊
သို့ရာတွင် သူအိမှာ ပျောက်ကွယ်သွားပြဖော်ကြောင်းဖြင့်လျောက်တင်ခြင်းပြု သည်။

ထိုညက ကောင်းကင်ပွဲ မကြံစုဖူး ထူးကဲသည့် ကြယ်တံခါနကြီးတစ်ခုမြင်ရပြီး တော်လဲသံကြီးများလည်း ကြေားရသည့်အတွက် ကျူပ်တို့များစွာ ထိတ်လန့်တန့်လုပ်သွားခြင်း ဖြစ်ကြရသည်။

နောင်တော်သိဒ္ဓတ္ထသည် ကျူပ်ကို သူ့ခန်းဆောင်ထဲသို့ ခေါ်သွားသည်။ ခန်းဆောင်ထဲတွင် ပျားဖယောင်းတိုင်များ ထွန်းညိုထားသဖြင့် မီးတိုင်များသည် ပျားရည်နှင့်သင်းလျက်ရိုက်သည်။

ကချေသည်များက ကပြလျက်ရှိပြီး ယသော်ဓရာကမူ ဝက်ဝံရခဲ့သော်လည်း ထိုင်ခုပေါ်တွင် လဲလျောင်းရင်းဖြင့် သားငယ်ရာဟုလာကို ယပ်တောင်တစ်ချောင်းဖြင့် ယပ်ခတ်ပေးနေသည်။ နောင်တော်သည် ကြင်ရာတော်၏ အလှကိုလည်းကောင်း၊ သားတော်၏ အပြီးကိုလည်းကောင်း ဂရထားမိဟန်မတူပေါ်။ ခါတိုင်းဆိုလျှင် နောင်တော်သည် ထိုပတ်ဝန်းကျင်ကို ပြီးငွေသည့်တိုင် ယခုကဲ့သို့ ကြင်ရာတော်၊ သားတော်တို့နှင့် တွေ့လျှင် အနည်းဆုံး ချစ်ဟန်ပြလိုက်သေးသည်။ ဂရစိုက်ဟန်ရှိသေးသည်။ သို့ရာတွင် ယနေ့မူကား ပင်ပန်းနှစ်းနယ်စွာ ပြီးလျက်ရှိသည်ကိုသာ တွေ့ရသည်။ ဘာကိုမှလည်း စိတ်ဝင်စားဟန်မရှိခြေ။

ယခုအချိန်တွင် ရာဟုလာမှာ နှစ်ခါလည်သားအရွယ်သို့ ရောက်လေ
ပြီ။

နှုံးညွှန်စွာလိမ့်သော ဆံပင်မွေးနှန်ကလေးများသည် ဝဲကျနေ၏။
လူပသေးငယ်သည့် ခြေထောက်ကလေးများကို ကော့ကော်ကန်ကားလုပ်ကာ
ဖုံးအပ်ထားသည့် ဝတ်ရုံကို ကန်ကျောက်လှုက်ရိုနေ၏။

ရာဟုလာ၏ မျက်နှာသည် နောင်တော်သိဒ္ဓတ္ထ၏ ချိသာ နှုန္တခြင်း နှင့် တွေးတောင်းမောသည့် အမူအရာတို့ ပေါင်းစပ်ထားသည်ဟု ကျေပ်ထင် လိုက်မိသည်။

“နံနက်လင်းသည့်အခါတွင် နောင်တော်ကကျိပ်အနားသို့ကပ်လာကာ
“ညီတော် နောင်တော်နဲ့ ဥယျာဉ်တော်ကို လိုက်ခဲ့ပါ”

သို့ရာတွင် ထိန္ဒေမနက်က ကျူပ်တို့သည် ဥယျာဉ်တော်သို့ မသွားဖြစ်ခဲ့။ ကျူပ်အိပ်ရာမှ နိုးလာသည့်အခါ သားတော်ရာဟုလာကို ချိလျက် ကျူပ်အခန်းသို့ ရောက်နေသည့် နောင်တော်ကို တွေ့လိုက်ရသည်။

၁၆၄ မြန်မာစာ

ရာဟုလာသည် ရွှေပန်းစက္ခာ။ ရောင်စုံတိုဖြင့် လုပ်ထားသည် ဘေး
လုံးကလေးကို မြောက်ချဉ်ဖမ်းချဉ် ကစားနေလျက်ရှိ၏။

“ဒီနေ့မန်က နောင်တော်တစ်ယောက်တည်း ဥယျာဉ်တော်ထဲကို
ရောက်ခဲ့သေးတယ်။ ဘာမှ မတွေ့ခဲ့ရပါဘူး”

ထို့နောက် ယမန်နေ့က ကြယ်တံခွန်ကြီး ကပိလဝတ်ပြည်ထဲ ကျ
ရောက်ကြောင်း ပြောသည်။

“ဟုတ်လား နောင်တော်၊ ဒီလိုဆိုရင် မင်္ဂလာနိမိတ်ပေါ့နော်၊
မဟုတ်လား”

“ဒါတင် မကသေးဘူး ညီတော်ရဲ့၊ ဟူးရာတွေဆီက ခုပဲ အမှာ
စကား ရောက်လာတယ်၊ ကြယ်တံခွန်ကြီးကျတာဟာ ကောင်းတဲ့
နိမိတ်တဲ့၊ ပြီးတော့ သူအိန့် သူနာကိုတွေ့တာလည်း ကောင်းတဲ့
နိမိတ်တဲ့၊ နောက်ထပ် သားသမီး ရတနာရရင်လည်း ရနိုင်တယ်၊
ဒါမှာမဟုတ်ရင်လည်း”

နောင်တော်သည် စကားကို ဆုံးအောင် မပြောတော့ဘဲ မျက်လုံးများ
ကို မိမိတ်လိုက်ပြီးနောက် ဝတ်ရုံဖြူ။ ရွှေလက်ဖွဲ့ကို ဝတ်ဆင်ထားသည့် ဟူးရား
တို့ ပြောလိုက်သော စကားများကို ပါးစပ်မှ ရွတ်ဆိုနေသည်။ ထို့နောက် နောင်
တော်သည် သားတော်ရာဟုလာကို ပန်းထက်တွင် ထမ်းလိုက်ရင်း

“က လာ ညီတော်၊ ခု တို့မြင်ခဲ့ရတဲ့ အခြင်းအရာတွေဟာ ဒေဝ
ဒတ်ရဲ့လက်ချက်လည်း မဟုတ်ဘူး၊ အသုဘန်မိမိတ်လည်း မဟုတ်
ဘူး၊ ကောင်းတဲ့ သူခနိမိတ်သာ ဖြစ်တယ်၊ နတ်ပြုဟွာများက ပေးတဲ့
မင်္ဂလာနိမိတ်ဖြစ်တယ်”

နောင်တော်၏ နှစ်ဦးရင်ပြင်ထဲရှိ ဥယျာဉ်တော်သည် အလွန်သာယာ
လှပကြောင်း ကျူပ်တစ်နေရာတွင် ပြောခဲ့ဖူးသည်။

အထူးသဖြင့် ထိုစဉ် ကဆုန်လရာသီတွင် နောင်တော်၏ ဥယျာဉ်
သည် မသာယာစကောင်း သာယာနေသည်ဟုပင် ကျူပ်စိတ်ထဲတွင် ထင်မိသေး
၏။

ပန်းပေါင်းစုံရန်တို့က မွေးထုံးလျက်။ ကျေးငှက်တို့၏ မြည်ကျူးသံ
တို့က နစ္စဂိုတကို ဖြစ်စေလျက် ကြားပွင့်ဝေလျက်ရှိသော ကြားကန်၊ ရွှေရောင်၊
မြေရောင် ရောတွေးသည့် ရွှေဒ်ဦးပန်းများ၊ အဝေးတွင် ရဲပတောင်းခတ်အောင်
ပွင့်နေကြသည့် အင်ကြင်းပင်များ၊ သစ်ငုတ်ကြီးများနှင့် အဖုအထစ်တို့ဖြင့်
ပြည့်နှက်နေသည့် အလှစိုက်ကျောက်ဆောင်ကြီးများ၊ ရွှေလျောင်ချိုင်းများတွင်
ထည့်ထားသည့် ငှက်ငယ်များ၊ ဒေါင်းများနှင့် ကျားသစ်ဖြူစသည်

အခြင်းကောင်းဆောင်၏ ၁၆၅

အရာအားလုံးတို့သည် ကမ္မာလောက်ကြီး၏ အစောင့်းလတ်ဆတ်သန်ရှင်းမှူ
တိုကို သောက်သုံးနေကြသည့်နှင့် ရှိတော့သည်။

မြင်မြင်သမျှ ရပ်၊ ဒြပ်အပေါင်းတို့သည် နှင်းစက်များဖြင့် တုန်ယင်
နေကြသည်။ သေလုဆဲ မက်မံပင်များပေါ်မှ ပိုးမျှင်ပိုးသားလို နဲ့သည့်
သစ်ချက်ပေါ်တွင် တင်နေသည့် နှင်းစက်များသည် နေခြည်နှန်တွင် နောင်
တော်သိဒ္ဓတ္ထ၏ ရင်တွင် လွှမ်းထားသော ကျောက်မျှက်ရတနာများထက်ပင်
တော်ပနေသေးသည်။

ကျူပ်တို့အထက်တွင်မှ ပြာလဲနက်ရှိင်းသည့် ကောင်းကင်ကြီးများ။
မိုးကုပ်စက်ဝိုင်းအောက်အစပ်တွင်မှ မြေကြီးမှ ရောင်ပြန်ဟပ်သည့်အတွက်
အစိမ်းရောင်လဲလဲ ပြေးနေသည်။

ကျူပ်တို့သည် စကားပြောစရာတွေရှိသဖြင့် ခပ်ဖြည်းဖြည်းလျှောက်
လာခဲ့ကြသည်။

မကြာမီတွင် ကျူပ်ကျင်းပမည့် ကျူပ်လက်ထပ်ပွဲအကြောင်း၊ ပန်းချီ
ကျော်တို့အကြောင်းနှင့် အခြားအကြောင်းများဖြစ်ကြသည်။ ကျူပ်မှာ သူ့ထက်
လေးနှစ်ငယ်သည့်အတွက် နောင်တော်က

“ညီတော်မှာ နှန်ယ်ပျိုးမျှစြင်းတွေ ရှိနေတယ် ညီတော်၊ ဒီ
အရွယ်မှာ ကိုယ်ရော စိတ်ပါ လျင်မြန်တယ်၊ ငါမှာတော့ ဘာကြောင့်
ရယ်လို့ မပြောတတ်ဘူး၊ ဒီလိုလျင်မြန်မှုတွေ မရှိတော့ဘူး ညီတော်”

နောင်တော်က ထိုသို့ပြောရင်း ပြုးလိုက်သည်။

ဆန္တသည် ပန်းပွားဆွဲထားသည့် ကော်ကြီးကို ကိုင်လာရင်း ရထားကို
မောင်းလာသည်။

နောင်တော်သည် အနားသို့ ရောက်လာသည်နှင့် သားတော်လေးကို
ကိုယ်တိုင် ပွဲချီ၍ ရထားမောင်းပြန်အံ့ဟု ရထားပေါ်သို့ တက်သွားသည်။
ခဏကြာလျင် နောင်တော်၏ ရထားလေးသည် ဖုန်လုံးကြီးထဲတွင် ပျောက်
ကွယ်သွားတော့သည်။

အတန်ကြာသည့်အခါ၌ နောင်တော်သည် ရထားကို မောင်း၍ ပြန်
လာခဲ့သည်။ နောင်တော်သည် သားငယ်ကို ရင်ခွင့်တွင် တင်းကျုပ်စွာ ပွဲပိုက်
ထား၏။

“ညီတော်ရော၊ နောင်တော်မှာတော့ ကျိုန်စာများ မိနေပြီလား
မဆိုနိုင်ဘူး၊ တစ်ခုခုကို မြင်ခဲ့ပြန်ပြီ”ဟုဆိုကာ နောင်တော်သိဒ္ဓတ္ထ
သည် သူမြင်ခဲ့သည့်အရာကို သားတော် မမြင်စေလိုဟန်ဖြင့် ရာဟု
လာ၏ မျှက်နှာကို လက်ဝါးဖြင့် အုပ်ပေးထားသည်။

၁၆၆ အဲ မြတ်နောက်

“ဘာတွေများ မြင်ခဲ့သလဲ နောင်တော်”

နောင်တော်သိဒ္ဓတ္ထသည် မည်သိမျှ ပြန်မပြောနိုင်သေးဘဲ တစ်ကိုယ်လုံးတုန်ယင်လျက်ရှိနေ၏။

“ခုလည်း စိတ်ကထင်တာပဲလား မပြောတတ်တော့ဘူး ညီတော်၊ နောင်တော်မှာ တစ်ခုခုတော့ တစ်ခုခုဖြစ်မယ်ထင်တယ်၊ ခပ် စောစောက သူနာကို မြင်ခဲ့ပြီးပြီ၊ သူအိုကိုလည်း မြင်ခဲ့ဖူးပြီးပြီ၊ ခု မြင်ခဲ့တဲ့ အရာကတော့ အဲဒီ သူအိုတို့ သူနာတို့ထက် ဆိုးတယ် ညီတော်”

နောင်တော်ကို ကြည့်ရသည်မှာ တစ်စုံတစ်ရာကို လန်းနေပုံရသည်။ ကျူပ်နားထဲတွင် ကြွေးစည်သံနှင့် ခရာသင်းသံများကို ကြားလာရပြီး လူများ သွားလာနေသံများကို ကြားနေရသည်။ လူမှုးကြည့်လိုက်သည့်အခါတွင် အသုဘတစ်ခုခုလာသသည်ကို တွေ့ရှိလိုက်ရသည်။ မိန်းမတစ်သိုက်သည် အလောင်း ဘေးမှ လိုက်လာကာ ငိုကြွေး၍ လိုက်ပါလာသည်။ အချို့သည် ဆံပင်ကို ဖြေချကာ ရင်ကို ထုရိုက်လျက်ရှိကြ၏။

နောင်တော်သည် သူနာကို ပထမမြင်ခဲ့ရသည်။ ထို့နောက် သူအိုကို မြင်ခဲ့ရသည်။ ယခုတစ်ကြိမ်တွင်မူ သူသေကို မြင်ရပြန်လေပြီ။ အသုဘလည်း ကျူပ်တို့အနီးမှ ဖြတ်၍ ချေသွား၏။ ရာဟုလာမှာ ထိုအရာများကို မြင်ကာ ငိုကြွေးလျက်ရှိလေပြီ။ နောင်တော်သည် သစ်ပင်ရိပ်တွင် သွား၍ ရပ်ရင်း

“ငါ သူတို့ကို အမိန့်ပေးတယ် ညီတော်၊ ဒါပေမဲ့ ငါ့အမိန့်ကို ဘယ်သူမှုလည်း နားမထောင်ကြပါကလား၊ ဒီအရာတွေဟာလည်း ငါ့ဥယျာဉ်တော်ထဲကို ဘယ်ပုံဘယ်နည်းရောက်လာကြတာလဲဟင်၊ ဒါတွေကို ငါနေ့တိုင်း တွေ့နေတော့တာပဲလား”

ကျူပ်သည် သူကိုနှစ်သိမ့်စကားပြောမည်ပြုသေး၏။ သို့ရာတွင် ကျူပ်အသံသည် သူတို့ငိုကြွေးသံများ ကြားထဲတွင် နစ်မြှုပ်သွားလျက်ရှိနေသည်။

အသုဘလူတန်းကြီးအဝေးသို့ရောက်သွားသည်အထိ ကျူပ်တို့သည် တိတ်ဆိတ်နေကြသည်။ ခပ်စောစောက ရာဟုလာသည် ငိုကြွေးလျက်ရှိနေသော်လည်း ယခုမူ ငိုကြွေးခြင်းမရှိတော့ပေ။

“သူသေဆိုတာ ဒါပဲလားဟင် ညီတော်၊ ဟိုတုန်းကတော့ ကြယ် တံခွန်ပေါ်ရင် မဂ်လာနိမိတ်လို့ ခေါ်ကြတယ်၊ ခု ဒီကြယ်တံခွန်ပေါ်လာတာကတော့ အသုဘနိမိတ်ဖြစ်နေပြောလားဟင် ညီတော်၊ အသုဘနိမိတ်မဖြစ်နိုင်ပေဘူးလား၊ သူနာရယ်၊ သူအိုရယ် မြင်ခဲ့ပြီး သူသေ

ကို မြင်ရပိန်ပြီ၊ ဒီနောက်တော့ ဘာကိုမှ မြင်စရာမရှိတော့ဘူး ထင် တယ် ညီတော်”

နောက်ရက်များတွင် ကျူပ်တို့ လက်ထပ်ပွဲအတွက် ပြင်ဆင်ရသည့် ကိစ္စများဖြင့် အလုပ်များနေကြသည်။

ကျူပ်မှာလည်း နောင်တော်နှင့် သိပ်မထွေဖြစ်တော့။ ကျူပ်တို့မြင်ခဲ့ ရသည့် နိမိတ်များသည် နောင်တော်အတွက်လော့၊ ကျူပ်အတွက်လော့ဆိုသည် ကို ကျူပ်ဝေခွဲမရ။ ကျူပ်၏ ကံ့ဘာတာသည် မည်သို့ရှိနေလေသနည်း။ နောက် ထပ်မည်သို့သော ကြယ်တံခွန်များ ပေါ်လော့းမည်နည်း။ မည်သည့်မြစ်များ သည် ကမ်းအထိ ရေလျှံကြော့းမည်နည်း။

ကျူပ်တို့၏ လက်ထပ်မဂ်လာပွဲကို ဝါဆိုလတွင် ကျင်းပ၏။ ပွဲလမ်း သဘင်များကို သုံးရက်တိုင်တိုင်ကျင်းပလေသည်။

ကျူပ်တို့မဂ်လာပွဲတွင် အစဉ်အလာအရပြုလုပ်ရသော အခမ်းအနား များ၊ မဂ်လာပွဲတွင် ရွှေတံ့ရသော ဂါထာများ၊ မန္တန်များ၊ ဂို့မြစ်ထဲသို့ ရေ ချိုးဆင်းကြရသည့် မဂ်လာပွဲကျင်းပပုံများကို ကျူပ် အကျယ်မရေးတော့ပြီ။ ထိနေ့က နောင်တော်သည် ကျူပ်မဂ်လာပွဲသို့ လာရာတွင် အထူးချင်ပျော်ရေသည် ကို သတိပြုမိ၏။

ယခင်အခါများကမူ နိမိတ်ကြီးများကို မြင်ခဲ့သဖြင့် နောင်တော်သည် စိတ်လက်မအီမသာဖြစ်နေခဲ့သည်။ ယခုမူ ဘာမှ မဖြစ်တော့။ နောင်တော်သည် အထူးပေါ့ပါးရွှေင်လန်းလျက်ရှိသည်ဟုပင်ကျူပ်စိတ်ထဲတွင်လိုက်လေသည်။

“မကြာခင်မှာ နောင်တော်လည်း ခရီးတစ်ခုကို သွားရလိမ့်မယ် ထင်တယ် အာနန္ဒာ၊ ညီတော်ပါလာရင် သိပ်ကောင်းမှာပဲ”ဟု ကျူပ် ကို ပြောသည်။

ကျူပ်တို့ မဂ်လာပွဲကို လှည့်လည်စဉ် နောင်တော်လည်း လိုက်ပါလာ ခဲ့သည်။ နောင်တော်သည် သူ့ရထားကို ပန်းများဖြင့် ကြိနေသည့် ကိုသာဂေါ တမိအမည်ရှိ မိန်းမင်္ဂလားအား လည်တွင် ခွဲထားသည့် ပုလဲတစ်ကုံးကို ချွတ်၍ ပစ်ပေးခဲ့သည်။

ထိုစဉ်က ထိုအပြုအမှုသည် နောင်တော်သိဒ္ဓတ္ထအနေဖြင့် လူ့လောက ကြီးတွင် နောက်ဆုံးပြုခဲ့သည့် ကုသိုလ်ကောင်းမှုဟု ကျူပ်မသိခဲ့။ ထိုမျှမက ထိုနေ့မနက်က သူ၏ ဥယျာဉ်တော်ထဲတွင် ဝါရွှေသော သက်န်းကို ဝတ်ဆင် ထားသည့် ရဟန်းတစ်ပါးကို တွေ့ခဲ့ရကြောင်းကိုလည်း ကျူပ်မသိခဲ့။ ထိုနေ့ မနက်က နောင်တော်သည် ခါတိုင်းကဲ့သို့ ဥယျာဉ်ထဲသို့ ဆင်းလာစဉ် ဝါရွှေ သော သက်န်းဆီးထားသည့် ရဟန်းတစ်ပါးနှင့်တွေ့ခဲ့သည်။

၁၆၈ မြတ်စွာနှင့်

ထိရဟန်းမှာ များစွာ ကြည်ညီဖွယ်ကောင်းပြီး စကားပြောဆိုရာတွင် လည်း တည်ဖြို့မြတ်အေးချမ်းသည်ဟု ဆို၏။

နောင်တော်က မည်သည့်တံခါးမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ မည်သည့်အကြောင်းကြောင့် ဥယျာဉ်ထဲသို့ ရောက်လာခြင်းဖြစ်ကြောင်း မေးလျှောက်သည်တွင် ရဟန်းက သစ်သီးဆွမ်းအလှုခံရန် လာသည်ဟု ဖြေ၏။ မည်သည့်တံခါးမှ ဝင်ရောက်လာခြင်းဟု မေးသည့်အခါတွင် ရဟန်းသည် ဖော်ဆိုခြင်းမပြုဘဲ မိမိသည် ကမ္မာလောက်ကြီးအတွက် ပြို့မြတ်ချမ်းခြင်းကို ယူဆောင်လာမည့် မင်းသားတစ်ပါးကို ရှာရန် ဟိမဝန္တာတောင်သို့ လာခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်ဆို၏။

“အဲဒီမင်းသားဟာ ကျွန်ုပ်များလားအရှင်”

ဟု နောင်တော်က မေးသည့် အခါတွင် ရဟန်းသည် ဖော်ဆိုခြင်းမပြု။ နောင်တော်သည် ရဟန်းနောက် သို့လိုက်ပါသွားကာ

“ကျွန်ုပ်ကို တစ်စုံတစ်ရာပြောဆိုစရာများ ရှိသေးသလားအရှင်”

“ကျွန်ုပ်တွင် အသင့်အား ပြောစရာ ဘာမှ မရှိ။ ရှိလျှင်လည်း

ယခုအချိန်တွင်ပြော၍ အချည်းနှီးသာဖြစ်မည်”

ဟု ရဟန်းက ဖြေသည်။

နောင်တော်သည် ရဟန်း၏ စကားများကို သေချာစွာ စဉ်းစားကြည့်ရင်း ကျွန်ုပ်စုံသည်။ ထိုစဉ်က မိမိသည် သမထအာရုံတွင် လေးနက်စွာ ဝင်စားနေခဲ့မိသည့်အတွက် ထိုရဟန်းတော်ပျောက်ကွယ်သွားသည်ကို မသိလိုက်ကြောင်း၊ သို့ရာတွင် ရဟန်းတော်မှာမူ မိမိစိတ်ကထင်ခြင်းမဟုတ်ဘဲ လူစစ်စစ်ပင်ဖြစ်ကြောင်း၊ တည်ကြည်လေးနက်သော သိက္ခာရှိပြီး ဘုရင်တစ်ပါးကဲ့သို့ တင့်တယ်ခြင်းမျိုးရှိကြောင်းဖြင့် ကျူပ်ကို ပြောပြသည်။

နောက်တစ်နေ့မနက်တွင် ကျူပ်သည် မလျှောမင်းသားတို့၏ တိုင်းပြည်ဖြစ်သော ကုသိန္တရုံသို့ထွက်လာခဲ့သည်။ ထို့နောက်တွင် နောင်တော်နှင့် နှစ်ပေါင်းများစွာ ကွဲခဲ့ကြ၏။

နောင်တော်နှင့် ကျူပ်တို့သည်လည်း လူလားမြောက်ခဲ့ပြီ။ နောင်တော်နှင့် ကျူပ်တို့သည် ကလေးအရွယ်တွင် အတူကြီးပြင်းလာခဲ့သည်။

လူရွယ်ဘဝလေးတွေကိုလည်း အတူဖြတ်သန်းခဲ့ကြသည်။ မနက်ခင်း၏ လတ်ဆတ်မှုထဲတွင် ဟိမဝန္တာတောင်တန်းကြီးကို ကြည့်၍ ကျူပ်စိတ်သည် တွေ့ဝေထိုင်းမှုင်းခြင်းဖြစ်ခဲ့သောလောက် နောင်တော်၏ စိတ်မှာမူ အစဉ်လန်းဆန်းနေကာ ပန်းပွင့်ကဲ့သို့ ဖြစ်နေခဲ့သည်။

နောင်တော်သည် စကြေဝတေးမင်းဖြစ်နိုင်သော မင်းမျိုးမင်းနှယ်ဖြစ်

အခြင်းကောင်းဆောင်ရွက် ၁၆၉

လျက် နိမ့်ချေတတ်သော နှလုံးသားရှိသူဖြစ်၏။ ကြီးစွာသော ဉာဏ်ပညာရှိသူ လည်း
ဖြစ်သည်။

နောင်တော်သည် သူကိုချေစွဲများ လမ်းကြောင်းတွင် ကြယ်ကြီး
တစ်စင်းကဲ့သို့၊ အစဉ်အမြဲတောက်ပနေအောင် ထွန်းလင်းလျက်ရှိသူဖြစ်သည်။
နောင်တော်သည် သူအို၊ သူနာနှင့် သူသေတို့ကို မြင်ခဲ့ရပြီ။ ထိနိမိတ်တို့သည်
နောင်တော်သိဒ္ဓတ္ထကို ကိုယ်ထင်ပြပြီးနောက် ပျောက်ကွယ်သွားကြကာ ဝါရွှေ သော
သက်န်းကို ဆင်မြှန်း၍ ပြန်ရောက်လာခဲ့သည်။ နောင်တော်သိဒ္ဓတ္ထသည်
သမ္မာသမ္မာစီအဖြစ်ရတော်မူပြီးနောက် ကျူပ်တို့၏အလယ်တွင် တင့်တယ်စွာ
စံပယ်ကာ လူသတ္တဝါအပေါင်းတို့အား နိမိတ်တို့မှ လွန်ရာကို လမ်းပြနိုင်တော်
မူခဲ့လေပြီ။

သေခြင်းတရားသည် နှီးည့်သိမ်မွေသူများကို ခေါ်ဆောင်သွားတတ်
သည်။ ငယ်ရွှေယ်စဉ်က နောင်တော်သည် ကျူပ်တို့အားလုံးထဲတွင် အနှီးည့်ဆုံး
ဖြစ်သည်။ မည်သည့်အချိန်၊ မည်သည့်နေရာ၌မဆို နောင်တော်သည် အစဉ်
နှီးည့်သိမ်မွေဖြစ်သည်။

ဤသည်တို့မှာ ဝါရွှေသော သက်န်းကို မဆီးမိုးပုထုဇ်လောကီသား
ဟူသော ပြနိဖုန်တောတွင် နောင်တော်ဖြတ်သန်းခဲ့စဉ်က အကြောင်းများကို
ကျူပ်မှတ်မိသရွှေပြန်လည်ရေးသားလိုက်ခြင်းဖြစ်ပါသည်။





ဗုဒ္ဓအရှင်၏ ညီတော်ဖြစ်၍ ချစ်ခင်နှစ်လိုဘူ အာနနာဟု အမည်ရှိသော ကျူပ် သည်
ဤအကြောင်းများကို ညည်တွင် ရေးသားခြင်းဖြစ်သည်။

ညဆိုလျှင် နားကျောင်းသူငယ်၏ ပလွှာသံကို တလင်းအပြင်ဘက် မှ
အမြဲလိုလို ကြားနေရမြဲဖြစ်သည်။ ယခုအချိန်တွင် လသည် အနောက်ဘက် သို့
အတော်စောင်းသွားလေပြီ။

နားကျောင်းသူငယ်သည် တလင်းပြင်တွင် ရှိကောင်းရှိနော်းမည်ဖြစ်
သော်လည်း နောက်တစ်နေ့ညာ လရောင်မထိုးမချင်း သူ့ကို ကျူပ်မြင်နိုင်းမည်
မဟုတ်။ လရောင်၌ စိတ်သည် အနောင်အဖွဲ့မှ ကင်းလွတ်သည်ဖြစ်၍ ချမ်းသာ
ခြင်းသုခ ခံစားနေရသည်တကား။

အရာဝတ္ထုအပေါင်းတို့ကို နိဂုံပကတိအတိုင်း မြင်ရသည်တကား။

နိဂုံအသွေးအရောင်အတိုင်း တွေ့နေရသည်တကား။

မူလ ပြကတေ့ အဆင်းအတိုင်း၊ မူလပြကတေ့ အနဲ့အတိုင်း တွေ့
နေရပေသည်တကား။ ပလွှာသံကို ကြည်လင်ပိုသစ္ာ ကြားရမြင်ရခြင်းသည်
ပင်လျှင် မြတ်သော မဂ္ဂလာတစ်ပါးပေတကားဟု ကျူပ်ဥဒါန်းကျူးရင့်မိသည်။

ကျူပ်လက်ထဲတွင် ကိုင်ထားသည့် ကညာစ်သည် ရှုံးသို့အတင်းတိုး
နေသည့်တိုင် ကျူပ်လက်များသည် ကောင်းစွာ မလိုက်နိုင်တော့။

“အပွဲမာဇာန် သမ္မာဇာထာ၊ မမေ့မလျှော့ သတိရှိကြကုန်”ဟု

ဗုဒ္ဓရှင်တော်က ဆုံးမတော်မူခဲ့၏။

“ရဟန်းတို့၊ လာကြကုန်၊ သင်တို့၏ ဆီမိုးခွက်များကို လင်းကြ
စေကုန်၊ သင်တို့၏ ကညာစ်တို့ကို သွေးကြကုန်၊ သက်န်းတို့ကို သိမ်း
ဆည်းကာ ငါပြောသည့်အတိုင်း အကြောင်းအရာတို့ကို ဂရာတစိုက်
မှတ်သားကြကုန်”

ကျူပ်လက်ထပ်ပွဲကျင်းပသည့်ညွှေ့ နောင်တော်သိဒ္ဓတ္ထသည် သူနန်း

ဆောင်သို့ ပြန်သွားခဲ့သည်။ သူမကိုနှစ်နှင့် သူဝတ်ရုံတွင် ပုလဲလုံးများစီကုံးထားသည်ကို ကျေပ်သတိပြုမိသည်။ နောင်တော်သည် ထိပုလဲလုံးများကို သေချာစွာ ဖြုတ်ယူကာ ထိုင်ခုပေါ်တွင် ပစ်ကြချလိုက်သည်။ အလင်းရောင်တွင် သေချာစွာကြည့်နေသည်။

နောင်တော်သည် မိမိအပါးတွင် ဓစားနေသည့် ရုံရွှေတော်များကို အဝေးသို့ လွှတ်လိုက်ပြီးနောက် နေမင်းကိုလည်းကောင်း၊ ဘုံလေးပါးကိုလည်းကောင်း၊ ခုံံယမျိုးနှင့်ယုံကိုလည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်းများနှင့် မိမိချုပ်ခင်နှစ်သက်သူများကိုလည်းကောင်း ဆုတောင်းမေတ္တာပို့သည်။

နောင်တော်သည် ခန်းဆောင်ထဲသို့ ပြန်အဝင်တွင် မီးတိုင်တစ်တိုင်ကို ယူခဲ့သည်။

မျက်နှာကြက်မှ အီမီအမိုးပေါ်သို့ တွဲလဲကျေနေသည့် ပုလဲလုံးများကို မေ့ကြည့်သည်။ ပုလဲလုံးတစ်လုံးနှင့် တစ်လုံး အရိပ်ထင်လျက်ရှိနေသည်။

တစ်လုံး၏ အရိပ်သည် အခြားတစ်လုံးပေါ်တွင် ပေါ်လျက်ရှိ၏။ လက်ထဲတွင် ပုလဲတစ်လုံးကို ကိုင်၍ ကြည့်လိုက်သည့်နှင့် ထိုလက်နှင့် ထိုပုလဲလုံးတို့၏ အရိပ်သည် ခန်းဆောင်ထဲတွင် ချိတ်ဆွဲထားသည့် ကန့်လန့်ကာများနှင့် ခန်းဆီးများ၊ မျက်နှာကြက်များရှိ ထောင်ပေါင်းများစွာသော ပုလဲလုံးများတွင် သွား၍ အရိပ်ထင်ကြသည်။

ပုလဲလုံးများပေါ်တွင် လာထင်သည့် အခြားပုလဲတစ်လုံး၏ အရိပ်သည်လည်း အခြားပုလဲတစ်လုံးတွင် အလားတူသွား၍ ထင်လျက်ရှိရာ ဤသို့ဖြင့် နောင်တော်၏ ခန်းဆောင်ထဲတွင် ပုလဲလုံးပေါင်းများစွာတို့၏ အရိပ်များသည် သန်းပေါင်းများစွာသော ပုလဲလုံးများ၏ အရိပ်သို့ ကူးပြောင်းသွားကာ မဟုနိုင်သော အရောင်များကို ဖြာထွက်စေသည်။

နောင်တော်သည် ဤအခြင်းအရာကို ယခင်က တစ်ခါမှ သတိမထားမိခဲ့။ သို့ခုံံလျှင် မိမိခန့်ကိုယ်၏ လူပ်ရှားမှုတိုင်းတွင်လည်း အရိပ်သဖွယ်ထင်ဟပ်နေရလိမ့်မည်။ သို့ခုံံလျှင် လူသူသတ္တဝါများသည်လည်း လောကြီး၏ အရိပ်ကြီးထဲတွင် ထင်ဟပ်နေရသည့် အရာများဖြစ်ရလိမ့်မည်။

နောင်တော်သည် ပုလဲကန့်လန့်ကာများကို သတိမရတော့။ လောကြီး၌ အရာရာတိုင်းသည် တစ်ခုတည်းမဟုတ်။ အရာရာတိုင်းသည် ဆက်စပ်နေကြသည်မဟုတ်လော့။ လောကတွင် မတည်မြို့သည့် အရာတွေချည်းဖြစ်ကြသည့်တိုင် တစ်နေရာရာတွင်မူ တည်မြို့သည့်အရာဟူ၍ ရှိရလိမ့်မည်။

အထပ်ထပ်အဖန်ဖန် ဖြစ်ပျက်နေကြသည် မဟုတ်လော့။ သူတစ်ပါးကို သတ်ခဲ့သူသည် နောင်ဘဝတွင် ပြန်၍ အသတ်ခံရည်းမည်။

၁၃၂ မြန်မာစာ

သူတစ်ပါးကို မကောင်းမှုပြခဲ့သူသည် နောင်တွင်ပြန်၍ မကောင်းမှုပြခံရညီးမည်။ ဤနည်းအားဖြင့် လောကကြီးသည် အထပ်ထပ်အဖန်ဖန်ဖြစ်ပျက်နေသည်မဟုတ်လော့။ လောကကြီးသည် အဖန်တလဲလဲဖြစ်ပျက်နေသည့် အခြင်းအရာမဟုတ်လော့။

သို့တိုင် အထပ်ထပ်အပြန်ပြန် ရစ်ပတ် ဖြစ်ပျက်နေခြင်း မရှိသည့် နေရာသည် တစ်နေရာတွင်သာရှိလိမ့်မည်။ တည်မြှုသည့်နေရာသည် တစ်နေရာတွင်သာ ရှိရလိမ့်မည်။ မည်သို့ဖြစ်စေ မိမိသည် နောင်တွင် တရစ်ပတ် ပတ်ဖြစ်ပျက်သည့် အဖြစ်မျိုးကိုမှ မလိုချင်တော့ပြီ။

နောင်တော်သည် ဤသို့တွေ့ရင်း အမွေးနဲ့သာ ပက်ဖျိန်းထားသည့် စက်ရာတွင် လဲလောင်းရင်း ဆုတောင်းခြင်းပြု၏။ ကချေသည်များ၊ ရံရွှေတော် များကို ပေါ်စောစောက မောင်းထုတ်ထားသော်လည်း မည်သည့်အချိန်က ပြန်ရောက်လာသည်မသိ။ အချို့က တေးသီလျက်။ အချို့က ကချိန်လျက်။

ထို့နောက်တွင်မှ နောင်တော်သည် အိပ်ပျော်သွား၏။

ပြန်နိုးလာသည့်အခါတွင်မှ သူတစ်ကိုယ်လုံး အေးစက်နေလေပြီ။ ရံရွှေတော်များ၊ ကချေသည်များသည် ကြမ်းပြင်ပေါ်တွင် လဲလောင်းကာ အိပ်ပျော်လျက်ရှိနေ၏။

အချို့က ကနေသည့်အနေအထားဖြင့် အိပ်ပျော်နေကြ၏။ အချို့က အိပ်ရင်း သမ်းဝေလျက်။ ပေါ်စောစောက သူတို့ကိုယ်မှ ရန်းများသည် သင်းပုံးလျက်ရှိနေသော်လည်း ယခုမှ ပူအိုက်မွန်းကျပ်နေသောလဲတဲ့တွင်သူတို့ကိုယ်မှ အန်းများ ပုပ်ဟောင်နဲ့စော်လျက်။ ဆီမိုးချက်တို့မှ မီးစာများသည် လောင်စာဆီတို့ ခန်းခြောက်လျက်။ မီးရိုးမိုင်းတို့ စွဲလျက်။ တူရှိယာပစ္စည်းတို့သည် ကြမ်းပေါ်တွင် ပြန်ကြော်လျက်။ အားလုံးသည် ကျက်သရေကင်းမဲ့နေသည်ဟု ထင်ရသည်။

“ငါ ဘယ်လိုများ ဖြစ်နေပါလိမ့်မလ”

ဟုနောင်တော်တွေးသည်။

သူမျက်စိတဲ့တွင် သူအို့၊ သူနာ့၊ သူသေနှင့် ရဟန်းတို့ကို မြင်ယောင်လာသည်။ နောင်တော်သည် သေခြင်းတရားကို ပြက်ပြက်ထင်ထင်မြင်လာကာ သံဝေဂကြီးစွာဖြစ်သည်။

“အင်း သချိုင်းတွေမှာလည်း ဒီလိုပဲ နေမှာပဲ၊ မှာင်မည်းတဲ့

အရပ်တွေတဲ့မှာလည်း ဒီလိုပဲ နေမှာပဲ”ဟု နောင်တော်ဆိုမိသည်။

နောင်တော်သည် သေခြင်းတရားကို ဆက်မတွေးချင်။ သေခြင်းတရားအကြောင်းတွေးရသည်မှာ ထိတ်လန်းဖွယ် ကောင်းလှသည်။ အထူးသ

ဖြင့် ပျီးရှယ်သည့် သူအရွယ်တွင် ထိအကြောင်းကို တွေးရသည်မှာ ပို၍ ထိတ်လန့်ဖွယ်ရာ ကောင်းသည်။

ယခု ကချေသည်တို့ကို ကြည့်ရင်း သေခြင်းတရားကို တွေးရသည်။ ကချေသည်တို့သည် ပိုးလိုးပက်လက်ဖြင့် အိပ်ပျော်နေကြသည်။

ချွေးနဲ့၊ အာပ်နဲ့တို့ဖြင့် နံစော်လျက်။ သူတို့ခေါင်းတွင် ပန်ထား သည့်ပန်းပွင့် များမှာ ညီးရော်လျက်။ ပိုးလိုးပက်လက် အိပ်ပျော်နေကြသော ကချေသည်များကို ကြည့်ရသည်မှာ ယမင်းရပ်များကို ရိုက်ချိုးကာ အခန်းထဲတွင် ပစ်ထားသည်နှင့်သာ တူနေတော့သည်။

“ကြည့်စမ်း သူတို့တစ်တွေဟာ အိပ်ပျော်မသွားမိထိ ငါကို ကျေနပ်အောင် ဖြေဖျော်နေခဲ့ကြတယ်”

ပုလဲလုံးများသည် ကြေးနဲ့ရောင်မှန်အိမ်မှ မီးရောင်ထဲတွင် တဖျပ်ဖျော်တော်ပနေဆဲဖြစ်သည်။ နောင်တော်သီဒ္ဓတ္ထသည် သူ့ရုပ်ပုံကို ကြေးနဲ့မှန်အိမ်ထဲတွင် လှမ်းကြည့်လိုက်သည်။

သူ့မျက်နှာသည် မကြည့်မလင်ဖြစ်ကာ နဖူးတွင် အရေတွန်းနေသည် ဟု ထင်ရ၏။

ကြေးမှန်အိမ်မီးတော်ကို တော်လောင်နေမြို့ဖြစ်ရာ ထိမီးတော်ကို မြင်ရသည်ကပင် ထိတ်လန့်စဖွယ် ကောင်းနေသည်။

နောင်တော်သည် ခပ်လှမ်းလှမ်းတွင် အိပ်ပျော်နေသော ကချေသည် တစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

ဘာခြားနားသေးသနည်း။ ကချေသည်၏ အာရုံခံစားမှုတို့သည် ရပ်တန်သွားပြီဟု ထင်ရသည်။ မှန်သည်။ အတွေးအာရုံတို့သည် အစစ်အမှန်မဟုတ်။ အတုအယောင်မျှသာ။ ထိအတွေးအာရုံတို့သည် ရသကိုလည်း ပေး၏။ ဝေဒနာကိုလည်းပေး၏။ စင်စစ်ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းတို့သည် ပူခြင်း၊ အေးခြင်းနှင့် အတူတူပင် မဟုတ်ပါလော့။

နောင်တော်သည် သူ့နေထိုင်ရာအခန်းစက်ရာဆောင်ခန်းကို ချုံရှာလာခဲ့ပြီ။ မည်သည့်အခါကဗု မြှင့်မီးတော့သော မီးလျှံ့တစ်ခုကို အစဉ်မြင်နေရသူ တစ်ဦးလည် ထိမီးလျှံ့ကို မှန်းတီးစက်ဆုပ်လာခဲ့လေသကဲ့သို့ နောင်တော်သည် လည်း မိမိနေထိုင်ရာပတ်ဝန်းကျင် စက်ရာခန်းဆောင်ကို ချုံမှန်းသည်ထက်ချုံမှန်းလာခဲ့လေပြီ။

ဗေဒင်ဟူးရားတို့က ကြယ်တံခါန်ကြီးပေါ်ခြင်းသည် ကောင်းသည့် မဂ်လာနိမိတ်ဖြစ်သည်ဟု ဆိုကြ၏။

ယခုထို့မဂ်လာနိမိတ်သည် အဘယ်မှာနည်း။ နောင်တော်သည်

၁၃၄ အဲ မြတ်စွာနှင့်

‘မက်လာနိမိတ်’ဟူသော စကားသည် တဖ္တဖာရွတ်ရင်း နှစ်းဆောင်တံခါးဆီသို့ လာခဲ့သည်။

ကောင်းကင်တွင် အသိန်းအသန်း မကသော ကြယ်တို့သည် လင်း လက်နေကြသည်။ လေထဲတွင် စွတ်စိုဓာတ်ပါနေသည့်အတွက် ကြယ်ဖြူတို့ သည် ခါတိုင်းထက်ပင် ပို၍လင်းနေသည်ဟုထင်ရသေးသည်။

ကြယ်တို့ကို ကြည့်ရသည်မှာ ကောင်းကင်ပြင်ကြီးထဲတွင် ကြယ်ရေ တံခါးကြီးအဟုန်ပြင်းစွာ စီးဆင်းနေသည်နှင့် တူနေသည်။

ပူနွေးသည့်ညလေပြည်ထဲတွင် ခန်းဆောင်အမိုးတံစက်မြှုပ်အောက် တစ်လျှောက်တဲ့လဲဆွဲထားသော နှဲသာအိတ်ကလေးများကို နောင်တော်မေ့ ကြည့်သည်။ နောင်တော်သည် နှဲသာအိတ်ကလေးတစ်အိတ်ကို ဖြုတ်ယူလိုက် ပြီး ခြေဖြင့်နင်းချေပစ်လိုက်သည်။ နှဲသာအိတ်ကလေးသည် ပင့်ကူတစ်ကောင် ကဲ့သို့ မြတွင် ပြားနေသည်။ နောင်တော်သည် ဥယျာဉ်ထဲသို့ ထွက်လာခဲ့သည်။

ဥယျာဉ်ထဲတွင် လေက အေးမြှုလျက်။ ခန်းဆောင်တွင်းမှ ပူစပ် လောင်အိုက်သော လေနှင့်မူ ကွာခြားဘီခြင်း။

နောင်တော်သည် ရထားထိန်းဆန္ဒကို ခေါ်၍ စီးတော်မြှင်းဖြစ်သည့် ကဏ္ဍာဏကို အပြင်ခိုင်းရန် ဆုံးဖြတ်ကာ ဆန္ဒ၏ အဆောင်သို့ ထွက်လာခဲ့သည်။ နောင်တော်သည် ဆန္ဒကို အိပ်ရာမှ အသာလှပ်နှီးကာ

“ဆန္ဒ၊ ပြင်လေ့”ဟု ပြောသည်။

နောက်ထပ် ဘာမှ ပြောစရာမလိုတော့။ ဆန္ဒသည် သခင်၏ အလိုက်နားလည်နေလေပြီ။ နောင်တော်သည် ယသော်စရာနှင့် ရာဟုလာတို့ကို နှုတ်ဆက်ရန် သတိရသည်။ ထို့ကြောင့် ယသော်စရာနှင့် သားတော်ရာဟုလာတို့ရှာ ခန်းဆောင်သို့ လာခဲ့၏။

“ယသော်စရာကတော့ ငါကို သွားခွင့်ပြုမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူကိုတွေ့ပြီးသည့်တိုင်အောင် ငါအမို့ကြားနဲ့ မပြောင်းလဲဘူးဆိုရင် ငါကိုယ်ငါ စမ်းသပ်စစ်ဆေးပြီးသား ဖြစ်ပေတာပေါ့”

နောင်တော်သည် ကြာခြည်ကိုလှပ်ကာ ခန်းဆောင်ထဲ ဝင်လာခဲ့သည်။

ကြင်ရာတော်ယသော်စရာသည် ပရပ်သား ညောင်စောင်းပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်လျက်ရှိနေ၏။

ဖြူဖွေးသေးသွယ်သော လက်မောင်းတစ်ဖက်ဖြင့် သားတော်လေးကို ဖွေ့ပိုက်လျက်။ နောင်တော်သည် တစ်စုံတစ်ရာနှင့် ခလုတ်တို့က်မိလိုက်သည်

ဟု စိတ်တွင်ထင်လိုက်သည်။ မည်သည့်အရာမှန်းမသိ။ မိမိခလုတ်တိုက်မိလိုက်သည့်မှာ မိမိ၏ စိတ်အနောင်အဖွဲ့ပင်ဖြစ်သည်ဟု နောင်တွင် နောင်တော်ကပြန်ပြောသည်။

ယသော်ခရာမှာ နှီးနေလေပြီ။

“မောင်တော်လာလို့ ဝမ်းသာလိုက်တာ မောင်တော်ရယ်၊ အိပ်မက်တွေ မကောင်းဘူး၊ အိပ်မက်ဆိုးတွေကိုချည့်းပဲ မက်မက်နေ တယ်၊ နှမတော်တို့ အနီးတစ်ပို့ကိုမှာရှိတဲ့ မြေကြီးဟာ သွက်သွက်ခါ အောင်လှပ်လို့၊ မြေကြီးဟာ ပင်လယ်ကြီးလို လိုင်းတံပိုးမောက်ထ နေတယ်၊ မိုးနှုတ်ကြန္တာရဲ့ လက်နက်ဖြစ်တဲ့ မိုးကြီးစက်သွားကြီးဟာ လည်းထက်ပိုင်းကျိုးပြတ်ပြီး မြေကြီးပေါ်ကို ကျေလာသတဲ့ ပြီးတော့ နေ၊ လနဲ့ကြယ်တာရာတွေဟာလည်း လူတွေ တောင်ကမ်းပါးပေါ် ကလိမ့်ကျေလာသလို ကောင်းကင်ပြင်ကြီးထဲကနေပြီး ပြတ်ကျေတယ် လို့ အိပ်မက်မက်နေတယ်၊ နှမတော် အသည်းတုန်း၊ အူတုန်းရှိလိုက် တာမောင်တော်ရယ်၊ ဘယ်လိုသော့ကြောင့်များ ဒီလိုအိပ်မက်ဆိုး တွေ မက်ပါသလဲ မသိဘူး၊ မောင်တော်ရှင်းပြပါဦး၊ ဘာအဓိပ္ပာယ် လဲဟင်မောင်တော်”

“ဘာအဓိပ္ပာယ်မှ မဟုတ်ဘူး နှမတော်၊ သွေးလေချောက်ချားလို့ မက်တာပါ”

နောင်တော်သည် နှီးညံ့သည့်ချို့သာသည့် အသံဖြင့်ပြော၏။ သို့ရာတွင် ယသော်ခရာ၏ ညောင်စောင်းအနီးသို့ ကပ်လာခြင်းမပြု။

“အိပ်မက်က တော်တော်နဲ့ မဆုံးနိုင်ဘူး မောင်တော်၊ ဒီလိုအိပ်မက်မျိုး နှမတော် တစ်ခါမှ မမက်ဖူးသေးဘူး၊ ပြီးတော့ ရထားထိန်းဆန္ဒက အနားရောက်လာပြီး နှမတော်ရဲ့ မကိုင့်မှာရှိတဲ့ အဖိုးထိုက်ဆုံး၊ အကောင်းဆုံးဆိုတဲ့ ကျောက်မျက်ရတနာတွေကို ပြတ်ယူသွားသတဲ့၊ ဘာဖြစ်လို့ ဒီလို အိပ်မက်တွေကို မက်တာလဲ မောင်တော်၊ မွေးကြိုင်သင်းပုံးပြီး နှီးညံ့ချောမွောနေတဲ့ နှမတော်ရဲ့ ခန္ဓာကိုယ်ဟာလည်း အရေတွေရုံးတွဲပြီး နံတော်သွားသတဲ့၊ နှမတော်ရဲ့ လက်တွေ၊ ခြေတွေဟာလည်း တစ်ခုစီ တစ်ခုစီ ပြတ်ကြွကျသွားသတဲ့၊ ရတနာတွေ စီခြုံထားတဲ့ သလွန်ညောင်စောင်းကြီးဟာလည်း မြေကြီးပေါ်ကို ပြီးကျသွားပြီး သစ်ဆွေးတုံးကြီး ဖြစ်သွားသတဲ့၊ သလွန်ညောင်စောင်းပေါ်မှာ ငင်းထားတဲ့ ပိုးဖဲ့ကတ္ထိပါ အိပ်ရာခင်းတွေဟာလည်း စုတ်ပြတ်ပြီး ဆုံးဖြတ်တွေးလို့ အထွေးထွေးအယုက်ယုက်ဖြစ်

၁၃၆ အဲ မြန်းစား

ကုန်ကြသတဲ့၊ တယ်လည်း ဆန်းကြယ်ပါလား မောင်တော်ရယ်၊
လေပြင်းကြီးတိုက်တဲ့အခါမှာ နေမင်းကြီး ကွယ်ဖျောက် ပြီးတော့ ဈေး
နှစ်းတော်ဝင်းကြီးရဲ့အထဲမှာရှိတဲ့ မွေးသပြေပင်ကြီးဟာလည်း မြေ
ကြီးပေါ် ဗုန်းဗုန်းလဲကျသွားတယ်၊ နှစ်းမြို့တံဌးမှာရှိတဲ့ အစောင့်
တွေဟာလည်း သစ်သားရပ်တုကြီးတွေလို့ ဖြစ်သွားသတဲ့၊ တချို့
ကျတော့ ရင်ဘတ်ကို တီးပြီး အော်ဟစ်စိုးကြေးနေကြသတဲ့၊ ကပိုလ
ဝတ်မြို့ကြီးတစ်မြို့လုံးဟာလည်း သိုးတစ်ကောင်၊ ပန်းတစ်ပွဲ့ကိုမှ
မမြင်ရတော့ဘဲ လွင်တီးခေါင် ကန္တာရကြီးလို့ ဖြစ်နေသတဲ့၊ ပန်းပင်၊
သစ်ပင်တွေဟာလည်း အချက် ကျိုးကျဲဖြစ်၊ ကန်တွေဟာလည်း
ခန်းခြားကိုန်ကြသတဲ့၊ မြင်မက် ပုံ ဆန်းလှချည်လား မောင်တော်၊
ဘယ်လို့လုပ်ရပါမလဲ၊ နှမတော်ကို မကယ်နိုင်တော့ဘူးလား
မောင်တော်”

ယသော်ဓရာသည် ငိုကြေးလျက်နေသည်။ ရာဟုလာမှာ အိပ်ပျော်ဆဲ။
ဆီမိုးတိုင်မှ အလင်းရောင်သည် ယသော်ဓရာ၏ ဖြူဖွေးဝင်းဝါသာ အသားနှင့်
လက်တွင် ဝတ်ထားသည့် ကျောက်စိမ်းရတနာပေါ်သို့ ဖြာကျလျက်ရှိသည်။

နောင်တော်သည် အနီးသို့ ကပ်လာကာ

“သွေးလေချောက်ချားလို့ မက်တာပါ နှမတော်၊ ဘာမှ မဖြစ်ပါ
ဘူး၊ အိပ်ပါ”ဟု ပြော၏။

ယသော်ဓရာသည် နောင်တော်၏ စကားကို စိတ်ချယ့်ကြည့်သွား
ကာကိုယ်ကို တစ်ဖက်သို့ စောင်းပြီးလျှင် မကြာမိ အိပ်ပျော်ခြင်းသို့ ရောက်သွား
သည်။

ယသော်ဓရာ၏ အသက်ရှုံးသံ မှန်မှန်ကို ကြားနေရသည်။

တစ်ခါတစ်ရုတွင်မူ ယသော်ဓရာသည် အဘယ်ကြောင့်မသိ။ မျက်
လုံးကို ဖွင့်၍ ကြည့်လိုက်သည်ကို တွေ့ရသည်။

“နှမတော် အိပ်လေ၊ ဒီတစ်ခါဆိုရင် မကောင်းတဲ့ အိပ်မက်တွေ
ကို မက်တော့မှာ မဟုတ်ပါဘူး၊ နှမတော်၊ အိပ်မက်ကောင်းတွေကို
မက်မှာပါ”

ဟု နောင်တော်က ပြောသည့်အခါတွင် ယသော်ဓရာက မျက်လုံးကို
ပြန်၍ မိတ်ထားသည်။

ရထားထိန်းဆန္တသည် မြင်းကို ပြင်နေသည်။ သို့အတွက် ချိုးချိုး
ချွတ်ချွတ် ကော်ကြိုးမြည်သံများကို ကြားနေရသည်။

နောင်တော်သည် ခန်းဆောင်အမောင်ရှိပ်ထဲသို့ ပြန်ဝင်လာခဲ့သည်။

ကြင်ရာတော် ယသော်ခရာကို လှမ်း၍ ကြည့်လိုက်၏။

ထိုအခါ့၌ ယခင်တစ်ခါမှ မရှိခဲ့ဖူးသည့် မေတ္တာဓာတ်တစ်မျိုးတို့ သည့် နောင်တော်၏ တစ်ကိုယ်လုံးတို့တွင် ယိမ့်စိမ့်ဖြာလျက်ရှိလာခဲ့ပြီ။ နောင် တော်သည့် ယသော်ခရာအား နက်နဲ့သိမ်းမွေ့သည့် မေတ္တာဓာတ်ဖြင့် ရှစ်ပတ် လိုက်မိလေပြီ။ မိမိခန်းဆောင်ထဲတွင် လင်းလက်ကာ ပြင်ပအရိပ်များကို ထင် ဟပ်စေသည့် ထောင်ပေါင်းများစွာသော ပုလဲလုံးများကို နောင်တော်သတိရ လိုက်သည်။ အရာဝတ္ထုများသည် ပုလဲလုံးများထဲတွင် လာ၍ အရိပ်ထင်ခြင်း မျှသာမဟုတ်လော။ မိမိသည်လည်း ထိုအထဲမှ အရိပ်တစ်ခုမျှသာ မဟုတ်လော။ ထိုအထဲမှ အိပ်မက်တစ်ခုမျှသာ မဟုတ်လော။

နောင်တော်သည် ကြင်ရာတော် ယသော်ခရာကို ပွဲဖက်နှုတ်ဆက် ချင်သည်။ သားတော်ရာဟုလာကို ပွဲချီကာ သားတော်၏ ခြေထောက်နှန်ထွေးထွေးကလေးများကို ရင်ဝယ်အပ်ထားလိုက်ချင်သည်။

သူတို့သားအမိ အိပ်နေကြပုံသည် မည်မျှ တင့်တယ်လှပသည့် ရူခင်း ပေနည်း။ မည်မျှ အပြစ်ကင်းသည့် ရူခင်းပေနည်း။ ထိုရူခင်းကို နောင်တော် မျက်တောင်မခတ် ကြည့်ချင်သည်။

ကန္တိက၏ ကောက်ပြီးသံ တချင်ချွင်ကို နားထောင်ရင်း နောင်တော် သည် သူနှင့်ကြင်ရာတော်တို့ ကယ့်ကယ်ချစ်တို့တင်ခဲ့သည်ကို ကြားယောင် မြင်ယောင်နေမိသည်။

ထိုနောက်တွင်မူ နောင်တော်၏ စိတ်သည် လေးမှ ပစ်လိုက်သော မြားတစ်စင်းကဲ့သို့ ခပ်စောစောက သူထွက်လာခဲ့သော စက်ခန်းဆောင်ဆီသို့ ပြန်ရောက်သွားကာ ပိုးလိုးပက်လက်အိပ်ပျော်နေကြသော ရံရွှေတော်များ၊ ကချေသည်များထဲသို့ ပြန်ရောက်သွားသည်။

“မြင်းပြင်းပါပြီအရှင်”ဟု ခပ်တိုးတိုးပြောလိုက်သော ဆန္ဒ၏ အသံ ကို ကြားရ၏။ သို့ရာတွင် နောင်တော်သည် အတန်ကြာမျှ ဆိုင်းနေပြီးနောက် သူ့ခန်းဆောင်သို့ ပြန်၍လာကာ ကိုယ်ကို အမွှေးနဲ့သာရည်တို့ဖြင့် ပက်ဖျော်း သည်။

ပုလဲစီ ကိုယ်ရုံကို ဝတ်သည်။ ဝက်ဝံရေကော်ဘေးပေါ်တွင် ထောင် ထားသည့် ကြေးမှထဲတွင် သူကိုယ်သူ နောက်ဆုံးအကြိမ် ပြန်ကြည့်သည်။

“ဒီဘဝဟာ ငါအဖို့ ကုန်ဆုံးခဲ့ပြီ၊ ငါသည် ယနေ့မှစ၍ ကာမ ဂုဏ်အာရုံတို့ကို ဖြတ်တောက်ပစ်အဲ”

နောင်တော်သည် ဥယျာဉ်ထဲသို့ ဆင်းလာကာ ဆန္ဒစောင့်ဆိုင်းနေ သည့် နေရာသို့ လာခဲ့သည်။

၁၃၈ အဲ မြတ်စွာနှင့်

ဥယျာဉ်ထဲရှိ ငွေရောင်ဖြာသော ကန်ငယ်ကို မြင်သည့်အခါ အသုဘ[။]
ကို တွေ့ခဲ့သည့်အဖြစ်ကို အမှတ်ရလာကာ ထိုအသုဘဝင်လာရာ တံခါးမှနေ၍
မြို့အပြင်ဘက်သို့ ထွက်လာခဲ့သည်။

မိမိသည် ဖွားဖက်တော်ဆန္ဒနှင့်အတူ ဤခရီးကို သွားတော့မည်။
မည်သည့်အတားအဆီး၊ မည်သည့်အနောင့်အယုက်တို့ကို တွေ့သည်ဖြစ်စေ
နောက်ကြောင်း ပြန်မလှည့်တော့။

ဖွားဖက်တော် မြင်းကြီး ကဏ္ဍားကသည် မြက်တောထဲတွင် တဖြုတ်
ဖြုတ်မြက်ဝါးနေသည်။ နောင်တော်သည် သူကစားခဲ့ရာ နေရာများကို မြင်
သည်။

သူဝတ်ဆင်ခဲ့ရာ သံချပ်အကျိုတို့ကို ကြည့်သည်။ လက်နက်တိုက်
ထဲမှ သူကိုင်ဆောင်ခဲ့သော ဓားလုံတို့ကို ကြည့်သည်။ ပြုင်ပွဲများတွင် သူဝတ်
ဆင်ခဲ့သော ပန်းပွားများ၊ စလွှယ်များ၊ သရဖူများကို ကြည့်သည်။

မိမိသည် လေကဲ့သို့ လျင်မြန်ခြင်းနှင့် သွားတော့မည်။ လေဆောင်
ယူရာသို့ လိုက်ပါသွားတော့မည်။

နောင်တော်သည် ကဏ္ဍားကကျေပေါ်သို့ ဖြည်းညင်းစွာ တက်လိုက်
ပြီးနောက် တံခါးငယ်မှ နန်းမြို့ပြင်ဘက်သို့ ထွက်လာခဲ့သည်။





တောအားလုံးသည် မည်းမောင်လျက်ရှိ၏။

လေသည် အရှေ့ဘက်နှင့် မြောက်ဘက်မှ ပြင်းထန်စွာ တိုက်ခတ် လျက်ရှိနေသည်။ မောက်များ လန့်ဖျပ်အော်သံများကြောင့်လည်းကောင်း၊ တစ် ခါတစ်ရုတွင် ဂိုးခနဲ ဝက်ခနဲ ပြက်လိုက်သော လျပ်စီးရောင်များကြောင့်လည်း ကောင်း ကျောက်တုံးခင်းထားသည့် လမ်းကလေးကို ရှာတွေ့ခြင်းဖြစ်သည်။

လမ်းကို ရှာတွေ့သည့်တိုင် ထိုလမ်းသည် မည်သည့်နေရာသို့ သွားသည့် လမ်းဖြစ်ကြောင်းကို နောင်တော်လည်း မသိ။ ဆန္ဒလည်း မသိ။ လဝန်းသည် တောင်တန်းများအောက်တွင် ငုပ်လျှိုးနေဆဲဖြစ်သည်။

နောင်တော်သည် ကိုယ်တွင်လွမ်းထားသော ဝတ်ရုံကို တင်းကျပ်စွာ ရစ်ပတ်လွှမ်းခြုံလိုက်ပြီးနောက် အမောင်ထဲတွင် ဆန္ဒကို ရှာကြည့်သည်။

သို့ရာတွင် သူရှေ့တွင် မားမားကြီးရပ်နေသည့် သရက်ဖြူပင်ကြီးမှ အပ အခြားဘာမျှ မမြင်ရ။ အဝေးတွင် တိုက်ခတ်နေသော လေပြင်းသည် အနီးသို့၊ ရောက်လာမှန်းကို သိလိုက်ရသည်။ ခကာကြာလျှင် အမောင်ထဲမှ မြင်းစွာသံများကို ကြားရသဖြင့် သူအနားသို့ ဆန္ဒရောက်လာကြောင်း သိလိုက်ရသည်။

နောင်တော်သည် ခေါင်းကို မေ့လိုက်၏။ ပထမဆုံးကျလာသော မိုးသီးမိုးပေါက်များကို ထိတွေ့လိုက်ရသည်။

“ဆန္ဒ သင်ဘယ်မှာလဲ”

“အနားမှာ ရှိနေပါတယ် အရှင်”

လျပ်စီးပြက်လိုက်သည့် အရောင်ထဲတွင် မိမိ၏ ခြေနှင့်မှ ရွှေခူးများကို နောင်တော်မြှင့်လိုက်ရသည်။

“ငါတော့ ငြိမ်းချမ်းခြင်းကို ရပြီ ဆန္ဒ”

ထိုညဗ္ဗာ မိုးသက်မှန်တိုင်းတို့ ပြင်းစွာ တိုက်ခတ်သော ညရှင်းဖြစ်၏။

ထိသိသော ညမျိုးကို သူတိဘဝတွင် တစ်ခါမှ မတွေစဖူး။ သစ်ပင် တိသည် ကျိုးကျိုးကျည်ကျည်မြည်ကာ အပိုင်းပိုင်းပြတ်ကျကာ လမ်းတွင် ကန့်လန့်လကျကုန်၏။

မိုးသားတို့ ထူထပ်စွာ ဖုံးအပ်နေသည့်တိုင် အချို့နေရာများတွင် ကြယ်ရောင်တို့ လင်းနေသည်ကို မြင်ရ၏။ ကြယ်တို့၏ အလင်းရောင်နှင့် လျှပ်စီးရောင်တို့ကို အားပြုကာ နောင်တော်နှင့် ဆန္ဒသည် တောထဲသို့ ဝင်ခဲ့ကြ၏။

သူတို့ကိုယ်တွင် မိုးရေတို့ စိန္တဲ့နေလျက်။ ငှက်များသည် ချုံကြားမှ လန့်၍ ပြေးကြသည်။ တစ်ခါတွင်မူ ကဏ္ဍတိကော် ခြေရင်းရှိ မြက်တောရှည်ထဲ မှ သိမ်းငှက်များထူး၍ ပုံပြေးသည်ကို မြင်လိုက်ရသည်။ ထိညမျိုးသည် နတ် ပြဟ္မာတို့ အိပ်စက်ခြင်းမရှိကြ၊ သတိရှိကြသော ညမျိုးဖြစ်၏။

ထိညမျိုးသည် ကြယ်တံခါနတို့ မြှုံး၍ တောာအလုံးတို့ ဘိလူး၏ ရယ်ခြင်းမျိုးဖြင့် ရယ်သောညမျိုးဖြစ်၏။

မိုးစက်မိုးပေါက်တို့သည် အဖျားချွှန်သော အပ်များဖြင့် ပေါက်သည့် နှယ် သူတို့မျက်နှာနှင့် နှုတ်ခမ်းများပေါ်သို့ ကျရောက်ကုန်၏။ သစ်ကိုင်းများ၊ ကျိုးကျသံ၊ မိုးကြီးထစ်ချွှန်းသံ၊ တော်လဲသံ၊ မြင်းခွာသံတို့သည် ကြောက်ဖွယ် ရာ မြည်ဟည်းကြကုန်၏။ သို့ရာတွင် နောင်တော်သိဒ္ဓတ္ထနှင့် ဆန္ဒတို့ကား လေကို ဆန္ဒကာ တောသို့ ဝင်ကြ၏။

“နတ်ပြဟ္မာတို့ နိုးကြားနေမှာပဲ အရှင်”ဟု ဆန္ဒက ရွှောက်သည်။

“ဟုတ်တယ်၊ ဒီလိုညမျိုးတွေမှာ နတ်တွေ၊ ပြဟ္မာတွေ အိပ်စက် ခြင်းမရှိ၊ နိုးကြားနေကြရလိမ့်မယ်၊ ဒီလိုညမျိုးမှာ နန်းမျှော်စင်တွေ ဟာ ပြုကျကြတယ်၊ တို့ပတ်ဝန်းကျင်မှာ နတ်သိကြားတွေရှိကြတယ်၊ သူတို့တစ်တွေဟာ တို့ကို စောင့်ရောက်နေကြတယ်၊ မစိုးရှိမဲ့ ဆန္ဒ၊ ဒုံးထက် မောင်ကြီးကျလာရင် တို့ကို နတ်သိကြားတွေ စောင့်ရောက်ကြလိမ့်မယ်”

တစ်ချက်တစ်ချက်တွင် ပြက်လိုက်သည့် လျှပ်ရောင်ထဲ၌ နောင်တော် သိဒ္ဓတ္ထသည် မြင်းနံပါးကို ဒူးနှစ်ဖက်ဖြင့် တင်းကျပ်စွာ ညျှပ်ကာ လည်ဆံမွေးတို့အား ဆုပ်ကိုင်လိုက်သည့်ကို ဆန္ဒမြင်လိုက်ရသည်။

နောင်တော်သိဒ္ဓတ္ထသည် ရွှေနန်းတော်ကြီးတွင် ထိုင်ခံပေါ်၍ ပုလဲစီ ဝတ်ရုံအကျိုးကို ဝတ်ကာ လဲလျောင်းနေသော မင်းပျို့တစ်ပါးမဟုတ်တော့။ ရွှေရောင်ဝတ်ရုံကြီး တလွှင့်လွှင့်ဖြင့် မြင်းကို အပြင်းနှင့်ကာ မြင်းစီးယောကျား ခရီးသွားတစ်ဦးဖြစ်နေပြီ။ နောင်တော်ကို ကြည့်ရသည်မှာ ရွှေနန်းတော်

မှစ်ညီးနှုံးစည်းတို့တွင် ပန်းပါကျော်တို့ ထွင်းထုထားသော မြင်းစီးသူရဲ့၏ ရုပ်ပုံ နှင့်ပင် တူတော့သည်။

“တို့နောက်ကို လိုက်လာတဲ့ အသံတွေကို ကြားတယ် မဟုတ် လား ဆန္ဒ”

“မှန်ပါ ကြားကြောင်းပါ၊ ခရာသင်းသံတွေ၊ တံပိုးခရာသံတွေ ကြားနေရတယ်၊ ခရာသံတွေက ပိုပြီး ကျယ်လောင်ပါတယ် ဘုရား၊ နှစ်းတော်စောင့်တပ်တွေကို စုပုံနေပုံရတယ် ဘုရား၊ ကျွန်ုတ်တို့ သွားတဲ့လမ်းကို သူတို့ တွေ့သွားပါပြီ ဘုရား”

“အေးလေ၊ တို့သွားတဲ့လမ်းကို သူတို့တွေရမှာပေါ့၊ တို့နောက ကိုလည်း သူတို့လိုက်ရပေမှာပေါ့၊ သူတို့ဟာ ငါကို ဒုက္ခခံပြီး လိုက် ရှာနေကြတယ်၊ ဒါပေမဲ့ ဆန္ဒ၊ ငါဟာသူတို့ကိုဒုက္ခပေးနေတာမဟုတ် ဘူး၊ ရွှေနှစ်းတော်မှာ ငါဆက်နေရင် သူတို့မှာ သည့်ထက်ပို ဒုက္ခ ကြီးမှာ၊ ခု ငါလုပ်နေတာ သူတို့ကို ဒုက္ခနည်းအောင် လုပ်နေတာ”

နောင်တော်သိဒ္ဓတ္ထသည် ကဏ္ဍာဏ် တင်ပါးကို ရွှေခူးဖြင့်ထိုးကာ ပပ်သုတ်သုတ်စီးသည်။ ထိုအချိန်၌ မိုးလည်းစဲခဲ့လေပြီ။ အောက်တွင် မြက် တော်တို့ ထူထပ်စွာ ပေါက်ရောက်လျက်ရှိသည်ကို တွေ့ရှု မြင်းခွာသံကိုလည်း ကောင်းစွာမကြားရတော့။ နောင်တော်သည် ပခံးကို မြင်းလည်ဆံမွေးထိသည် အထိ ကိုယ်ကိုကိုင်း၍ စီးသည်။

ဆန္ဒက နောက်သို့လှည့်ကြည့်ရင်း

သူတို့နောက်မှ စည်မောင်းသံ၊ ခရာသင်းသံ၊ တံပိုးခရာသံများသည် တဖည်းဖြည်း ကျယ်လောင်လာသည်။ ခခြမ်နှင့်တော်များ၏ အော်ဟစ်သံများ ကိုလည်း ကြားရသည်။ သို့ရာတွင် နောင်တော်မှာမူ နောက်သို့ တစ်ချက်မှ လှည့်ကြည့်ခြင်းမရှိ။

“လက်နက်တွေ ကိုင်ဆောင်တဲ့ ဗိုလ်ပါတွေတော့ လိုက်လာကြပြီ ဘုရား”

နောင်တော်သိဒ္ဓတ္ထက မည်သို့မှ ပြန်မပြော။ မိုးစဲသွားသည့်တိုင် လျှပ်စီးများကမူ ပြက်နေကြဆဲဖြစ်၏။

နောင်တော်နှင့်ဆန္ဒသည် မြင်းကို ဒုန်းစိုင်း၍ စီးလာခဲ့ကြသည်။

လျှပ်စီးရောင်ထဲ၌ နောင်တော်သိဒ္ဓတ္ထသည် နှင့်ခဲသီးတို့ဖြင့် ထုလုပ်ထားသည့် အရှပ်တစ်ခုနှင့်တူနေသည်။

ကောင်းကင်တစ်ခုလုံးတွင် လျှပ်ပန်းလျှပ်နှယ်တို့ အဆုပ်လိုက် အ ခိုင်လိုက် ပွင့်နေကြသည်။ မိမိတို့သည် မြန်မြန်ခရီးနှင့်မှဖြစ်မည်။ နောက်မှ

၁၀၂ မြန်မာ

လိုက်လာသူများသည် ဖေဒင်ဟူးရားတို့ကို တိုင်ပင်မေးမြန်းပြီးဖြစ်သည့်အ တွက် သူတို့သွားနေသည့်အရပ်ကို သိပြီးကြပြီမဟုတ်လော်။

“သူတို့ငါကို ရှာချင်ရှာပေးစေ ဆန္တ၊ ငါက ကိုယ်ထင်မပြရင် သူတို့ငါကို တွေမှာမဟုတ်ဘူး၊ ငါကရော ဘာဖြစ်လို့ ကိုယ်ထင်ပြရ မှာလဲ၊ အချိန်လင့်ပြီ ဆန္တ၊ ဒီလောက်ဆိုရင် ရွှေနှစ်းမှာ ရုရွှေတော် တွေနှီးကြရော့မယ်၊ သူတို့တစ်တွေ မီးရှူးမီးတိုင်တွေကို ထွန်းပြီး ငါ ကို ရှာကြပေမယ့်လည်း မတွေနိုင်တော့ပါဘူး၊ ခရီးက ဝေးလွန်းလှ တယ်၊ ဒါပေမဲ့ ဒီခရီးကို မသွားလိုတဲ့ သူတွေကတော့ ဉာဏ်ပိုပြီး ရှည် လိမ့်မယ် ဆန္တ၊ ဒီမှာ ဆန္တ၊ ကောင်းကင်မှာ ဖြစ်နေတဲ့ နိမ့်တွေကို ငါသိတယ် ဆန္တ၊ ကောင်းကင်မှာ မိုးကြိုးတွေပစ်ပြီး လျှပ်စီးတွေ လက်နေတာ တွေ့ခြားကြောင့်မဟုတ်ဘူး၊ နတ်ပြုဟွာတွေ နှီးနှေကြလို့ ဖြစ်တယ်၊ တို့သွားရမယ့် ခရီးဟာ ရှည် လျားလှ တယ် ဆန္တ၊ ဒီတော့ တို့ခရီးမဆုံးချင်း သူတို့လည်း အိပ်ရှုံးမှာ မဟုတ်ဘူး၊ ကဏ္ဍားက သင်ဟာ ငါ့ကို လမ်းမှန်ပို့ခဲ့ပြီ၊ သင့်ကျောပေါ် ငါစီးတာဟာ နောက်ဆုံး အကြိမ်ပဲ ကဏ္ဍားက၊ ဒီခရီးဒီအချိန်ဟာ ငါ့ခရီးနဲ့ ငါ့အချိန်ပဲ ဖြစ်ပါစေ”

အရှင်ကျင်း၍ လင်းလှလှဖြစ်လာသည့်အခါတွင်ကား နောင်တော် သိဒ္ဓတ္ထတွင် မင်းတို့၏ အဆောင်အယောင်တို့ကို ပယ်လိုက်ပြီး ဖြစ်လေပြီ။

ကဏ္ဍားက၏ ကိုယ်ပေါ်တွင်လည်း ဆင်ထားသည့် အဝတ် ကကြီး တန်ဆာတို့သည်လည်း စုတ်ပြတ်ခဲ့လေပြီ။

နောင်တော်၏ ရွှေရောင်ဝတ်ရုံသည်လည်း သစ်ခက်သစ်ကိုင်းတို့ ငြိသဖြင့် စုတ်ပြတ်ခဲ့လေပြီ။ နောင်တော်သိဒ္ဓတ္ထသည် လတ်ဆတ်သင်းပျုံးသော လေကို ရှူရှိက်ရင်း

“နောက်က စစ်သည်မို့လ်ပါတွေ လိုက်လာသံ ကြားလိုက်သေး သလား ဆန္တ”

“မကြားတော့ပါ ဘုရား”

“ဒီလိုဆုံးရင် ဒီနေရာဟာ သင်ခွဲစွာဖို့ နေရာဖြစ်တယ် ဆန္တ၊ တို့နှစ်ယောက် ခွဲစွာဖို့နေရာရောက်ပြီ”

ဆန္တသည် သူသခင်၏ စကားကို မယုံနိုင်။ သူတို့ခရီးသည် ဤသို့ အဆုံးသတ်မည်ဟု မမျှော်လင့်။ ဆန္တသည် မြင်းပေါ်မှ ဆင်းနေသော နောင်တော်သိဒ္ဓတ္ထကို ငေးကြည့်နေသည်။

“ကျွန်ုတ်မျိုးတို့ ဘယ်ကို သွားရမလဲ ဘုရား”

“ငါ့ခမည်းတော် မင်းကြီးဆီကို သင်ပြန်တော့ ဆန္တ၊ ငါဟာ အရ

ညဝါသီတောမိတဲ့ ရဟန်းတစ်ပါးအဖြစ်နေခဲ့တော့မယ်လို့ မင်းကြီးကို
လျှောက်လို့က်ပေတော့၊ ကန္တိကကိုလည်း သင်နဲ့အတူ ပြန်
ခေါ်သွားပေတော့”

လင်းအရက်တွင် ဆန္ဒ၏ မျက်နှာသည် ညိုးငယ်ဖြူရော်လျက်ရှိ၏။

“နောက်ပြီးတော့ရော ကျွန်တော်မျိုး ဘာဆက်လုပ်ရမလဲ အရှင်”

“ဘာမှ လုပ်စရာမလိုဘူး ဆန္ဒ၊ သင်ဟာ သစ္စာရှိရှိနဲ့ ငါအပေါ်
မှာ တာဝန်ကျေအောင် လုပ်ခဲ့၊ အမှုတော်ထမ်းခဲ့ပြီးပြီပဲ၊ သင်ပြန်ပေ
တော့ ဆန္ဒ၊ သင်ပြန်ဖို့ အချိန်တော်ပြီ”

နောင်တော်သိဒ္ဓတ္ထ၏ သရဖူပေါ်မှ ပုလဲတို့သည် နှင်းပေါက်များ
ကြောင့် တုဖ်ဖျပ်တောက်ပနေကြသည်။ ရွှေရောင်ဝတ်ရုံပေါ်တွင် နှင်းစက်
တွေသီးနေကြသည်။

“သင်ပြန်ဖို့ အချိန်တန်ပြီ ဆန္ဒ၊ ပြန်ဖို့ အချိန်တန်ပြီ”

နောင်တော်သိဒ္ဓတ္ထသည် ထိုစကားလုံးများ အဖန်ဖန်ရွှေတ်လျက်ရှိ၏။

“ရွှေနှစ်းတော်ကြီးတစ်ခုလုံးဟာ အရှင့်အတွက် ငိုကြွေးနေကြပါ
တယ် ဘုရား၊ အရှင့်အတွက် နှစ်းတော်သူနှစ်းတော်သားတွေဟာ
လည်း ငိုကြွေးနေကြပါတယ် ဘုရား၊ ကလေးတွေဟာလည်း ငိုကြွေး
နေကြပါတယ် ဘုရား၊ အရှင် ပြန်မလာဘူးဆိုရင် သူတို့ငိုခြင်းဟာ
ဘယ်တော့မှ အဆုံးသတ်တော့မှာ မဟုတ်ဘူး ဘုရား”

နောင်တော်သိဒ္ဓတ္ထက မျက်မှောင်ကြပ်လိုက်သည်။

“ဟုတ်တယ်၊ သူတို့ရဲ့ ငိုကြွေးခြင်းဟာ ဘယ်တော့မှ အဆုံး
သတ်မှာ မဟုတ်ဘူး၊ ငါပြန်လာသည်ဖြစ်စေ၊ ပြန်မလာသည်ဖြစ်စေ၊
သူတို့ဟာ ငိုကြွေးကြတော့မှပဲ ဆန္ဒ၊ ဒါကြောင့် သူတို့ရဲ့ ငိုကြွေး
ခြင်းကို ရပ်အောင် ငါဟာ နှစ်းစည်းစိမ်ကို စွန်ပြီး အရည်တို့အဖြစ်
ကျင့်ဖို့ ထွက်တာဖြစ်တယ်၊ ငါတို့ဟာ အလွန်အမင်းအိမင်းတဲ့အခါ
ကျတော့မှပဲ ငိုခြင်းကို ရပ်ကြရမယ် ဆန္ဒ၊ ငါဟာ ခု အိမင်းခဲ့ပြီ၊
သင်မြင်ဖူးခဲ့သမျှ ငါဟာ ကမ္မာလောကကြီးနဲ့ အဆက်ဖြတ်တော့
မယ်၊ ဒါကြောင့် ငါဟာ အိမင်းသွားခဲ့ပြီ”

“ဘာဖြစ်လို့ ကမ္မာလောကကြီးက စွန်ခွာသွားရမှာလဲ အရှင်
ဘုရား”

“မစွန်ခွာလို့ မဖြစ်တဲ့အတွက် စွန်ခွာခြင်းဖြစ်တယ် ဆန္ဒ”

နောင်တော်သိဒ္ဓတ္ထသည် လည်တွင် ဆင်ထားသည့် ပုလဲသွယ်နှင့်
သရဖူတို့ကို ချုတ်လိုက်ပြီးနောက် ဆန္ဒသို့ လုမ်းပေးလိုက်သည်။

“ဒီပစ္စည်းတွေကို ခုယူသွားပြီး ခမည်းတော်ကို ဆက်သလိုက်ပါ ဆန္ဒ၊ ဟောဒီက ငါသန်လျက်နဲ့ တခြားပစ္စည်းတွေကိုလည်း ယူ သွားပြီး ခမည်းတော်ကို ဆက်သလိုက်ပါ၊ ဒါပေမဲ့ သန်လျက်ကို ယူမသွားနဲ့။ ငါဆံပင်ကို ပယ်ပေးခဲ့ပါ”

ဆန္ဒက မည်သို့မှ လုပ်ရားခြင်းမပြု။

“မိဘတို့အပေါ်မှာ ထားရှိအပ်တဲ့ မေတ္တာ၊ သားသမီး ဆွေမျိုး ဉာဏ်တို့ အပေါ်ထားရှိခဲ့တဲ့ နောင်ဖွဲ့မှုတို့ကို ငါစွန့်လွှတ်ရတော့မယ် ဆန္ဒ၊ ငါဆံပင် နဲ့ အသားအရေဟာ ရွှေအဆင်းရှိတယ်၊ ငါအသား အရေဟာ တောင့်တင်းပြီး ငါခန္ဓာကိုယ်ဟာ ပြေပြစ်တယ်၊ တင့်တယ် တယ်၊ နေခြည်ထဲမှာ ငါအရောင်အဝါဟာ ရွှေအဆင်းလို ဝင်းဝါ တယ်၊ ဒါပေမဲ့ ဒီအရောင်အဝါ၊ တင့်တယ်မှုတွေ၊ ဒီအလှအပတွေကို ငါစွန့်လွှတ်တော့မယ် ဆန္ဒ၊ ငါပြောတဲ့အတိုင်းသာ လုပ်ပေတော့။ ငါဆံပင်ကို ငါသန်လျက်နဲ့ ဖြတ်ပေတော့”

နေသည် အရှေ့ဘက်မှ တဗြိမ့်ဗြိမ့်ထွက်ပေါ်လာကာ စိစ္စတ်အေးမြ သော တော့အုပ်နှင့်တကွ သစ်ရွက်များကို နေခြည်ပက်ဖျိန်းပေးသည်။

နှယ်တို့အကြားတွင် ပုန်းကွယ်နေသည့် ပိုးမွားများ၊ ပြစ်ချောင်းများ၊ စမ်းရေတံခွန်များပေါ်သို့ ပက်ဖျိန်းလိုက်သည်။ တက်သစ်စနေသည် ဝါရွှေ သော နောင်တော်သိဒ္ဓတ္ထ၏ ကိုယ်ပေါ်သို့လည်း နေခြည်ဖြင့် ပက်ဖျိန်းလိုက် သည်။ လေအေးကြီးတို့ကိုလာသဖြင့် တစ်ကိုယ်လုံး စိမ့်သွား၏။ နောင် တော်သည် ခိုက်ခိုက်တုန်အောင် အေးသွားလျက်ရပ်နေသည်။ စိစ္စတ်သော အဝါရောင် ဝတ်ရုံသည့် သူ့ကိုယ်ပေါ်တွင် ဝဲကျနေ၏။

“ဆန္ဒ အသင်ဘယ်လိုဖြစ်နေတာတုန်း၊ အသင်ဟာ အရင်တုန်း က ငါအမိန့်ကို တစ်ခါမှ မလွန်ဆန်ခဲ့ဖူးဘူး၊ ရွှေနှစ်းတော်မှာဖြစ်ဖြစ်၊ စက်ရာခန်းမှာပဲဖြစ်ဖြစ် သင့်ကို ငါအမိန့်ပေးလိုက်ရင် သင်ဟာ အမြန်ခံခဲ့တာချည်းပဲ၊ ငါမှာ ဦးပြည်းချည်းကျုန်သည်အထိ ငါဆံပင် တွေကို ရိတ်ပေးတော့ ဆန္ဒ”

စိန်စီသည့် သန်လျက်ကို ကိုင်ထားသည့် ဆန္ဒ၏ လက်မှာ တုန်ယင် လျက်ရှိနေသည်။ ဆန္ဒသည် နောင်တော်၏ ဆံပင်တို့ကို ရိတ်ပေးလိုက်သည့် အခါ ဆံပင်တို့သည် အထွေးလိုက်ဖြစ်ဖြစ်ကာ နောင်တော်၏ ပခုံးပေါ်သို့ ကျလာ သည်။ အချို့ဆံပင်တို့ကား အောက်မြေက်ပင်များပေါ် ကျသွားကြသည်။

ဆန္ဒသည် အောက်တွင်ကျသော ဆံပင်များကို လိုက်လံ သိမ်းဆည်း ပေးလျက်ရှိရာမှ အနီးသို့ ရောက်လာကြမည့် ရဲမက်ပိုလ်ပါတို့၏ အသံကို

နားစွင့်နေသည်။ နောင်တော်က ပြီးလိုက်လျက်

“မစိုးရိမ်ပါနဲ့ ဆန္ဒ၊ သူတိုင်းတို့အနားကို ရောက်လာကြတော့မှာ
မဟုတ်ဘူး၊ သူတို့လမ်းမှားပြီး လိုက်သွားကြပြီ၊ ငါဆံပင်ကို ပယ်ပြီး
လေပြီ၊ ငါ့အဖို့ ပြန်လမ်းမရှိဘူး ဆန္ဒ”

ဆန္ဒသည် မြက်ပင်ပေါ်တွင်ကျနေသော ဆံစများကို လိုက်ကောက်
နေသည်။

“ကျွန်တော်မျိုး လက်တွေ တုန်နေတယ် ဘုရား”

“လက်တွေတုန်ရင် သန်လျက်ကို မြှမြှကိုင် ဆန္ဒ၊ လူတစ်
ယောက်ကို သတ်သလို သန်လျက်ကို မြှမြှကိုင်ပြီး ဆံပင်တွေကို လိုး
ဖြတ်ခုတ်ချလိုက်၊ တကယ်တော့ သင်ဟာ မင်းသားတစ်ပါးကို
သတ်နေတာပဲ ဆန္ဒ၊ ဒီမင်းသား မရှိတော့တဲ့နောက်မှာ မင်းသားဟာ
ဖန်ရည်ဆိုတဲ့ သက်နဲ့၊ တွဲလဲဆွဲသော ခြေတို့ဖြင့် လျှောက်သွားပြီး
သစ်သီးသစ်ဥတို့ စားနေတဲ့ ရဟန်းကိုပဲ တွေ့ရတော့မယ် ဆန္ဒ၊
ငါ့ဆံပင်တွေ ရဲရဲဖြတ်စမ်းပါ မစိုးရိမ်ပါနဲ့”

နောက်ဆုံး၌ ဆံပင်များကို ရိတ်ပြီးသွားသည့်အတွက် ဆန္ဒသည်
ဆံပင်များကို လက်တွင်ကိုင်ထားသည်။

“ဟောဒီက ပုလဲသွယ်ရယ်၊ ဟောဒီက ခြေနင်းရယ်၊ ဟောဒီက
ငါ့ခါးဝတ်ရယ်၊ ပုလဲခါးစည်းကြိုးရယ်၊ ဒါတွေ အားလုံးနဲ့တက္က ငါ့
မင်းမြောက်တန်ဆာတွေအားလုံးကိုယူပြီး ခမည်းတော်ဘုရားမင်း
ကြီးကို ဆက်သလိုက်တော့ ဆန္ဒ”

ထိုသို့ပြောဆိုပြီးနောက် နောင်တော်သိဒ္ဓတ္ထသည် လက်ဝတ်တန်ဆာ
များကို တစ်ခုပြီးတစ်ခုချွဲတဲ့ ဆန္ဒလက်သို့ထည့်လိုက်သည်။ နောက်ဆုံး၌
နောင်တော်သိဒ္ဓတ္ထ၏ ကိုယ်ပေါ်တွင် မင်းညီမင်းသားတို့ ဝတ်ဆင်သော အဝတ်
တန်ဆာဟူ၍ ဘာမှ မရှိတော့။

“အရှင်ရဲ့ လက်ဝတ်တန်ဆာတစ်ခုလျှင် အဖိုးအနှစ်ထိုက်တန်
ပါတယ် ဘုရား၊ တော့တဲ့မှာ မှတ်၊ ခြင်၊ ယင်တို့ရဲ့ အန္တရာယ်ကကင်း
ဝေးအောင် ဝတ်ထားသင့်ပါတယ် ဘုရား”

ထိုစဉ် သမင်ရေကို ဝတ်ဆင်ထားသည့် မှဆိုးတစ်ယောက် သူတို့ထဲ
လာနေသည်ကို တွေ့မြင်လိုက်ရ၏။ မှဆိုး၏ ဆံပင်တို့မှာ ရှုပ်ထွေးလိမ်ကောက်
လျက်ရှိနေပြီး မှဆိုးပေါ်တွင် မြားထည့်သည့် မြားကျည်တောက်မှာအပ အခြား
ဘာမှမတွေ့ရပေါ်။ မှဆိုးကို ကြည့်ရသည်မှာ များစွာ ပင်ပန်းနှမ်းနှယ်နေလျက်
ရှိ၏။

၁၀၆ အဲ မြန်မာစာ

“အသင်မှဆိုး၊ ကျွန်ုပ်၏ အရှင်သည် သင့်ကိုယ်ပေါ်တွင် ဝတ်ထားသည့် သမင်ရေကို လိုချင်၏။ သင့်အား အရှင်၏ ကိုယ်တွင် ဝတ်ထားသည့် အဝတ်အစားတို့ဖြင့် လဲပါဘီ”

ဤတွင် မှဆိုးလည်း ကောင်းပြီဟုဆိုကာ အဝတ်အစားတို့ကို ချွဲတဲ့ ၍ လဲသည်။ ယခုအချိန်တွင် နောင်တော်၌ မင်းတို့အဆောင်အယောင်အားလုံး ကို စွန့်ပယ်ပြီး ဖြစ်လေပြီ။

ခေါင်းဆောင်းထားသည့် ပုလဲမကိုဇ်ကိုလည်းကောင်း၊ အထည်အုပ် တစ်သန်းလျှင် သမီးကညာတစ်ယောက်တည်း မ,နိုင်လောက်အောင် ပေါ့ပါး ပါးလွှာသော ဝတ်ရုံကိုလည်းကောင်း၊ ကျောက်မျက်ရတနာတို့ စီခြေယ်ထားသည့် ခါးစည်းကိုလည်းကောင်း စွန့်ပယ်ပြီးခဲ့လေပြီ။

မှဆိုးထွက်သွားသည့်အခါတွင် နောင်တော်သည် သမင်ရေဖြင့် ဖုံးထားသည့် သူ့ကိုယ်ကို ရေပြင်တွင် ငုံကြည့်ရင်း ပြုး၏။

“မြင်တယ် မဟုတ်လား ဆန္ဒ၊ ငါပြောတဲ့ စကားတွေ၊ ငါ့ အပြု အမူတွေကို မမည်းတော်ကို လျောက်လိုက်ပေတော့၊ ငါဟာ မင်းစည်းစိမ်ကိုစွန့်ပြီး တော်ရပ်ကိုမြှို့တဲ့ ရဟန်းတစ်ပါးဖြစ်သွားပြီး တရားကျင့်တော့မယ်ဆိုတာ မမည်းတော်ကိုလျောက်လိုက်ပေတော့၊ ငါ့ကိုမည်သူမှလည်း လိုက်လံရှာမနေကြဖော့နဲ့တော့၊ ပြီးတော့ ယသော် ဓရာနဲ့ သားတော်တို့ကိုလည်း သင်စောင့်ရောက်လိုက်ပေတော့၊ ရုံချွဲတော်တို့ကိုလည်း သင်စောင့်ရောက်လိုက်ပေတော့၊ တခြား ကူညီစောင့်ရောက်ထိုက်သူမှန်သမျှကို သင်စောင့်ရောက်လိုက်ပေတော့၊ ကဲပြန်တော့ ဆန္ဒ”

နောင်တော်သိဒ္ဓတ္ထသည် အတန်ကြောမျှ တွေးနေ၏။

“ယခုဘဝမှာ မီးလျှံတစ်ခုကထွက်တဲ့ မီးခီးကလေးတွေ ထက်တောင် သက်တမ်းတို့နေပါသေးတယ် ဆန္ဒ၊ ငါဟာ ဒီတော်မှာ ရှစ်နှစ်ကာလပတ်လုံးတရားကျင့်တော့မယ်၊ ရှစ်နှစ်တရားကျင့်ရင် လုံလောက်ပါပြီ”

“နောင်တော့ရော ဘုရား”

“လူရွှေယ်သည် လောကကြီးကို ထွက်ပြီး မျိုးစွဲကို ကြီးသကဲ့သို့ ငါလည်း လောကကြီးထဲကို ထွက်၍ မျိုးစွဲကြီးရမှာပေါ့ ဆန္ဒ၊ ခုလောလောဆယ်တော့ တော်ရပ်ကိုလည်း ဝင်ရညီးမယ်”

နောင်တော်သည် ထိုသို့ပြော၍ တော်အုပ်သို့ ဝင်သည်။

နှစ်းတော်ကြီးသို့ ဆန္ဒပြန်ရောက်လာသည့်အချိန်တွင် မှောင်စပြုနေ

ပြီ။ သည်လောက်ထူးခြားသည့်နေမျိုး တစ်သက်တာတွင် တစ်ခါမှ မတွေစဖူး။ ဥယျာဉ်များသည် လူသူကင်းရှင်းကာ တိတ်ဆိတ်နေကြသည်။

ပိုးစာရွက်များ ပွဲတ်ထိသံနှင့် ရေကန်ထဲတွင် ငါးကလေးများ ရေကူး နေသံ ကြားနေရသည်။ အစောင့်တို့က ပစ္စ်၊ ပြဒိုးများတွင် စောင့်ကြပ်လျက် နှစ်းတော်ထဲ၌ ငိုကြွေးသံများ ကြားနေရသည်။ ဆန္ဒသည် ကဏ္ဍာဏကို လက် တွင် ဆွဲကာ ဥယျာဉ်ထဲမှဖြတ်၍ နှစ်းတော်သို့ ဝင်လာသည်။

ဆန္ဒ၏ ခြေလှမ်းများသည် လေးနေကြ၏။ အဆုံးမရှိသော ထိန္တော် သည် သူအဖို့ ကမ္မာကြီးပျက်သုဉ်းသွားသည့်နေ့ဟု ထင်မိ၏။

ကြေကွဲဝမ်းနည်းစရာကောင်းသည့် နေ့၊ တည်ကြည်လေးနက်စွာ ပိုင်းဖြတ်သောနေ့၊ သောကပရိဒေဝရောက်ရသည့်နေ့ဟု သူထင်သည်။ နောင် တော်သံဒွှေ့တွေ၏ ရပ်ပုံရိုက်နိုပ်ထားသည့် တံခွန်များသည် လေထဲတွင် တလူလူ လွှင့်နေလျက်ရှိရာ သူသခင် မရှိသည့်အခါတွင် သူရပ်ပုံကို တမင်မြင်သာ အောင် နှတ်သံကြားများက လွှင့်တင်ထားလေသလောဟုပင် ထင်ရသည်။

ချွေနှစ်းတော် လေသာပေါက်များမှ မျက်လုံးများသည် သူကို ချောင်း ဖြောင်းကြည့်နေကြသည်ဟု ဆန္ဒထင်သည်။ အစောင့်များ၏ ခရာသင်းသံများ နှင့် တံပိုးခရာသံများကို ကြား၏။

“ငါဟာ မကောင်းသတင်းကို ယူလာတဲ့သူ” ဟု ဆန္ဒက သူကိုယ်သူ ပြောနေမိသည်။ ဗဟိုနှစ်းရင်ပြင်သို့ ရောက်သည့်အခါတွင် ဆန္ဒသည် သူကိုယ် သူ လူနှေ့ရအောင် ခဏမျှနားသည်။

ခမည်းတော် သူဒွှေ့စနာ၊ သခင်မ ယသော်ခရာနှင့် နှစ်းတော်သူ နှစ်းတော်သားအားလုံးသည် သူကို စောင့်နေကြခြင်းဖြစ်ကြောင်း သူသီသည်။ သို့မဟုတ် သူသီသည်ဟု ထင်သည်။

ဆန္ဒ၏ မျက်နှာသည် ဖြူရော်လျက်ရှိပြီး အဝတ်အစားများသည် ရူးချွှေ့နှုံးများနှင့် ြို့သဖြင့် စုတ်ပြောတ်နေကြသည်။ လူသူကင်းရှင်းနေသာ ဥယျာဉ်ထဲတွင် မီးတိုင်တို့လင်းနေပြီး ကချေသည်တို့တေးဆိုနေသံများကြားနေရသည်။ ဆန္ဒသည် ပင်ပန်းနွှမ်းနယ်သောခန္ဓာကိုယ်ကြီးကို အနိုင်နိုင်သယ်ကာ ယသော်ခရာ၏ နှစ်းတော်ဆောင်သို့လာခဲ့ပြီးနောက် သူသခင်ပေးလိုက်သည့် မကိုင်း၊ စလွှယ်၊ အခြားပစ္စည်းများကို ယသော်ခရာလက်သို့ အပ်လိုက်သည်။



၁

နောင်တော်သည် သစ်သီး၊ သစ်ဥများကို မှုပဲခြင်းပြု၏။

တော့အုပ်ထဲရှိ တစ်ခုသော အင်ကြင်းတောတွင် အတန်ကြာမျှ တစ်ဦးတည်းနေထိုင်ပြီးနောက် ခရီးဆက်လာခဲ့သည်။ ကြာကန်ထဲသို့ ကျောက်စရစ် ခဲလေးများ ပစ်ချလိုက်သည့်အခါတွင် ကန်ထဲ၌ လိုင်းကယက်တို့ ပေါ်သကဲ့သို့ နောင်တော်၏ စိတ်ထဲတွင်လည်း လိုင်းကဲ့သို့သော အခြင်းအရာများသည် အဆက်မပြတ်ပေါ်လျက်ရှိနေသည်။

နောင်တော်သည် မိမိစိတ်ထဲတွင် ပေါ်နေသည့် လိုင်းကယက်များ နောက်သို့ လိုက်ကြည့်သည်။

မိမိသည် သမထအကျင့်ကို တစ်နေ့လုံး ကျင့်ပါ၏လော့။ မိမိသည် ထိုသို့ သမထကို ကျင့်ခြင်းအားဖြင့် ဘဝ၏ သစ္စာကို ရှာချုပ်ရန်ပါ၏လော့။ မြင့်မြတ်ခြင်းဟူသမျှသည် သမထအကျင့်ထဲ၌ တည်သလောဟု နောင်တော် စဉ်းစားလျက်ရှိသည်။ နောင်တော်သည် ထိုပြဿနာများကို တွေးတောစဉ်းစား ရင်းဖြင့် သမင်ရေအဝတ်ဝတ်ဆင်ကာ တောထဲတွင် လှည့်လည်နေထိုင်ခြင်းပြု၏။

နောင်တော်သည် တောထဲတွင် မည်သည့်အရပ်ကို သွားနေမှန်း လည်း မသိ။ မည်သည့်အရပ်သို့ ဦးတည်နေသည်ကိုလည်း မစဉ်းစားဘဲ ခြုံးတည်ရာသို့သာ သွားနေသည်။

မည်သည့်ဒေသသို့ သွားမည်နည်း။

မည်သည့်မြို့၊ မည်သည့်ရွာသို့ သွားရအံ့နည်း။

နောင်တော်သည် တစ်ခါတစ်ရုတွင် စိတ်မှာ မသိဘဲ သစ်ခုတ်သမား တို့ မီးဖိထားရာ မီးဖိအနီးသို့ ရောက်သွားတတ်သည်။

အမှန်အားဖြင့် ထိုနေရာများသည် သူ့အတွက် အန္တရာယ်များလှ၏။ ရွှေနှုန်းတော်အစောင့်များသည် တော့အုပ်သို့ ဘီးစိပ်တိုက်သည့်နှယ်ရှိအောင်

တောနင်း၏ သူ့ကို ရှာကြရာ သစ်ခုတ်သမားတို့ သတင်းသွားပေးခဲ့လျှင် မည် သို့လုပ်မည်နည်း။ တစ်ခါတစ်ရုံတွင် မိမိအနားမှ ခတ္တိယမျိုးနှင့် စစ်သည်များ ဖြတ်သန်းသွားသံကို ကြားလိုက်ရသဖြင့် နောင်တော်သည် သစ်ပင်ရိပ်တွင် လည်းကောင်း၊ လျှို့မြောင်များထဲတွင်လည်းကောင်း သူတို့မဖြင့်အောင် ရှာင်ပုန်းနေရသည်။

နောင်တော်၏ ခြေဖဝါးများသည် နှန်ယ်လှသည်ဖြစ်ရာ ခရီးရည် သွားသည့်အခါတွင် ခြေတို့သည် ပေါက်ကြကုန်၏။

ငယ်စဉ်တုန်းကမူ နောင်တော်နှင့်အတူ တောလည်သွားတိုင်း ကျူးပါသည်။ သို့ရာတွင် ယခုမှ နောင်တော်သည် တစ်ဦးတည်း တောထဲတွင် လျှောက်သွားနေလေပြီ။

နောင်တော်သည် အစားအသောက်ကိုလည်း ခြီးခြား၏။ အစားအသောက်ကို ခြီးခြားသည့်အတွက် စိတ်သည် ကြည်လင်လာ၏။ နိုဝင်ဘာတို့မှ ကင်း၏။ သမထက် ကောင်းစွာ အားထုတ်နိုင်၏။

ညအခါတွင်မူ စိတ်တို့သည် ပို၍ ပုံးလွင့်ခြင်းတို့ဖြစ်၏။ တစ်ခါတစ်ရုံတွင် သူ့အနီးသို့ ကျားသစ်များဖြတ်သွားတတ်၏။ တစ်ခါတစ်ရုံတွင်လည်း သူ့အနီးမှ အမျိုးအမည်မသိသော သူတို့ ပြင်းစွာသံ တဖြောက်ဖြောက်ပေးကာ ဖြတ်သန်းသွားကြသည်။

လရောင်ထဲတွင် သူတို့၏ ပြာမွဲဖြူရော်သော မျက်နှာများကို မြင်ရ ရုံးမျှမက သူတို့ကိုယ်မှ အနဲ့များကိုပင်ရသည်ဟု နောင်တော်၏ စိတ်ထဲတွင် ထင်လိုက်မိသေးသေည်။ သို့ရာတွင် သေချာစွာ ကြည့်လိုက်သောအခါ ထိုအရာ များသည် ကျောက်တုံးများနှင့် မြေပေါ်သို့ ဖြာကျေနေသော လရောင်ရိပ်များဖြစ် ပြီး တဖြောက်ဖြောက်မြည်သော အသံများသည်လည်း သစ်ရွက်များပေါ်သို့ နှင်းစက်များ ကျနေသံဖြစ်ကြောင်း တွေ့ရသည်။

ထိုအသံများသည် တစ်ညလုံး သူ့ကို နောင့်ယုက်ဖျက်ဆီးလျက်ရှိ ကြသဖြင့် နောင်တော်သည် တရားကို ကောင်းစွာ မကျင့်နိုင်။

သီတင်းတစ်ပတ်လောက် ကြာသည့်အခါမှ နောင်တော်သည် မည် သည့်အရာကိုမှ ကြာက်ခွဲ့စီးရိမ်ခြင်းမဖြစ်တော့ဘဲ တရားကို ကောင်းစွာကျင့်နိုင်တော့သည်။

နေ့လယ်နေ့ခင်းအခါများထိ နောင်တော်သည် မောပန်း၏ အားကုန် သည်အထိ လက်ကတီးကြားမှ ခွဲ့တို့ယိုစီးကာ ကိုယ်ကိုမောပန်း ကုန်ခန်းစေ အောင် လျှောက်သွား၏။ ထိုသို့ မောပန်းသည့်အခါမျိုးတွင် နောင်တော်၏ အတွေးများသည် ပို၍ ကြည်လင်လာသည်ဟု ထင်မှတ်ရသည်။ နောင်တော်

၁၉၀ နဲ့ မြတ်စွာ

သည် သစ်သားဖြင့် သူကိုယ်တိုင် သပိတ်တစ်ခုထွင်းထု၏။ အဝတ်ဟောင်း ဖြင့် သူကိုယ်တိုင် ရေစစ်တစ်ခုလုပ်၏။ တိရှစ္ာန်အသေကောင်တို့မှ အရေတို့ ဖြင့်လည်းကောင်း၊ နှယ်တို့ဖြင့်လည်းကောင်း သက်နှုန်းတစ်ထည်ရက်လုပ်၏။

နောင်တော်သည် မိမိပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် အခြင်း အရာမှန်သမျှကို မှတ်သား၏။ နှင့်းစက်ကလေးများ သစ်ရွက်ပေါ်မှ လျှောဆင်း သွားပုံ၊ နေရာင်ခြည့်တို့ ခလုတ်တိုက်သည့်အခါတွင် နှင့်းစက်ကလေးများ ကွဲဗျား လွင့်ပြယ်သွားကြပုံ၊ သစ်ကိုင်းထိပ်ဖျားတွင်ရှိသည့် သစ်ကိုင်းများမှာ ဝါကြန်းဖြောင့်တန်းနေပြီး အောက်ခြေပင်စည်တို့ မည်းနက်ကာ ဖုထစ်ကောက် ကွေးနေကြသည်။

နာရီပေါင်းများစွာ ရေကို ကသိဏ်းရှုသည်။ မင်းသားဘဝတုန်းက နောင်တော်သည် ကန်ရေကို ကြည့်ခဲ့ဖူးပြီး ရေသည် အစဉ်ပြောင်းလဲနေသည့် အရာဖြစ်သည်။ လိုင်းများတွန်းနေပုံသည် တစ်ခါနှင့်တစ်ခါ မတူချေ။ ပထမ လိုင်းဂယက်သည် နောက်လိုင်းဂယက်နှင့် တဗြားစီဖြစ်၏။ တစ်ခုစီဖြစ်၏။

တောထဲသို့ ရောက်သည့်အခါတွင် နောင်တော်သည် သစ်ရွက်က လေးများကို ကြည့်သည့်အခါလည်း ကြည့်သည်။ သစ်ရွက်ကလေးသည် ညာ တံတွင် လူပ်ရှားနေရာမှ ပြုတ်ကြွေကျကာ မြေကြီးပေါ်သို့ ကျသွားသည်။ ထိုအခါတွင် နောင်တော်သည် လောက်ကြီးတွင် အသစ်အဆန်းတစ်စုံတစ်ခုဖြစ် ပွားသည့်နှယ် ထိုအကြောင်းကို လေးနက်စွာ တွေးတောစဉ်းစား၏။

ထိုအခါ သစ်ရွက်ကလေးတစ်ရွက်ကြွေကျခြင်းသည်လည်း လူတစ် ယောက်သေခြင်း၊ တောင်တစ်လုံးပြီခြင်း၊ ငလျင်တစ်ခုလူပ်ခြင်း၊ မြို့ကြီးတစ် မြို့ပျက်သူဦးခြင်းစသည်တို့နှင့်သောာအတူတူသာဖြစ်ကြောင်း တွေ့လာခဲ့ရ သည်။

တစ်ခါတစ်ရုတွင်လည်း နောင်တော်သည် တောတိရှစ္ာန်တို့၏ ခြေ ရာကို ကြည့်၍ သမထကျင့်သည်။ တစ်ခါတစ်ရုတွင်လည်း ညအခါ ကန်တစ် ကန်အနီးသို့ တင်ပျဉ်ဖွဲ့ကာ တိရှစ္ာန်တို့ ရေသောက်ဆင်းသည်ကို ထိုင်ကြည့် ရင်း သမထကျင့်သည်။ ထူးဆန်းသည်မှာ နောင်တော်သည် ထိုသို့ အဆင်းရဲ ခံသည့်တိုင် အားအင်ကုန်ခန်းခြင်းမရှိဘဲ ပို၍ပင်သန်မာတောင့်တင်းလာခြင်း ဖြစ်သည်။

နောင်တော်သည် ဈေးနှုန်းတော်မှ စိုးရိမ်သောကတို့ မရှိတော့ပြီ။ ထို အရာတို့သည် ကုန်ဆုံးလွန်မြောက်ခဲ့ကြပြီ။ ဈေးနှုန်းတော်ကြီး၏ ကံကြမ္ဗာသည် သူ့အဖို့ သစ်ရွက်ကလေးတစ်ရွက်၏ ကံကြမ္ဗာနှင့် ဘာမှ မခြားတော့ပြီ။ ယခင် တုန်းကဆိုလျှင် သမကျင့်တိုင်း ကသိဏ်းဝန်းကို ရှုရ၏။ ကြောပွင့်စိမ်းစိမ်းကို

အခြင်းကောင်းဆောင်ရွက် ၁၉၁

ရှာ၏။ သို့ရာတွင် ယခုမှ ဘာမှ ရှာစရာမလိုတော့။ တွေ့သည့် ပစ္စည်းကို က သို့က်းရှုကာ သမထကျင့်တတ်သည့် အလေ့ကို ရနေပြီ။ လက်ဖဝါးတွင် ပန်း ခြောက်ကလေးတစ်ပွင့်ကို တင်ကြည့်၍လည်း သမထကျင့်၍ ရနေပြီ။

တစ်ခါတစ်ရုတွင် နောင်တော်သည် သူရရှိသည့် သစ်ဥသစ်ဖုတို့ကို မိုးတွင်ဖုတ်ကင်၍ စားသောက်ခြင်းပြု၏။

နောင်တော်သည် ထင်း၊ မိုးစသည်တို့ကို မိုးဆိုက်ရသည့်အခါတွင် လည်း ထင်းအရင်းမှ ထွက်လာသော အဆီများကို ကြည့်သည်။ ထင်းအဖျား မှ ထွက်သော မိုးတောက်များကိုလည်း ကြည့်သည်။

နှံဖြင့် အိုးလုပ်ပြီးနောက် သစ်သီးတို့ကို ပြုတ်၍ စားသည်။ သမင်မ တစ်ကောင်မှ နှဲကို ဉာဏ်ယူ၍ နှဲတို့ကျိုးချက်သည်။

နှဲအိုးထဲတွင် နှဲမေးတို့ကို ပွဲက်ပွဲက်ဆူကာ ဘောင်ဘင်ခတ်နေသည် ကို ကြည့်ရင်း ထိနိုးမေးထဲတွင် ကမ္မာလောကြီးနှင့် ပတ်သက်၍၊ ဘဝနှင့် ပတ်သက်၍ မေးခွန်းတို့ အစဉ်မပြတ်ပေါ်ပေါက်နေပုံနှင့် တူလှချော်းဟု နောင် တော် အောက်မေ့မိသည်။

နောင်တော်သည် ကမ္မာကြီးမည်သို့ ဖြစ်တည်လာပုံ၊ မည်သို့အဆုံး သတ်နိုင်ပုံတို့ကို စဉ်းစားသော်လည်း ထိုအချက်များထက် ပြောင်းလဲခြင်းဟု သော ဘီးမှလူတို့ မည်သို့မည်ပုံ လွှတ်မြောက်နိုင်မည်ဆိုသည့်နည်းလမ်းကို အဓိကထား၍ စဉ်းစားသည်။

တစ်မနက်၌ နောင်တော်သည် အိပ်ရာမှ နီးလာစဉ် မိမိအနီး မြတ်လင်းပေါ်တွင် ရပ်နေသော သမဏြုပွဲဟွှုအိုတစ်ယောက်ကို တွေ့လိုက်ရ သည်။ အဘိုးအိုးမှာ အသက်ကြီးလှပေပြီ။ အဝတ်အစားများသည် စုတ်ပြတ် လျက်ရှိနေ၏။ အဘိုးအိုးသည် စုတ်ပြတ်နေသော သမင်ရောကို ခြိုထား၏။

ထိုအဘိုးအိုး၏ မျက်နှာမှာ ဥယျာဉ်ထဲတွင် သူမြင်ခဲ့ရသည့် ရဟန်း နှင့် ခပ်ဆင်ဆင်တူသော်လည်း ယခုအဘိုးအိုးမှာ တင်းမာကာ မာနရှိသည့် မျက်နှာကို ဖော်ပြလျက်ရှိသဖြင့် သူ့ကိုယ်တွင် ကိုလေသာစိတ်များ ကျော်ရှိနေ သေးကြောင်း သိသာနိုင်သည်။

နောင်တော်သည် အဘိုးအိုးအား ပဋိသန္ဓာရစကားကို ဆိုပြီးနောက် သူ့ကို ဆီးကြိုခြင်းပြု၏။ အဘိုးအိုးသည် ရေအိုင်ကလေးတစ်ခုကို ငုံကြည့်ပြီး နောက်

“ရေဟာ စီးဆင်းနေကြပေမဲ့ တိမ်တွေကတော့ နဂိုအတိုင်းပဲ နော်”

ဟု ပြောသည်။

၁၉၂ မြန်မာ

နောင်တော်က

“သင်ပြောတဲ့ စကားကို ကျွန်ုပ်နားမလည်ပါ။ ကျွန်ုပ်၏ အမြင် တွင်မူ ရေအိုင်ထဲမှ ရေသည် စီးဆင်းခြင်းမရှိဘဲ ဝပ်လျက်ရှိသည် ကိုသာ မြင်ရတယ်”

“တိမ်တွေကတော့ ဈေးနေတယ်လို့ မထင်မိဘူးလား”

“တချို့တိမ်တွေကတော့ ဈေးနေပြီး၊ တချို့တိမ်တွေကတော့ နိုင် နေရာမှာ ရှိနေကြတယ်လို့ ထင်ပါတယ်”

“အသင် ဒီတော်ကို ရောက်လာတယ်ဆိုတာကို ကျွန်ုပ်သိတာ ကြာပါပြီ၊ အသင်ဟာ ခတ္တိယမျိုးနှင့် သိဒ္ဓတ္ထမဟုတ်လား”

“အရင်တုန်းကတော့ ဟုတ်ပါတယ်၊ ခတော့ ကျွန်ုပ်မှာ အတ္ထ ပျောက်ခဲ့ပြီ၊ ကျွန်ုပ်မှာ မြက်ပင်လေးတစ်ပင်နှင့်ဖြစ်သွားလိမ့်မယ်လို့ ထင်ပါတယ်”

ရဟန်းကြီးသည် အတန်ကြာမျှ တိတ်ဆိတ်နေသည်။

“သြော် သင်က မြက်ပင်လေးတစ်ပင် ဖြစ်ချင်ပေသကိုး၊ မြက်ပင်လေးတစ်ပင်ဖြစ်ချင်တဲ့ ရဟန်းဆိုလို့ ကျွန်ုပ်ဖြင့် တစ်ခါမှ မတွေ ဖူးသေးဘူး”

“မြက်ပင်တစ်ပင်ဖြစ်ချင်တယ်ဟု ကျွန်ုပ်မပြောပါ၊ သင်က ကျွန်ုပ်၏ အမျိုးအမည်နှင့်အတွက် မေးခြင်းဖြစ်တဲ့အတွက် ဖြောခြင်း ဖြစ်တယ်၊ ကျွန်ုပ်ဟာ သစ်ပင်ပေါ်မှ တေးဆိုနေတဲ့ငြက်ကို ကြည့်ရင် ငြက်ဖြစ်သွားတယ်လို့ ထင်လိုက်မိတယ်၊ အလားတူပဲ မြက်ပင်တစ်ပင်ကို ကြည့်ရင်လည်း မြက်ပင်လေးဖြစ်သွားတယ်လို့ ထင်လိုက်မိတယ်၊ အဲဒီအချိန်မှာ ကျွန်ုပ်ဟာ သိဒ္ဓတ္ထမင်းသား မဟုတ်တော့ဘူး”

ရဟန်းသည် နောင်တော်ကို ပြီး၍ ကြည့်နေသည်။ နောင်တော်သိဒ္ဓတ္ထက ဆက်၍

“ကျွန်ုပ်ဟာ တောထဲမှာ တရားလာကျင့်တာ သုံးပတ်ရှိပြီ၊ ည အခါတောလိုက်တဲ့ မူဆိုးများမှအပ တခြားသယ်သူကိုမှ မတွေ့ရ သေး၊ တခြားတွေတဲ့ သတ္တဝါတွေဟာလည်း”

“အသင်တစ်ယောက်တည်း ဇကစာကျင့်ရတာကို ဌီးငွေ့သလား”

“မြို့ငွေ့ငွေ့ပါဘူး၊ တစ်ယောက်တည်း ဇကစာကျင့်လေလေ မိတ်ဆွေရောင်းရင်းများနှင့် စကားပြောခြင်းဟာ မလိုအပ်ဘဲ ကိုယ့်အတွေးကို ကိုယ်ပြန်ဖို့ပစ်တတ်လေလေဖြစ်တယ်ဆိုတာ တွေ့လာရ

တယ်၊ မိတ်ဆွဲနဲ့တင် မကဘူး၊ ရန်သူနဲ့တွေ့ရင်လည်း စကားတော့
ပြောမိမှာပဲလေ”

“သင့်ရန်သူဟာ ဘယ်သူလဲ”

“မာယာနဲ့တက္က အခြားသော နောက်လိုက်များပါဖြစ်တယ်၊
သင်လည်း တော့ထဲမှာနေတဲ့ ပုဂ္ဂိုလ်ဆိုတော့ မာယာကို သိမှာပေါ့”

“ဟုတ်တယ် ကျွန်ုပ်သိတယ်၊ မာယာနဲ့တက္က သူ့စစ်သည်တွေ ဟာ
အထောင် အသောင်းရှိတယ်၊ နောင်တော်သိဒ္ဓတ္ထ မင်းသားကို
တွေ့တယ်သွားပြောရင် ကျွန်ုပ်ကို ဖျက်ဆီးမယ့် မာရ်နတ်တစ်ပါး
ရှိသေးတယ်၊ အဲဒါကတော့ ရွှေဆူတွေပဲ၊ သွားပြောရင် သူတို့က
ကျွန်ုပ်ကို ဘယ်လောက်များ ရွှေတွေငွေတွေ ပေးမလဲမသိဘူး”

နောင်တော်သိဒ္ဓတ္ထသည် သူ့စကားကြောင့် မျက်နှာမေ့ကြည့်လိုက်
သည်။ နောင်တော်သိဒ္ဓတ္ထသည် ညစ်ပတ်သည် သက်နှုန်း၊ ကောက်လိမ်ရှုပ်ထွေး
နေသည့် ဆံမှတ်ဆိတ်များနှင့် သန်းတို့ တရာ့ရွှေတက်နေသည့် ရဟန်းကြီးကို
ကြည့်နေသည်။ ထိုရဟန်းကြီးသည် တော့တွင် ဇြိမ်းချမ်းကို တွေ့ခဲ့ပြီလော
သို့တည်းမဟုတ် ရောင့်ရဲကျေနပ်မှုရွှေပြီလော့။

“အသင် ဘယ်သူလဲ”

“ကျွန်ုပ်ဟာ အားလုံးရကာလမ ရသေ့ဖြစ်တယ် သိဒ္ဓတ္ထ၊ ကျွန်ုပ်
ဟာ လောက်စျောန်သမာပတ် ခုနစ်ရပ်ကို ရွှေပြီ”

“လောက်စျောန်သမာပတ်ကို ရအောင် ဘယ်လိုကျင့်ခဲ့သလဲ
အားလုံး”

“ကျွန်ုပ်၏ ချက်ကို ကြည့်၍ သမထကျင့်တယ် သိဒ္ဓတ္ထ၊ ကျွန်ုပ်
ရဲချက်မှာ အမွှေးအမှင်တွေရှိတယ်၊ အဲဒီအမွှေးအမှင်တွေကို ကြည်
ရင်း ကျွန်ုပ်ဟာ ေတိကို ပြန်ရောက်သွားတယ်၊ ဝမ်းတိုက်တစ်ခုမှ
ဝမ်းတိုက်တစ်ခုသို့ ရောက် သွားတယ်၊ အဲဒီအခါကျတော့ ကျွန်ုပ်ရဲ့
ေတိကို သွားတွေ့တယ်၊ အဲဒီလိုကနေပြီး တစ်ဖန်ပြန်စရတယ်”

အားလုံးရသေ့သည် ကိုယ်တွင်ရုံထားသည် သမင်ရေသက်နှုန်းကို
ချွေတ်လိုက်ပြီးလျှင် နောင်တော်သိဒ္ဓတ္ထထိုင်နေသည် မြေက်ဖျာပေါ်တွင် တင်ပျဉ်
ခွဲထိုင်ပြီးနောက် ပိုန်ချုံးချိုင့်ဝင်နေသည် သူ့ဝမ်းပိုက်ကို စိုက်ကြည့်နေသည်။

အားလုံးရသေ့သည် အသက်ကို ပြင်းစွာရှုရှိက်လျက်ရှိလေရာ မှတ်
ဆိတ်များသည် သူ့ရင်ဘတ်ပေါ်တွင် နိမ့်ချည်မြင့်ချည် ပဲလျက်ရှိနေ၏။ ပခုံး
နှင့် ခါးသည် ကုန်းသွားကာ သစ်ကိုင်းခြောက်နှစ်ချောင်းနှင့်တူသော ခြေသလုံး
ရှိုးပေါ်သို့ ညွှတ်ကျလျက်ရှိနေ၏။

၁၉၄ မြန်မာစာ

နောင်တော်သိဒ္ဓထဲသည် သမထအကျင့်ကို ကျင့်ခဲ့ဖူးပြီဖြစ်ရာ ယခု အာဇာရရသော်၏ အကျင့်မျာမူ မိမိကျင့်ဖူးသည့် အကျင့်များထက် လွယ်ကူဟန် ရှိသည့်အပြင် ထိရောက်ဟန်လည်း ရှိနေသည်ဟု အောက်မေ့မိ၏။

အခြားသောအကျင့်များဆိုလျှင် သမာဓိရအောင် အချိန်အတန်မျှ စောင့်ဆိုင်းကာ သမာဓိရမှ သမထအကျင့်ကို စတင်၍ ကျင့်ရလေသည်။

ယခု အာဇာရရသော်၏ အကျင့်ကမူ ဘာမှ ခက်ဟန်မရှိ။ နှလုံးတစ်ချက်ခုနှစ်နှင့် နောက်တစ်ချက်ခုနှစ်ကြားတွင် သမာဓိကို ချက်ချင်းရနိုင်သည်ဟု ထင်ရသည်။ ယခုသူနည်းအတိုင်းချက်ကိုကြည့်၍ ကျင့်မည်ဆိုလျှင်လည်း ဘာ အရေးနည်း။ မိမိသည် သစ်ငှတ်များ၊ သစ်မြစ်များကို ကြည့်၍ နာရီပေါင်းများ စွာ ကျင့်ခဲ့ဖူးသည်မဟုတ်လော်။ ယခုချက်ကို ကြည့်၍ ကျင့်မည်ဆိုလျှင်လည်း ဘာကြောင့် မကျင့်နိုင်ရမည်နည်း။

“က ဒီလိုကျင့်ခဲ့တော့ ဘာကိုတွေ့ရသလဲ အာဇာရ”

“အတ္ထာကိုတော့တွေ့တယ်၊ အတ္ထာမဟုတ်တာလည်း တွေ့ရတယ်”

“ဒီပြင်ရော ဘာတွေ့သေးလဲ”

“အမှာင်တိုက်နဲ့ သွေးမျှင်တွေ့ကိုလည်း တွေ့တယ်၊ အမိက တွေ့တာကတော့ အတ္ထာနဲ့ အတ္ထာမဟုတ်ခြင်းကိုတွေ့တာပဲ၊ ဒါပေမဲ့ ဒီလောက်လေးနဲ့ မလုံလောက်သေးဘူး သိဒ္ဓထဲ၊ ချက်ကို ကြည့်ပြီး ကျင့်တာထက် ကောင်းတဲ့ နည်းများရှိရင် ကျွန်ုပ်ကိုလည်း ပြောပြ စမ်းပါဉီး၊ ကျွန်ုပ်ဟာ ဒီတောထဲမှာ အနှစ် လေးဆယ်လုံးလုံး လှည့်ပြီး တရားရှာခဲ့တယ်၊ တောင်ပို့ဘေးမှာ အိပ်ခဲ့တယ်၊ သွေးစုနာ ပေါက်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်ုပ်မှာ ချက်ကိုပဲ ရခဲ့တယ်၊ တခြားရသော တစ်ပါးကတော့ သူမြှေချောင်းလေးတွေ ကြွေကျသည်အထိ စိုက် ကြည့်ပြီး တရားရှာခဲ့တယ်”

“တချို့ကလည်း ကျားခြေရာတွေကို ကြည့်ပြီး ကျင့်ခဲ့သေးတယ် မဟုတ်လား”

“ဟုတ်တယ်၊ ဒါလည်း ကြားဖူးတာပဲ”

“တချို့ကလည်း လကိုကြည့်ပြီး ကျင့်ကြသေးတယ်တဲ့”

“ဟုတ်တယ်၊ ဒါကိုလည်း ကျွန်ုပ်ကြားဖူးတယ်၊ ကျွန်ုပ် အဖို့တော့ ချက်ကိုကြည့်ပြီးတော့ ကျင့်တာဟာ အကောင်းဆုံးပဲ ထင်တယ်၊ ချက်ဟာ သင့်ဝိညာဉ်ချက်ကြိုးတစ်လျှောက်သွားပြီးတော့ ဝမ်းကြာတိုက်တစ်ခုကနေ နောက်တစ်ခုကို ရောက်သွားတယ်၊ ဒီနည်းနဲ့နောက်ဆုံးအစသို့မဟုတ် အဆုံးကို သွားတွေ့တယ်၊ ချက်ကို

ကြာကြာဖိုက်ကြည့်ရင် သင်ဟာ အဆုံးကို ရောက်သွားမှာပဲ၊ ဒါပေမဲ့
စိတ်ရှည်ဖို့တော့ လိုတယ်နော်၊ ကျွန်ုပ်ဟာ အနှစ်လေးဆယ်လုံးလုံး
အထူးနဲ့ အထူးမဟုတ်ခြင်းကို ကျော်လွှန်သွားပြီး ဝိဉာဏ်ဟာ အချုပ်
အနောင်က လွှတ်ပြီး ပရမထူးနဲ့ ပေါင်းစည်းသွားတာကို တွေ့ခဲ့ရ တယ်၊
အဲဒီ ရောက်တဲ့ အခါကျတော့ မီးပွားလေးကို တွေ့ရတယ်၊ အဲဒီ
မီးပွားလေးတွေဟာ ဘာလဲလို့ မေးကောင်းမေးမယ်၊ အနှစ်လေး
ဆယ်လုံးလုံး တရားကျင့်ခဲ့တဲ့ အတွင်းမှာ ကျွန်ုပ်သိခဲ့တဲ့ အချက်နှစ်
ချက်ရှိတယ်သိဒ္ဓတ္ထ၊ အဲဒါကတော့ ဝိဉာဏ်ဟာ ကျောက်ဘီးတပ်
ထားတဲ့ ဓားသွေးစက်နဲ့ အလားသဏ္ဌာန်တူတဲ့ အချက်ပဲ၊ ဓားသွေး
စက်ပေါ်မှာ ဓားသွေးလိုက်တဲ့ အခါ မီးပွင့်တွေ ပွင့်သလို ဝိဉာဏ်ဟာ
လည်း မီးပွင့်တွေလို ဖြာထွက်နေတယ် သိဒ္ဓတ္ထ၊ နောက် ကျွန်ုပ်သိ
တာ တစ်ချက်ကတော့ မြေကြီးဟာ အာပေါ်ဆိုတဲ့ ရောပေါ်မှာ တည်
ဆောက်ထားတယ်၊ အာပေါ်ဟာလည်း ဝါယောဆိုတဲ့ လေပေါ်မှာ
တည်ဆောက်ထားတယ်၊ လေဟာလည်း အာကာသပေါ်မှာ တည်
ဆောက်ထားတယ်၊ တကယ်ကတော့ ငယ်လည်းငယ် အတွေ့
အကြံကြလည်း နှစ်ယေးတော့ သင့်ကို ကျွန်ုပ်လမ်း ပြပေးနေရ^၁
တယ် သိဒ္ဓတ္ထ၊ သင်လိုက်မယ်ဆိုရင် ကျွန်ုပ်နေတဲ့ နေရာကို သင့်ကို
ခေါ်သွားမယ်၊ သစ်ခေါင်းတွေဟာ ကျွန်ုပ်မှုတင်းရာဖြစ်တယ်”

“အသင်ဟာ သစ်ခေါင်းထဲမှာ နေတယ်ပေါ့”

“ဟုတ်တယ်၊ ကျွန်ုပ်ဟာ သစ်ပင်တွေ၊ သစ်ခေါင်းတွေမှာနဲ့
တယ်၊ သစ်ပင်တွေပေါ်ကိုရောက်ရင် နေမင်းကြီးကို ပိုပြီး နီးစပ်လာ
တယ်၊ အဝေးကြီးကို လှမ်းမြင်ရတယ်၊ ကျွန်ုပ်သမထကျင့်တဲ့ အခါမှာ
ချက်ကို ကြည့်ပြီး ကျင့်သည့်တိုင် ဘာဖြစ်လို့ အဝေးကို ကြည့်ချင်
သေးသလဲလို့ သင်က ဓမ္မေးကောင်းမေးမယ်၊ ကျွန်ုပ်ရှင်းပြမယ် သိဒ္ဓတ္ထ၊
လူတစ်ယောက်ရဲ့ မျက်လုံးဟာ ချက်တစ်နေရာတည်းကို ကြည့်ပြီး
ကြာရှည်စို့က် မကြည့်နိုင်ဘူး၊ ဒါကြောင့် ကျွန်ုပ်ဟာ သစ်
ပင်အမြင်ကြီးပေါ်ကို တက်ပြီး အဝေးကို ကြည့်ကျင့်တယ်၊ ဆယ်
တိုင်၊ အတိုင်နှစ်ဆယ်၊ အတိုင် သုံးဆယ်အထိ အဝေးကို မြင်အောင်
တက်ကြည့်တယ်”

“ဒီနောက်တော့ မိုးကုပ်စက်ဂိုင်းအထိ မြင်အောင်ကျင့်တယ်၊
အရင်တုန်းကတော့ ကျွန်ုပ်ဟာ မျက်စိမှန်သူဖြစ်တဲ့ အတွက် မိုးကုပ်
စက်ဂိုင်းကို မြင်အောင် မကြည့်နိုင်ဘူး၊ နောက် ဒီထက်အကျင့်ကို

၁၉၆ အဲ မြတ်စွာနှင့်

ကျင့်ပြီးတဲ့အတွက် လေးပြင် လေးရပ်ကို လှမ်းမြင်နိုင်ပြီ သိဒ္ဓထူး”

“ဒါဖြင့် အဲဒီလေးပြင်လေးရပ်မှာရော ဘာများမြင်ရသလဲ အာ ဌာရ”

အာဌာရက အထင်သေးသည့် မျက်နှာထားဖြင့်

“လူတွေဟာ အစားအစာချက်ပြုတ်ဖို့ မိုးတွေဖိုးနေကြပြီး နှဲမ်းတွေကို လုပ်နေတာပဲ မြင်တယ်၊ ဘာမှ မထူးလှပါဘူး၊ ဒါတွေကို ကြည့်လို့ကတော့ ဘာမှ မထူးခြားဘူး၊ ဘာမှလည်း ပညာတိုးတက် မှာ မဟုတ်ဘူး၊ ဒီတော့ လောကကြီးမှာ ကိုယ့်ချက်ကို ကိုယ်ကြည့်နေ တာလောက် ဘယ်ဟာမှ မကောင်းဘူး၊ ဒါပေမဲ့ ဒီလိုကြည့်နိုင်ဖို့ အတွက်တော့ သင့်ချက်ကို သင်ရှင်းပေးဖို့ လိုတယ်၊ မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ ဉာဏ်တစ်ကြိမ် သန့်ရှင်းပေးရမယ်၊ မသန့်ရှင်းရင် ပိုးလောက်လန်းတွေ တွယ်နိုင်တယ်၊ တစ်ခါက ကျွန်ုပ်ဟာ ချက်ကို မသန့်မရှင်းထားခဲ့လို့ ပိုးလောက်လန်းတွေ တွယ်နေတာ တွေခဲ့ဖူး တယ်၊ ကျွန်ုပ်စိတ်ထဲမှာတော့ အတ္ထကိုတွေပြီဆိုပြီး ဝမ်းသာမိတယ်၊ ဒါပေမဲ့ သေသေချာချာ ကြည့်မိတော့မှ အတ္ထမဟုတ်ဘူး၊ ပိုးလောက် လန်းတွေ ဖြစ်နေတာ တွေရတယ်၊ ကျွန်ုပ်တော်တော်လေး စိတ်ပျက် သွားတယ် သိဒ္ဓထူး”

“ဒီလောက်လည်း စိတ်ပျက်စရာ မလိုပါဘူး အာဌာရ၊ ကျွန်ုပ် လည်း ကြာဖူးတွေ၊ ကြာပွင့်တွေ စီးနေရတဲ့ ရေအလျော်တွေကို ကြည့်ပြီး သမထကျင့်ခဲ့ဖူးတာပဲ၊ သမထတရားကို ကျွန်ုတဲ့သူအဖို့တော့ ဘယ်အရာကိုမဆို အတူတူပါပဲ၊ နားချေးပုံကို ကြည့်ကြည့်၊ ပိုးလောက်လန်းကိုပဲ ကြည့်ကြည့် အတူတူပါပဲ”

“သိဒ္ဓထူး ကျွန်ုပ်နဲ့ သစ်ပင်ထိပ်ဖျားကိုလိုက်ပြီး တရားကျင့် ကြည့်လှည့်ပါလား”

အာဌာရခေါ်သည်။ သိဒ္ဓထူးသည် သူဖိတ်ခေါ်ချက်ကို ငြင်းသည်။

သိဒ္ဓထူးသည် အဝေးသို့ ထွက်သွားသော အာဌာရကို ကြည့်၍ စိတ် မကောင်းဖြစ်နေသည်။ တော့သို့ တရားကျင့်ရန်ထွက်လာခဲ့ရာတွင် ထိုသို့ သော ရဟန်းမျိုးကိုတွေလိမ့်မည်ဟု နည်းနည်းကလေးမှ မြော်လင့်ခဲ့ခြင်းမရှိခဲ့။ အာဌာရသည် အဘယ်ကြောင့်များ သစ်ပင်ထိပ်ဖျားသို့ တက်နေလေသနည်း။

မြေမှတွယ်မည့် ပိုးလောက်လန်းတို့ကို ကြောက်သဖြင့် သစ်ပင်ထိပ် သို့ တက်နေလေသလော။ တော့တွင် အန္တရာယ်များစွာ ရှိနိုင်သည်ကို နောင် တော်သိဒ္ဓထူးတွက်ခဲ့ပြီးသားဖြစ်၏။

သို့ရာတွင် ဤတောအပ်ထဲရှိ သစ်ပင်တစ်ပင်ခြကြားတွင် ထိုင်ကာ ကိုယ့်ချက်ကို ကိုယ်ပြန်ကြည့်ပြီး သမထအကျင့်ကို ကျင့်သည့် ကြိုလိုဖျော့တော့ သည့် လူတစ်ယောက်ကို တွေ့မည်ဟုကား နည်းနည်းမှ မမျှော်လင့်ခဲ့။ နောင် တော်သိဒ္ဓတ္ထသည် သူ့အကြောင်း ရက်အတန်ကြာမျှ တွေးနေမိသည်။

အာဇာရသည် အသိဉာဏ်နဲ့သူလော သို့တည်းမဟုတ် မိမိလေ့လာ ရမည့်သူတစ်ဦးလော။ အာဇာရသည် ရွှေငွေဆုတော်များအကြောင်း ပြောသွား ၏။

သို့ဆိုလျှင် အာဇာရသည် နီးရာမြို့သို့ သွားပြီး သိဒ္ဓတ္ထမင်းသားအား တွေ့ပြီဟု သတင်းပေးမည်လော။ နောင်တော်သိဒ္ဓတ္ထသည် ရှုပ်ပွဲနောက်ကျို သောစိတ်ဖြင့် ခရီးဆက်လာခဲ့သည်။

သို့ရာတွင် တောအပ်မှ မခွာနိုင်။ တောအပ်သည် သူ့ကိုဖမ်းစားထား လေပြီ။ ကျားသစ်ပေါက်စလေးများက ပျားဖယောင်းရောင်ခြေသည်းများကို အပ်ကာ နေစာလုံးနေကြသည်။

ပန်းနှုရောင် ဆင်ပေါက်ကလေးများက မိခင်၏ ဝမ်းဗိုက်အောက်၌ နို့စို့နေကြသည်။ တစ်ခါတစ်ရုံတွင် ဗျိုင်းတစ်ကောင်က သူ့အနီးမှ ဖြတ်၍၍ သွားသည်။ ထိုအခါမျိုး၌ နောင်တော်သို့ သမထအကျင့်ကို ကျင့်နေချိန် မဟုတ်လျှင် ဗျိုင်းတို့၏ ပျော့ပျောင်းသော တောင်ပံ့လှုပ်ရှားသံကို သတိပြုမိ သည်။

နောင်တော်သို့ တောတိရွှောန်များ၏ မျက်လုံးများကို ကြောက် ချုံခြင်းမရှိတော့။ သူတို့မျက်လုံးများသည် မိမိတို့လူသားများ၏ မျက်လုံးများ ထက်ပင် ကြည့်လင်တောက်ပနေသည်ကို တွေ့ရသည်။ တစ်ခါတစ်ရုံတွင် မိမိ ချက်ကို မိမိကြည့်ကာ တရားကျင့်နေသည့် အာဇာရကာလာမကို သတိရသော် လည်း ကြာသောအခါ သတိမေ့သွားတော့သည်။

အဆုံးအစမရှိသော ကောင်းကင်ကြီးကို ကြည့်ကာ နောင်တော်သို့ ပရမတ္တမနှင့် ပုလဲလုံးများထဲတွင် လာ၍ အရောင်ဟပ်နေသော မီးအိမ်တို့ကို သတိရမိသည်။

“မီးအိမ်ဟာ ငါရင်ထဲမှာရှိနေတယ်၊ ငါတို့အားလုံးရဲ့ ရင်ထဲမှာ မီးအိမ်ရဲ့ အရောင်ဟာ အမောင်ထဲမှာ လင်းနေတယ်၊ သို့သော်လည်း ဒီအမောင်ကြီးဟာ ဘယ်မှာစပြီး ဘယ်မှာ ဆုံးသလဲဆိုတာ ဘယ်သူ မှ မသိနိုင်ဘူး၊ တရားကို ကျင့်ကြံခြင်းအားဖြင့်သာ ဒီအမောင်ရဲ့ အဆုံးအစကို မြင်နိုင်တယ်၊ တို့တစ်တွေ မရောက်လှမ်းနိုင်တဲ့ နေရာ တစ်နေရာမှာ ဘုံးတစ်ခုရှိမယ်၊ မြေမရှိတဲ့ မြေတစ်ခုရှိတယ်၊ ကောင်း

၁၉၈ အဲ မြန်းစာ

ကင်မရှိတဲ့ ကောင်းကင်တစ်ခုရှိတယ်၊ ရေမရှိတဲ့ ရော်နေတယ်၊ ဒါပေမဲ့
ဒီဘုံကို တို့များ ဘယ်လိုလုပ်ဖြီး ရောက်နိုင်ပါမလဲ”

နောင်တော်သည် တရားကျင့်၍ အားလပ်သည့် အချိန်များတွင် ဤသို့
တွေးနေသည်။ သူ့မျက်စိထဲတွင် ဘုံတစ်ခုခုကို မြင်နေသည်။ ထိုဘုံ သည်
သူသေတို့ရှိရာ ဘုံမဟုတ်။ မိမိနေ့စဉ် တွေ့ဖူးသည့် ဘဝထက်ပသော
ပို၍ဖြစ်းအေးသော၊ ပို၍ လင်းထိန်သော၊ ပို၍ပြည့်စုံသော ဘုံဖြစ်သည်။ ထိုဘုံမှ
လူများ၏ မျက်နှာများသည် အေးဖြစ်းသော အသွင်ကို ဆောင်နေကြသည်။
ထိုဘုံတွင် မရှိခြင်းသည်မရှိ၊ မည်သူမှမသော၊ မည်သူမှ မနာ၊ မည်သူကိုမှ
ထိခိုက်နာကျင်အောင် လုပ်မည့်သူမရှိ၊ အားလုံးသည် သွို့ သုခကို ရနေကြသည်။

အထူးသဖြင့် ဆာလောင်မှတ်သိပ်ခြင်း၊ ကိုယ်စိတ်နှင့်လုံးအေးချမ်း
နေသည့်အခါမျိုးတွင် နောင်တော်၏ မျက်စိထဲတွင် ထိုဘုံကို ပို၍ ထင်ရှား
မြင်လာရသည်ဟု ထင်၏။ သို့ဖြင့် နောင်တော်သည် ထိုဘုံကို မျှော်မှန်းကာ
ထိုဘုံသည် ပရမတ္တမဘုံဖြစ်သည်ဟု စိတ်ထဲတွင် ထင်မိ၏။

အရာမှန်သမျှ၊ အလင်းရောင်မှန်သမျှ၊ တောက်ပပြီးပြက်မှုမှန်သမျှ၊
နေဝင်ချိန်ရောက်သမျှ၊ အရာဏ်းမှန်သမျှသည် ပရမတ္တဝိညာဉ်တော်တည်းဟု
သော တစ်ခုလုံး၏ အစိတ်အပိုင်းလေးမျှသာဖြစ်သည်ဟု ထင်မိ၏။

တစ်ချိန်တည်းတွင် တစ်ခုလုံးဟုလည်း အောက်မေ့မိ၏။ ဟင်းလင်း
ပြင်တွင် ဆော့ကစားနေကြသည့် ခြေသံးပေါက်ကလေးများသည်လည်းကောင်း၊
ကျောက်မျက်ကဲ့သို့သော လုပသည့် မျက်လုံးများရှိကြသည့် မြေခွေးပေါက်က
လေးများသည်လည်းကောင်း၊ သစ်ရွက်တိုကြားတွင် ပိုးမွားလေးကို လိုက်လုံး
သို့သုတေသနကြသည့် ငှက်ငယ်တို့သည်လည်းကောင်း ထိုအရာအားလုံးတို့
သည် ပရမတ္တမ၏ အစိတ်အပိုင်းဖြစ်သည့်နည်းတူ တစ်ခုလုံးလည်း ဖြစ်သည်
ဟု နောင်တော်ထင်၏။

နောင်တော်သည် ရွှေနှုန်းတော်ထဲတွင် ရှိစဉ်ကကဲ့သို့ တစ်ခုတည်းကို
သာ အာရုံစိုက်၍ သမထမကျင့်တော့ဘဲ အရာအားလုံးကို စုံစိုက်၍ ကျင့်၏။
မိမိ၏ ဘဝနှင့် မိမိမြင်ခဲ့ရသည့် ဘဝဟူသမျှ၏ ဘဝတို့သည် မိမိအပေါ်တွင်
တည်မြှုပ်နေသကဲ့သို့ အာရုံစုံစိုက်ကျင့်၏။

အစာအာဟာရကို စားသောက်ခြင်းမပြုဘဲ ကျင့်လျှင် ပို၍ သမာဓိရ^၃
သည်ဟု နောင်တော်ထင်၏။

တော်ထဲသို့ ရောက်၍ လများမကြာမိ နောင်တော်သည် မိမိ၏ထွက်
သက်ဝင်သက်တို့ကို ချုပ်နိုင်သော အကျင့်ကို ရလာသည်။

အခြင်းကောင်းဆောင်ရွက် ၁၉၉

ထိအချိန်၌ မိမိ၏ စိတ်သည် အထူးကြည့်လင်ကာ နိုဝင်ဘာတို့မှ ကင်းစင်လျက်ရှိနေသည်ကိုလည်း စိတ်တွင်ထင်မိ၏။ ပင်လယ်အောက်သို့ ငုပ်လျှိုးသွားသော ရေကူးသမားသည် ရေအောက်ရောက်သည်နှင့် အရာအား လုံးကို ကြည့်လင်ပိုသစ္ာ မြင်သကဲ့သို့ ထိအကျင့်ကို လေ့လာစုံစိုက်၍ ကျင့်၏။

နိုဝင်ဘာတို့မှ ကင်းသော နောင်တော်၏ စိတ်သည်လည်း အရာအား လုံးကို ထင်ရှားစွာ မြင်ရ၏။

ရေကူးသမားတစ်ယောက်သည် ပင်လယ်အောက်သို့ ငုပ်သည့်နည်း တူနောင်တော်သည်လည်း အားထုတ်မှုအတွင်းသို့ နက်ရှိင်းစွာ ဝင်ရောက်၏။ သို့ရာတွင် ရေကူးသမားသည် ရေအောက်သို့ရောက်သည်နှင့် အရာဝတ္ထုတို့ကို ကြည့်လင်စွာ မမြင်သော်လည်း နောင်တော်မှာမူ အားထုတ်မှုထဲသို့ နက်ရှိင်းစွာ ဆင်းသည်နှင့်အမျှ အရာဝတ္ထုတို့ကို ပို၍ ပိဿာကြည့်လင်စွာ မြင်လာခဲ့လေပြီ။

ပင်လယ်၏ အောက်ခြေတွင် နက်ကျိုးနေသော ချွဲ့အိုင်တို့မရှိ။ သို့ဖြင့် နောင်တော်သည် ထွက်သက်ဝင်သက်တို့ကို ချုပ်၍ တရားအားထုတ်ခဲ့ရာ တစ်ညွှန် သူမမျှော်လင့်သည့် အရာကို တွေ့လိုက်ရသဖြင့် လန့်ဖျော်သွားကာ ညာပေါင်းများစွာ အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရသည်။ အစပထမတွင်မူ သူမြင်လိုက်သော အရာသည် တံလျှပ်တစ်ခုကို သူထင်လိုက်သေးသည်။

ထိအနက်ရှိင်းထဲတွင် ဘာကိုမှ သဲကွဲစွာမမြင်ရဘဲဖြစ်နေသည်။ သို့ရာတွင် သေသေချာချာကြည့်လိုက်သည့်အခါတွင်မူ အရာဝတ္ထုတို့ကို သေချာ သဲကွဲစွာ မြင်လာခဲ့ရလေပြီ။

တရားအားထုတ်မူ အမြင့်ဆုံးအချိန်ရောက်သွားသည့်အခါ၌ နောင်တော်သည် သူရေးက ဆရာများတွေ့မြင်ခဲ့သည်ဆိုသော ဖြဟနာကို သွား၍ တွေ့ခြင်းမဟုတ်။ သူတွေ့ခဲ့သော အရာသည် ဖြဟနာမဟုတ်။ သူမြင်တွေ့ခဲ့သော အရာသည် လောက်ကြီးဖြစ်သည်။

သို့ရာတွင် လောက်ကြီးထဲတွင် အရာအားလုံးသည် အသစ်ဖြစ်နေကြသည်။ တောက်ပနေကြသည်။ ရွှေလျားခြင်းမရှိဘဲ တစ်နေရာတည်းတွင် အမြဲတည်နေကြသည်။ ထိသို့သော သမာဓိမျိုးကို ရသည့်အချိန်၌ နောင်တော်သည် ဥရေဝေလတောမည်သော နိဂုံးနှင့်မဝေးမနီးရှိသော တော့အပ်တွင် ရဟန်းငါးဦးနှင့် တွေ့ဆုံးခဲ့ကြခြင်းဖြစ်သည်။

ရဟန်းငါးဦးမှာ ငယ်ချွေယ်သူများဖြစ်ကြပြီး၊ ရည်လျားသော မှတ်ဆိတ်နှင့် တောင့်တင်းသော ခန္ဓာကိုယ်ရှိကြသည်။

ယင်းတို့အနက် အသုဇ္ဈာည် ချမ်းသာသော ကုန်သည်မျိုးမှ ဆင်းသက်လာသူဖြစ်သည်။ ကောက္ခာညာမှာ သူတို့အထဲတွင် ဉာဏ်အကြီးဆုံးဖြစ်ပြီး ဆားကုန်သည်တစ်ယောက်၏ သားဖြစ်သည်။ ဝိပုနှင့် ဘဒ္ဒိတို့မှာ လူငယ်များ ဖြစ်ပြီး မြို့စားငယ်လေးများ၏ သားများဖြစ်ကြသည်။

မဟာနမ်မှာ ကပိလဝတ်ပြည်မှ မူးမတ်ကြီးတစ်ဦးဖြစ်၏။ သူတို့ငါးဦးသည်လည်း လောကိုကာမဂ္ဂ၏အာရုံများကို ဌီးငွေသဖြင့် တရားကျင့်နေကြခြင်းဖြစ်သည်။

သို့ရာတွင် သူတို့သည် ကာမဂ္ဂ၏ကို သတ်သောအားဖြင့် မိမိတို့ ကိုယ်ကို မိမိတို့ပြင်းထန်စွာ ညျဉ်းဆဲသည့်နည်းများကို သုံး၍ ကျင့်ကြခြင်း ဖြစ်သည်။

သေလုန်းပါးဖြစ်သည်အထိ အစာမစားဘဲ နေခြင်း၊ မိမိတို့ကိုယ်ကို နွားချေးတို့ဖြင့် လိမ်းကျေခြင်း၊ မျက်လုံးများ ယောင်ယမ်းနှင့်လာသည်အထိ မြစ်ထဲသို့ဆင်း၍ ရောင်ခြင်း၊ ကိုယ်အနုံအပြားတွင် ဓားများစိက်ခြင်း စသည့် အကျင့်တို့ကို ကျင့်လျက်ရှိရာ သူတို့ကို ကြည့်ရသည်မှာ လူနှင့်ပင်မတူတော့။

နောင်တော်သိဒ္ဓတ္ထသည် သူတို့နှင့် သုံးလအတူနေထိုင်၍ တရားကျင့် ခဲ့သည်။ သူတို့ကျင့်သည့် အတ္ထာကိုလမထအကျင့်များသည် အာရုံများကို ထက် မြှုက်စေသည်။ မှန်ပါသည်။ သို့ရာတွင် အာရုံများအားလုံး တစ်ပြိုင်နက်တည်းထက်မြှုက်လာသည့်အခါတွင် အာရုံတစ်ခုနှင့်တစ်ခုတို့ ရောထွေးယှက်တင်ဖြစ်ကုန်ကြ၏။ တစ်ခုနှင့်တစ်ခု ပဋိပက္ခဖြစ်ကုန်ကြသည်။

အသံတစ်ခုကြားလျှင် အသံဟုမထင်ဘဲ မည်းမောင်သည့်အရောင် တစ်ရောင်ဟု ထင်တတ်ကြသည်။ အနဲ့တစ်ခုကို အနဲ့ဟုမထင်တော့ဘဲ ဥပါဒ် ငါ်တစ်ကောင်၏ တောင်ပဲဟု ထင်မိလားထင်မိတတ်ကြသည်။

တစ်ခါတစ်ရုတွင်လည်း သူတို့၏ အတ္ထာကိုလမထအကျင့်သည်ပင် လျှင် ကာမဂ္ဂ၏အာရုံခံစားမှုတစ်ရပ်အလားဟု နောင်တော်တွေးမိသည်။

မိမိတို့အသားများထဲသို့ စားမြောင်များ၊ ကျားစွယ်များ၊ ဓားများသွင်းထားပါလျက် ပြီးရယ်နေခြင်းသည် အာရုံခံစားနည်းတစ်ရပ်မဟုတ်ပေါ်လော့။ ထိုသို့ ခံနိုင်ရည်ရှိခြင်း၊ သူတို့အသားအရေများ စုတ်ပြတ်နေခြင်း၊ သူတို့ကိုယ်တွင် သွေးစိမ်းရှင်ရှင်တို့ ထွက်နေခြင်းတို့ကို ဂုဏ်ယူဝင့်ကြားနေခြင်းသည်လည်း အာရုံခံစားမှုတစ်မျိုး မဟုတ်ပေါ်လော့။

“သူတို့ဟာ ဘာဖြစ်လို့များ သူတို့အကျင့်ကို ဂုဏ်ယူကျင့်နေရတာလဲ၊ ဝင့်ကြားနေကြရတာလဲ၊ တကယ်တော့ သူတို့ရဲ့ အတ္ထာကိုလမထအကျင့်ဟာလည်း ကာမဂ္ဂ၏ခံစားမှုတစ်မျိုးပဲ မဟုတ်

လား၊ သူတို့ဟာ အသားထဲမှာ စူးဝင်သွားတဲ့ အာရုံခံစားမှုကို တောင့်တကြတယ်၊ ဒါကို ဖြော်လို့ ပြောကြတယ်၊ လောကီစျေနှစ်မျိုးလို့ ဆိုကြတယ်၊ သူတို့ပြောတဲ့အတိုင်း ဟုတ်ရောဟုတ်ရဲ့လား”ဟု နောင်တော်တွေးမိသည်။

အသုဇ္ဈာ “စျေနှစ်ကို သင်သိရဲ့လား၊ စျေနှစ်ဆိုတာ ဝေဒနာ အပြင်းအထန်ဆုံး ခံစားခြင်းကို ခေါ်တာ၊ ကျားစွယ်တစ်ချောင်းကို ယူ၊ ဆံချည်တစ်မျှင်တစ်ချောင်းလောက် ချွှန်ထက်နေအောင် သွေးကြည့်၊ ပြီးတော့ အဲဒီကျားစွယ်နဲ့ သင့်အသားကို ထိုးကြည့်ရင် ခံစား ရတဲ့ ဝေဒနာဟာ စျေနှစ်ကိုရရှိခြင်းဖြစ်တယ်”

နောင်တော်က လက်မခံပေါ်။

“သင်ဟာ ဘာမှ နားမလည်ဘူး သိဒ္ဓတ္ထ၊ ကြာကန်နားမှာ ကျားသစ်နက်ရေခင်းပြီး တင်ပျဉ်ခွေထိုင်ပြီးကျင့်တဲ့ မင်းသားငယ်တစ်ပါးပဲရှိသေးတယ်၊ ကာမဂ္ဂၢ်ထဲမှာ အာရုံငါးပါးက ခံစားနိုင်တဲ့အရာတွေဟာ အပြင်းပြု၊ အထက်သန်ဆုံးဖြစ်တယ် သိဒ္ဓတ္ထ၊ ဒီတော့ ဒီအာရုံခံစားမှုတွေကို ပြင်းပြသည်ထက် ပြင်းပြအောင်၊ ထက်သန်သည်ထက် ထက်သန်အောင်လုပ်ရမယ်၊ ဒါမှသာ သူတို့ကို ပယ်ဖျောက်နိုင်တယ်၊ အစွန်းရောက်အောင် သွားရမယ်၊ သင့်ကိုယ် ပေါ်မှာ နွားချေးတွေမဲ့ရမယ်၊ ဒီလိုမဲ့ခြင်းအားဖြင့် နောက်ဆုံးမှာ သင်ဟာ ရုံးမှန်းမှုကို သင်ကျော်လွှားနိုင်ပြီး စျေနှစ်ကိုရလိမ့်မယ်၊ အကျွေတ်တရားရလိမ့်မယ်၊ ညျစ်ပတ်တယ်ဆုံးရင်လည်း အစွန်းကုန်ညျစ်ပတ်အောင် သင့်ကိုယ်သင်လုပ်ရလိမ့်မယ်၊ ဒီနည်းအားဖြင့် ညျစ်ပတ်မှုကို ကျော်လွှားနိုင်ပြီး အကျွေတ်တရားကို ရနိုင်လိမ့်မယ်”

“ကျွန်ုပ်ကတော့ ဒါဟာ မြတ်သောအကျင့်ရယ်လို့ မမြင်သေးဘူး၊ ဒါဟာလည်း ကာမဂ္ဂၢ်အာရုံခံစားမှုတစ်မျိုးပဲလို့ မြင်တယ်”ဟု နောင်တော်က ပြောသည်။

သို့ရာတွင် နောင်တော်သိဒ္ဓတ္ထသည် သူတို့နှင့် ခွဲခြားခြင်းမပြုသေးဘဲ သူတို့နှင့်အတူ ပြင်းထန်သော အကျင့်တို့ကို ကျင့်၏။

သူတို့ကဲ့သို့ နွားချေးတို့လိမ့်ကျံကာ နွားချေးတို့ကိုကိုးကွယ်၏။ ဆူးတို့ကိုနှင်း၏။ ဆူးတို့ကို ကိုးကွယ်၏။ မအိပ်သောအကျင့်ကိုကျင့်၏။ သို့ရာတွင် ထိုထိုကျင့်သည်နှင့်အမျှ နောင်တော်သည် သူတို့အကျင့်ကို စက်ဆုပ်လာခဲ့ပြီ။ သူတို့သည် စိတ်မရှည်နိုင်ဘဲ တရားတို့ရအောင် အပြင်းအထန်ကျင့်နေသည်တကားဟု နောင်တော်ယူဆလာခဲ့လေသည်။ သူတို့၏ အကျင့်သည်

J ၁၂ မြန်မာစာ

ခန္ဓာကိုယ်ကို ညျဉ်းပန်းနှင့်စက်တတ်သည့်အကျင့်ဖြစ်၏။ သူတို့သည် ခန္ဓာကိုယ်ကြီးကို ငြင်းဆန်ကန့်ကွက်ခြင်း မပြုနိုင်လောက်အောင် ခန္ဓာကိုယ်ကို ညျဉ်းပန်းနှင့်စက်ကြ၏။

တိရှိစာန်များနှင့်အတူနေ၏။ သေလုဆဲဆဲ တိရှိစာန်များနှင့်အတူ အပိုင်၏။ မိမိတို့ ခန္ဓာကိုယ်ကြီးကို အညွစ်အကြေးများတို့၏ သိမ္မားရာကြီးဖြစ် အောင် ရှိသမျှ၊ တွေ့သမျှ အညွစ်အကြေးတို့ဖြင့် လိမ်းကျေခြင်းဖြင့် ခန္ဓာကိုယ် ကြီးကို ဖျက်ဆီးကြ၏။

ညအခါတွင် အော်ဟစ်မြေည်တမ်းကြ၏။ တစ်နေ့လုံး တွေ့ကြခဲ့ရ သော ကြောက်မက်ဖွယ်တို့ကြောင့် ညတွင် မျက်လုံးပြုးကာ သူရူးကြီးများနှင့် ဖြစ်ခဲ့ကြ၏။

တစ်ခါတစ်ရုတွင် စိတ်ငြိမ်သက်သည့်အခါများတွင်မူ မီးဖိုဘေးတွင် ထိုင်ကာ သူတို့ရှာဖွေနေသည့်အရာကို ဆွေးနွေးကြ၏။ ထိုအခါမျိုးမြို့ သူတို့ ငါးဦးသည် ဝမ်းပိုက်၊ တင်ပါးနှင့် ပခုံးတို့တွင် ဆူးချောင်းတွေစိုက်လျက် ယောင်ယမ်းဖြူရော်ကာ တစ်ကိုယ်လုံး အနာတွေသည်းလျက် အဟိတ်တိရှိစာန် များသဖွယ် မီးဖိုနားသို့ တွားသွားကြပြီးနောက် သူတို့ရှာဖွေနေရသည့်အ ကြောင်းအရာကို ပြောဆိုကြသည်။

“ဒီလိုပဲ ကျင့်နေတော့မှာလား ငါရှင်တို့”

ဟု နောင်တော်က မေး၏။

“ဟုတ်တယ်၊ လောကီစျာန်မရမချင်း ကျင့်ရမှာပဲ၊ လောကီစျာန် ကို ရပြီးတဲ့နောက်မှာ သတ္တဝါတွေကို အကျွတ်တရားရအောင် ကယ် တင်ရမယ်”ဟု အသုဇ္ဈာ ဖြေ၏။

“အဲဒီအခါမှာလည်း ပြင်းထန်တဲ့ အကျင့်တွေကို ကျင့်ရှုံးမှာ လား”

“အဲဒီအခါကျရင်တော့ မကျင့်တော့ပါဘူး၊ ကျွန်ုပ်တို့တစ်တွေ ဟာ လူသတ္တဝါတွေကို ကယ်တင်ဖို့ လိုက်ပြီး တရားဟောရမှာပါ၊ အစွန်းရောက်ခြင်း၊ အလွန်အကျွေးကျင့်ခြင်းအားဖြင့်သာလျှင် အကျွတ် တရားကို ရနိုင်တယ်၊ ပရမတ္တမဝိညာဉ်တော်အတွက် အရာရာကို စွန်းလွတ်ရမယ်ဆိုတာ လူတွေကို လိုက်ပြီးတရားပြရမှာပေါ့၊ ကျွန်ုပ် တို့ရဲ့ မျက်လုံးတွေထဲမှာ ဟိမဝန္တာတောင်ကြီးကို ထည့်ထားမယ်၊ ပြီးတော့ ကျွန်ုပ်တို့ ဝတ်ဆင်တဲ့ နားတောင်းတွေထဲမှာ မေရတောင် ကြီးကို သိမ်းထားမယ်”

“နောက်တော့ရော”

မီးလင်းဖို့မှ မီးရောင်ထဲတွင် သူတို့ရပ်သဏ္ဌာန်များသည် ကြောက်စရာကောင်းနေသည်။ သူတို့အားလုံးမျှက်နှာတွင် ရူးတွေစိုက်လျက်၊ ကိုယ်တွင်နွားချေးတို့ လိမ်းကျေးလျက်။

“ပြီးတော့ ဘာလိုသေးလဲ သိဒ္ဓတ္ထ၊ ကျွန်ုပ်တို့ နားတောင်းတွေထဲမှာ တောင်ကြီးတွေ သိမ်းထားမယ်၊ ကျွန်ုပ်တို့က ခြေနှင်းတွေ ပေါ်မှာ သစ်တော့တွေ တင်ထားနိုင်ပြီ၊ ကျွန်ုပ်တို့ကိုယ်ပေါ်မှာ မြေ ကြီးကို အဝတ်တန်ဆာလုပ်ပြီးပြီပဲ၊ ဘာလိုသေးသလဲ၊ ကျွန်ုပ်တို့ ခန္ဓာကိုယ်တွေမှာ ပိုးလောက်တွေ တရာ့ရွှေတော်နေ ဖို့ လိုသေးသလား”

နောင်တော်သည် သူတို့ပြောသောစကားများကို ကောင်းစွာနားမလည်။ ကြောက်လန့်အောင်လုပ်ခြင်းသည်ပင် အတွက်လမထလုပ်ခြင်းတစ်မျိုးပင်ဖြစ်လေသည်။

သူတို့တစ်တွေသာ တကယ်ပင် ပြဟွာကို လိုက်ရှာနေခြင်းဖြစ်ပါသလော်။

သို့မဟုတ်လျှင်လည်း သူတို့ပြောသည့် ပြဟွာသည် လောက်အလိန်းလိန်းတက်နေသည့် ခန္ဓာကိုယ်ကြီးတစ်ခုဖြစ်ပါသလော်။

သို့ဆုံးလျှင် မြင့်မြတ်ခြင်းကို ရနိုင်ပါဦးမည်လော်။

သူတို့နှင့်အတူ ကျင့်ခြင်းထက် တစ်ဦးတည်းကျင့်ခြင်းက ပို၍ ကောင်းမည်ဟု နောင်တော် သဏောပါက်လာသည်။

တစ်ခါတစ်ရုတွင်လည်း သမဏြားပဲတော် အကျင့်သည် သူတို့စရိတ်နှင့် သူတို့ကိုက်ပေသားပဲဟု နောင်တော် အောက်မေ့မိသည်။

တစ်ခါတစ်ရုတွင်လည်း သူတို့သည် သမထကျင့်စဉ်တစ်ခုလုံး အဓိပ္ပာယ်မဲ့သည့်အဖြစ်သို့ ရောက်အောင် သမထကို အစွမ်းကုန်ကျင့်ပစ်လိုက်ကြသည်။

ထိုအခါမျိုးမှု သူတို့အားလုံးသည် ဝိညာဉ်မဲ့သွားသည့်နှယ် တစ်ကိုယ်လုံး မလှပ်မယ့်ကြိုက်ဖြစ်နေတတ်ပြီး အတန်ကြာသည့်အခါတွင်မှ ဝိညာဉ်ပြန်၍ ရောက်လာသည့်နှယ် လှပ်ရှားလာကြသည်။

တစ်ခါတွင်မှ အသုဇ္ဈာ

“ကျွန်ုပ်ဟာ မိမိကိုယ်မိမိ အမှုန်ဖြစ်သွားအောင် ကျင့်တာ ဖြစ်တယ်၊ အဲဒီအမှုန်ဖြစ်သွားတော့မှ တစ်ဖန်သေးငယ်တဲ့ အမှုန်အနည်းငယ်ဖြစ်သွားအောင် ထပ်ကျင့်တယ်၊ အဲဒီအမှုန်ကလေးတွေကိုထပ်ပြီး ကြိတ်လိုက်တဲ့အခါ ကျတော့ အလွန်ကိုသေးငယ်တဲ့ အမှုန်ကလေး နည်းနည်းလေးသာ ကျန်တော့တယ်၊ တစ်ခါ အဲဒီအမှုန်

လေးတွေလည်း အလွန်သေးငယ်ပြီး သင့်ကိုယ်မှ အကြောအမျှင်
လေးတွေလောက်သာ သေးငယ်တဲ့ အမှုန်ကလေးသာ ကျွန်တဲ့
အထိကျင့်တယ်၊ အဲဒီလို ကျင့်ကျင့်သွားလိုက်တာ နောက်ဆုံးတော့
ဝိဉာဏ်ဟာလည်း ပျောက်ကွယ်ချုပ်ပြုမဲ့သွားတော့တယ်”

“ဒါဖြင့် ဝိဉာဏ်ဟာ ချုပ်ပြုမဲ့သွားပြီလား”

နောင်တော်က မေးသည်။

“လုံးဝတော့ မချုပ်ပြုမဲ့သေးဘူး၊ ဝိဉာဏ် ငွေ့ငွေ့ကလေး
ကျွန်သေးတယ်”

“အဲဒီတော့ အဲဒီအကျင့်ကို ရအောင် ကျင့်နိုင်ရန် ပြောင်းပြန်
လည်း ရအောင် ကျင့်လို့ရတယ်၊ ကိုယ့်လက်ထဲက သွေးကြောမျှင်
လောက်ရှိတဲ့ အမှုန်လေးကို နည်းနည်းပွားလိုက်၊ တစ်ခါနည်းနည်း
ထပ်ပွားလိုက်၊ ဒီနည်းအားဖြင့် နောက်ဆုံးမှာ အစိုင်အခဲရယ်လို့
ဖြစ်လာပြီး လူရယ်လို့ ပြန်ဖြစ်လာနိုင်တယ်”

အသုတေသန မျက်လုံးကြီးပြီးကာ စိတ်အားထက်သန္ဓာဖြင့် ပြော
ဆိုလျက်ရှိရာ နောင်တော်သည် သူအမှုအရာကို ကြည့်၍ စိုးရိမ်စိတ်လန်းခြင်း
ဖြစ်မိသည်။

“ဒါဖြင့် ငါရှင် ဒီအကျင့်ကို တကယ်ယုံကြည်သွားပြီပေါ့”

“ယုံကြည်တာပေါ့၊ လောကီချာန်ကို ရချင်ရင် အစွမ်းရောက်
အောင် ကျင့်ရတယ်”

“ဒါဖြင့် ကျွန်ပ်တို့အားလုံးဟာ ဘယ်အာရုံမှာမဆို အစွမ်း
ရောက်အောင် ကျင့်ကြုံရမယ်ပေါ့”

“ဟုတ်တယ်၊ သင့်မှာရှိသမျှ အာရုံတွေဟာ နောက်ဆုံးအဆင့်ကို
ရောက်အောင်အထိ ထက်မြေက်စုံရှုလာအောင် ကျင့်ရမယ်၊ သင်ယခု
လို့ မစားဘဲကျင့်ရှုနဲ့ တရားထူးမရနိုင်ဘူးဆိုတာ ကျွန်ပ်ပြောပြီးပြီပဲ”

သူတို့အကျင့်သည် မြတ်သော အကျင့်မဟုတ်ကြောင်းကို နောင်တော်
သိသည်။ သို့ရာတွင် မည်သည့်နေရာတွင် မှားနေသည့်ဟူကား နောင်တော်မသိ
သေး။ အချို့သူများအတွက် ထိုအကျင့်မှားကိုရရန်၊ လောကီချာန်ကိုရရန်အ
တွက် သင့်လျှော်သောနည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

သို့ရာတွင် ကောင်းသောအကျင့်ကသာလျှင် ကောင်းသောရလဒ်ကို
ပေးပြီး မကောင်းသောအကျင့်သည့် မကောင်းသောရလဒ်ကို ပေးမည်သာဖြစ်
သည်။ ယခုသူတို့ငါးဦးကျင့်နေသည့်အကျင့်သည် ကောင်းသောရလဒ်ကို ပေါ်
ပေါက်စေနိုင်မည်မထင်။ ထို့ကြောင့် နောင်တော်သည် တစ်နေ့တွင် သူတို့နှင့်

အခြင်းကောင်းဆောင်ရွက် ၁၀၂

လမ်းခဲ့လိုက်ရန်ဆုံးဖြတ်ကာ စင်ကြပ်သည့် သက်နှုန်းတစ်ထည်ကို လဲလှယ်ပြီး သူတို့ကို နှုတ်ဆက်သည်။ သမဏ္ဍားပြောင်းလုပ်သည့် စုတ်ပြတ်သောအဝေတ်အစားများကို ဝတ်လျက် ဒယီးဒယိုင်ထူး နောင်တော့ကို အပြန်အလှန်နှုတ်ဆက်ကြသည်။

“အသင်သိဒ္ဓတ္ထ၊ မင်းသားဘဝကို ပြန်သွားတော့မလား”

ဟု အသုမိက မေးသည်။ နောင်တော့ကို လျောင်သည်။

“မင်းသားတစ်ပါးဖြစ်ရတာ ကောင်းပါတယ် ငါရှင်၊ ဒါပေမဲ့ ငါဖြစ်လိုတဲ့ မင်းသားက နှစ်းတော်ထဲက မင်းသား မဟုတ်ဘူး၊ ငါတရားထူးကို ရတဲ့အခါကျရင် ဗာရာဏသီမှာ တွေ့ကြသေးတာပေါ့”
နောင်တော်က ပြောသည်။

“ဗာရာဏသီမှာ ကျွန်ုပ်တို့ ဘယ်တော့လောက် တွေ့ရမှာလဲ”ဟု

အသုမိက ထပ်၍ လျောင်သည်။

“တစ်နှစ်လောက်ကြာတဲ့အခါ တွေ့ကြတာပေါ့ ငါရှင်”

သမဏ္ဍားပြောင်းလုပ်သည့် နောင်တော်သိဒ္ဓတ္ထကို လက်ယူက်နှုတ်ဆက်လိုက်ရင်း နေ့ခြည်ထဲတွင် ဝါရွှေသော သက်နှုန်းကို ဆီး၍ ထွက်သွားသော နောင်တော့ကို ငါးကြည့်ကျွန်ုပ်ခဲ့သည်။

ထိုအချိန်မှာ နောင်တော်တော့ထွက်ပြီးနောက် ခုနစ်နှစ်မြောက်ဖြစ်ပေ၏။





တိနောက်တွင်မူ နောင်တော်သိဒ္ဓထူသည် ဒုက္ခရစရရိယာအကျင့်ကို ပြင်းစွာကျင့်သည်။

နောင်တော်သည် ဥရုဝေလတောမှ မိုင်ခုနှစ်ဆယ်ကျော်အကွားရှု နေရာမြစ်အ နီးတွင် ဒုက္ခရစရရိယာအကျင့်ကို ဆက်၍ကျင့်သည်။

နောင်တော်သည် မြက်ခင်းပေါ်တွင် တင်ပျဉ်ဖွဲ့စွဲထိုင်ကာ တသွင် သွင် စီးနေသော ရေလျှော်ကို ကသိ၏၏ရှုသည်။ မြစ်ရေထဲတွင် ရော်ရွှေက်များ၊ အမှိုက်သရိုက်များ၊ အသေကောင် အပုပ်ကောင်များ များပါသွားကြသည်။ မြစ်ရေထဲများပါလာသည့် ပစ္စည်းများသည် ခဏအတွင်းအဝေးသို့ ရောက် ကာ ပျောက်ကွယ်သွားကြသည်။

နီးတွင်းဖြစ်၍ တောင်ကျရေကြောင့် မြစ်ရေသည် ကမ်းပြည့်လျှံတက် ကာ ချုံတို့ဖြင့်နောက်ကျိုးနေသည်။

နောင်တော်သည် အစာရေစာင်တ်မွတ်ခြင်းကြောင့် ကယောင်က တမ်းဖြစ်လုန်းပါးဖြစ်နေလေပြီ။ စိတ်ထဲတွင် ကြည်လင်လျက်ရှိသော်လည်း သူတစ်ကိုယ်လုံးသည် လေးလုပင်ပန်းလျက်ရှိကာ ချွေးသီးချွေးပေါ်က်တို့သည် လက်ကတီးကြားမှ ယိုစီးကြကုန်သည်။

အသက်ကို ရှာသည့်အခါတွင် အားဖို့မှ လေမြည်သကဲ့သို့ သူနားထဲ မှ လေတို့ထွက်ကာ တစိတ်မြည်နေကြသည်။ တစ်ခါတစ်ရုတွင် မိမိ၏ ခေါင်းသည် ထက်လွှာသော ဓားဖြင့်ခွဲစိတ်လိုက်သည့်နှင့် အက်ကဲပွင့်ထွက်သွားသည့်အလား ထင်လိုက်ရလေသည်။

နောင်တော်သည် အစားမစားဘဲ နေသည့်အခါတွင် ပထမမဗ္ဗာ ခေါင်းတွင် ပေါ့ပါးကြည်လင်လျက်ရှိသော်လည်း နောက်ပိုင်းတွင် တစ်ကိုယ်လုံးပင် ပန်းနှမ်းနယ်လာသည်။

တရားကိုမရဘဲ နောင်တော်သည် အသေမခံနိုင်သေး။ ထိုကြောင့် နောင်တော်သည် အစာကို ပြန်စား၏။ လက်တစ်ဆုပ်စာ ဆုပ်နိုင်သမျှသော အစာကိုပဲ မိုးပဲ၏။ သို့တိုင်အောင် နောင်တော်သည် ပိန်ချုံးမြှုပ်နှံချုံးလျက်ရှိ နေ၏။ တင်ပါးတို့သည် ကုလားအပ်၏ ခြေရာကဲ့သို့ ခွက်ဝင်နေ၏။ ဝမ်းလိုက် ကို စမ်းကြည့်သောအခါ နောက်ကျောရီးကို အတိုင်းသားစမ်းမိ၏။ ဆံပင်တို့ သည် အထွေးထွေးကျွော်ကြကုန်၏။

နောင်တော်သည် မိမိ၏ ဉာဏ်မျက်စိထဲတွင် မြင်ဖူးခဲ့သမျှသော အရိပ်မထွက်သည့် မီးအိမ်ကို မွှေ့ကြည့်သော်လည်း ထိုမီးအိမ်ကို မမြင်ရ။ သူ့စိတ်သည် ဆောက်တည်ရာမရ ပုံးလွှင့်နေသည်။

သူ့စိတ်သည် ငယ်စဉ်တောင်ကျေးသာဝဆီသို့ ရောက်၏။ မွှေ့သပြ ပင်များဆီသို့ ရောက်၏။ ကြာကန်ဆီသို့ ရောက်၏။ စစ်ရထားများဆီသို့ ရောက်၏။ မင်းသားပျို့သာဝသို့ ပြန်ရောက်၏။ ရုံရွှေတော်တို့ဆီသို့ ပြန်ရောက်၏။ နှင်းဆီပွင့်များကြီးပက်ထားသည့်စက်ရာသို့ ရောက်၏။ သားမွေးခြုံထည် များသို့ ရောက်၏။ နှစ်းတော်တို့၏ စည်းစီမံချမ်းသာများသို့ ရောက်၏။

နောင်တော်သည် တရားကို အားမထုတ်နိုင်။ အလင်းရောင်ကို ရှာ၍ မဖြင့်။ အနွေးဓာတ်ကို ရှာမထွေ့။ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်ကာ ဒုံးနှုန်းနှင့်ဖက်တို့ တဆက်ဆက်ရှိက်လျက်ရှိကြ၏။ လက်နှစ်ဖက်ကို ပြင်းစွာ တုန်လှပ်လျက် ရှိ၏။

“မဖြစ်ဘူး၊ ဒီဝေဒနာကို လွန်မြောက်အောင် လုပ်ရမယ်”ဟု နောင်တော်တွေးသည်။ သို့ရာတွင် မည်သို့မည်ပုံလုပ်ရမည်ကို မသိ။

နောင်တော်သည် စကားပြောနိုင်သည့် စွန်အားလည်းမရှိတော့။ နောင်တော်၏ လျှောသည် ကွဲစိတ်ပြတ်သတ်ကာ အာခေါင်တွင် ကပ်နေသည်ဟု ထင်ရသည်။ အသားတို့သည် တရုံရိပ်ပုံကာ ဆွေးပြတ်ကုန်သည်ဟု ထင်ရ၏။

ထိုအခိုက်တွင် သုဇာတာမည်သော သတို့သမီးသည် တော့ထဲသို့ ပန်းခူးထွက်လာခဲ့ရာတွင် သရက်ဖြူပင်ရင်း တရားအားထုတ်လျက်ရှိနေသော နောင်တော်ကို တွေ့ရသည်။

သုဇာတာသည် နောင်တော်အား စကားပြော၏။ သို့ရာတွင် နောင်တော့ထံမှ စကားပြန်မရ။

သုဇာတာသည် ရွာထဲသို့ လျှင်မြန်စွာ ပြန်လာခဲ့ရာတွင် မိမိသည် မင်းညီမင်းသားတစ်ပါးနှင့်တူသူ တစ်ယောက်ကို တွေ့ခဲ့ရကြောင်း၊ ထိုသူမှာ သိဒ္ဓတ္ထမင်းသားပင်ဖြစ်ကြောင်း၊ သိဒ္ဓတ္ထမင်းသားသည် တော့ထဲတွင် အစာတ် ခံ၍ တရားကျင့်နေကြောင်း ပြောပြသည်။

ရွှေသားများက အကျိုးအကြောင်းကို မေးမြန်းကြသည်။ သုဇာတာက
“သိဒ္ဓတ္ထမင်းသားဟာ သိပ်ပြီး ပိန်ချုံးနေပြီ၊ သူ့ကိုယ်ပေါ်မှာ
အသားဆိုလိုလည်း မရှိတော့ဘူး၊ အရိုးနဲ့အရေပဲ ကျော်တယ်၊
သူ့အရေဟာလည်း အရိုးတွေကို ဖွဲ့စည်းပေးရုံလောက်ပဲ ကျော်
တော့တယ်၊ သိဒ္ဓတ္ထတစ်ကိုယ်လုံးဟာ သန့်ရှင်းပြီး မျက်နှာဟာ လည်း
သန့်စင်နေတယ်၊ ဒါပေမဲ့ အလွန်ပူအိုက်တဲ့ အချိန်မှာတောင်
သူ့တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေတယ်”

သို့ဖြင့် ထိုသတင်းသည် ရွှေနှီးချုပ်စပ်များသို့ ပျုံနှံသွားကာ နောက်
ခြောက်လအကြောဘွင်းမူ ကပိုလဝတ်ပြည်သို့ ရောက်လာသည်။





ထိအချိန်၏ ခမည်းတော် သုဒ္ဓါဒနမင်းကြီးမှာ အိမင်းခဲ့လေပြီ။

ခမည်းတော် သုဒ္ဓါဒနသည် အမည်ခံရုံသာဖြစ်ပြီး တကယ့်အာဏာ မှာမူ ဒေဝဒတ်လက်သို့ ရောက်နေလေပြီ။ ဒေဝဒတ်သည် အခွန်အကောက် များကို တိုးကောက်ကာ တိုင်းပြည်ကို သူထင်တိုင်း အုပ်ချုပ်နေသည်။

စစ်တပ်ကြီးကို တစ်တပ်စုစည်းကာ သူ့အနီးတွင် အကျင့်ပျက်သည့် မင်းမှုထမ်းများဖြင့် ရိုင်းရုထား၏။ အကျင့်ပျက်သည့် ကချေသည်များဖြင့် ပျော်ပါးကာ ကာမဂ္ဂ၏အာရုံနှင့် အချိန်ကုန်နေသည်။

ထိစုစုံက ကျူပ်မှာ မလ္လားမင်းတို့၏ တိုင်းပြည်မှ ပြန်ရောက်လာပြီ ဖြစ်သည့်တိုင် ကျူပ်မှာလည်း မည်သည့်အာဏာမှ မရှိ။ ရွှေနှုန်းတော်ကြီးတစ် ခုလုံးသည် ဒေဝဒတ်၏ သူလျှို့များဖြင့် ပြည့်နေပြီး မည်သည့်စကားကိုမျှ မပြောရဲ့လောက်အောင် ဖြစ်နေသည်။

ထိအချိန်က အချို့နယ်များတွင် ဒုက္ခကန္တရကပ်ဘေးကြီး ဆိုက်ရောက် နေလျက်ရှိပြီး ဟိမဝန္တဘတောင်တန်းပေါ်တွင် ဆီးနှင့်တို့ အရည်ပျော်နေသဖြင့် အခိုးအငွေများသည် ကောင်းကင်ကြီးတစ်ခုလုံးကို ရက်ပေါင်းသုံးဆယ်မျှ ဖုံးလျက်ရှိနေ၏။

ဒေဝဒ်ဟူးရားတို့မှာလည်း အသံတိတ်လျက်ရှိနေသည်။ ဒေဝဒတ်၏ လက်ထဲကို အာဏာရောက်သွားလျှင် တိုင်းပြည်ကြီးပျက်လိမ့်မည်ဟု ဟောသဖြင့် ဒေဝဒ်ဟူးရားတို့ကို သတ်ပစ်လိုက်သည်ဟုလည်း သတင်းထွက်လျက်ရှိနေ၏။

တစ်ညျေမှုးတွင် ခမည်းတော်သုဒ္ဓါဒနမင်းကြီးသည် ကျွန်ုတုတစ် ပေါက်ကို စေလွှတ်၍ ကျူပ်ကို ခေါ်ခိုင်းလိုက်သည်။

ကျူပ်သည် ပန်တုဘာသည်တစ်ပောက်၏အသွင် ရုပ်ဖျက်ကာ ခမည်းတော်၏ ခန်းဆောင်သို့ တိတ်တဆိတ်ဝင်ရောက်သည်။ ဒေဝဒတ်၏ လူယုံ တော်များ၊ သူလျှို့များရှိနေသည့်အတွက် ထိသို့လျှို့ဝှက်သွားရခြင်းဖြစ်သည်။

ကျူပ်သည်မျက်ခံတွင် ဆေးစိမ်းခြယ်ကာ ကျောက်မျက်ရတနာတို့ ကို ဝတ်ဆင်ပြီးနောက် ခမည်းတော်မင်းကြီးတို့ စက်ရာဆောင်သို့ ဝင်လာခဲ့ သည်။ ခမည်းတော် သုဒ္ဓါဒနမင်းကြီးမှာ နောင်တော်သိဒ္ဓတ္ထအသက်မသေ သေးဘဲ တစ်နေရာတွင် ရှိနေသေးသည်ဟုကြားသိရသည့်အတွက် နောင်တော် အား သွားရောက်ခေါ်ဆောင်ပေးရန် ကျူပ်ကို စေခိုင်းခြင်းဖြစ်သည်။

ခမည်းတော်ကြီးကို ကြည့်ရသည်မှာ မျက်နှာဖြူဖြုပ်ဖြူရော်ရှိလျက် စကားကိုပင် ကောင်းစွာ မပြောနိုင်အောင် စိတ်ချောက်ချားနေသည်ကို တွေ့ရ သည်။ ခမည်းတော်၏ စက်ရာဆောင်တွင် ယသော်ဓရကိုလည်း တွေ့ရ၏။

ယသော်ဓရသည် ခမည်းတော်မင်းကြီး၏ အသက်ကို ဒေဝဒတ်ရန်ရှာမည်စိုးသည့်အတွက် စိုးရိမ်နေပုံရသည်။ မျက်လုံးတွင် မျက်ရည်တွေ စိုးလျက်ရှိနေ၏။

“သားတော်ကို သွားပြောချေစမ်းပါ အာနန္ဒာ၊ အမြန်ပြန်ခဲ့ပါလို့၊ အချိန်နောက်မကျသေးပါဘူးလို့ သွားပြောချည်စမ်း” ခမည်းတော်က ခပ်တိုးတိုးပြောသည်။

ကျူပ်သည် လေးကြိမ်းညွတ်ပြီးနောက် ခမည်းတော်၏ လက်ကို နမ်းရှုပ်လိုက်ကာ အမောင်ရိပ်သို့ခြုံ ကျူပ်ခန်းဆောင်သို့ ပြန်လာခဲ့သည်။

ကျူပ်၏ လှပ်ရှားမှုကို ဒေဝဒတ်သည် သူ၏ လူများသိမသိကို ကျူပ်မပြောနိုင်။ ကျူပ်၏ အထင်တွင်မူ သူတို့သိလိမ့်မည်ဟု ထင်သည်။ ကျူပ်သည် ကျူပ်၏ လူယုံအစောင့်များကို ခေါ်ယူ၍ အကျိုးအကြောင်းကို ပြောပြပြီးနောက် ထိနေ့ညတ်းချင်းပင် နောက်လိုက်အချို့နှင့်အတူ ကပိလဝတ်ပြည် ရွှေနန်းမှ ထွက်ခွာလာခဲ့သည်။

မှတ်သုန်ရာသိဖြစ်၍ မြစ်ဖျားတွင် ရေပြည့်နေပြီး ကောင်းကင်တွင် တိမ်များဖုံးနေသဖြင့် ကြယ်ပွင့်တို့ကိုလည်း မမြင်ရချေ။ မြို့ထဲသို့ ဖြတ်လာသည့်အခါတွင်မူ တစ်မြို့လုံးသည် ကြိမ်မီးအုံးသည့်နှယ် ပူဇွေးသောကရောက်နေသည်ကို တွေ့ရသည်။

နောင်တော်နှင့်တွေ့ရန် မည်သည့်ခရီးအထိ ကျူပ်သွားရမည်ကို မသိသေး။ နောင်တော်သည် အသက်နှင့်ကိုယ်ခန္ဓာမှ အတူတကွ ရှိနေပါ၏၏လောသို့တည်းမဟုတ် ဝေးလုံသိခေါင်သော တော့အုပ်အလယ်တွင် သစ်ရွှေက်တို့ဖုံးကာ နွားချေးပိုးတို့ ဝါးမျိုးစားခြင်းကို ခံနေရပြီလော သို့မဟုတ်လျှင်လည်း နောင်တော်သည် ကမ္မဋ္ဌာန်းရှုပ်ကြီးတစ်ခုသဖွယ် အရှိုးပေါ်အရေတင်လျှက်သာ တွေ့ရမည်လော။ ကျူပ်သည် နောင်တော်အား တွေ့ရမည့်ပုံပန်းကို တွေးရင်းနှင့်မသာမယာဖြစ်နေသည်။

သိုဖြင့် ကျူပ်သည် ခရီးပြင်းနှင်လာခဲ့ရာ သီတင်းသုံးပတ်မျှကြာဖြီး နောက် ဂယာမည်သော ရွာနိုင်းသို့ ရောက်လာသည်။ ထိန္ဒေါ်သည့် ကျူပ်သည် နောင်တော်ကို တွေ့ခဲ့သည့် တစ်ဦးတည်းသောသူဖြစ်သည့် သုဇေတာကို သွား ရောက်တွေ့ဆုံး။ သုဇေတာကို ကြည့် ရသည် မှာ များစွာ ချောက် ချားနေပုံ ရ သည်။ ကယာင်ကတမ်းဖြစ်နေဟန်ရှိသည်။

ရွာသားများကမူ သူအကြောင်းကို လေသံမျှပင် ပြောကြသည်။ သုဇေတာကို စုန်း၊ အပဟု ဆိုကြသည်။ ထို့ကြောင့် ကျူပ်က သုဇေတာအားမေး သည့်အခါ ကျူပ်ကို နေထိုင်စရာနေရာထိုင်ခင်းမပေးကြဘဲ မောင်းထုတ်ကြ သည်။ သို့ရာတွင် ညျှော့နက် သည့် အခါတွင်မူ သုဇေတာသည် ပျားဖယာင်း တိုင်တစ်တိုင်ကို ထွန်း၍ တို့တဆိတ်ထွက်လာသည်။ သူ၏မျက်လုံးများ သည် ပြေးကျယ်လျက်ရှိနေသည်။

“နောင်တော်သီခွဲတွေ့ကို ဘယ်တုန်းက တွေ့တာလဲ သုဇေတ”

“လွန်ခဲ့တဲ့ လေးလလောက်ကပါ”

“ဒီနောက်တော့ရော”

သုဇေတာသည် ခေါင်းကို ယမ်းပြ၏။

ညသည် မည်းမောင်လျက်ရှိပြီး လေပြင်းပြင်းထန်စွာ တိုက်ခတ် လျက်ရှိ၏။ သုဇေတာပေးလိုက်သော ပျားဖယာင်းမှာ ဌိမ်းသွားလေပြီ။ ကျူပ် တို့သည် နောက်ထပ်ဖယာင်းတိုင် တစ်တိုင်ထွန်းကာ မီးတောက်ကို ကိုယ်ဖြင့် ကာပြီး တောထဲဝင်လာခဲ့ကြသည်။

ဤမျှလောက် မျှော်လင့်ချက်ကင်းမဲ့သော ရှာဖွေမှုမျိုးရှိမည်ဟု ကျူပ် မထင်ခဲ့။ လွန်ခဲ့သည့် လေးလလောက်က သေအုံမှုးမှုး လူတစ်ယောက်ကို တွေ့ခဲ့သည်ဆိုသော သတင်းသန့်သန့်ကြောင့် ထိုသူကို ကျူပ်လိုက်ရှာရသည်မှာ မည်မှု မျှော်လင့်ချက်ကင်းမဲ့သော အလုပ်မျိုးဖြစ်လိုက်ပါသနည်း။ ယခုအချိန် လောက်တွင်ဆိုလျှင် သူသည် သေလောက်ပြီ မဟုတ်လော။ သားရဲတိရစ္စာန် တို့၏ အစာမဖြစ်နိုင်တော့ပြောလော။ သို့မဟုတ်လျှင် ငတ်ပြတ်၍ လမ်းဘေးတွင် အသက်ဆုံးရှုံးရလောက်ပြီ မဟုတ်လော။

ကျူပ်သည် သုဇေတာသတို့သမီးကို အမျိုးမျိုးလှည့်ပတ်၍ မေး၏။ ဖြစ်နိုင်ချက်များကို ပြောပြ၏။ သို့ရာတွင် သုဇေတာသည် ခေါင်းကိုသာ တွင် တွင်ယမ်းနေသည်။

သုဇေတာသည် မှားမြင်ခြင်း မဖြစ်နိုင်ရာ။ သုဇေတာက မျက်စိမှား နိုင်ဟု အခိုင်အမာဆုံးသည်။ ထိုသူ၏ အသားသည် ရွှေလိုဝင်းနေသည်ဟု ဆုံး၏။

၂၁၂ မြတ်စွာနှင့်

ကျူပ်က သေသေချာချာမေးမြန်းသည့်အခါတွင် နောင်တော်သိဒ္ဓတ္ထ မင်းသားပင်ဖြစ်နိုင်ကြောင်းပြောပြသည်။

ကျူပ်တို့သည် သားရဲတိရွှေ့နှင့်များ၏ ရန်ကို ကြောက်သဖြင့် စားကို လက်ဖြင့် ဆပ်ကိုင်ထားကြသော်လည်း မည်သည့်သားရဲတိရွှေ့နှင့်မှ မတွေ့။

ကျူပ်တို့သည် ညမှာ်ကြီးမည်းမည်းတွင် တောာအပ်အလယ် နောင်တော်ကိုလိုက်ရှာနေကြသည်။ သို့ရာတွင် အရိပ်အယောင်ကိုမျှ မတွေ့ရ။

ပင်လည်း ပင်ပန်းလှပြီ။ စိတ်လည်းတို့လှပြီ။ တစ်ခါတွင်မူ ကျူပ် သည် အသားတို့အခုတိုင်ရှိနေသော အရိုးပုံ တစ်ခုကို တက်နှင်းလိုက်မိသည်။ ကြည့်လိုက်သောအခါတွင် တောာဝက်တစ်ကောင်၏ အရိုးပုံဖြစ်နေသည်ကို တွေ့ရသည်။ သုဇာတာသည် တောထဲသို့ လိုက်ရသည့်တိုင် ကြောက်လန့်နေလေပြီ။

မီးတိုင်မှာ မီးဌီမီးသွားသည့်အတွက် ကျူပ်တို့အားလုံးသည် မှာ်ကြီးမည်းမည်းတွင် ရောက်နေကြပြီ။ ထိုအချိန်တွင် လမှားလည်း ဝင်သွားခဲ့ပြီ။ ကျူပ်တို့သည် နောက်ထပ်မီးတိုင်တစ်တစ်တိုင်ကို ထွန်းကြရသည်။

သုဇာတာပြောသည့်အတိုင်း မြစ်ကမ်းဘေးမှ နေရာကို တွေ့ရသည့်တိုင် နောင်တော်၏ အရိပ်အယောင်ကိုမှ မတွေ့ရတော့။ မြက်ခင်းပြင်ကိုသာ တွေ့ရသည်။

ကျူပ်တို့သည် အရှင်တက်သည့်တိုင် လိုက်ရှာကြသည်။

နောက်ဆုံးတွင်မူ ကျူပ်တို့သည် သစ်ပင်ရိပ်ကြီးတစ်ခုတွင် နောင်တော်ကိုတွေ့လိုက်ကြရသည်။ နောင်တော်သည် အဝါရောင်သက်န်းကို ဝတ်ထားသည့်တိုင် သက်န်းမှာ ဟောင်းနှစ်းနေပြီး အညီရောင်သန်းလျက်ရှိနေလေပြီ။ နောင်တော်၏ ကိုယ်ခန္ဓာသည် လွန်စွာပိန်ချုံးနေပြီး ယခင်ကထက်ပို၍ အရပ်ရှည်နေသည်ဟု ထင်ရသည်။

မျက်နှာသည် ပက်ကြားအက်ကဲ့သို့ ခြောက်သွေ့နေလျက်ရှိသည်။ မျက်ကွင်းတို့သည် ဟောက်ပက်ချုံးကျေနေသည်။ နောင်တော်သည် ကျူပ်ကို မြင်သည့်အခါတွင်မည်သို့မှ စကားဆိုခြင်းမပြု။ အရိုးနှစ်ချောင်းနှင့်တူသော လက်နှစ်ဖက်ကို ပေါင်ပေါ်တွင်တင်ကာ ထိုင်လျက်ရှိနေသည်။

“ပြည်တော်ကို ပြန်ဖို့အချိန်တန်ပါပြီ နောင်တော်”

ကျူပ်က နောင်တော်မကြားမည်စိုးသည့်အတွက် ခပ်ကျယ်ကျယ်ပြောလိုက်သည်။

ကျူပ်သည် ခုနစ်ဆယ်အိုကဲ့သို့ ဖရိုဖရဲဖြစ်လျက်ရှိသော နောင်တော်၏ နံရှိုးများကို ကြည့်၍ လန်ဖျုပ်သွားသည်။ နောင်တော်၏ တစ်ကိုယ်လုံးတွင်

နှင်းတွေ စိုးရွှေနော်။ နောင်တော်သည် ကျူပ်ကို မောက်ညွှဲခြင်းမပြု။

“ပြည်တော်ကို ပြန်ချိန်တန်ပါဖြီ နောင်တော်”

သို့တိုင်လည်း နောင်တော်သည် ကျူပ်ပြောသည့် စကားများကို ကြား
ဟန်မတူ။ ကျူပ်သည် နောင်တော်၏ သမာဓိဟူသော သံချုပ်အကျိုတဲ့တွင်
မည်သည့်နေရာတွင် အပေါက်ရှိနေလေသနည်းဟု စဉ်းစားကာ ထိအပေါက်မှ နေ၍
နောင်တော်ကို ထိုးရန် စိတ်ကူးနေသည်။

“ခမည်းတော်ကြီးဟာ အိုမင်းလှပါဖြီ နောင်တော်၊ ခမည်းတော်
ကြီးက နောင်တော်ကို မျှော်နေပါတယ်”

“ခမည်းတော်ဟာ အရွယ်လွန်ဖြီ အာနန္ဒာ၊ အရွယ်လွန်ရင် သေ
ဆုံးကြတော့မှာပဲ မဟုတ်လား”

ကျူပ်သည် နောင်တော်အား ခမည်းတော်ကြီးအကြောင်းပြု၍ ပြည်
တော်သို့ ပြန်ရန် လျှောက်တင်သော်လည်း အကြောင်းမထူး။ ထို့ကြောင့် သား
တော်ကို အကြောင်းပြု၍ ပြည်တော်သို့ ပြန်ရန် လျှောက်ပြန်သည်။ ဤတွင်
လည်း အကြောင်းမထူး။ တစ်ဖန်တီးသူပြည်သားများကို အကြောင်းပြု၍
ပြည်တော်ပြန်ရန် လျှောက်သည်။ ထူးမခြားနားမျှသာ။

နောင်တော်သည် ကျူပ်ရောက်နေကတည်းက ထိုအနေအထားဖြင့်
ထိုင်နေခြင်းဖြစ်သည်။ လက်အနေအထားကိုလည်း မပြောင်း။ ထိုင်နေပုံအနေ
အထားလည်း ပြောင်းလဲခြင်းမရှိ။

“ဒါဖြင့် နောင်တော်ရဲ့ ခမည်းတော်ကြီးနဲ့ ကြင်ရာတော်တို့

အတွက် ဘာမှ အမှာစကားမရှိတော့ဘူးလား ဘုရား”

“မရှိတော့ဘူး အာနန္ဒာ”

“သားတော် ရာဟုလာအတွက်ရော ဘုရား”

“သူ့အတွက်လည်း ဘာမှ မှာစရာမရှိတော့ဘူး”

ကျူပ်သည် နောင်တော်အား နှီးဆွမ်းကို ကပ်၍ ဘုံးပေးရန်လျှောက်
၏။ သို့ရာတွင် နောင်တော်သည် မလျှပ်မယ်ကို။

နောင်တော်သည် မိုးရေတို့ဖြင့် ရွှေနေသော တော့အုပ်ထဲတွင် ဖန်ရည်
စွန်းသည့် သက်နှုန်းကို ဆင်မြန်းလျှက် တရားကို ကျင့်မြိုက်နှင့်သည်။ အဝေးမှ
ချောင်းရေစီးသံ၊ မြှုစ်ရေစီးသံတို့ကို တဝေါဝေါကြားနေရသည်။

ကျူပ်သည် နောင်တော်၏ အမိဋ္ဌာန်ကို ကျိုးပေါက်အောင် စွမ်းဆောင်
ခြင်းမပြုနိုင်တော့ နောက်ဆုံးတွင် နောင်တော်သည် သုဇာတာနှင့် နှုန်းကတို့
ကပ်လျှော့သည့် နှီးဆွမ်းကို သုံးဆောင်တော်မှု၏။

အစားအစာကို သုံးဆောင်ပြီးနောက် ခန္ဓာကိုယ်ကို မွေးမြှုပြီးလျှင်

၂၁၄ မြန်မာစာ

နောင်တော်သည် ပထမစျောန်၊ ဒုတိယစျောန်၊ တတိယစျောန်နှင့် စတူထွေစျောန်တို့ ကို
ဝင်စားတော်မူ၏။ ထိုညွှန်၏ ပထမယံဘွင် နောင်တော်သည် ပုံဖွန့်ဝါသ
ညာ၏ကိုရရှိကာ ကျင်လည်ခဲ့ရသော ဘဝများစွာကို ပြန်လည်အောက်မေ့၏။
ထိုည်၏ မဏီမည်ယံဘွင် ဒီဇွဲစက္ခာညာ၏တော်ကို ရရှိ၏။

ထိုနောက်ဘွင် နောင်တော်သည် အနေကောတိသံသာရုံအစချိသော
ဥဒါန်းဂါထာကို ကျူးရင့်တော်မူ၏။

“အနေကောတိ သံသာရှာ၊ သန္တာဝိသံ အနိစိသံ၊

ကဟကာရုံ ဂဝေသန္တာ ဒုက္ခားတိ ပုန်ဖြုံး။

ကဟကာရက ဒီဇွဲသံ၊ ပုန်ဂေဟံ နကာဟသံ။

သဗ္ဗာတေ အသုတာဘရှုံး၊ တေကုဋ် ဝိသမ်းတံ။

ဝိသမ်းရုံ ဂတ် စိတ်၊ တဏ္ဍာန် ဓယမရှုံး။

ဘဝသံသာရှာ ဖန်ခါခါလျှင် ခန္ဓာဝင့်ဇာတ် အမြစ်မပြတ်နိုင်ဘဲ ယော
နိလေးတွေ လူည့်ပတ်ဖွေလျက် သန္တာခွဲမြို့တည်နေဖြစ်ပွားရခြင်းသည် သန္တာ
တိခန္ဓာရှိလျှင် ဗျာခိုဇာရော မရဏတို့မကွာ နောက်ဆက်ဝင်နှိပ်စက်သဖြင့် သက်
သက်လျေမြတ်သာ မဟုတ်ပါဘဲ လွန်စွာညျိုးနှစ်း ပင်ပန်းဆင်းရဲလှသိ၏။ ဘုရား
အချာ သူမြှုတ်ငါသည် ဒုက္ခာယုက်လိမ် ခန္ဓာအိမ်ကို အကြိမ်ကြိမ်ကြိုးကုတ်
တည်ဆောက်လုပ်သည့် အယုတ်တမာ အကြောင်းရင်း သမှုဒယသစွာဖြစ် သော
တဏ္ဍာယောကျားလက်သမားကို လက်သည်စစ်စစ် ဘယ်သူမြှုဖြစ်ဟု စိစစ်
ဆောက်လှမ်း စူးစမ်းရှာဖွေလျက် (၈၀) စူးစမ်းရှာဖွေသော ဘုရားအလျာ သူ
မြှုတ်ငါသည် တဏ္ဍာယောကျားလက်သမားကို ပိုင်းခြားထင်ထင် လင်းလင်း
မြင်သည့် သဗ္ဗာညျှတာညာ၏မဟာကို သမ္မာန်ကွေး ငါမရသေးသည်ဖြစ်၍ (၈၀)
ငါမရသေးသောကြောင့် ဘဝများစွာ သံသာရာကာလပတ်လုံး ခန္ဓာနှားလျက်
ဒုက္ခာစက်ကို ကြောက်လျက်ပင်လျှင် ငါမခင်ဘဲ သံသာရာ ဝင်ချားရဟတ်၍
မရပ်မနား တဖားဖားလျှင် ပြီးလွှားကျင်လည်ခဲ့ရလေပြီ။

ဒုက္ခာယုက်လိမ်ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ်
သည့် အယုတ်တမာအကြောင်းရင်း သမှုဒယသစွာဖြစ်သော တဏ္ဍာယောကျား
ဟယ် လက်သမား။ ဘုရားဖြစ်လာ ယခုအခါ၌ သင်တဏ္ဍာယောကျားသည်
လက်သမားကို သဗ္ဗာညျှတာညာ၏ကိုရသဖြင့် ဒီဇွဲထင်ထင် ငါမြင်အပ်သည်ဖြစ်
ပေ၏။ သင်တဏ္ဍာ ယောကျားလက်သမားသည် ဒုက္ခာယုက်လိမ် ခန္ဓာအိမ်ကို
အတွော့တည်းဟုသော အိမ်ကို နင့်ခြေလက် နင့်အသက်ကို လေးမင်လျှုံရှိနိုင်
ညာ၏ပုဆိန်ဖြင့် လေးကြိမ်ဖြတ်ခဲ့တ အမြစ်ပြုတ်သည့် သစ်ငါးတို့ဟန် နင်
ဖြစ်ပြီမှန်သောကြောင့် တစ်ဖန်ထပ်ဆောက် နင်ဆောက်နိုင်တော့မည် မဟုတ်

ချေ။ သင်တဏ္ဍာယောက်၏လက်သမား၏ တစ်ခုမကြိုင်း ပေါင်းသုတေသန အလုံးစုံ ကုန်သော အခိုင်အမာ တည်ဆောက်ခန္ဓာ အီမဲတည်းဟူသော ဘုံကွန်းပျောက် ၏ ထုတ်လျောက် ဒိုင်းမြှေးကိုလေသာတရားတို့ကို ဝါသနာအငွေအသက်နှင့် တက္က အနုသယသတ္တိ ကျွန်းမရှိအောင် စိစိကြော်လှု ချိုးဖိတ်အပ်ကုန်သည်။ သစ္စာလေးဟန် နိုဗ္ဗာန်လွင်ကို မြင်ခွင့်မပေး ဝေးသထက် ဝေးအောင် အရေးကန်၊ လန့်တား ပိတ်ကာ အပိုမြာတည်းဟူသော အီမဲကို အီမဲ၏ အထွေးကို မှုန်းမှုန်း ကြော် ငါဖျက်ချလေပြီ။ ကိုလေသာဟူ မြှုံအညစ်အကြေး ကင်းဝေးဖြုံလွင် ငါဘုရား၏ စိတ်အစဉ်သည် သခိုရစက်ကွင်းဒုက္ခခပင်းမှ လွှတ်ကင်းရာမှန် နှစ်းနိုဗ္ဗာန်သို့ အာရုံမျက်မျောက် သန္တိဓတ် သိဒ္ဓပေါက်သဖြင့် ဆိုက်ရောက် သက်ဝင်မိလေပြီ။ သုံးလောကထွေးထား ငါဘုရားသည် တဏ္ဍာတရား ရပ်ပြစ် ရှစ်ပါး၏ ပျက်ပြား ကုန်ခန်းရာ အာသဝက္ခယ စတုတွေမဂ်ဖိုလ်သို့ စက္ကဝါရိက် ချောင်း တိုက်တစ်သောင်းမှ နတ်ပေါင်းပြုဟာ ကောင်းကင်သာလျက် ကြည် သာဝမ်းမြောက် ငါဆိုက်ရောက်ခဲ့လေပြီ။

(တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ၏ အနက်ပြန်ချက်)

အီမဲဆောက်သမား အိုယောက်၏

ခုကား သင့်ကို ငါတွေပြီ။

နောင်ခါတစ်ဖန် အီမဲဆောက်ရန်ကို

မကြံစည်နှင့်တော့၊ မရတော့။

ခေါင် လျောက် ယက်မ ဟူသမျှကို

ဖြုံချုပ်ချိုးပစ်လိုက်ပြီ။

ငါ၏ စိတ်လျောင် ငါ့ဝိညာဉ်သည် ပြပြင်ကင်းရာ ရောက်ခဲ့ပါ၍

တဏ္ဍာကုန်ခန်းခဲ့ပြီတကား။

(မင်းသုဝဏ်၏ ပြန်ဆိုချက်)

နောင်တော်က ထို့အိုန်းဂါထာကို ကျူးရင့်လျက်ရှိစဉ် သုဇာတာနှင့် နှစ်းကသည် မည်သို့မှ မလှုပ်ရားနိုင်ဘဲ မျက်လုံးအပြုံးသား၊ ပါးစပ်အဟောင်း သားဖြင့် နောင်တော်ကို ကြည်နေကြသည်။

“အရှင် ရွတ်ဆိုလိုက်တဲ့ ဂါထာဟာ ဘယ်အမိပ္ပါယ်ပါလ ဘုရား”

“ငါသည် အတုမရှိ မြတ်လှစွာသော သမ္မာသမ္မာစိုးကြတော် ကို ရခဲ့ပြီ”

ဟုဆိုကာ ဂေါတမဗုဒ္ဓသည် ထိုဂါထာ၏ အမိပ္ပါယ်ကို သုဇာတာ အား ရှင်းပြတော်မူပါသည်။



နောင်တော်သည် သမ္မာသမ္မာစိဘဏ်တော်ကို ရရှိပြီးနောက် ဥရုဝေ
လတောတွင် မိမိအား ပြုစွာစောင့်ရှောက်ခဲ့ကြသည့် ရဟန်းငါးဦးကို သတိရ သည်။
ထို့ကြောင့် သူတို့အား တရားရေအေးတို့က် ကျေးရန် ဗာရာဏသီသို့
ပြန်ကွဲတော်မူခဲ့သည်။

ဗုဒ္ဓရှင်တော်သည် လှည်းတို့သွားရာလမ်းကြောင်းအတိုင်း တောင်
ဘက်သို့ ကြွေခဲ့သည်။ ခရီးသည် ရှည်လျားကြမ်းတမ်း၍ ဖုန်ထူထ၏။

မိုးရာသီကုန်တော့မည်။ ဗုဒ္ဓရှင်တော်သည် မိုးနောင်းကာလ ပြောင်း
ခင်းများနှင့် ကျောက်ဆောင်ရိပ်တို့ကိုခိုကာ ကြွဲလာခဲ့သည်။

လမ်းတွင် နားချေးမီးနဲ့ မီးဖို့ထဲတွင် တဖျော်ဖျော်မြေည်၍ တောက်
လောင်ကြရာ ထင်းစည်းများ၊ တောက်ပသည့် ကြေးအိုး၊ ကြေးခွက်တို့ကို ကိုင်
ထား၍ သွားလာနေကြသော မိန်းမများ၊ လမ်းမများတွင် ဝက်ဝံပွဲပြသနေသည့်
မျက်လှည့်ဆရာများ၊ လင်းတနှင့် တောင်န်းအုပ်များ၊ ခြောက်သွေးသော လွှင်ပြင်
တွင် ရွှေယမ်းတိုက်ခတ်သော လေပွေများ။

နောင်တော်သည် ဗာရာဏသီသို့ လာရာလမ်းတစ်လျှောက်တွင် ထို့
အရာများ မြင်လာခဲ့သည်။ တစ်ခါတစ်ရုံတွင် ဉာဏ်ချိန်ရှာအနီးမှ ဖြတ်သန်း
သွားလာသည့်အခါမျိုးတွင် ရွာထဲမှ တီးခတ်သံများ ကြေားနေရတတ်၏။ သို့
ရာတွင် နောင်တော်၏ နားထဲတွင်မူ ထိုဆိုင်းသံ၊ ဗုံသံတို့ကို မကြေား။ မိမိရွတ်
ဆိုခဲ့သော အနေကောတိသံသာရုံအစချို့သော ဥဒါန်းဂါထာတော်ကြီးကို ကြေား
ယောင်နေသည်။

နောင်တော်သည် နှစ်းစည်းစိမ်း၊ ထိုးစည်းစိမ်းတည်းဟူသော တိုင်ကြီး
ကို ဖြုံလှပြီးနောက် လက်ကိုင်တွင် သပိတ်နှင့် တောင်ရွှေးမျှသာ ကိုင်စွဲခဲ့သော
အရိယာပုဂ္ဂိုလ်သူမြတ်ဖြစ်နေပြီ။

ကမ္မာမြေကြီးသည် ကြွယ်ဝပ်ည့်ဖြုံးလေပြီ။ နောင်တော်သည်လည်း
ကျောပ်ရောင့်ရဲခြင်းဖြင့် စိတ်အေးချမ်းခြင်းရှိလေပြီ။

နောင်တော်သည် သင့်လျှပ်ရာတစ်နေရာတွင် ဉာဏ်ပို့ကျိန်းစက်ပြီး နောက် မနက်လင်းသည်နင့် ဗာရာဏာသီသို့ ခရီးဆက်ခဲ့ပြန်သည်။ မနက်လင်း ၅၅ နှားချေးထင်းမီးခိုးများနင့် ကြေးနီရောင်ပေါက်နေသော ကလေးယ်များ ဖြင့် ရူခင်းသည် လုပတ္တံတယ်နေ၏။ မနက်ခင်းသည် နှင့်ရည်တို့ဖြင့် တလက်လက်တောက်ပလျက်ရှိနေ၏။

မွန်းတည်းချိန်တွင်မူ လောကအားလုံးသည် တိတ်ဆိတ်လျက်ရှိနေပြီး အပူရှိန်ပြင်းလှသည့်အတွက် နောင်တော်သည် ကျောက်ဆောင်ရိပ်တွင် နားခို့ရ၏။ ကျောက်ဆောင်ရိပ်မှ မျှော်ကြည့်လိုက်လျှင် မိုးကုပ်စက်ပိုင်းနှင့်ထိစပ်နေ သော မြေပြင်ကို တစ်ဝန်းတစ်လျားကြီးမြောင်ရ၏။

ထိုမြေပြင်တွင် မွေးဖွားခဲ့ကြသောလူများသည် ဆင်းရဲ့ချွဲကွဲတို့ကို တွေ့ရ၏။ သေဆုံးခဲ့ကြ၏။ အတိနှင့်မရဏကြားတွင် သူတို့သည် ကာမဂ္ဂဏ်အာရုံတို့ကို ခံစားခဲ့ကြ၏။ အလိုရမ္မက်နောက်သို့လိုက်မှားခဲ့ကြ၏။

ဗာရာဏာသီသို့ လာခဲ့ရသည်။ အခြေအနေမည်သို့ရှိမည်ကို နောင်တော်မသိ။ တစ်ညွှတ်မူ နောင်တော်သည် ခရီးသွားရင်း တောင်ကုန်းတစ်ခု ပေါ်သို့ တောင်ရွေးကို ထောက်၍ တက်လာခဲ့သည်။

တောင်ကုန်းထိပ်သို့ ရောက်သောအခါ တောင်ကုန်းအောက်မြှုပ်တွင် ရစ်ခွေးချို့သော မြစ်တစ်သွယ်ကို မြင်ရ၏။ မြစ်အပြင်တွင် မီးပွင့်များ၊ မီးရောင်များကို ဟပ်နေပုံမှာ ကျောက်မျက်ရတနာများ ဖြန့်ကြီးထားသည် နှင့်တူနေသည်။

မြို့ကြီးသည် ဉာဏ်ပို့ကျိန်းအောက်တို့ခြယ်အပ်သော အကျိုးကို ဝတ်ရင်း အိပ်မောကျနေသည့် ကချေသည်တစ်ဦးနှင့်ပင် တူနေသေးတော့သည်။

မြစ်တစ်ဖက်ကောင်းကင်တွင် နှင့်မြှေတို့ ဆိုင်းလျက်ရှိနေသဖြင့် ကြယ်တို့၏အရောင်သည် မြို့နှစ်ဖျော့လျက်ရှိနေ၏။

ဘုရား ကျောင်း ခေါင်းမီးတို့တွင် ဝင်းလက်စပြုနေသော ခုနစ်စင်ကြယ်ကိုမြင်ရသည်။ ခုနစ်စင်ကြယ်မှာ မွှန်မွှားမွားသာဖြစ်၏။ တစ်မြို့လုံးမှာ မီးရောင်တွေ မီးပွင့်တွေ တထိန်ထိန်သာလျက်ရှိနေ၏။ မြို့ရှိုးပေါ်တွင် ကြေးပစ္စည်းတို့ အရောင်၊ မီးတုတ်၊ မီးစည်တို့၏ အရောင်၊ အသုဘမီးပုံများမှ မီးရောင်များဖြင့်မီးရောင်မျိုးစုံကို မြင်နေရသည်။ ထိုမီးရောင်များသည် ပင်ကိုယ်မီးရောင်များဖြစ်၏။ မြစ်ထဲတွင် ရောင်ပြန်ဟပ်နေသည့် မီးရောင်များကိုလည်း မြင်ရသေးသည်။ မြို့ထဲတွင် မောင်းနှင့်သွားနေကြသော ယာဉ်ရထားများ၊ မလူပ်မယ်က်နေသော မီးရောင်များကိုလည်း မြင်ရ၏။

၂၁၈ မြန်မာစာ

“အင်း အဲဒီအလင်းရောင်တွေဟာ မတည်မြိုကြဘူး၊ မြစ်ထဲမှာ အရောင်ဟပ်နေတဲ့ သူတို့ရဲ့အရောင်များ၊ အရိပ်များဟာလည်း မတည်မြိုကြဘူး” ဟု နောင်တော်၏ စိတ်ထဲတွင် အောက်မေ့မိ၏။

နောင်တော်သည် တော့အုပ်မှထွက်၍ ခရီးထွက်ခဲ့သည်မှာ ရက် ပေါင်းအတန်ကြာခဲ့လေပြီ။ သို့ရာတွင် နောင်တော်သည် မောပန်းခြင်းမရှိ၊ နွဲမ်းနယ်ခြင်းမဖြစ်မိ။ လျေသမ္မာန်တို့ စုန်ဆန်ကူးခတ်လူးလားကာ မီးရောင်တို့ ထင်ဟပ်နေသည့် မြစ်ပြင်ကြီးကို မြင်လိုက်ရသည် အခါတစ်ရုံရောအခါက ညာ ချမ်းတစ်ခုကို သွား၍ သတိရမိသည်။ ထိုစဉ်၌ လေညင်းက တသုန်သုန်။ အင်ကြင်းကိုင်းတို့က လေပြည်ထဲတွင် ယိမ်းလှပ်လျက်။ ဗုဒ္ဓအရှင်သည် ပင် ပန်းလှသည့်အတွက် သစ်ရိပ်တွင် ထိုင်ကာ နား၏။ မြေပြင်တွင် တင်ပျော်ဖွဲ့ခြားကာ နှုံးမှ ချွေးတို့ကို သက်န်းဖြင့် သုတ်၏။

ထိုစဉ် မီးအိမ်ကို ကိုင်လာသော အဘိုးအိုတစ်ယောက်နှင့်တွေ့သည်။ မီးအိမ်ထဲမှ မီးတော်ကိုမှ ကောင်းစွာ မမြင်ရ။ ဆီမီးခွက်ထဲမှ မီးတန်းလေး ကိုသာ မြင်ရသည်။

“အချိန်လင့်ပြီ၊ အဘယ်အရပ်သို့ သွားမည်နည်း၊ လသာသော ညာတွင် အဘယ်ကြောင့် မီးအိမ်ကို ထွန်းလာခဲ့သနည်း”

ဟု ဗုဒ္ဓက မေးတော်မူ၏။

အဘိုးအိုမှာ မောပန်းသဖြင့် အသက်ပြင်းစွာ ရှူးနောရ၏။

“အဘယ့်ကြောင့် မီးအိမ်ကို ထွန်းခဲ့ရသနည်း” ဟု ဗုဒ္ဓက မေးတော် မူပြန်သည်။

“ဆီမီးအိမ်သည် ကျွန်ုပ်အတွက် ထွန်းခဲ့ခြင်းမဟုတ်။ သင့်အ တွက် ထွန်းခဲ့ခြင်းဖြစ်၏။ မွှောင်မိုက်သော အကာလ၌ ကျွန်ုပ်ကို အသင်တိုက်မည် စိုးသည့်အတွက် ထိုမီးအိမ်ကို ထွန်းခဲ့ခြင်းဖြစ်၏”

“လရောင်တို့ ထိန်လင်းလျက်ရှိနေသည် မဟုတ်လား”

“လရောင်ကို မည်သူအားကိုး၍ ရသနည်း အသင်ရဟန်း၊ လရောင်သည် ကောင်းကင်တွင် ချိတ်ဆွဲထားသည့် ကျောက်တုံးတစ် တုံးသာဖြစ်၏။ အချိန်မရွေးပြုတ်ကျွန်ုင်သည်သာဖြစ်၏”

“ကျွန်ုပ်၏ တစ်သက်တာတွင်လည်းကောင်း၊ သင်၏ တစ် သက်တာတွင်လည်းကောင်း လဝန်းသည် ကြွကာကျော်းမည် မဟုတ်၊ အသင်ဘယ်ကြောင့် ဆီမီးအိမ်ကိုကိုင်၍ လာခဲ့သနည်း”

“သစ္စာတရားကို ရှာရန်အတွက် ငါသည် ကိုင်၍ လာခြင်းဖြစ် သည် ရဟန်း”

“သို့ဖြစ်လျှင် သစ္စာတရားကို သင်တွေခဲ့ပြီလေ”
“မတွေခဲ့သေးပါ”

“သစ္စာတရားကို ဆီမံးခွက်ဖြင့် လိုက်ရှာ၍ မရနိုင်၊ အကယ်၍ အသင်ကိုင်သည့် ဆီမံးခွက်သည် နေမင်းကဲ့သို့ အစဉ်အမြဲ မယိမ်း မယိုင် ထွန်းလင်းတောက်ပနိုင်သည်ဆိုလျှင် ကျွန်ုပ်နားလည်နိုင်သေး ၏။ ယခုမှ သင်၏ မီးအိမ်သည် လေတိုက်တိုင်း ယိမ်းလှပ်လျက်ရှိ နေ၏။ ထိုအရာဖြင့် သစ္စာတရားကို ရှာ၍ မရနိုင်”

“ငါရှင်၊ သင်၏ ကြော်နှင့်သည် ကြည်လင်၏။ သင့်အရေအ ဆင်းသည် သန့်ရှင်း၏။ သင်သည် မည်သည်ကို ရည်ရွှေး၍ ရဟန်း ပြုပေသနည်း။ မည်သည့်တရားကို သင်ကြားခဲ့သနည်း၊ မည်သူ၏ တရားကို သင်ကြားခဲ့သ နည်း၊ သင်၏ ဆရာသည် မည်သူပေနည်း၊ ကျွန်ုပ်ကား ဥပကမည်သော အာမီးဖြစ်ပေ၏”

“ဥပက၊ ငါသည် အလုံးစုံကို သိအပ်ပြီးပြီ၊ အလုံးစုံကို စွန်းအပ်ပြီးပြီ၊ ကိုလေသာမှ လွှတ်မြောက်ခဲ့၍ တဏာ၏ ကုန်ရာနိဗ္ဗာန်ကို တွေခဲ့ပြီ၊ ကိုယ်တိုင် အထူးသိမြင်ပြီးဖြစ်၍ မည်သည့်ဆရာမှ ငါအား ညွှန်စရာမရှိ၊ ဥပကရဟန်း၊ ငါ၌၌ ဆရာမရှိ၊ လောက၌ ငါသည် ရဟန္တဖြစ်၏။ အလုံးစုံသော တရားတို့ကို မှန်စွာသိသော တစ်ဆူ တည်းသော ဘုရားဖြစ်၏။ ကိုလေသာမီးပြီးသည်ဖြစ်၍ ငါသည် ချမ်းမြှေ၏။ ငါသည် ဓမ္မစကြာတရားကို ဟောရန် ဗာရာဏသိသို့ သွားအံ့၊ တရားတည်းဟူသော အမြိုက်စည်ကြီးကို တီးခတ်ပေအံ့”

ဥပကအာမီးသည် အစတွင် ဗုဒ္ဓမြတ်စွာကို သာမန်ရဟန်းတစ်ပါးဟု သာ အောက်မေ့မိ၏။ သို့ရာတွင် သဗ္ဗာသူတည်ကြောင်းကိုမှ ကြားသိရသည့်အခါတွင်မှ သံသယတို့သည် ပျောက်ကွယ်သွားကြကုန်၏။ ခပ်စောစောကလောက် လျှောင်ပြောင်သရော် သည့် စကားမျိုးမရှိတော့။ ဥပကသည် မြေကြီးတွင်ထက်ဝယ်ဖွဲ့စွဲထိုင်လျက် ရှိသော ဗုဒ္ဓကို သေချာစွာကြည်၏။

“ငါရှင် သင်ဝန်ခံသည့်အတိုင်း သဗ္ဗာသူတည်ကြောင်းကိုရသည့် ဘုရားစင်စစ် ဇကန်ဖြစ်ပါသလော”

“ဥပက၊ အာသဝေါတရား ကုန်ခန်းခြင်းသို့ ရောက်ကုန်သော ငါကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် မိန်မည်ကုန်၏။ ငါသည် အကုသိုလ် တရားတို့ကို အောင်မြင်အပ်ပြီးသည်ဖြစ်သောကြာင့် မိန်မည်ပေ၏”

၂၂၀ မြန်မာ

“အသင်လာသည်ကို ကျွန်ုပ်ကြားပြီးဖြစ်၏၊ အကုသိုလ်တရား
တို့ကို အောင်နိုင်ပြီးဖြစ်၍ ဗာရာဏသီတစ်ပြည်တစ်လုံးကိုလည်း
သင်အောင်နိုင်၏လော”

“တစ်ညာတည်းဖြင့် အောင်မည်မဟုတ်၊ သို့ရာတွင် ဗာရာဏသီ
ပြည်ကို ငါအောင်ရမည်ဖြစ်၏။ ဤအချက်ကိုမူ ငါအကြွင်းမရှိယံပေ
၏။ လောင်မြိုက်သော မီးတို့ကို ဌီမ်းသတ်နိုင်ရန်နှင့်အမျှ ငါသည်
ဗာရာဏသီပြည်ကို အောင်မြင်ပေအဲ”

ဥပကအာမိဝသည် ခေါင်းကို ညိုတ်ကာ

“သင်ပြောသည့်စကားအတိုင်း ဟုတ်ကောင်းဟုတ်ပေရာ၏။
ကျွန်ုပ်ကမူကား ကျွန်ုပ်မီးတိုင်ဖြင့် သစ္စာတရားကို ဆက်လက်ရှာဖွေ
တော့အဲ”ဟု ဆို၍ ဥပကသည် ခရီးဆက်မည်ပြုသည်။

ဗုဒ္ဓအရှင်သည် ဥပကရဟန်းကို တားဆီးလိုက်ရင်း

“သင်၏ ဆီမီးတိုင်ကို ထိုထက်ပို၍ လင်းစေရန် ဒီပစ္စည်းကို
ယူသွားလေတော့ ငါရှင်”

ဟုဆိုကာ ဥပကလက်ထဲသို့ တစ်စုံတစ်ရာကိုထည့်လိုက်လေသည်။

“ဘယ်အရာနည်း ငါရှင်၊ ဤအလင်းရောင်ထဲတွင် သင်ပေး
သည့်ပစ္စည်းကိုပင် ငါမခွဲခြားနိုင်”

“နှမ်းစွေတစ်စွေ ဖြစ်ပေ၏”

“နှမ်းစွေတစ်စွေကို စိုက်ပျိုးလေ၊ ထိုအစွေမှ နှမ်းပင်ပေါက်ရာ
၏၊ ထိုနှမ်းပင်မှ နှမ်းဆီထွက်ရာ၊ ထိုနှမ်းပင်မှ သန်းပေါင်းများစွာ
သော နှမ်းပွင့်တို့ ပွားများရာ၏။ ထိုအခါတွင် သင့်ဆီမီးခွက်ကို ထွန်း
ရန် လုံလောက်သော ဆီတို့ရပေလိမ့်မည်”

“ကောင်းပါဖြို့ ငါရှင်”

ဟုဆိုကာ ဥပကလည်း မီးတုတ်ကို ကိုင်၍ ခရီးဆက်လာခဲ့သည်။





ထိန္ဒာညွှန် မိဂဒါဂုဏ်တောရီ ရဟန်းငါးဦးတို့သည် ရဟန်းဂေါတမအကြောင်း ကို
တိုင်ပင်နှီးနောလျက်ရှိကြ၏။

ရဟန်းငါးဦးတို့ကိုယ်တွင် ဆူးခက်သက်နှုန်းများဝတ်ဆင်လျက်။ သစ်
ရွက်တို့ကို ရစ်ပတ်လျက်။ ဆူးလည်ဆွဲပုတီးတို့ကို လည်တွင်ဆွဲလျက်။ သူတို့
ကိုယ်တွင် ဖုန်မှုန်နှင့်အညွစ်အကြေးတို့ လိမ်းကျံလျက်။ ရဟန်းငါးဦးတို့သည်
ယခုတိုင် မီးကို လုပ်ကျွေးမှုအောင်လျက်ရှိကြဆဲဖြစ်ပြီး ဝင်လုဆဲနေမင်းကို ချီး
ကျိုးသည့် ဥဒါန်းဂါထာတို့ကို ရွတ်ဆိုလျက်ရှိကြ၏။

နေဝါယားသည့်အခါးပင် ရဟန်းငါးဦးတို့သည် ပျားဖယောင်းတိုင် များ
ထွန်းညိုကာ တော့အပ်တစ်နေရာတွင် စုဝေး၍ မီးပူအောင်လျက်ရှိကြသည်။

သူတို့အထဲတွင် အသက်အကြီးဆုံးဖြစ်ပြီး တရားကို အပြင်းထန်ဆုံး
ကျင့်သူတစ်ဦးဖြစ်သည့် အသေးစိတ် နှာခေါင်းပေါက်ထဲမှ ဆူးများကျလာအောင်
ကျင့်နေရင်းမှ မေကြီးကို ပုန်းပုန်းမြည့်အောင် လက်သီးဖြင့်ထုရိုက်လိုက်ရင်း

“ရဟန်းဂေါတမသည် မင်းသားတစ်ပါးမျှသာဖြစ်၏။ ထို့

ကြောင့် တရားအားထုတ်ခြင်းကြောင့် မသေမပောက်ကြွင်းကျန်ရစ်ခဲ့
သည်ဆိုလျှင် ငါတို့ဆီ မျှပြန်ရောက်လာမည်ဖြစ်၏။ မိမိသည်
သမ္မာသမ္မာဓာတ်အဖြစ်ကိုရအောင် သေသည်အထိ ကျင့်တော့အံ့ဟု
ငါတို့ကို ပြောသွား၏။ ငါအထင်တွင်မူ ရဟန်းဂေါတမသည် သမ္မာ
သမ္မာဓာတ်အဖြစ်ကို သေပြီးနောက်မှပင်ရတော့အံ့ဟု ထင်သည်”

အတန်ကြောသည့်အခါတွင် ကောဏ္ဍာညာက

“ငါရှင်တို့ တစ်စုံတစ်ယောက်လာနေသည့် ခြေသံများ မကြား
သလော” ဟုမေးသည်။

အသေးစိတ်

“မည်သည့်ခြေသံကိုမှ မကြားပြီ ငါရှင်၊ ယခုလောက်ဆိုလျှင်
ရဟန်းဂေါတမသည် သေကြေပျက်စီးအံ့ပြီထင်သည်။ ရဟန်းဂေါ

JJJ ၁၁၅ မြတ်နောက်

တမအား အာနန္ဒာ လာ၍ ချွဲနှစ်းတော်သို့ ပြန်လိုက်ရန် ခေါ်သည်ဟု ပြောသည်။ ရဟန်းဂေါတမသည် မည်သို့မှ မပြောဘဲ မျက်လုံးကို မိတ်ကာ တိတ်တိတ်သာနေသည်ဟုလည်း ငါပြောသံ ကြားရသည်”

ရဟန်းငါးဦး၏ အသံများကို အတန်ကြာမျှ တိတ်ဆီတ်သွားသည်။ သစ်ရွှေက်တို့ လေတိုးသံ၊ ပိုးပုရစ်တို့မြည်သံ၊ ညွှေ့ငြက်တို့မြည်သံ၊ နွေးထွေး သည့် လရောင်ထဲတွင် သမင်များနှင့် ဒရယ်များ ပြေးလွှားသံများကြားရသည်။

“ရဟန်းဂေါတမသည် ငါတို့ထံသို့လာတော့မည်မဟုတ်”

အသုမြိုက ပြောသည်။

ထိုစဉ် အရှေ့ဘက်မှ တောစပ်အတွင်း လမင်းကြီးသည် တြုံမူမြှုမြှု ပေါ်ထွက်လာခဲ့သည်။ လရောင်ထဲတွင် မိဂဒါဝိနှစ်တောဘက်သို့ ကြွလာနေ သော ဗုဒ္ဓကို သူတို့ မြင်လိုက်ရသည်။ ဂို့မြစ်ဘက်မှ တိုက်ခတ်လာသော လေပြည်လေညင်းကြောင့် ဘုရားရှင်၏ ကိုယ်တော်တွင် ရုံလာသည့် သက်နှုန်း တော်သည် လွင့်လျက်ရှိနေသည်။

သာမဏောင်းဦးသည် သူတို့ထံပါးသို့ ကြွတော်မူလာသော ဘုရား ရှင်ကို သူတို့မြင်ကြသည်။ သို့ရာတွင် မည်သို့မျှ လှပ်ရှားခြင်းမပြု။ နောက် ဆုံးတွင် အသုမြိုက

“ရဟန်းဂေါတမသည် ငါတို့ဆီသို့ လိုက်လာပြီ၊ တရားအား ထုတ်ရာမှ ထွက်လာခဲ့ပြီး လာသံလာဘပေါ်များရန် ရွာတစ်ကာသို့ လှည့်လည်လျက် ရှိ၏။ သူကို ငါတို့ ခရီးဦးကြီး မပြုစတမ်း၊ ရှိမခိုး ကြစတမ်း၊ သပိတ်သက်နှုန်းကို လှမ်းမယူကြစတမ်း၊ သို့ရာတွင် နေရာ ကိုမူ ခင်းထားသင့်၏။ သူတိုင်လိုလျှင် ငါတို့အနားတွင် ထိုင်လိမ့် မည်”

ထွက်စပြုလရောင်ထဲတွင် ဘုရားရှင်၏ အရိပ်တော်သည် ခါတိုင်း ထက် ပိုမြင့်နေသည်ဟု ထင်ရ၏။

ရဟန်းတစ်ပါးကထဲ၍ ဘုရားရှင်၏ သပိတ်ကို လှမ်းယူသည်။ အ ဗြားတစ်ပါးက ကိုယ်ရုံသက်နှုန်းကို လှမ်းယူသည်။ တစ်ပါးက နေရာထိုင်ခင်းပေး သည်။ ကောဏ္ဍာညာက ခြေလက်တို့ကို ဆေးကြာသန့်စင်ရန် စမ်းချောင်းမှ ရေ ကိုခပ်ပေးသည်။ ရဟန်းငါးဦးတို့သည် အတန်ကြာမျှ တိတ်ဆီတ်နေကြသည်။

နောက်ဆုံးတွင် အသုမြိုက ပဋိသန္တာရ စကားစလိုက်၏။

“ရဟန်းဂေါတမ၊ ငါရှင်သည်”

“ငါကို ရဟန်းဂေါတမလို့ မခေါ်ကြနှင့်တော့၊ ငါသည် ရဟန်း ဂေါတမမဟုတ်တော့ပြီ”

“ရဟန်းဂေါတမသည် မှတ်ဉာဏ်ချို့ယွင်းသည် ရောကါစွဲကပ်လာဟန်ရှိ၏။ သူ့ကိုယ်သူပင် ပြန်၍ မသိယောင်တကား”ဟု အသုမီကအခြား ရဟန်းများကို လုမ်းပြောလိုက်သည်။

“ရဟန်းတို့၊ ငါဘုရားကို ရေးက ခေါ်ဝေါ့ခဲ့သော အမည်တို့ဖြင့် မခေါ်ကြကုန်လင့်၊ ငါရှင်ဟု ငါအားပြောဆိုသုံးစွဲခြင်းမပြုကြလင့်၊ ငါသည် ကိုလေသာအားလုံးမှ ဝေးကွာခဲ့ပြီ၊ ငါသည် သဗ္ဗာလျတော်တော်ကိုရသော တထာဂတာအဖြစ်သို့ရောက်ခဲ့ပြီ၊ ရဲသော မိမိ အလိုကို ကိုယ်တော်တိုင် ထိုးထွင်း၍ သိခဲ့ပြီ။ ငါကိုယ်တိုင် သိမြင်ခဲ့သော ဓမ္မကို သင်တို့အား ငါဟောကြားအံ့၊ ငါဘုရားဆုံးမခဲ့သည့်အတိုင်း ကျင့်ကြံကြလျှင် တရားကျင့်ခြင်း၏ အဆုံး၌ သင်တို့သည် သင်တို့သည် လောကုတ္ထရာတရားကို ကိုယ်တိုင်ကိုယ်ကျ မျက်မှောက်ပြနိုင်ကြမည်”

“သို့ဖြစ်လျှင်ငါ၏ရှင်၏ တရားမည်သည် အဘယ်နည်း”ဟု အသုမီက မေး၏။

“ရဟန်းတို့၊ ရဟန်းမည်သည် အယုတ်တရား နှစ်ပါးကိုမဖို့ အပ်၊ အဘယ်အယုတ်တရားဟူမှုကား

ယုတ်ညုံးလှစွာသော ရွာသူတို့၏ ဥစ္စာဖြစ်သော၊ ပုထိုးလှောင်တို့ အလေ့အထဖြစ်သော၊ အရိယာတို့ စီးပွားဥစ္စာဖြစ်သော စီးပွားချမ်းသာဖြစ်ကြောင်းနှင့် မစပ်သော ကာမဂ္ဂဏ်ချမ်းသာကို အဖန်ဖန်တလဲလဲခံစားခြင်းသည် တစ်ခုသော အယုတ်တရားဖြစ်၏။

အရိယာတို့၏ ဥစ္စာဖြစ်သော၊ စီးပွားချမ်းသာကြောင်းနှင့် မစပ်သော မိမိကိုယ်မိမိ ပင်ပန်းဆင်းရဲအောင် အဖန်ဖန်တလဲလဲ နိပ်စက်ခြင်းသည် တစ်ခုသော အယုတ်တရားဖြစ်၏။ ဤတရားနှစ်ခုစလုံးကို အယုတ်တရားဟု ခေါ်ပေ၏။

ရဟန်းတို့ အယုတ်တရားနှစ်ပါးတို့ မကပ်ရောက်မှု၍ ငါဘုရားသည် မဖြူမပဋိပဒါဒါအကျင့်ကို ထိုးထွင်း၍ သိတော်မှဲခဲ့ပြီ၊ ကိုယ်ပိုင်ဉာဏ်ဖြင့် စကန် သိတော်မှဲခဲ့ပြီ၊ ထိုအကျင့်သည် ပူဆာသိမ်း၍ ြိမ်းခြင်းနှာ ထူးသော ဉာဏ်ဖြင့် ကောင်းစွာ သိခြင်းနှာ နိဗ္ဗာန်အကျိုးသာဖြစ်၏၊ ထိုမဖြူမပဋိပဒါဒါသည် အဘယ်နည်း။

သမ္မာဒီဇို့=ကောင်းစွာမြင်ခြင်း၊ သမ္မာသက်ပွဲ=ကောင်းစွာကြခြင်း၊ သမ္မာဝါစာ=ကောင်းစွာဆိုခြင်း၊ သမ္မာကမ္မန္တ=ကောင်းစွာပြုခြင်း၊ သမ္မာအာမီဝါ=ကောင်းစွာ အသက်မွေးခြင်း၊ သမ္မာဝါယာ

မော=ကောင်းစွာ အားထုတ်ခြင်း၊ သမ္မာသမာဓိ=ကောင်းစွာ တည်
ကြည့်ခြင်း၊ သမ္မာသတိ=ကောင်းစွာအောက်မေ့ခြင်းစသော အဂံ့ရှစ်
ပါးနှင့်ပြည့်စုံသော အရိယာမဂ္ဂသာဖြစ်လေ၏”

ပဋိဝါဒီးဦးတို့သည် လရောင်တွင် ဝင်းလဲလျက်ရှိသည့် ဗုဒ္ဓရှင်တော်၏ သက်န်းကို ငေးစိုက်ကြည့်ရင်း ဗုဒ္ဓရှင်တော်၏ တရားကို နာနေကြသည်။ တစ်ခါတစ်ရုတွင်လည်း တရားနာနေကြရင်း သူတို့အချင်းချင်း တိုးတိုး ပြောကြသေးသည်။ ရဟန်းငါးဦးတို့သည် အနီးသို့ တဖြည်းဖြည်းကပ်လာပြီး ဗုဒ္ဓရှင်တော်၏ မျက်နှာတော်ကို မော်ဖူးလိုက်ကြသည်။

လေညင်းခတ်သည့် အသံတစ်မျှလောက်သာရှိသည့် တိုးတိုတ်ညင်သာသည့် ဗုဒ္ဓရှင်တော်၏ အသံကို စူးစိုက်နားထောင်ကြသည်။

တဖြည်းဖြည်းနှင့် ညဉ်နက်ခဲ့လေပြီ။

နွားကျောင်း၊ ဆိတ်ကျောင်းသားတို့၏ ပလွှာသံကိုလည်းမကြားရတော့။ သမင်းယ်၊ ဒရယ်းယ်တို့၏ ပြေးလွှားဆော့ကစားသံများလည်း ဆိတ်ခဲ့လေပြီ။ ဗုဒ္ဓရှင်တော်သည် အတန်ကြားနှင့် ရပ်နားဦးနောက် ဓမ္မာကြာတရားတော်ကို ဆက်၍ ဟောတော်မှု၏။

“ဖြစ်ရခြင်းသည် ဆင်းရဲ၏။

အိရခြင်းသည်လည်း ဆင်းရဲ၏။

နာရခြင်းသည်လည်း ဆင်းရဲ၏။

မချစ်မနှစ်သက်သူနှင့် ပေါင်းဖော်ရခြင်းသည်လည်း ဆင်းရဲ၏။

ချစ်ခင်ရသော သက်ရှိသက်မဲ့ သခိုရများနှင့် ကျွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏။

တောင့်တတိုင်း မပြည့်စုံရခြင်းသည်လည်း ဆင်းရဲ၏။

အကျိုးအားဖြင့် ဥပါဒါန ခန္ဓာဝါးပါးတို့သည် ဆင်းရဲကုန်၏”

ကောလွှာညာရဟန်းသည် ရှေ့သို့ တဖြည်းဖြည်းတိုးလာခဲ့၏။ ထို့နောက် ဗုဒ္ဓရှင်တော်၏ သက်န်းများကို လက်ဖြင့် အသာထိသည်။ ကျွန်းရဟန်းလေးဦးတို့သည် လှပ်လှပ်ရှားရှားဖြစ်သွားကြ၏။ အသာထိသည် သူ့မျက်နှာပေါ်တွင် စိုက်ထားသည့် ဆူးချောင်းကြီးများကို ဆွဲနှုတ်လိုက်သည်။

“ရဟန်းတို့ သစ္စာလေးပါးတရား ဟူသည်ကား”

“ရဟန်းတို့ ငါဘုရားသည် ထိုးထွင်း၍ သိအပ်သော၊ သစ္စာလေးပါးကို မြင်တတ်သော၊ ပညာမျက်စိုက် ပြတတ်သော၊ သစ္စာလေးပါးကို သိခြင်းပြုတတ်သော ဉ်းမဂ္ဂရှစ်ပါးတည်းဟူသော အလတ်ဖြစ်သော အကျင့်သည် ကိုလေသာဇြမ်းခြင်းတည်းဟူသော

နိဗ္ဗာန်အကျိုးငှာ၊ သစ္စာလေးပါးကို ထူးသောညာက်ဖြင့်သိခြင်းငှာ၊
သစ္စာလေးပါးကို ကောင်းစွာသိခြင်းငှာ၊ နိဗ္ဗာန်အကျိုး ငှာဖြစ်၏”

ခုက္ခသစ္စာ

ရဟန်းတို့ ပဋိသန္ဓာရခြင်းသည်လည်း ဆင်းရဲခြင်း၏ အကြောင်းဖြစ် ၏။ ဆိုးရွားပောင်းမြေအိမ်းရင့်ရော်ခြင်းသည်လည်း ဆင်းရဲခြင်း၏ အကြောင်း ဖြစ်၏။ ဖျားနာခြင်းသည်လည်း ဆင်းရဲခြင်း၏ အကြောင်းဖြစ်၏။ သေရခြင်း သည်လည်း ဆင်းရဲခြင်း၏ အကြောင်းဖြစ်၏။ မချစ်မနှစ်သက်လို့ သော သတ္တဝါသခါးရနှင့်အတူတကွပေါင်းယဉ်းရခြင်းသည်လည်း ဆင်းရဲခြင်း၏ အကြောင်း ဖြစ်၏။ ချုပ်နှစ်သက်အပ်လို့ သော သတ္တဝါ သခါးရတိနှင့် ကွေကွင်းရဲခွာ ဖဲကြော်မပေါင်းယဉ်းရခြင်းသည်လည်း ဆင်းရဲ၏။ အကြောင်းပဋိသန္ဓာရခြင်း စသော သဘောတရား၊ ငါးအားမဖြစ်ပါမဲ့ ကောင်းလေစွာ စသည်ဖြင့် တောင့်တ ခြင်းကို မရအပ်။ ထိုတောင့်တတိုင်း မရခြင်းသည်လည်း ဆင်းရဲ၏။ အကျော်း အားဖြင့် ငါးပါးကုန်သော ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်လည်း ဆင်းရဲကုန်၏။

ဤကေတီအစရိုးသော တရားသည် ခုက္ခဖြစ်သော အရိယာတို့သည် သိအပ်သော သစ္စာမည်၏။

သမုဒယသစ္စာ

ရဟန်းတို့ အကြောင်းလောကသည် တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ် သော အလေ့ရှုံး၏။ နှစ်သက်ခြင်း၊ တပ်မက်ခြင်းဖြစ်၍ ဖြစ်၏။ ထိုထိုကိုယ်၏ အဖြစ် ထိုအာရုံး အလွန်နှစ်သက်တတ်၏။

ထိုတဏ္ဍာသည် အဘယ်နည်း။

ဥပါရုံစသော ဝတ္ထုကာမကို တပ်မက်သော တဏ္ဍာသည်လည်း ကောင်း၊ ဘဝတဏ္ဍာ သသုတဒို့နှင့်တကွဖြစ်သော တဏ္ဍာကိုလည်း ကောင်း၊ ဥစွေဒို့နှင့်တကွဖြစ်သော တဏ္ဍာလည်း ကောင်း၊ ဤတဏ္ဍာဟူသော သဘော တရား သည် ခုက္ခ၏ အကြောင်းဖြစ်သော အရိယာတို့သည် သိအပ်သော သစ္စာ မည်၏။

နိရောဓသစ္စာ

ရဟန်းတို့ ထိုကာမတဏ္ဍာစသည်ဖြင့် ဝေဖန်အပ်သော လောဘ၏ သာလျှင် အကြောင်းအကြောင်းမဲ့ တပ်ခြင်းကင်းရာချုပ်ရာဖြစ်သော နိဗ္ဗာန်သည်။ အ

၂၂၆ မြန်မာစာ

ကြင်စွန်းရာဖြစ်သော နိဗ္ဗာန်သည်၊ အကြင်လွတ်ရာဖြစ်သော နိဗ္ဗာန်သည်၊ အကြင်တပ်ပြုခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သည်ၤ၏။

ဤနိဗ္ဗာန်ဟူသော သဘောတရားသည် ဒုက္ခ၏ ချုပ်ရာဖြစ်သော အရိယာတို့သည် သိစေအပ်သော သစ္ာဖြစ်၏။

မရွှေ့သစ္ာ

ရဟန်းတို့မြတ်သော ဤမဂ္ဂင်သည်သာလျှင် အိုရှစ်ပါးနှင့်ပြည့်စုံ၏။
ဤမဂ္ဂင်သည် အဘယ်နည်း။

- | | | |
|--------------------|---|---------------------------|
| (၁) သမ္မာဒီဇိုင်း | - | ကောင်းစွာမြင်ခြင်း။ |
| (၂) သမ္မာသက်ဖွေ့ | - | ကောင်းစွာကြိခြင်း။ |
| (၃) သမ္မာဝါစာ | - | ကောင်းစွာဆိုခြင်း။ |
| (၄) သမ္မာကမ္မာန္တာ | - | ကောင်းစွာပြုခြင်း။ |
| (၅) သမ္မာအာမီဝါ | - | ကောင်းစွာ အသက်မွေ့းခြင်း။ |
| (၆) သမ္မာဝါယာမော | - | ကောင်းစွာ အားထုတ်ခြင်း။ |
| (၇) သမ္မာသတိ | - | ကောင်းစွာ အောက်မေ့ခြင်း။ |
| (၈) သမ္မာသမာဓိ | - | ကောင်းစွာတည်ကြည့်ခြင်း။ |

ဤမဂ္ဂင်ရှစ်ပါးတရားသည်သာလျှင် ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ရောက် ကြောင်းအကျင့်ဖြစ်သော အရိယာတို့သည် သိအပ်သော သစ္ာမည်၏။

ဤသည်တို့မှာ ဗာရာဏသိပြည် မိဂိဒါဂုန်တောတွင် ဗုဒ္ဓရှင်တော် ပထမဆုံးဟောကြားခဲ့သော တရားဦးဖြစ်ပြီး ပဋိဝိုင်းဦးတို့ နှုတ်တက်အာရုံ ဆောင်ကာ နောင်တွင် ပထက်အကွဲရာတင်ခဲ့သည့် ဒေသနာတော်ဖြစ်၏။

တို့တရားတော်ကို ဟောကြားလျက်ရှိသော ဗုဒ္ဓမြတ်စွာဘုရား၏ အသံ တော်သည် တို့းလည်းမတိုးလွန်း၊ ကျယ်းလည်းမကျယ်လွန်းဘဲ သစ်ရွှက်တို့ အကြားတွင် လေညင်းတိုက်ခတ်လျက်ရှိနေ၏။

ဗုဒ္ဓမြတ်စွာသည် ကောဏ္ဍာညေးသော နေရာတွင် ထိုင်တော်မူပြီး နောက် ရဟန်းငါးဦးတို့၏ အညွစ်အကြားပေကျံနေသော ခန္ဓာကိုယ်တို့ကို ကြည့်၍ နေတော်မမူ။ ဧူးတွေစိုက်ထားသည့် သူတို့မျက်နှာတွေကိုလည်းကြည့် တော်မူခြင်းမရှိဘဲ သစ္ာလေးပါးတရားကိုသာလျှင် ဟောကြားတော်မူ၏။

“ရဟန်းတို့ ငါသည် တထာဂတဖြစ်ပေ၏။ ငါသည် သွားသွားပေးသွားပါးတရားကိုသာလျှင် ဟောကြားတော်မူ၏။”

ဗုဒ္ဓမြတ်စွာသည် ပဋိဝိုင်းဦးတို့ကို တရားဦးဟောပြီးနောက် ထိုနောက်တစ်ညာတာလုံး စတုတွေ့စွာနှုန်းကို ဝင်စားတော်မူ၏။ အရှင်တက်လောက်အချိန်

ရောက်သည့်အခါး လေဘေးကြီး တိုက်စပြုလာသည်။ နှင်းတို့သည် မြစ်ပြင်
ပေါ်တွင် ထောက်လျက်ရှိ၏။

မျောက်များသည် သစ်ပင်ပေါ်တွင် ဆူညံစွာ အော်ဟစ်၍ ပြေးလွှား
လျက်ရှိ၏။ သို့ရာတွင် မျောက်များသည် ခါတိုင်းနှင့်မတူ။ ဗုဒ္ဓမြတ်စွာသည်
မျက်နှာသစ်ရေသုံးသပ်ရန် မြစ်ဆိပ်သို့ ကြွလာခဲ့စဉ် ပြောင်းလဲနေသော လော
ကအလုံးကို သတိပြုမိတော်မူ၏။

ကောင်းကင်သည် ဘုန်းကျေက်သရေဖြင့် တောက်ပထွန်းလင်း၏။ နံ
နက်ခင်းနေခြည်ထဲတွင် မြင်ရသော ဗာရာဏသီမြို့တော်သည် ယမန်နေ့ညာ
မီးရောင် ထိန်ဝေစဉ်ကထက် ပို၍ ခမ်းနားကြီးကျယ်နေ၏။

လိပ်များသည် ရေပြင်ပေါ်တွင် ခေါင်းဖော်ကာ ဗုဒ္ဓမြတ်စွာကို ပူဇော်
သည့်နှယ်ရှိကြ၏။





ထိအချိန်၌ ကောလိတမည်သော နားကျောင်းသူငယ်လေးသည် တောချုများ တွင်
ပုန်းကွယ်ကစားနေ၏။

ကောလိတသည် လူမမည်သာသာအချွဲယုမျှဖြစ်၍ ဉာဏ်ပတ်စုတ်ပြတ်
သည့်အဝတ်အစား ဝတ်ဆင်ထားသည်။ သူ့ခန္ဓာကိုယ်သည် ကြိုလိုဖျော့တော့
ကာ သူ့ဝမ်းပိုက်သည် ဟောက်ပက်လျက်ရှိ၏။ သူ့တင်ပါးနှင့် ကျောပြင်ကြီး
တို့သည် အနာစီမံတို့ဖြင့် ပြည့်နေ၏။ သေးငယ်ကြိုလိုသည့် သူ့မျက်နှာသည်
ခြောက်သွေနေသော သစ်သီးခွံတစ်ခုကဲ့သို့ ရုံးတွေနေသည်။ သို့ရာတွင် ဖြစ်ဆိပ်
အနီး ကျောက်ဖျောတစ်ခုပေါ်တွင် ထက်ဝယ်ဖွဲ့စွဲထိုင်ကာ တရားအားထုတ်နေ သော
ပုဒ္ဓမြတ်စွာကို မြင်သည့် အခါတွင်မူ နားကျောင်းသူငယ်ကောလိတသည်
တအဲတည့်ဖြစ်ကာ ဆက်၍ မကစားတော့ဘဲ အနီးရှိရှာထဲပြီးဝင်ကာ မိမိမြင်ခဲ့
ရသည့် အခြင်းအရာကို ပြောပြတော့သည်။

“နင်မြင်ခဲ့ရတဲ့ ရဟန်းမျိုးက ဘယ်လိုရဟန်းမျိုးလဲ ကောလိတ”
လူကြီးများက မေးကြသည်။

“ဒီလိုရဟန်းမျိုးကို ကျွန်တော်တစ်ခါမှ မတွေ့ဖူးသေးဘူး၊
ကျောက်ဖျောပေါ်မှာ ရွှေအဆင်းလို ဝင်းဝါတဲ့ သက်န်းကို ဆင်မြန်းပြီး
တင့်တယ်တဲ့အသရေနဲ့ တရားအားထုတ်နေတာ ကျွန်တော်ကိုယ်တိုင်
မြင်ခဲ့ရတယ်ဗျာ၊ ဦးခေါင်းထက်မှာလည်း ရောင်စုပန်းတွေပဲပျံနေသ
လို ရောင်ခြည်တော်တွေ ဂိုးဂိုးဝင်းဝင်း ထွက်လို့ဗျာ၊ ပြီးတော့ အဲဒီ
ရဟန်းရဲ့ အရိပ်ဟာလည်း ဂို့မြစ်ရေလိုပဲ ပြာလဲ ကြည်လင်လို့ဗျာ၊
ကိုယ်တော်ကို ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရပြီး
ကိုယ်တော်ဟောတဲ့တရားကိုလည်း ကျွန်တော့နားနဲ့ တပ်အပ်ကြားခဲ့
ရတယ်”

“နေစမ်းပါဦးကွာ၊ အဲဒီရဟန်းက အရင်ရဟန်းတွေလို ဘူးတွေ
စိုက်ပြီး နားချေးတွေ မဲမထားဘူးလား”

“ကြိုကြီးစည်ရာများ၊ သူရပ်လက္ခဏာတော်ကို ကျွန်တော်ပြော
ပြမယ်၊ ပခိုင်းပွင့်လို အဝါရောင်သက်နှုန်းကို ဆီးလို့ဖျှ၊ အရပ်တော်က
မြင့်ပြီး ရွှေလိုဝင်းနေတဲ့ ဦးပြည့်းတော်ကိုလည်း ကြည့်ရတာက မြင့်
မြတ်တဲ့ ကျက်သရေကို ဆောင်နေတယ်၊ ဂို့မြစ်ထဲ ရေချိုးသုံး
သပ်မလိုဆင်းတော့ အသားအရေဟာများ မျက်နှာက အသားအရည်
လိုပဲ ရွှေလိုဝင်းနေတယ်ဖျှ၊ အဲဒီသူတော်မြတ်ဟာ ကျွန်တော်တို့၊ ဗာ
ရာဏာသီမြို့ကြီးမှာရှိတဲ့ သတ္တဝါဓနေယျ အပေါင်းတို့ကို တရားရေ အေး
တို့က်ကျွေးလိမ့်မယ်ဖျှ”

“နေစမ်းပါ့ဗိုးဟဲ့ ကောလိတာရဲ့၊ နာမည်ကရော ဘယ်လိုခေါ်သ
တဲ့လဲ”

“ဒါတော့ ကျွန်တော်လည်း မသိဘူးဖျှ၊ ကျွန်တော်လည်း ခက္က
လောက်သာ ဖူးမြင်လိုက်ရတာကိုး၊ ကျွန်တော်အထင်တော့ အဲဒီ
ပုဂ္ဂိုလ်ဟာ တကယ့်ကို အကျင့်သီလနဲ့ပြည့်စုံတဲ့ သူတော်မြတ်ပဲလို့
သီလိုက်တယ်များ၊ သက်နှုန်းကို ကျောက်ဆောင်ပေါ်မှာချွောတ်ပစ်ခဲ့တော့
အဲဒီအနားကို ဘယ်နတ်ဘယ်ဒေဝါမှ မကပ်ရဲကြဘူးဖျှ၊ သူကိုမြင်
တော့ မိစ္စာနတ်ဒေဝါတွေဟာလည်း တိမ်တို့ကိုတွေလိုပဲ ဝေးရာကို
ရဲသွားကြတယ်၊ အဲဒီနတ်တွေ ထွက်ပြေးတာ ကျွန်တော်ကိုယ်တိုင်
မြင်လိုက်ရတယ်”

“နှင့်မျက်စိုက နွားတွေကိုချည်း မြင်နေကျခို့တော့ နှင့်မျက်လုံး
တွေဟာလည်း နွားချေးတွေ ပိတ်ဖုံးနေမှာပေါ့ ကောလိတာရဲ့”

“မယုံလည်း နေကြဖျာ၊ ကျွန်တော်တော့ သူတော်မြတ်အမျှန်ကို
တကယ်တွေခဲ့ပြီ၊ အဲဒီသူတော်မြတ်ဟာ ဗာရာဏာသီမြို့သူမြို့သား
တွေကို တရားရေအေးတို့က်ကျွေးမှာပဲ”

နွားကျောင်းသူငယ်ကောလိတာသည် မဂ်လာသတင်းကြီးကို မပြောဘဲ
မနေနိုင်။ ထို့ကြောင့် မြစ်ကမ်းတစ်လျှောက်တွင် ဟိုမှုသည်မှ သွားလာကာ
ထိုသတင်းကို တွေ့ရာလူအား ပြောပြနေသည်။ မကြားရသေးသူကိုလည်း ပြော
ပြသည်။ ကြားပြီးသူကိုလည်း ထပ်လောင်းပြောပြသည်။ ထိုသူတော်မြတ်၏
အရပ်တော်သည် ယောကုံးဆယ်ဦးစာမျှ မြင့်သည်ဟုလည်းကောင်း၊ တောင်
ကြီးတစ်လုံးစာမျှမြင့်သည်ဟုလည်းကောင်း၊ ကောလိတာပြောသည့်စကားကို
မယုံကြည့်ကြသေး။

သို့ရာတွင် ပြောဖန်များလာတော့ ဗာရာဏာသီမြို့သူမြို့သားတို့သည်
သူစကားကို ယုံကြည်စပြုလာ၏။

တတိယမြောက်နေ့တွင်မူ မိဂဒါဂုဏ်တော်၌ မြို့သူမြို့သားများတို့သည်
ထိသူတော်သူမြတ်ကို ဖူးမြှုပ်ကြည့်ရှုရန် လာရောက်စေးကြသည်။ ထိအခါ၌
ကား နောင်တော်ဗုဒ္ဓရှင်တော်၏ အရပ်တော်သည် သူတို့စိတ်ထဲတွင် မိုးကောင်း
ကင်ထက်ပင် မြင့်သေးသည်ဟု ထင်နေကြလေပြီ။ မှန်ပေ၏။ ဗုဒ္ဓရှင်တော်၏ အ
ရပ်တော်သည် သာမန်လူတို့ထက်မြင့်ပေသည်။ ကိုယ်လုံးတော်သည် မပိန် လွန်း၊
မဝလွန်း၊ မဆူလွန်း၊ မကျူလွန်း၊ တင့်တယ်သောအသရောက်စောင်နေ၏။

ထောပတ်ဆီတို့ဖြင့် ထွန်းညိုထားသော မီးရောင်ထဲတွင် ဗုဒ္ဓရှင်တော်၏။
ကြေးနီရောင်ဦးပြည်းသည် ရောင်ဝါတို့ဖြင့် ထွန်းလက်လျက်ရှိရှု၏။ သို့ရာ တွင်
ကောင်းကင်ကြီးတဲ့ အရပ်မြင့်နေသော အရပ်တော်ရှိသည်ဆိုသည်မှာမူ
မဟုတ်ချေ။ မိမိတို့နှင့် ဗုဒ္ဓ၏ ဘုန်းအာနဘော်တို့ကြောင့်သာ သူတို့စိတ်ထဲ
တွင် ထင်နေခြင်းသာဖြစ်သည်။

သစ်တစ်ပင်အောက်တွင် တင်ပျဉ်ဖွဲ့စွေထိုင်နေသော ဗုဒ္ဓရှင်တော်ကို
မြင်လျှင် ထိသို့သောရဟန်းမျိုးကို မြင်ဖူးပြီးဖြစ်သည့်အတွက် ဘာမျှ မထူးဆန်း
ဟု ယူဆကာ စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားကြသည်။

သို့ရာတွင် ညွှန်းပြုရောက်၍ ဗုဒ္ဓရှင်တော်၏ ပျားရည်ကဲသို့ ချို့သာ
သောအသံကို ကြားရသည့်အခါတွင်လည်းကောင်း၊ ထောပတ်ဆီမီးများ၏ အ
ရောင်ထဲတွင် တလက်လက်တောက်ပနေသော ဦးခေါင်းတော်မှ ရောင်ခြည်
တော်များကို မြင်ရသည့်အခါတွင်လည်းကောင်း မြင်သည့်အခါတွင်မူကား ယုံ
မှား သံသယရှိသူအပေါင်းတို့သည် သံသယအပေါင်းတို့လွင့်စဉ်ကုန်ကြကာ
ဗုဒ္ဓရှင်တော်၏ အသံတော်နှင့်ရုပ်လက္ခဏာတော်ကို ဖူးမြှုပ်နာကြားကြကုန်ပြီး
နောက် မဂ်ဖိုလ်သို့ ဆိုက်ရောက်ကြကုန်၏။

လောက်၌ သစ္စာလေးပါးတရားတို့သည် အဘယ်နည်း။

မဂ္ဂိုလ်ပါးတို့သည် အဘယ်တို့နည်း။

ဗုဒ္ဓရှင်တော်သည် သစ္စာလေးပါးတရားနှင့် မဂ္ဂိုလ်ပါးတရားတို့ကို
ဟောကြားပြီးနောက် ကောဇ္ဈာညသည်လည်း ရဟန်ဖြစ်တော်မူ၏။

နားကျောင်းသူငယ်ကောလိုတသည် ယားသည်ကိုမှ မကုတ်အား။ အ
နာမှသည်းစွာနာနေသည်ကိုပင် ဂရမပြနိုင်ဘဲ ဗုဒ္ဓရှင်တော်၏ မျက်နှာတော်နှင့်
ပျားရည်ကဲသို့ ချို့မြို့နေသော အသံတို့ကိုသာ စိတ်ဝင်စားလျက်ရှိနေ၏။

ထိညာ ဗာရာဏသီမြို့၌ ရာသီဥတုသည် ကြည်လင်တောက်ပ၏။
ညွှန်ကောင်းကင်ယံကြီးပြာည် နေ့ခေါင်းကောင်းကင်ပြင်ကြီးကဲသို့ ကြည်လင်ပြာ
လဲနေ၏။ နေ့လယ်က မှန်တိုင်းတိုက်ခတ်ထားသဖြင့် ဂို့မြစ်လယ်က လှိုင်းတံ့
ပိုးတို့ဖြင့် ထက္ခလျက်ရှိနေ၏။ ညတွင်မိုးမြှုံးတို့ဟူ၍ အလျဉ်းမရှိ။ ထိနေ့

မှစ၍ နောက်နေ့များ၌ ခေါင်းတွင် ငြက်တောင်တို့စိုက်ထားသည့် ခမောက်များ
ကို ဆောင်းထားသည့် မင်းပူးမင်းလွင်များ၊ မှူးမတ်များသည် မိမိတို့ အိမ်သူ
အိမ်သားများနှင့်အတူ မိဂဒါဝန်တောသို့ လာရောက်၍ ဗုဒ္ဓရှင်တော်၏ တရား ကို
နာကြား၏။

နွားကျောင်းသားသူငယ် ကောလိတမှာကား ထိုမင်းပရီသတ်တို့ကို
ကြည့်၍ ပါတီဖြစ်လျက်ရှိနေလေပြီ။ ကောလိတသည် တစ်ခါတစ်ရုတွင် အမွေး
နဲ့သာတို့လူးခြယ်ထားသည့် မင်းပျို့တစ်ဦး၏ အနားသို့ သွား၍လည်းကောင်း၊
တစ်ခါတစ်ရုတွင်မှတ်ဆိတ်ကျင့်စွယ်တို့ပေါ်က်နေသော ကုန်သည်ကြီးများအနီး၊
သို့သွား၍လည်းကောင်း၊ ‘ဦးရိုးတို့မြင်ကြပြီ မဟုတ်လော၊ ကျွန်ုပ်၏ မျက်လုံး
များသည် နွားချေးတို့ ပိတ်လျက်ရှိနေပါသေးသလော’ဟု ဆိုကာ ထိုသူတို့ကို
ဗုဒ္ဓရှင်တော်နှင့် မနီးမဝေး သင့်တင့်လျောက်ပတ်သောနေရာတို့ကို ခေါ်ဆောင်
သွား၏။

နွားကျောင်းသားသူငယ်ကောလိတသည် ဗုဒ္ဓရှင်တော်ကို မြင်ရသည့်
အခါတွင် မြှိုးထူးချွင်ပျော်ခြင်းတစ်မျိုးဖြစ်သကဲ့သို့ ထိုညက ကောင်းကင်တွင်
လဝန်းသည်လည်း မြှိုးထူး၏။

၁၁၁
ဘော်သာခွာင့်အဆင်းကဲ့သို့ ဖြူဝင်းသောလမင်းသည် ကောင်းကင်
တွင်ထိန်ထိန်သာနေ၏။ ထိုညာကလသာပုံမျိုးကို ဗာရာဏသီမြို့တစ်မြို့လုံး
တစ်ခါးမှု မမြင်ဖူးကြသေး။

မိဂုဒ္ဓတောတွင် ဗုဒ္ဓရှင်တော်မြတ် တရားဦးဟောတော်မူပြီးနောက် လေးရက်မြောက်နဲ့တွင် ကျွန်ုပ်သည် ဗာရာဏသီသို့ ရောက်သွား၏။

လမ်းတွင် တထာဂတသည် ဝါရွှေသော သက်နှုန်းကို ဝတ်ဆင်ကာ
သဗ္ဗည်းတရွှေ့၏တော်ကိုရတော်မူသည့် သတင်းများကို ကျွန်ုပ်ကြားရသည်။
ကျွန်ုပ်သည် မိဂဒါဂန်တော့သို့ ဗုဒ္ဓရှင်တော်ကို ဖူးမြော်ခြင်းပြု၏။ နောင်တော်
၏ ရပ်လက္ခဏာသည် များစွာ ပြောင်းလဲသွားခဲ့လေပြီ။ ထိုအချိန်မှစ၍ ကျွန်ုပ်
သည် နောင်တော်အနားမှ မခွာတော့။ နောင်တော်ကြွေ့ချိရာနောက်သို့ အမြဲလိုက်
ပါခဲ့သည်။

ဗုဒ္ဓရှင်တော်သည် ဗာရာဏသီမှ အနောက်မြောက်စူးစူးသို့ ဒေသစရိတ်ကြချိခဲ့ရာ ကျွန်ုပ်လည်း ရှင်တော်၏ ထံပါးမှ လိုက်ပါလာခဲ့သည်။ ခရီးသည်ကမ်းတမ်းသဖြင့် ခြေထောက်တွင် ခြေနှင့်မပါသော ကျွန်ုပ်တို့ ခြေထောက်များသည် ကဲ့ရကုန်ကြုံ၏။

ဉာဏ်များသို့ ရောက်ကြလျှင် ကျွန်ုပ်တို့သည် နီးရာစမ်းချောင်းတစ်ခုတွင် ဆင်း၍ ကိုယ်လက်သန့်စင်ကြသည်။ ထိုအခါန်း၏ကား သမ္မာသမ္မာစီရွှေဘာက်

J.J. မြန်မာ

တော်ရပြီဟူသော ဗုဒ္ဓ၏သတင်းသည် နီးဝေးအနဲ့ကျော်စောလျက်ရှိနေသဖြင့် ရွာသူရွာသားအပေါင်းတို့သည် ဗုဒ္ဓရှင်တော်ကို ဆီးကြိုယ့်ခဲ့ကြသည်။

ကျွန်ုပ်တို့ဒေသစာရီကြွေချိလာခဲ့ရသည့် တစ်လအတွင်း၌ကား ကျွန်ုပ်တို့နောက်တွင် သံယာအပါးလေးရာခန့်ရှိလေပြီ။ ကျွန်ုပ်သည် မကြာခဏဆိုသလိုပင် ဗုဒ္ဓရှင်တော်ထံပါးမှ လိုက်လာခဲ့ရာ ကပိုလဝတ်ပြည်ကြီးအကြောင်းကိုလည်းကောင်း၊ ရွှေနှစ်းတော်ကြီးအကြောင်းကိုလည်းကောင်း၊ ယသော်ခရာအကြောင်းကိုလည်းကောင်း လျှောက်တင်ကြည့်၏။

သို့ရာတွင် နောင်တော်သည် ရွှေနှစ်းတော်ကြီးအကြောင်းကိုလည်းကောင်း၊ ယသော်ခရာအကြောင်းကိုလည်းကောင်း၊ သားတော်ရာဟုလာအကြောင်းကိုလည်းကောင်း တစ်ခွန်းတစ်ပါဒ်မျှ ပြောဆိုခြင်းမပြု။ ကျူပ်သည်နောင်တော်စိတ်လည်လိုလည်းကြား ရွှေနှစ်းတော်ကြီးတွင် မတရားမှုတို့များပြားနေကြောင်း၊ ရွှေနှစ်းတော်သူ ရွှေနှစ်းတော်သားတို့သည် အတိဒုက္ခရောက်နေကြောင်း စသည်ဖြင့်ပြောကာ လျှောက်တင်ကြည့်၏။

“အရှင်ကိုယ်တော်တိုင် ရွှေနှစ်းတော်ကြီးသို့ ကြွေးပြီး တရားမျှတမှတို့ ပေါ်ပေါက်လာအောင် ဆောင်ရွက်ပေးတော်မူပါ ဘုရား၊ အရှင်ကိုယ်တော်တိုင် ကိုယ်ထင်ပြလိုက်သည့်နှင့် ကပိုလဝတ်ပြည်တစ်မြို့လုံးတွင် တရားမျှတမှတ့ု့ သက်ရောက်လာပါလိမ့်မယ် ဘုရား”

“ငါဘုရားသည် အားလုံးသော သံယောဇ္ဈားအနောင်အဖွဲ့တို့မှ ဖြတ်တောက်ခဲ့ပြီလို့ ပြောခဲ့ပြီးပြီ အာနန္ဒာ၊ သည်ရေအလျဉ်ထဲကို ငါဘယ်နှယ် ပြန်ရောက်နိုင်တော့မှာလဲ၊ အကယ်၍ ကပိုလဝတ်ပြည်ကို ငါပြန်သွားသည့်တိုင် မင်းသားတစ်ပါးအနေဖြင့် မပြန်တော့ပြီ၊ ငါသည် သမွာသမွာစီရွှေ့သွေ့က်တော်ရသည့် သူတော်သူမြတ်ဖြစ်ဖြစ်နေပြီး သူတော်သူမြတ်အဖြစ်သာ ပြန်တော့မည်၊ ကပိုလဝတ်ပြည်ကို ငါမင်းအဖြစ်အုပ်စိုးခြင်းဖြင့် ဘာမှထူးခြားမည် မဟုတ်၊ လူသတ္တဝါတို့အားလုံး မေတ္တာတရားကို ကိုင်စွဲမှသာလျှင် မတရားမှုတို့ ပျောက်ကွယ်တော့မည် အာနန္ဒာ”





ဗာရာဏသီမှ ကျူပ်တို့ထွက်လာခဲ့၍ လေးရက်မြောက်သောနေ့တွင် ကျူပ်တို့သည် မီးပူဇော်သူတို့၏ ဝတ်ကျောင်းဆောင်တစ်ဆောင်အနီးသို့ ရောက်လာခဲ့သည်။

ထိုသူတို့မှာ လောကီပညာအရာတွင် တစ်ဖက်ကမ်းခတ်တတ်မြောက် ကြသည်ဟု ကျော်စောသော ဂိုဏ်းဆရာကြီးများဖြစ်ကြသည်။

ထိုဂိုဏ်းဆရာကြီးများက မိဂဒါဂန်တွင် တရားဦးဟောခဲ့သည်ကို ကြားသိခဲ့ရကြောင်း၊ သို့ရာတွင် အဘယ်ကြောင့် မိမိတို့ ကိုးကွယ်နေသည့် နေမင်းကို ထည့်သွင်းဟောကြားခြင်းမပြုခဲ့သနည်းဟု လျှောက်တင်ကြသည် တွင် ပုဒ္ဓရှင်တော်က ပြန်လည်မေးခွန်းထုတ်လိုက်၏။

ကျူပ်တို့သည် အကြောင်းတရားကို ကိုးကွယ်ခြင်းမပြု။ အလင်းရောင် ကိုပေးသည့် နေမင်းကိုကိုးကွယ်ခြင်းပြုလျှင် အဘယ်ကြောင့် ပိုးစန်းကြူးကို ကိုးကွယ်ခြင်းမပြုကြသနည်း။ နောင်တော်သည် ထိုသူတို့ကိုးကွယ်သော မီးတောက်မီးလျှံများထက်ကြီးမားသော မီးတောက်မီးလျှံများကို လွှတ်တော်မူ၍ တောောကသို့က်းရှုစားတော်မူပြီးနောက် သစ္စာလေးပါးတရားကို ဟောတော်မူ၏။

သစ္စာလေးပါးတရားကို ဟောပြီးနောက် ဥရေဝေလကသုပသည် ယဉ်ပူဇော်ခြင်းအလေ့ကို စွန်းပယ်ကာ ပုဒ္ဓရှင်း အဆုံးအမတွင် တည်လေ၏။

တစ်ခုသော နံနက်တွင် ကျူပ်တို့သည် ပဟုကာ မြစ်အနီးသို့ ရောက်ကြ၏။ ထိုစဉ်အသက်အတန်ငယ်ကြီးသော ဗြဟ္မာဏတစ်ဦးသည် ကျူပ်တို့နားသို့ ရောက်လာကာ

“အိုရဟန်းတို့၊ ဤမြစ်ရေတွင်ဆင်း၍ သင်တို့၏ အညွစ်အကြေးများကို သန့်ရှင်းစင်ကြယ်ကြကုန်၊ ထိုအခါတွင် သင်တို့တွင်ရှိ သော အညွစ်အကြေးတို့သည် စင်ကြယ်ပေအဲ”

ဟု ဆို၏။

၂၃၄ မြန်မာ

“မည်သို့စင်ကြယ်မည်နည်း ငါရှင်”

ဟု ဗုဒ္ဓရှင်တော်မြတ်က မေး၏။

“အိရဟန်း၊ သင်မကြားဖူးပြီလော၊ ဤမြစ်ရေပြင်သည် မြင့်
မြတ်၏။ ဤမြစ်ရေတစ်စက်သည် ဆီမွေးတစ်စက်ကဲ့သို့ သန့်ရှင်း
စင်ကြယ်၏။ ထို့ကြောင့် ဤမြစ်ထဲသို့ ဆင်းသူအပေါင်းတို့ ကိုလေ
သာအည့်အကြေးမှ ကင်းဝေးပေါ့”

“မည်သို့သော ကိုလေသာအည့်အကြေးတို့နည်း ငါရှင်”

“လေဘာ၊ ဒေါသ၊ တဏ္ဍာ၊ ရမ္မက်၊ ကူသာမစ္စရိယစသည်
အည့်အကြေးတို့ပင် ဖြစ်ပေ၏”

“မိမိ၏ စိတ်သည် ကိုလေသာအည့်အကြေးတို့ကို မိမိကိုယ်
ဦးက ကင်းစင်အောင် ပြုလုပ်ခြင်းမှအပ မည်သည့်ရေကမှ ကင်း
စင်အောင် မပြုလုပ်နိုင်ပြီ”ဟု ရှင်တော်ဗုဒ္ဓက မြှက်တော်မူ၏။

နံနက်ခင်း နေခြည်ထိုးသည်နှင့် သံယာအပေါင်းတို့သည် ကိုယ်တွင်
ရုံလာသည် သက်န်းတို့ကို ချွတ်လျက် ကိုယ်လက်သန့်စင်ကြ၏။

ပိန်ညင်းငုက်ငယ်များသည် ရေပြင်တွင် ရှုပ်တိုက်ပြီးလွှားပုံသန်းနော်
ကြသည်။ သံယာတို့၏ ရေသုံးသပ်သံ၊ ရေစီးသံမှအပ မြစ်ပြင်တစ်ခုလုံးသည်
တိတ်ဆိတ်နေလျက်ရှိ၏။

သံယာအပေါင်းတို့ရေမိုးချိုးပြီး၍ ကိုယ်လက်သန့်စင်ပြီးနောက် ဗုဒ္ဓ
ရှင်တော်သည် ကမ်းနဖူးတွင် ထက်ဝယ်ဖွဲ့စွဲထိုင်နေရာမှ ကျူရိုးတစ်ချောင်းကို
ချိုးယူ၍ မှုတ်ပြလိုက်ရာ

“ရဟန်းတို့ ကျူရိုးကဲ့သို့ စိတ်ကို ဖွင့်ထားရာ၏။ ကျူရိုးသည်
လေတွင် ယိမ်းသကဲ့သို့ သင်တို့သည်လည်း ဓမ္မ၏ အဆုံးအမတွင်
ယိမ်းနဲ့ရာ၏” ဟု မိန့်တော်မူ၏။

တစ်ခါတစ်ရုံတွင် ရှင်တော်ဗုဒ္ဓသည် မြစ်ရေတို့တိုက်စားသဖြင့် ချောမွှေ
နေသော ကျောက်ခဲတစ်လုံးကို ကောက်ပြကာကျူပ်တို့သည်လည်း ဘဝ၏တိုက်
စားမှုကိုခံရသဖြင့် ချောမွှေလာရကြောင်းကို ရှင်းပြတော်မူ၏။ တစ်ခါတစ်ရုံ
တွင်လည်း ဗုဒ္ဓရှင်တော်သည် ငုက်တစ်ကောင်ကို ညွှန်ပြ၍လည်းကောင်း၊ တိမ်
တိုက်တစ်ခုကို ညွှန်ပြ၍လည်းကောင်း၊ ရည်လျားသော အရိပ်တို့ကို ညွှန်ပြ၍
လည်းကောင်း ကျူပ်တို့အား ဥပမာအားဖြင့် ညွှန်ပြ၍ ဆုံးမတော်မူတတ်သေး၏။

တစ်ခါတစ်ရုံတွင် အဘယ်ကြောင့် တော်အုပ်တစ်အုပ်၊ နေရာတစ်နေ
ရာတည်းတွင် တရားအားထုတ်ခြင်းမပြုသနည်းဟု သံယာတို့က လျှောက်က
သည့်အခါတွင် ဗုဒ္ဓရှင်တော်က

“ငါတို့သည် ရဟန်းသံပူးများဖြစ်ကြကုန်၏။ ထို့ကြောင့် ငါတို့သည် နေရာအနဲ့အပြားသို့ လှည့်လည်သွားလာနေသူများ ဖြစ်ကုန်၏။ ငါတို့သည် ခရီးလှည့်လည်သွားခြင်းဖြင့် မကဲ့မကွာ အတူတကွ နေကြကုန်၏။ တော့အပ်တစ်အပ်အတွင်း သစ်ပင်တစ်ပင် အောက်တွင်သာ အမြဲတမ်းနေထိုင်လျက်ရှိကြမှ စိတ်သည် ပုံ၊ လွင့်ကာ သံပူးအသီးသီးတို့သည် မိမိနေထိုင်မှုတင်းရာအရပ်ဟု အစွဲရှိရာ၏။ ထို့ကြောင့် သံပူးတို့သည် မိမိတို့၏ ကိုယ်ပိုင်ဥစ္စာ ဟူ၍ တော့အပ်အတွင်းရှိ သစ်ရိပ်ကိုပင် မပိုင်ဆိုင်အပ်၊ ကြယ်ရောင်တို့အောက်တွင်သာ ကျိန်းစက်ခြင်းပြုအပ်၏။ သံပူးတို့သည် အာသဝါတရား မကုန်ခန်းသူများ ဖြစ်သည့်အလျောက် မိမိတို့ ကိုယ်ပိုင်ဥစ္စာဟူ၍ မရှိအပ်၊ ရဟန်းတို့၊ ငါတို့သည် အစဉ်မပြတ်လှည့်လည်သွားလာလျက် လူသတ္တဝါအပေါင်းတို့ကို တရားရေအေး တိုက်ကျွေးရာ၏”

ဟု ဟောပြောတော်မူ၏။

ထိုအချိန်၌ နောင်တော်၏ နောက်ပါးတွင် ရဟန်းသံပူးများ ခုနစ်ထောင်ခန်းရှိနေလေပြီ။ ဗုဒ္ဓရှင်တော်သည် ရဟန်းသံပူးတို့ကို ဦးပြည့်းရိတ်စေ၏။ ဖန်ရည်စွန်းသော သက်နှုန်းတို့ကို ဆင်မြှန်းစေ၏။ သို့တိုင်အောင် အချို့တို့ကား မိမိတို့ ရပ်ရည်ရှုပကာယကိုကြည့်ကာ ပိတ္တဖြစ်နေသူတွေ ရှိနေသေး၏။ ရဟန်းသံပူးတို့ အရေအတွက်များပြားလာသဖြင့် တစ်စုတစ်ဝေးတည်းလှည့်လည်ဒေသစာရှိကြချိ၍ တရားဟောပြောရန် မဖြစ်နိုင်တော့ပြီ။ အခက်အခဲရှိလာသည်။ ရဟန်းသံပူးတို့ ကြချိရာလမ်းတစ်လျောက်တွင် ဖုန်ထူလှသဖြင့် ဖုန်လုံးကြီးများသည် အထက်သို့ ပုံတက်သည်မှာ ငါးရေတွင်းခန်းမျှမြင့်၏။

ဗုဒ္ဓရှင်တော်သည် ကသုပန္တ့် အသေးစိတို့ကို ဆင့်ခေါ်ကာ သံပူးအချို့နှင့်အတူ တောင်အရပ်သို့ ဒေသစာရှိကြချိရန် မိန့်တော်မူပြီးနောက် ကျူပ်ကိုလည်း သံပူးတို့နှင့်အတူ အရှေ့အရပ်သို့ သွားရန်မိန့်တော်မူ၏။ သို့ရာတွင် ကျူပ်သည် ဘယ်မှ မသွားဘဲ ဗုဒ္ဓရှင်တော်ဘုရားအနီးတွင်သာ နေခွင့်ပြရန် လျောက်ထားတောင်းပန်လိုက်သည်။

“ငါအနီးတွင် နေသည်ထက် သင်တစ်ဦးတည်း ဒေသစာရှိသွားသည်က ပို၍ကောင်းမည်ထင်သည် ညီတော်အာန္တာ”

ကျူပ်သည် မည်သို့မှပြန်မပြောနိုင်ဘဲ မျက်ရည်ပဲလျက်ရှိနေရာမှ နောင်တော်၏အနီးတွင်ရပ်နေမိသည်။

၂၃၆ အဲ မြတ်စွာ

“သင်ခေါ်လိုက်သည့် ရဟန်းသံပူးများကို ခေါ်၍ အရှေ့အရပ် သို့ သွားတော့ အာနန္ဒာ”

ကျူပ်က နောင့်နေးတွေဝေနေသည့်အခါတွင် ရှင်တော်ဗျာ့က

“အဘယ့်ကြောင့် ဆုတ်ဆိုင်းနေရသနည်း အာနန္ဒာ၊ အနောင် အဖွဲ့သံယောဇ်တို့ကို ဖြတ်တောက်ပစ်ရန် ငါသင့်ကို သင်ကြားခဲ့ ၏။ အဘယ်ကြောင့် အနောင်အဖွဲ့သံယောဇ်တို့ကို ဖြတ်တောက် ခြင်းမပြုသေးသနည်း၊ အဘယ်ကြောင့် ငါအနီးတွင် နေလိုသနည်း၊ အဖကို သံယောဇ်မပြတ်နိုင်၊ အမိကို သံယောဇ်မပြတ်နိုင်၊ နော်းကို သံယောဇ်မပြတ်နိုင်၊ သားသမီးကယ်များ၏ သံယောဇ် မပြတ်နိုင်၊ သားသမီးကယ်များ၏ ရယ်မောသံကို သံယောဇ် မပြတ်နိုင်၊ ငါကို သံယောဇ်မပြတ်နိုင်ဆိုလျှင် နိုဗ္ဗာန်ချမ်းသာကို အဘယ်မှာလျှင် ရနိုင်မည်နည်း”

“နိုဗ္ဗာန်ကို မရလျှင် နေပါစေဘုရား၊ အရှင်ဘုရားအနီးတွင် နေရလျှင် တော်လှပါ၌”

ဗျာ့ရှင်တော်သည် ကျူပ်ကို အတန်ကြာမျှ စူးစိုက်ကြည့်နေပြီးနောက်

“အာနန္ဒာ၊ သင့်မှာ သံယောဇ်တွေ၊ အနောင်အဖွဲ့တွေ များလှ ချဉ်လား၊ ဒီလောက်တောင် အနောင်အဖွဲ့များနေလျှင် သင့်မှာ မီးတောက်မီးလျှုံအပူရှိနိုင်တွေကို မခံစားရဘူးလား”

“ခံစားရပါတယ် ဘုရား”

“ဒီလိုခံစားရလျှင် ဒီအပူတွေကို ဘယ်တော့မှ မြှုမြှုံးနိုင်တော့ ဘူးလား အာနန္ဒာ၊ ဘယ်တော့မှုလည်း မြှုမြှုံးနိုင်တော့ဘူးဆိုတာ သင်မသိတော့ဘူးလား အာနန္ဒာ”

ထို့နောက်တွင် ဗျာ့ရှင်တော်သည် မည်သို့မှ ပြောတော်မမူတော့ဘဲ ကျူပ်ကို လက်ဆွဲခေါ်၍ တော့အုပ်တစ်ခုသို့ ခေါ်သွားကာ တော့ထဲတွင် စုဝေး နေကြသော ရဟန်းကယ်တို့ကို ခေါ်တော်မူ၍

“ငါချစ်သား ရဟန်းတို့၊ ငါသည် အာနန္ဒာကို အရှေ့အရပ်သွားရန် စေလွှတ်ခဲ့၏။ သို့ရာတွင် အာနန္ဒာသည် ငါစကားကို နားမထောင်ခဲ့၊ သို့ဖြစ်လျှင် အာနန္ဒာကို ပသို့ပြုရမည်နည်း ငါရှင်တို့”

အချို့သော ရဟန်းတို့သည် ထိုအကြောင်းကို ကြားရလျှင် ဒေါသ ထွက်သူက ထွက်လျက် ကျူပ်ကို သံယူရဟန်းဘောင်မှ ထုတ်ပယ်ပစ်ရန် ပြောကြ၏။ အချို့ကလည်း ကျူပ်ကို အပြစ်ပေးရန် ပြောကြ၏။

ဗျာ့ရှင်တော်သည် တည်ြုမြှုံးသော အသံတော်ဖွင့်

“ချစ်သားရဟန်းတို့ အမျက်မထွက်ကြကုန်လင့်၊ တထာဂတ ထံသို့
ဦးစွာရောက်လာသူတို့သည် အမြတ်ဆုံးဖြစ်ပေ၏။ တထာ ဂတထံသို့
မည်သူဦးစွာ ရောက်လာသနည်း။ နေရွှေရာမြစ်ကမ်းတွင် ရှိစဉ်
ကဏာနို့ဆွမ်းကို ကပ်လာသော သုဇာတာသည် ဦးစွာ ရောက်
လာသူဖြစ်ပေ၏။ ထိုနောက် ငါအား ဖြားယောင်း၍ ရွှေနှင့်တော် ကြီးသို့
ပြန်ရန် ခေါ်သည့် အာနန္ဒာသည်ဦးစွာ ရောက်လာသူဖြစ်ပေ ၏။
သူတို့နှစ်ဦးစလုံးသည် ငါအား ကြည်ညိုသွိုကရား ကြီးသူ
များဖြစ်ကြ၏။ သုဇာတာသည် နို့ဆွမ်းကို လူသည့် အချိန်တွင်
လည်းကောင်း၊ အာနန္ဒာသည် ငါအား ရွှေနှင့်တော်သို့ လောကီလူ
ဘောင်သို့ ပြန်ရန် ဖြားယောင်းခဲ့စဉ်ကလည်းကောင်း ငါအား ကြည်
ညိုသွိုရင်း ရှိကြကုန်၏။ ထို့ကြောင့် သူတို့နှစ်ဦးအပေါ်တွင်
မေတ္တာတရားမပျက်ကြကုန်လင့်”

ထိုအချိန်က ကျူပ်တို့ရဟန်းသံယာများသည် အစုလေးစုစွဲ၍ သီတင်း
သုံးကြ၏။ ကျူပ်ကား ဗုဒ္ဓရှင်တော်၏ထပါးတွင် အမြို့ရှိနေသည်။

ဝသန္တာဥတုရောက်လျှင် ကျူပ်တို့သည် ဒေသစာရီကြချိခြင်းမပြုကြ
တော့ဘဲ တော့အုပ်အတွင်းမှာပင် ဝါဆိုကြသည်။ ထိုအချိန်အထိ ရဟန်းသံယာ
များအတွက် ဝိနည်းသက္ကာပုဒ်များကို သတ်မှတ်ခြင်းမပြုရသေး။ သာသနု့
ဘောင်သို့ ဝင်ရောက်လိုလျှင် ဦးဆံကိုပယ်ရမည်။ ဖန်ရည်စွန်းသော သက်နှုန်းကို
ဆင်မြန်းရမည်။ သက်နှုန်းကို တင့်တယ်စေ၍ ရဟန်းတို့၏ ခြေအစုံကို ရှိခိုးရ
မည်။ သရဏရုံသုံးပါးတွင်ရှိရမည်ဟု ပည်တော်မှု၏။

တစ်ခါတွင်လည်း ဗုဒ္ဓရှင်တော်သည် မိန်းမပျောက်တစ်ယောက်ကို
ရှာနေသော ဘဒ္ဒဝင့်ညီညားကုပ်ကို တွေ့သည်တွင်

“မင်းသားတို့၊ သင်တို့အဖို့ မိန်းမပျောက်ကို ရှာခြင်းနှင့်
မိမိကိုယ်ကို ရှာခြင်း ဤနှစ်မျိုးတွင် အဘယ်ရှာခြင်းက မြတ်သည်ဟု
သဘောထားကြသနည်း”ဟု မေးမြန်းတော်မှုကာ ထိုရှာခြင်းနှစ်မျိုး
စလုံးတွင် မိမိကိုယ်ကို ရှာခြင်းကသာလျှင် မြတ်သောရှာခြင်းဖြစ်
ကြောင်း ဆုံးမည့်နှင့်ပြတော်မှုလျှက် ဆွမ်းခံကြစဉ် မည်သည့်မာတု
ဂါမသော်မှ ကြည့်ရှုခြင်း မပြုမှုရန်၊ စက္ခာနှေ့ချုပ် သွားလာရန်
ပည်တော်မှုလော်၏။

ဗုဒ္ဓရှင်တော်နှင့်အတူ ဒေသစာရီကြချိလှည့်လည်ရာတွင် ရှစ်နှစ်
မောက်သည့်ကာလတွင် ကျူပ်တို့ရဟန်းသံယာများအဖို့ တရားအားထုတ်ရန်
ကျောင်းဆောင်ကြီးနှစ်ဆောင်ရှိနေလေပြီ။ တစ်ဆောင်မှာ ရာဇ်ပြည်တွင်ရှိ

၂၃၈ မြန်မာ

နေပြီး ဖိမ့်သာရမင်းကြီးလှူဒါန်းသော ကျောင်းဖြစ်၍ နောက်တစ်ဆောင်မှာ သာဝါးပြည်တွင်ရှိ၍ ဝိသာခါလှူဒါန်းသော ကျောင်းဖြစ်လေ၏။

ဝိသာခါလှူဒါန်းသော ကျောင်းကို ဗုဒ္ဓရှင်တော်မည်သို့မည်ပုံရရှိ ကြောင်းကို ဤနေရာတွင် အလျဉ်းသင့်၍ ပြောရနိုးမည်။ ဗုဒ္ဓရှင်တော်သည် မာတုဂါမများအနီးသို့ မည်သည့်အခါမှ ကြွချီတော်မူလေမရှိ။

ဂိမ္မာန္တတုပူပြင်းသည့်နောက်တစ်နေ့တွင် ကျျပ်တို့သံယာများသည် သာ ဝတ္ထိနှင့် မလှမ်းမကမ်းတွင် သီတင်းသုံးနေကြ၏။

ဗုဒ္ဓရှင်တော်သည် တရားအလုပ်လုပ်ပြီးနောက် စကြိုလျှောက်ကာ သာဝါးမြို့ရှိ ပြအိုးများ၊ ပစ္စ်များကို ငေးမျှော်ကြည့်ရှုနေ၏။

ခပ်လှမ်းလှမ်းရှိ ကျောက်ဆောင်ကြီးများမှာ နေအပူရှိန်ကြောင့် အခိုး တွေ တလူလူထွက်နေသည်ကို မြင်ရ၏။ မြေကြီးမှာလည်း ခြောက်သယောင်း ကာ ပက်ကြားအက်နေသည်ကိုတွေ့ရ၏။ သံထည်ပစ္စည်းများမှာ လက်နှင့်ကိုင် လျှင်ပူနေပြီး ကျွန်ုပ်တို့၏ မြေသပိတ်များမှာလည်း ခြောက်သွေးသဖြင့် ကွဲအက် ကုန်ကြ၏။

ထိုစဉ် ရှေ့မှ မြင်းသည်တို့၏ဆောင်ကာ အရှေ့မြို့တံ့ခါးမှ ထွက်လာ သော ရထားတန်းကြီးတစ်ခုကို ကျွန်ုပ်တို့မြင်လိုက်ရသည်။ ထိုမြှုပူပြင်းသော နောက်တွင် ထိုသို့ခမ်းနားကြီးကျယ်စွာ ခရီးထွက်လာသူသည် မည်သူဖြစ်ကြောင်း ဗုဒ္ဓက မေးမြန်းလိုက်တော်မူ၏။

“ဝိသာခါမည်သော သတို့သမီးသည် မကြာမတင်တွင် လက် ထပ်မက်လာပွဲပြုတော့မည်ဖြစ်ပါသည်။ ထိုလက်ထပ်ပွဲသဘင်တွင် ဆင်ယင်ကျင်းပရန်အတွက် မြင်းသည်တို့ လေ့ကျင့်နေခြင်းဖြစ်ပါ သည် ဘုရား”

ကျျပ်တို့က ဝိသာခါသတို့သမီးသည် ဘုရားရှင်ကို ဆွမ်းစားပင့်ဖိတ်ထားကြောင်း၊ ကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းရန်လည်း တောင်းပန်လျှောက်ထားကြောင်းဖြင့် လျှောက်တင်ကြသည်။ ကျျပ်တို့အားလုံးတို့သည် ဝိသာခါသတို့သမီးအကြောင်းနှင့်တကွ ဝိသာခါသတို့သမီး၏ ဖောင် ဓနချောင်းအကြောင်းတို့ကို လျှောက်တင်လိုက်သည်။

တစ်ခါတွင် ဝိသာခါသတို့သမီးသည် အခြေအရံများနှင့် မြစ်ဆိပ်သို့ ရေချိုးဆင်းပြီး ပြန်လာစဉ် မိုးသည်းထန်စွာ ရွာသွားသဖြင့် အခြေအရံတို့သည် မိုးလွှတ်စေရန် အပြေးအလွှားသွားကြ၏။ ဝိသာခါသတို့သမီးမှာမူ ဖြည့်ဥပုံးလုင်းစွာ သွားလျက်ရှိသည်တွင် အဖော်တို့က ဝိသာခါသတို့သမီးအား အကျိုးအကြောင်းမေးမြန်းကြ၏။

ဝိသာခါက

“အချင်းတို့၊ လောကတွင် ရေးကြီးသုတေပုံပျော်သူ့လှမှုပြုသည် ကို
မပြုလုပ်အပ်သူလေးဦးရှိ၏။ ယင်းတို့ကား ဘိသက်သွန်းလောင်း ဖြီး
သရုပ္ပဆောင်းထားသည့် ဘုရင်ဇကရာမ်းလည်း တစ်ဦး၊ ရွှေက
ကြီးတန်ဆာတို့ ဆင်ယင်ထားအပ်သော ဆင်လည်းတစ်ဦး၊ တည်
ကြည်သော ကူးနှေးရှိသော အမျိုးသမီးလည်း တစ်ဦး၊ ဝိနည်းသိက္ဌာ
နှင့်လျှော်ညီစွာ ကျင့်ကြီးနေထိုင်သော ရဟန်းလည်းတစ်ဦး ဤလေး
ဦးတို့ကား ရေးကြီးသုတေပုံပျော်သူ့လှုပြင်း မပြုလုပ်အပ်သူတို့ ဖြစ် ပေ၏”

ဟု ပြော၏။

ဝိသာခါလက်ထပ်သည့်နေ့၌ သာဝတ္ထိမြို့တစ်မြို့လုံးသည် တံပိုးခရာ
သံများဖြင့် မြည်ဟည်းဆူညံလျက်ရှိ၏။ သတို့သမီးနှင့် အခြေအရံများ စီးနင်း
လိုက်ပါရန်အတွက် ရွှေသားအတိပြီးသော ရထားကြီးသုံးစင်းကို လှပစွာ ပြင်
ဆင်ထား၏။

ဝိသာခါ၏ ဖောင် နန္ဒယသူ့ဖွေးကြီးသည် သမီးကိုချုပ်သောအားဖြင့်
ကျူပ်တို့ ကပါလဝတ်ပြည်တွင် တစ်ခါမှ မမြင်ဖူးသော ပုလဲစီ၊ စိန်စီ၊ မြစ်သည့်
အောင်းမြီးသူ့နှင့်မကိုင်ကို ဆောင်းထားပေ၏။ ထိုမကိုင်ကို ဆောင်းထားလိုက်
သည်တွင် ဝိသာခါသတို့သမီးသည် တောင်ထိပ်တွင် အမြီးဖြန့်၍ ကနေသော
အောင်းမနှင့် အလားသူ့နှင့်တူသည်ဟု ပြောစမှတ်ပြုကြသည်။ ထိုမကိုင်သည်
ပင် ကိုးကုဋ္ဌတန်၍ ပန်းထိမ်လက်ခပင် ငွေစင်တစ်သိန်းပေးရသည်ဟု ဆိုကြ
၏။ ဝိသာခါသည် ထိုမကိုင်ကို ဆောင်းပြီး ရွှေတို့ဖြင့် ရက်ထားသည့် ဝတ်ရုံကို
ကိုယ်တွင်ခြေကာ ခြေတွင် ငွေကွင်းတို့တပ်ထားသည့် ခြေနင်းကို စီးလျက်
လက်တွင် အဖြူရောင်သားမွေးယပ်တောင်တစ်ချောင်းကို ကိုင်ထား၏။

ရုံရွှေတော်တို့၏ အောင်းတွင်လည်း အောင်းမြီးသူ့နှင့်မကိုင်းယ်က
လေးများ ဆောင်းထားကြလေရာ နေရောင်တွင် သုတို့ကိုယ်မှ ပြီးပြီးပြုက်ပြက်
ရောင်တို့ လျှပ်လျှပ်ထိန်ထိန်တောက်ပလျက်ရှိကြသည်။

ထိုနေ့နေ့ပိုင်းသို့ ရောက်သည်တွင် ကျူပ်တို့သံယာများ သီတင်းသုံး
ရာ တော့အုပ်ဆီသို့လာနေသော ရထားကြီးလေးစင်းကို တွေ့လိုက်ရသည်။
ထိုအချိန်းရှိကားနေမင်းကြီးသည် အင်ကြင်းပင်ထိပ်ဖျားသို့ ရောက်နေပြီး ပုစံး
ရင်ကွဲတို့သည် ဆူညံစွာ အော်ဟစ်လျက်ရှိကြလေပြီ။

ရထားများသည် ကျူပ်တို့သီတင်းသုံးရာ တော့အုပ်အနားတွင် ရပ်
လိုက်ပြီးနောက် ဝိသာခါနှင့်အခြေအရံများသည် ဗုဒ္ဓရှင်တော်အနီးတွင် ချဉ်း

၂၄၀ နဲ့ မြတ်စွာ

ကပ်လာကြ၏။ ဗုဒ္ဓရှင်တော်သည် မာတုဂါမာများလာလျှင် ရဟန်းများအား အဝေးလွှာတ်လေ့ရှိသည့်တိုင် ယခုတစ်ကြိမ်တွင်မူ မည်သို့မျှ မပြောဆို။

ဗုဒ္ဓရှင်တော်သည် ဝိသာခါကို ကြည့်တော်မူခြင်းမရှိဘဲ စက္ခာနှောကိုချုံချို့ချင်၍ အဘယ်ကြောင့် ဝတ်ကောင်းစားလှများဖြင့် ရောက်လာသနည်းဟု မေးမြန်းတော်မူ၏။

“တပည့်တော်မသည် အရှင်ဘုရား၏ တရားတော်ကို နာယူရန် ရောက်လာခြင်းဖြစ်ပါသည် ဘုရား”

ထိုစဉ်က သာဝတ္ထီမြို့တစ်မြို့လုံးသည် သာသနာပြင်ပမှ ပုဂ္ဂိုလ်များကို ကိုးကွယ်ဆည်းကပ်ကြ၏။ ဝိသာခါ၏ ယောက္ခမဖြစ်သူ မိဂါရသူငြေးသည် လည်း အခြားသူများကဲ့သို့ပင် သာသနာပြင်ပမှ ပုဂ္ဂိုလ်များကို ကိုးကွယ်ဆည်းကပ်သူဖြစ်လေရာ ကျူပ်တိုးထံသို့ ဝိသာခါ လာရောက်ဖူးမြော်ခြင်းသည် လွန်စွာ ဆန်းကြယ်သည့် ကိစ္စရပ်ကြီးဖြစ်နေပေပြီ။ မိဂါရသူငြေးသည် ဒေါသအမျက် ခြောင်းခြောင်းထွက်လျက် ဝိသာခါကို အိမ်မှ နှင့်ချလိုက်သည်တွင် ဝိသာခါက လူကြီးများကို တင်ပြသဖြင့် လူကြီးများက ဝိသာခါကို အနိုင်ပေးလိုက်ကြသည်။

ဝိသာခါသည် သူ့တွင်အပြစ်မရှိကြောင်း ထုချေပြီးနောက် မိဂါရသူငြေးကြီးအိမ်မှ ဆင်းသက်လာခဲ့ကာ မိမိအိမ်တွင် ကျူပ်တိုးသံပါးများကို ဆွမ်းပင့် ဖိတ်ကျေးသည်။

ဝိသာခါသည် ကျူပ်တို့ သံပါးတော်များကို ဆွမ်းကပ်ပြီး နောက်

“အရှင်ဘုရား၊ အရှင်ဘုရားတိုးထံမှ တပည့်တော်မသည် ဆရုစ် မျိုး တောင်းခံလိုပါသည် ဘုရား၊ ပေးတော်မူပါ”

ဟု လျောက်၏။

“ငါတွင် ဆုပေးစရာမရှိ ဝိသာခါ”

“တပည့်တော်မ တောင်းသောဆုသည် ရွှေ၊ ငွေ၊ ကျောက်သံပါးများ စသည်တို့မဟုတ်ပါ။ တပည့်တော်မသည် သံပါးတော်တို့အား မိုးရေခံသက်န်း လူၢဒီန်းလိုပါသည်။ ခရီးရောက်ကာစ ရဟန်းတို့အား ဆွမ်းကပ်လိုပါသည်။ ခရီးသွားရဟန်းတို့အား ဆွမ်းကပ်လိုပါသည်။ များနာသော ရဟန်းတို့အား ဆွမ်း၊ ခဲ့ဖွယ်၊ ဆေးဝါးလူၢဒီန်းလိုပါသည်။ သူနာပြုရဟန်းတို့အား ဆွမ်းကပ်လိုပါသည်။ ယာဂုက်လူၢလိုပါသည်။ ရေချိုးသော ရဟန်းမများအား ရေသနပို ကပ်လိုပါသည်”

တရာ်ဝင်းကောင်းဆောင်ရွက် ၂၄၁

ထိအခါကျမှ ဗုဒ္ဓရှင်တော်သည် ဝိသာခါ၏ အလူ။ကို သာရအနဲမော
ဓနာပြုကာ အလူ။ခံရန် ခွင့်ပြုတော်မူခဲ့လေသည်။ ထို့နောက်တွင် ဝိသာခါသည်
မကိုဋ်ကို ရောင်းချ၍ လူ။ဒါန်းဆောက်လုပ်သော ကျောင်းကိုလည်း ဗုဒ္ဓရှင်
တော်သည် လက်ခံတော်မူလေသည်။





ထိနှစ်များအတွင်း၌ ကျပ်တို့သည် ဒေသစာရီလည်းခြင်းဖြင့် အချိန်ကုန်ခဲ့ကြ၏။ နောင်တော်သည် ဗာရာဏသီပြည့်မှ ဗုဒ္ဓဂါယာသို့လည်းကောင်း၊ ထိုမှ တစ်ဆင့် ဟိမဝန္တဘတောင်ခြေသို့လည်းကောင်း လုညွှေ့လည်၍ တရားအားထုတ်၏။

ကပိလဝတ်နှင့် ကုသိန္တရုံသို့ ဝင်ရောက်ဟောခြင်းမပြု။ ကပိလဝတ် သည် သူမွေးဖွားသည့် နေရာဖြစ်သည့်အတွက်ကြောင့်လည်းကောင်း၊ ကုသိန္တရုံသို့သည် သူပရိနိဗ္ဗာန်ဝင်ရမည့်နေရာဖြစ်သည့်အတွက်ကြောင့်လည်းကောင်း ထိုနေရာများကို ရှောင်ကွင်းခြင်းပြု၏။

ဗုဒ္ဓရှင်တော်သည် သို့ဒေသစာရီကြချီရာတွင် လမ်းမကြီးများကို ရှောင်ကွင်းကာ တော့လမ်းများ၊ တော့အုပ်များကိုသာ ဖြတ်သန်းလေ့ရှိ၏။ တော့အုပ်များသည် တိတ်ဆိတ်၍ တရားသာဝနာများ အားထုတ်ရန်ကောင်းသော ဒေသများဖြစ်သည်မဟုတ်ပါလား။

ညျဉ်အခါများ၌ ဗုဒ္ဓရှင်တော်သည် သုတေနနိပါတ်များကို ဟောကြားက ကျပ်တို့ကို အဆုံးအမပေးလေ့ရှိ၏။ ဗုဒ္ဓသည် သစ္ာလေးပါးနှင့်တကွ သံသရာမှ လွှတ်မြောက်ရာတရားတို့ကို ကျွန်ုပ်တို့အား ဟောပြောလေ့ရှိ၏။

“ရဟန်းတို့၊ ခရီးလုညွှေ့လည်ကြကုန်၊ လူတို့အား တရားရေအေး

တိုက်ကြွေးကြကုန်”ဟု ဗုဒ္ဓရှင်တော်က အမြေဆော်သုဆုံးမတတ်၏။

ခရီးသွားရဖန်များလာသဖြင့် ကျပ်တို့ခြေထောက်များသည် ပေါက်ပြီကုန်ကြလေပြီ။ ကျပ်တို့၏ ဖန်ရည်စွန်းသော သက်န်းတို့သည်လည်း စုတ်ပြတ်ကုန်ကြပြီ။ တစ်ခါတစ်ရံတွင်မှ ကျပ်တို့သည် ကျောင်းအိုကျောင်းပျက်များထဲတွင် ညာအိပ်ရပ်နားကြ၏။

ထိုအခါကျမှုပင် ကျပ်တို့ကိုယ်တွင် ပေကျံလာသော ဖန်မှုန်းအညွှေ့အကြေားများကို သန့်စင်ကြရလေသည်။ မြေသပိတ်တို့ကို ဆေးကြောကြရသည်။ စိစစ်နေသော သက်န်းတို့ကို အခြားက်လုန်းကြရသည်။

ယခုပြန်စဉ်းစားသည့်အခါတွင် ကျူပ်တို့သည် မီးပုံတို့ကို ဖို၍ ပင်ပန်း
နှစ်းနယ်စွာ တရားအလုပ်ကို အားထုတ်နေကြသော ရဟန်းပျီးများကို ကျူပ်
မြင်ပောင်နေမိသည်။

တစ်ခါသော အခွင့်ကြံ့သဖြင့် သာသန္တဘောင်အတွင်းသို့ မိန်းက
လေးအမျိုးသမီးများတို့ကို ဝင်ခွင့်ပြုရန် ဗုဒ္ဓအရှင်ကို ကျူပ်လျှောက်ထားကြည့် ၏။

“တပည့်တော်တို့ သာသန္တဘောင်အတွင်း အမျိုးသားများကို
ရဟန်းပြုခွင့်ပေးသည့်နည်းတူ အမျိုးသမီးများကိုလည်း ရဟန်းမပြု
ခွင့်ပေးသင့်ပါသည် ဘုရား”

“အာန္တာ၊ ရဟန်းဘောင်သို့ အမျိုးသမီးများ ခွင့်ပြုလျှင် မည်သို့
ြိမ်းအေးခြင်း ရနိုင်မည်နည်း၊ မိန်းမတို့၏ ခန္ဓာကိုယ်သည် လုံးများ
နှင့်တူ၏။ မိန်းမတို့၏ အသည်းနှလုံးသည် ထောင်တန်းနောင်အိမ်
နှင့်တူ၏။ မိန်းမတို့၏ မျက်လုံးများသည် ဓားများနှင့်တူ၏။ မိန်းမ
တို့၏ ခန္ဓာကိုယ်သည် လုပတင့်တယ် ရူချင်စဖွယ်သော အဆင်းရှိ
၏။ ထိုအဆင်းသည် ြိမ်းအေးမှုကို မပေးနိုင်၊ မိန်းမတစ်ယောက်နှင့်
နောက်ခြင်းသည် ကျားလျှောင်အိမ်အတွင်းသို့ သက်ဆင်းရခြင်း ထက်
လည်းကောင်း၊ သူသတ်ယောကျား၏ ထက်လှစွာသော ဓားအောက်
တွင် လည်စင်းပေးရခြင်းထက်လည်းကောင်း ကြောက်ဖွယ်ကောင်း
ပေ၏။ မိန်းမတို့သည် ကဲ့ထိုဘဝဖြင့် သူတို့၏ ကိုယ်အလှကို
ဖွင့်လှစ်ပြတတ်သော သဘောရှိ၏။ ငိုယောင်၊ ရယ်ယောင်၊ လမ်း
လျှောက်ယောင်၊ ရပ်ယောင်၊ အီပ်ယောင်၊ လဲလျောင်းယောင်ပြခြင်း
ဖြင့် သူတို့၏ ခန္ဓာကိုယ်အလှကို ပြသတတ်ကြ၏။ ထိုလှည့်ဖြားမှု
တို့မှ အဘယ်ယောကျားသည် လွှတ်ကင်းနိုင်ပေအံ့နည်း အာန္တာ၊
မိန်းမတို့ ဤသို့လည့်ဖြားခြင်းသည် ယောကျားတို့အတွက်လော့၊
မိန်းမတို့အတွက်လော့ သင်သိစ အာန္တာ”

“နှစ်ဦးစလုံးအတွက်ပါ အရှင်”

“နှစ်ဦးစလုံးအတွက် မဟုတ်ပါ အာန္တာ၊ သူတို့တစ်ဦးတည်း
ကာမဂ္ဂ၏စည်းစိမ်အာရုံကိုခံစားရန်သာဖြစ်ပေသည်။ မိန်းမတစ်
ယောက်ကို ထိတွေ့ခြင်းထက် ကိုယ်ခန္ဓာအစိတ်စိတ်အမြှာမြှာ ကဲ့
အက်သွားသည်က တော်သေးသည်။ မိန်းမတစ်ယောက်ကို ကြည့်ရ
ခြင်းထက် နေမင်းကိုကြည့်၍ မျက်လုံး စုံလုံးကန်းသွားခြင်းက
တော်သေး၏။ သတိထားလေ အာန္တာ၊ နောင်တွင် ငါအား သာ

သန္တဘောင်အတွင်းသို့ အမျိုးသမီးများကို ဝင်ခွင့်ပြုရန် လျှောက်
ထားခြင်းမပြုပါနဲ့”

ကျူပ်သည် နောက်ထပ် ထိအကြောင်းကို လျှောက်တင်ခြင်းမပြုရ
တော့သည့်အတွက် နှစ်အတန်ကြာ နှုတ်ပိတ်ရောင့်နေခဲ့ရသည်။ သို့ရာတွင် စိတ်
ထဲတွင်မူ အမျိုးသမီးများသည်လည်း တရားတော်၏ အဆုံးအမကို နာကြား
ထိုက်ပေသည် စွဲမှတ်နေလျက်ရှိ၏။

တစ်နေ့တွင်မူ အခွင့်သင့်လာပြန်သဖြင့် ကျူပ်က အရဲစွန်းလျှောက်
လိုက်သည်။

“ကိုယ်တော်သည် ကျောင်းဆောင်ကြီးတစ်ဆောင်နှင့် ဥယျာဉ်
ကြီးတစ်ခု ဆောက်လုပ်လျှော့အန်းရန် ဝိသာခါကျောင်းအမကို ခွင့်ပြု
ဖူးပါသည်။ သာဝတ္ထိ ပြည်မှ ကျောင်းအစ်မဝိသာခါသည် ချမ်းသာ
သူဖြစ်ပါ၏။ သို့ရာတွင် သာဝတ္ထိ နှင့်တကွ တိုင်းပြည်အသီးသီးတွင်
ဆင်းရဲနွမ်းပါးသော မိန်းမအများအပြားရှိ နေပါသည်။ ဘုရား၏
အဆုံးအမကို နာယူလိုကြသူများလည်း ရှိပါသည်။ ထိုအထဲတွင်
မှူးမတ်တို့၏ ကတော်မယားများ၊ မိဖုရားများရှိပါသည်။ ယခုဆုံး
လျှင် ဆံဖြူသွားကြွပါးရေတို့ တွန့်လိုပ်လျက်ရှိပါသော မိန်းမအို
ကြီးတစ် ယောက်ရောက်လာကာ သာသန္တဘောင်အတွင်းသို့ ဝင်ခွင့်
တောင်းခံပါသည် ဘုရား”

ဗုဒ္ဓရှင်တော်က ‘ထိုအမျိုးသမီးသည် မည်သူဖြစ်ကြောင်း’မေးသည်
တွင် ကျူပ်က

“ကိုယ်တော်၏ မိထွေးတော် မဟာပဇာပတီ ဂေါတမိပင်
ဖြစ်ပါသည် ဘုရား၊ မိထွေးတော်ဂေါတမိသည် ကိုယ် တော့ကို
နှိုချိတိုက် ကျွေး၍ မွေးခဲ့သူဖြစ်ပါသည်။ ကိုယ်တော်ကို မွေးစားသော
အမေဖြစ်၍ ညီတော် အာနန္ဒာမင်းသား၏ မွေးသမီးငင်
လည်းဖြစ်ပါသည်။ ယခုမိထွေးတော်က သာသန္တဘောင်သို့ ဝင်ခွင့်
ပြုရန်တောင်းပန် လျက်ရှိနေပါသည်။ သာသန္တဘောင်သို့ ဝင်လို့
သော မိထွေးတော် ဂေါတမိကို ကိုယ်တော်သည် အဘယ်ကြောင့်
ဝင်ခွင့်မပြုပါသနည်း”

“မိန်းမတွေအကြောင်းကို သင်မသိဘူး အာနန္ဒာ”

“အရှင်ဘုရား မိန်းမသားတစ်ယောက်သည် ဘုရားရှင်သာ
သနာတော်၌ ရဟန်းပြုသောအားဖြင့် သောတာပတ္တိဖိုလ်ကိုလည်း
ကောင်း၊ သကဒါဂါမ်းဖိုလ်သို့လည်းကောင်း၊ အနာဂတ်မိုလ်သို့

လည်းကောင်း၊ အရဟတ္ထဖိလိသို့ လည်းကောင်း မျက်မှာက်ပြခြင်း
ငါ ထိုက်တန်ပါ၏ လောအရှင်”

“ထိုက်တန် ပေ၏ အာနန္ဒာ”

“အရှင်ဘုရား မိန်းမသားတစ်ယောက်သည် သာသနာတော်အ^၁
တွင်း၌ ရဟန်းပြခြင်းဖြင့် ဖိလ်လေးတန်ကို မျက်မှာက်ပြခြင်းငါ^၂
ထိုက်တန်ပါလျှင် မိထွေးတော်ရေးတို့ကို ငဲ့ညာတော်မူပါ၊ မဟာ^၃
ပဇာပတီရေးတို့သည် မွေးတော်ရင်း မဟာမာယာကွယ်လွန်ချိန်မှ စပြီး^၄
အရှင်ဘုရားကို နို့ချို့တို့က်ကျေး မွေးမြှုခဲ့ရပါသည်၊ မြောက်^၅
မြားလှစွာသော ထိုဂုဏ်ကျေးဇူးတော်တို့ကို ထောက်ထားသော^၆
အားဖြင့် တပည့်တော်တောင်းပန်ပါသည် အရှင်ဘုရား၊ ဘုရားရှင်^၇
သာသနာတော်တွင် မိန်းမသား ရဟန်းဝတ်ခွင့်ပြုတော်မူပါ ဘုရား”^၈

“အာနန္ဒာ၊ မဟာပဇာပတီရေးတို့သည် ဂရာခံတရားရှစ်ပါးကို^၉
လက်ခံကြားအံ့၊ ထိုသို့လက်ခံခြင်းသည်ပင်လျှင် ရဟန်းခံခြင်းကိစ္စ^{၁၀}
ဖြစ်ပေသတည်”

မဟာပဇာပတီရေးတို့အတွက် ဘုရားရှင် ပညာတော်မူသော ဂရာခံ^{၁၁}
တရားရှစ်ပါးတို့မှာ ရဟန်းမသည် ဝါတစ်ရာပင်ရသည်ဖြစ်စေ၊ ယနေ့မှဖြစ်^{၁၂}
သော ရဟန်းသစ်ကိုရှိခိုးရမည်။ ခရီးဦးကြိုဆိုရမည်။ လက်အုပ်ချိရမည်။ အရို^{၁၃}
အသေပေးရမည်ဖြစ်၏။ ယဉ်အနာဂတ်အတွင်း၌ ရဟန်းတစ်ပါးမှ မရှိသည်^{၁၄}
ကျောင်းတွင် ဝါမဆိုရ။ ရဟန်းသံယာတော်တို့ထံသို့ လပြည့်လကွယ်နေ့တိုင်း^{၁၅}
ဥပုသံအမေးသွားရမည်။ ဉာဏ်ခံယူရန်သွားရမည်။ ဝါကျွော်ပြီးသော် ရဟန်း^{၁၆}
မသည် ရဟန်းနှင့် ရဟန်းမသံယာနှစ်ရပ်လုံး၌ ကိုယ်ထင်မြင်သော၊ တစ်ဆင့်^{၁၇}
ကြားသော၊ ပုံ့မှား သက်ာရှိသော အပြစ်အာပတ်များကို ထုတ်ဖော်ပြောဆိုရန်^{၁၈}
ပန်ကြားရမည်။ ဂရာကအာပတ်ကြီးများသင့်သော ရဟန်းမသည် သံယာနှစ်ရပ်^{၁၉}
လုံး၌ ပက္ခာမာနက်ကျော်ရမည်။

ဝိကာလဘောအနာတိုင်အောင် သိက္ခာကြောက်ခုကို နှစ်နှစ်တိုင်တိုင်^{၂၀}
ကျော်ခဲ့ပြီး သောတိက္ခာမာန်တွင် သံယာနှစ်ရပ်၌ ရဟန်းခံနိုင်ရန် ကြိုးစားအား^{၂၁}
ထုတ်ရမည်။

မည်သို့သော အကြောင်းရှိသည်ဖြစ်စေ ရဟန်းမသည် ရဟန်းကို^{၂၂}
မဆဲရေးရ၊ ရေရှးတိုင်းတွေခြင်းမပြုရ။ ဤယနေ့မှစ၍ ရဟန်းမတို့က ရဟန်း^{၂၃}
တို့အပေါ်ပြောဆိုခွင့်မရှိပေ။ သို့သော် ရှေးရှေးက မထောရ်တို့သည် ဝိနည်းတော်^{၂၄}
များကို ကျင့်သုံးကြပေသည်ဟူ၍ကား ရည်ညွှန်းပြောဆိုနိုင်ပေသည်။ ရဟန်းမ^{၂၅}
များအပေါ်တွင်ကား ရဟန်းက ပြောဆိုခွင့်ရှိသည်။

୧୯୬ ମାର୍ଚ୍ଚ ବୋଲିଙ୍ଗା

ፈኑስተኛውን በዚህ ማረጋገጫ ከሚያስተካክለሁ ይችላል፡፡ ይህም የሚከተሉት በፊት ተስተካክለሁ ይሆናል፡፡

ကျူးပြောသည့်စကားတိုကို ကြားရသည့်အခါ၌ မိတ္ထေးတော်ကောတမီ
သည် လက်အပ်ချိကာ

“အရင် အာနန္ဒ၊ နှစ်ယ်ငယ်ရွယ်သော မိန်းမပျို့သည် ကြာပန်း
ကို ဆံပင်များတွင် ပန်သကဲ့သို့ ကျွန်ုပ်သည်လည်း ဗုဒ္ဓရှင်တော်၏
စကားများကို ပန်ဆင်အပ်ပါသည်။ ကျွန်ုပ်သည် အငယ်ဆုံးသော
ရဟန်းတို့၏ စကားကို နာခံပါအဲ၊ ဘိက္ဗိုဒ္ဓမများအားလုံးသည်လည်း
ရဟန်း၏စကားကို နာခံဖောပါအဲ”

“အာန္ဒါန၊ ရဟန်းမတို့မရှိခဲ့လျှင် ငါသာသနာတော်သည် အနှစ်
တစ်ရာတစ်ထောင်ကြာရည်အဲ၊ သို့ရာတွင် ရဟန်းမတို့ကို သာသနူ
ဘောင်တွင် လက်ခံမိသည့်အတွက် ငါသာသနာတော်သည် နှစ်အ
နည်းငယ်မျှသာ ကြာရည်တော့အဲဟု ငါသိပြီ၊ အမျိုးသမီးတို့ကို
သာသနူဘောင်သို့ ဝင်ခွင့်ပြုလိုက်လေတော့ အာန္ဒါန၊ သို့ရာတွင်
အသက်အချုပ်အကြီးဆုံးသော၊ အမြော်အမြင်ကြီးသော ဘိက္ခနိမ
ပင်လျှင် အငယ်ဆုံးသော ရဟန်း၏ အဆုံးအမကို နာခံစေတော့
အဲ”ဟု ရင်တော်က ပည့်တော်မှ၏။

ထိန္ဒစ်နွေးပေါက်စတွင် ဝေသာလီပြည့်မှ အမျိုးသမီးလေးရာကို သာ
သနူးသောင်သို့ လက်ခံလိုက်သည်။

သို့ရာတွင် ဗုဒ္ဓရှင်တော်သည် ပရီနို့ဗျာန် စံပြီးသည်အထိ ဒေသစာရိ
ကြွချိရာသို့ လိုက်ပါခွင့်မပြု။

မိုးရာသီကုန်ဆုံးပြုဖြစ်သဖြင့် ကျူးပို့သည် ဗာရာဏသီမှ မြောက်အရပ်သို့ ဒေသစာရိလှည့်လည်ခဲ့ကြ၏။

ယခုအခိန်တွင် သာသနနဘောင်အတွင်းသို့ ဝင်ရောက်လာသူ လူဦး

ရေများပြားလာသည့်အတွက် ဗုဒ္ဓရှင်တော်သည် ဝိနည်းသိက္ခာပုဒ်များကို ယခင် ကထက်ပိုတိုး၍ သတ်မှတ်ရ၏။

ဗုဒ္ဓရှင်တော်သည် မိမိဘတိဖြစ်သော ကပိလဝတ်ပြည်သို့ ပြန်ကြ တော်မူသည်။ သို့ရာတွင် ဗုဒ္ဓရှင်တော်ကို ကြည့်ရသည်မှာ ကိုယ့်ဘတိကို ပြန်ရသည်မှာ ဝန်လေးနေလျက်ရှိပုံရသည်။

“ယခုလောက်ဆိုလျှင် ရာဟုလာလည်း အရွယ်ရောက်လောက် ရောပါ ဘုရား”

“ရာဟုလာသည် အရပ်အမောင်းထွားကျိုင်းဖွံ့ဖြိုး၍ လေးမှား အတတ်တို့ သင်ကြားတတ်မြောက်နေပြီဟု ငါကြားရသည် အာနန္ဒာ၊ သို့ရာတွင် ခမည်းတော်မင်းကြီးသည် ငါကို အတန်တန်ပင့်ဖိတ် ခဲ့ရှာသည်။ တစ်ကြိမ်မှ ငါသွားမှ သင့်မည်ထင်သည် အာနန္ဒာ”

ထိုအချိန်မှာ သစ်ရွက်ရော်တို့မြေသို့သက်၍ ကောင်းကင်သည် ကြည် လင်သည့်အချိန်ဖြစ်၏။ လယ်ကွင်းများတွင် ရိုးပြတ်တို့ဖြင့် ဝင်းလက်နေကြ၏။

ဥပုံသည် နံနက်လင်းသည်နှင့် သစ်ပင်ကြီးများပေါ်မှ သံသေးသံကွဲဖြင့် တေးသံမြှုပြုဖြစ်၏။ ပန်းပွင့်များသည် ပန်းတွေးသည်တို့၏ အေးဖို့မှ ထွက်သောမီးခိုများနှင့် တဝေဝေပွင့်ကြ၏။ မြှစ်ယံတွင် ငါးတန်နှင့် ငါးကြင်းတို့သည် ပျော်မြှုံးကြ၏။ တော့ပန်းပွင့်တို့သည် ဖွေးဖွေးလူပ်အောင်ပွင့်ကြ၏။

မိမိအား လာရောက်ကြိုဆိုနေသည့် အထောက်တော်များ လာနေပြီကို ဗုဒ္ဓသိတော်မူ၏။

“အမှန်အားဖြင့် ကပိလဝတ်သို့ ငါမပြန်လိုဘူး အာနန္ဒာ၊ ဘတိသည် မိမိအတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်၏။ ငါသည် သမ္မာသမ္မာစီးပွားရေးကို ရခဲ့ပြီ၊ အနောင်အဖွဲ့တို့မှ လွတ်ခဲ့ပြီ”

လမ်းခရီးတွင် ကျူးပို့သည် ကပိလဝတ်မှ အကြိုလာရောက်သော အထောက်တော်များကို စောင့်ဆိုင်း၍ ခဏမျှနားနေကြ၏။

ဗုဒ္ဓရှင်တော်သည် စူာန်သမာပတ်ကို ဝင်စားရာမှ ထတော်မူ၏။

“ငါတို့ ဘယ်ရောက်နေကြပြီလဲ အာနန္ဒာ”

“ကပိလဝတ်ပြည်အနီးက အင်ကြင်းတောက် ရောက်နေပါပြီ ဘုရား”

မကြာမီတွင် အထောက်တော်များ ရောက်လာကာ သင့်တင့်လျှောက်ပတ်သောနေရာမှ ဗုဒ္ဓရှင်တော်ကို ဖူးမြောက်သည်။

“ခမည်းတော်မင်းကြီးရော ကျူးခံသာလို့ မာရဲ့လား”

၂၄၈ အဲ မြတ်စွာနှင့်

“ကျွန်းခံသာလို့ မာကြောင်းပါဘုရား”

“ငါဆရာ ဗမ္မာဏီရောကျွန်းခံသာလို့ မာရဲ့လား”

“ယခုနှစ်မိုးတွင်းကပင် ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါသည့် ဘုရား”

“ယသော်ဓရရော ကျွန်းခံသာလို့မာရဲ့လား”

“ကျွန်းခံသာလို့ မာကြောင်းပါဘုရား၊ သို့ရာတွင် ကိုယ်တော် မရှိသည်မှစ၍ ယသော်ဓရမိဖုရားသည် သလွန်ညာင်စောင်းပေါ်တွင် အီပ်စက်ခြင်းမပြုတော့ဘဲ ကြမ်းပေါ်တွင် အီပ်စက်ကာ အနေအထိုင်အစားအသောက်ခြိုးခြုံ ကျင့်သုံးလျက်ရှိပါသည် ဘုရား”

“သားတော် ရာဟုလာရော ကျွန်းခံသာလို့ မာရဲ့လား”

“ကျွန်းခံသာလို့ မာကြောင်းပါဘုရား၊ ကိုယ်တော်လေးမှာ အရှင်ရှိစဉ်က အတိုင်းပါဘုရား၊ ကိုယ်တော်လေးရာဟုလာသည် လေးမှားအတတ်ကို တစ်ဖက်ကမ်းခပ်ကျမ်းကျင်တတ်မြောက်ရုံမျှမက အသက်ရွယ်တစ်ဆယ့်ရှစ်နှစ်အရွယ်သာရှိသေးသည့်တိုင် သူ့ကို ဘယ်သူမှ မမိပါ ဘုရား”

“ငါလာသည်ကို ရာဟုလာ သိသလား”

“မသိပါ ဘုရား၊ အရှင်ပြန်ကြွဲလာသည်ကို ကိုယ်တော်လေးရာဟုလာ မသိအောင် သိရှုက်ထားကြပါသည် ဘုရား”

အမတ်ကြီးကာဋ္ဌဒါယိသည် ပိန်ပိန်ပါးပါး၊ အရပ်ထောင်ထောင်မောင်းမောင်းနှင့်ဖြစ်၏။ သူ့ကိုယ်တွင် ဝတ်ထားသည့် ရွှေချည်တိုးဝတ်ရုံကြီးနှင့် အပြာရောင်ခေါင်းပေါင်းတို့သည် နေခြည်တွင် တလက်လက်တောက်ပနေ၏။

“ခမည်းတော် မင်းကြီးရော”

“ခမည်းတော်မင်းကြီးသည် ဇရာခုံဗ္ဗလအရွယ်သို့ ရောက်ပြီး အိမင်းမစွမ်းဖြစ်လှပါပြီဘုရား၊ သို့ရာတွင် ခမည်းတော်မင်းကြီး၏ စိတ်ဓာတ်သည် ပြင်းထန်မြေးပြင်းထန်နေလျက်ရှိကာ နိုင်ငံကို အုပ်ချုပ်နေလျက်ရှိပါသည်ဘုရား၊ နိုင်ငံအချင်းချင်းစစ်မဖြစ်ရသည်မှာ ကြာခဲ့ပြီဖြစ်၍ နိုင်ငံသည်လည်း ဝပြား စည်ပင်လျက်ရှိပါသည် ဘုရား”

ဤတွင် အနီးရှိမှုးမတ်တစ်ဦးက

“အရှင်ဘုရားနှင့်တကွ သံပါးတော်မှားအား ဆွမ်းကပ်ရန် နှစ်းတော်တွင် စီစဉ်ပြီးဖြစ်ပါသည် ဘုရား၊ ယခုကဲ့သို့ အီမ်စဉ်ရပ်၍ ဆွမ်းခဲ့ခြင်းမပြုရန် ခမည်းတော်မင်းကြီးက အမှာတော်ရှိလိုက်ပါ

သည် ဘုရား၊ အိမ်စဉ်ရပ်၍ ဆွမ်းခံကြလျှင် သိဒ္ဓတ္ထကုမ္မာသည်
ဖုန်းတောင်းယာစကာအဖြစ် တောင်းရမ်းစားသောက်သည်ဟု ပြည်
သူပြည်သားတို့ကဲ့ရဲ့မည်ဖြစ်၍ သကျသာကိုဝင်မျိုးတို့၏ဂုဏ်သရေ ကို
ညီးစွမ်းလေမည်ဟု မေည်းတော်မင်းကြီးစီးရိမ်ပါသည် ဘုရား”

ဗုဒ္ဓရှင်တော်သည် မည်သို့မှ ပြန်ကြားတော်မူခြင်းမရှိ။

လမ်းတစ်လျှောက်တွင် ဖုန်းတွေအလိပ်လိပ်တက်နေသည်။ ဗုဒ္ဓရှင်
တော်သည် မိမိအပါးတွင် စုဝေးနေသော သံပါးအစုအဝေးကို ရွှေ့ကြည့်လိုက်
သည်။ ခရီးပန်းသည့်အတွက်ကြောင့်လည်းကောင်း၊ အချို့နေရာများတွင် ဆွမ်း
ကွမ်းရှားပါသည်ကို ကြိုခဲ့ရသည့်အတွက်ကြောင့်လည်းကောင်း၊ သံပါးအများ
စုသည် ပိန်ချုံးနေကြ၏။ ရွှေ့နှုန်းတော်ကြီးသို့ ကြိုခဲ့လျှင် ခဲ့ဖယ်ဘေးလှုံး
ပေါ်ပေါ်များများရှိ၍ သံပါးတို့ ဆွမ်းကွမ်းမျှတမည်ကို ဗုဒ္ဓရှင်တော်သိ၏။

ဗုဒ္ဓရှင်တော်သည် ပုံဖွဲ့စိုင်းသာနှင့်သိဉာဏ်တော်ဖြင့် ဆင်ခြင်တော်
မူလိုက်သည့်အခါတွင် ရှေးရှေးက ပွင့်တော်မူခဲ့သည် ဘုရားရှင်မှန်သမျှ မျက်
နှာကြီးငယ် လူကုံးထံ မင်းစီးရာဇာတိုးထံတွင် ဆွမ်းခံခြင်းမပြုဘဲ ယုတ်လတ်
မြတ်မရွေး အိမ်စဉ်ရပ်၍ ဆွမ်းရပ်သည်ကို မြင်လျှင် ငါလည်းနောင်တော်ဘုရား
များနည်းတူ အိမ်စဉ်မပြတ် ဆွမ်းရပ်မှ သင့်မည်ဟု ဆုံးဖြတ်လျက် နှုန်းတော်
ကြီးသို့ ဆွမ်းခံခြင်းမပြုဟု ဆုံးဖြတ်လိုက်သည်။

“မနက်ဖြန်မနက်တွင် ကပါလဝတ်မြို့တွင်းသို့ဝင်၍ အိမ်စဉ်
မပြတ်ဆွမ်းရပ်တော်မူမည်”ဟု မိန့်တော်မူ၏။

ကပါလဝတ်ပြည်တွင်းသို့ ဗုဒ္ဓရှင်တော်နှင့် သံပါးအပေါင်းတို့ ဆွမ်းခံ
ဝင်ချိန်တွင် ဝေလီဝေလင်းမျှသာ ရှိသေး၏။ လမ်းမများက တိတ်ဆိတ်လျက်။
အေဝဒတ်သည် ဗုဒ္ဓရှင်တော်နှင့်တကွ သံပါးများကို ဆွမ်းလောင်းခြင်းမပြုရန်
အမိန့်ထုတ်ထား၏။ မြို့သူမြို့သားများသည် ဗုဒ္ဓရှင်တော်ကို ဆွမ်းကပ်လှုံးရန်
သွေးတရားထက်သန်သည့်တိုင်အောင် အေဝဒတ်၏ အမိန့်ကို ကြောက်ချုံးကြသ
ဖြင့် ဆွမ်းလောင်းခြင်းမပြုရဘဲ ရှိနေကြသည်။

ခဏကြာမှ လူများသည် အေဝဒတ်အမိန့်ကို ဖိဆန်၍ ဗုဒ္ဓရှင်တော်၏
နောက်ပါးမှ ပြေးလိုက်ကာ ဆွမ်းအလှုံးခံရန် တောင်းပန်ကြသည်။ ဗုဒ္ဓရှင်
တော်သည် မည်သို့မှ မြှုက်ကြားခြင်းမရှိဘဲ သူတို့လောင်းလှုံးသော ဆွမ်းကို
ခံပျေတော်မူ၏။ တစ်အိမ်တွင် ဆွမ်းတစ်စွဲများသာ လောင်းကြသည့်တိုင် ဗုဒ္ဓရှင်
တော်၏ သပိတ်ထဲတွင် ဆွမ်းတို့မောက်လျှောက်နေဖော်ပေါ်။

ထိုစဉ် နှုန်းမြို့တံ့ခါးသည် ဖြည်းညွှဲးစွာ ပွင့်လာသည်။ မေည်းတော်
သူဖွေ့စန်းကြီးသည် ဗုဒ္ဓရှင်တော်ဆွမ်းခံကြရာသို့ ရောက်လာခဲ့သည်။

၂၂၀ မြန်မာ

“ယခုကဲ့သို့ အိမ်စဉ်မပြတ် ဆွမ်းခံခြင်းမှာ မသင့်လျော်ပါ ဘုရား၊ အရှင်ဘုရားနှင့် သံယာတော်အပေါင်းတို့အား ဆွမ်းလုပ်ကျေး ရန် တပည့်တော်မှာ စည်းစီမံ့ဥစ္စရှိနေပါသေးသည် ဘုရား”

“အိမ်စဉ်မပြတ် ဆွမ်းခံရခြင်းသည် ငါတို့အမျိုးအနှစ်တို့ ထုံးဖြစ်တော့သည် မင်းကြီး”

“အရှင်ဘုရား၊ အရှင်ဘုရားသည် သကျသာကိုဝင်မင်းသားမျိုး နှယ်ဖြစ်ပါသည်၊ ယခုတိုင်လည်း အရှင်ဘုရားသည် သာကိုဝင်မျိုး ဖြစ်နေပါသေးသည်။ သာကိုဝင်မျိုးဆိုသည်မှာ သူတစ်ပါးထံတွင် အလူခဲ့၍ စားသောက်ရရှိုးထုံးစံ မရှိပါ၊ အရှင်ဘုရားသည် သကျ သာကိုဝင်မင်းမျိုးအဆက်ဆက်တို့၏ မျက်နှာတော်ကို ထောက်ထား သင့်ပါသည် အရှင်ဘုရား”

“မင်းကြီး၊ ငါတို့မျိုးရှိုး အစဉ်အဆက်သည် သာကိုဝင်မျိုးဖြစ် ကောင်း ဖြစ်ပေလိမ့်မည်၊ သို့တစ်မူ ငါကား ရှေးအစဉ်အဆက် ဖွင့်တော် မူခဲ့၍သော ဗုဒ္ဓရှင်တော်ဘုရားတို့၏ မျိုးရှိုးသာ ဖြစ်သည်။ သာကိုဝင်မင်းမျိုးတို့ကား လောက်ကောင်းကျိုးကိုသာလျှင် သယ် ပိုးနိုင်၏။ ငါတို့ဗုဒ္ဓအစဉ်အဆက်ကား လောက်၏အကျိုးစီးပွား ကိုသာမက လောကုတ္တရာကျိုးစီးပွားကိုလည်း ဆောင်ပေ၏။ အသင် မင်းကြီး၊ ငါတို့ ဘုရားအနှစ်တော်များသည် ဆွမ်းဖိတ်ကျေးမည့်သူ မရှိမှုက ဆွမ်း ခံ၍ စားရသော အကျင့်ရှိ၏။ ယခု ငါလည်း နောင် တော့နောင်တော် ဘုရားတို့ကဲ့သို့ ကျင့်စဉ်အတိုင်း ဆွမ်းခံခြင်းသာ ဖြစ်ပေသည်”

ထိအခါတွင်မှ ခမည်းတော် သုဒ္ဓိဓနမင်းကြီးသည် ဘုရားနှင့်တွေ့ကျပ်တို့ သံယာတော်များအား ဆွမ်းပင့်ဖိတ်၍ ကျေး၏။ ဗုဒ္ဓရှင်တော်နှင့်တွေ့သံယာတော်တို့ ဆွမ်းသုည်ပေးပြီးသည့်အခါတွင် သုဒ္ဓိဒနမင်းကြီးက

“အရှင်ဘုရား၊ တပည့်တော်၏ သမီး ယသော်ဓရာဒေဝိသည် အရှင်ဘုရားတော့ထွက်သွားပြီးနောက်တွင် အရှင်ဘုရားရှိုးစဉ်က ကဲ့သို့ ဝတ်ကြီးဝတ်ငယ်ကို ပြုမြို့ဖြစ်ပါသည်၊ အရှင်ဘုရား ဦးဆံကို ပယ်သည်ဟုကြားလျှင် ဦးဆံကိုပယ်ပါသည်၊ အရှင်ဘုရား ဖန်ရည် စွန်းသောသက်နှုံးကို စည်းသည်ကြားလျှင် ဖန်ရည်စွန်းသော သက်နှုံးအဝတ်ကြမ်းကို စည်းပါသည်၊ အစာအာဟာရကို အရှင် ဘုရားတို့ တစ်ထပ်သာ ဘုံးပေးသည်ဟုကြားလျှင် တစ်ထပ်သာ စားပါသည်၊ အရှင်ဘုရားတို့ မြေအိပ်ရာတွင် အိပ်သည်ဟု ကြား

လျှင်ကြားချင်း မြေအိပ်ရာတွင်သာ အိပ်ပါသည်။ ရွှေနှစ်းတော်မှ
ထွက်တော်မူပြီးသည့် နောက်မှစ၍ အရှင်ဘုရားသည် ခမည်း
တော်ကိုလည်း သတိမရ၊ ကြင်ရာတော်ကိုလည်း သတိမရ၊ သား
တော်ကိုလည်း သတိမရ၊ တိုင်းပြည်နိုင်ငံ စစ်မက်ဖြစ်ပွားတော့မည် ဟု
သတင်းများပေါ်ထွက်နေသည့်တိုင် ပြည်တော်သို့ မဝင်၊ ရွှေနှစ်းတော်တွင်
အကောက်ကြံမှုတို့ဖြင့် ရှုပ်ထွေးနေသည့်တိုင်လည်း ပြန် လာခြင်းမရှိ”
“ယခုပြန်လာပြီမဟုတ်လော”

ဗုဒ္ဓရှင်တော်သည် ဆွမ်းဘုံးပေးပြီးနောက် ယသော်ခရာ၏ တိုက်
ခန်းသို့ဝင်ကာ

“ယနှေ့တွင် ယသော်ခရာ၊ ငါ့ကို စိတ်တိုင်းကျရှိခိုးစေ၊ မည်သူ
မှု မနှောင့်ယုက်ကြနှင့်”ဟု မှာပြီး သလွန်ပေါ်တွင် စံပယ်၏။

ယသော်ခရာသည် ဗုဒ္ဓရှင်တော်၏ ခြေဖမိုးတော်ကို မျက်နှာဖြင့် ပွတ်
တိုက်ငါ့ကြွေး၏။ ဗုဒ္ဓရှင်တော်သည် ထိနှေ့တွင် စန္ဒကိန္ဒရိအတ်ကိုဟောတော်
မှသည်ဟု ကျေပ်မှတ်သားမိသည်။

များမကြာမိတစ်ရက်တွင် ကျေပ်တို့ သီတင်းသုံးရာကျောင်းရှုံးသို့
ရထားကြီးများဆိုက်ရောက်လာကာ အခြေအရံအပေါင်းခြေလျက် မင်းဝတ်မင်း
စားများဖြင့် ဆင်ယင်ထားသည့် လူရှုယ်တစ်ယောက်ကို တွေ့ရ၏။ အခြားသူ
မဟုတ်။ နောင်တော်၏ သားတော်ရာဟုလာပင်ဖြစ်ပေသည်။ ရာဟုလာသည်
ရုပ်ရည်ချောမော၍ အရပ်မြင့်မြင့်ဖြစ်၏။ သူ့အသားသည် အကြိမ်ကြိမ်ခတ်
ထားသော ရွှေပြားကဲ့သို့ ဝင်းဝါနေ၏။ ရာဟုလာသည် ကျောက်မျက်ရတနာ
တို့ စီခြေယ်ထားသည့် အဖြူရောင်ဝတ်စုံကို ဝတ်ထားသည်။ သူ့ကိုကြည့်ရသည်
မှာ နှင့်ဖြူကျားသစ်ကဲ့သို့ ပေါ့ပါးသွက်လက်နေ၏။ အနီးသို့ရောက်သည့်အ
ပါတွင် ရာဟုလာသည် သင့်တင့်လျှောက်ပတ်သော နေရာတွင် ရပ်၍ ဗုဒ္ဓရှင်
တော်မြေတ်ကို ပူဇော်ခြင်းပြု၏။

“အဘယ်အကြောင်းကြောင့် ငါ့ထံလာသနည်း ရာဟုလာ”

“အမွှတောင်းရန် ရွှေနှစ်းတော်ကြီးမှ ရောက်လာခဲ့ပါသည်
ဘုရား”

“ငါ့သား ရာဟုလာ၊ လောကိုဥစ္စရတနာကိုသာ အမွှအနှစ်ရ
ယူလို၏။ စင်စစ် ထိအမွှတို့သည်ကား ဝိုင်ဆင်းရဲမျှသာဖြစ်၏။
ငါဘုရားသည် သားတော်ရာဟုလာအား သွေး၊ သီလ၊ ဟိရို ပြော့ဖွေ့
သုတေ၊ စာဂာပညာတည်းဟူသော အရိယာတို့၏ ရတနာ(၇)ပါးကို

၂၅၂ မြတ်စွာနှင့်

သာလျှင် အမွှအနှစ်အဖြစ်ပေးတော့အဲ၊ ထိုအမွှအနှစ်တို့သာလျှင်
လောကုတ္ထရာအမွှအနှစ်ဖြစ်တော့သည်”ဟု မိန့်ဆိုကာ ရာဟုလာကို
ဆုံးမတော်မှု၏။

ရာဟုလာသည် လည်တွင်ဆွဲထားသည့် ပန်းကုံးနှင့်တကွ ရွှေငွေ
ရတနာတို့ကို ဗုဒ္ဓရှင်တော်၏ ခြေရင်းတွင် စုပုံကာ ဗုဒ္ဓရှင်တော်ပေးသော အမွှ
အနှစ်ကိုခံယူသောအားဖြင့် သက်နှင့်ဆီးလေတော့သည်။



ကပိလဝတ်ပြည်တွင် ဝါဆိုပြီးနောက် ကျူပ်တို့သည် ကပိလဝတ်ပြည်မှ ထွက်ခဲ့ကြ၏။ ကပိလဝတ်ပြည် မြို့သူမြို့သားများသည် တင့်တယ်သော ရပ်ရည် ရှိ၍ အပြောအဆိုချိုသာနှုံးညွှေကြသည်။ စကားနည်းကြ၍ စိတ်ထားနှုံးညွှေကြ သည်။

မိန်းမများမှာလည်း ဗာရာဏသီပြည်သူများကဲ့သို့မဟုတ်ဘဲ အသားအရေစိပြည်ဝင်းဝါကာ ကိုယ်လုံးကိုယ်ပေါက်ကျော့ရှင်းလှပကြသည်။

တစ်ခါတွင်မူ ကောလိယမင်းနှင့် ကပိလဝတ်သာကိုဝင်မင်းမျိုးတို့ သည် ရောဟနီမြစ်ကို ခွဲဝေသုံးစွဲခြင်းကို အကြောင်းပြု၍ မကျေမလည်ဖြစ် ကာ စစ်ဖြစ်မည့်အရေးသို့ ရောက်နေကြသည်။ ထိုအချိန်၌ နယ်စပ်တစ် လျှောက်တွင် ဆင်သူရှာ၊ မြင်းသူရှာ၊ ခြေလျင်သူရှာတို့အထပ်ထပ်ချကာ နစ်ဖက် ပြည်ထောင်တို့ စစ်တိုက်ကြော်မည်ကဲ့သို့ ဖြစ်နေသည်။ ဗုဒ္ဓရှင်တော်သည် စစ် တပ်နှစ်တပ်ကြားတွင် ရပ်တော်မူပြီးနောက်

“အချင်းတို့ မည်သည့်အတွက် ရန်ဖြစ်နေကြသနည်း၊ သင်တို့ သည် စစ်တိုက်ခြင်းကို နှစ်သက်ကြကုန်သလော”ဟု မေးတော်မူ၏။

“တပည့်တော်တို့သည် ရောဟနီမြစ်ကို ခွဲဝေသုံးစွဲရေးနှင့် စပ်လျဉ်း၍ အငြင်းပွားနေကြပါသည်ဘုရား၊ ယခုအချိန်၌ မြစ်အနီးတွင် ရှိသည့် ဆည်ကြီးကို မည်သူကပိုင်ဆိုင်ခွင့်ရှိ၍ မည်သူက ရေလွတ် ခွင့်ရှိသည်ဟု အငြင်းပွားနေကြပါသည်”

“သို့ဖြစ်လျှင် ထိုရေတို့ကို မည်သူပိုင်၍ မည်သူက လွှတ်သင့်သနည်း”

ဗုဒ္ဓရှင်တော်သည် သကျသာကိုဝင်မင်းတို့အား ထိုသို့မေး၏။ သို့ရာ တွင် သာကိုဝင်မင်းမျိုး ဗိုလ်ချုပ်များက မေးခွန်းကို ဖြေဆိုနိုင်ခြင်းမပြုကြ။ ကောလိယဗိုလ်ချုပ်များကို မေးသည့်အခါတွင်လည်း မည်သူမှာ ရေရှေရာရာ တိကျဖာ ဖြေဆိုနိုင်ခြင်းမရှိ။

“တပည့်တော်တို့သည် မည်သည့်အတွက် စစ်ခင်းရန် ပြင်နေ ကြောင်းကိုပင် ကောင်းကောင်းမသိကြပါ၊ ထိုကိစ္စနှင့်ပတ်သက်၍ အငြင်းပွားနေသည်ကိုသိသဖြင့် စစ်ခင်းရန် ပြင်လာကြခြင်းသာဖြစ်ပါသည်။ မည်သည့်အကြောင်းရင်းကြောင့် စစ်ခင်းရန်ပြင်ဆင် ကြောင်းကိုကား မည်သူမျှ မသိပါ”

ဗုဒ္ဓရှင်တော်သည် အကျိုးအကြောင်းကို မေးမြန်းသည့်အခါတွင် ကောလိယ ဗိုလ်ချုပ်တို့သည် ရွှေနှစ်းတော်ကြီးသို့ ပြန်သွားပြီး နောက်နံနက်တွင် ပြန်ရောက်လာကြကာ ရောဟနီမြစ်ညာရှိ ဟိမဝန္တာတောင်တန်းတစ်နေရာ တွင် ဆည်ကြီးတစ်ခုရှိနေကြောင်း၊ ထိုဆည်ကြီးသည် ကောလိယမင်းတို့၊ အဆက်ဆက်က ပိုင်ဆိုင်ခဲ့သော ဆည်ကြီးဖြစ်ကြောင်း၊ ထိုဆည်မှ စီးသောရေတို့ ကို သကျမျိုးနှယ်တို့ သုံးစွဲလျက်ရှိကြောင်း၊ ထို့ကြောင့် စစ်ခင်းရန် ပြင်ဆင် နေနေကြောင်းဖြင့် လျှောက်တင်ကြသည်။

“ထိုမြစ်ရေတို့သည် မည်သည့်နေရာမှ စီးဆင်းလဲသုနည်း၊ အချင်းတို့”

“ထိုမြစ်ရေတို့သည် ဟိမဝန္တာတောင်ထိပ်ရှိ ဆီးနှင်းတို့အရည် ပျော်ရာမှ စီးဆင်းလာခြင်းဖြစ်ပါသည် ဘုရား”

“ထိုဆီးနှင်းတို့ အရည်ပျော်အောင် မည်သူက လုပ်သနည်း”

“မိုးနတ်ကြောက ပြုလုပ်ခြင်းဖြစ်ပါသည် ဘုရား”

ဗုဒ္ဓရှင်တော်သည် ရောဟနီမြစ်တစ်ဖက်ကမ်းသို့ လှမ်းမျှော်ကြည့်လိုက်၏။ တစ်ဖက်ကမ်းတွင်မူ သာကိုဝင်စစ်သည်များ၏ စစ်တံခွန်များ၊ စစ်တလေးများသည် လေတွင်တလူလူလွှင့်နေကြ၏။

“မြတ်သော မင်းအပေါင်းတို့၊ ရောဟနီဆည်ချောင်းရေသည် မည်မျှအဖိုးထိုက်သနည်း”

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ရောဟနီချောင်းရေ သည် အနည်းငယ်မျှသာ အဖိုးထိုက်ပါသည် အရှင်ဘုရား”

ထိုအခါ ဗုဒ္ဓရှင်တော်က တစ်ဆင့်တက်၍

“မြတ်သော မင်းအပေါင်းတို့၊ မြေကြီးသည် မည်မျှ အဖိုးထိုက်သနည်း”

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ မြေကြီးသည် အတိုင်း မသိ အဖိုးထိုက်ပါသည် အရှင်ဘုရား”

“မြတ်သောမင်းအပေါင်းတို့၊ လူတို့၏ အသက်သည် မည်မျှအဖိုးထိုက်သနည်း”

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ လူတို့အသက်သည် မြေကြီးထက်ပင် အတိုင်းမသိ အဖိုးထိုက်ပါသည် ဘုရား”

“မြတ်သောမင်းအပေါင်းတို့၊ အဖိုးအနည်းငယ်သာ ထိုက်တန် သော ရောဟန်ဆည်ချောင်းရေဂို အမို့ပြု၍ အဖိုးအနည်းထိုက်တန် လှသည့် လူအသက်ပေါင်းကို မည်သည့်အတွက်ကြောင့် ဖျက်ဆီးလို ကြသနည်း၊ ခိုက်ရန်ငြင်းပွားအချင်းများခြင်းသည် တစ်စိုးတစ်စိမျှ သာယာဖွယ်မရှိသောအချက်”ဟု ဆိုကာ ဗုဒ္ဓရှင်တော်သည် ဖန္တန် ဘတ်ကို ဟောတော်မူသည်။

နှစ်ပြည်ထောင်မင်းများနှင့် စစ်သည်သူရဲတို့သည် အတန်ကြာမျှ တိတ်ဆိတ်နေကြသည်။ မနက်မိုးသောက်အလင်းသို့ ရောက်လတ်သည်တွင်မူ နှစ်ဖက်စစ်သည်တို့သည် မိမိတို့ပြည်များသို့ ပြန်လည်ဆုတ်ခွာသွားကြသည်။

ထိုအချိန်လောက်က ဗုဒ္ဓရှင်တော်သည် ရှေးဖြစ်တော်ပေါင်းများစွာနှင့် ဘတ်ဝါယာများကို ဟောကြားတော်မူခဲ့သည်ကို ကျူပ်အမှတ်ရနေသည်။ သို့ရာ တွင် ရှင်တော်ဟောကြားသည့် နိပါတ်တော်များမှာ များပြားလှသဖြင့် ဤနေရာ တွင် ကျူပ်အကုန်ပြောမပြနိုင်တော့ပြီ။

တစ်ခါက ဒေဝဒတ်သည် ဗုဒ္ဓရှင်တော်အား ကျောက်မောင်းဆင်၍ သတ်ဖြတ်ရန်ကြံစည်ခဲ့ပူးကြောင်း၊ နားဌားရန်လိုက်မည်စိုးသည့်အတွက် ထိုအတောက်များကို မည်သူ့ကိုမျှ ပြောပြခြင်းမပြုရန် သံပျားတော်များအား တားမြစ်ခဲ့၏။ သို့ရာတွင် ဗုဒ္ဓရှင်တော်သည် ဘုန်းတန်ခိုးအာနဘော်တို့ကြောင့် အသက်မသေခဲ့ခြင်းဖြစ်သည်။ ထိုအကြားကို သက်ရွယ်ကြီးရင့် အိုမင်းမစွမ်း ယခုအချိန်ရောက်သည့်တိုင်အောင် ပြန်တွေးလိုက်လျှင် ကျောချမ်းမိသေးသည်။

ဆင်နက်ကြီးသည် အိမ်ခြေ၊ ယာခြေတို့ကို နင်းခြေကာ မြေကြီးတွင် စည်တီးသကဲ့သို့ ခွာသံကို ဖြစ်စေလျက် နင်းသတ်အံ့ဟု ဗုဒ္ဓရှင်တော်ထံလာ နေပုံ၊ မိမိအားနင်းသတ်ရန်လာနေသော ဆင်နက်ကြီး၏ ရှေ့တွင် တည်ကြည် စွာရပ်နေသော ဗုဒ္ဓရှင်တော်၏ ရှေ့တော်အရောက်တွင် ကူးတုပ်ဝပ်စင်းကာ ရှင်တော်ကို ခစားနေပုံ၊ ထိုဆင်နက်ကြီးကို ဘေးမရှိစေဘဲ ဟိုမဝေနွှာတော့သို့ ပြန်လွတ်ခဲ့ပုံ၊ ထိုပုံများသည် ယခုတိုင် ကျူပ်မျက်စိထဲတွင် ရေးရေးပေါ်နေကြသည်။

ဗုဒ္ဓရှင်တော်သည် တော့ထွက်ပြီးသည့်ကာလ၊ ကုသံနွာရုံပြည် မိဂဒါ ဝါန်တော့တွင်းတရားဦးဟောသည့်ကာလနှင့်စောစောပိုင်း ဒေသစာရီကြွှံချီသည့် ကာလများကို ပြန်စဉ်းစားလိုက်လျှင် ဖုန်မှုန်းတွေ အလုံးလိုက်ထနေသော ခရီးကြမ်းကြီးကိုသာ မှတ်မိနေသည်။

၂၂၆ အ မြတ်စွမ်း

မိုးတွင်းကာလများတွင် ကျူပ်တို့သည် ရောက်ရာဒေသတွင် ဝါဆိုကြ ဖြီးတို့အတောအတွင်း၌ ဗုဒ္ဓရှင်တော်သည် သစ္ာလေးပါးတရားတို့ကိုလည်း ကောင်းမရွှေ့ရှင် ရှစ်ပါးတရားတို့ကိုလည်းကောင်း သို့မဟုတ် လျှင်လည်း မိမိ၏ရှေးဖြစ်ဟောင်းအပေါင်းတို့ကိုလည်းကောင်း ဟောကြားလေ့ရှိသည်ဟုလည်း ကျူပ်မှတ်မိနေသည်။

မိုးစက်များက ငှက်ပျော်ရှုက်များပေါ်သို့ ဖြီးဖြီးဖြောက်ဖြောက်ကျေနေ စဉ်၊ အဝေးဟိုမဝထွောတောင်ထိပ်တွင် မိုးသားတိမ်တိုက်တို့ ညီ့မို့င်းနေစဉ် ကျူပ် တို့သည် သီတင်းကျေတ်နေရောင်ကို မျှော်ကြရသည်။ သီတင်းကျေတ်သည်ဆို သည်နှင့် အောင်းတို့သည် ကြိုးနိရောင်၊ မြစ်မ်းရောင်၊ ရွှေရောင်တို့ တောက် နေသော အမြီးများ ဖြန့်ကာ ခုနှစ်ပြီးကြလေပြီ။ ကောင်းကင်သည် မြောက်ပိုင်း လယ်သမားများ အဝတ်ဆိုးလေ့ရှိသော မဲနယ်ကဲ့သို့ ပြာလွင်တောက်ပနေစပြုပြီ။

မနက်ခင်းနှင့်တို့သည် အစိမ်းရောင်၊ ရွှေရောင်၊ အဖြူရောင်တံခွန်များ လွင့်ထားသည့်နှင့် ထွေးနေကြသည်။

ကျောက်တောင်ပြာတွေ ဂိုင်းရုံထားသည့် ရာဇ်ရှုပ်ကို ကျူပ်အမှတ်ရသည်။ ထိုနေရာတစ်ရိုက်တွင် တစ်ခါက တောမီးကြီးလောင်သည်ကို ကြည့်၍ ဗုဒ္ဓရှင်တော်သည် ကျူပ်တို့အား ငံးမင်းပရိတ်တော်ကို ဟောကြားခဲ့ဖူးခြင်းကိုလည်း ကျူပ်သတိရနေသည်။

ကျူပ်တို့ သံယာများကို ဆွမ်းလုပ်ကျေးကြသော ရွာင်ယ်နေပုဒ်များကိုလည်း ကျူပ်သတိရနေသည်။ ရှင်တော်ဗုဒ္ဓိုးဆောင်၍ ကျူပ်တို့သံယာအစုအဝေးကြီး ဒေသစာရီလှည့်လည်နေပုံသည် စစ်တံခွန်၊ စစ်တလေးတို့မပါသော မဓမ္မစစ်တပ်ကြီးတစ်တပ်ချို့တက်နေပုံနှင့်ပင် တူသေးသည်ဟု ယခုပြန်လည်စဉ်းစားလိုက်မိတော့သည်။

တော့များကို ဖြတ်သန်းလာသည့်အခါ တောင်စောင်းတွင် အစွယ်သွေးနေကြသော တောဝက်အုပ်များ၊ မလွှာမင်းတို့ စံရာတိုင်းပြည်များသို့ ရောက်ကာ နီးတွင် အုပ်လိုက်ပုံသန်းလာတတ်သော ချိုးအုပ်များ၊ ကပိုလဝတ်ပြည်တွင် ခမ်းနားကြီးကျယ်သော ရွှေနှစ်းတော်အဆောင်ကြီးများ၊ ခမ်းနားကြီးကျယ်သော ရွှေကကြီးများကို တင်ဆောင်၍ တအီအီသွားနေကြသော ရွှေနှစ်းတော်သုံးဆင်ကြီးများ၊ စုလစ်မွန်းဆုန်းတို့ ထိုးထွေက်နေသော ရွှေနှစ်းပြသာဒ်ဆောင်များ၊ စသည်တို့သည် ယခုတိုင် ကျူပ်မျက်စိတဲ့တွင် ရေးရေးပေါ်လျက်ရှိနေလေရာ ကျူပ်တို့ တမလွန်ဘဝသို့ ရောက်သည်အထိပင် ထိုအရာများသည် ကျူပ်မျက်စိတဲ့တွင် ပေါ်နေဦးမည်ထင်ပါသည်။

ဗုဒ္ဓ၏ကျက်သရေတော်မြတ်နှင့်စာလျှင် ကျပ်တို့သည် သရဲတစ္ဆေ များသဖွယ် အသရေကင်းမဲ့သည်ဟုလည်း ကျပ်သတိရနေသည်။ ကျပ်တို့ သည် ဗုဒ္ဓရှင်တော်နှုတ်ခပတ်တော်မှ မြိုက်ကြားသမျကို တတ်နှင့်သမျှ မှတ်သား ကြသည့်တိုင် ကျပ်တို့၏ မှတ်ဉာဏ်ချို့ယွင်းလာသောကြာင့်လည်းကောင်း၊ စာပေကာည့်တို့ ပျက်စီးယိုယွင်းလာမှုကြာင့်လည်းကောင်း၊ ထိစဉ်က လိုက်လံ ရေးမှတ်စရာကန့်ကူစာရေးတို့ မရှိသည့်အတွက်ကြာင့်လည်းကောင်း မမှတ်သားမိဘ ပျောက်ကွယ်သွားကြသည့် ဒေသနာတော်များ၊ အဆုံးအမများ အများ အပြားပင် ကျန်ရှိလိမ့်မည်းမည်ဟုလည်း ကျပ်ထင်သည်။

ဗုဒ္ဓဂါယာရှိ စိမ်းမြေသော တောင်ကြားတွင် ကျပ်တို့တစ်တွေ ဝါဆိုကြ စဉ် ကာလတစ်ညာတူ၌ ဗုဒ္ဓရှင်တော်သည် သုန္ဓရီပုရပိုမ်း၏ စွပ်စွဲခံရပုံကို ကျပ်တို့အားပြောပြတော်မူသည်ကိုလည်း ကျပ်မှတ်စီနေသေးသည်။

ထိုညျမ်း၌ ကောင်းကင်သည် နှင်းမြှုတို့ဝေဆိုင်းကာ မှိုင်းမှုန်နေပြီး ဗုဒ္ဓရှင်တော်သည် စုံနှုန်သမာပတ်ဝင်စားရာမှ နိုးထတော်မူပြီးနောက် မိမိ၏ ကျောင်းသခံမ်းတွင် စုဝေးနေကြသော သံယာတော်တို့ လျှောက်ထားတောင်းပန်ကြသည့်အတွက် သုန္ဓရီပုရပိုမ်း၏ စွပ်စွဲခံရသည့်အကြောင်းကို ဟောပြောတော်မူခြင်းဖြစ်သည်။

ရဟန်းတို့ သာဝတ္ထိပြည်ဝယ် သုန္ဓရီမည်သော ပုရပိုမ်းသည် ပုရပိုမ်းမ တစ်ကာတို့ထက် ရုပ်ဆင်းပြည့်စုံကြယ်ဝါး ရှုချင်စဖွယ်အဆင်းနှင့်ပြည့်စုံ၍ အရွယ်အားဖြင့်လည်းလုပ်တင့်တယ်သည့်အရွယ်ဖြစ်ပေသည်။ ထိုကြာင့် ထိုပုရပိုမ်းကို သုန္ဓရီဟု ခေါ်ကြခြင်းဖြစ်၏။ တိုတ္ထိတို့သည် ငါဘုရားနှင့်တကွ သံယာအပေါင်းတို့ ပစ္စည်းလေးပါးပေါ်များမှုကို မနာလို မရှုစိမ့်နိုင်ကြသဖြင့် အချင်းချင်း စုဝေးကြပြီးသော “ငါတို့သည် ရဟန်းဂေါတမဖြစ်ပေါ်လာချိန်မှစ ၍” ပျက်စီးခြင်းမလှ ပျက်စီးကြ၍ လာသံယာများ တစ်နေ့တစ်ခြား ခေါင်းပါးလာရုံမှုမကဘဲ ငါတို့ကိုပင်ရှိသေး၏ဟု တစ်ယောက်တစ်ဦးကမှ အသိအမှတ်မပြုကြတော့ပြီ။ အဘယ်ကိုမှု၍ လူအပေါင်းတို့က ရဟန်းဂေါတမကို အလွန်ကြည်ညိုပြီး အလွန်ကောင်းမြတ်သော ပူဇော်သူတူရကို ပြုကြသနည်း” ဟုတစ်ယောက်သောတို့က မေး၏။

ထိုအခါတွင် တစ်ယောက်သော တိုတ္ထိက “ငါရှင်တို့၊ ရဟန်းဂေါတမ သည် မြတ်သော သာကိုဝင်မင်းမျိုး၌ ဖြစ်ပွားလာသူဖြစ်ပေ၏။ ထိုကြာင့် လူအပေါင်းတို့က ဤမျှပူဇော်သူတူရကို ပြုလုပ်ခြင်းဖြစ်၏”ဟု တစ်ယောက်တစ်ပေါက်နှင့် ပြောဆိုပြီးလျှင် ငါဘုရားပေါ်၌ လူအများအကြည်ညိုကင်းမဲ့စေ သည့် အကြောင်းအချက်များကို ရှာကြုံကြသော်လည်း တစ်ချက်မျှ မတွေ့ဖြစ်

၂၅၈ မြန်မာစာ

၏။ ထိအခါတွင် ရက်စက်ကြမ်းကြုတ်သော တို့ဆရာကြီးတစ်ဦးက “ငါ ရှင်တို့၊ ဤလောက်၌ မာတူဂါမနှင့်ပတ်သက်၍ မတပ်မက်သောသူဟူ၍ တစ် လူမျှမရှိ၊ ရဟန်းရေးကော်မြို့သော ရုပ်အဆင်းရှိသည့် မာတူဂါမကို ရရှိသော် မကန်တပ် မက်ပြီး ဇြိုတွယ်လိမ့်မည်၊ အကယ်၍ မတပ်မက်မဇြိုတွယ်လည်း လူအပေါင်းတို့ က ယုံမှားအပ်သူဖြစ်ပေလိမ့်မည်၊ ငါတို့သည် ပုရပိုမ်သုန္တရီအား ရဟန်းရေးကော်မကောင်းသတင်းပုံးနှင့်ရလေအောင် ရဟန်းရေးကော်မထံသို့ လွှတ်ကြကုန် အဲ”ဟု တင်ပြ၏။

တို့တို့ကလည်း သုန္တရီပုရပိုမ်ထံလာကြ၍ အကျိုးအကြောင်းကို ပြောပြ၏။ သုန္တရီပုရပိုမ်သည် စိတ်အားတက်ကြွကာ “အရှင်တို့၊ တပည့်တော် မသည် မည်သည့်အမှုကို ပြုရမည်နည်း”ဟု မေးလျှင် တို့တို့က “ငါနှမ၊ သင်သည် ပထမအရွယ်တွင်တည်သူဖြစ်၏။ လှပတင့်တယ်ရှုချင်စဖွယ်သော ရုပ်အဆင်းနှင့်လည်း ပြည့်စုံ၏။ ထိုကြောင့် ရဟန်းရေးကော်မအကျိုးမဲ့ဖြစ်လေ အောင် တတ်စွမ်းသမျှ ပြုလှပ်လေလေ့”ဟုပြော၍ သုန္တရီပုရပိုမ်လည်း “ကောင်းပြီ”ဟု ဝန်ခံ၍ ပန်းနှံသာလိမ့်းခြယ်ကာ အာခံတွင်းကို မွေးကြိုင်စေ မည့် ကွမ်းအထုံးဆေးတို့ကို ဝါးပြီးလူအများတရားနာရာ ဖြို့တွင်းသို့ ဝင်ကြ သည့်အခါ ဇေတဝန်ကျောင်းတို့ကိုသို့ရှုံးရှုသွား၏။ လမ်း၌ လူအပေါင်းတို့နှင့် တွေ့၍ “အဘယ်ကိုသွားမည်နည်း”ဟု မေးသည့်အခါတွင် “ငါသည် ရှင်တော် ရေးကော်မနှင့် ကန္တကုဋ္ဌတစ်တို့ကိုတည်း၌ နေသူဖြစ်ပေ၏”ဟု ပြောလျက် ဇေတ ဝန်ကျောင်းတို့ကိုအနီးသို့ ရောက်သည့်အခါ အတွင်းသို့မဝင်ရဲဘဲ ညျဉ်အယံ့ကို ကုန်လွန်စေပြီးနောက် မနက်လင်းလျှင် ဇေတဝန်ကျောင်းတော်လမ်းခရီးမှ သက်ဆင်း၍ သာဝတ္ထိဖြို့ဘက်သို့ ရှုံးရှုလာလတ်သော် လမ်းခရီးတွင် လူအပေါင်းတို့က သူ့ကိုမြင်သဖြင့် “အသင် ပုရပိုမ်မကလေး၊ ဘယ်က ပြန်လာသနည်း”ဟုမေးကြ၏။ ထိုအခါတွင် သုန္တရီပုရပိုမ်မက “ကျွန်ုတ်မသည် ရဟန်းရေးကော်မထံသို့သွား၍ ကန္တကုဋ္ဌတို့ကိုတစ်တို့တည်းတွင်နေခဲ့ပြီးနောက် ရေးကော်မကိုလေသာအတွေထူးဖြင့် မြှေးထူးပျော်မွေ့စေပြီး ပြန်လာခဲ့ပါသည်”ဟု စွပ်စွဲပြော၏။

တို့တို့သည် ထိုသို့ သုန္တရီပုရပိုမ်က ငါအား လူအများ အထင် အမြင်လွှဲအောင်ပြ၍ အများအထင်အမြင်မလွှဲသောအခါ၌ သေသာက်ကြားတို့အား ငွေပေး၍ “သွားကြလေ့၊ သုန္တရီပုရပိုမ်ကို သတ်၍ အလောင်းကို ရေးကော်မကိုတို့ကိုမြင်သဖြင့် အသင် ပုရပိုမ်မကလေး၊ စွန်းပစ်သည့် မြောင်းထဲသို့ စွန်းပစ်ထားခဲ့ကြကုန်”ဟု ခိုင်းလိုက်ကြ၏။

သေသေက်ကြားတို့ကလည်း သူတို့စေခိုင်းသည့်အတိုင်းပြုခဲ့ကြ၏။ ထိအခါဘွင် တိတ္ထိတို့က ငါတို့သည် သုန္ဓရီပုဂ္ဂိုမာအား မတွေ့ရသည်မှာ ကြာပြီ။ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၍ ပြောဆိုပြီးနောက် ကောသလ မင်းကြီးထံသို့သွားကာ

“မြတ်သောမင်းကြီး၊ ငါတို့၏ တပည့်မလေး သုန္ဓရီပုဂ္ဂိုမာ သည်
ပျောက်ခြင်းမလုပောက်နေသည်မှာ ကြာရှိပါပြီ၊ ရှာချုပ်ပေးပါ”
ဟု ပြောကြ၏။

ကောသလမင်းကြီးသည် “မည်သည့်အရပ်ဘွင် သင်တို့ ယုံမှားသံသ
ယရှိသနည်း”ဟုမေးသည့်အခါ “မြတ်သောမင်းကြီး၊ ငါတို့သည် တော်ဝါ
ကျောင်းတိုက်ကို ယုံမှားသံသယရှိပါသည်”ဟု လျောက်တင်သည့်အတွက်
“ယင်းသို့ဖြစ်သွင် တော်ဝါကျောင်းတိုက်ကိုရှာကြ”ဟု အမိန့်ပေးလိုက်၏။

ထိအခါဘွင် တိတ္ထိတို့သည် မိမိတို့လူများကို စေခိုင်းထားသည့်အ
တိုင်း ပန်းတောင်းအမှိုက်တို့ စွန်းရာမြောင်းအတွင်းမှ သုန္ဓရီပုဂ္ဂိုမာ၏ ဥတ္တာ
ရုပ်အလောင်းကို ထုတ်ယူလာခဲ့ကြ၏။ ကောသလမင်းကြီးကိုလည်း ရောက်မ
သည် သုန္ဓရီပုဂ္ဂိုမာကို မတော်မတရားပြုကာ သတ်၍ စွန်းပစ်ထားကြောင်း
လျောက်ထားကြ၏။ ကောသလမင်းကြီးသည် တိတ္ထိတို့၏ စကားကို ယုံကြည်
ကာ သုန္ဓရီ၏ အလောင်းကို မြို့တွင်းသို့ ယူဆောင်သွားရန် စေခိုင်းသဖြင့်
တိတ္ထိတို့လည်း သုန္ဓရီပုဂ္ဂိုမာ၏ ရုပ်အလောင်းကို ခုတင်ညောင်စောင်းထက်
ဘွင် တင်ကာ မြို့တွင်းသို့ ယူလာခဲ့ကြ၏။

ရဟန်းရောက်မနှင့် သာကိုဝင်ရဟန်းများသည် မမြတ်သော မေထုံးအ
ကျင့်ကို ကျင့်ရုံမျှမက သူတစ်ပါး၏ အသက်ကိုပင် သတ်ဖြတ်လေသည်။
သို့တိုင် သူတို့ကိုယ်သူတို့ သူတော်စင်သူတော်ကောင်းကြီးများအဖြစ်ကြေး
ကြော်နေကြသည်ဟု ကဲ့ရဲ့ရုံးချက်၏။ သာဝတ္ထိမြို့သားများတို့သည်
လည်း သူ့စကားကို ယုံကြည်ကြ၏။

“ဤရဟန်းတို့သည် မြတ်သောအကျင့်မှ ကင်းလွတ်ကြကုန် ၏။
အဘယ်ကြောင့်သွင် ယောကျားသည် ယောကျားတို့ကိုစွဲပြီး သွင်
မိန့်းမကိုသတ်ပစ်ရသနည်း” ဟု ငါဘုရားနှင့်တကွ ရဟန်းသံ
ယာများကို ဆဲရေးကြကုန်၏။ ထိအခါဘွင် ရဟန်းတို့သည် ငါထံ
လာရောက်၍ ထိအကြောင်းကို လျောက်တင်ကြကုန်၏။ “ရဟန်းတို့
ယခုကဲ့သို့ကဲ့ရဲ့သော အသံသည် ကြာမြင့်စွာ တည်လိမ့်မည်မဟုတ်၊
ခန်းရက်သာလွင် ဖြစ်ပေလိမ့်မည်၊ ခန်းရက်လွန် မြောက်သွားလွင်
ကွယ်ပျောက်သွားလိမ့်မည်”

အဘူတဝါဒီ နိရသံ ဥပေတီ
ဂေါဝါဝိကတွာ နကရောမိဟာဟ
ဥဘောပါ တေ ပေစွဲသမာ ဘဝန္တိ
နိတိနကမ္မာ မနုပေပရတ္တာ။

“မိမိ မမြင်၊ မကြား၊ မသိ၊ မတွေပါဘလျက် မြင်၏၊ ကြား၏၊
တွေ၏၊ သိ၏ ဟု မဟုတ်မမှန်ပြောလေ့ရှိသောသူသည် ငရဲပြည်သို့
ရောက်ရတတ်၏။ မကောင်းမှုကိုပြုပြီးလျှင် ငါမပြုဟုပြောဆိုသူ လည်း
ငရဲကျရာ၏။ ယုတ်မာသောအမှုရှိသည့် ထိုသူနှစ်ဦးတို့သည် ဤဘဝမှ
စုတေလတ်သော် တမလွှန်ဘဝသို့ရောက်သော် နိရတကတိ မှ
တူမျှစွာသော ဖြစ်ကုန်ကြ၏”ဟူသော ဂါထာဖြင့် ငါချေပခဲ့ဖူး၏။

ထိုချေပချက်ကြောင့် လူအများ၏ စိတ်တွင် ထိုသို့သော မဟုတ်မတ
ရားစွပ်စွဲချက်ကို သည်းခံရခြင်းဟူသော ခန္ဓိရှုဏ်၊ ကုသိုလ်ကောင်းမှုပြုသာ
မွေလျှော်ခြင်းဟူသော သောဝစ္စသရှုဏ်ကို စွန်းပစ်ခြင်းမရှိဘဲ မိမိတို့ပြုမြှုဖြစ်
သည့်အတိုင်း ကောင်းမှုပြုသာ ပျော်မွေခြင်းရှိကြ၏။ သို့ရာတွင် တိုတို့တို့ကား
မူးယစ်သောက်စားခြင်း၊ ကာမရှုဏ်မြှုပ်ခြင်းတို့ပြုသာ မွေလျှော်ကြကုန်၏ ဟု
သိလာကြသည့်အတွက်မင်းကြီးလည်း ထိုအကြောင်းနှင့်စပ်လျဉ်း၍ အမှန်ကို
သိရန်မင်းချင်းတို့အား အစုစမ်းခိုင်းလိုက်၏။

တိုတို့တို့က ငွေပေး၍ စေခိုင်းလိုက်သည့် သူသတ်ယောကျားတို့သည်
မူးယစ်သောက်စားကာ အဝေမတည်၍ ခိုက်ရန်ဖြစ်ပွားကြသည်ကို တွေ့ရသည်
တွင် ကောလသမင်းကြီးထံဆင့်ခေါ်၍ စစ်ဆေးသည်တွင် တိုတို့တို့က စေခိုင်း
ကြောင်းဝန်ခံကြပေ၏ ဟု ဟောကြားတော်မူသော ကုအန္တိဝါစယနာအသည်
တာအစချိသော ဂါထာတော်ကို ကျူးရင့်တော်မူခဲ့သည်ကို ကျူးပါအမှတ်ရမိသည်။

ထိုသို့အေသစရုလှည့်လည်တော်မူသည့်အတောအတွင်း၌ ဗုဒ္ဓရှင်
တော်သည် အကြောင်းတိုက်ဆိုင်တိုင်း ရှေးဖြစ်တော်ပေါင်းများစွာကို ဟော
ကြားတော်မူလေ့ရှိ၏။ ထိုမျှမက ဗုဒ္ဓရှင်တော်ရှေ့မြောက်တွင် ဖြစ်ပျက်ခဲ့သော
အကြောင်းခြင်းရာတို့ကိုလည်း ဟောကြားတော်မူ၏။ ဥရှိသေနသူငြေးသားနှင့်
ကျွမ်းသမားကချေသည်တို့အကြောင်း၊ သူမန်ပန်းသည်အကြောင်း၊ မာဂလ္လို
ပုဇွဲးမအကြောင်းတို့ကိုဟော၏။ ထိုသို့ ပြောဆိုဟောပြောတော်မူရာတွင်
ဗုဒ္ဓရှင်တော်သည် ဘတ်နိပါတ်တို့ကို မည်သည့်အခါမှ နှစ်ကြိမ်ပြန်ဟောသည်
မရှိ။ ဘတ်နိပါတ်တစ်ခုလျှင် တစ်ကြိမ်သာဟောတော်မူ၏။

ဗုဒ္ဓရှင်တော်သည် မိုးတွင်းကာလများတွင် တစ်နေရာတည်း၌ နားနေ
ကာ တစ်နေရာတည်းတွင်ပင် ဝါကပ်တော်မူလေ့ရှိပြီး ကျွန်းအချိန်များတွင်မူ

အခြင်းကောင်းဆောင်ရွက် ၁၆၁

ဒေသစာရီလှည့်လည်ခြင်း၊ လူသတ္တဝါတို့ အကျွတ်တရားရေအေးတို့ကိုကျွဲ့
ခြင်းဖြင့်သာ အချိန်ကုန်လေ့ရှိ၏။

သို့ရာတွင် ရှင်တော်သည် တဖြည့်ဖြည့်နှင့် အိမင်းစပြုခဲ့လေပြီ။
ကျူပ်တို့သည် သက်တော်ကြီးစပြုပြီဖြစ်သော် ရှင်တော်ကို ကြည့်ကာ ဘုန်း
တော်ကြီးသော မြတ်စွာဘုရားသည် မကြာမိမှာပင် အာယုသချို့ရလွတ်တော်မူ
မည်လောဟု အချင်းချင်းပြောဆိုမိကြသည်။

သို့ရာတွင် ဗုဒ္ဓရှင်တော်သည် ကျူပ်တို့ စိုးရိမ်သကဲ့သို့မဟုတ်။ သက်
ချုပ်ကြီးရှင့်သည့်တိုင် နုပျိုလန်းဆန်းနေမြို့ရှိနေသည်ကို တွေ့ရသည်။ ပရိနိဗ္ဗာန်
ဝင်စံတော်မူခါနီးကျမှုသာလျှင် ရှင်တော်သည် နိမိတ်များပြတော်မူခဲ့သည်။

ကျူပ်၏ ကမ္မဋ္ဌာန်းကျောင်းကယ်အတွင်းမှ ဆီမံးခွက်သည် လေတိုးသ
ဖြင့်တိမ်းလှပ်လျက်ရှိ၏။ ညွှန်နက်ပြီဖြစ်သဖြင့် ရဟန်းသံပာတို့၏ ရွတ်ဖတ်
သံ၊ လှပ်ရှားသံတို့မကြားရတော့။ ကျူပ်သည် ကမ္မဏာန်းကျောင်း နံရံထောင့်
တစ်နေရာဆီသို့ ငေးကြည့်နေမိသည်။

ပြီးတော်မူလျက် ကျူပ်အားရပ်ကြည့်နေတော်မူသော ရှင်တော်၏ ရပ်
သွင်ကို ကျူပ်မျက်စိထဲတွင် မြင်ယောင်လာပြန်သည်။

ထိုသို့ပုံတော်ကို မြင်ယောင်လာရင်းဖြင့်ပင် ကျူပ်သည်ဗုဒ္ဓရှင်တော်
၏ ပရိနိဗ္ဗာန်ဝင်စံတော်မူခန်းကို အားတင်း၍ မှတ်တမ်းတင်ပေအံ့။





ဟိမဝန္တဘတောင်မှ နှင်းမြှုတို့ ပြီဆင်းလာသည့်နောက်ဖြစ်၏။

လေထုသည် သစ်သီးတို့၏ ရန်များဖြင့် မွေးထံလျက်။ ပြာလဲသော ကောင်းကင်တွင် စွန်တို့က လေးတွဲစွာပုံပဲလျက်။ မိုးရာသီကုန်ဆုံးပြီဖြစ်၍ ရှင်တော်ဗုဒ္ဓအမှုးပြုသည့် ကျူပ်တို့ရဟန်းသယာများသည် ဒေသစာရီလှည့် လည်ရန် ပြင်ဆင်ကြသည်။

သို့ရာတွင် ဗုဒ္ဓရှင်တော်မှာ အသက်အချေယ်အိမင်းစပြုနေပြီဖြစ်သည့် အတွက် ကျူပ်တို့သည် ယခင်ကကဲ့သို့ ခရီးတွင်အောင်မသွားနိုင်။ နားနား နေနေသာ သွားကြရသည်။

ဗုဒ္ဓရှင်တော်သည် အရပ်တော်မြင့်ပြီး သန်မာဆဲဖြစ်၏။ မျက်နှာတော် ပေါ်တွင် အရေးအကြောင်းတို့ထင်ခြင်းမရှိ။ မျက်လုံးတော်သည် ကြည်လင်စုံရှု ဆဲဖြစ်၏။ ဝါရွှေသော သက်န်းကိုဝတ်ရုံထားသည့် ဗုဒ္ဓရှင်တော်ကို ကြည့်ရသည်မှာ ပျို့ချေယ်သော ရဟန်းများထက်ပင် နှန်ယ်ပျို့မျှစ်နေသည်ဟု ထင်ရသေးသည်။ ရှင်တော်သည် ယခင်ကထက်ပင် သွားယ်တင့်တယ်ဟန်ကို ဆောင်နေ၏။ သို့ရာတွင် ဗုဒ္ဓရှင်တော်၏ လက်တော်များသည် တုန်ယင်သည်ထက် တုန်ယင်လာသည်ကို ကျူပ်သတိထားမိသည်။

ဗုဒ္ဓရှင်တော်သည် ကျူပ်မျက်စိတဲ့တွင် ဖြစ်ပျက်နေသည်ကို သိသည့်နှယ် “ငါအတွက် ဘာမှ မစိုးရိမ်နှင့် အာနန္တာ၊ ငါသည် မကြာမိပင် နောက်ဆုံး ခရီးကို သွားပေတော့အဲ”

ဟု ကျူပ်ကို ပြောတော်မူလိုက်သည်။

သို့ဖြင့် ကျူပ်တို့သည် ဖုန်ထူသော လမ်းခရီးအတိုင်း ကုသိန္တာရုံသို့ တဖြည်းဖြည်းလာခဲ့ကြသည်။ ဉာနေဆည်းဆာများတို့တွင် မြောက်ဘက်မှ ဆင်းလာသည့်ကုန်သည်တို့၏ လှည်းတန်းများကို တွေ့ရတတ်၏။

“ချုစ်သား အာနန္တာ၊ ပါဝါပြည်သို့ ငါတို့သွားကြအဲ”ဟု ဗုဒ္ဓက မိန့်တော်မူ၏။ ကျူပ်တို့ဆီသို့လာနေသော လူတန်းကယ်တစ်ခုကို တွေ့ရ၏။ ရှေ့ဆုံး

အခြင်းကောင်းဆောင်ရွက် ၁၆၉

မှ အသက်ကြီးကြီး၊ တောင့်တင်းသော ပခုံးများရှိပြီး ကုန်သည်မျိုးရှိးကဲ့သို့ ဝတ်ဆင်လာသော လူတစ်ယောက်ပါလာပြီး သူ့နောက်မှ ဇနီးမယား သမီးသား နှင့် အမြဲအရံတို့သည် စားသောက်ဖွယ်တိုကို ဗန်းဖြင့်ထည့်ကာ လိုက်ပါသည် ကိုတွေ့ရ၏။ ရှင်တော်သည် စုနှစ်သမာပတ်ဝင်စားနေရာမှ နှီးထတော်မူလာ ကာ သူတို့ကိုမြင်လျှင် သက်ပြင်းချတော်မူ၏။

“အဘယ်ကိုရည်၍ သက်တော်ကို သက်ပြင်းချတော်မူပါသလဲ ဘုရား”

“ငါ ပရီနို့ဗုံးနှင့်သော် အကြောင်းတရားကို ဤသူယူဆောင် လာသောကြောင့်ပင်ဖြစ်သည် အာနန္ဒာ”

တဖြည့်းဖြည့်းနှင့် ထိအဘိုးအို့သည် ကျူပ်တို့အနီးရောက်လာသည်။ ခြောက်သွေ့သော အသားအရေတွင် ရုံးတွေလျှက်ရှိသော သူ့မျှက်နှာကိုလည်း ကောင်း၊ တောက်ပလျှက်ရှိသော သူ့မျှက်လုံးကိုလည်းကောင်း၊ ဆီလိမ်းကျံးသည့်အတွက် တောက်ပြောင်နေသော သူ့ဦးဆံပင်တို့ကိုလည်းကောင်း၊ ကျူပ်သဲကွဲစွာ မြင်လိုက်ရလေပြီ။

အဘယ်ကြောင့်ဟု ကျူပ်မပြောတတ်။ သို့ရာတွင် ပါဝါမြို့မှ ပန်းထိမ် သည် ကျူပ်တို့ထဲ ရောက်လာမည်ကို စိတ်ထဲတွင် အလုံလို့သိနေသည်ဟု ထင်မိ သည်။ ဆွမ်းခဲဖွယ်တို့ကို လာရောက်ဆက်ကပ်မည်။ ထိုအရာများသည် နတ် သိကြားတို့ ဖန်တီးထားသည့်နှယ် မလွှဲမသွေ့ဖြစ်လာလိမ့်မည်ဟု ကျူပ်စိတ်ထဲတွင် ထင်နေသည်။

သို့ရာတွင် ကျူပ်သည် ထိုအကြောင်းများကို မည်သူကိုမျှ မပြောခဲ့သ ဖြင့် နှုတ်မှ ပြောဆိုခြင်းမပြုခဲ့။ အနီးသို့ရောက်လာသည့်အခါတွင် သူ့အနီးများ ဝတ်ဆင်ထားသည့် ရွှေလက်ကောက်၊ ရွှေခြေကျင်းတို့ တွေ့ချင်ချင်မြှုပ်သံကြား နေရသည်။

“ရွှေပန်းထိမ်သည် စုနှစ်ပါသည်ဘုရား”ဟု အသုဇ္ဈာက လျှောက် တင်သည်။

“စုနှစ်သည် ငါတို့နှင့်တကွ သံယာတော်များ နားနေထိုင်ရန် အတွက် သရက်ဥယျာဉ်ဝယ် ကျောင်းတစ်ဆောင်ကို ဆောက်လုပ်သူ ဖြစ်ပေ၏။ စုနှစ်ကို ငါတို့ ကျေးဇူးတင်ထိုက်ပေသည်”

ရွှေပန်းထိမ်သည်စုနှစ်သည် သင့်တင့်လျှောက်ပတ်သောနေရာမှ ခစား ဝတ်ပြု၏။

“ဘုန်းတော်ကြီးသော မြတ်စွာဘုရားနှင့် သံယာတော်တို့အ တွက် ဆွမ်းပင့်ဖိတ်ကပ်လှုံးလိုပါသည်ဘုရား”ဟု လျှောက်တင်၏။

၂၆၄ မြန်မာစာ

အသင်စုနှုန်း၊ သင်သည် ငါတို့စတင်တွေဖူးကတည်းကပင် သောတာပန် ဉာဏ်အလင်းကိုရခဲ့ပြီ၊ သင်သည် ငါနှင့်တကွသော သံယာတော်များအတွက် သရက်ဥယျာဉ်ဝယ် ကျောင်းဆောင်ဆောက်လုပ်လှုပါန်းသည့် ဒါယကာဖြစ် ပေသည်”

ပန်းထိမ်သည် စုနှုန်းသည် မြတ်စွာဘုရားကို ရှိခိုးဝတ်ပြုပြီးနောက်

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ အရှင်ဘုရားနှင့်တကွ သံယာတော်တို့သည် ကုသိုလ်အလို့ငှာ မနက်ဖြန်တွင် တပည့် တော်အီမံတွင် ဆွမ်းစားကြရန် ပင့်ဖိတ်ခြင်းကို လက်ခံတော်မူပါ”ဟု လျောက်တင်၏။

ဗုဒ္ဓရှင်တော်သည် မည်သို့မှုမဆို။ တိတ်တိတ်နေခြင်းဖြင့် ပန်းထိမ် သည် စုနှုန်း၏ ဆွမ်းဖိတ်ချက်ကို လက်ခံ၏။ နောက်တစ်နေ့မနက်တွင် ရှင်တော် ဗုဒ္ဓအမူးပြုသော သံယာတော်တို့သည် ပန်းထိမ်သည်စုနှုန်း၏ အီမံသို့ ဆွမ်းစားကြခဲ့ကြသည်။

ဗုဒ္ဓရှင်တော်သည် ရသယနကျမ်းနှင့်အညီ စီရင်အပ်သော စုနှုန်းဆက် ကပ်သည့် ဆွမ်းဟင်းကို ဘုံးပေးတော်မူ၏။ စုနှုန်းဆက်ကပ်သည့် ဆွမ်းကို ဘုံးပေးပြီးသည့်နောက်တွင် ဗုဒ္ဓရှင်တော်သည် မျက်နှာတော်များ သွေးရောင် လျှမ်းကာ နိမြန်းလာသည်ဟုလည်းကောင်း၊ ရောဂါဖိစီးနေသော ခန္ဓာကိုယ် တော်သည် လန်းဆန်းလာသည်ဟုလည်းကောင်း ထင်လိုက်သည်။

ဗုဒ္ဓရှင်တော်သည် ပန်းထိမ်သည် စုနှုန်းဆက်ကပ်သော ဆွမ်းကို ဘုံးပေးပြီးသည့်နောက်တွင် စုနှုန်းကို ခေါ်လိုက်၏။

“အချင်း စုနှုန်း၊ သင်ကျနစွာ စီရင်ချက်ပြုတ်ထားအပ်သော တော် ဝက်သားဟင်းကို တွင်းနက်နက်တွင် မြှုပ်လိုက်လေလေ့၊ အခြား သံယာတော်များကို ဆက်ကပ်ခြင်းမပြုလေနှင့်၊ သင်ချက်ပြုတ်ထား သည့် နူးညံ့လွှာသော တော်ဝက်သားဟင်းကို စားလျှင် ကောင်းစွာ သော အစာကြည်က်အဲသော ပုဂ္ဂိုလ်ကို ဤလောကတွင် ငါဘုရား မမြင်”

စုနှုန်းသည် ဗုဒ္ဓရှင်တော်ကို ပုံဖော်ခစားနေရာမှထျွဲ မိန့်တော်မူသည့် အတိုင်းပြုလုပ်ရန် အစေအပါးများကို စေခိုင်းလိုက်သည်။

ပန်းထိမ်သည် စုနှုန်းဆက်ကပ်သော ဆွမ်းကို ဘုံးပေးပြီးနောက် ဗုဒ္ဓ ရှင်တော်သည် ကြောက်မက်ဖွယ်ရာသော ဝမ်းသွေးသွန်ရောဂါဖြစ်ပွားခဲ့လေပြီ။ ဗုဒ္ဓရှင်တော်သည် သတိဖြစ်စေလျက် ကပ်ရောက်သော ရောဂါဝေဒနာကိုသည်း ခံတော်မူ၏။

အမှန်အားဖြင့် ဗုဒ္ဓသည် စုန္တဆက်ကပ်သော တောဝက်သားဟင်းကို ဘုံးပေးသည့်အတွက် သွေးဝမ်းသွေးသွန်ရောဂါဖြစ်ခြင်းမဟုတ်။ ရှင်တော် ဗုဒ္ဓသည် အစကတည်းက ထိရောဂါရှိနေခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ရှင်တော် ဗုဒ္ဓသည် စုန္တသမာပတ်ကို ဝင်စားခြင်းဖြင့် ထိစဉ်က ရောဂါကို တားနိုင်ခဲ့သည်။ ယခုမူ ရှင်တော်သည် အာယုသခဲ့ရ လွှတ်တော်မူ၍ ပရီနိုဗ္ဗာန် သို့ ဝင်စံရန်ပြဋ္ဌာန်းတော်မူပြီးဖြစ်သဖြင့် ထိအတိုင်း ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ထိုပြင်ရှင်တော်ဗုဒ္ဓသည် ကပ်ရောက်အပ်သော ဝိပါတ်တော်တစ်ဆယ့် နှစ်ပါးရှိသည့်အနက် တစ်ပါးမှာ အလောင်းတော်ဖြစ်စဉ်ဘဝက ဆေးသမား တစ်ယောက်ဖြစ်ခဲ့ပြီးဆေးဖိုးဝါးခမပေးလိုသော သူဇွေးသားတစ်ယောက်ကိုဝမ်းလားဆေးတိုက်ကျွေးခဲ့ဖူးသဖြင့် နောက်ဆုံးဘဝဘုရားဖြစ်တော်မူ၍ ပရီနိုဗ္ဗာန် ဝင်စံတော်မူကာနိုးတွင် ယခုကဲ့သို့ သွေးဝမ်းသွန်ရောဂါဖြစ်ရခြင်းဖြစ်သည်။

ပါဝါပြည်တွင် ခဏမျှနားနေပြီးနောက် ဗုဒ္ဓရှင်တော်သည် ကျူပ်တို့ အား ကုသိန္တရုံသို့သွားရန်မိန့်တော်မူ၏။ ကျူပ်စိတ်ထဲတွင် နောင်တော်သည် ကြောက်မက်ဖွယ်ရာသော သွေးဝမ်းသွန်ရောဂါခဲ့ကပ်နေသည့်အတွက် မကြွ စေချင်။ ရာသီဥတုကလည်း ကြမ်းတမ်း။ လမ်းကလည်း မသာယာသည့်အတွက် ပါဝါပြည်ရှိ စုန္တ၏ သရက်ဥယျာဉ်မှာပင် နားနေစေလို့သေးသည်။

သို့ရာတွင် ကျူပ်သည် ဗုဒ္ဓရှင်တော်၏ စကားကိုလွန်ဆန်၍ လျောက် ထားခြင်းရှာမထဲ။ ရှင်တော်ဗုဒ္ဓ ပရီနိုဗ္ဗာန်ဝင်စံတော်မူသည့်နောက်တွင် ရှင်တော် ဗုဒ္ဓသည် မဟာသုဒသုန်သူတ္ထန်ကို ဟောကြားတော်မူသည့်အတွက် ကုသိန္တရုံသို့ သွားရောက်လိုခြင်းဖြစ်သည်ဟု သိရှိခြင်းဖြစ်သည်။

“အာန္တ၏ ကုသိန္တရုံသို့ ငါတို့သွားကြအဲ”

ကျူပ်တို့သည် ရှင်တော်ဗုဒ္ဓကို ဖေးမကာ ကုသိန္တရုံသို့ ရှေ့ရှုလာခဲ့ကြသည်။ ကျူပ်တို့ဟုဆိုရာတွင် ကျူပ်အာန္တနှင့် ရှင်ဥပဝါဏတို့ဖြစ်ကြ၏။ ရှင်ဥပဝါဏကား ဆင်ပေါက်ကြီးတစ်စီးနှယ် ကိုယ်လုံးကိုယ်ထည်ကြီးမား၍ အသားညီညြို့၊ ထောင်ထောင်မောင်းမောင်းဖြစ်၏။ ရှင်ဥပဝါဏသည် ကြမ်းကြမ်းတမ်းတမ်း၊ ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်းလုပ်စရာရှိပြီဆိုလျှင် မည်သူ့ကို မျှ လုပ်ခွင့်မပြု၊ သူကိုယ်တိုင်လုပ်ရမှ ကျေနပ်သူဖြစ်သည်။

ယခု ကုသိန္တရုံသို့ ရှင်တော်ဗုဒ္ဓနှင့်အတူလာခဲရာတွင်လည်း ရှင်တော် ကို ပြုစုရန် မည်သူပြုစုသည်ကိုမျှ မကျေနပ်။ သူကိုယ်တိုင်ဖေးမမှုတွဲရမှ ကျေနပ်သူဖြစ်သည်။ ထိုကြောင့် ကျူပ်တို့ ရှင်တော်ဗုဒ္ဓကို ဖေးမမှုတွဲ၍ ခေါ်လာကြခြင်းဖြစ်သည်။ သို့လာခဲရာတွင် ခရီးအတန်ငယ်ပေါက်သည့်အခါ ဗုဒ္ဓရှင်တော်သည် လမ်းကေးသစ်ပင်တစ်ပင်တွင် ထိသို့ ကိုယ်ကိုည့်နှင့်ပြကာ

၂၆၆ မြန်မာစာ

“အာန္တာ ငါနှစ်ထပ်သက်နံးကြီးကိုလေးခေါက်ခင်းတော့”

ကျူပ်သည် ရှင်တော်ဗုဒ္ဓစေသည့်အတိုင်း ရှင်တော်ဗုဒ္ဓဆင်မြန်းသည့် ဒုက္ခိုင်သက်နံးကြီးကို အညီအညာလေးခေါက်ခေါက်ပြီးနောက် သစ်ပင်ရင်းတွင် ခင်းပေးလိုက်သည်။ ရှင်တော်ဗုဒ္ဓသည် ကြမ်းတမ်းသောလမ်းနှင့် ယူပြင်းသော ရာသီဥတုကြောင့်လည်းကောင်း၊ သွေးဝမ်းသွန်ရောက်ကြောင့်လည်းကောင်း များစွာ ပင်ပန်းတော်မူဟန်ရှိသည်ဟု ကျူပ်ထင်မိသည်။

“အာန္တာ၊ ငါ ရောက်လှသည်၊ သောက်ရောကို ဆောင်ရွှု လေ့”

“အရှင်ဘုရား လှည်းအစီး ငါးရာတို့ ဖြတ်သန်းသွားကြသော ကြောင့် ဤနားတစ်ဗိုက်တွင် ချောင်းရောသည် နောက်ကျိုးနေပါ သည်။ ရှေ့မနီးမဝေးတွင် ကကုစာမြစ်ရှိရှိပါသည်။ ကကုစာမြစ်ရေ သည် ကြည်လည်း ကြည်လင်၏။ ချို့လည်းချို့၏။ ထိမြစ်သုံးရောက် တော့မှုသာ ရောက်ပြေဖော်ရန် သောက်ရောကို သောက်၍ ကိုယ်ကို အေးမြစ်ရန် ချိုးရောကို သုံးပါလျှင် သင့်ပါမည်”

ကျူပ်က ဤသုံး လျောက်တင်သည်ကို ဗုဒ္ဓရှင်တော်သည် သုံးကြီးမှ တိုင်မျှ ရေခပ်ရန်စေခိုင်းနေသဖြင့် ကျူပ်သည် မနေသာတော့ဘဲ ချောင်းထဲသုံး ဆင်းလာခဲ့သည်။ မကြောမိကပင် မလျှောတိုင်းသားကုန်သည်တို့၏ လှည်းငါးရာ တို့သည် ထိနေရာမှ ဖြတ်သန်းသွားခဲ့သဖြင့် ချောင်းရောသည် နောက်ကျိုးနေ၏။ ချောင်းရောသည် နဲ့နဲ့ကို ရေဖျော်ထားသည့်နှယ်။ အမှိုက်သရိုက်တို့ဖြင့် မျောပါ လျက်။ ကျူပ်သည် စိတ်လေးလေးဖြင့် ချောင်းစပ်သုံးဆင်းလာကာ မြေသပိတ် ဖြင့် ပုဂ္ဂိုလ်အုံဟု ပြင်လိုက်သည်။

အလိုထူးခြားစွာတကား။

မြေသပိတ်ကို စောင်း၍ ရေတဲ့သုံး နှစ်လိုက်သည်နှင့် ထိနေရာတစ်ဗိုက် မှ ရောသည် မှန်သားကဲ့သုံး ကြည်လင်ကာ ကောင်းကင်ပြင်ကြီးနှင့်တကွ ကျူပ်၏ မျက်နှာရိပ်ကို မြင်လိုက်ရသည်။

ကျူပ်သည် လန့်ဖျော်ကာ လက်ကို ရပ်လိုက်မိသည်။ အိပ်မက်ပင်မက် နေသလော်။ ကျူပ်မျက်စိများကပင် ကျူပ်ကို လှည့်စားနေကြသလော်။ မဟုတ်ပါ။ ဇြိမ်သက်ကြည်လင်နေသောရေပြင်တွင် ပြာလွင်သော ကောင်းကင်ကြီး သည် မှန်သားကြီးမှုပေါ်တွင် ထင်ကဲ့သုံး အထင်းသားပေါ်လွင်နေပါ၏။ ထို အခါကျမှ ကျူပ်သည် ကျူပ်စိတ်ကို ယုံကြည်သွားကာ မြေသပိတ်ကို နှစ်လိုက် ပြီးနောက် ရေကိုခပ်လာခဲ့သည်။

ထိနေရာတွင် ခဏနားပြီးနောက် ကျူပ်တို့သည် ကကုစာမြစ်သုံး ရှေး

အခြင်းကောင်းဆောင် ၁၆၇

ရူလာခဲ့သည်။ ရှင်တော်ဗုဒ္ဓသည် ကကုစာမြစ်ထဲသို့ဆင်းကာ ချိုးရေကို သုံးသပ်သည်။ ကြည်လင်အေးမြသော ရေကိုချိုးလိုက်ရသဖြင့် ရှင်တော်ဗုဒ္ဓသည် အနည်းငယ်မျှ အမောပြုသွားဟန်ရှိသည်။

ကျျပ်သည် ရှင်တော်ဗုဒ္ဓဆင်မြန်းသည့် ရေသနပ်တော်ကို ရေညွှစ်၍ ကျွန်းခဲ့ရင်း ရင်ထဲတွင် မချို့တင်ကဲဖြစ်နေသည်။ ရှင်တော်သည် အာယုသခါရ လွတ်တော်မူသည်မှာ သုံးလရှိနေပြီ။ ကုသိန္တာရုံသို့ရောက်လျှင် ရှင်တော်ဗုဒ္ဓ သည် ပရီနိဗ္ဗာန်စံဝင်တော့မည်။

ရှင်တော်ဗုဒ္ဓမရှိလျှင် ကျျပ်တို့သည် မည်သို့ကျေနပ်ရမည်နည်း။ ရှင်တော်သည် ကျျပ်တို့အဖို့ နောင်တော်လည်း ဟုတ်၏။ ဥပဇ္ဈာယ်ဆရာလည်း ဟုတ်၏။ ရွှေတောင်ကြီးလည်းမှန်၏။ ကျျပ်အား သံသရာမှ လွတ်မြောက်ရာ လမ်းပြရေ့ဆောင်တော်မူသော သမ္မာသမ္မာစီဉာဏ်တော်ရှင်ကြီးလည်းဖြစ်၏။

ကျျပ်သည် ရှင်တော်ဗုဒ္ဓထံပါးတွင် ဝေယာဝစ္စပြုစုံခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်မျှ ရှိလေပြီ။ ကျျပ်အဖို့သာ မဟုတ်။ ကျျပ်တို့ ရဟန်း သံယာအားလုံးအတွက်လည်းကောင်း၊ သံသရာတွင်ကျင်လည်ကြကုန်သော လူသတ္တဝါအပေါင်းတို့အတွက်လည်းကောင်း၊ လွတ်မြောက်အောင် လမ်းပြတော်မူသော တုနိုင်းမရသူ။ ထိုသူသည် မကြောမိ ကျျပ်တို့နှင့် စွန်းခွာပြီး ပရီနိဗ္ဗာန်စံတော်မူမည်ဟု တွေးလိုက်တိုင်း တရားဖြင့်ဖြေသည့်တိုင် ကျျပ်စိတ်ထဲတွင် မချို့တင်ကဲဖြစ်ကာ လိုက်လွှဲ၍လာတော့သည်။ ကျျပ်သည် ရှင်တော်ဗုဒ္ဓအား အလုပ်အကျွေးပြ၍ပင် မဝန်းင်သေး။

ကျျပ်သည် ရေသနပ်တော်ကို ညျစ်ပြီးနောက် လက်တွင်ကိုင်ခဲ့သည်။ ရှေ့မှုသွားနှင့်သော သံယာတော်များနောက်သို့ အမိလိုက်ခဲ့ရသည်။

ရှေ့သစ်ပင်ရင်းတွင် နှစ်ထပ်သက်န်းကြီးကိုခင်းကာ လက်ယာနဲ့ တောင်းဖြင့် လဲလောင်းနေသော ရှင်တော်ဗုဒ္ဓကိုလှမ်းမြင်လိုက်သည်တွင် ကျျပ်စိတ်ထဲ ထိုတ်ခနဲဖြစ်သွားမိသည်။ ရှင်တော်သည် အနီးတွင်ပါလာသော စုနှုန်းမထောရ်ကို အခင်းခိုင်းပြီးနောက် လဲလောင်းနေခြင်းဖြစ်သည်။

ကျျပ်သည်လက်တွင်ကိုင်လာသည့် ရေသနပ်တော်ကို သင့်လျှော်ရာ တစ်နေရာတွင်လှမ်းပြီးနောက် ရှင်တော်အနီးသို့ ချုပ်းကပ်လာခဲ့သည်။

“အာနန္တာ”

“အနီးတွင်ရှိပါသည် ဘုရား”

“တစ်စုံတစ်ယောက်သောသူသည် ပန်းထိမ်သည် သားစုနှုန်းမှု တွေလျှင် အချင်းစုနှုန်း၊ ငါတို့ မြတ်စွာဘုရားသည် သင်ဆက်ကပ်လှာ။ ဒါနီးသော ဆွမ်းကို ဘုံးပေးသောကြောင့် ငါတို့မြတ်စွာဘုရား

၂၆၈ မြတ်စွာနှင့်

သည် ပရိနိဗ္ဗာန်ပြုရ၏။ သင်သည် လာဘ်မကောင်း၊ အရမတော်လေစွာဟု ပြောကာ စုနှုန်း စိတ်ကို နှလုံးမသာမယာဖြစ်အောင် ပြောဆိုကောင်းပြောဆိုကြပေလိမ့်မည်”

“ထိုသို့ပြောဆိုလျှင် သင်တို့သည်စုနှုန်းမသာမယာမဖြစ်အောင် ဤသို့ပြောဆို ဖျောင်းဖူကြလေ၊ စုနှုန်းမြတ်စွာဘုရားသည် သင်၏ ဆွမ်းကို နောက်ဆုံးဘုဉ်းပေးပြီးနောက် ပရိနိဗ္ဗာန်ဝင်ရ၏။ ထိုကြောင့် သင်လာဘ် ကောင်းလေစွာ၊ အရတော်လေစွာ၊ ဤစကားကို မြတ်စွာဘုရား၏ နှုတ်တော်မှ ငါတို့ကြားနာခံယူရလိုက်၏။ အခြား တစ်ပါးသော ဆွမ်းတို့ထက် ထူးကဲမြင့်မြတ်၍ အာနိသင်ရှိသော ဆွမ်းနှစ်မျိုးတို့သည် ရှိကြကုန်၏။ ထိုဆွမ်းတို့ကား အကြောင်းဆွမ်းကို ဘုဉ်းပေး၍ မြတ်စွာဘုရားသည် သမွာသမွာမို့ဘု၏ကို ရတော်မှ ၏။ ထိုဆွမ်းသည်လည်းတစ်မျိုး၊ အကြောင်းဆွမ်းကို ဘုဉ်းပေး၍ မြတ်စွာဘုရားသည် ခန္ဓာအကြောင်းမရှိသော ခန္ဓာပါဒါသသနိဗ္ဗာန် ဓရတ်ဖြင့် ပရိနိဗ္ဗာန်သို့ ဝင်စံရတော်မှ၏။ ထိုဆွမ်းကိုလည်း တစ်မျိုးဟု ငါဘုရားဟောကြားတော်မှ၏ဟု စုနှုန်းကို ပြောလိုက်လေ၊ ဤသို့အား ဖြင့် အသင်တို့သည် ဈွေပန်းထိမ်သည် စုနှုန်းနှလုံးမသာမယာခြင်း ကို ဖြေဖျောက်ကြလေ”

ကျေပ်သည် ရှင်တော်ဗုဒ္ဓမြတ်စွာ မြှုက်တော်မှသော ထူးခြားသော ဆွမ်းနှစ်မျိုးကို သတိရလိုက်၏။ ရှင်တော်သည် သမွာသမွာမို့ဘု၏ကို မရ သေးမိကလေးတွင် သူဇာတာသတို့သမီးဆက်ကပ်လှ။ အိန္ဒိုးသည့် ယနာနို့ဆွမ်းကို ဘုဉ်းပေးခဲ့ပြီးပြီမဟုတ်လေား။ ယခုလည်း ပရိနိဗ္ဗာန်စံဝင်ခြင်းမပြုမီ ပန်းထိမ်သည်စုနှုန်းဆက်ကပ်သော ဝက်ပျို့သားပြုမ်းသည့်ဆွမ်းကို ဘုဉ်းပေးခဲ့ပြီးပြီမဟုတ်လေား။ ထိုဆွမ်းနှစ်မျိုးသည် အခြားတစ်ပါးသော ဆွမ်းတို့ထက် အာနိသင်ပိုမိုကြီးမား၍ အကျိုးပေးတူညီကြကြောင်းကို ဆိုလိုခြင်းဖြစ်သည်ဟု ကျေပ်မှတ်သားထားလိုက်သည်။

သူဇာတာသည် တော့ထဲသစ်ပင်ရင်းတွင် တရားကျင့်နေသော ရှင်တော်ကို မြင်လိုက်သည့်အခါတွင် သစ်ပင်ကို စောင့်သည့် ရက္ခစိုးနတ်ဟု ထင်မှတ်မှားခဲ့သည်။ မြတ်စွာဘုရား၏ တရားတော်ကို နာယူရသည့်အခါမှ ညာ၏အလင်းကို ရခဲ့သည်။

စုနှုန်းသည်လည်း ထိုအတူပင်။ ရှင်တော်ဘုရား၏ တရားကိုနာယူပြီး နောက် သောတာပန်းညာ၏အလင်းပေါ်ကဲခဲ့ရသည်။ စုနှုန်းသည် ဗုဒ္ဓရှင်တော်ကို ကြည်ညိုသွားထက်သနစွာဖြင့် ထိုသူပိုင်သည့် သရက်ဖြူြေယျာဉ်ဝယ် ကျောင်း

အခြင်းကောင်းဆောင်ရွက် ၁၆၉

ဆောက်လုပ် လူ။ဒါန်းခဲ့သည်။ ဗုဒ္ဓရှင်တော် ပါဝါပြည်သို့ကြချိလာသည်ဟု ကြားလျှင်ကြားချင်းပင် လာရောက်၍ ဖူးမျှော်ကာ ဆွမ်းပင့်ဖိတ် ဆက်ကပ်ခဲ့သည်။

ဗုဒ္ဓရှင်တော် ပရီနိဗ္ဗာန်စံဝင်ရခြင်း၏ အကြောင်းရင်းသည် သူဆက် ကပ်သည့် တော်ဝက်ပျို့သားပြောမ်းသော ဆွမ်းဟင်းကြောင့်ဟု လူအများက ပြောကြလျှင် စုနှုန်းသည် မည်မျှ စိတ်ဆင်းရဲဖြစ်ရှာမည်နည်း။

ရှင်တော် ဗုဒ္ဓသည် သု ဇေတာလူ။ဒါန်းသော ယာနာနို့ဆွမ်းကို ဘုံးပေးပြီးသောကြောင့် ဒေဝသိကာဋ္ဌနာမှာပတ်ကို (နှေ့စဉ်ဝင်စားသော သမာပတ်) ဝင်စားတော်မူနိုင်ခဲ့သည်။

ယခုလည်း ကိုယ်တော်သည် စုနှုန်းသော ဆွမ်းကို ဘုံးပေးပြီးနောက် ဒေဝသိကာဏ္ဍာနာမှာပတ်ကို လွယ်ကူချမ်းသာစွာ ဝင်စားနိုင်သည် သာဖြစ်၏။ ထို့ကြောင့်ပင် ရှင်တော်သည် ထိုဆွမ်းနှစ်မျိုး၏ အကျိုးပေးအာနိသင်သည် အတူတူပင်ဖြစ်ကြောင်း ဟောကြားတော်မူခဲ့ခြင်းဖြစ်ပုံရသည်ဟု နောင်တွင် ကျူပ်တွေးမိသည်။

ကျူပ်သည် ကုသိန္တာရုံခရီးတွင် ဤသို့တွေးရင်း လိုက်ပါလာသည်။ ကုသိန္တာရုံပြည်မှ ပြသာဒ်ဆောင်များ၊ စုလစ်မွန်းချွန်များကို ရေးရေးပျော်မြင်ရ လေပြီ။

“ကုသိန္တာရုံသည် ဝေးကွာသေးသလော အာနှုန်း”

“မဝေးတော့ပါ ဘုရား”

“ကောင်းလေစွာ အာနှုန်း၊ ဟိုရည်ဝတီမြစ်၏ ဟိုမှာ ဘက်ကမ်း

ကုသိန္တာရုံမြို့တော်၏ လမ်းကွွာတွင် မလွှားမင်းတို့လူ။ဒါန်းသည့် အင်ကြင်းဥယျာဉ်ရှိလေ၏။ ထိုအင်ကြင်းပင်နှစ်ပင်ကြားတွင် ငါ အတွက် အိပ်ရာပြင်ပေတော့”

ကျူပ်တို့သည် ပါဝါပြည်မှ ကုသိန္တာရုံသို့ နေပူကျေတဲ့တွင် လာခဲ့ကြရာ လမ်းတွင် ရှစ်ဆယ့်ငါးကြိမ်ခန့်နားနေကြသည်။ ကိုယ်တော်၏ ပကတီအားတို့သည် ဝမ်းသွေးသွန်သောရောဂါကြောင့် ပြာစစ်တွင် လောင်းထည့်အပ်သော ရေကဲ့သို့ ကုန်ခန်းခဲ့လေပြီ။

ကုသိန္တာရုံမြို့အနီး အင်ကြင်းတော်သို့ ရောက်သောအခါတွင် နေသည် အနောက်ဘက် အင်ကြင်းပင်ထိပ်ဖူးမှ ရွှေ့ကျေစပြုလာကာ အရိပ်များသည် ရည်လျားစပြုလာပေပြီ။ မြောက်ဘက် ဟိုမဝန္တာတောင်တန်းကြီးများသည် လည်း နှင်းမြှုတဲ့တွင် ပျောက်ကွယ်စပြုလေပြီ။ ဟိုမဝန္တာတောင်တန်းဆီမှ အေးစိမ့်သော လေသည် တိုက်ခတ်လာ၏။ အခါမဟုတ်ပွင့်ကြသော အင်ကြင်း

၂၃၀ အဲ မြတ်စွာနှင့်

ပန်းတို့၏ ရန်သည် လေထဲတွင် မွေးထံလျက်ရှိနေသည်။

ထိုအချိန်ဖြစ်ကား ရှင်တော် ပရီနိဗ္ဗာန်ဝင်တော့မည်ဟူသော သတင်း သည် ကုသိန္ဒာရုံ တွင် ပုံ.နံ.သွားကာ နောက်ဆုံးဖူးမြော်ခြင်းဖြင့် ဖူးမြော်ရန် လာရောက်သည့် ပရီသတ်တို့သည် အင်ကြင်းဥယျာဉ်တွင် ပြည့်ကျပ်နေလျက် ရှိ၏။

ကျူပ်နှင့် ဥပါဝဏသည် အနီးတွင် ပြုစွာရသည်။ ကျူပ်က ရှင်တော် ဗုဒ္ဓကို ယပ်ခပ်ပေးနေသည်။

ဗုဒ္ဓရှင်တော်သည် မျက်လုံးများကို မိတ်ထားကာ

“ရဟန်း ငါအနီးမှ ဖကြည်လေ”ဟု ရှင်ဥပါဝဏကို မိန့်တော်မှုလိုက် သည်။ ရှင်ဥပါဝဏသည် ထန်းချက်ယပ်ကို ချကာ ခပ်လှမ်းလှမ်းသို့ ဆုတ် သွားသည်။

ရှင်ဥပါဝဏသည် ရှင်တော်ဗုဒ္ဓထံပါးတွင် အနှစ်နှစ်ဆယ်လုံးလုံး အလုပ်အကျွေးပြုခဲ့သည့် မထောရ်တစ်ပါးဖြစ်သည်။ သို့စင်လျင် ရှင်တော်သည် အဘယ်ကြောင့် ရှင်ဥပါဝဏကို ဖကြည်ခိုင်းရလေသနည်း။ ထို့ကြောင့် ကျူပ် သည် မအောင့်နိုင်တော့သဖြင့် “အဘယ်ကြောင့် ဤသို့ဖကြည်ခိုင်းသနည်း”ကို မေးမြန်းလျောက်ထားကြည့်၏။

“အာနန္ဒာ ဥပါဝဏတွင်အပြစ်ရှိ၍ ဖဲစေသည်မဟုတ်၊ နေညာ့
တစ်သောင်းသော လောကဓာတ်မှ နတ်ပြုဟွာတို့သည် ငါကို ဖူးမြော်
ရန် စည်းဝေးလာကြကုန်၏။ ဤဥယျာဉ်၏ တစ်ဆယ့်နှစ်ယူနော
ပတ်ဝန်းကျင်းမြှုပ်နည်း ပြကတော့နေခြင်းနှင့် မတတ်နိုင်ကြသဖြင့် သားမြို့
ယပ်တစ်ယပ်စာကလေးမျှ နေရာကလေးပင်လျင် နှစ်ကျိပ်သုံးကျိပ်မျှ
ဖန်ဆင်းနေကြရကုန်၏။ မြက်နှစ်သစ်ပင် ကောင်းကင်ပြင်မျှ
မလပ်အောင် စည်းဝေးစုရုံးကြကုန်၏။ ရှင်ဥပါဝဏသည် ကိုယ်
ကြီးမားလှသည်၊ တန်ခိုးအဘိညာဉ်လည်း ကြီးလှသည်၊ ဥပါဝဏ
၏ အပြင်မှ နေကြကုန်သော လူနတ်ပြုဟွာပရိသတ်တို့သည် ငါ
ဘုရား၏ မျက်နှာတော်ကို ဖူးမြော်လိုသဖြင့် အရပ်ရှစ်မျက်နှာမှ
လာရပါလျက် ဤအရှင်၏ ကိုယ်ကွယ်နေသောကြောင့် မျက်နှာ
တော်ကို မဖူးရဟု ဖြော်ကြရသည်။ နတ်တို့မျက်စိသည် ပုထုဇူး
တို့၏ ကိုယ်ကို ထွင်းဖောက်၍ မြင်နိုင်စွမ်းရှိကြသော်လည်း ရဟန်း
တို့၏ ခန္ဓာကိုယ်အား ထွင်းဖောက်မြင်နိုင်စွမ်း မရှိကြကုန်၊ ဥပါဝဏ
ကား ဆင်ဖြူပမာ ကြီးလှစွာသော ကိုယ်လည်းရှိ၏။ တန်ခိုးကြီးစွာ
သော ရဟန္ဒာလည်းဖြစ်၏။ ထို့ကြောင့် လူနတ်ပြုဟွာတို့ ပြုစွာခြင်း

ကင်းစိမ့်သောငှာ သူ့ကိုရှောင်ရှားစေခြင်းဖြစ်တော့သည်”

မှန်ပါ၏။ ထိုအခါကျမှပင် ကျူပ်လည်း သတိထားမိတော့သည်။ ရှင်ဥပဝါကသည် တန်ခိုးအဘို့သူ့လည်း ကြီးသူဖြစ်သည်။ ကိုယ်ပေါက်ကိုယ်ရောက်လည်းကြီးသူဖြစ်သည်။ သည်အထဲတွင် ပုံသဏ္ဌာန်နှင့်ကြီးကလည်းရုံထားလိုက်သေးသည်။

အရိပ်များသည် ရှည်လျားစပြုလာခဲ့ရာ အမှောင်သည် တဖည်းဖြည်းပြီကျလာတော့သည်။ ကုသိန္တာရုံမြို့ရိုးမှ ထွန်းညိုထားသော မီးရောင်များကိုပြောက်တိပြောက်ကျားပင် မြင်နေရသည်။ ခဏကြာလျှင် ကုသိန္တာရုံမြို့၊ အရှေ့တံ့ခါးနှင့် မြောက်တံ့ခါးမှ ငွေကကြီးသံတဆွင်ခွဲင်၊ ငွေနှင့်တံ့တပြောင်ပြောင်၊ ငွေလုံရောင်တလက်လက်နှင့် လာနေကြသော မြင်းသည်တော်များကို ကျူပ်တို့မြင်လိုက်ရသည်။

စန္ဒာ၊ သော်တာ၊ ပုံဏ္ဏမီ၊ ယဉ်မင်းစသည်ဖြင့် အမျိုးမျိုးခေါ်နေကြ သောလဝန်းကြီးသည် အရှေ့ဘက်သစ်ပင်ထိပ်များမှ ငြိမ့်ခွင့်စွာ ပေါ်ထွက်လာခဲ့ပေါ်။ နာသစ်လရောင်တွင် တည်ငြိမ်လေးနက်ကာ ပူဇွဲးဟန်ပေါ်နေရသည် ရဟန်းသံယာတို့၏ မျက်နှာများကို ခပ်ရေးရေးမြင်နေရသည်။

ရဟန်းတို့သည် လဲလျောင်းလျက်ရှိသော ရှင်တော်အနီးသို့ တစ်ဦးတစ်ပါးချင်း တိတ်ဆိတ်စွာ အနီးကပ်ချဉ်းကပ်ဖူးမြော်ပူဇော်ကြပြီး တစ်ပါးချင်းတိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်ကိုလည်း ကျူပ်မြင်နေရသည်။ သူတို့သည် ထောပတ်ဆီခွက်များထွန်းကာ ရှင်တော်ဗုဒ္ဓကို နောက်ဆုံးပူဇော်ခြင်းဖြင့်ပူဇော်နေကြကုန်၏။ အချိန်အခါမဟုတ်ဘဲလျက် အင်ကြောင်းပွင့်များသည် ရှင်တော်၏ ဘေးပတ်လည်တွင် ကြွေကျနေကြကုန်၏။

သို့ရာတွင် ထိုအင်ကြောင်းတော့တွင် အင်ကြောင်းပွင့်တို့သည် ပွင့်လည်း မပွင့်၊ ကြွေလည်း မကြွေကြ။ ကိုယ်တော်၏ ပတ်ပတ်လည်တွင်သာ ကြွေကျနေကြကုန်၏။ ရှင်တော်ဗုဒ္ဓသည် မျက်လုံးများ ခါတိုင်းထက် ပိုမိုနက်ရှိုင်းချိုင့်ဝင်ကာရှိသည့်တိုင် ထိုမျက်လုံးတော်အရောင်ကား မေးမိန်ခြင်းမရှိ။ ထောပတ်ဆီများနှင့် ဖယောင်းတိုင်မီးတော်ကိုမှ မီးရောင်ကြောင့် ရှင်တော်ဗုဒ္ဓမျက်လုံးများသည် ပို၍ တော်ပနေသည်ဟု ထင်ရသည်။

ရှင်တော်ဗုဒ္ဓသည် နှုတ်ခမ်းတရာ့ရှုပ်လျက်ရှိရာ ထိုသို့လှပ်နေခြင်းသည် နတ်ပြဟွာတို့အား တရားရေအေး တိုက်ကျွေးနေခြင်းဖြစ်လိမ့်မည်ထင်၏။ ကျူပ်သည် အောင့်အည်းခြင်ုံး မတတ်နိုင်တော့ဘဲ ရှင်တော်ဗုဒ္ဓအနီးသို့ ကပ်ကာ လေသံဖြင့်

“မြတ်စွာဘုရား၊ ရေးယခင်က အရပ်ရှစ်မျက်နှာတွင် ဝါဆိုပြီး

J2J မြန်မာ

သော ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြော်ရန်ရောက်လာကြ ကုန်၏။ ထိုသို့ ကြွလာသော ရဟန်းတို့ကို တပည့်တော်ဖူးမြော်ခွင့်၊ ကြည်ညိုခွင့်ရသော ရဟန်းတို့ကို ယခင်ကဲ့သို့ တပည့်တော်တို့သည် ဆည်းကပ်ဖူးမြော် ပူဇော်ခွင့်ရတော့မည် မဟုတ်ပါဘုရား”

“အာနန္ဒာ၊ သဒ္ဓါတာရားထက်သန်သူတို့အဖို့ ဖူးမြော်ရာဌာန သည် လေးပါးရှိကြကုန်၏။ ယင်းတို့ကားငါဘုရားဖွားမြင်ရာ လုမ္မဏီ အင်ကြင်းတောသည်လည်း တစ်ပါး၊ သမ္မာသမ္မာစို့ညာ၏တော်ကို ရရှိတော်မူရာ မဟာဗောဓိ မဏ္ဍားရှင်လည်းတစ်ပါး၊ တရားဦးဟောရာ ဓမ္မစကြာတရားတော်ကို ငါဟောရာ မိဂဒါဝန်တောသည်လည်းတစ်ပါး၊ အနုပါဒီသေသနို့ဗွာနစာတ်ဖြင့် ငါပရိနို့ဗွာန်ဝင်စံရာ ကုသိန္ဒာရုံး ပြည်လည်းတစ်ပါး၊ ဤလေးပါးသော နေရာဌာနတို့သည် သဒ္ဓါတရားထက်သန်သူတို့ ကြည်ညိုလေးမြော်၍ မပြတ်သံဝေဂတရား ဗွားများရာဌာနလေးရပ်ဖြစ်ပေသည်”

ကျူပ်သည် အမျိုးသမီးများနှင့် အများဆုံး ဆက်ဆံရသူဖြစ်၏။ ဗုဒ္ဓရှင်တော်သည် ရှိစဉ်ကမူ ကျူပ်၏ စိတ်ရင်းနှင့် သမာဓိကို သိပြီးဖြစ်၍ အချို့က ပြောစရာဆုံးရာပင် ဖြစ်လာလျှင် ဗုဒ္ဓရှင်တော်က ကာကွယ်ပေးမြှုဖြစ်၏။ သို့ရာတွင် ဗုဒ္ဓရှင်တော်မရှိသည့်နောက် ကျူပ်ကို အကာအကွယ်ပေးမည့်သူရှိ မည်မဟုတ်တော့။ ထို့ကြောင့် ထိုပြဿနာတို့သည် ကျူပ်ရင်ထဲတွင် မရှင်းမလင်းဖြစ်နေရသည်။ ထို့ကြောင့် ထိုမေးခွန်းများကို ကျူပ်လျောက်တင်လိုက် သည်။

“တပည့်တော်တို့သည် မာတုကာမများနှင့်ပတ်သက်၍ မည်သို့ ကျင့်သုံးရပါမည်နည်း ဘုရား”

“မကြည့်လေနှင့် အာနန္ဒာ”

“ကြည့်ခဲ့မိသော် မည်သို့ကျင့်သုံးပါမည်နည်း ဘုရား”

“စကားမပြောလေနှင့် အာနန္ဒာ”

“မြတ်စွာဘုရား၊ မလွှဲမရှောင်သာသောကြောင့် စကားပြောမိ သော် မည်သို့ကျင့်သုံးရပါမည်နည်း ဘုရား”

“အမိအရင်းကဲ့သို့ သဘောထား၍ ပြောဆိုရမည် အာနန္ဒာ”

ကျူပ်သိလိုသော အဖြေများကို သိလိုက်ရပြီးဖြစ်သည့်အတွက် ရင်ထဲတွင်ပေါ့ပါးသွားလေပြီ။ ကျူပ်သည် ထိုကိစ္စနှင့်ပတ်သက်၍ အစွန်းကျုန်သည် မရှိရလေအောင် မေးခွန်းသုံးခုကို မေးခဲ့ပြီးလေပြီ။

ဗုဒ္ဓရှင်တော်ကလည်း ထိုမေးခွန်းသုံးခုစလုံးကို တို့တို့ရှင်းရှင်နှင့်ဖြ

ကြားသွားခဲ့လေပြီ။ မာတုကာမများကို မကြည့်လေနှင့်။ ကြည့်မိသော် စကား မပြောမိလေနှင့်။ ပြောမိလေသော် အမိအရင်းကဲ့သို့ သဘောထား၍ ပြောလေ ဟု ရှင်တော်က ပညာတ်တော်မူခဲ့လေပြီ။

ဤမေးခွန်းများရှင်းသွားခဲ့လေပြီ။ သို့ရာတွင် ကျေပ်ရင်ထဲတွင် မရှင်းသေးသည့် နောက်ထပ်မေးခွန်းအချို့ကျေန်သေး၏။ ထို့ကြောင့် ကျေပ်က ထပ်မေးလိုက်ပြန်သည်။

“မြတ်စွာဘုရား၊ အရှင်ဘုရား ပရီနိဗ္ဗာန်ဝင်စံတော်မူပြီးနောက်တွင် အရှင်ဘုရား၏ ဥတုရေပ်အလောင်းကို တပည့်တော်တို့ မည်သို့ မည်ပုံ ဆောင်ရွက်ရပါမည်နည်းဘုရား”

“အာန္ဒါနာ၊ ငါ၏ ဥတုရေပ်ကလာပ်တော်ကို ပူဇော်မှုပြု သင်တို့ သည် စိုးရိမ်ကြောင့်ကြမရှိကြကုန်လင့်၊ ချစ်သားတို့သည် မြတ်သောအကျင့်ကိုသာ အားထုတ်ကြကုန်၊ ထိုသို့အားထုတ်၍ နိဗ္ဗာန်သို့သာ စိတ်ညွှတ်ကြကုန်။ ငါအား ကြည်ညိုသွှေ့ထက်သန်ကြသော မင်း၊ ပုံဏှား၊ သူဌေး၊ ပညာရှိတို့သည် ငါ၏ ဥတုရေပ်ကလာပ်ကို ပူဇော်ကြကုန်အဲ”

“ထိုသူတို့က မည်သို့ပူဇော်ရမည်နည်းဟု တပည့်တော်အားမေးခဲ့သော် မည်သို့ဖြေရပါမည်နည်း”

“အာန္ဒါနာ၊ စကြေဝတေးမင်း၏ ဥတုရေပ်အလောင်းကို ဆောင်ရွက်သကဲ့သို့ ငါ၏ ဥတုရေပ်ကို ဆောင်ရွက်အပ်သည်”

ထိုအချိန်ဖွံ့ကား ရဟန်းသံယာများတို့သည် ဦးကြေးကြကုန်လေပြီ။

“ချစ်သား အာန္ဒါနာနှင့်တကွ ရဟန်းအပေါင်းတို့၊ စိုးရိမ်ပူဇော်ခြင်း မဖြစ်ကြကုန်လင့်၊ မငိုကြေးကြကုန်လင့်၊ ချစ်ခင်မြတ်နိုးအပ်သော သူတို့နှင့် ရှင်ကဲ့ကဲ့ရခြင်း၊ သေကဲ့ကဲ့ရခြင်း၊ ဘဝခြားလျက်လွှဲရခြင်းတို့ကို ရှေးကပင်လျှင် ငါဘုရားဟောကြားခဲ့ပြီးမဟုတ်လောအာန္ဒါနာ၊ ဤအရာ၌ အသစ်ဖြစ် ပေါ်ခြင်း သဘောရှိသော တရားကို ငါဘုရား၏ ကိုယ်တော်ပင်ဖြစ်လင့်ကစား၊ မပျက်မစီးပါစေနှင့်ဟု တောင့်တတိုင်းရနိုင်ရန် အကြောင်းမရှိကုန်”

“အာန္ဒါနာ၊ သင်သည် ငါဘုရား၏ စီးပွားချမ်းသာကို လိုလား၍ မျက်မျောက်မျက်ကွယ်မရွေး မေတ္တာကာယကံဖြင့် ငါဘုရားကို ကာလကြာမြင့်စွာ လုပ်ကျွေးပြုစုံခဲ့လေပြီ၊ မေတ္တာဝစ်ကံဖြင့် ငါဘုရားကို ကာလကြာမြင့်စွာ လုပ်ကျွေးပြုစုံခဲ့လေပြီ၊ မေတ္တာမနောကံဖြင့်

၂၃၄ မြန်မာစာ

ငါဘုရားကို ကာလကြာမြင့်စွာ လုပ်ကျေးပြုစဲခဲ့လေပြီ၊ အာနှစ်သာ အသင်သည် ကုသိုလ်ကောင်းမှုများစွာ ပြုလုပ်ခဲ့ပေပြီ၊ ကမ္မဋ္ဌာန်းအ လုပ်ကိုလည်း အားထုတ်လေတော့”

ညွှန်ကိုခဲ့ပါပြီ။ ဖယ်ရှင်းတိုင်မီးများလည်း ငြိမ်းသွားခဲ့ပြီ။ ရှင်တော် ဗုဒ္ဓဇာ ရှူးများကိုတွင် ထွန်းညီထားသည့် ထောပတ်ဆီမီးလည်း ရွှေမျက်နှာ တော်နှင့် ရွှေသက်နှုန်းပေါ်တွင်သာ ဖြာကျနေဖော့ကျ၏။

ကျေပ်သွားရောက်ခေါ်လိုက်သဖြင့် မလ္လာမင်းမျိုးမင်းနှယ်တို့သည် လည်း ရောက်လာကြလေပြီ။ ဗုဒ္ဓရှင်တော်သည် ခြေသံ့မင်းတို့၏ လဲလျောင်း ခြင်းမျိုးဖြင့် လဲလျောင်းနေလျက်ရှိသည့်အတွက် မင်းမျိုးမင်းနှယ်တို့ ရောက်လာ ကြသည်ကို သတိပြုမိတော်မူခြင်းရှိဟန်မတူ။ မလ္လာမင်းမျိုးနှယ်တို့၏ ငိုယို ပူဆွေးသံများကြားသည့်အခါတွင် ရှင်တော်ဗုဒ္ဓသည် ကျေပ်ဘက်သို့လှည့်ကာ

“အာနှစ်သာ အဘယ်သူတို့ငိုယိုနေကြသနည်း”

“မြတ်စွာဘုရားကို ပူဇော်ရန် ရောက်လာကြသည့် မလ္လာမျိုးနှယ် တို့ ဖြစ်ပါသည် ဘုရား”

ဗုဒ္ဓရှင်တော်ကို နောက်ဆုံးပူဇော်ရန် ရောက်လာကြသည့် မလ္လာမျိုး နှယ်တို့ကို တစ်ဦးစီဖူးမြော်ကြည်ညီခွင့်ပေးမည်ဟု စိတ်ကူးလိုက်သေးသည်။

သို့ရာတွင် ထိုသို့သာ တစ်ဦးစီ ဖူးမြော်ကြည်ညီခွင့်ပေးလိုက်လျှင် ရှင်တော် ပရိနိဗ္ဗာန်စံတော် မမဲ့ အားလုံးဖူးမြော်ခွင့်ပြီးချင်မှ ပြီးလိမ့်မည်။ သို့ ဆိုလျှင်ဖူးမြော်ခွင့်မရလိုက်သူတို့ နှလုံးမသာမယာဖြစ်ကြမည်ကို စိုးမိသည့် အတွက် အားလုံးကို ဖူးမြော်ခွင့်ပေးလိုက်သည်။

အရေးထဲတွင် သုဘွ္ဗပုရပိုမ်းကလည်း ပြသာနာပေါ်လာသေးသည်။ သုဘွ္ဗပုရပိုမ်းသည် ထိုစဉ်က ကုသိန္တာရုံသို့ ခေတ္တရောက်နေဆဲဖြစ်၏။ ယနေ့၊ မစွဲမယံတွင် မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ဝင်စံတော်မူမည်ကို ကြားလိုက်ရ သည့်အတွက် သူလည်း ဖူးမြော်လိုလှချည့်ဟုဆိုကာ မလ္လာမင်းမျိုးတို့နှင့်အတူ လိုက်ပါလာခဲ့သည်။ အမှန်အားဖြင့် သုဘွ္ဗပုရပိုမ်းသည် သာသနာ့ပြင်ပေတိ ရက အယူရှိသော တို့တစ်ဦးဖြစ်သည်။

ယခုအချိန်အခါတွင် ရှင်တော်ဗုဒ္ဓအား မေးခွန်းတွေမေးနေလျှင် ရှင်တော်ဗုဒ္ဓသည် သူသဘောပေါက်အောင် ရှည်လျားစွာ တရားဟောနေရလိမ့် မည်။ သို့ဆိုလျှင် ပင်ပန်းရုံသာရှိတော့မည်ဟု ကျေပ်သဘောရသည်။ ထို့ကြောင့် ကျေပ်က သူ့ကိုတားလိုက်ရသည်။

“ငါရှင် သုဘွ္ဗ၊ ရှင်တော်သည် များစွာ ပင်ပန်းတော်မူပါပြီ၊ သင့်မေးခွန်းများဖြင့် ညွှေ့ခဲ့ခြင်းမပြုပါလင့်”

သုဘဒ္ဒသည် ကျော်ကိုသုံးကြိမ်သုံးခါတောင်းပန်သည်။ ကျော်ကလည်း
သူတောင်းပန်တိုင်းငြင်းသည်။ ကျော်တိုင်းခန်းသုံးကို မြတ်စွာဗွဲကြားတော်မူ၏၏။

“အာန့်နွား၊ သုဘဒ္ဒကို မတားလေနှင့်၊ သုဘဒ္ဒမေးလိုသော၊ သိ
လိုသော မေးခွန်းများကိုမေး၍ ငါသည် အဖြေကို ဖြေကြားလိမ့် မည်”

ဟု မိန့်သဖြင့် ကျော်လည်း ခွင့်ပြုလိုက်ရသည်။

ရှင်တော်ဗွဲသည် သုဘဒ္ဒမေးသည့်မေးခွန်းတို့ကို ဖြေဆိုခြင်းမပြုဘဲ
နိုဗ္ဗာန်ရောက်ကြောင်းတရားတို့ကိုသာ ပောတော်မူ၏၏။ သုဘဒ္ဒလည်း ရှင်တော်
၏ အဆုံးအမတွင်တည်လေသည်။ သုဘဒ္ဒ ပရပိုမ်သည် ဗွဲရှင်တော်၏နောက်
ဆုံး သာဝကဖြစ်လေသည်။

ကျော်သည် ဗွဲရှင်တော်၏အနီးတွင် သင့်တော်သော နေရာမှ ခစား ကာ
ဖူးမြော်လျက်ရှိသော်လည်း ရင်ထဲကမူ ပရိအောင်မိုးသည် တောက်လောင်
လျက်ရှိနေပြီး၊ မျက်ရည်တို့ကိုတတ်နိုင်သမျှ ချုပ်တည်းထားသည့်တိုင် ဘယ်က
ကျလာသည်မသိ။ ပါးပြင်ပေါ်သို့ မျက်ရည်တွေ တလိမ့်လိမ့်ဆင်းလာသည်ကို
ကျော်သတိပြုမိတော့သည်။

“အာန့်နွား၊ အဘယ်ကြောင့် ငိုသနည်း”

“မြတ်စွာဘုရားမရှိသည့် နောက် တပည့်တော်တို့ကို မည်သူ
လမ်းပြပါမည်နည်း ဘုရား”

“ရတနာသုံးပါးကျို့ရစ်ခဲ့လိမ့်မည် အာန့်နွား”

“တို့ရတနာသုံးပါးသည် အဘယ်ပါနည်း အရှင်ဘုရား”

“ဘုရား၊ တရားနှင့် သံယာတို့ဖြစ်သည် အာန့်နွား”

ဤသို့ မိန့်တော်မူပြီးသည်နှင့် မြတ်ဗွဲသည် နောက်ဆုံးတရားကို
ပောတော်မူလိုက်သည်။

“ဟန္ဒဒါနိ ဘိက္ခဝ အာမန္ဒယာမိတော်၊ ရဟန်းတို့၊ သင်ချစ်
သားတို့အတို့ ငါဘုရားနောက်ဆုံး မိန့်ကြားတော်မူလိုသည်ကား
[ဝယ်မွှောသခါရာ] ပြုပြင်ပေးရသော သခါရတရားတို့သည်
ပျက်စီး ခြင်းသဘောရှိကြကုန်၏၏။ [အပွဲမာအောင်
သမွာအောင်]မမေ့သော သတိတရားဖြင့် ချစ်သားတို့သည်
ကိစ္စပြီးအောင် အားထုတ်ကြကုန်”

ထိုသို့ မိန့်တော်မူပြီးနောက် ဗွဲရှင်တော်သည် စျောန်သမာပတ်မှ
ဝင်စားတော်မူသော ပရိနိုဗ္ဗာန်ဝင်စံတော်မူခဲ့လေပြီ။

ရှင်တော်၏ ဦးခေါင်းသည် ဘေးသို့စောင်းကျသွားသည်ဟု ကျော်ထင်

၂၇၆ အဲ မြိုင်းကျင်

လိုက်မိ၏။ ကုသိန္တာရုံနှစ်းမြို့၊ ဗဟိုရှင်စည်မှ မစွဲမယံကို ကြွေးကြော်ကြသည့် စည်တီးသံများ ကျူပ်ကြားလိုက်ရသည်။

ဆီမိုးသည် ဖြမ်းခဲ့လေပြီ။ သို့ရာတွင် လရောင်၏ အရောင်အဝါသည် ထွန်းလင်းနေဆဲ။

အင်ကြင်းပွင့်တို့သည် ခြေသံးမင်းတို့၏ လျောင်းခြင်းဖြင့် လျောင်း လျက်ရှိသော ဗုဒ္ဓရှင်တော်၏ ကိုယ်ပေါ်သို့ ကြွေကျေနေကြသည်။ အင်ကြင်းပွင့် တို့သည် ရှင်တော်ကို ပူဇော်နေသယောင် ကျူပ်အောက်မေ့မိသည်။

ထို့နောက် တိတ်ဆိတ်လျက် ကျူပ်သည် ထိုင်ရာမှုထကာ ရှင်တော် လဲလျောင်းရာသို့ လာခဲ့ပြီးနောက် အင်ကြင်းပင်ခက်ကလေးတစ်ခက်ဖြင့် ရှင် တော်ဗုဒ္ဓ၏ မျက်နှာတော်ကို တို့ထိကြည့်သည်။

“အရှင်ဘုရား”

ကျူပ်ခေါ်ကြသည်။ သို့ရာတွင် ရှင်တော်၏ ကိုယ်ခန္ဓာအစာအဝေးတို့ သည် ချုပ်ဖြမ်းတော်မူခဲ့လေပြီ။

ထို့နောက်တွင် ကျူပ်တို့အားလုံး အုတ်အုတ်ကျက်ကျက် ငိုကြေးသံ ကြီးကို ကျူပ်ကြားလိုက်ရသည်။

ဆီနှစ်၍ မီးရှို့လိုက်သော ကြီးတစ်ရွောင်း၌ မီးတောက်သည် လျင်ဖြန့် စွာ လောင်ကျမ်းသွားသကဲ့သို့ ဗုဒ္ဓရှင်တော်ပရိနိဗ္ဗာန်ဝင်စံတော်မူပြီဆိုသည့် သတင်းသည်လည်း ကုသိန္တာရုံတစ်ပြည်လုံး ပုံးနှံးသွားတော့သည်။

နောက်တစ်နေ့မိုးသောက်တွင် ကျူပ်သည် ကုသိန္တာရုံမြို့တွင်းဝင်၍ ဘုရားရှင်ပရိနိဗ္ဗာန်ဝင်စံတော်မူသည့်အကြောင်းကို မရွှေ့မင်းတို့ထံ တရားဝင် အကြောင်းကြား၏။ ကုသိန္တာရုံမှ မရွှေ့မင်းတို့သည် ထို့သတင်းကို ကြားသည့် ဓာတ် ဖြေမဆုံးနိုင်လောက်အောင် ငိုကြကုန်၏။

ဘုရားရှင်၏ ကိုယ်တော်ကို လွှမ်းရန် သက်နှစ်းအစုံငါးရာကို လျှော့ခိုး လိုက်ကြလေသည်။ ရှင်တော်ဗုဒ္ဓ ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် (၇)ရက် မောက်သောနေ့တွင် ကျူပ်တို့သည် ရှင်တော်၏ ဥတုရေပ်ကလာပ်ကိုကုသိန္တာရုံမြို့သို့ ပင့်ဆောင်လာခဲ့ပြီးနောက် ဘိသိက်ဆောင်တွင်ထား၍ပူဇော်ကြပြန်သည်။

မင်းညီးမင်းသား၊ စစ်သား၊ ကုန်သည်၊ သူငြေးသူကြွယ်၊ လယ်သမား စသည် အတန်းအစားမရွေးလာရောက်ပူဇော်ကြကုန်၏။

ထိုသို့အလောင်းတော်ကို ပင့်ခဲ့ရာတွင် လမ်းတစ်လျောက်၌ ပန်းနှံးသာ တို့ဖြင့် ပူဇော်ကြသူများ၊ တူရိယာဂါတဖြင့် ပူဇော်သူများ၊ သံဝေဂကထာတို့ဖြင့် ပူဇော်သူများဖြင့် ပြည့်နှုက်နေကြ၏။

မရွှေ့မျိုးနှယ်တို့သည် ရှင်တော်၏အလောင်းကို ဆီမွေးတို့ဖြင့် ပက်

ဖျိန်းကာ ရွှေတလားတွင်ထည့်၏။ ထို့နောက် နဲ့သာထင်းပုံပေါ်တွင် မီးပူဇော်
ရန်စီမံကြသည်။

အလောင်းတော်ကို မီးပူဇော်ခြင်းဖြင့် ကိစ္စပြီးသည့်နောက်တွင် မဆွော
မင်းတို့သည် ရွှေတလားကို ဖွင့်ကြည့်၏။ အထဲတွင် ပြာမှုနဲ့ မီးသွေးစသည် တို့ကို
မတွေ့ရ။ ပုလဲသွယ်ကဲ့သို့ တောက်ပနေသော အရိုးတော်နှင့် သွားတော် များကိုသာ
မြင်ကြရသည်။

ထိုအခြင်းအရာများသည် လွန်ခဲ့သော (၁၅)နှစ်ခန့်က ဖြစ်ပျက်ခဲ့ခြင်း
ဖြစ်ပါသည်။ ယခုအချိန်၌ ကျွန်ုပ်ပင်လျှင် အိမင်းမစွမ်းခါးကိုင်းစပြုလေပြီ။
ကျူပ်သည် ဤလောကတွင် ကြာကြာနေရတော့မည် မဟုတ်ပါ။ ကျူပ်သည် လည်း
လောကိုကို ငြိုးငွေကာ သံသရာမှ လွန်မြောက်လိုပါပြီ။ ရှင်တော်ဗုဒ္ဓာ သည်
လူများအပေါင်းတို့ကို သံသရာဝင့်ဘေးမှ ကယ်တင်ရန် ကြွေလာခဲ့သည်။
ရှင်တော်ဗုဒ္ဓာကို မြင်သူအပေါင်းတို့သည် မေတ္တာသက်ဝင်ယုံကြည်သူတို့ဖြစ်ကြ
၍ မမြင်သူတို့သည် မျက်စိကွယ်သူများဖြစ်ကြကုန်၏။

ရှင်တော်ကြွေလာစဉ်က ကမ္မာလောကြီးတစ်ခုလုံးသည် အုန်းအုန်း
ကျေတ်ကျေတ်ဖြစ်ကာ ရှင်တော်မြတ် ပရိနိဗ္ဗာန်ဝင်စံတော်မူသည့်အခါတွင် ယူကျုံး
မရဖြစ်ခဲ့ကြသည်။

ရှင်တော်ဗုဒ္ဓာနှင့် ကျူပ်သည် ငယ်ငယ်ကတည်းက အတူတူနေခဲ့ကြ၏။
မင်းသားဘဝက နှင်းမှုန်ပုံးသော ဟိမဝတ္ထာတောင်ရိပ်မှ စိမ်းသောတော့
ထဲတွင် မြင်းစီးခဲ့ကြသည်။ ကျူပ်နှင့်အတူ မြင်းစီးခဲ့၊ ကစားခြောခဲ့
သော နောင်တော်သီခွဲတ္ထသည် ဘုရားစင်စစ်ဖြစ်တော်မူခဲ့ပြီ။ ရှင်တော်သည်
ပရိနိဗ္ဗာန်ပြုပြီးသည့်နောက် ကျူပ်တို့နှင့်အတူရှုံးနေသည်ဟု ကျူပ်၏ စိတ်ထဲ
တွင် ထင်နေသည်။ ကျူပ်တို့ထဲသို့ ကြွေလာတော်မူဦးမည်ဟုလည်း ထင်နေဆဲ
ဖြစ်၏။

ကျူပ်သည် ရှင်တော်ဗုဒ္ဓာအကြောင်းကို ကျူပ်သိသလောက်ရေးပြခဲ့ပြီး
လေပြီ။ ရဟန်းတို့ ဝါရွှေသော သက်န်းတော်ကို မမှိတ်မသုန် စောင့်ကြည့်ကြ
ကုန်၏။ ရှင်တော်ဗုဒ္ဓာသည် ယခင်ကကဲ့သို့ ဝါရွှေသော သက်န်းကိုဆီး
ကာ ကျူပ်တို့ထဲသို့ လာဦးမည်ဟု လူအများက မျှော်လင့်နေကြသည်မဟုတ်
လော့။ ရှင်တော်ဗုဒ္ဓာသည် သတ္တဝါအများကို ရင်ဝယ်သားကဲ့သို့ ယုယာပိုက်ထွေး
ကာ သံသရာမှလွှာတ်မြောက်ရာ လမ်းကြောင်းအတွက် ကယ်တင်ရန် ကြွေချိတော်
မူခဲ့လေသည်။ ဤသို့ပင် ကြွေချိတော်မူလာဦးမည်ဟု အများက ယုံကြည်စွဲမှတ်နေ
ကြပြီ မဟုတ်လော့။

“အို ရဟန်းတို့၊ ဝါရွှေသော သက်န်းကို မမှိတ်မသုန် စောင့်မျှော်

၂၃၈ မြန်မာစာ

ကြည့်ကြကုန်၊ ဗုဒ္ဓအရောင်တော်ကို အရှင်နှင့် ဆည်းဆာတို့တွင်
ကြည့်ကြကုန်၊ အရှင်နှင့် ဆည်းဆာတို့သည် ရှင်တော်ဗုဒ္ဓ၏ မွေ
အောင်လံများ မဟုတ်ပေါ်လော့။

“အို ရဟန်းတို့၊ သင်တို့၏ ကည်းပေတို့ကို ချကာ ကျွန်ုရစ် သော
မွေသရီဓာတ်တော်၊ ဆင်းတုတော်တို့ကို ပူဇော်ကြကုန်”

ဗုဒ္ဓဝမ်းကွဲညီတော်ဖြစ်၍ နှစ်လိုသူဟု အမိပ္ပါယ်ရသော ကျူပ်အာနန္ဒာ
သည် ဤမှတ်တမ်းကို ရေးပြီးခဲ့လေပြီ။ ရှင်တော်သည် ပန်းကုံးတို့ဆင်ယင်
လျက် တောင်ထွေတ်တို့၏ ြိမ်းချမ်းခြင်းကို ယူဆောင်ကာ လူ့လောက်ကြီးထဲ သို့
မည်သို့မည်ပုံဝင်ရောက်လာကြောင်းကို နှောင်းလူတို့ သိစေခြင်းနှာ ရေးခဲ့ ပြီးပြီ။

သစ်ရွက်ကြွေသကဲ့သို့လည်းကောင်း၊ သစ်ခေါက်တို့ ညီးနှစ်းသကဲ့
သို့လည်းကောင်း၊ ပန်းလွှာတို့ နှစ်းရသကဲ့သို့လည်းကောင်း၊ ရှင်တော်ဗုဒ္ဓသည်
ပရီနိဗ္ာန်ဝင်စံတော်မူခဲ့လေပြီ။ သို့ရာတွင် ရှင်တော်ဗုဒ္ဓသည် ကမ္ဘာလောက်ကြီး
တစ်ခုလုံးကို ြိမ်းချမ်းစေရန်အတွက်လည်းကောင်း၊ လူအပေါင်းတို့အား သံ
သရာတေားမှ လွှတ်မြောက်ရန်အတွက်လည်းကောင်း တင့်တယ်သော အသရေး
ဖြင့် ကြတော်မူလာချေသည်။ ကြတော်မူလာချော်းမည်။

ရှင်တော်ဗုဒ္ဓ၏ လက်တော်၊ မျက်နှာတော်၊ နှုတ်းတော်၊ မျက်လုံးတော်
တို့တွင် မေတ္တာဓာတ်သည် ထာဝစဉ်ထွန်းလင်းလျက်ရှိနေပေလိမ့်မည်။

ဘုရားရှင်ကို ဖူးမြော်ပူဇော်နိုင်ရန် ရှင်တော်ဗုဒ္ဓချမှတ်ပေးခဲ့သော မဂ်
လမ်းကို လိုက်နိုင်ရန်အတွက် မမိုတ်မသုန်းကြိုးပမ်းအားထုတ်ကြကုန်ရာ၏။

မြတ်စွာမြတ်



THE LORD COMES
Robert Payne



လားခြင်းတော်းဆောင်ရွက်
ပြသန်းစာင့်

တရာိယအမြိုက်